

# ပေတဝတ္ထုပြုစေတီနိဿယ။

နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သဗ္ဗသမ္ဗုဒ္ဓဿ။

ဥရဂဝါ။

(၁) <sup>၂၃</sup>ထိက္ခဝေ၊ ရဟန်းတို့၊ အရဟန္တာ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်၊  
 ခေတ္တုပမာ၊ ကောင်းသောလယ်မြေခေတ်နှင့်တူကုန်၏။ ဒါယကာ၊ ဆွမ်းအ  
 စရှိသော လှူဘွယ်ဝတ္ထုတို့ကို ပေးလှူတတ်ကုန်သော ဒါယကာတို့သည်၊  
 ကသာကုပမာ၊ စာလင်စင်သောပထာကျားနှင့်တူကုန်၏။ ဒေယျဓမ္မံ၊ ဆွမ်း  
 အစရှိသောဆယ်ပါးသောလှူဘွယ်ဝတ္ထုသည်၊ ဖိစုပင်၊ မျိုးစေ့နှင့်တူ၏။  
 ထိက္ခဝေ၊ ရဟန်းတို့၊ ဒါယကော၊ ဆွမ်းအစရှိသောလှူဘွယ်ဝတ္ထုတို့ကိုပေး  
 လှူတတ်သောပုဂ္ဂိုလ်သည်၊ ပေတော၊ တမလွန်ဘဝသို့ပြောင်းသွားကုန်သော  
 သူတို့ကို၊ ဥန္နိဿ၊ ရည်မှတ်၍၊ တောဝံ၊ ထိုကောင်းသောလယ်မြေခေတ်နှင့်  
 တူကုန်သောရဟန္တာပုဂ္ဂိုလ်တို့အား၊ ဒါနံ၊ ဆွမ်းအစရှိသောလှူဘွယ်ဝတ္ထု  
 ကို၊ ယဒိဒေတိ၊ အကယ်၍ပေးလှူအံ့၊ ဣတ္ထောပေတသ္မာ၊ ထိုသို့ပေးလှူခြင်း  
 ကြောင့်၊ ဧဝံ၊ ဖိစုပင်၊ ထိုမျိုးစေ့နှင့်တူသောလှူဘွယ်ဝတ္ထုသည်လည်းကောင်း၊  
 သာကထိ၊ ထိုဆယ်စုတ်ခြင်းနှင့် တူသော အလှူပေးခြင်း သည်လည်း  
 ကောင်း၊ ဧတံ၊ ခေတ္တံ၊ ထိုကောင်းသောလယ်မြေခေတ်နှင့် တူသောရဟန္တာ  
 ပုဂ္ဂိုလ်သည်လည်းကောင်း၊ ပေတာနုဗ္ဗ၊ တမလွန်ဘဝသို့ပြောင်းသွားကုန်  
 သောသူတို့အားလည်းကောင်း၊ ဒါယကာသစ၊ ဆွမ်းအစရှိသောလှူဘွယ်  
 ဝတ္ထုတို့ကိုပေးလှူတတ်သောသူအားလည်းကောင်း၊ ဖလံ၊ လူနတ်တို့၌ဖြစ်  
 သောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းအစရှိသောကောင်းကျိုးကို၊ နိဗ္ဗတ္တ  
 တေ၊ ဖြစ်စေ၏။ ထိက္ခဝေ၊ ရဟန်းတို့၊ ဒါယကော၊ ဆွမ်းအစရှိသောလှူ  
 ဘွယ်ဝတ္ထုတို့ကိုပေးလှူတတ်သောသူသည်၊ ပေတော၊ တမလွန်ဘဝသို့ပြောင်း  
 သွားကုန်သောသူတို့ကို၊ ဥန္နိဿ၊ ရည်မှတ်၍၊ ဒါနေ၊ အလှူကို၊ ဒိန္နော၊ ပေးအပ်  
 သည်ရှိလော့၊ ယထာပုတ္တု၊ ခေတ္တကထိ၊ ဖိစုပင်၊ မြေဗွယ်သော၊ အကြွင်းအကြွင်းဆို  
 အစဉ်ပေးသောအလှူခံအလှူပေးခြင်းလှူဘွယ်ဝတ္ထု၏ ပြည့်စုံခြင်းကြောင့်

ရင်း၊ အနုမောဒနာယဝ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့၏ အနုမောဒနာပြုခြင်းကြောင့် ထည်းကောင်း၊ ယံဒါနပထံ၊ အကြင်ဒါန၏အကျိုးသည်၊ ပေတာနံ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့အား၊ ဥပကပ္ပတိ၊ ဖြစ်၏၊ တံဒါနပထံ၊ ထိုဒါန၏အကျိုးကို၊ ပေတာ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့သည်၊ ပရိထုပ္ပန္နိ၊ သုံးဆောင်ခံစားရကုန်၏၊ ဒါထာ၊ ပေးလှူတတ်သော သူသည်ကား၊ အတ္တနော၊ မိမိ၏၊ ဒါနမယ၊ ပညာနိမိတ္တံ၊ ဒါနဖြင့်ပြီးသောကောင်းမှုတည်းဟူသော အကြောင်းကြောင့်၊ ပုညေန၊ လူနတ်တို့၌ ဖြစ်သော စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းအစရှိသောကောင်းမှု၏အကျိုးဖြင့်၊ ဝဗ္ဗတိ၊ ပွားများ၏၊ ဘိက္ခဝေ၊ ဝဟန်းတုံ၊ ဒါယကော၊ တမလွန်ဘဝသို့ ပြောင်းသွားသော သူတို့ကို ရည်မှတ်၍ ပေးလှူတတ်သော သူသည်၊ ပေတေ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့ကို၊ ပရိပူဇယ၊ ရည်မှတ်၍ ပေးလှူသော အားဖြင့် ခံစားအပ်သော ဆင်းရဲမှ လွတ်စေ၍၊ ကုသလံ၊ ဒါနကုသိုလ်ကံကို၊ ကတ္တာ၊ ပြုခြင်းကြောင့် ထည်းကောင်း၊ ဘဒ္ဒကံ၊ ပဋ္ဌုပ္ပန်ကောင်းကျိုးကို ရစေတတ် သည်၏ အဖြစ်ကြောင့် ကောင်းမြတ်သော၊ ကမ္မံ၊ ပတ္တိဒါနကုသိုလ်ကံကို၊ ကတ္တာ၊ ပြုခြင်းကြောင့် ထည်းကောင်း၊ ဣဝေ၊ ဤမျက်မှောက်သော ကိုယ်၏ အဖြစ်၌ ပင်လျှင်၊ ဝိညှနံ၊ ပညာရှိတို့၏၊ ဝိယာဒိကော၊ ချစ်မြတ်နိုးခြင်းအစရှိကုန်သော၊ ဒိဋ္ဌဓမ္မိကော၊ မျက်မှောက်၌ ဖြစ်ကုန်သော၊ ဒါနာနိသံသေစ၊ ဒါန၏အကျိုးတို့ကို ထည်း၊ လဘတိ၊ ရ၏၊ သမ္ပရာယေ၊ တမလွန်ဘဝ၌၊ သဂ္ဂံ၊ နတ်ပြည်၌ ဖြစ်သော အသက်ရှည်ခြင်းအစရှိသော ဆယ်ပါးသော အကြောင်းတို့ဖြင့် မြတ်သည်၏ အဖြစ်ကြောင့် သုဂ္ဂဟုဆိုအပ်သော၊ ဌာနဉ္စ၊ နတ်ပြည်အရပ်သို့ ထည်း၊ ဝမတိ၊ ထားရ၏၊ ဣတိ၊ ဤသို့၊ အဘာထိ၊ ဟောတော်မူ၏၊ ပဋ္ဌမံ၊ ငှေးဦးစွာသော၊ ခေတ္တံ၊ ပမပေတဝတ္ထု၊ ကောင်းသောလယ်နှင့် တူသော ပြိတ္တာ၏ အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

(၂) အန္တောပုရိသ၊ အိုယောကျ်ား၊ ကော၊ သင်၏၊ ကာယော၊ ကိုယ်သည်၊ သဗ္ဗသောဝဇ္ဇော၊ အလုံးစုံရွှေအဆင်းကဲ့သို့ သော အဆင်းရှိ၏၊ တသ၊ ထိုကိုယ် ။ ပတာယ၊ အရောင်ဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရောင်မျက်နှာသည်၊ ဩဘာသထေ၊ ထွန်းမ၏၊ တေ၊ သင်၏၊ မုခံ၊ နှုတ်သီးသည်ကား၊ သုကာရသာ၊ ဝက်၏၊ ရခံ၊ ဣဝ၊ နှုတ်သီးနှင့် တူ၏၊ အန္တောပုရိသ၊ အိုယောကျ်ားတို့၊ သင်သည်၊ ပုရေ၊ ငှေးဘဝ၌၊ ကိံ၊ ကမ္မံ၊ အဘယ်သို့ သတော၊ ရှိသောကံကို၊ အကရာ၊ ပြုကဲ့သူးသနည်း၊ ဣတိ၊ ဤသို့၊ အာဟ၊ သို၏၊ နာရဒ၊ အရှင်နာရဒ

အဟံ၊ အက္ခန္တိဂ်သည်၊ ဝုဇေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ သညတော၊  
 မကောင်းမှုကိုစောင့်စည်းသည်၊ အာထိ၊ ဖြစ်၏၊ ဝါစာယ၊ နှုတ်ဖြင့်၊ အသည  
 တော၊ မကောင်းမှုကိုမစောင့်စည်းသည်၊ အာထိ၊ ဖြစ်၏၊ နာရဒ၊ အရှင်နာရ  
 ဒ၊ တေနဥာယေန၊ ထိုကိုယ်ဖြင့်မကောင်းမှုကို စောင့်စည်းခြင်းနှုတ်ဖြင့်  
 မကောင်းမှုကို မစောင့်စည်းခြင်းဟုဆိုအပ်သော နှစ်ပါးသောကံကြောင့်၊  
 ယထာယာဒိသံ၊ အကြင်သို့ သဘောရှိသော၊ ဝဏ္ဏံ၊ အဆင်းသဏ္ဍာန်ကို၊ တံ၊  
 အရှင်နာရဒသည်၊ ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်၊ ပဿယိ၊ မြင်ရ၏၊  
 တာဒိဇေယ၊ သို့သို့ သဘောရှိသော ရွှေအဆင်းကဲ့သို့သော အရေအဆင်းဝက်  
 နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော၊ ဝဏ္ဏော၊ အဆင်းသဏ္ဍာန်သည်၊ မေ၊  
 အက္ခန္တိဂ်အေး၊ အဟောထိ၊ ဖြစ်၏၊ နာရဒ၊ အရှင်နာရဒ၊ မမ၊ အက္ခန္တိဂ်၏၊ ဣဒံ  
 သရိရံ၊ ဤသည်မှအစ၌ လူ သဏ္ဍာန်အထက်၌ ဝက်သဏ္ဍာန်ရှိသော ကိုယ်  
 ကို၊ ထယာ၊ အရှင်နာရဒသည်၊ သာမံ၊ ကိုယ်တိုင်၊ ယသ္မာ၊ အကြင်ကြောင့်၊  
 ဗိဋ္ဌံ၊ မြင်အပ်ပြီ၊ တံဘသ္မာ၊ ထိုသို့မြင်ရသောကြောင့်၊ ထေ၊ အရှင်နာရဒ  
 အား၊ ဩဝါဒဝဿန၊ ဆုံးမသည်၏အစွမ်းအားဖြင့်၊ အဟံ၊ အက္ခန္တိဂ်သည်၊  
 ဖြူမိ၊ ဆို၏၊ တံ၊ အရှင်နာရဒသည်၊ မုခယာ၊ နှုတ်ဖြင့်၊ ပါပံ၊ မကောင်းမှုကို၊  
 မာအကာထိ၊ မပြုစင့်၊ အဟံပိယ၊ အက္ခန္တိဂ်ကဲ့သို့၊ သုကရရခေါ၊ ဝက်နှုတ်  
 သီးနှင့်တူသော နှုတ်သီးရှိသည်၊ မာခေါအဟု၊ မဖြစ်လေစင့်၊ ဣတိ၊ ဤသို့၊  
 အာဟ၊ ဈျောက်၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ သုကရရခပေတဝဏ္ဏံ၊  
 ဝက်နှုတ်သီးနှင့်တူသော နှုတ်သီးရှိသော ပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊  
 ပြီးခြင်းသို့ရောက်ပြီ။

☰

(၃) ဘောပုရိသ၊ အိုယောကျာ်း၊ တံ၊ သင်သည်၊ ဗိဗ္ဗသုဘံ၊ နတ်ကဲ့သို့  
 တင့်တယ်လျောက်ပတ်သော၊ ဝဏ္ဏဓာတု၊ အရေအဆင်းကို၊ ဝေရေထိ၊  
 ဆောင်၏၊ ဝေဟာယသံ၊ ဟင်းထင်းအပြင်ရှိ၏ ဟုမှတ်အပ်သော၊ အန္တ  
 လိက္ခေ၊ ကောင်းကင်း၌၊ တိဋ္ဌသိ၊ တည်၏၊ ပူတိဂန္ဓံ၊ ဝပ်သောအနံ့ဖြင့်ထွင်  
 သော၊ တေ၊ သင်၏၊ မုခဗ္ဗ၊ ခံတွင်းကိုလည်း၊ ကိမိယေ၊ ပိုးထောက်တို့သည်၊  
 ခါဒန္တံ၊ ခဲကုန်၏၊ ဘောပုရိသ၊ အိုယောကျာ်း၊ တံ၊ သင်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ  
 ၌၊ ကိံ၊ ကမ္ဘာ၊ အာဟံသိ၊ သော သဘောရှိသောကံကို၊ အကာထိ၊ ပြုခဲ့ဘူးသ  
 နည်း၊ နာရဒ၊ အရှင်နာရဒ၊ အဟံ၊ အက္ခန္တိဂ်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ မုခ  
 သာ၊ နှုတ်ဖြင့်၊ အသညတော၊ မကောင်းမှုကိုမစောင့်စည်းသော၊ ဒုဗ္ဗဝါစော၊  
 သူတပါးတို့ကို ထွမ်းမိုး၍ ဖြစ်တတ်သော စကားရှိသော၊ တပယာဗိဇ္ဇပေါ၊  
 ရဟန်းတူသာဖြစ်သော၊ ပါပေါ၊ ယုတ်မာသော အကျင့်ရှိသော၊ သမထော၊

ရဟန်းသည်အာယိံဖြစ်ခဲ့ဘူး၏။ နာရဒ၊ အရှင်နာရဒ၊ မေ၊ အကျွန်ုပ်အား၊  
 ထာဠာစ၊ ပုဂံသောထံထွေးရှိသည်သည်။ ဟောတိ၊ ဖြစ်၏။ မေမယ၊ အ  
 ကျွန်ုပ်သည်။ တပသာ၊ မြတ်သောကျင့်ခြင်းကြောင့်၊ ဝတ္ထုတတုစ၊ နတ်ကဲ့  
 သို့တင့်တယ် ကောင်းမြတ်သော အရေးအဆင်းကိုထည်း၊ ထဒ္ဓါ၊ ရအပ်၏။  
 ပေသုဏိယေန၊ သူနှစ်ဦးတို့၏အချစ်ကို ပျက်စေတတ်သည်၏ အဖြစ်တည်း  
 ဟူသောရုံးတိုက်သော စကားကို ဆိုခြင်းကြောင့်၊ မေမမ၊ အကျွန်ုပ်၏။  
 ခုခွါခံတွင်းသည်သည်။ ပူတိ၊ ပုဂံသောအနံ့ရှိသည်၊ အဟောထိ၊ ဖြစ်၏။ ၊  
 နာရဒ၊ အရှင်နာရဒ၊ တယိဒံထံအုဒံမမရူဝံ၊ ဤနတ်ကဲ့သို့ တင့်တယ်ကောင်း  
 မြတ်သော အရေးအဆင်းပုဂံသောအနံ့ဖြင့် ထိုင်သောခံတွင်းရှိသောကျွန်ုပ်  
 ၏ကိုယ်ကို၊ တယာ၊ အရှင်နာရဒသည်၊ သာမံ၊ ကိုယ်တိုင်၊ ဒိဋ္ဌံ၊ မြင်အပ်ပြီ၊  
 နာရဒ၊ အရှင်နာရဒ၊ အနုကမ္ပကာ၊ အစဉ်သနားတတ်သော အကော့ရှိကုန်  
 သော၊ ကုသကားသုတပါးတို့၏ အစီးအပွားဖြစ်ကြောင်း ကောင်းသောအ  
 ကျင့်၌ လိမ္မာကုန်သော၊ ယေဗုဒ္ဓါဒယော၊ အကြင်ဘုရားအစရှိ ကုန်သော  
 သူတော် ကောင်းတို့သည်၊ ယံဝစနံ၊ အကြင်စကားကို၊ ဝဒေယျ၊ ဆိုကုန်  
 ရာ၏။ ထေသံ၊ ထိုဘုရားအစရှိကုန်သော သူတော်ကောင်းတို့၏၊ တံဝစနံ၊  
 ထိုစကားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝဒါမိ၊ ဆို၏။ ထွံ၊ အရှင်နာရဒသည်၊  
 ပေသုဏိယေန၊ သူနှစ်ဦးတို့၏ အချစ်ကိုပျက်စေတတ်သော ရုံးတိုက်သော စကား  
 ကို၊ မာအာဘဏိ၊ မဆိုထင့်၊ ခုသာစ၊ မဟုတ်မမှန်သော စကားကိုထည်း၊  
 မာအာဘဏိ၊ မဆိုထင့်၊ နာရဒ၊ အရှင်နာရဒ၊ ခုသာဝါဒံ၊ မဟုတ်မမှန်သော  
 စကားကိုဆိုခြင်းတည်းကောင်း၊ ဝိသုဏဝါဝံ၊ သူနှစ်ဦးတို့၏အချစ်ကိုပျက်  
 စေတတ်သောရုံးတိုက်သောစကားကိုထည်းကောင်း၊ မဟာယ၊ စွန့်၍၊ ဝါ  
 စာယ၊ နှုတ်ဖြင့်၊ သညတော၊ စောင့်စည်းသော၊ တုဝံ၊ အရှင်နာရဒသည်၊ ကာ  
 မကာဒိ၊ ပြန်ပြောကောင်းမြတ်သော နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကို  
 အလိုအတိုင်းခံစားလေ့ရှိသော၊ ယက္ခော၊ နတ်သည်၊ ဟောဟိထိ၊ ဖြစ်ထွေ  
 တတိယံ၊ သုံးခုမြောက်သော၊ ပူတိ၊ မုခပေတဝတ္ထု၊ ပုဂံသောခံတွင်းရှိသော  
 ပြိတ္တာ၏အကြောင်းသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

(၄) ဂဟပတိ၊ သူဌေး၊ အမစ္ဆရိ၊ မိမိစည်းစိမ်ကို လျှိုငှက်ခြင်းမရှိ  
 သော၊ ဒါယကော၊ ဒါယကာသည်၊ ယံကိဋ္ဌိ၊ မင်္ဂလာအစရှိသည်တို့တွင်အ  
 မှတ်မရှိတပါးပါးကို၊ အာရမ္မဏံကတွာ၊ ရည်မှတ်၍၊ ဒါနံ၊ အတ္ထုကို၊ ဒဇ္ဇာ၊  
 ပေးရာ၏၊ ဝုပ္ပပေတော၊ ရှေး၌ဖြစ်ကုန်သော၊ တမလွန်ဘဝထိုသွားလေကုန်  
 သောမိဘစသောသူတို့ကိုထည်း၊ အာရမ္မ၊ ရည်မှတ်၍၊ ဒါနံ၊ အတ္ထုကို၊ ဒဇ္ဇာ၊

ပေးရာ၏။ ဝတ္ထုဒေဝတာစ၊ အိမ်ရာအစရှိသည်တို့၌ စောင့်ကုန်သောနတ်  
 တို့ကိုလည်း၊ အာရဟံ၊ ရည်မှတ်၍၊ ဒါနံ၊ အလှူကို၊ ခန္ဓာ၊ ပေးရာ၏။ အထဝါ၊  
 ထိုမှတစ်ပါးသောနတ်လူစသောအမှတ်မရှိကုန်သောသူတို့ကိုလည်း၊ အာရဟံ၊  
 ရည်မှတ်၍၊ ဒါနံ၊ အလှူကို၊ ခန္ဓာ၊ ပေးရာ၏။ ဂဟပတိ၊ သူဌေး၊ ကုဝေရဉ္စ၊  
 ကုဝေရနတ်ကိုလည်းကောင်း၊ ဓမ္မရဋ္ဌဉ္စ၊ ဓမ္မရဋ္ဌနတ်ကိုလည်းကောင်း၊ ဝိရူ  
 ပက္ခဉ္စ၊ ဝိရူပက္ခနတ်ကို လည်းကောင်း၊ ဝိရူဠကဉ္စ၊ ဝိရူဠကနတ်ကို လည်း  
 ကောင်း၊ ဣတိ၊ ဤသို့၊ စတ္တာရော၊ လေးယောက်ကုန်သော၊ လောကပါလေ၊  
 လောကကိုစောင့်ကုန်သော၊ ယသသိနေ၊ အခြံအရံနှင့် ပြည့်စုံကုန်သော၊  
 မဟာရာဇေစ၊ နတ်မင်း ကြီးတို့ကိုလည်း၊ အာရဟံ၊ ရည်မှတ်၍၊ ဒါနံ၊  
 အလှူကို၊ ခန္ဓာ၊ ပေးရာ၏။ ဂဟပတိ၊ သူဌေး၊ ဒါယကေန၊ အမိအဘ  
 အစရှိသော အမှတ်မရှိသော သူတို့ကို ရည်မှတ်၍၊ အလှူပေး ထတ်သော  
 သူသည်၊ ဥဒ္ဓိဿနကိရိ ယယ၊ ရည်မှတ်၍ ပြုခြင်းကြောင့်၊ တေစေဝ၊  
 ထိုအမိ အဘအစရှိသော အမှတ်မရှိသောသူတို့ကိုလည်း၊ ပုဇိတာ၊ ပူဇော်  
 ဆပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ဒါယကာစ၊ ရည်မှတ်၍ ပေးလှူ  
 ထတ်ကုန်သော သူတို့သည်လည်း၊ ဥဒ္ဓိဿန မတ္တေန၊ ရည်မှတ် ကာမျှ  
 ဖြင့်၊ အနိပ္ပကာ၊ အကျိုးမရှိသည်မဟုတ်ကုန်၊ အတ္တနေ၊ မိမိ၏၊ ဒါနဗလဿ၊  
 ဒါန၏အကျိုး၏၊ ဘာဂိနေဝေ၊ အတို့ကိုရခြင်းရှိကုန်သည်သာလျှင်၊ ဟောန္တိ၊  
 ဖြစ်ကုန်၏။ ဂဟပတိ၊ သူဌေး၊ ရုက္ခိဝါ၊ မျက်ရည်ကို ဖြစ်ခြင်းကိုလည်း။  
 နဟိကာထဗ္ဗံ၊ မပြုအပ်၊ သောကောဝါ၊ စိတ်၏ ပူပန်ခြင်းကိုလည်း၊ နကာထ  
 ဇ္ဇော၊ မပြုအပ်၊ အညာ၊ မျက်ရည်ကို ဖြစ်စေခြင်း စိတ်မပူပန်ခြင်းမှ တစ်ပါး  
 သော၊ ယာစပရိဝေဒနာ၊ အကြင်အသံကို ဖြစ်စေတတ်သော မြည်တမ်း  
 ခြင်းသည်လည်း၊ အတ္ထိ၊ ရှိ၏၊ သာဗိ၊ ထိုသို့မြည်တမ်းခြင်းကိုလည်း၊ နကာ  
 တဗ္ဗာ၊ မပြုအပ်၊ တံသဗ္ဗန္တိ၊ ထိုအလုံးစုံသောမျက်ရည်ကို ဖြစ်စေခြင်းစိတ်၏  
 ပူပန်ခြင်းသို့မြည်တမ်းခြင်းသည်လည်း၊ ပေတဿ၊ ထမလွန်တဝသို့ပြောင်း  
 သွားသောသူ၏၊ အတ္ထာယ၊ အကျိုးငှါ၊ နဟောတိ၊ မဖြစ်၊ ဂဟပတိ၊ သူဌေး၊  
 အဝိန္နသုနေ၊ မညာမဲ ကုန်သော၊ ဉာတကာ၊ အဆွေအမျိုးတို့သည်၊ ဧံ၊  
 ဤသို့မျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်းသို့မြည် တမ်းခြင်းဖြင့်၊ တိ  
 ဋန္တိ၊ ထည့်ကုန်၏။ တေသံ၊ ထိုအဆွေ အမျိုးတို့အား၊ အတ္ထပရိတာပနမေ  
 ဝ၊ ကိုယ်စိတ်ပင်ပန်းကာမျှသည်သာလျှင်၊ ဟောတိ၊ ဖြစ်၏။ ဂဟပတိ၊  
 သူဌေး၊ ဒါယကေန၊ ဒါယကာသည်၊ ဥဒ္ဓိဿာ၊ ရည်မှတ်၍၊ ဒိန္နာ၊ ပေးလှူအပ်  
 သော၊ သံစာပှိ၊ သံစာတော်၌၊ သုပ္ပတိပ္ပိတာ၊ ကောင်းစွာ တည်စေအပ်



သော၊ အယဉ္ဇေ၊ ခန္တိကာ၊ ဤအလ္လသညံသာယျင်၊ အသဝပေတသ၊ ထို  
 တမလွန်ဘဝသို့ပြောင်း သွားသောသူအား၊ ဇီဝဂုတ္တံ၊ ရှည်ကြာစွာသော  
 ကာလပတ်လုံး၊ ဟိတာယ၊ အကျိုးငှါ ဟောတီးဖြစ်၏၊ ဣနုသောတင်္ဂိထေ  
 ယေဝ၊ ထိုရည်မှတ်၍ပေးလှူသော ခဏန္တိပင်ယျင်၊ ဥပကပ္ပတိ၊ နိပုဇ္ဇတိ၊  
 အကျိုးဖြစ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊ ပိဋ္ဌမိတလိကပေတဝတ္ထု၊  
 ရှုံးမိန်းမရှင်ယျင်အကြောင်းရှိသော ပြိတ္တာဇီအကြောင်းသည်၊ နိဋ္ဌိတံ၊ ပြီး  
 ခြင်းသို့ရောက်ပြီ။ ။

( ၅ ) မဟာရာဇ၊ မင်းမြတ်၊ တေ၊ ဒါယကာမင်းမြတ်၏၊ ဥာတကာ၊  
 အဆွေအမျိုး ဖြစ်ကုန်သော ပြိတ္တာတို့သည်၊ သကံဗာရံ၊ မိမိတို့၏အိမ်  
 အိမ်ဟူသော အမှတ်ဖြင့်ဒါယကာမင်းမြတ်၏အိမ်သို့၊ အာဂတ္တံ၊ သာကုန်  
 ၍၊ တိရောက္ခေသုစ၊ နံရံ၏ ဖခက်တို့၌လည်း၊ တိဋ္ဌန္တိ၊ တည်ကုန်၏၊ သန္တိ  
 သိဗာသုကေသုစ၊ အိမ်ခြံစပ်နံရံစပ်လေသွန်တံခါးစပ် ခရီးဆုံတို့၌လည်း၊  
 တိဋ္ဌန္တိ၊ တည်ကုန်၏၊ စွါရဗာဘာသုစ၊ တံခါးပေါင်တို့၌လည်း၊ တိဋ္ဌန္တိ၊  
 တည်ကုန်၏။ မဟာရာဇ၊ မင်းမြတ်၊ ကေဟိဝိမနုဿေဟိ၊ အမိအဘ  
 အစရှိကုန်သော အမှတ် မရှိသောလူတို့သည်၊ ဗဟုတေး၊ များစွာသောအလို  
 အတိုင်းသုံးဆောင်အပ်သော၊ အနုပါနမ္ဘိ၊ ထမင်းအပျော်ကို၎င်း၊ ခေဇ္ဇတော  
 ဇ္ဇေ၊ ခဲဘွယ်သျှက်ဘွယ်ကို၎င်း၊ ဥပဋ္ဌိတေ၊ ကပ်၍စီရင်အပ်သော်လည်း၊  
 ကေသံ သက္ကာနံ၊ ထိုပြိတ္တာထံ၌ဖြစ်ကုန်သော သတ္တဝါတို့၏၊ ကမ္မပစ္စယာ၊ မိမိ  
 သည်ပြုအပ်သော အလှူမပေးခြင်း သူတပါးပေးလှူသည်ကို မြစ်တားခြင်းစ  
 သော အပြားရှိသော အကုသိုလ်ကံကြောင့်၊ ကေသဇ္ဇေ၊ ထိုပြိတ္တာထံ၌ဖြစ်  
 ကုန်သော သတ္တဝါတို့ကို၊ ကောပိ၊ အမိအဘအစရှိသော တရံတယောက်  
 သောသူသည်၊ နသရတိ၊ မအောက်မေ့နိုင်။ မဟာရာဇ၊ မင်းမြတ်၊ ကေ  
 သံ သက္ကာနံ၊ ထိုသတ္တဝါတို့၏၊ ကမ္မပစ္စယာ၊ မိမိလည်းမပေးလှူခြင်းသူတပါး  
 ပေးလှူသည်ကိုလည်း မြစ်တားခြင်းစသော အပြားရှိသော အကုသိုလ်ကံ  
 ကြောင့်၊ ကေသုပိ၊ အမိအဘအစရှိကုန်သော တရံတယောက်သောသူတို့  
 သည်၊ အသရဇ္ဇေသုပိ၊ မအောက်မေ့နိုင်ကုန်သော်လည်း၊ ယေ ဥာတကာ၊ အ  
 ကြင်လူ ထံ၌ဖြစ်ကုန်သော အမိအဘအစရှိကုန်သော အဆွေအမျိုးတို့သည်၊  
 ဝေံ၊ ဤဒါယကာမင်းမြတ်ကဲ့သို့၊ ဥာတိနံ၊ ပြိတ္တာထံ၌ဖြစ်ကုန်သော အဆွေအ  
 မျိုးတို့အား၊ အနုဗ္ဗကာ၊ သနားထတ်ကုန်သည်၊ ဟေသန္တိ၊ ဖြစ်ကုန်၏၊ တေ  
 ဥာတကာ၊ ထိုလူ ထံ၌ဖြစ်ကုန်သော အမိအဘအစရှိကုန်သော အဆွေအမျိုး  
 တို့သည်၊ ဣဒံဗေယျဓမ္မံ၊ ဤသွင်းအပျော်အစရှိသော လှူဘွယ်ဝတ္ထုသည်။

ဥာတီနံ၊ ပြိတ္တာထံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့အား၊ ဟောထု၊ ဖြစ်စေသ  
 တည်း၊ ဥာဘယော၊ ပြိတ္တာထံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့သည်၊ ဣဒံဗလံ၊  
 ဤဒါနဇာတိ၊ အကျိုးကို ပစ္စန္ဒဘောန္တော၊ ခံစားကုန်ထျက်၊ သုခိတော၊ ချမ်းသာခြင်း  
 သို့ရောက်ကုန်သည်၊ ဟောန္တု၊ ဖြစ်စေကုန်သတည်း၊ ဣတံ၊ ဤသို့၊ ဥဒ္ဓိဿ၊  
 ရည်မှတ်သုန်၍၊ ဧဝံ၊ ဤဒါယကာမင်းမြတ် ပေးလှူသကဲ့သို့၊ ကာထေန၊  
 ထောက်ပတ်သော အခါ၌၊ သုပိံ၊ စင်ကြယ်သန့်ရှင်းအဖြစ်ကင်းသော၊ ပဏီ  
 တံ၊ မွန်မြတ်ပြန်ပြောသော၊ ကပ္ပိယံ၊ သူတော်ကောင်းတို့အား ထိုက်လျောက်  
 ပတ်သော၊ ပါနဘောဇနံ၊ အပျော်ဘောဇဉ်စသော လှူသွယ်ဝတ္ထုကို၊ ဒေန္တိ၊  
 ပေးလှူကုန်၏။ သမာဂတာ၊ ကောင်းစွာသာကြကုန်သော၊ တေဓဥာတီ  
 ဟော၊ ထိုဆွေမျိုး ပြိတ္တာတို့သည်လည်း၊ ယတ္ထ၊ အကြင်အရပ်၌၊ ဒါနံ၊ အလှူ  
 ကို၊ ဒိယတိ၊ ပေးအပ်၏။ တတ္ထ၊ ထိုအလှူပေးရာအရပ်သို့၊ သမာဂတံ၊ ကောင်း  
 စွာသာကြကုန်၍၊ ပဟာတေ၊ များစွာသော၊ အနုပါနုမ္ဘိ၊ ထမင်းအပျော်၌၊ သတ္တဝံ၊  
 ကောင်းမွန်စွာ၊ အနုမောဒရေ၊ အနုမောဒနာပြုကြကုန်၏။ ယေသံဥာတီနံ၊  
 အကြင်လူထံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့၏၊ ဟောထု၊ အကြောင်း  
 ကြောင့်၊ ဤဒိသံသမ္ပတ္တိံ၊ ဤသို့သဘောရှိသောစည်၊ စိပ်ချမ်းသာကို၊ မဟံ၊ ငါ  
 တို့သည်၊ လဘာမသေ၊ ရကုန်၏၊ ဥဒ္ဓိဿန္တေဟိ၊ ရည်မှတ်၍ ပေးလှူတတ်ကုန်  
 သော၊ ဒါယကေဟိ၊ ဒါယကာတို့သည်၊ အဗ္ဗာကမ္မ၊ ငါတို့အားလည်း၊ ပူဇာ၊ ပူ  
 ဇော်ခြင်းကို၊ ကတာ၊ ပြုအပ်၏၊ ဒါယကာစ၊ ပေးလှူတတ်ကုန်သော မိမိတို့  
 သည်လည်း၊ အနုပ္ပဿ၊ အကျိုးရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ နော၊ ငါတို့၏  
 တေဥာတီ၊ ထိုလူထံ၌ ဖြစ်ကုန်သော အဆွေအမျိုးတို့သည်၊ စိရိစိရကာလံ၊  
 ကြာမြင့်စွာသော ကာလပတ်လုံး၊ ဇိဝန္တု၊ အသက်ရှည်စေကုန်သတည်း၊ ဣတံ  
 ဤသို့၊ သောမေန္တိ၊ ပြီးမွမ်းကုန်၏။ မဟာရာဇမင်းမြတ်၊ ပေတာ၊ ပြိတ္တာထံ  
 ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်၊ ယံကထိံ၊ အကြင်ထယ်လုပ်ခြင်းကို၊  
 နိဿာယ၊ မှီကုန်၍၊ သုခေန၊ ချမ်းသာသဖြင့်၊ ဇိဝေယျံ၊ အသက်မွေးကုန်ရာ  
 ၏၊ သာကထိံ၊ ထိုထယ်လုပ်ခြင်းသည်၊ တတ္ထ၊ ထို ပြိတ္တာထံ၌၊ နဟိ၊ အတ္ထိ၊ မရှိ၊  
 သာဂေါရက္ခာ၊ ထိုစောင့်ရှောက်ခြင်းသည်လည်း၊ ဧတ္ထ၊ ဤ ပြိတ္တာထံ၌၊ နမိဇ္ဇတိံ၊  
 မရှိ၊ ယာဝါဏိဇ္ဇာ၊ အကြင်ကုန်သွယ်ခြင်းသည်၊ တေသံ၊ ထို ပြိတ္တာထံ၌ ဖြစ်  
 ကုန်သော သတ္တဝါတို့၏၊ သမ္ပတ္တိံ၊ မှီလသဘောတူ၊ စည်၊ စိပ်ချမ်းသာကို  
 ရခြင်း၏ အကြောင်းသည်၊ တဝေယျံ၊ ဖြစ်ရာ၏၊ တာဒိသိ၊ ထိုသို့သဘောရှိသော  
 ဝါဏိဇ္ဇာ၊ ကုန်သွယ်ခြင်းသည်၊ တတ္ထ၊ ထို ပြိတ္တာထံ၌၊ နတ္ထိ၊ မရှိ၊ ဟိရုညေန၊  
 ရွှေငွေဖြင့်၊ ယံကယာကယံ၊ အကြင်ဆောင်းပယ်ခြင်းသည်၊ နေသံ၊ ထို ပြိတ္တာ

တို့အား၊ သမ္ပတ္တိပရိယာဘဟေတု၊ စည်းစိမ်ချမ်းသာကိုရခြင်း၏အကြောင်း၊  
 သည်၊ သဘောပျာဖြစ်ရာ၏၊ ဘာဒိသံ၊ ထိုသို့သဘောရှိသော၊ ဟိရုညန၊ ရွှေ  
 ငွေဖြင့်၊ ကယာကယံ၊ ရောင်းဝယ်ခြင်းသည်၊ တတ္ထ၊ ထိုပြိတ္တာထံ၌၊ နတ္ထိ၊ မရှိ၊  
 ဣတော၊ ဤလူ့ပြည်မှ၊ ဥပတိတိ၊ အဆွေအမျိုးတို့သည်လည်းကောင်း၊  
 မိတ္တာမရွေ့ဟိ၊ အဆွေခင်ပွန်းအကျွမ်းဝင်ကုန်သော သူတို့သည်လည်း  
 ကောင်း၊ ဒိန္နု၊ ရည်မှတ်၍ပေးလှူအပ်သောဒါန၏အကျိုးဖြင့်၊ ကလကံတေ  
 သေခြင်းသို့ရောက်ကုန်သော၊ ပေတာ၊ ပြိတ္တာထံ၌ဖြစ်ကုန်သောသတ္တဝါတို့  
 သည်၊ တပိ၊ ထိုပြိတ္တာထံ၌၊ ယာပေန္တိ၊ မျှရကုန်၏၊ မဟာရာဇမင်းမြတ်၊  
 ဥဒ္ဓမေ၊ ကုန်းမြင့်ရာအရပ်၌၊ ဝုတ္တံ၊ ကောင်းကင်မှပိုစီးသော၊ ဥဒကံ၊ ရိပ်စား  
 ရေသည်၊ နိန္နု၊ နိမ့်ရှိုင်းချိုင့်ရာအရပ်သို့၊ ပပတ္တတိယထာ၊ စီးသွားထေသကဲ့  
 သို့၊ ဝေမေဝဇေံထာ၊ ထိုအတူ၊ ဣတော၊ ဤလူ့ပြည်မှ၊ ဒိန္နု၊ အဆွေအမျိုးအ  
 ဆွေခင်ပွန်း အကျွမ်းဝင်ကုန်သောသူတို့သည် ရည်မှတ်၍ပေးလှူအပ်သော  
 အလှူ၏အကျိုးသည်၊ ပေတာနံ၊ ပြိတ္တာထံ၌ဖြစ်ကုန်သောသတ္တဝါတို့အား၊ ဥပ  
 ကပ္ပတိနိပုဗ္ဗတံ၊ ဖြစ်၏၊ ဝါရိဝဟာ၊ ချောင်းဝယ်မြစ်ဝယ်တို့သည်၊ ပူဇု၊ ရေ  
 ဖြင့်ပြည့်ကုန်သည်ဖြစ်၍၊ သာဂရံ၊ သရဒ္ဓရာကို၊ ပူဇေန္တိ ယထာ၊ ပြည့်ပေကုန်  
 သကဲ့သို့၊ ဝေမေဝဇေံထာ၊ ထိုအတူ၊ ဣတော၊ ဤလူ့ပြည်မှ၊ ဒိန္နု၊ ပေးလှူ  
 အပ်သောအလှူသည်၊ ပေတာနံ၊ ပြိတ္တာထံ၌ဖြစ်ကုန်သောသတ္တဝါတို့အား၊  
 ဥပကပ္ပတိ၊ ဖြစ်၏၊ မဟာရာဇမင်းမြတ်၊ အယံ၊ ဤသူသည်၊ မေ၊ ငါအား၊  
 ဣဒံနာမခနံ၊ ဤမည်သောဥစ္စာကို၊ အဒါသိံ၊ ပေးလှူပြီ၊ ဣတိ၊ ဤသို့လည်း  
 ကောင်း၊ အယံ၊ ဤသူသည်၊ မေ၊ ငါ၏၊ ဣဒံနာမကိစ္စံ၊ ဤမည်သောအမှုကိုစွ  
 ကို၊ အကာသိ၊ ပြုစု၏၊ ဣတိ၊ ဤသို့လည်းကောင်း၊ အယံ၊ ဤသူသည်၊ မေ၊  
 ငါ၏၊ ဥပတိ၊ အမိအဘမှစပ်သောအဆွေအမျိုးတည်း၊ ဣတိ၊ ဤသည်လည်း  
 ကောင်း၊ အယံ၊ ဤသူသည်၊ မေ၊ ငါ၏၊ မိတ္တာ၊ ချစ်မြတ်နိုးအပ်သောအဆွေခင်  
 ပွန်းတည်း၊ ဣတိ၊ ဤသို့လည်းကောင်း၊ အယံ၊ ဤသူသည်၊ မေ၊ ငါ၏၊ သခါ၊  
 ငယ်ကျွမ်းဖြစ်သောခင်ပွန်းတည်း၊ ဣတိ၊ ဤသို့လည်းကောင်း၊ ဝုဗ္ဗေ၊ ရှေး၌၊  
 ကတံ၊ ပြုအပ်သော၊ ဇေံသဗ္ဗံ၊ ထိုအလုံးစုံကို၊ အနုဿရံ၊ အနုပ . ရန္တော၊  
 အောက်မှေသော၊ ကုလဝုတ္တော၊ အမျိုးသားသည်၊ ပေတာနံ၊ ပြိတ္တာထံ၌ဖြစ်  
 ကုန်သောသတ္တဝါတို့အား၊ ဥဒ္ဓိယု၊ ရည်မှတ်၍၊ ဒက္ခိတံ၊ အလှူကို၊ ဒဇ္ဇာ၊  
 ပေးရာ၏၊ မဟာရာဇမင်းမြတ်၊ ဂုဏ္ဏံ၊ မျက်ရည်ကိုဖြစ်စေခြင်းကို  
 ထည်း၊ နကိကာတဗ္ဗံ၊ မပြုအပ်၊ သောကောဝါ၊ စိတ်၏ ပူပန်ခြင်းကိုထည်း၊  
 နကာတဗ္ဗော၊ မပြုအပ်၊ အညာ၊ မျက်ရည်ကိုဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်းမှ

၂၅၆



တပါးသော၊ ယာစပရိဒေဝနာ၊ အကြွင်အသံကိုဖြစ်စေ၍ ငိုမြည်တမ်း  
 ခြင်းသည်ထည်း၊ အတ္တိ၊ ရှိ၏၊ သာဝိ၊ ထိုငိုမြည်တမ်းခြင်းကိုထည်း၊ နကာ  
 တဗ္ဗော၊ မပြုအပ်၊ တံသဗ္ဗံ၊ ထိုမျက်ရည်ကို ဖြစ်စေခြင်းစိတ်၏ ပူပန်ခြင်း  
 ငိုမြည်တမ်းခြင်းဟု ဆိုအပ်သော အလုံးစုံသည်၊ ပေတဿ၊ တမလွန်  
 ဘဝသို့ပြောင်းသွားသော သတ္တဝါ၏၊ အတ္ထာယ၊ အကျိုးငှါ၊ နဟောတိ၊  
 မဖြစ်၊ မဟာရာဇ၊ မင်းမြတ်၊ အဝိန္နသုဒနာ၊ ပညာအဆင်အခြင် မရှိကုန်  
 သော၊ ဥာတယော၊ အဆွေအမျိုးတို့သည်၊ ဧဝံ၊ ဤမျက်ရည်ကိုဖြစ်စေခြင်း  
 စိတ်၏ပူပန်ခြင်း ငိုမြည်တမ်းခြင်းဖြင့်၊ တိဋ္ဌန္တိ၊ ထည်ကုန်၏၊ တေသံ၊ ထိုအ  
 ဆွေအမျိုးတို့အား၊ အတ္တပရိတာပနမေဝ၊ ကိုယ်စိတ်၏ပင်ပန်းကာမှသာ  
 သျှင်၊ ဟောတိ၊ ဖြစ်၏၊ မဟာရာဇ၊ မင်းမြတ်၊ တယာ၊ သင်ဒါယကာ  
 မင်းမြတ်သည်၊ ပေထေ၊ ပြိတ္တာထံ၌ဖြစ်ကုန်သော သတ္တဝါတို့ကို၊ ဥဒ္ဓိဿ၊  
 ရည်မှတ်၍၊ ဒိန္နာ၊ ပေးလှူအပ်သော၊ သံစာမိ၊ သံစာတော်၌၊ သပ္ပတိဗ္ဗိတာ၊  
 ကောင်းစွာ ထည်ပေအပ်သော၊ အယဉ္ဇခေါဒက္ခိတာ၊ ဤအလှူသည်သာ  
 သျှင်၊ အဿပေတဿ၊ ထိုပြိတ္တာထံ၌ဖြစ်သော သတ္တဝါအား၊ ဒိစေရတ္တံ၊  
 ရှည်မြင့်စွာသော ကာထပတ်ထုံး၊ အတ္ထာယ၊ အကျိုးငှါ၊ ဟောတိ၊ ဖြစ်၏၊  
 ဌာနသောတင်္ဂိထေယေဝ၊ ထိုရည်မှတ်၍ပေးလှူသော စကောပင်သျှင်၊ ဥပ  
 ကပ္ပတိနိပ္ပဇ္ဇတိ၊ အကျိုးပြီး၏၊ မဟာရာဇ၊ မင်းမြတ်၊ ဒက္ခိတာ၊ အလှူကို၊  
 ဒိန္နေန၊ ရည်မှတ်၍ပေးလှူအပ်သော၊ တယာ၊ သင်ဒါယကာမင်းမြတ်သည်၊  
 ဥာတိနံ၊ အဆွေအမျိုးတို့အား၊ ဥာတိဟိ၊ အဆွေအမျိုးတို့သည်၊ ကတ္တဗ္ဗကိစ္စ  
 ကရထေန၊ ပြုအပ်သော ကိစ္စကိုပြုခြင်းကြောင့်၊ သောအယံ ဥာတိဓမ္မော၊ ထို  
 အဆွေအမျိုးတို့ပြုအပ်သော ထရားသည်ထည်း၊ နိဒဿိတောစ၊ လူများအ  
 ပေါင်းအားညွှန်ပြုအပ်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ တေပေထေ၊ ထိုပြိတ္တာ  
 တို့ကို၊ ဒိဗ္ဗသမ္ပတ္တိံ အဝိဂမနေန၊ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကိုရစေ  
 ခြင်းကြောင့်၊ ပေတာနံ၊ ပြိတ္တာတို့အား၊ ဥဇ္ဇာရာ၊ များစွာသော၊ ပူဇော၊ ပူဇော်  
 ခြင်းကို၊ ကတာစ၊ ပြုအပ်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ဗုဒ္ဓပ္ပရင်္ဂ၊ တုရားအ  
 မှူးရှိသော၊ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို၊ အနုပါနာဒိဟိ၊ ဆွမ်းအဖျော်  
 အစရှိသည်တို့ဖြင့်၊ သန္တပ္ပနေန၊ ကောင်းစွာရှောင်ရဲစေခြင်းကြောင့်၊ ဘိက္ခု  
 နံ၊ ရဟန်းတို့အား၊ ဗထံ၊ အားကို၊ အနုပ္ပဒိန္နံ၊ ပေးအပ်သည်ထည်း၊ ဟောတိ၊  
 ဖြစ်၏၊ အနုကမ္ဘာဒိဂူထပရိဝါရိတံ၊ သနားခြင်းအစရှိသောဂုဏ်သည်ခြံရံအပ်  
 သော၊ စာဂစေတနံ၊ စွန့်ကြဲခြင်းစေတနာကို၊ နိဗ္ဗတ္တေန္တေန၊ ဖြစ်စေခြင်း  
 ကြောင့်၊ တုမှေဟိ၊ သင်တို့သည်၊ အနုပ္ပကံ၊ များစွာသော၊ ဝုဠံ၊ ကောင်းမှုကို၊

ပသုဘဉ္စ။ ဆည်းတူးအပ်သည်ကည်း။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဘာသိ  
ဟောသော်မူ၏။ ။ ပဉ္စမံ၊ ငါးခုမြောက်သော၊ တိရောကုရု၊ ပေတဝတ္ထု၊ နံရံ၏  
ထပက်ဖြစ်သောပြိတ္တာတို့၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၆)ဘောတိ၊ ဣတ္ထိ၊ ဒိဋ္ဌိမိနံ၊ မ၊ တံ၊ သင်သည်။ နဂ္ဂါ၊ အဝတ်မရှိသည်။ အ  
သိ၊ ဖြစ်၏။ ဒုဗ္ဗန္တရူပ၊ အဆင်းမထွသည်လည်း။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓာ၊ မ  
ကောင်းသောအနံ့ရှိသည်လည်း။ အသိ၊ ဖြစ်၏။ တဝ၊ သင်၏။ သင်္ခါရတော၊  
ကိုယ်မှ။ ပူတိ၊ ပုပ်သောအနံ့သည်။ ဝါယတိ၊ ထိုင်၏။ မက္ခိကာဟိ၊ ယင်မဲ  
ယင်တို့ဖြင့်၊ ပရိကိဏ္ဍာ၊ ထက်ဝန်းကျင်ဖြင့်သည်လည်း။ အသိ၊ ဖြစ်၏။ ကာ  
နု၊ အဘယ်အမည်ရှိသော၊ တံ၊ သင်သည်။ ဣတိ၊ ဤအရပ်၌၊ တိဋ္ဌသိ၊ တည်သ  
နည်း။ ဣတိ၊ ဤသို့။ ပုတ္တိ၊ မေး၏။ တန္ဒုန္တေ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်  
သည်။ ဒုဂ္ဂထာ၊ ဒုဂ္ဂတိတုံသို့ရောက်သော၊ ယမထေ၊ ကိကာ၊ ယမထေ၊ ကန္တိ  
အကျုံးဝင်သဖြင့်အပ်သောပြိတ္တာတို့အကျုံးဝင်သော၊ ပေတိ၊ ပြိတ္တာမ  
သည်။ အဒိ၊ ဖြစ်၏။ တန္ဒုန္တေ၊ အရှင်ကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ပါပကမ္မံ  
ပြိတ္တာဖြစ်ခြင်းအကြောင်း ဖြစ်သောမကောင်းမှုကံကို။ ကရိတွာနု၊ ပြုမိ၍။  
ဣတော၊ ဤလူ့ပြည်မှ။ ပေထလောကံ၊ ပြိတ္တာတို့၌၊ ဂတာ၊ ဖြစ်၏။ ကာထေနု၊  
နံနက်အခါ၌၊ ပဉ္စပုတ္တာနိပဉ္စပုတ္တေ၊ ငါးယောက်သော သားတို့ကို၊ ဝိဇာယိ  
တွာနု၊ ဖွားမြင်၍၊ ခါခါမိ၊ စားရ၏။ သာယံ၊ ညနေချမ်းအခါ၌၊ ပုနု၊ တဘနု၊  
အပရေ၊ ထပါးကုန်သော၊ ပဉ္စပုတ္တေ၊ ငါးယောက်သောသားတို့ကို၊ ဝိဇာယိ  
တွာနု၊ ဖွားမြင်၍၊ ခါခါမိ၊ စားရ၏။ တန္ဒုန္တေ၊ အရှင်ကောင်း၊ ဧကဒိဝသံ၊ တနေ့  
တနေ့၌၊ တေဝိဒသပုတ္တာ၊ ထိုတကျစ်သော သားတို့သည်လည်း။ မေ၊ အ  
ကျွန်ုပ်၏၊ ခုဒ္ဒါ၊ ငတ်မွတ်ဆာထောင်ခြင်းကို။ ဗမ္မိဇာ၊ ထာယ၊ ဖျောက်ခြင်း  
ငှါ၊ အလံပရိယတ္တာ၊ စွမ်းနိုင်ကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်၊ ခုဒ္ဒါယ၊ ငတ်  
မွတ်ဆာထောင်ခြင်းသည်။ ဗာမိယမာနာယ၊ နှိပ်စက်အပ်သော၊ မမ၊ အ  
ကျွန်ုပ်၏၊ ဟဒယံ၊ နှလုံးသည်။ ပရိဒဟ္တတိ၊ ထက်ဝန်းကျင်မှ ပုလောင်၏။  
ရမာယတိ၊ အဆိုးထွက်သကဲ့သို့ဖြစ်၏။ ဝိပါသာဘိဘူတာ၊ ရေမွတ်ခြင်း  
သည်နှိပ်စက်အပ်သည်ဖြစ်၍။ ဓာတ္ထဓာတ္ထ၊ ထိုထိုသို့သောအရပ်၌၊ ဝိစရ  
န္တိ၊ သွားလာသော၊ အဟံ၊ အကျွန်ုပ်သည်။ ပါနိယံ၊ သောက်ရေကို၊ ပါတု၊  
သောက်ခြင်းငှါ၊ နုလတော၊ မရ။ တန္ဒုန္တေ၊ အရှင်ကောင်း။ ဤဒိဝံ၊ ဤသို့သ  
ဘောရှိသော၊ ဗျာသနံ၊ ဖျက်စီးခြင်းသို့၊ ဂတံ၊ ရောက်သော၊ မံ၊ အကျွန်ုပ်ကို၊  
တံ၊ အရှင်ဘုရားသည်။ ပဿ၊ ရှုထော်မူလော၊ ။ ဘောတိ၊ ဣတ္ထိ၊ ဒိဋ္ဌိမိနံ၊ မ၊  
ကံ၊ နု၊ အသို့နည်း။ တယာ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌၊ ကာထေနု၊ ကိုယ်ဖြင့်။

ဒုက္ခဗူ၊မကောင်းသော အမှုအကျင့်ကို၊ ကတံ၊ပြုအပ်သလော၊ဝါစာယ၊  
 နှုတ်ဖြင့်၊ဒုက္ခဗူ၊မကောင်းသောအမှုအကျင့်ကို၊ ကတံ၊ပြုအပ်သလော၊မ  
 နသ၊ပိတ်ဖြင့်၊ ဒုက္ခဗူ၊မကောင်းသော အမှုအကျင့်ကို၊ ကတံ၊ပြုအပ်သ  
 လော၊သောတိ၊အတ္တိ၊ ဒိုမိန်းမ၊ကိသကမ္မ၊ဝိပါကေန၊အဘယ်သို့သဘော  
 ရှိသောအရာသို့ထက်ကံ၏အကျိုးအားဖြင့်၊ ထုံး၊သင်သည်၊ ပုတ္တဗံသာနိ၊သား  
 တို့၏အသားတို့ကို၊ ခါဒထိ၊စားရသနည်း၊ ဣတိ၊ဤသို့၊ ပုတ္တိ၊မေး၏၊  
 ဘဒ္ဒန္တ၊အရှင်ကောင်း၊ ပုဗ္ဗေ၊ရှေးတဝ၌၊မေမယာ၊အကျွန်ုပ်နှင့်၊သပတိ၊  
 လင်တူဖြစ်သော၊အတ္တိ၊မိန်းမသည်၊ ဝတ္တိ၊ကိုယ်ဝန်ရှိသည်၊အာထိ၊ဖြစ်၏၊  
 သာပတိ၊ထိုအကျွန်ုပ်သည်၊ တဿာ၊ ထိုမိန်းမလှော်အား၊ ပါပံ၊မကောင်း  
 သောအကြံကို၊အစေတယိ၊ကြံမိ၏၊ ပဒုဋ္ဌမာနသ၊ ပြစ်မှားလိုသောပိတ်  
 ဖြင့်၊ ဝတ္တ ပါဘနံ၊ကိုယ်ဝန်ချခြင်းကို၊ အကရိ၊ပြုမိ၏၊ တဿာ၊ထိုမိန်းမ  
 လှော်၏၊ ဧစ္စမာထိကော၊နှစ်လရှိသော၊ ဝတ္တော၊ကိုယ်ဝန်သည်၊သောဟိတ  
 ဝေဝ၊သွေးသာဗျင်၊ဟုတွင်ဖြစ်၍၊ ပုတ္တရိ၊ယို၏၊ဘဒ္ဒန္တ၊အရှင်ကောင်း၊  
 တဒါ၊ထိုအခါ၌၊ အဿအဿာ၊ထိုမိန်းမလှော်၏၊ မာတာ၊အမိသည်၊မသ္မံ၊  
 အကျွန်ုပ်အား၊ကုပ္ပိတာ၊ အမျက်ထွက်သည်ဖြစ်၍၊ဥဘတိ၊အဆွေအမျိုးတို့  
 ကို၊သမာနယိ၊ ပေါင်းရ၏၊မံ၊အကျွန်ုပ်ကို၊ သပတဗ္ဗ၊ကျိန်ခြင်းကိုလည်း၊  
 အကာရထိ၊ပြုစေ၏၊မံ၊ငါ့ကို၊ ပရိသာသယိစ၊ တေးဖြင့်လည်းကြောက်  
 စေ၏၊ဘဒ္ဒန္တ၊အရှင်ကောင်း၊သာပတိ၊ထိုငါသည်၊ဧဝံ၊ကပ္ပပါတနံ၊ထိုကိုယ်  
 ဝန်ကိုချခြင်း ချိ၊မယာ၊ငါသည်၊ သစေပကတံ၊အကယ်၍ပြုအပ်သည်ဖြစ်  
 အံ၊ပုတ္တဗံသာနိ၊ သား၏အသားတို့ကို၊ ခါဒါမိ၊စားရသည်ဖြစ်လို၏၊ဣတိ၊  
 ဤသို့၊ ဧထာရံ၊ကြောက်လန့်တွယ်သော၊ သပတဗ္ဗ၊ကျိန်ခြင်း ကိုလည်း၊  
 အကရိ၊ပြုမိ၏၊ မုသာဝါဒဗ္ဗ၊မဟုတ်မမှန်သောစကားကိုလည်း၊အဘာထိ  
 သံ၊ဆိုမိ၏၊ဘဒ္ဒန္တ၊အရှင်ကောင်း၊ တဿကမ္မ၊ထိုကိုယ်ဝန်ချခြင်း၏  
 အစွမ်းဖြင့်ဖြစ်သောပါတာတိပါတကံ၏လည်းကောင်း၊ရုသာဝါဒသာစ၊ရ  
 သာဝါဒကံ၏လည်းကောင်း၊ ဥဘယသကမ္မ၊နှစ်ပါးသောကုသိုလ်ကံ  
 ၏၊ဥဘယံဥဘယေန၊နှစ်ပါးသော၊ ဝိပါကံဝိပါကေန၊အကျိုးအားဖြင့်၊ပုဗ္ဗ  
 သောဟိတမက္ခိကာ၊ ပြည်သွေးအလိမ်းအလိမ်းကပ်သည်၊ ဟုတွင်ဖြစ်၍၊  
 ပုတ္တဗံသာနိ၊သား၏အသားတို့ကို၊ခါဒါမိ၊စားရ၏၊ဆဋ္ဌံ၊ခြောက်ခုခြောက်  
 သော၊ပဉ္စပုတ္တုခါဒိတပေတိဝတ္ထု၊ ငါးဖောက်သောသားတို့၏အသားကို  
 စားရသောပြိတ္တာမ၏ အကြောင်းသည်၊ နိဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ၊



(၇) တောတိဇ္ဈတ္ထိ၊ အိုမိန်းမ၊ ထွံ၊ သင်သည်၊ နဂ္ဂါ၊ အဝတ်မရှိသည်၊ အသိ  
 ဖြစ်၏၊ နိဗ္ဗာန်ရုံ၊ အဆင်းမထွာသည်၊ အသိ၊ ဖြစ်၏၊ နဂ္ဂန္တော၊ မကောင်းသော  
 အနံ့ရှိသည်၊ အသိ၊ ဖြစ်၏၊ ထဝ၊ သင်၏၊ သရီရတော၊ ကိုယ်မှ၊ ပုတိ၊ ဝတ်  
 သောအနံ့သည်၊ ဝါယတိ၊ ထိုင်၏၊ မက္ခိကာဟိ၊ ယင်တို့ဖြင့်၊ ပရိကိဏ္ဍာ၊  
 ထက်ဝန်းကျင်ပြွင်းသည်၊ အသိ၊ ဖြစ်၏၊ ကာနု၊ အဘယ်မည်သော၊ ထွံ  
 သင်သည်၊ ဣ၊ ဤအရပ်၌၊ တိဋ္ဌာထိ၊ တည်သနည်း၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း  
 အဟံ၊ အကျွန်ုပ်သည်၊ နဂ္ဂတာ၊ နဂ္ဂတိထံ၌အကျုံးဝင်သော၊ ယမထေဝကိကာ  
 ယမမင်း၏နိုင်ငံ၌ အကျုံးဝင်သဖြင့်မှတ်အပ်သောပြိတ္တာထံ၌ အကျုံးဝင်  
 သော၊ ပေတိ၊ ပြိတ္တာမသည်၊ အပ္ပိ၊ ဖြစ်၏၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ဝါပကမ္ပံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို၊ ကရိ  
 တ္တာနု၊ ပြုမိသောကြောင့်၊ ဣကော၊ ဤလူထံမှ၊ ပေထထေဝကံ၊ ပြိတ္တာထံ၌၊  
 ဂတာ၊ ဖြစ်၏၊ ကာယေန၊ နံနက်အခါ၌၊ သတ္တပုတ္တာနိ၊ သတ္တပုတ္တေ၊ ခုနစ်ယော  
 သောသားတို့ကို၊ ဝိဇာယိတ္တာနု၊ ဖွားမြ်၍၊ ခါဒါမိ၊ စားရ၏၊ သာယံ၊ ညချင်း  
 အခါ၌၊ ပုန၊ တဖန်၊ အပရေ၊ တပါးကုန်သော၊ သတ္တပုတ္တေ၊ ခုနစ်ယောက်သော  
 သားတို့ကို၊ ဝိဇာယိတ္တာနု၊ ဖွားမြ်၍၊ ခါဒါမိ၊ စားရ၏၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊  
 ဧကဒိဝသံ၊ တနေ့တနေ့၌၊ ထေပိရဒ္ဒသပုတ္တာ၊ ထိုအကျွန်ုပ်ထံထွက်ကုန်  
 သောသားတို့သည်၊ မေ၊ အကျွန်ုပ်၏၊ ခန္ဓါယ၊ ငတ်မွတ်ဆာထောင်  
 ခြင်းကို၊ ပရိဗာတာယ၊ ဖျောက်ခြင်း၌၊ အထံပရိယတ္တာ၊ စွမ်းနိုင်ကုန်သည်  
 နဟောန္တိ၊ မဖြစ်ကုန်၊ ခန္ဓါယ၊ ငတ်မွတ်ဆာထောင်ခြင်းသည်၊ ဗာမိယမာနာ  
 ယ၊ နှိပ်စက်အပ်သော၊ မမ၊ အကျွန်ုပ်၏၊ ဟဒယံ၊ နှုတ်သည်၊ ပရိပုပ္ဖတိ၊  
 ထက်ဝန်းကျင်မှပူထောင်၏၊ ဝုမာယတိ၊ အခိုးထွက်သကဲ့သို့ဖြစ်၏၊ အာတာ  
 ပေ၊ ပြင်းစွာသောနေပူ၌၊ အဂ္ဂိဒဇော၊ မီးသည်ထောင်းအပ်သောဝတ္ထုသည်၊  
 နိဗ္ဗုတိ၊ ငြိမ်းခြင်းကို၊ နာဓိဂစ္ဆတိဣ၊ မရသကဲ့သို့၊ အဟံ၊ အကျွန်ုပ်သည်၊  
 နိဗ္ဗုတိ၊ ငတ်မွတ်ဆာထောင်ခြင်းဆင်းရဲခြင်း၏ ငြိမ်းခြင်းကို၊ နာဓိဂစ္ဆတိ၊  
 မရပါ၊ တောဇ္ဈတ္ထိ၊ အိုမိန်းမ၊ ကိန္နု၊ အထိုနည်း၊ တယာ၊ သင်သည်၊ ဝုပ္ပေ၊ ရှေး  
 ဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ နုတ္တံ၊ မကောင်းသောအမှုအကျင့်ကို၊ ကတံ၊  
 ပြုအပ်သလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ နုတ္တံ၊ မကောင်းသောအမှုအကျင့်ကို၊  
 ကတံ၊ ပြုအပ်သလော၊ မနုဿ၊ မိတ်ဖြင့်၊ နုတ္တံ၊ မကောင်းသောအမှုအကျင့်  
 ကို၊ ကတံ၊ ပြုအပ်သလော၊ တောဇ္ဈတ္ထိ၊ အိုမိန်းမ၊ ကိန္နု၊ အ  
 ဘယ်သို့သဘောရှိသော အကုသိုလ်ကံ၏ အကျိုးအားဖြင့်၊ ထွံ၊ သင်သည်၊  
 ပုတ္တံသာနိ၊ သားတို့၏အသားတို့ကို၊ ခါဒထိ၊ စားရသနည်း၊ ဣတိ၊ ဤသို့အာ

ဟ၊ ဆို၏။ ဝေဒန္တန္တ၊ အရှင်ကောင်း၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ မာယံ၊ အကျွန်ုပ်အား  
 ခုဝေ၊ နှစ်ယောက်ကုန်သော၊ ဝုတ္တော၊ သားတို့သည်၊ အဟု၊ ရှိကုန်၏၊ ဥတော၊  
 နှစ်ယောက်ကုန်သော၊ တေဝုတ္တော၊ ထိုသားတို့သည်၊ သမ္ပတ္တယောဗ္ဗန္တံ၊ ရေဝံ  
 သောအယွယ်ရှိကုန်သည်၊ အဟေသံ၊ ဖြစ်ကုန်၏၊ သာဟံ၊ ထိုအကျွန်ုပ်သည်  
 ဝုတ္တဗလုပေတာ၊ သားထည်းဟူသောအားနှင့်ပြည့်စုံသည်ဖြစ်၍၊ သာမိကံ၊  
 ထင်ကို၊ အတိမညိသံ၊ မထိမဲ့ခြင်ပြုမိ၏။ ဝေဒန္တန္တ၊ အရှင်ကောင်း၊ တေတော၊  
 ထိုမထိမဲ့ခြင်ပြုခြင်းကြောင့်၊ မေ၊ အကျွန်ုပ်၏၊ သာမိကော၊ ထင်သည်၊ ကု  
 ခ္ဗေါ၊ အမျက်ထွက်သည်ဖြစ်၍၊ မယံ၊ အကျွန်ုပ်နှင့်၊ သပတိံ၊ ထင်တူသည်ကို  
 ကတ္တာ၊ ပြု၍၊ ဣတ္ထိံ၊ မိန်းမကို၊ အာနုယိ၊ ဆောင်၏၊ သာစ၊ ထိုမယားငယ်ဖြစ်  
 သောမိန်းမသည်လည်း၊ ဂတ္ထံ၊ ကိုယ်ဝန်ကို၊ အလတိတ္ထ၊ ရ၏၊ သာဟံ၊ ထိုအ  
 ကျွန်ုပ်သည်၊ တသော၊ ထိုမယားငယ်ဖြစ်သော မိန်းမအား၊ ပါဝံ၊ မကောင်း  
 သောအကြံကို၊ အစေတယိံ၊ ကြံမိ၏၊ ပရုဠမာနသာ၊ မျက်စိလိုသောစိတ်ဖြင့်  
 ဂတ္ထပါတနံ၊ ကိုယ်ဝန်ကိုချခြင်းကို၊ အကရိ၊ ပြုမိ၏၊ တသော၊ ထိုမယားငယ်  
 ဖြစ်သောမိန်းမ၏၊ တေမာသိကော၊ ဘုံထရှိသော၊ ဂတ္ထော၊ ကိုယ်ဝန်သည်၊  
 ဝုဗ္ဗထောဟိတကော၊ ပြည်သွေးသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ပတိ၊ ကျ၏။ ဝေဒ  
 န္တန္တ၊ အရှင်ကောင်း၊ တခါ၊ ထိုအခါ၌၊ အသော၊ ထိုမယားငယ်မိန်းမ၏၊ မာတာ  
 အမိသည်၊ မယံ၊ အကျွန်ုပ်အား၊ ကုပိတာ၊ အမျက်ထွက်သည်ဖြစ်၍၊ ဥာတိ၊  
 အဆွေအမျိုးတို့ကို၊ သမာနုယိ၊ ပေါင်းရ၏၊ ဝံ၊ အကျွန်ုပ်ကို၊ သပထဉ္စ၊ ကျိန်  
 ခြင်းကိုလည်း၊ အကာရေယိ၊ ပြုစေ၏၊ ဝံ၊ ငါ့ကို၊ ပရိဘာ သာယပိစ၊ စားဖြင့်  
 လည်းခြမ်းခြောက်၏၊ သာအဟံ၊ ထိုအကျွန်ုပ်သည်၊ ဧတံဂတ္ထာပါတနံ၊ ထို  
 ကိုယ်ဝန်ချခြင်းကို၊ မယာ၊ အကျွန်ုပ်သည်၊ စေပကထံ၊ အကယ်၍ပြုအပ်  
 သည်ဖြစ်အံ့၊ ဝုတ္တံသန္နိ၊ သားတို့၏အသားတို့ကို၊ ခါဒါမိ၊ စားရလို၏၊ ဣတိ၊  
 ဤသို့၊ စောရံ၊ ကြေခက်လန့်သွယ်သော၊ သပထဉ္စ၊ ကျိန်ခြင်းကိုလည်း၊ အ  
 ကရိံ၊ ပြုမိ၏၊ ခုသာဝါဒဉ္စ၊ မဟုတ်မမှန်သောကောင်းကိုလည်း၊ အဘာသိသံ၊  
 ဆိုမိ၏။ ဝေဒန္တန္တ၊ အရှင်ကောင်း၊ တသကမ္မဿ၊ ထိုကိုဝန်ချခြင်းဟုဆို  
 အပ်သောပါတာတိပါထအကုသိုလ်ကံ၏လည်းကောင်း၊ ခုသာဝါဒဿစ၊  
 ခုသာဝါဒကံ၏လည်းကောင်း၊ ဥတယဿ၊ နှစ်ပါးစုံသော၊ ကမ္မဿ၊ အကု  
 သိုလ်ကံ၏၊ ဥာယံဥာယေန၊ နှစ်ပါးသော၊ ပိပါကံပိပါကေန၊ အကျိုးအား  
 ဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုဗ္ဗထောဟိတမက္ခိတာ၊ ပြည်သွေးအထိမ်းအ  
 ထိမ်းကပ်သည်ဖြစ်၍၊ ဝုတ္တံသန္နိ၊ သား၏အသားတို့ကို၊ ခါဒါမိ၊ စားရ၏၊  
 ဣတိ၊ ဤသို့၊ အဘာသိ၊ ရွတ်ဆို၏။ သတ္တံ၊ ခုနစ်ခုမြောက်သော၊ သတ္တ

ပုတ္တခါဒကပေတိဝတ္ထု၊ ခုနစ်ယောက်သော သားတို့၏ အသားစားသော  
ပြိတ္တာမဏိအကြောင်းသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(ဂ) တာတသုဇာတ၊ ချစ်သား သုဇာတ၊ ကိံနု၊ အဘယ်ကြောင့်၊  
တွံ၊ သင်သည်။ ဥပ္ပတ္တဗ္ဗပေါဝ၊ ရူးသောသဘောရှိသကဲ့သို့၊ ဟ၊ ရိတံ၊ စိမ်း  
သော၊ တိတံ၊ မြက်ကို၊ ထာယိတွာ၊ ရိပ်၍၊ ဂတသတ္ထံ၊ ကင်းသောဇိဝိတိန္ဒြေ  
ရှိသော၊ ဇရဂ္ဂံ၊ နွားအိုကို၊ ခါဒ၊ ခဲထေရု၊ ခါဒ၊ ခဲထေရ၊ ဣတိ၊ ဤသို့၊ လပထိ၊  
ဆိုတိသနည်း။ တာတသုဇာတ၊ ချစ်သား သုဇာတ၊ တယော၊ သင်သည်။  
ဒိန္နေန၊ ပေးအပ်သော၊ အန္ဓေနဝ၊ မြက်ဖြင့် ထည်းကောင်း၊ ပါနေနဝ၊  
ရေဖြင့်ထည်းကောင်း၊ မတော၊ သေပြီးသော၊ ဂေါဏော၊ နွားသည်။ လဒ္ဓ  
ဇိဝိတော၊ ရအပ်သော ဇိဝိန္ဒြေရှိသည်ဖြစ်၍၊ နဟိသရဋ္ဌဟေ၊ မထရာ  
တာတသုဇာတ၊ ချစ်သား သုဇာတ၊ အညော၊ သင်မှကပါးသော၊ ဒုပ္ပတိ၊  
ပညာမရှိသောသူသည်။ ဝိလပေယျယထာ၊ ဆိုမြည်သကဲ့သို့၊ ဧဝံတထာ၊  
ထိုအတူ၊ တွံ၊ သင်သည်။ နိရတ္ထကံ၊ အကျိုးမရှိသော ဆိုမြည်ခြင်းကို၊ ဝိလ  
ပထိ၊ ဆိုမြည်ဘိ၏၊ တွံ၊ သင်သည်။ ဗာထောစ၊ ရိုက်သည်ထည်း၊ အထိ၊ ဖြစ်  
၏၊ ဒုဗ္ဗေဝေစ၊ ပညာမရှိသည်လည်း၊ အထိ၊ ဖြစ်၏။ တာတ၊ တခင်၊ ဣ  
မသ၊ ဂေါဏသ၊ ဤနွား၏၊ ဣမေပါဒါ၊ ဤခြေလေးချောင်း တို့သတ်ထည်း  
ကောင်း၊ ဣဒံသိသံ၊ ဤဥက္ခောင်းသည်ထည်းကောင်း၊ သဝါထမိ၊ အမြီးနှင့်  
တကွဖြစ်သော၊ အယံကာယော၊ ဤကိုယ်သည် ထည်းကောင်း၊ ဣမေ  
နေတ္တာ၊ ဤမျက်စိတို့သည်ထည်းကောင်း၊ ဝုဗ္ဗေ၊ မသေမီရှေးအတို့ဖြစ်သော  
ကာလ၌၊ တိဋ္ဌန္တိယထာ၊ ထည်ကုန်သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊  
တိဋ္ဌန္တိ၊ ထည်ကုန်၏၊ ဣမသ္မာကာရဏာ၊ ဤသို့ထည်ခြင်း ထည်းဟူသော  
အကြောင်းကြောင့်၊ အယံဂေါဏော၊ ဤနွားသည်၊ သရဋ္ဌဟေ၊ သရဋ္ဌဟေယျ  
ထရာ၏၊ ဣတိ၊ ဤသို့၊ မမ၊ အကျွန်ုပ်၏၊ ဝိတ္တံ၊ စိတ်သည်၊ တဝေယျ၊ ဖြစ်ရာ၏၊  
တာတ၊ တခင်၊ မယံ၊ အကျွန်ုပ်၏၊ အယျကာသ၊ အတိုး၏၊ ဟတ္ထပါဒါ၊ လက်  
ခြေတို့သည်ထည်းကောင်း၊ ကာယော၊ ကိုယ်သည်ထည်းကောင်း၊ သိသံ၊  
ဥက္ခောင်း သည်၎င်း၊ နဒိသတိ၊ မထင်၊ အထ၊ ထိုသို့မထင်ဘဲလျက်၊  
မတ္တိကထုပသိံ၊ အရိုးရထည်ရာပြာပုံ၌၊ ရုဒံရုဒန္တော၊ ငိုမြည်ထမ်းသော၊  
တွံထေဝ၊ သင်တခင်သည်သာလျှင်၊ သတဂုဏေန၊ အဆအရာဖြင့်ထည်း  
ကောင်း၊ သဟသဂုဏေန၊ အဆအထောင်ဖြင့်ထည်းကောင်း၊ ဒုပ္ပတိနုနု၊  
ပညာမရှိသည်မဟုတ်ထေရု၊ တေနကာရဏေန၊ ထိုသို့ထည်ခြင်းကြောင့်၊  
အယံဂေါဏော၊ ဤနွားသည်၊ သဟသယိကာယ၊ အနိုင်အထက်ထူထောင်

သဖြင့်၊ သရဋ္ဌဟော၊ ထရာဇာ၊ ဣတိ၊ ဤသို့၊ အဟံ၊ အကျွန်ုပ်သည်၊ မညော၊  
 အောက်မှေဇာ၊ ထာတသုဇာတ၊ ချစ်သားသုဇာတ၊ ယောကောပိ၊ အ  
 မှတ်မရှိသောသူသည်၊ စာတသိတ္တံ၊ ထောပတ်ဖြင့် သူန်းအပ်သည်သာ  
 သျှင်ဖြစ်သော၊ ပါဝကံ၊ မီးကို၊ ဝါရိနာ၊ ရေဖြင့်၊ ဩသိဗ္ဗဩသဗ္ဗန္တော၊ ဆွတ်  
 ဖြန်းသူကံ၊ နိဗ္ဗာပယထိပိယ၊ ငြိမ်းစေဘိသကဲ့သို့၊ တံ၊ သင်သုဇာတသည်၊  
 အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသော မီးဖြင့်ပူလောင်သည်ဖြစ်၍၊ သန္တသ  
 မာနံ၊ ဖြစ်သော၊ ဝံ၊ ငါ့အခင်ကို၊ သဗ္ဗံ၊ အစုံ၊ စုံသော၊ ဒရံ၊ စိတ္တရထံ၊ စိတ်၏ပူပန်  
 ခြင်းကို၊ ဝတ၊ စင်စစ်သောအားဖြင့်၊ နိဗ္ဗာပယော၊ ငြိမ်းစေပြီ၊ ထာတသုဇာ  
 တ၊ ချစ်သားသုဇာတ၊ ယောတံ၊ အကြင်သုဇာတသည်၊ သောကပရေတဿ၊  
 စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သော၊ မေ၊ ငါဘခင်၏၊ ပိတုသောကံ၊ အတ  
 ကိုအကြောင်းပြု၍ဖြစ်သောစိုးရိမ်ခြင်းကို၊ အပါနုဒိအပနေသိ၊ ပယ်၏၊ သော  
 တံ၊ ထိုသင်သုဇာတသည်၊ မေ၊ ငါဘခင်၏၊ ဟဒယနိသသိတံ၊ စိတ်၌ရှိ၍ဖြစ်  
 သော၊ သောကံ၊ စိုးရိမ်ခြင်းတည်းဟူသော၊ သလ္လံ၊ ပြောင့်တံသင်းကို၊ ဝတ၊  
 စင်စစ်၊ အတ္တန္တံ၊ နှုတ်အပ်ပြီ၊ မာတာဝ၊ ပျိုလယ်သော အရှုယ်ရှိသော၊  
 ထာတသုဇာတ၊ ချစ်သားသုဇာတ၊ သွာယံသောအဟံ၊ ထိုငါဘခင်သည်၊  
 တဝ၊ သင်သုဇာတ၏၊ ဝစနံ၊ စကားကို၊ သုတ္တာ၊ ကြားရ၍၊ အတ္တန္တံ၊ သလ္လော၊  
 နှုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်းဟူသော ပြောင့်ရှိသည်၊ အသ္မိ၊ ဖြစ်၏၊  
 သိတိတုတော၊ ငြိမ်းအေးသည် ဖြစ်၍ဖြစ်သည်၊ အသ္မိ၊ ဖြစ်၏၊ နိဗ္ဗုတော၊  
 စိတ်၏ပူပန်ခြင်းမှငြိမ်းပြီးသော၊ သောအဟံ၊ ထိုငါသည်၊ ဣဒါနိယသုအခါန္တံ၊  
 နုသောစာမိ၊ မစိုးရိမ်၊ နုရောဒါမိ၊ မငိုမြည်တမ်း၊ တောန္တော၊ အချင်းတို့၊  
 သုဇာတော၊ ငါ့သား သုဇာတသည်၊ အတ္တနော ဝိတရံ၊ မိမိ၏အဘဖြစ်  
 သော၊ မမံ၊ ငါ့ကို၊ သောကတော၊ စိုးရိမ်ခြင်းမှ၊ နိဝတ္တေသိယထာ၊ နှစ်စေ  
 ဘိသကဲ့သို့၊ အညောပိ၊ တပါးလည်းဖြစ်ကုန်သော၊ ယေသပ္ပညာ၊ အကြင်  
 ပညာရှိတို့သည်၊ အနုကမ္မကာယနားတတ်သောအထွေရှိကုန်သည်၊ ဟောန္တိ၊  
 ဖြစ်ကုန်၏၊ တေသပ္ပညာ၊ ထိုပညာရှိတို့သည်၊ ဧဝံ၊ ဤငါသားသုဇာတပြုသကဲ့  
 သို့၊ ကရောန္တိ၊ ပြုကုန်၏၊ သောကဗ္ဗာ၊ စိုးရိမ်ခြင်းမှ၊ နိဝတ္တယန္တိ၊ နှစ်စေကုန်  
 ၏၊ ဣတိ၊ ဤသို့၊ အာတာသိ၊ ရှုတ်ဆို၏၊ အဋ္ဌဝံ၊ ရှစ်ခုမြောက်သော၊ ဂေါ  
 တပေတ္တဝတ္ထုန္တားသေကိုမြက်ရေကျေးငှသော၊ ပြိတ္တာဇာ၊ အကြောင်းသည်၊  
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

(၉) ဒေဝဂုတ္တ၊ နတ်သား၊ အဟံနာမိ၊ ဤမိန်းမသည်၊ ဂုယဉ္ဇ၊ ကျင်ကြီးကို  
 လည်းကောင်း၊ ဓုတ္တဉ္ဇ၊ ကျင်လယ်ကိုလည်းကောင်း၊ ဂုဟိရဉ္ဇ၊ သွေးကိုလည်း

ကောင်း၊ ဝုဗ္ဗဉ္စ၊ ဖြည့်ကိုလည်းကောင်း၊ ပရိသုတ္တတိ၊ စားသောက်ရ၏၊ အယံ  
 ဝိပါကော၊ ဤအကျိုးသည်၊ ကဿကမ္မဿ၊ အဘယ်သို့ သဘောရှိသောကံ  
 ၏ဝိပါကော၊ အကျိုးနည်း၊ ဒေဝပုတ္တ၊ နတ်သား၊ ယာနာဓိ၊ အကြင်မိန်းမ  
 သည်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ လောဟိတဝုဗ္ဗဘက္ခာ၊ သွေးဖြည့်သာလျှင်အစ  
 ရှိ၏၊ အယံနာဓိ၊ ဤမိန်းမသည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ ကိံကမ္မံ၊ အဘယ်သို့သ  
 ဘောရှိသော အကုသိုလ်ကံကို၊ အကာသိနု၊ ပြုလုပ်သနည်း၊ ဒေဝပုတ္တ၊ နတ်  
 သား၊ နဝါနိ၊ အသစ်ဖြစ်ကုန်ထသော၊ သုဘာနိစေတ၊ တင့်တယ်ရှုဘွယ်သော  
 အဆင်းလည်း ရှိကုန်ထသော၊ ဓုဇ္ဈနိစ၊ နူးညံ့သော အထွေလည်းရှိကုန်ထ  
 သော၊ သုဒ္ဓါနိစ၊ စင်ကြယ်သော အဆင်းရှိကုန်ထသော၊ လောမသာနိစ၊ အ  
 ပွေးလည်းရှိကုန်ထသော၊ ယာနိဝတ္ထာနိ၊ အကြင်အဝတ်တို့ကို၊ အယာ၊ ထို  
 မိန်းမအား၊ တယာ၊ သင်သည်၊ ဗိန္နာနိ၊ ပေးလှူအပ်ကုန်၏။ တာနိ၊ ထိုအဝတ်တို့  
 သည်၊ တယာ၊ ထိုမိန်းမအား၊ ကိဝု ကာ၊ ဝတ်ပြားတို့သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏  
 ဒေဝပုတ္တ၊ နတ်သား၊ အယံနာဓိ၊ ဤမိန်းမသည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ ကိံကမ္မံ၊  
 အဘယ်သို့သဘောရှိသော အကုသိုလ်ကံကို၊ အကာသိနု၊ ပြုလုပ်သနည်း၊  
 ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ သောနာဓိ၊ ထိုမိန်းမသည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ မမ၊  
 အကျွန်ုပ်၏၊ တရိယာ၊ မယားသည်၊ အဟု၊ ဖြစ်၏။ သောနာဓိ၊ ဤမိန်းမသည်၊  
 အဒါယိကာ၊ တစ်ယောက်သော သူအားတစ်ယောက်သော ဝတ္ထုကိုမျှပေး  
 ကမ်းလှူဒါနပေးမရှိသည်၊ အဟု၊ ဖြစ်၏။ မစ္ဆရိနိစ၊ မိမိဥစ္စာကို မပေးလှူ  
 ယက်လျှင် ငှက်ခြင်း၏အစွမ်းဖြင့်ဖြစ်သော ညံ့သောမစ္ဆေ ရရှိသည်လည်း၊  
 အဟု၊ ဖြစ်၏။ ကေရိယာစ၊ သူတပါပေးလှူသည်ကို ဖြစ်တားသည်၏အစွမ်း  
 ဖြင့်ဖြစ်သော ကြမ်းသောမစ္ဆေ ရရှိသည်လည်း၊ အဟု၊ ဖြစ်၏။ ဘဒ္ဒန္တေ၊  
 အရှင်ကောင်း၊ သောနာဓိ၊ ထိုမိန်းမသည်၊ သမဏဗြာဟ္မဏာနံ၊ ရဟန်းပုဂ္ဂိုလ်  
 တို့အား၊ ဒေန္တံ၊ ပေးလှူသော်၊ ဝံ၊ အကျွန်ုပ်ကို၊ တံ၊ သင်သည်၊ ဂုထဉ္စ၊ ကျင်  
 ကြီးကိုလည်းကောင်း၊ ရတ္တဉ္စ၊ ကျင်ပေကို လည်းကောင်း၊ ရုဟိရဉ္စ၊  
 သွေးကို လည်းကောင်း၊ ဝုဗ္ဗဉ္စ၊ ဖြည့်ကို လည်းကောင်း၊ ပရိသုတ္တ၊ စား  
 သောက်ရသည် ဖြစ်စေသလည်း၊ တယာ၊ သင်သည်၊ သမဏာနံ၊ သာ  
 ကီဝင်မင်းသား ရဟန်းတို့အား၊ ယံဒါနံ၊ အကြင်ထမင်း အပျော်အဝတ်  
 သင်္ကန်းတည်း ဟူသော လှူဘွယ်ဝတ္ထုကို၊ ဗိန္နံ၊ ပေးလှူအပ်၏။ ဝေံ၊ ထို  
 သင်ပေးလှူ အပ်သော ထမင်းအပျော်သည်၊ ပရထောကတ္ထိံ၊ ထမလွန်  
 ဘဝ၌၊ တေ၊ သင်အား၊ သဗ္ဗကာလံ၊ အခါခပ်သိမ်း၊ အသုစိ၊ မစင်ကြယ်  
 သောဝတ္ထုသည်၊ ဟောတု၊ ဖြစ်စေသလည်း၊ ဝတ္ထာစ၊ အဝတ်တို့သည်



ထည်း၊ တေးသင်အား၊ ကိဋကသမာ၊ သံပြားနှင့် တူကုန်သည်၊ ဘဝန္တ၊  
 ဖြစ်စေကုန်သတည်း၊ ဣတိ၊ ဤသို့၊ အက္ခောသတိစ၊ ဆဲသည်း ဆဲရေး၏၊ ပရိ  
 ဘာသတိစ၊ တေးကိုပြု၍ထည်းမြင်းခြေခံ၏၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ တော  
 မိသံ ဤသို့ ထိုထိုပြဆိုခဲ့ပြီးသော၊ ဒုပ္ပရိတံ၊ ဝစီဒုစရိုက်အစရှိသောအကု  
 သိုလ်ကံကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ သာနာရီ၊ ထိုမိန်းမသည်၊ ဣဝံပေ  
 တထောကံ၊ ဤပြိတ္တာတံ၌၊ အာဂတာ၊ လာရောက်သည်ဖြစ်၍၊ စိရရတ္တာယ  
 စိနုကာလံ၊ ကြာမြင့်စွာသောကာလပတ်လုံး၊ ဂုဏာဒိမေဝ၊ ကျင်ကြီးအစရှိ  
 သည်ကိုသာသျှင်၊ ခါဒတိ၊ စားသောက်ရ၏၊ ဣတိ၊ ဤသို့၊ အဘာသိ၊ ရွံတ်ဆို  
 ၏၊ နဝမံ၊ ကိုးခုမြောက်သော၊ မဟာပေသကာရပေတဝတ္ထု၊ ကြီးစွာ  
 သောရက်ကန်းပြိတ္တာမသည်၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၁၀) ဘဒ္ဒန္တ၊ နမ၊ အန္တောဝိမာနတ္ထိ၊ ဝိမာနတွင်း၌၊ တိဋ္ဌန္တိ၊ တည်သော၊  
 တံ၊ သင်သည်၊ ကာနု၊ အဘယ်မည်သောမိန်းမနည်း၊ ဝိမာနတော၊ ဝိမာန်မှ၊  
 တံ၊ သင်သည်၊ နုပနိက္ခမိ၊ မထွက်၊ ဘဒ္ဒန္တ၊ တံ၊ သင်သည်၊ ဝိမာနတော၊ ဝိ  
 မာန်မှ၊ ဥပနိက္ခမသု၊ ထွက်ပါလော၊ ဗဟိဋ္ဌိကံ၊ အပဋိတည်သော၊ တံ၊ သင့်  
 ကို၊ မယံ၊ ငါတို့သည်၊ ပဿာမ၊ ရှုပါကုန်အံ့၊ မာရိသ၊ အချင်းကုန်သည်၊ အ  
 ထံ၊ အကျွန်ုပ်သည်၊ နဂ္ဂါ၊ အဝတ်မရှိသည်ဖြစ်၍၊ ဝိမာနတော၊ ဝိမာန်မှ၊ ဗဟိ၊  
 အပသို့၊ နိက္ခမိတံ၊ ထွက်ခြင်းငှါ၊ အဋ္ဌိယာမိ၊ ဆင်းရဲပါ၏၊ ဟ၊ ရာယာမိ၊ ရှက်  
 ပါ၏၊ အဘံ၊ အကျွန်ုပ်သည်၊ ကေသေဟိ၊ ခပ်ဘိုဖြင့်၊ ပရိစ္ဆန္နာ၊ ဖုံးထွင်းအပ်  
 သောကိုယ်ရှိသည်၊ အမိ၊ ဖြစ်၏၊ မာရိသ၊ အချင်းကုန်သည်၊ မေမယာ၊ အ  
 ကျွန်ုပ်သည်၊ အပ္ပကံ၊ အနည်းငယ်သော၊ ပုညံ၊ ကုသိုလ်ကံကို၊ ကထံ၊ ပြု  
 အပ်၏၊ သောဘဏေ၊ ဘင့်တယ်သောအဆင်းရှိသော၊ တဒ္ဒန္တ၊ မမ၊ ငါ  
 ၏၊ ဥတ္တရိယံ၊ အပေါ်ရုံပုဆိုးကို၊ တံ၊ သင်သည်၊ ဟန္တု၊ ယူထော၊ တေးသင်အား  
 အဘံ၊ ငါသည်၊ ဒဒါမိ၊ ပေး၏၊ ဣဒံ၊ သံ၊ ဤငါ၏အပေါ်ရုံပုဆိုးကို၊ တံ၊ သင်  
 သည်၊ နိဝါသယ၊ ဝတ်ပါလော၊ ဣဒံ၊ သံ၊ ဤငါ၏အပေါ်ရုံပုဆိုးကို၊ နိဝါ  
 သေတွာ၊ ဝတ်၍၊ ဝိမာနတော၊ ဝိမာန်မှ၊ နိက္ခမ္မံ၊ ထွက်၍၊ တံ၊ သင်သည်၊ အဋ္ဌာ  
 ကံ၊ ငါတို့၏၊ သန္တိကံ၊ အထံသို့၊ ဇေဟိ၊ လာလော၊ သောဘဏေ၊ တင့်တယ်  
 သောအဆင်းရှိသော၊ တဒ္ဒန္တ၊ ဝိမာနတော၊ ဝိမာန်မှ၊ တံ၊ သင်သည်၊ ဥပ  
 နိက္ခမသု၊ ထွက်လော၊ ဗဟိဋ္ဌိကံ၊ အပဋိတည်သော၊ တံ၊ သင့်ကို၊ မယံ၊ ငါ  
 တို့သည်၊ ပဿာမ၊ ရှုလိုကုန်၏၊ မာရိသ၊ အချင်းကုန်သည်၊ တဝ၊ သင်  
 ၏၊ ဟက္ခန္ဓာ၊ သက်ဖြင့်၊ မသ္မံ၊ အကျွန်ုပ်အား၊ တေတယာ၊ သင်သည်၊ မိန္ဒု၊  
 ပေးသောအခတ်သည်၊ မမ၊ အကျွန်ုပ်၏၊ ဟက္ခန္ဓာ၊ သက်၌၊ နုဥပကပ္ပတိ၊ မ

ရောက်၊ မာရိသ၊ အချင်းကုန်သည်၊ ဧတ္ထ၊ ဤလူ၊ အပေါင်း၌၊ သဒ္ဓေါ၊ ကံကံ၏  
 အကျိုးကို ယုံကြည်ခြင်းနှင့် ပြည့်စုံသော၊ သမ္မာသမ္မုဒ္ဓယ၊ မြတ်စွာတုရား  
 ၏၊ သာဝကော၊ တပည့်ဖြစ်သော၊ ဧသောဥပါသကော၊ ဤဥပါသကာသည်၊  
 အတ္ထိ၊ ရှိ၏၊ ဧတံဥပါသကံ၊ ဤဥပါသကာကို၊ မမ၊ အကျွန်ုပ်အား၊ ဒိယ မာနံ၊  
 ပေးအပ်သော၊ သာဓုကံ၊ ပုဆိုးကို၊ အတ္ထာဒယိတွာန၊ ဝတ်စေ၍၊ ဒက္ခိတံတံ  
 ဒက္ခိတံ၊ ထိုအလှူကို၊ မမ၊ အကျွန်ုပ်အား၊ အာဒိသ၊ အမျှပေးဝေပါလော၊ တ  
 ထာ၊ ထိုအခြင်းအရာဖြင့်၊ တယာ၊ သင်သည်၊ ကတော၊ ပြုအပ်သည်ရှိသော်၊  
 အဟံ၊ အကျွန်ုပ်သည်၊ သမ္မကာမသမိဒ္ဓိနိ၊ ခပ်သိမ်းသောစည်းစိမ်ချမ်းသာ  
 နှင့်ပြည့်စုံသည်ဖြစ်၍၊ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်၊ ဟောသမံ၊  
 ဖြစ်စေတ္တံ။ တေဝါဏိဇာ၊ ထိုကုန်သည်တို့သည်၊ တဗ္ဗဥပါသကံ၊ ထိုရုတ်နာ  
 သုံးပါးအား ဆည်းကပ်ထိတ်သောသူကို၊ နှာပယိတွာန၊ ရေချိုစေကုန်၍၊ ဝိ  
 လိမ္မေတွာ၊ ကောင်းမြတ်သော နံ့သာဖြင့်လိမ်းကျံကုန်၍၊ ဝတ္ထုဂန္ဓရသ  
 သမ္ပန္နံ၊ အဆင်းအနံ့အရသာနှင့်ပြည့်စုံသော၊ သဗ္ဗပ္ပနံ၊ ဟင်းထွာနှင့်တကွ  
 သော၊ တောဇနံ၊ တောဇဉ်ကို၊ တောဇာပေတွာ၊ ဝားစေကုန်၍၊ ဝတ္ထုဟိ၊  
 ခါးဝတ်အပေါ်ရုံဟုတ်အပ်သောပုဆိုးနှစ်ထည်တို့ဖြင့်၊ အတ္ထာဒယိတွာန၊ ဖုံး  
 ထွမ်းကုန်၍၊ တယာ၊ ထိုဝိမာနုပြိတ္တာမအား၊ ဒက္ခိတံတံဒက္ခိတံ၊ ထိုအလှူ  
 ကို၊ အာဒိသံ၊ အမျှပေးဝေကုန်၏၊ တယာဒက္ခိတာယ၊ ထိုအလှူကို၊ သမနန္တ  
 ရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏အခြားမဲ့၌၊ ဝိပါကော၊ အကျိုးသည်၊ ဥပဇ္ဇ  
 ထ၊ ဖြစ်၏၊ တောဇနံ၊ အထူးထူးအပြားပြားများသော နတ်၏တောဇဉ်နှင့်တူ  
 သောတောဇဉ်သည်လည်းကောင်း၊ အတ္ထာဒနံ၊ အထူးထူးသောအဆင်းဖြင့်  
 ထွန်းပသောအလှူအရောင်ရှိသောနတ်၏ အဝတ်နှင့်တူသောအဝတ်သည်  
 လည်းကောင်း၊ ပါဒိယံ၊ များသောအပြားရှိသော အဖျော်သည်လည်း  
 ကောင်း၊ ဤဒိဝံ၊ ဤသို့သဘောရှိသော၊ ဒက္ခိတာယ၊ အလှူ၏၊ ဖလံ၊ အကျိုး  
 သည်၊ ဥပပဇ္ဇထ၊ ဖြစ်၏၊ ထေတော၊ ထိုသို့ဆိုအပ်ပြီးသောအပြားရှိသောတော  
 ဇဉ်စသည်ကိုရပြီးသောနောင်မှ၊ သုဒ္ဓါ၊ ရေချိုးသဖြင့်စင်ကြယ်သောကိုယ်  
 ရှိသော၊ သုပိဝသနာ၊ သန့်ရှင်းသော အဝတ်ကိုဝတ်ပြီးသော၊ ကာသိကုတ္တ  
 မခေရိနိ၊ ကာသိကတိုင်း၌ဖြစ်သော အဝတ်တို့ထက်မြတ်သော အဝတ်  
 ကိုဆောင်ခြင်းရှိသော၊ သာပေတီ၊ ထိုပြိတ္တာမသည်၊ ဣဒံပထံ၊ ဤအ  
 ကျိုးကား၊ တုမှာကံ၊ သင်တို့၏၊ ဒက္ခိတာယ၊ အလှူ၏၊ ဖလံ၊ အကျိုး  
 တည်း၊ ဣတိ၊ ဤသို့၊ ပကာသနဝသေန၊ ပြုသည်၏အစွမ်းအားဖြင့်၊ ဟာသန္တိ၊  
 ရယ်ရွှင်လျက်၊ ဝိမာနာ၊ ဝိမာန်မှ၊ နိက္ခမိ၊ ထွက်၏၊ ဒေဝတော၊ နတ်ဘွား။

သုစိတ္တရူပံ၊ ဆင်ရုပ်မြင်းရုပ်မိန်းမရုပ်ယောကျ်ားရုပ်အစရှိသောအရုပ်ချူး  
 ပန်းချူးနွယ်အစရှိသောပန်းတို့ဖြင့် ကောင်းစွာစီရင်အပ်သော ဆန်းကြယ်  
 သော အရုပ်ရှိထသော၊ ရုပ်ရံ၊ နှလုံးမွေ့လျော်ဘွယ် ရှုချင်ဘွယ်သောအ  
 ရောင်လည်း ရှိထသော၊ ထော၊ သင်၏။ ဝိမာနံ၊ ဝိမာနံသည်၊ ပတာသတိ၊ အ  
 ပြားအားဖြင့်ထွန်းပ၏။ ဒေဝတော၊ နတ်ထီး၊ အမွှေး၊ ငါတို့သည်၊ ပုစ္ဆိတာ၊  
 မေးအပ်သော၊ တံ၊ သင်သည်၊ အာဓိက္ခ၊ ကြားထတ်လော၊ ဣဒံပထံ၊ ဤအကျိုး  
 သည်၊ ကဿကမ္မဿ၊ အဘယ်သို့သဘောရှိသော ကုသိုလ်ကံ၏၊ ပထံ၊  
 အကျိုးနည်း၊ မာရိယာ၊ အချင်းကုန်သည်တို့၊ အဟံ၊ အကျွန်ုပ်သည်၊  
 ပုဗ္ဗ၊ ရှေးဘဝ၌၊ စရမာနဿ၊ ထွင်းခံခြင်း၌သွားသော၊ ဥဇုဘူတဿ၊ ပိတ်  
 ၏ကောက်ကုတ်ခြင်းကို ပြုတတ်သော ကိလေသာတို့၏ မရှိခြင်းကြောင့်  
 ဖြောင့်သည်၏ အဖြစ်သို့ရောက်သော၊ ဘိက္ခုနော၊ ဖျက်ဆီးအပ်ပြီးသောကိ  
 လေသာရှိသောရဟန်းအား၊ ဝိပ္ပဿန္တေန၊ အထူးသဖြင့် ကြည်ညိုစွာသော၊  
 စေတသာ၊ ပိတ်ဖြင့်၊ ဒေါဏိနိဗ္ဗုဒ္ဓနိ၊ ယိုစီးသောဆီရှိသော နှင်းပြစ်မှုကို၊  
 အဒါထိ၊ ပေးလှူဘူး၏၊ ကုသလဿ၊ ကောင်းသောအကျိုးကိုပေးခြင်းထက္ခ  
 ဏာရှိသော၊ တဿကမ္မဿ၊ ထိုကံ၏၊ ဝိပါကံ၊ အကျိုးကို၊ ဒိဗ္ဗမန္တရံ၊ ဒိဗ္ဗ  
 ကာလံ၊ ကြာမြင့်စွာသောကာလပတ်လုံး၊ ဝိမာနံ၊ ဝိမာနံ၌၊ အဟံ၊ အကျွန်ုပ်  
 သည်၊ အနုဘောမိ၊ ခံစားရပြီ၊ ဣဒါနိ၊ ယခုအခါ၌၊ တဗ္ဗဝိပါကံ၊ ထိုအကျိုး  
 သည်လည်း၊ ပရိတ္တကံ၊ အနည်းမျှကြွင်း၏၊ မာရိယာ၊ အချင်းကုန်သည်တို့၊  
 စတုဟိမာသေဟိ စတုန္ဒီမာသာနံ၊ လေးထက်၏၊ ဥဒ္ဓံ၊ အထက်၌၊ မမ၊ အ  
 ကျွန်ုပ်၏၊ ကာလံ၊ ကိရိယာ၊ သေခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ အဟံ၊  
 ငါသည်၊ ဧကန္တကဗျကံ၊ စင်စစ်ဆင်းရဲသော၊ စောရံ၊ ကြမ်းကြုတ်ပြင်း  
 ထန်စွာသော၊ နိရယံ၊ အဝီစိငရဲထို့၊ ပပတိဿံ၊ ကျရလတ္တံ့၊ တံနိရယံ၊ ထိုအ  
 ဝီစိငရဲကြီးသည်၊ စတုကဏ္ဍံ၊ လေးထောင့်ရှိ၏၊ စတုရွါရံ၊ လေးမျက်နှာတို့ရှိ  
 တံခါးလေးခုတို့နှင့်ယှဉ်၏၊ တံ၊ ထိုအဝီစိငရဲကြီးကို၊ ဝိဘတ္တံ၊ ကောင်းစွာ  
 ဝေဘန်အပ်၏၊ ဘာဂသော၊ အတို့အားဖြင့်၊ မိထံ၊ နှိုင်းယှဉ်အပ်၏၊ အယော  
 ပါကာရပရိယန္တံ၊ သံဖြင့်ပြီးသောတံတိုင်းဖြင့်ထက်ဝန်းကျင်မှန်အပ်၏၊  
 အယသော၊ အထက်၌သံပြားဖြင့်သာလျှင်၊ ပရိကုဇ္ဇိတံ၊ ပိတ်ဖုံးအပ်၏၊ တဿ၊  
 ထိုအဝီစိငရဲကြီး၏၊ အယောမဟာ၊ သံဖြင့်ပြီးသော၊ ဘုမိ၊ မြေသည်၊ ဇေလိ  
 တာ၊ အလျှံပြောင်းပြောင် ထောက်၏၊ တေဇသာယုတာ၊ ထက်ဝန်းကျင်မှ  
 ထွက်သောအလျှံရှိသော များသောမီးနှင့်မပြတ်ယှဉ်၏၊ တဿ၊ ထိုငရဲကြီး  
 ၏၊ သမန္တာ၊ ထက်ဝန်းကျင်၌၊ ဗဟိ၊ အပထို၊ သမုပ္ပိတာ၊ တက်သော၊ ဇာလာ



ဖီးလျှံ သည်၊ သဗ္ဗဒိသာသု၊ ခပ်သိမ်းသော အရပ်မျက်နှာတို့၌၊ ယစာနေသတံ၊  
 ယုဒနာတရာတိုင်တိုင်၊ ဖရိတွာ၊ နှံ့၍၊ သဗ္ဗဒိသာ၊ အခါခပ်သိမ်း၊ တိဋ္ဌတိ၊  
 တည်၏။ မာရိယာ၊ အချင်းကုန်သည်တို့၊ မယာ၊ အကျွန်ုပ်သည်၊ ကတဿ၊  
 ပြုအပ်သော၊ ပါပကမ္မဿ၊ အကုသိုလ်ကံ၏။ ဗလံ၊ အကျိုးဖြစ်သော၊ ဒုက္ခံ၊  
 ဆင်းရဲစွာသော၊ ဝေဒနန္တံ၊ ဝေဒနာကိုလည်း၊ ကတ္ထံ၊ ထိုအစီမိခဲကြီး၌၊ အဟံ  
 ငါသည်၊ ဒိဏမဒ္ဓါနံ၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ယသ္မာ၊ အကြင့်  
 ကြောင့်၊ ဝေဒိယံ၊ ခံစားရသတ္တံ၊ တသ္မာ၊ ထိုကြောင့်၊ အဟံ၊ ငါသည်၊ ထုသံ၊  
 ပြင်းစွာ။ သောစာမိ၊ စိုးရိမ်၏။ ဣတိ၊ ဤသို့၊ အဘာသိ၊ ရွတ်၏။ ဒေသံ၊  
 ဆယ်ခုမြောက်သော၊ ခလ္လ္လာတိယ၊ ပေတိဝတ္ထု၊ လှေလက်ထက်က ဆံပင်ကျတ်  
 ရှိဥက္ကောင်း၊ ပြောင်သော ပြိတ္တာမ၏ အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ။

(၁၁) တောန္တော၊ အိုအချင်းတို့၊ ပုရတောစသဗ္ဗပဋ္ဌမံ၊ ခပ်သိမ်းသော သူတို့  
 ၏ရှေးဦးစွာ၊ ဝစ္ဆန္တော၊ သွားသော သူသည်၊ သေတေန၊ ပြုသော၊ ဗ၊ ဣနာ၊ ဆင်  
 ဖြင့်၊ ပထေတိ ဝစ္ဆတိ၊ သွား၏။ မဇ္ဈေ၊ အလယ်၌၊ ဝစ္ဆန္တော၊ သွားသော သူ  
 သည်ကား၊ အဿတရိရထေန၊ အဿတိုရ်မြင်းကသောရထားဖြင့်၊ ပထေ  
 တိ၊ သွား၏။ ပစ္ဆာ၊ ထိုသူတို့၏နောက်မှ၊ ဝစ္ဆန္တိ၊ သွားသော၊ ကညာ၊ မိန်းမ  
 ငယ်သည်၊ သဗ္ဗတောသမန္တတော၊ ထက်ဝန်းကျင်မှ၊ ဒသဒိသာ၊ အရှင်ဆယ်  
 မျက်နှာတို့ကို၊ ဩဇာသယန္တိ၊ ကိုယ်၏အရောင်အဝတ် တန်ဆာအစရှိ  
 သည်တို့၏အရောင်တို့ဖြင့် ထွန်းပစေချက်၊ သိဝိကာယ၊ ထန်းစဉ်ယာဉ်  
 ဖြင့်၊ နိယျာတိ၊ သွား၏။ တုမှေပန၊ သင်တို့မူကား၊ ရုဂ္ဂရဟတ္ထပါဏိနော၊  
 ဒုက်ဆောက်ပုတ်တို့ကို ကိုင်စွဲသော ထက်ဟု ဆိုအပ်ကုန်သော ထက်ရှိ  
 ကုန်သည်ဖြစ်၍၊ ရှေ့မုခါ၊ ဝိုမြည်တမ်းသော မျက်နှာရှိကုန်သည်ဖြစ်၍၊ တိန္ဒ  
 ပတိန္ဒဝတ္ထာ၊ ဒုက်ဆောက်ပုတ်ဖြင့်ပုတ်ခတ်ခြင်းကြောင့် ထိုထိုသို့သော အ  
 ရပ်၌ပေါက်ပြတ်သော ကိုယ် ရှိကုန်သည်ဖြစ်၍၊ အညမညဿ၊ တယောက်  
 သည်တယောက်၏။ သောဟိတံ၊ ပြည်သွေးကို၊ ယေနကာရယေန၊ အကြင်  
 သို့သော အကြောင်းကြောင့်၊ ဝိဝထ၊ သောက်ရကုန်၏။ တံကာရတံ၊ ထိုအ  
 ကြောင်းကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏။ မနုဿဘုတာ၊ လူဖြစ်၍ ဖြစ်  
 ကုန်သည်ရှိသော်၊ ထုမှေ၊ သင်တို့သည်၊ ကိံ၊ ပါပံ၊ အတော်သို့သော ကုသိုလ်  
 ကံကို၊ အကတ္ထံ၊ ပြုဘူးကုန်သနည်း။ ဘန္တော၊ အရှင်ဘုရား၊ ဝစ္ဆန္တော၊  
 သွားကုန်သော၊ ဣမေသံ၊ ဤသူတို့တွင်၊ ယောနရော၊ အကြင်ယောက်ျား  
 သည်၊ ပုရတောဝ၊ ရှေးဦးစွာသာလျှင်၊ သေတေန၊ ပြုသော၊ ဝတုတ္တမေန၊ အ

ခြေဆေးချောင်းရှိသော၊ ကုဗ္ဗဇေန၊ မြေကိုဖျက်သဖြင့် သွားထတ်သော၊  
 နာဂေန၊ ဆင်ဖြင့်၊ ဂစ္ဆတိ၊ သွား၏၊ သောစနရော၊ ထိုယောက်ျားသည်၊ အမှာ  
 ကံ၊ အကျွန်ုပ်တို့၏၊ ဇေဋ္ဌော၊ အကြီးဖြစ်သော၊ ပုတ္တော၊ သားသည်၊ အဟု၊  
 ဖြစ်၏၊ သောဝ ဇေဋ္ဌော၊ ထိုအကျွန်ုပ်တို့၏ သားကြီး သည်သာလျှင်၊  
 ဒါနာနိ၊ အလှူတို့ကို၊ ဒတွာ၊ ပေးလှူခြင်းကြောင့်၊ သုခိ၊ စည်းစိမ်ချမ်းသာနှင့်  
 ပြည့်စုံသည်ဖြစ်၍၊ ပမောဒတိ၊ မွေ့ထောင်ပျော်ရ၏၊ ဘန္တေ၊ အရှင်ဘု  
 ရား၊ မဇ္ဈေ၊ အထပ်၌၊ ယောနရော၊ အကြင်ယောက်ျားသည်၊ စတုတ္ထိ၊ လေး  
 စီးသောခြင်းတို့နှင့်၊ ယုတ္တေန၊ ဟင်္ဉ်သော၊ သုဝဂ္ဂိတေန၊ ကောင်းသောသွား  
 ခြင်းရှိသော၊ အဿတဓိရထေန၊ အဿတိုရ်ခြင်းကသော ရထေးဖြင့်၊ ဂစ္ဆ  
 တိ၊ သွား၏၊ သောစနရော၊ ထိုသူသည်၊ အမှာကံ၊ အကျွန်ုပ်တို့၏၊ မဇ္ဈိမော၊ အ  
 ထတ်ဖြစ်သော၊ ပုတ္တော၊ သားသည်၊ အဟု၊ ဖြစ်၏၊ သောမဇ္ဈိမော၊ ထိုအကျွန်ုပ်  
 တို့၏သားသတ်သည်၊ အမတ္တဓိ၊ မိမိ၏စည်းစိမ်ဥစ္စာကို နှုခြောစုံမက်လျှို  
 ငှက်ခြင်းမရှိသော၊ ဒါနပတိ၊ အလှူရှင်သည်၊ ဗုတွာ၊ ဖြစ်၍၊ ပိရောစတိ၊ တင်  
 တယ်၏၊ ဘန္တေ၊ အရှင်ဘုရား၊ သပညာ၊ အကျိုးအကြောင်းကို ထိမြင်  
 တတ်သောပညာသည်းရှိထသော၊ မိဂမန္ဓယောစနာ၊ သမင်မ၏မျက်စိကဲ့သို့  
 ခြိုးမွမ်းအပ်သော မျက်စိသည်းရှိထသော၊ ယာနာရိ၊ အကြင် မိန်းမသည်၊  
 ပစ္ဆာ၊ ဆင်ယာဉ် ရထေးယာဉ်ဖြင့် သွားသောသူတို့နောက်မှ၊ ထိပိကာယ၊  
 ထန်းစင်ယာဉ်ဖြင့်၊ နိဗ္ဗာတိ၊ သွား၏၊ သာနာရိ၊ ထိုမိန်းမသည်၊ အမှာကံ၊  
 အကျွန်ုပ်တို့၏၊ ကဏိဋ္ဌိကာ၊ အထပ်ဖြစ်သော၊ ဝိတာ၊ သွားသည်၊ အဟု၊ ဖြစ်၏  
 သာဝိဘာ၊ ထိုအကျွန်ုပ်တို့၏သွားထပ်သည်၊ ဘာဇနာဘာဂေန၊ မိမိသည်ရအပ်  
 သောအဖို့မှထက်ဝက်သောအဖို့ကိုပေးလှူခြင်းကြောင့်၊ သုခိသုခိနိ စည်းစိမ်  
 ချမ်းသာနှင့်ပြည့်စုံသည်ဖြစ်၍၊ ပမောဒတိ၊ မွေ့ထောင်ရ၏၊ ဘန္တေ၊ အရှင်  
 ဘုရား၊ ဇေတစ၊ ထိုအကျွန်ုပ်တို့၏သားသွားတို့သည်လည်း၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊  
 ပသန္တိပိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍၊ သမတာဗြာဟ္မဏာနံ၊  
 ရဟန်းပုဂ္ဂိုလ်တို့အား၊ ဒါနာနိ၊ အလှူတို့ကို၊ အဒံသု၊ ပေးကုန်၏၊ မယံပန၊  
 အကျွန်ုပ်တို့မူကား၊ မတ္တရိနော၊ စည်းစိမ်ဥစ္စာကို မပေးမလှူယက်နှုမ္မော  
 စုံမက်လျှို ငှက်ထတ်သော နှုစုံ့ရှိကုန်သည်၊ အဟုမှ၊ ဖြစ်ကုန်၏၊ သမတာ  
 ဗြာဟ္မဏာနံ၊ ရဟန်းပုဂ္ဂိုလ်တို့ကို၊ ပရိဘာသကာ၊ အက္ခောသကာ၊ ရေရွတ်  
 ဆဲရေးဘတ်ကုန်သည်၊ အဟုမှ၊ ဖြစ်ကုန်၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဇေတစ၊  
 ထိုအကျွန်ုပ်တို့၏သားသွားတို့သည်လည်း၊ ဒတွာန၊ ပေးလှူကုန်သောကြောင့်  
 ပရိစာရယန္တိ၊ စမ္ပယံရကုန်၏၊ မယဉ္ဇမယံပန၊ အကျွန်ုပ်တို့မူကား၊ ဆီဇ္ဇော၊

☰

ပြတ်သော၊ နုဋ္ဌော၊ ကဗျ၊ သည်။ သုဿတိဇ္ဇဝ၊ ခြောက်တတ် သကဲ့သို့၊ ခုပြီ၊  
သာဟိ၊ ငတ်မွတ်ခြင်းတို့ဖြင့်၊ သုဿ၊ ခ၊ ခြောက်တတ်ကုန်၏။ ဘောဇ္ဇော၊  
ဒဂိုအချင်းတို့၊ တုမှာကံ၊ သင်တို့၏။ ဘောဇနံ၊ ဘောဇဉ်သည်။ ကိံ၊ အဘယ်  
သို့သဘောရှိသနည်း။ တုမှာကံ၊ သင်တို့၏။ သယနံ၊ အိတ်ရာ နေရာသည်။  
ကိံ၊ အဘယ်သို့သဘောရှိသနည်း။ တုမှာ၊ သင်တို့သည်။ အနုပ္ပကေသု၊  
များစွာကုန်သော၊ ပဟုတထောဂေသု၊ အတိုင်းအရှည်မရှိပြန်ပြောကောင်း  
မြတ်ကုန်သော စည်းစိမ်ချမ်းသာတို့သည်။ သန္တေသုပိ၊ ရှိကုန် သော်လည်း။  
သုဂဟေတုနော၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော၊ ပုညသ၊ ကုသိုလ်  
ကံကို၊ အကရထောန၊ မပြုခြင်းကြောင့်၊ သုခံ၊ ချမ်းသာကို၊ ဝိရာဂါယ၊ ချွတ်  
ယွင်းစေကုန်၍၊ အဇ္ဈယသု၊ ဒုက္ခပတ္တာ၊ ပြိတ္တာတုံ၌ အကျုံးဝင်သောဆင်း  
ရဲခြင်းသို့ ရောက်ကုန်၏၊ သုပါပကမ္ဘိနော၊ အလွန်မကောင်းမှု ရှိကုန်သော၊  
တုမှာ၊ သင်တို့သည်။ ကထံကောနုပကာရေန၊ အဘယ်သို့သော အပြားအား  
ဖြင့်၊ ယာပေထ၊ မျှတကုန်သနည်း။ ဘန္တေ၊ အရှင်တုရား၊ မယံ၊ အကျွန်ုပ်  
တို့သည်။ အညမညံ၊ အချင်းချင်း၊ ဝိဝိတ္တာန၊ ရိုက်ပုတ်ကုန်၍၊ ပုဗ္ဗထောဟိ  
တံ၊ ပြည်သွေးကို၊ ဝိဝါမ၊ သောက်ရကုန်၏။ ဗဟို များစွာသောပြည်သွေးကို၊  
ဝိဝိတ္တာန၊ သောက်ကုန်၍၊ ဓာဘာ၊ ရောင့်ရဲကုန်သည်၊ နဟောမ၊ မဖြစ်ကုန်၊  
မယံ၊ အကျွန်ုပ်တို့သည်။ တံ၊ ထိုများစွာသောပြည်သွေးကို၊ နရုစွာဒိမ္ပသေ၊  
အသိုအားဖြင့်သောက်ရသည်မဟုတ်ကုန်၊ ဘန္တေ၊ အရှင်တုရား၊ ဣဇ္ဇောံဇေ  
မေဝ၊ ဤအကျွန်ုပ်တို့၏ အတူသာလျှင်၊ အဒါယကာ၊ ပေးလှူထွေမရှိကုန်  
သော၊ ပေစ္စ၊ ဘမလွန်ဘာ၌၊ ယမသာဠာယိနော၊ ယမထောကအမည်ရှိသော  
တုံ၌ တည်လေ့ရှိကုန်သော၊ အညေပိ၊ အကျွန်ုပ်တို့မှ တပါးလည်းဖြစ်ကုန်  
သော၊ မစ္စာ၊ ပြုအပ်သောမကောင်းမှုရှိကုန်သောသတ္တဝါတို့သည်။ မယံဝိယ  
အကျွန်ုပ်တို့ကဲ့သို့၊ ပရိဒေဝယန္တိ၊ ပိုမြည်တင်းကုန်ရာ၏။ ဘန္တေ၊ အရှင်တု  
ရား၊ ယေဘေမစ္စာ၊ အကြင်သတ္တဝါတို့သည်။ ဝိဝိဓေ၊ အထူးထူးအပြားပြား  
များကုန်သော၊ ဘောဇေ၊ စည်းစိမ်ချမ်းသာတို့ကို၊ အဝိဂမ္မ၊ ရကုန်၍၊ အမှေ  
ဝိယ၊ အကျွန်ုပ်တို့ကဲ့သို့၊ သယမ္ဗိ၊ မိမိတို့သည်။ နတုဉ္ဇရေ၊ မသုံးဆောင်  
ကုန်၊ ပရေသံ၊ သူတပါးတို့အား၊ ဇေန္တော၊ ပေးလှူကုန်ထွက်၊ ပုညမ္ဘိ၊ ဒါနကုသိုလ်  
ကံကိုလည်း။ နကဓောန္တိ၊ မပြုကုန်၊ ဘောမစ္စာ၊ ထိုသတ္တဝါတို့သည်။ ပရတ္ထ၊  
တမလွန်ဘဝ၌၊ ခုပြီ၊ သုပဂတာ၊ ဆာထေဝင်ငတ်မွတ်ခြင်းသည်နှိပ်စက်  
အပ်ကုန်သည်ဖြစ်၍၊ ဒုက္ခဂ္ဂိနာစ၊ ငတ်မွတ်ခြင်းဝသော အကြောင်းရှိသော  
ဆင်းရဲခြင်းတည်းဟူသောမီးသည်သည်ကောင်း၊ ဝိပ္ပဗ္ဗိသာရဂ္ဂိနာစ၊ ငါတို့

ကုသိုလ်ကံကိုမပြုအပ် အကုသိုလ်ကံကိုပြုအပ်၏ အစရှိသော နည်းဖြင့် ဖြစ်သော နှလုံးမသာယာ ခြင်းတည်းဟု ဆိုအပ်သော မီးသည်လည်း ကောင်း၊ ဗဟုမာနာ၊ လောင်အပ်ကုန်သည်ဖြစ်၍၊ စိန်၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ အမွေပိယ၊ အကျွန်ုပ်တို့ကဲ့သို့၊ ဈာယဇေ၊ ပူလောင်ကုန် ရာ၏၊ ထေမရွာ၊ ထိုသတ္တဝါတို့သည်။ က. ဇူကပ္ပထာနိ၊ အ. လိုမရှိအပ်သော အ ကျိုးဟုဆိုအပ်ကုန်သော၊ ရုဒြိယာနိ၊ ဆင်းရဲခြင်းကိုပွားတတ်ကုန်သော၊ အကုသထကမ္မာနိ၊ အကုသိုလ်ကံတို့ကို ကာတွာနု၊ ပြုကုန်၍၊ စိန်၊ ကြာမြင့်စွာ သော ကာလပတ်လုံး၊ ရုက္ခံ၊ အပါယ်ထံ၌ဖြစ်သော ဆင်းရဲကို၊ အနုဘောန္တိ၊ ခံစားရကုန်၏၊ ဘန္တေ၊ အရှင်ဘုရား၊ ခနုဇညံ၊ ရွှေငွေချတနာအစရှိသော သက်ရှိသက်မဲ့ဥစ္စာသထေးအစရှိသော စပါးဥစ္စာသည်၊ ဟိယသ္မာ၊ အကြင် ကြောင့်၊ ဣတ္တရံ၊ ကြာမြင့်စွာသော ကာလပတ်လုံးမတည်၊ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်တတ်သော သဘောရှိ၏၊ ဣဓ၊ ဤလူ့ပြည်၌၊ သတ္တာနံ၊ သတ္တဝါတို့ ၏၊ ဇိဝိတံ၊ အသက်သည်၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဣတ္တရံ၊ တို၏၊ စဝနဓမ္မံ ရွှေဈေးခြင်းသဘောရှိ၏၊ ထသ္မာ၊ ထိုကြောင့်၊ ပဏ္ဍိတော၊ ပညာရှိသောသူ သည်၊ ဣတ္တရံ၊ တိုသော၊ ဣတ္တရံ၊ တိုသော အားဖြင့်၊ ဥတွာ၊ သိ၍၊ ဒိပံ၊ မိမိ ၏၊ ဝိနိရာ ကျွန်းကြီး သဗ္ဗယံဖြစ်သော တမလွန်ဘဝ၌ ချမ်းသာ ခြင်း၏အ ကြောင်းကောင်းမှုကို၊ ကရိယာထ၊ ပြုရာ၏၊ ဘန္တေ၊ အရှင်ဘုရား၊ အရကတံ အရဟန္တာနံ၊ ထုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့၏၊ ဝစော၊ စကားကို၊ သုတွာ၊ ကြား၍၊ ဓမ္မဿ၊ ကုသိုလ်တရား၌၊ ကောဝိဒါ၊ လိမ္မာကုန် သော၊ ဖေတေနရာ၊ အကြင်သူတို့သည်၊ ဘောဂါနံ၊ စည်းစိမ်ချမ်းသာတို့ ၏သည်းကောင်း၊ ဇိဝိတဿ၊ ဇိဝိခြေ၏သည်းကောင်း၊ ဣတ္တရံ၊ တို သော ကာလရှိသည်၏အဖြစ်ကို၊ ဧဝံယာထာဝတော၊ ဤသို့ဟုတ်မှန်သော သ ဘောအားဖြင့်၊ ပဇာနန္တိ၊ အပြားအားဖြင့်ထိကုန်၏၊ ထေနရာ၊ ထိုသူတို့သည် ဒါနု၊ အလှူပေးခြင်း၌၊ သဗ္ဗကာလံ၊ အခါခပ်သိမ်း၊ နုပမဇ္ဇန္တိ၊ မငေ့မထော့ ကုန်၊ ဣတိ၊ ဤသို့၊ အဘာထိ သုရုဇ်ဆိုကုန်၏၊ ကောဒသမံ၊ ကဆယံတရ ခြောက်သော၊ နာဂပေတဝတ္ထု၊ နာဂပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီး ခြင်းသို့ရောက်ပြီး၊ ။

(၁၂) ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဥရဂေါ၊ မြွေသည်၊ ဇိဗ္ဗံ၊ ဟောင်းထေပြီး သော၊ တံ၊ အရေကို၊ ဟိတွာ၊ စွန့်၍၊ ဂစ္ဆတိ၊ သွားသကဲ့သို့၊ ဧဝံတထာ၊ ထိုအတူကပ်သာရေးသံသရာ၌၊ ပရိဟ္မမန္တော၊ ထည်သော၊ သတ္တော၊ သတ္တဝါ သည်၊ ပေါရာဏဿ၊ အဟောင်းဖြစ်သော၊ ကမ္မဿ၊ ပဋိသန္ဓေကိုဖြစ်စေ



တတ်သောကံ၏၊ ပရိက္ခိဏတ္တာ၊ ကုန်သည်၏အဖြစ်ကြောင့်၊ ဇိတ္တံ၊ ဟောင်း  
 သေပြီးသော၊ သံတနံ၊ မိမိကိုယ်ကို၊ ဟိတွာ၊ စွန့်၍၊ ဂစ္ဆတိ၊ သွား၏၊ ဗြာဟ္မ  
 ဏ၊ ပုဏ္ဏား၊ သရိဇေ၊ ကိုယ်သည်၊ နိဗ္ဗောဂေ၊ ချမ်းသာဆင်းရဲကိုခံစားခြင်း  
 မရှိသည်၊ ဇာတေ၊ ဖြစ်လတ်သော်၊ ပေတေ၊ ဝိညာဉ်မှကင်းသည်ဖြစ်၍၊ ကာ  
 လင်္ဂီတေ၊ သေသည်၊ သတိ၊ ရှိသော်၊ ဒဗ္ဗမာနော၊ မီးသည်လောင်အပ်  
 သော၊ ကာယော၊ ကိုယ်သည်၊ အဂေတဝိညာဏတ္တာ၊ ကင်းသောဝိညာဉ်ရှိ  
 သည်၏အဖြစ်ကြောင့်၊ ဒါဟနက္ခံ၊ မီးလောင်ခြင်းကြောင့်ဖြစ်သောဆင်းရဲ  
 ကို၊ နဇာနာတိဇ္ဈဝ၊ မထိသကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ တဿကာလင်္ဂီ  
 ကဿ၊ ထိုသေသောအကျွန်ုပ်တို့၏သားသည်၊ ကတော၊ မာသဿ၊ ပြုအပ်  
 သောအခွင့်ရှိသော၊ ကမ္မဿ၊ ကံ၏၊ ဝသေန၊ အစွမ်းဖြင့်၊ ယာဂတိ၊ အကြင်  
 ဖြစ်ရာဘဝသစ်ကို၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ တံဂတိ၊ ထိုဖြစ်ရာဘဝသစ်  
 သို့၊ ဂုတိနန္တရမေဝ၊ ဂုတိ၏အခြားမဲ့၌သာလျှင်၊ ဂတော၊ သွားလေသော၊  
 သောကာလင်္ဂီတော၊ ထိုသေသောအကျွန်ုပ်၏သားသည်၊ ဉာတိနံ၊ အဆွေ  
 ဟောင်းတို့၏၊ ပရိဒေဝိတံ၊ ပိုမြည်တမ်းခြင်းကို၊ နဇာနာတိ၊ မထိ၊ တသ္မာ၊  
 ထိုသို့မထိသောကြောင့်၊ အတံ၊ အကျွန်ုပ်သည်၊ ဧတံမမပုတ္တံ၊ ထိုအကျွန်ုပ်  
 တို့၏သားကို၊ နိမိတ္တံကတွာ၊ အကြောင်းပြု၍၊ နသောစာမိ၊ မပိုးရိပ်၊ သာ  
 မိ၊ အရှင်ပုဏ္ဏား၊ သောပုဏ္ဏော၊ ထိုအကျွန်ုပ်တို့၏သားသည်၊ အနန္တိတော၊  
 လာလှည့်ငါ့သား၏ အဖြစ်သို့ကပ်လှည့်ဟု ကျွန်ုပ်မခေါ်အပ်ဘဲလျက်၊ တ  
 ထော၊ ထိုရှေး၌တည်သောဂုဏ်ထိုက်၏အဖြစ်မှ၊ အာဂါ၊ အကျွန်ုပ်တို့၏အထံ  
 သို့သာပါ၏၊ အနန္တညာတော၊ ချစ်သားတမလွန်လောကသို့သွားလေတော့  
 ဟုအကျွန်ုပ်တို့သည်ခွင့်မထွတ်အပ်ဘဲလျက်၊ ဣတော၊ ဤပစ္စုပ္ပန်ဖြစ်သော  
 လောကမှ၊ ဂတော၊ တမလွန်လောကသို့သွား၏၊ သာမိ၊ အရှင်ပုဏ္ဏား၊ ယ  
 တာယေနအာကာရေန၊ အကြင်သို့သောအခြင်းအရာဖြင့်၊ အာဂထော၊ လာ  
 ၏၊ တထာတေနဧဝအာကာရေန၊ ထိုသို့သောအခြင်းအရာဖြင့်သာလျှင်၊ ဂ  
 ထော၊ သွားလေ၏၊ ဧဝံ၊ ဤသို့၊ အဝသဝတ္တိကေ၊ အလိုသို့လိုက်ခြင်းမရှိ  
 သော၊ တတ္ထ၊ ထိုသံသရာဝန်၏ဖြစ်ခြင်း၌၊ မေဂဏံ၊ သေခြင်းကို၊ ပရိပ္ပ၊ စွဲ၍၊ ပ  
 ရိဒေဝနာ၊ ပိုမြည်တမ်းခြင်းသည်၊ ကာ၊ အဘယ်အကျိုးရှိအံ့နည်း၊ သာမိ၊ အ  
 ရှင်ပုဏ္ဏား၊ ဒဗ္ဗမာနော၊ မီးသည်လောင်အပ်သော၊ ကာယော၊ ကိုယ်သည်၊  
 အပေတဝိညာဏတ္တာ၊ ကင်းသောဝိညာဉ်ရှိသည်၏ အဖြစ်ကြောင့်၊ ဒါဟ  
 နက္ခံ၊ မီးလောင်ခြင်းကြောင့်ဖြစ်သောဆင်းရဲကို၊ နဇာနာတိဇ္ဈဝ၊ မထိသကဲ့  
 သို့၊ တထာ၊ ထိုအတူ၊ တဿပုတ္တဿ၊ ထိုမလွန်လောကသို့သွားတတ်သော



အကျွန်ုပ်တို့၏သားသည်၊ ကတောကာသဿ၊ ပြုအပ်သောအခွင့်ရှိသော၊  
ကမ္မဿ၊ ကံ၏၊ ဝသေန၊ အစွမ်းဖြင့်၊ ယာဂတိ၊ အကြင်ဖြစ်ရာဘဝသစ်ကို၊  
ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ တံဂတိ၊ ထိုဖြစ်ရာဘဝသစ်သို့၊ ဂုတိအနုန္တရမေ  
ဝ၊ သေသည်အခြားမဲ့၌သာလျှင်၊ ဂတော၊ သွားလေသော၊ သော၊ ဝုက္ကော၊ ထို  
အကျွန်ုပ်တို့၏အားသည်၊ ဥာတိနံ၊ ဆွေမျိုးဟောင်းတို့၏၊ ပရိဒေဝိတံ၊ ငိုမြည်  
တမ်းခြင်းကို၊ နဇာနာတိ၊ မသိ၊ တသ္မာ၊ ထိုကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊  
တေ၊ ထိုကမလွန်လောကသို့သွားသောအကျွန်ုပ်တို့၏သားကို၊ နိမိတ္တံကတွာ၊  
အကြောင်းပြု၍၊ နရောဒါမိ၊ မငို၊ သာမိ၊ အရှင်ပုဏ္ဏား၊ အဟံ၊ အကျွန်ုပ်သည်၊  
သစေရောဒေ၊ အကယ်၍ငိုပြားအံ့၊ ကိသာ၊ ကြိုလှိုခြောက် ဟုတ်သည်၊  
အဿ၊ ဖြစ်ရာ၏၊ တတ္ထ၊ ထိုအကျွန်ုပ်၏ မောင်သေခြင်းကိုအကြောင်းပြု၍ငို  
ခြင်း၌၊ မေ၊ အကျွန်ုပ်အား၊ ကိံ ဗလံ၊ အဘယ်အကျိုးရှိသည်၊ သိယော၊ ဖြစ်ရာ  
သနည်း၊ နော၊ အကျွန်ုပ်တို့၏၊ ဥာတိမိတ္တသုဟန္တာနံ၊ အသွေအမျိုးအဆွေ  
ခင်စွန်းချစ်ကျွမ်းဝင်ကုန်သောသူတို့အား၊ မမ၊ အကျွန်ုပ်၏၊ သော၊ စနေန၊ စိုး  
ရိပ်ခြင်းဖြင့်၊ သိယော၊ မောင်သေခြင်းကြောင့်ဖြစ်သောဆင်းရဲထက်လွန်  
စွာ၊ အဂုတိ၊ ဆင်းရဲခြင်းသည်၊ သိယော၊ ဖြစ်ရာ၏၊ သာမိ၊ အရှင်ပုဏ္ဏား၊ ဒဗ္ဗ  
မာနော၊ မီးသည်ထောင်အပ်သော၊ ကာယော၊ ကိုယ်သည်၊ အပေတဝိညာ  
ဏက္ကော၊ ကင်းသောဝိညာဉ်ရှိသည်၏အဖြစ်ကြောင့်၊ ဒါဟရက္ခံ၊ မီးထောင်း  
ခြင်းကြောင့်ဖြစ်သောဆင်းရဲကို၊ နဇာနာတိ၊ မသိသကဲ့သို့၊ တဿတာ  
တုနော၊ ထိုကမလွန်ဘဝသို့ပြောင်းသွားသော အကျွန်ုပ်မောင်းသည်၊ က  
တောကာသဿ၊ ပြုအပ်သောအခွင့်ရှိသော၊ ကမ္မဿ၊ ကံ၏၊ ဝသေန၊ အစွမ်း  
ဖြင့်၊ ယာဂတိ၊ အကြင်ဖြစ်ရာဘဝသစ်ကို၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ တံဂ  
တိ၊ ထိုဖြစ်ရာဘဝသစ်သို့၊ ဂုတိအနုန္တရမေဝ၊ သေသည်၏အခြားမဲ့၌သာ  
လျှင်၊ ဂတော၊ သွားလေသော၊ သော၊ ဘာတော၊ ထိုအကျွန်ုပ်မောင်သည်၊ ဥာ  
တိနံ၊ ဆွေမျိုးဟောင်းတို့၏၊ ပရိဒေဝိတံ၊ ငိုမြည်တမ်းခြင်းကို၊ နဇာနာတိ၊ မ  
သိ၊ တသ္မာ၊ ထိုကြောင့်၊ တေ၊ ထိုကမလွန်ဘဝသို့ပြောင်းသွားသောမောင်  
ကို၊ နိမိတ္တံကတွာ၊ အကြောင်းပြု၍၊ အဟံ၊ ငါသည်၊ နရောဒါမိ၊ မငို၊ သာမိ၊  
အရှင်ပုဏ္ဏား၊ ဒါရကော၊ မလိဇ္ဇာသောသူပေသည်၊ နဘော၊ ကောင်းကင်၌၊  
ဂစ္ဆန္တံ၊ သွားသော၊ စန္ဒံ၊ လဝန်းကို၊ မယံ၊ ငါ၏၊ ရထစက္ကံ၊ ရထားလှည်းဘီး  
စက်ကို၊ ဂဟေတွာ၊ ယူ၍၊ ဖဒဟိ၊ ပေးထား၊ ဣတိ၊ ဤသို့၊ ဝတွာ၊ ဆို၍၊  
အနုရော၊ ဓာနိယထာဝိ၊ အဖန်တလဲလဲ ငိုမြည်တမ်းသကဲ့သို့၊ ဝံတထာ၊  
ထိုအတွာ၊ သော၊ အကြင်သူသည်၊ ပေတံ၊ သေသောသူကို၊ အနုသောစ

တိ။ အဖန်တလဲလဲပိုးရိပ်၏။ တဿ။ ထိုသူ၏။ ဇေတံအနုသောစနံ။ ထိုအဖန်တလဲလဲပိုးရိပ်ခြင်းသည်။ ဇေံသမ္ပဒမေဝ။ ဤကောင်းကင်၌သွားသောထဝန်းကိုယူလိုသောသူငယ်၏ အဖြစ်နှင့်တူသည် သာလျှင်တည်း။ သာမိ။ အရှင်ပုဂ္ဂိုလ်များ။ ဒပတ္တမာနော။ မီးသည်ထောင်အပ်သော။ ကာယော။ ကိုယ်သည် အပေတဝိညာဏတ္တာ။ ကင်းသောဝိညာဉ်ရှိသည်၏အဖြစ်ကြောင့်။ ဒါဟဒုက္ခံ။ မီးထောင်ခြင်းကြောင့်ဖြစ်သော ဆင်းရဲကို။ နဇာနာတိဣဝ။ မထိသကဲ့သို့။ တဿာပတ္တုနော။ ထိုသေသောအကျွန်ုပ်၏ထင်သည်။ ဂတောကာသဿ။ ပြုအပ်သောအခွင့်ရှိသော။ ကမ္မဿ။ ကံ၏။ ဝသေန။ အစွမ်းအားဖြင့်။ ယာဂတိ။ အကြင်ဖြစ်ရာဘဝသစ်ကို။ ပါဠိကင်္ခါ။ အလိုရှိအပ်၏။ တံဂတိံ။ ထိုဖြစ်ရာဘဝသစ်သို့။ ဂုတိအနန္တရမေဝ။ သေသည်၏အခြားမဲ့၌သာလျှင်။ ဂတောသွားသော။ သောဘတ္တာ။ ထိုအကျွန်ုပ်၏ထင်သည်။ ဥာတိနံ။ ဆွေမျိုးဟောင်းတို့၏။ ပရိဒေဝိတံ။ ငိုမြည်တမ်းခြင်းကို။ နဇာနာတိ။ မထိ။ တသ္မာ။ ထိုကြောင့် ဇေတံ။ ထိုသေသောအကျွန်ုပ်၏ထင်ကို။ နိမိတ္တံကတွာ။ အကြောင်းပြု၍။ အဟံ အကျွန်ုပ်သည်။ နရောဒါမိ။ မငို။ မြေဟွ။ မြတ်သောအရှင်ပုဂ္ဂိုလ်များ။ ဘိန္နော။ ကွဲပြီးသော။ ဥဒကကုမ္ဘော။ ရေအိုးသည်။ အပ္ပဋိ သန္တိယော။ တဖန်စေ့စပ်ခြင်းမရှိသည်။ ဟောတိယထာဝိ။ ဖြစ်သကဲ့သို့။ တထာ။ ထိုအတူ။ ယော။ အကြင်သူသည်။ ပေတံ။ သေသူကို။ အနုသောစတိ။ အဖန်တလဲလဲပိုးရိပ်၏။ တဿ။ ထိုသူ၏။ ဇေတံအနုသောစနံ။ ထိုအဖန်တလဲလဲပိုးရိပ်ခြင်းသည်။ ဇေံသမ္ပဒမေဝ။ ဤကွဲပြီးသော အိုးကိုတဖန်စေ့စပ်ခြင်းငှါ မတတ်နိုင်သည်နှင့်တူသည်သာလျှင်တည်း။ မြေဟွ။ မြတ်သောအရှင်ပုဂ္ဂိုလ်များ။ ဒပတ္တမာနော။ မီးသည်ထောင်အပ်သော။ ကာယော။ ကိုယ်သည်။ အပေတဝိညာဏတ္တာ။ ကင်းသောဝိညာဉ်ရှိသည်၏အဖြစ်ကြောင့်။ ဒါဟဒုက္ခံ။ မီးထောင်ခြင်းကြောင့်ဖြစ်သော ဆင်းရဲကို။ နဇာနာတိဣဝ။ မထိသကဲ့သို့။ တဿာပတ္တုနော။ ထိုအကျွန်ုပ်၏အရှင်သားသည်။ ကတောကာသဿ။ ပြုအပ်သောအခွင့်ရှိသော။ ကမ္မဿ ကံ၏။ ဝသေန။ အစွမ်းအားဖြင့်။ ယာဂတိ။ အကြင်ဖြစ်ရာဘဝသစ်ကို။ ပါဠိကင်္ခါ။ အလိုရှိအပ်၏။ တံဂတိံ။ ထိုဖြစ်ရာဘဝသစ်သို့။ ဂုတိအနန္တရမေဝ။ သေသည်၏အခြားမဲ့၌သာလျှင်။ ဂတော။ သွားသော။ သောပတ္တုပုတ္တော။ ထိုအရှင်သားသည်။ ဥာတိနံ။ ဆွေမျိုးဟောင်းတို့၏။ ပရိဒေဝိတံ။ ငိုမြည်တမ်းခြင်းကို။ နဇာနာတိ။ မထိ။ တသ္မာ။ ထိုကြောင့်။ ဇေတံ။ ထိုသေသောအရှင်သားကို။ နိမိတ္တံကတွာ။ အကြောင်းပြု၍။ အဟံ။ အကျွန်ုပ်သည်။ နရောဒါမိ။ မငို။ ဣတိ။ ဤသို့။ အာဟာ။ ဆို၏။ ဥရဂမေတဝတ္ထု။ ဥရဂပြိတ္တာ၏အကြောင်းသည်။

နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ဥဒါနံ၊ ဥဒါနံသည်ကား၊ ခေတ္တံ၊ ကောင်းသော  
 ထပ်မြေခေတ်နှင့်တူသော အလှူခံ၊ သုကာရံ၊ ဝက်နှုတ်သီးနှင့်တူသောနှုတ်  
 သီးရှိသောပြိတ္တာ၊ ပူဘီစ၊ ဝတ်သောအနံ့ဖြင့်ထိုင်သောခံတွင်းရှိသောပြိတ္တာ၊  
 ပိဋ္ဌံ၊ ရုံမိန်းမရုပ်ထွင်အကြောင်းရှိသောဒေသနာ၊ တိရောကုရုဉ္စ၊ တိရောကုရု  
 သုတ္တံ၊ ပဉ္စာပိ၊ ငါးပေောက်သောသားတို့ကိုစားရသောပြိတ္တာမ၊ သတ္တပုတ္တံ  
 စ ခုနစ်ပေောက်သောသားတို့ကိုစားရသောပြိတ္တာမ၊ ဂေါဏောစ၊ နွားသေ  
 ကိုမြက်ရေကျွေးရသော သုဇာတလုထင်၊ ပေသကာရီစ၊ ရက်ကန်းသည်  
 ပြိတ္တာမ၊ ခလ္လမ္ပိ၊ လှလက်ထက်ဆံပင်ကျွတ်၍ဥက္ခောင်းပြောင်သော ပြိတ္တာမ  
 နာဂ၊ ဆင်ပြူသောဥရသောနတ်သား၊ ဥရဂဝ၊ မြွေကိုက်၍သေသောပုဏ္ဏား  
 သား၊ ဣတိဣဒံ၊ ဤသည်လျှင်တည်း။ ပဋ္ဌမော၊ ရှေးဦးစွာသော၊ ဥရဂဝဂ္ဂေါ၊  
 ဥရဂဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၂-ဥပရိဂဂ်၊

( ၁၃ ) ဥပ္ပါသုဋ္ဌိကေ၊ ထွက်သောနံပါးရှိသော၊ ကိသိကေ၊ အရိုးအရေ  
 အကြောသွယ်ကြွင်းသော အလွန်ကြီးလှသောကိုယ်ရှိသော၊ ဘောတိဣတ္ထိ၊  
 အိုမိန်းမ၊ တံ၊ သင်သည်၊ နဂ္ဂါ၊ အဝတ်မရှိသည်၊ အသိ၊ ဖြစ်၏၊ ဗုဗ္ဗဏ္ဏုပါ၊ အ  
 ဆင်းမထွသောကိုယ်ရှိသည်လည်း၊ အသိ၊ ဖြစ်၏၊ ကိသာ၊ ကြိုလှိုသည်၊ အသိ  
 ဖြစ်၏၊ ဝေနိသန္တတာ၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည်လည်း၊ အ  
 သိ၊ ဖြစ်၏၊ ဘောတိဣတ္ထိ၊ အိုမိန်းမ၊ ကာရု၊ အဘယ်မည်သော၊ တံ၊ သင်သည်၊  
 ဣဝ၊ ဤအရပ်၌၊ တိဋ္ဌသိ၊ တည်းသနည်း၊ ဣတိ၊ ဤသို့၊ ပုဗ္ဗိ၊ မေး၏၊ တဒ္ဓ  
 န္နေ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဗုဂ္ဂတာ၊ ဗုဂ္ဂတိသို့ထားသော၊ ယမ  
 ထောကိကာ၊ ယမထောကဆိုအပ်သောပြိတ္တာထံ၌အကျုံးဝင်သဖြင့်ထိအပ်  
 သော၊ ပေတိ၊ ပြိတ္တာမသည်၊ အမိ၊ ဖြစ်၏၊ တဒ္ဓန္နေ၊ အရှင်ကောင်း၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ပါပကမ္မံ ပြိတ္တာဖြစ်ခြင်း၏အကြောင်းဖြစ်သောမကောင်းမှုကံ  
 ကို၊ ကရိတွာန၊ ပြုမိသောကြောင့်၊ ဣထော၊ ဤလူ့ပြည်မှ၊ ပေတထောကံ၊  
 ပြိတ္တာထံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်၏ ။ ဣတိ၊ ဤသို့၊ အဂေါစ၊ လျှောက်  
 ၏၊ ဘောတိပေတိ၊ အိုပြိတ္တာမ၊ ကိန္နု၊ အသို့နည်း၊ ထယာ၊ သင်သည်၊ ပု  
 ဗ္ဗေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဗုက္ကဋံ၊ သူ၏အသက်ကိုသတ်ခြင်းအစ  
 ရှိသောကာယရုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဗုက္ကဋံ  
 မဟုတ်မမှန်ဆိုခြင်းအစရှိသော ဝစီရုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသော၊ မန  
 သာ၊ မိတ်ဖြင့်၊ ဗုက္ကဋံ၊ သူစည်းမိပ်ကိုမိမိသို့ရှေးရှုကြံခြင်းအစရှိသောမနေ့

ဒုစရိုက်ကိုကတံ ပြုခဲ့ဘူးသထော၊ တောတိပေတိ၊ အိုပြိတ္တာမ၊ ကိယုကမ္မဗိ  
 ပါကေန၊ အဘယံသိသတောဂိသော၊ အကုသိုလ်ကံ၏အကျိုးကြောင့်၊ ဣတော  
 ဤလူ့တံမှ၊ ပေတထောကံ၊ ပြိတ္တာတံ၌၊ ဝတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်သနည်း။  
 ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ ။ အန္တေ၊ အရှင်ဘုရား၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ မေ၊ အ  
 ကျွန်ုပ်၏၊ ဝိဘာစ၊ အဘသည်လည်းကောင်း၊ မာတာစ၊ ဒေဝိသည်လည်း  
 ကောင်း၊ အထဝါ၊ ထိုမှကပါးသည်။ ဥာတကာစ၊ အဆွေအမျိုးတို့သည်  
 လည်းကောင်း၊ ယော၊ အကြင် သူတို့သည်၊ တံ၊ သင်ကား၊ ပသန္နဗိတ္တာ၊  
 ကြည်ညိုသော ဝိတ်ရှိသည်ဖြစ်၍၊ သမဏ၊ ပြောဟူတာနံ၊ ရဟန်း ပုဏ္ဏား  
 တို့အား၊ ဒါနံ၊ အလှူကို၊ ဒေါဟိ၊ ပေးလှူလော့၊ ဣတိ၊ ဤသို့၊ နိယျာဇေယျံ၊  
 တိုက်ထွန်းစေကုန်ရာ၏။ ။ တန္တေ၊ အရှင်ဘုရား၊ တာဒိယာနိ၊ ထိုသို့  
 သဘောရှိကုန်သော၊ အနုကမ္မကား၊ သံသရာကောင်းကျိုးဖြင့် ခြီးမြှောက်  
 တတ်ကုန်သော သူတို့သည်၊ မတ္တံ၊ အကျွန်ုပ်အား၊ နအဟောသံ၊ မရှိ  
 ကုန်ဟိသသ္မာ၊ အကြင် အလှူပေးခြင်းစသော ကုသိုလ်ကံကို မပြုခြင်း  
 ကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဧဝဗ္ဗပ၊ ဤသို့သဘောရှိသော၊ နဂ္ဂါ၊ အဝတ်  
 မရှိသော၊ ပေတိ၊ ပြိတ္တာမသည်၊ ဟုတွားဖြစ်၍၊ ဣတော၊ ဤနေ့မှ၊ ပဋ္ဌာယ၊ စ  
 ၍၊ ပဋ္ဌဝဿသတာနံ၊ အနှစ်ငါးရာတို့ပတ်သုံး၊ ခုဒ္ဒါယ စ၊ ဆာထောင်ခြင်း  
 သည်လည်းကောင်း၊ တဗျာယ စ၊ ငတ်မွတ်ခြင်းသည်လည်းကောင်း၊ ဓန္တမာ  
 နာ၊ နှိပ်စက်အပ် သည်ဖြစ်၍၊ ဝိစရာမိ၊ ကျင်လည်သွားထာနေထွက်၊ ဣဒံ၊ ဤသို့  
 သဘောရှိသော၊ ဖလံ၊ အကျိုးသည်၊ မမ၊ အကျွန်ုပ်သည်၊ ကတသ၊ ပြုအပ်  
 သော၊ ပါပဿ၊ ယုတ်မာသော၊ ကမ္မဿ၊ အကုသိုလ်ကံ၏၊ ဖလံ၊ အကျိုး  
 တည်း၊ အသျှ၊ အရှင်ဘုရား၊ အဘံ၊ အကျွန်ုပ်သည်၊ ပသန္နဗိတ္တာ၊ ကြည်ညို  
 သောဝိတ်ရှိသည်ဖြစ်၍၊ တံ၊ အရှင်ဘုရားကို၊ ဝန္ဓာမိ၊ ရှိခိုးပါ၏၊ ဝိ၊ ကြီး  
 သောလုံ့လရှိတော်မူသော၊ မဟာနုဘာဝ၊ ကြံ ဖြတ်သောဟန်ခိုးအာနုဘော်  
 ရှိတော်မူသောအရှင်ဘုရား၊ ဖံ၊ အကျွန်ုပ်ကို၊ အနုကမ္မ၊ သနား ဗြိ မြှောက်  
 တော်မူပါလော့၊ တံ၊ အရှင်ဘုရားသည်၊ သမဏ၊ ပြောဟူတာနံ၊ ရဟန်းပုဏ္ဏား  
 တို့အား၊ ကိစ္ဆိ၊ တစ်ခုတစ်ခုသော၊ ဒေယျဓမ္မံ၊ လှူဘွယ် ဝတ္ထုကို၊ ဒက္ခာစ၊ ပေးလှူ  
 ပြီး၍သာလျှင်၊ တံဒက္ခိကံ၊ ထိုအလှူကို၊ မေ၊ အကျွန်ုပ်အား၊ အ နိယယာဟိ၊  
 အလှူပေးဝေတော်မူလော့၊ သဒ္ဓန္တေ၊ အရှင်ကောင်း၊ ဖံ၊ အကျွန်ုပ်ကို၊ ဒုဂ္ဂတိ  
 ယာ၊ မကောင်းမှုကို ပြုသောသူတို့၏အားရာဖြစ်သော ဤပြိတ္တာတံမှ၊ မေ  
 စေထိ၊ လွတ်စေတော်မူလော့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏။ အနုကမ္မ  
 ကော၊ သနားဗြီးမြှောက်တတ်သော အလှူရှိသော၊ သောသဝရိပုဏ္ဏော၊ ထို

အရှင်သာရိပုတ္တရာသည်၊ သာဓုတိ၊ ကောင်း၏ဟူ၍၊ တဿ၊ ထိုပြိတ္တာမ၏၊  
ဝစနံ၊ စကားကို၊ ပဋိသုဘိက္ခာ၊ ဝန်ခံ၍၊ ဘိက္ခုနံ ဘိက္ခုနော၊ မဟာနံ တယောကံ  
အား၊ အာလောပဉ္စ၊ တလုပ်မျှသော ဆွမ်းကိုလည်းကောင်း၊ ပါဏိမတ္တံ၊  
တတောင်မျှလောက်သော၊ စောဇ္ဇကဉ္စ၊ ပုခင်းကို လည်းကောင်း၊ ထာဝက  
ဿ၊ တခုသောခွက်၏၊ ပူရဏမတ္တံ၊ ပြည့်ကာမျှသော၊ ပါနိယဉ္စ၊ သောက်ရေ  
ကိုသည်းကောင်း၊ ဒတ္တာ၊ ပေးလှူ၍၊ တဿာ၊ ထိုပြိတ္တာမအား၊ ဒက္ခိဏံ၊ ထိုအ  
လှူကို၊ အာဒိသိ၊ အမျှပေးဝေ၏၊ သမနန္တရာနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏အ  
ခြားမဲ့၌၊ ဝိပါကော၊ အလှူ၏အကျိုးသည်၊ ဥပပဇ္ဇယ၊ ဖြစ်လေ၏၊ သောဇနံ၊  
အထူးထူးအပြားပြားသောနက်၏ ဘောဇဉ်နှင့်တူသော ဘောဇဉ်သည်  
လည်းကောင်း၊ အစ္ဆာဇနံ၊ အထူးထူးသောအဆင်းဖြင့်ထွက်သောအရောင်  
အလျှိုရှိသောနက်၏ အဝတ်နှင့်တူသော အဝတ်အရုံသည်လည်းကောင်း၊  
ပါနိယံ၊ များသောအပြားရှိသောရေသည်လည်းကောင်း၊ ဣဒံ၊ ဤသို့သဘော  
ရှိသော၊ ဒက္ခိဏယ၊ အလှူ၏၊ ဖလံ၊ အကျိုးသည်၊ ဥပပဇ္ဇယ၊ ဖြစ်လေ၏၊ တ  
ဘော၊ ထိုဆိုအပ်ခဲ့ပြီးသော ဘောဇဉ်အစရှိသည်ကို မုပြီးသောနောင်မှ၊  
ဿ၊ ပေတိ၊ ထိုပြိတ္တာမသည်၊ သုဒ္ဓါ၊ ရေချိုးသဖြင့် စင်ကြယ်သောကိတ်ရှိ  
သည်၊ သုဝိဝသနာ၊ သန့်ရှင်းသော အဝတ်ကိုဝတ်ရုံပြီးသည်၊ ကာထိက္ခတ္တ  
မောရိနိ၊ ကာထိတိုင်း၌ဖြစ်သော အဝတ်တို့ထက်မြတ်သောအဝတ်အရုံကို  
ဆောင်ခြင်းရှိသည်၊ ဝိပိတ္တာဝတ္ထာဘရဏာ၊ အထူးသဖြင့်ဆန်းကြယ်သော  
အဝတ်သန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ပြီးသည်၊ ဟုတ္တာ၊ ဖြစ်၍၊ သာရိပု  
တ္တံ၊ အရှင်သာရိ ပုတ္တရာသို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ မဟာနုဘာပေ၊  
ကြီးသောထန်ခိုးအာနုဘော်ရှိသော၊ ဒေဝဇေ၊ နတ်ထီး၊ ဩသမိတာရကာ၊  
သောက်ရှူး ကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရင်မျက်နှာတို့ကို၊  
ဩဘာသေန္တိ၊ ထွန်းထင်းစေထျက်၊ ဝိဋ္ဌတိဣဝ၊ တည်သကဲ့သို့၊ ဟုတ္တံ၊  
အကြင်ပင်သည်၊ အထိတ္တန္တန၊ အလွန်နှစ်လိုဖွယ်ရှိသော၊ ဝဇ္ဇေန၊ အ  
ရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းလှည့်သောအုပ်မျက်နှာတို့ကို၊ ဩ  
ဘာသေန္တိ၊ ထွန်းပစေထျက်၊ ဝိဋ္ဌတိ၊ တည်၏၊ မဟာနုဘာပေ၊ ကြီးသော  
ထန်ခိုးအာနုဘော် ရှိသော၊ ဒေဝဇေ၊ နတ်ထီး၊ တဿာ၊ ထော၊ ထိုသင်အား၊  
ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ဝဇ္ဇော၊ အရောင်အဆင်းသည်  
ဘေတော၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊  
သင်အား၊ ဣဒံ၊ ဤအရပ်၌၊ တယာ၊ သင်သည်၊ လတ္တမာနံ၊ ရအပ်သော၊ သုစ  
ရိယဖလံ၊ သုစရိုက်၏အကျိုးသည်၊ ဣတ္ထံ၊ ပြည့်စုံ သနည်း၊ ကေန၊ အဘယ်



သို့သောကုသိုလ်ကံကြောင့်၊ မနုဿာပိယာ၊ပိတ်သည် ချစ်နှစ်သက်အပ်  
ကုန်သော၊ယေကေမိ၊အလုံးစုံကုန်သော၊ဘောဝါစ၊အဝတ်တန်ဆာအသုံး  
အဆောင်တို့သည်လည်း၊ တေ၊သင်အား၊ဥပဇ္ဇန္တိ၊ဖြစ်ကုန်သနည်း၊ မဟာနု  
ဘာဝေ၊ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ဒေဝတေ၊နတ်သွီး၊တံ၊သင်ကို  
အဟံ၊ငါသည်၊ ပုစ္ဆာမိ၊မေး၏၊ ကိံပုစ္ဆာမိ၊အဘယ်သို့မေးသနည်း၊မနု  
ဿတုဘာ၊လူတို့၌ဖြစ်၍ဖြစ်သည်ရှိသော်၊တွံ၊သင်သည်၊ကိံပုစ္ဆာ၊အဘယ်  
သို့သောကုသိုလ်ကံကို၊အကာသိ၊ပြခဲ့ဘူးသနည်း၊ ကေန၊အဘယ်သို့သော  
ကုသိုလ်ကံကြောင့်၊တွံ၊သင်သည်၊ဧဝံဇလိတာနုဘာဝါ၊ဤသို့ထွန်းပသော  
အရောင်အဝါတန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ဖြစ်သနည်း၊ကေန၊အဘယ်  
သို့သောကုသိုလ်ကံကြောင့်၊တေ၊သင်၏၊ဝဇ္ဇောစ၊အရောင်အဆင်းသည်  
လည်း၊သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို၊ မဘာသတိ၊ထွန်းပ  
နိုင်စေသနည်း၊ဣတိ၊ဤသို့၊ ပုစ္ဆာမိ၊မေး၏၊ ဘန္တေ၊အရှင်ထုရား၊၊ဒုဂ္ဂ  
တိံ၊ဒုဂ္ဂတိံသို့သားသော၊ဥပဇ္ဇန္တိ၊ကျေဝတေ၊သောအဆင်း  
ရှိသော၊ကိသံ၊အလွန်ကြီးသော ကိုယ်လည်းရှိသော၊သမ္ပတိတစ္ဆဝိံ၊ပြတ်  
ကွဲသောအရေလည်းရှိသော၊ နဂ္ဂံ၊အဝတ်လည်းမရှိသော၊ သာတိံ၊သာ  
လောင်ဝတ်မွတ်ခြင်းသည် ပြင်းစွာနှိပ်စက်အပ်သော၊ တံ၊ထိုသို့သ  
ဘောရှိသော အကျွန်ုပ်ကို၊လောကေ၊သတ္တဝါ အပေါင်း၌၊ကာရုဏီကော၊  
သနားတတ်သောသဘောရှိသော၊ ခုနိ၊ခုဟန်သည်၊ အနက္ခိ၊မြင်၏၊သော  
ရနံ၊ထိုရဟန်အည်း၊ အာထောပဉ္စ၊ထလုပ်မျှလောက်သော ဆွမ်းကိုလည်း  
ကောင်း၊ပါဏိမတ္တံ၊ တတောင်မျှလောက်သော၊ စောဠကဉ္စ၊ပုဆိုးကိုလည်း  
ကောင်း၊ထာလကဿ၊တခုသောခွက်၏၊ ပူရထမတ္တံ၊ပြည့်စုံမျှသော၊ဥဒက  
ဉ္စ၊ရေကိုလည်းကောင်း၊ထိက္ခုနံ၊ထိက္ခုနော၊ရဟန်တယောက်အား၊ဒတွာ၊  
ပေးလှူ၍၊ဒက္ခိဏံ၊တံဒက္ခိဏံ၊ ထိုအလှူကို၊မမ၊အကျွန်ုပ်အား၊အာဒိသိ၊အမျှ  
ပေးဝေ၏၊ ဘန္တေ၊အရှင်ထုရား၊ အာထောပဿ၊ ထလုပ်မျှလောက်  
သောဆွမ်း၏၊ ဖထံ၊အကျိုးကို၊တွံ၊အရှင်ထုရားသည်၊ ပဿ၊ရှုတော်မူပါ  
သော၊အဟံ၊အကျွန်ုပ်သည်၊ ဒသဝဿသတံ၊ အနှစ်တထောင်တို့ပတ်ထုံး၊  
ကာမကာမိနိ၊အစိုရှိအပ်ကုန်သောခပ်သိမ်းသော စည်းစိမ်ချမ်းသာတို့နှင့်  
ပြည့်စုံထိုက်၊ အနောယူပဗျဉ္ဇနံ၊များစွာသော ဟင်းထွားနှင့်တကွသော၊  
တတ္တံ၊နတ်၌ဖြစ်သော ထမင်းကို၊ ထုဉ္ဇာမိ၊သုံးဆောင်ရ၏၊ ဘန္တေ၊အ  
ရှင်ထုရား၊ ပါဏိမတ္တဿ၊တတောင်မျှလောက်သော၊စောဠဿ၊ပုဆိုး၏၊  
ယာဒိသံ၊ယာဒိသော၊အကြင်သို့ သဘောရှိသော၊ဝိပါကံပိပါကော၊အကျိုး

သည်၊ အတ္တိ ဂါဏိ၊ တာဒိသံ၊ ထိုသို့သဘောရှိသော၊ ဝိပါကံ၊ အကျိုးကို ထွံ၊  
 အရှင်တုရားသည်၊ ပဿ၊ ရှုထော်မူပါစေ၊ နန္ဒရာဇသ၊ နန္ဒမင်း၏၊ ဝိဇိတ  
 ထွံ၊ တိုင်းနိုင်ငံ၌၊ ယာဝတာ၊ အကြင်မျှသောက်ကုန်သော၊ ပဋိစ္စဒါ၊ အဝတ်  
 အရုံတို့သည်၊ ဇာထာ၊ ဖြစ်ကုန်၏၊ ဘန္တေ၊ အရှင်တုရား၊ တတော၊ ထိုနန္ဒမင်း  
 ၏ဥစ္စာဖြစ်ကုန်သောအဝတ်အရုံတို့ထက်လည်း၊ မေ၊ အကျွန်ုပ်၏၊ ဝတ္ထာနိစ  
 အဝတ်တို့သည်လည်းကောင်း၊ အတ္ထာဒနာနိစ၊ အရုံတို့သည်လည်းကောင်း၊  
 ဗဟုတရာဗဟုတရာနိ၊ အထူးသဖြင့်များကုန်၏၊ ကောသေယျာနိစ၊ ပိုးချည်  
 ဖြင့်ပြီးကုန်သောပုဆိုးတို့သည် လည်းကောင်း၊ ကမ္မလိယာနိစ၊ ကမ္မလာကို  
 သည်လည်းကောင်း၊ ခေါမကပ္ပာယိယာနိစ၊ ခေါမမည်သောချည်ဖြင့်ပြီး  
 ကုန်သောပုဆိုးဝါချည်ဖြင့် ပြီးကုန်သောပုဆိုးတို့သည် လည်းကောင်း၊ မေ၊  
 အကျွန်ုပ်အား၊ ဗဟုတရာဗဟုတရာနိ၊ အထူးသဖြင့်များကုန်၏၊ ဝိပုလောစ၊ အ  
 ထူးရှည်ခြင်းအနံ့ဖြန့်ခြင်းရှိကုန်သော၊ မဟန္တာစ၊ အဖိုးလည်းများစွာထိုက်  
 ကုန်ထသော၊ တေစ၊ ထိုပုဆိုးတို့သည်လည်း၊ အာကာသေဝအာကာသေဝေ  
 ဝ၊ ကောင်းကင်၌သာလျှင်၊ လမ္မရေ၊ ဆွဲထုက်တည်ကုန်၏၊ သာအဟံ၊ ထိုအ  
 ကျွန်ုပ်သည်၊ ယံယံ၊ အကြင်အကြင်သို့သောအဝတ်အရုံကို၊ မယံ၊ အကျွန်ုပ်  
 ၏၊ မနသောဝိယံ၊ စိတ်သည် မြတ်နိုးအပ်၏၊ တံတံဟိတံတံဝေ၊ ထိုထိုသို့  
 သောအဝတ်အရုံကို သာလျှင်၊ ပရိဒဟဒမိစ၊ ဝတ်သည်ဝတ်ရ၏၊ ပါရုပါမိစ  
 ရုံလည်းရုံရ၏၊ ဘန္တေ၊ အရှင်တုရား၊ ထာလကဿ၊ ထရသောခွက်၏၊ ပူရ  
 ကမတ္တံ၊ ပြည့်ကာမျှသော၊ ပါနိယဉ္ဇ၊ ရေကိုလည်း၊ ထယာ၊ အရှင်တုရားသည်  
 ဒိန္နံ၊ ပေးလှူအပ်၏၊ ထဿ၊ ထိုတခွက်မျှထောက်သောရေ၏၊ ဝိပါကံဝိပါကော  
 အကျိုးသည်၊ ယာဒိသံယာဒိသော၊ အကြင်သို့သဘောရှိ၏၊ တာဒိသံ၊ ထိုသို့  
 သဘောရှိသောအကျိုးကို၊ ထွံ၊ အရှင်တုရားသည်၊ ပဿ၊ ရှုထော်မူပါစေ၊  
 သေတောဒကာစ၊ ပြုသောရေလည်းရှိကုန်ထသော၊ သုပတိတ္ထာစ၊ ကောင်း  
 သောဆိပ်လည်းရှိကုန်ထသော၊ သီတာစ၊ ချမ်းအေးသောရေလည်းရှိကုန်  
 ထသော၊ အပ္ပဋိဂန္ဓိကာစ၊ မကောင်းသောအနံ့မှလည်း ကင်းကုန်ထသော၊  
 ပဒုမုပ္ပလသဉ္ဇန္တာစ၊ ကြာပဒုမာကြာညှိစသောကြာမျိုးကိုဖြင့်ဖုံးအုပ်သော  
 ရေလည် ရှိကုန်ထသော၊ ဂန္တိရာစ၊ နက်လည်း နက်ကုန်ထသော၊ စတု  
 ရဿာစ၊ လေးထောင့်လည်းရှိကုန်ထသော၊ ပေါက္ခရဉ္ဇော၊ ရေကန်တို့ကို၊  
 မယာ၊ အကျွန်ုပ်သည်၊ ကမ္မာနုဘာဝေန၊ ကုသိုလ်ကံ၏ အာနုဘော်အားဖြင့်၊  
 သုနိဇ္ဇတာ၊ ကောင်းစွာဖန်ဆင်းအပ်ကုန်ပြီ၊ သာဟံ၊ ထိုအကျွန်ုပ်သည်၊ တာ  
 သု၊ ထိုရေကန်တို့၌၊ အက္ခယောဘယာ၊ ဘေးမှကင်းသည်ဖြစ်၍၊ ရမာမိ၊ မွေ

ထောင်ရ၏၊ ကိစ္စမိ၊ ကစားရ၏၊ မောဒါမိ၊ ဝမ်းခြောက်ရ၏၊ ဘန္တေ၊ အရှင်  
 ဘုရား၊ ထောဓက၊ ဘတ္တဝါအပေါင်း၌၊ ကာရုဏိကံ၊ သနားခြင်းရှိထော်  
 မူသောရန်၊ ဝိမိဇ္ဇာကောင်းကျိုးသူတပါး၏ကောင်းကျိုးကိုသိဘတ်လော၊  
 တံ၊ အရှင်ဘုရားကို၊ ဝန္တိတု၊ ရှိရိုးခြင်းငှါ၊ အဟံ၊ အကျွန်ုပ်သည်၊ အာဂတော၊  
 လာပါ၏၊ ဣတိ၊ ဤသို့၊ အဟာ၊ သျှောက်၏၊ ပဌမံ၊ ရှေးဦးစွာသော၊ သံသာ  
 မု၊ မာ၊ စကပေတဝတ္ထု၊ သံ ဗရာ၌ မည်စူး၍စွန့်ကြဲသော ပြိတ္တာမ၏အ  
 ကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၁၃) ဥပ္ပ၊ သုန္နိ၊ က၊ ထွက်သောနံ၊ ပါးရှိသော၊ ကိ၊ သိကော၊ အရိုးအရေအ  
 ကြေးမျှသ၊ ကြွင်းသောအလွန်ကြိုတိုးသောကိုယ်ရှိသော၊ တော၊ ကိ၊ ဣတ္ထိ၊ အို  
 မိန်းမ၊ တံ၊ သင်သည်၊ နဂ္ဂ၊ အဝတ်မရှိသည်၊ အသိ၊ ဖြစ်၏၊ ဗုဗ္ဗတ္တ၊ ရှုပါ၊ အဆင်း  
 မထွေးသောကိုယ်ရှိ သည်သည်၊ အသိ၊ ဖြစ်၏၊ ကိ၊ သာ၊ ကြိုတင်သည်လည်း၊ အ  
 သိ၊ ဖြစ်၏၊ ကာ၊ နူ၊ အဘယ်အမည်ရှိသော၊ တံ၊ သင်သည်၊ ဣ၊ ဝ၊ ဤအရပ်၌၊ တိ  
 ဌ၊ သိ၊ တည်သနည်း၊ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ပုဗ္ဗေ၊ ရှေး၌၊  
 အညာ၊ သု၊ ဤဘဝမှကပါးသော၊ ဇာတိ၊ သု၊ ဝါးဘဝ မြောက်သောကိုယ်၏  
 အဖြစ်ကို၌၊ သံ၊ ကိ၊ သာ၊ ဖြစ်စေဟတ်သော၊ တော၊ အရှင်ဘုရား၏၊ မာ၊ တာ၊ အ  
 မိ၊ ဗ၊ သံ၊ အသော၊ သိ၊ ဖြစ်ခဲ့ဘူး၏၊ ဣ၊ ဝ၊ နိ၊ ယရအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊  
 ပေတ္တိ၊ မိ၊ သယံ၊ ပြိတ္တာသံ၌၊ ဥပပန္န၊ ပမိုသန္ဓေအားဖြင့်ဖြစ်၏၊ ခုဒ္ဓိ၊ ပါ၊ သ၊ မ၊ ဝိ  
 တာ၊ ဆာ၊ လော၊ ဝင်၊ ဝတ်မွတ်ခြင်းနှင့်ပြည့်စုံသော၊ ပေတိ၊ ပြိတ္တာမ၊ သည်၊ အတ္ထိ၊  
 ဖြစ်၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဝန္တိ၊ တံ၊ စွန့်အပ်သော အနိဗ္ဗတ်သည်လည်း  
 လည်းကောင်း၊ ဝိ၊ ဝိ၊ တံ၊ ချီသည်နှင့် တကွခံတွင်းမှ ထွက်သောအညစ်အ  
 ကြေးသည်လည်းကောင်း၊ ခေဋ္ဌ၊ တံ၊ ထွေးသည်လည်းကောင်း၊ သိ၊ ဟံ၊ ဝ၊ ဝိ  
 ကဉ္စ၊ နှုတ်သည်လည်းကောင်း၊ သိ၊ ထေ၊ သု၊ မ၊ သ၊ လိပ်ချွဲသည်လည်းကောင်း၊  
 ဗယျ၊ မာ၊ နာ၊ နံ၊ မီးလောင်ကုန်သောအကောင်ုပ်တို့၏၊ ဝ၊ သ၊ ဝ္ဗ၊ သိ၊ ကြည်သည်  
 လည်းကောင်း၊ ဝိ၊ ဇာ၊ တာ၊ နံ၊ သားဖွား ကုန်သောမိန်းမတို့၏၊ လော၊ ဟိ၊ တဉ္စ၊  
 သွေးကိုယ်ဝန်၏အညစ်အကြေးသည်လည်းကောင်း၊ ဝ၊ ဝ၊ ကာ၊ နံ၊ အမာ၊ တို့  
 ၏၊ သံ၊ ထော၊ ဟိ၊ တဉ္စ၊ အကြင်သွေးသည်လည်းကောင်း၊ စာ၊ န၊ ဝိ၊ သ၊ ဣ၊ နှုတ်၊ နှာ  
 ခေါင်းဥက္ခောင်းထက်ခြေအစရှိသော အင်္ဂါကြီးငယ်ပြတ်ကုန်သောသူတို့  
 ၏၊ သံ၊ ထော၊ ဟိ၊ တဉ္စ၊ အကြင်သွေးသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဣတ္ထိ၊ ပုဂ္ဂ  
 သ၊ နိ၊ သိ၊ တံ၊ မိန်းမယောကျာ်းတို့၏ကိုယ်၌ရှိ၍ဖြစ်သော၊ တံ၊ သ၊ ဗ္ဗိ၊ မိ၊ ထိုအထုံး  
 စုံသောအညစ်အကြေးကိုလည်း၊ ခုဒ္ဓါ၊ ပ၊ မေ၊ တာ၊ ဆာ၊ လော၊ ဝင်၊ ခြင်းသည်ပြင်း  
 စွာနှိပ်စက်အပ်သည် ဖြစ်၍၊ ဘုဇ္ဇ၊ မိ၊ စာ၊ သော၊ ကံ၊ ရ၏၊ ပ၊ သု၊ နံ၊ စ၊ ဝိ၊ တံ



နွားကျွဲအစရှိကုန်သောတိရစ္ဆာန်တို့ ။လည်းကောင်း၊ မနုဿာနဉ္စ၊ လူတို့၏  
လည်းကောင်း၊ ပုဗ္ဗဇောဟိတဉ္စ၊ ပြည်သွေးကိုလည်း၊ ခုခွါပရေတာ၊ သာ  
လောင်ခြင်းသည်ပြင်းစွာ နှိပ်စက်အပ်သည်ဖြစ်၍၊ ဘက္ခာမိ၊ စားသောက်  
ရ၏၊ ပုတ္တက၊ သားဖြစ်ခဲ့ဘူးသော အရှင်ထုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အ  
ထေတာစ၊ ကိုးကွယ်ရာမရှိသည်လည်း၊ အမိ၊ ဖြစ်၏၊ အနုဂါရာစ၊ နေရာအိပ်  
ရာမရှိသည်လည်း၊ အမိ၊ ဖြစ်၏၊ နိဿမဉ္စပရာယနာ၊ သုသာန်၌စွန့်ပစ်အပ်  
သောညောင်းစောင်းသံသျှင်အိပ်ရာရှိသည်၊ အမိ၊ ဖြစ်၏၊ မေ၊ အကျွန်ုပ်အား၊  
ဥန္ဒိဿ၊ ရည်မှတ်၍၊ ဒါနံ၊ အလှူကို၊ ဒေဟိ၊ ပေးပါလော့၊ ဒတွာ၊ ပေးလှူပြီး၍၊  
မေ၊ အကျွန်ုပ်အား၊ အနွာဒိဿဟိ၊ အလှူပေးဝေပါလော့၊ တဝ၊ အရှင်ထုရား  
၏၊ ဥန္ဒိဿနေန၊ ရည်မှတ်၍ပေးလှူသဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ပုဗ္ဗဇော  
ဟိတဘောဇနာ၊ ပြည်သွေးတည်းဟူသောအစာမှ၊ အပ္ပေဝနာမရဉ္စေယျံ၊  
မချွတ်လွတ်သည်ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဈောဂ်၏၊ အနုကမ္မ  
ကော၊ သနားတတ်သောအသွေရှိသော၊ ဥပတိသေသာ၊ ဥပတိဿအမည်ရှိ  
သောထေရ်မြတ်သည်၊ မာထုယာ၊ အမိဖြစ်ခဲ့ဘူးသော ပြိတ္တာမ၏၊ ဝစနံ၊  
စကားကို၊ သုတွာ၊ ကြား၍၊ မောဂ္ဂထာနဉ္စ၊ အရှင်မဟာ မောဂ္ဂထာန်ကိုလည်း  
ကောင်း၊ အနုရုန္ဒဉ္စ၊ အရှင်အနုရုန္ဒါကိုလည်းကောင်း၊ ကပ္ပိနဉ္စ၊ အရှင်ကပ္ပိနကို  
လည်းကောင်း၊ အာမန္တယိ၊ ခေါ်၏၊ အာမန္တယိတွာ၊ မင့်ခေါ်ပြီး၍၊ တေဟိ၊  
ထိုမထေရ် သုံးယောက်တို့နှင့်၊ သဟ၊ တကွ၊ ဗိမ္ဗိသာရဿ၊ ဗိမ္ဗိသာရ  
အမည်ရှိသော၊ ရဉ္စေညာ၊ မင်း၏၊ နိဝေသနံ၊ နန်းတော်သို့၊ ကတွာ၊ ဝင်သည်  
ကိုပြု၍၊ စတသေသာ၊ ထေးဆောင် ကုန်သော၊ ကုမ္ပိယော၊ ကုမ္ပိတို့ကို၊  
ကတွာ၊ ဆောက်လုပ်စေ၍၊ ကုမ္ပိယောစ၊ ကုမ္ပိတို့ကိုလည်းကောင်း၊ အနု  
ပါနဉ္စ၊ ဆွမ်းအဖျော်စသော လှူဘွယ်ဝတ္ထုကို လည်းကောင်း၊ စာထုန္ဒိ  
သေ၊ စာထုန္ဒိဿ၊ အရပ် ထေးမျက်နှာ၌ရှိသော၊ သံစော သံစာဿ၊  
သံစာအား၊ အဒါ၊ ပေးလှူ၏၊ ဒတွာ၊ ပေးလှူပြီး၍၊ မာထုယာ၊ အမိဖြစ်ခဲ့ဘူး  
သောပြိတ္တာမအား၊ ဒက္ခိတံ တံဒက္ခိတံ၊ ထိုအလှူကို၊ အာဒိသိ၊ အလှူပေးဝေ  
၏၊ သမန္တရာအနုဒိဉ္စေ၊ အလှူပေးဝေသည်၏အခြားမဲ့၌၊ ဝိပါကော၊ အလှူ၏အ  
ကျိုးသည်၊ ဥပမဇ္ဇထ၊ ဖြစ်လေ၏၊ ဘောဇနံ၊ အထူးထူးအားဖြင့် ပြားသော  
နတ်၏ဘော ဇဉ်နှင့်တူသော ဘောဇဉ်သည် လည်းကောင်း၊ ပါနိယံ၊ အ  
ထူးထူးအားဖြင့် ပြားသောနတ်၏ အဖျော်နှင့်တူသော အဖျော်ကိုလည်း  
ကောင်း၊ ဝတ္ထံ၊ အထူးထူးသောအရောင်ဖြင့် ထွန်းပသောအရောင်ရှိသော  
နတ်၏ အဝတ်နှင့်တူသော အဝတ်သည် လည်းကောင်း၊ ဣဒံ၊ ဤ

သို့သဘောရှိသော၊ နက္ခိကာယ၊ အလ္လင်္ဂါ၊ ဖလံ၊ အကျိုးသည်၊ ဥပပဇ္ဇထ၊ ဖြစ်  
လေ၏။ ကတော၊ ထိုဘောဇဉ်အစရှိသော အကျိုးကိုရပြီးသည်နောက်မှသာ  
ပေတိ၊ ထိုပြိတ္တာမသည်၊ သုဒ္ဓါ၊ ရေချိုးသဖြင့်စင်ကြယ်သော ကံယ်ရှိသည်၊  
သုစိဝသနာ၊ သန့်ရှင်းသော အဝတ်ကို ဝတ်အပ်ပြီးသည်၊ ကာသိကုတ္တမော  
ရိနိ၊ ကာသိတိုင်း၌ ဖြစ်ကုန်သော အဝတ်တို့ထက် မြတ်သော အဝတ်ကို  
ဆောင်သည်၊ ဝိပိတ္တဝတ္ထာ ဘရဏာ၊ အထူးသဖြင့် ဆန်းကြယ်သော အ  
ဝတ်ဘန်ဆာကိုဆင်ခြင်းရှိသည်၊ ဟုတ္ထာ၊ ဖြစ်၍၊ ကောလိတံ၊ ကောလိ  
တအမည်ရှိသော မထေရ်မြတ်သို့၊ ဥပသင်္ကမိ၊ ကင်ထေ၏။ ဒေဝတေ၊ နတ်  
သို့၊ သြသမိကာရကာ၊ သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အ  
ရပ်မျက်နှာတို့ကို၊ သြဘာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌတိဝိယ၊ တည်၏  
သို့၊ ယာတံ၊ အကြင်သင်သည်၊ အဘိတ္တန္တေန၊ အလွန်၌ လိုဘွယ်ရှိသော၊  
ဝဇ္ဇောန၊ အရောင်အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့  
ကို၊ သြဘာသန္တိ၊ ထွန်းလင်းစေလျက်၊ တိဋ္ဌတိ၊ တည်၏။ ဒေဝတေ၊ နတ်  
သို့၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တဿာတေ၊ ထိုသင်အား၊  
တောဒိသော၊ ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အရောင်အဆင်းသည်၊ ဇာ  
တော၊ ဖြစ်သနည်း၊ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တေ၊ သင့်  
အား၊ ဣဝ၊ ဤအရပ်၌၊ တယာ၊ သင်သည်၊ သန္တမာနံ၊ ရအပ်သော၊ သုစရိတ  
ဖလံ၊ သုစရိတ်ကုသိုလ်ကံ၏အကျိုးသည်။ ဣတ္ထတိ၊ ပြည့်စုံသနည်း၊ မနသော  
ဝိယာ၊ စိတ်သည်ချစ်မြတ်နိုးအပ်ကုန်သော၊ ယေကေမိ၊ အလုံးစုံကုန်သော၊  
ဘောဂါစ၊ စည်းစိမ်ချမ်းသာတို့သည်ကည်း၊ တေ၊ သင်အား၊ ဥပပဇ္ဇန္တိ၊ ဖြစ်  
ကုန်သနည်း၊ မဟာနုထာဒေဝ၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော၊ ဒေဝတေ၊  
နတ်သို့၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ ပုစ္ဆာမိ၊ မေး၏။ ကိံ ပုစ္ဆာမိ၊ အဘယ်သို့  
မေးသနည်း၊ မနုဿဘူတာ၊ လူဖြစ်၍ ဖြစ်သည်ရှိသော်၊ ဟံ၊ သင်သည်၊  
ကိံ ပုစ္ဆံ၊ အဘယ်သို့သဘောရှိသော ကုသိုလ်ကံကို၊ အကာသိ၊ ပြုခဲ့ဘူးသ  
နည်း၊ ကေန၊ အဘယ်သို့သဘောရှိသော ကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊  
ဇေဇလိတာနုဘာဂါ၊ ဤသို့ထွန်းပသော အရောင်အဝါတန်ခိုးအာနုဘော်ရှိ  
သည်၊ အဘိ၊ ဖြစ်သနည်း၊ တေ၊ သင်၏၊ ဝဇ္ဇောစ၊ အဆင်းသည်ထည်း၊ သဗ္ဗဒိ  
သာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို၊ ဗဘာသသိ၊ ထွန်းလင်းစေသနည်း၊  
ဣတိ၊ ဤသို့၊ ပုစ္ဆာမိ၊ မေးပါ၏။ ဘန္တေ၊ အရှင်ထုရား၊ အဟံ၊ အကျွန်ုပ်  
သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ အညာသု၊ တပါးကုန်သော၊ ဇာတိသု၊ ငါးဘဝမြော်  
သော ကိုယ်၏အဖြစ်တို့၌၊ သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏၊ မာတာ၊



မယ်ထော်သည်၊ အဟောထိ၊ ဖြစ်ခဲ့ဘူး၏။ ဣဒါနိ၊ ယသုထဝန္တိမူကား၊ ဝိတ္တိဝိ  
သယံ၊ ပြိတ္တာထုံနှိုး၊ ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၍၊ ခုပ္ပိပါသသမပ္ပိတာ၊ သာ  
ထောင်တော်မှတ်ခြင်းနှင့်ပြည့်စုံသော၊ ပေတိ၊ ပြိတ္တာမည်၊ အသယံ၊ ဖြစ်ရပြီ။ ။  
ဘန္တေ။ အရှင်ဘုရား၊ ဆန္ဒိတဗ္ဗ၊ အနိဘတ်သည်၎င်း၊ ဝိပိတဗ္ဗ၊ ချေသည်  
နှင့်ထကွခံတွင်း၊ ဖွထွက်သော အညစ်အကြေးသည်လည်းကောင်း၊ ခေဋ္ဌဗ္ဗ၊  
တံထွေးသည်လည်းကောင်း၊ သိဗိဘဏိကဗ္ဗ၊ နှစ်သည်လည်းကောင်း၊ သီ  
ထေရုမဗ္ဗ၊ သလိင်၍ သည်လည်းကောင်း၊ ဒုပတ္တမာနာနံ၊ မီးထောင်ကုန်သော  
အကောင်ပုပ်တို့၏၊ ဝသဗ္ဗ၊ အဆီသည်လည်းကောင်း၊ ဝိဇာတ၊ နံ၊ သားတွေး  
ကုန်သောမိန်းမတို့၏၊ ထောဟိတဗ္ဗ၊ သွေးကိုယ်ဝန်၏အညစ်အကြေးသည်  
လည်းကောင်း၊ ဝဏိကာနံ၊ အမာတို့၏၊ ထောဟိတဗ္ဗ၊ ပြည်သွေးသည်လည်း  
ကောင်း၊ စာနာသိ သန္တိန္ဒာနံ။ နှာခေါင်းဥက္ခောင်လက်ခြေစသောအင်္ဂါကြီး  
တော်ပြတ်ကုန်သောသူတို့၏၊ ယံလောဟိတဗ္ဗ၊ အကြင် သွေးသည်လည်း၊  
ကောင်း၊ အတ္တိ၊ ရှိ၏။ ဣတ္ထိပုရိသနိသယိတံ၊ မိန်းမယောကျာ်းတို့၏ကိုယ်၌မှီ၍  
ဖြစ်သော၊ တံသဗ္ဗန္တိ၊ ထိုအဆုံးစုံသောအညစ်အကြေးကိုလည်း၊ ခုဒ္ဒါပရေတာ  
သာထောင်ခြင်းသည်နှိပ်စက်အပ်သည်ဖြစ်၍၊ ထုပ္ပိသယံ၊ စားသောက်ရပြီ၊  
ပသုနံစ၊ ဆီတံနွားကျွဲအစရှိကုန်သော တိစ္ဆေပန်တို့၏လည်းကောင်း၊ မနု  
ဿာနံ၊ လူတို့၏ လည်းကောင်း၊ ပုဗ္ဗထောဟိတဗ္ဗ၊ ပြည်သွေးကိုလည်း၊  
ဘက္ခိသယံ၊ စားရပြီ။ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အထေ  
ဏာစ၊ ငြိမ့်ကိုးကွယ်ရာမရှိ သည်လည်း၊ အသယံ၊ ဖြစ်ရ၏။ အနဂါရာစ၊ နေရာ  
အိမ်မရှိသည်လည်း၊ အသယံ၊ ဖြစ်ရ၏။ နိယာမဗ္ဗပရာယနာ၊ သုသာန်၌စွန့်ပြစ်  
အပ်သောညောင်စောင်းသာထျင်လည်းလျောင်းရေရှိသည်၊ အသယံ၊ ဖြစ်ရပြီ။  
ဣဒါနိ၊ ယသု အခါ၌၊ သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာထေရ်၏၊ ဒါနေန၊ ချည်  
မှတ်၍ပေးလှူအပ်သောအလှူဖြင့်၊ အကုတောတယာ၊ တေးမှကင်းသည်ဖြစ်  
၍၊ မောဒါမိ၊ ဖွေလျော်စံးပျော်ရ၏။ ဘန္တေ၊ အရှင်ဘုရား၊ လောကေ၊ သတ္တဝါ  
အပေါင်း၌၊ ကာရုဏိကံ၊ သနားတတ်သောအထေ့ရှိတော်မူသော၊ ရနိံ၊ မိမိ  
၏ကောင်းကျိုးကိုထိမြင်ထော်မူတတ်သော၊ တံ၊ အရှင်ဘုရားကို၊ ဝန္တိတု၊  
ရှိခဲ့ခြင်းငှါ၊ အာဂတာ၊ လာပါ၏။ ဣတိ၊ ဤသို့၊ အာဟာ၊ လျှောက်၏။ ဗုတိ  
ယံ၊ နှစ်ခုမြောက်သော၊ သာရိပုတ္တတ္ထေရုဿမာတုပေတိဝတ္ထု၊ ငါးဘဝမြော်  
၌အရှင်သာရိပုတ္တရာ၏ အိမ်ဖြစ်ခဲ့ဘူးသောပြိတ္တာမ၏အကြောင်းသည်၊ နိဗ္ဗိ  
တံ၊ ပြီးခြင်းသို့ရောက်ပြီး။ ။

(၁၅) ဥပ္ပါသုကော၊ ထွက်သောနံပါးရှိသော၊ ကိသိကော၊ အရိုးအရေ အကြောမျှသာကြွင်းသောအလွန်ကြိုလှိသောကိုယ်ရှိသော၊ ဘောတိဇ္ဈတ္တိ၊ အိုမိန်းမ၊ တံ၊ သင်သည်၊ နဂ္ဂါ၊ အဝတ်မရှိသည်၊ အသိ၊ ဖြစ်၏၊ ဗုဒ္ဓတ္ထရူပ၊ အသင်းမထွသောကိုယ်ရှိသည်လည်း၊ အသိ၊ ဖြစ်၏၊ ကိသာ၊ ကြိုလှိသည်လည်း၊ အသိ၊ ဖြစ်၏၊ မေနိသန္တတာ၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည်လည်း၊ အသိ၊ ဖြစ်၏၊ ကာနု၊ အဘယ်အမည်ရှိသော၊ တံ၊ သင်သည်၊ ဣမ၊ ဤအရပ်၌၊ ဝိဋ္ဌသိ၊ တည်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဟိသော၊ ညီမဟိသသာ၊ အဟံ၊ ငါသည်၊ ပုရော၊ ရှေးဘဝ၌၊ မတ္တာ၊ မတ္တာအမည်ရှိသည်၊ အဟု၊ ဖြစ်၏၊ တုဝံ၊ သင်သည်၊ ဟိသော၊ ဟိသအမည်ရှိသည်၊ အဟောသိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ပုရော၊ ရှေးဘဝ၌၊ တေ၊ သင်အား၊ သပတ္တိ၊ ထင်တူသော မိန်းမသည်၊ အဟု၊ ဖြစ်၏၊ သာအဟံ၊ ထိုငါသည်၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှုကံကို၊ ကရိတွာနု၊ ပြုမိသောကြောင့်၊ ဣတော၊ ဤလူ၊ ပြည်မှ၊ ပေတထောကံ၊ ပြိတ္တာသံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ မတ္တေ၊ မတ္တာကို၊ အသိနည်း၊ တယာ၊ သင်သည်၊ ပုရော၊ ရှေးဘဝ၌၊ ကာယေနု၊ ကိုယ်ဖြင့်၊ ဗုဒ္ဓန္တံ၊ သူ့အသက်ကိုသတ်ခြင်းအစရှိသောကာယဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဗုဒ္ဓန္တံ၊ မဟုတ်မရှန်ဆိုခြင်းအစရှိသောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ မနသာ၊ မိတ်ဖြင့်၊ ဗုဒ္ဓန္တံ၊ သူ့စည်းစိမ်ကိုမိမိသို့ရှေးရှုကြံခြင်းအစရှိသောမနောဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ကိဿကမ္ဘဝိပါကေနု၊ အတယ်သို့သဘောရှိသောအကုသိုလ်ကံ၏အကျိုးအားဖြင့်၊ ဣတော၊ ဤငါတို့ဖြစ်ရာလူပြည်မှ၊ ပေတထောကံ၊ ပြိတ္တာသံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်ရှားလေသနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဟိသော၊ ညီမဟိသသာ၊ အဟံ၊ ငါသည်၊ ပုရော၊ ရှေးဘဝ၌၊ စက္ခိစ၊ အမျက်ထွက်တတ်သည်လည်း၊ အာသိ၊ ဖြစ်ပြီ၊ ဖရူသာစ၊ ကြွင်းကြုတ်သော စကားရှိသည်လည်း၊ အာသိ၊ ဖြစ်ပြီ၊ မု၊ ဆုဂ္ဂဟိ၊ ငြိစုကတံသည်လည်း၊ အာသိ၊ ဖြစ်ပြီ၊ မစ္ဆရိစ၊ ဝန်တိုတတ်သည်လည်း၊ အာသိ၊ ဖြစ်ပြီ၊ သထာစ၊ စဉ်းလဲကောက်ကျစ်တတ်သည်လည်း၊ အာသိ၊ ဖြစ်ပြီ၊ အဟံ၊ ငါသည်၊ တံဒုရုတ္တံ၊ ထိုမကောင်းသောစကားကို၊ ဝတွာနု၊ ဆိုမိသောကြောင့်၊ ဣတော၊ ဤသို့သင်တို့ဖြစ်ရာလူပြည်မှ၊ ပေတထောကံ၊ ပြိတ္တာသံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ မတ္တေ၊ မတ္တာ၊ တယာ၊ သင်သည်၊ ယထာယံဝစနံ၊ အကြင်စကားကို၊ ပုတ္တံ၊ ဆိုအပ်ပြီ၊ တံဝစနံ၊ ထိုသင်ဆိုသောစကားသည်၊ သစ္စံ၊ မှန်၏၊ အဟတ္ထိ၊ ငါကလည်း၊ ဇာနာမိ၊ ဝိပါရုံ၊

တံ၊ သင်သည်၊ စက္ခုကာစ၊ အမျက်ထွက်တတ်သည်လည်း၊ အဟု၊ ဖြစ်ပြီ၊ ပရု  
 သာစ၊ ကြမ်းကြုတ်သောစကားကိုဆိုတတ်သည်၊ အဟု၊ ဖြစ်ပြီ၊ ဣဿုကိ  
 စ၊ ငြိမ့်တတ်သည်လည်း၊ အဟု၊ ဖြစ်ပြီ၊ မစ္ဆရီစ၊ ဝန်တိုတတ်သည်လည်း၊ အ  
 ဟု၊ ဖြစ်ပြီ၊ သထာစ၊ စဉ်းလဲကောက်ကျစ်တတ်သည်လည်း၊ အဟု၊ ဖြစ်ပြီ၊ ဣ  
 ဒါနိ၊ ယခုအခါ၌၊ တံ၊ သင့်ကို၊ အညဉ္ဇခေါ၊ တပါးသောအကြောင်းကိုလည်း၊ ပု  
 ဣမိ၊ ငါမေး၏၊ ကေန၊ အဘယ်သို့သောအကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်  
 ပံသုကုဗ္ဗိတာ၊ အမြိုက်မြေတို့ဖြင့်ဖုံးလွှမ်း၍ပြွမ်းသောကိုယ်ရှိသည်၊ အသိ၊  
 ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဟိ၊ သေ၊ ညီမတိ၊ သာ၊ တုဝံ၊ သင်  
 သည်၊ ဝိသံ၊ ဥက္ခောင်းနှင့်တကွ၊ နှာတာ၊ ရေချိုးသည်၊ သုဝိဝတ္ထာ၊ စင်  
 ကြယ်သန့်ရှင်းသော အဝတ်ကိုဝတ်သည်၊ အလကိသာ၊ ဟန်းဆာဆင်  
 သည်၊ အာသိ၊ ဖြစ်၏၊ အဟံခေါ၊ ငါသည်ကား၊ တံ၊ သင့်ကို၊ အမိမတ္တံ၊ အထူး  
 သဖြင့်လွန်၍၊ သမလကိတရာ၊ ကောင်းမြတ်သောတန်ခါအထူးသဖြင့်ဆင်  
 ယင်အပ်သည်၊ အာသိ၊ ဖြစ်၏၊ တဟာ၊ သင်နှင့်၊ တသ္မာမေ၊ ထိုငါ၏၊ ပေက္ခ  
 မာနာယ၊ ရှုကြည့်စဉ်၊ တံ၊ သင်သည်၊ သာမိကေန၊ ထင်သူကြွယ်နှင့်၊ သဒ္ဓိံ၊  
 တကွ၊ အာမန္တယိ၊ ပြောဆို၏၊ ဣတော၊ ဤသို့ပြောဆိုခြင်းကြောင့်၊ မေ ငါအား  
 ဣဿာ၊ ငြိမ့်ခြင်းသည်၊ ဝိပုလော၊ များသည်၊ ဟောတိ၊ ဖြစ်၏၊ ကောဇော၊ အ  
 မျက်သည်၊ မေ၊ ငါအား၊ သမ္ပဇာယထ၊ အလွန်အားဖြင့်ဖြစ်၏၊ တတော၊ ထို  
 သို့အမျက်၏အလွန်အားဖြင့်ဖြစ်ခြင်းကြောင့်၊ ပံသံ၊ မြေမှုန့်ကို၊ ဂဟေတွာန၊  
 ယူ၍၊ အာဘံ၊ ငါသည်၊ ပံသုနာ၊ မြေမှုန့်ဖြင့်၊ တံ၊ သင့်ကို၊ ဝိကိရိံ၊ ကြံဖြန့်ဘူး၏၊  
 တသကမ္ဘာသာကမ္ဘာယ၊ ထိုအကုသိုလ်ကံ၏၊ တေနဝိပါဂေန၊ ထိုအကျိုး  
 အားဖြင့်၊ အဟံ၊ ငါသည်၊ ပံသုကုဗ္ဗိတာ၊ အမြိုက်မြေတို့ဖြင့်ဖုံးလွှမ်း၍  
 ပြွမ်းသောကိုယ်ရှိသည်၊ အမြို၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဆို၏၊ မတ္တေ၊ မတ္တာ  
 ထယာ၊ သင်သည်၊ ယံဝစနံ၊ အကြင်စကားကို၊ ဝုတ္တံ၊ ဆိုအပ်ပြီ၊ တံဝစနံ၊ ထို  
 စကားသည်၊ သစ္စံ၊ မှန်၏၊ အဟာဓိ၊ ငါသည်လည်း၊ ဇာနာမိ၊ ထိပါ၏၊ ပံသုနာ၊  
 မြေမှုန့်ဖြင့်၊ ဝံ၊ ငါ့ကို၊ တံ၊ သင်သည်၊ ဩကိရိ၊ ကြံဖြန့်၏၊ တံ၊ သင့်ကို၊ အညဉ္ဇ  
 ခေါ၊ တပါးသောအကြောင်းကိုလည်း၊ ပုစ္ဆာမိ၊ မေး၏၊ ကေန၊ အဘယ်သို့  
 သောအကုသိုလ်ကံကြောင့်၊ ကစ္ဆုယာ၊ ယားယံသောအနာသည်၊ တုဝံ၊ သင်  
 ကို၊ ခန္ဓာသိ၊ နှိပ်စက်အပ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဟိ၊ သေ၊ ညီ  
 မတိ၊ သာ၊ ဘေသန္တကာရီ၊ ဆေးမြစ်ကိုဆောင်ယူလိုကုန်သော၊ ဥဘယော၊  
 နှစ်သောက်ကုန်သောငါတို့သည်၊ ဝနန္တံ၊ တေသျှိ၊ အဝေမိမှသေ၊ သွားကြ  
 ကုန်၏၊ တွဉ္ဇခေါ၊ သင်သည်သာလျှင်၊ ဝေဇ္ဇဟိ၊ ဆေးသမားတို့သည်၊ ဝုတ္တံ၊

မှာလိုက်အပ်သော၊ အတ္တနော၊မိမိအား၊ ဥပကာရာဝဟံ၊ကျေးဇူးကိုရှက်  
 ဆောင်တတ်သော၊ ဘောသန္တံ၊ဆေးမြစ်ကို၊ အာဟာရိ၊ဆောင်ခဲ့၏၊အဟာပ္ပ၊  
 ငါမူကား၊ကဝိကန္တု၊နော၊ကြမ်းသောအထွေရှိသောသစ်သီးတို့ကို၊အာဟ  
 ရိတွာ၊ဆောင်ခဲ့၍၊ ဟဿာတော၊ထိုသင်၏၊ အဇာနမာယ၊မသိစဉ်၊တော၊  
 သင်၏၊သေယျံ၊အိပ်ရာကို၊ ကဝိကန္တု၊ဗလပထွေဟိ၊ကြမ်းသောအထွေရှိ  
 ကုန်သောသစ်သီးသစ်ရွက်တို့ဖြင့်၊ အဟံ၊ငါသည်၊ သမောကိရိ၊ကြံဖြန့်ခဲ့  
 ဘူး၏၊ တဿကမ္မတဿကမ္မဿ၊ထိုအကုသိုလ်ကံ၏၊တေနုပိပါကေန၊ထို  
 အကျိုးအားဖြင့်၊ ကန္တု၊ယာ၊ယာ၊ယံသောအနာသည်၊ အဟံ၊ငါကို၊ခန္ဓာမိ၊  
 နှိပ်စက်အပ်၏၊ဣတိ၊ဤသို့၊အာဟာ၊ဆို၏၊ မတ္တေ၊မတ္တာ၊တယာ၊သင်  
 သည်းယံဝစနံ၊အကြင်စကားကို၊ ဝုတ္တံ၊ဆိုအပ်ပြီ၊တံဝစနံ၊ထိုစကားသည်၊  
 သပ္ပံ၊မှန်၏၊အဟာရိ၊ငါသည်လည်း၊ဇာနာမိ၊သိပါ၏၊တံ၊သင်သည်၊မေ၊ငါ၏၊  
 သေယျံ၊အိပ်ရာကို၊ ကန္တု၊ဟိ၊ကြမ်းသောအထွေရှိကုန်သောသစ်ရွက်သစ်  
 သီးတို့ဖြင့်၊သမောကိရိ၊ကြံဖြန့်ဘူး၏၊ တံ၊သင့်ကို၊အညဉ္ဇခေါ၊တပါးသော  
 အကြောင်းကိုလည်း၊ဝုန္တုမိ၊ငါမေး၏၊ကေန၊အဘယ်သို့သဘောရှိသောအ  
 ကုသိုလ်ကံကြောင့်၊တုဝံ၊သင်သည်၊ နဂ္ဂိယာ၊အဝတ်မရှိသည်၊အသိ၊ဖြစ်  
 သနည်း၊ဣတိ၊ဤသို့၊ဝုန္တု၊မေး၏၊ တိ၊သော၊ညီမတ်သော၊ယဒါ၊အကြင်  
 အခါ၌၊ သဘာယာနံ၊အဆွေခင်ပွန်းတို့၏၊ သမယော၊အစည်းအဝေးသည်၊  
 အာသိ၊ဖြစ်၏၊ ဥာဘိနံ၊အဆွေအမျိုးတို့၏၊ သမိတိ၊အစည်းအဝေးသည်  
 ထည်း၊အဟု၊ဖြစ်၏၊ တဒါ၊ထိုအခါ၌၊ သသောမိနိ၊ထင်သူကြွယ်နှင့်တကွ  
 သော၊တွပွားသင်ကိုလည်း၊ အာမန္တိ၊တာ၊မင်္ဂလာအမှု၏အငွမ်းဖြင့်ပင့်ပိတ်  
 အပ်သည်၊အာသိ၊ဖြစ်၏၊ အဟံ၊ငါကို၊ အာမန္တိ၊တာ၊ပင့်ပိတ်အပ်သည်၊  
 နောစခေါအာသိ၊မဖြစ်၊တဿာတော၊ထိုသင်၏၊ အဇာနမာနာယ၊မသိစဉ်၊  
 တော၊သင်၏၊ဒုသံ၊အဝတ်ကို၊အဟံ၊ငါသည်၊စောရိကာယ၊ရိုးလိုသောစေ  
 တနာဖြင့်၊အပါနုဒိ၊ယုဘူး၏၊တဿကမ္မတဿကမ္မဿ၊ထိုအကုသိုလ်ကံ  
 ၏၊တေနုပိပါကေန၊ထိုမကောင်းမှုအကျိုးအားဖြင့်၊အဟံ၊ငါသည်၊နဂ္ဂိယာ၊  
 အဝတ်မရှိသည်၊အမိ၊ဖြစ်၏၊ဣတိ၊ဤသို့၊အာဟာ၊ဆို၏၊ မတ္တေ၊မတ္တာ၊တ  
 ယာ၊သင်သည်၊ယံဝစနံ၊အကြင်စကားကို၊ဝုတ္တံ၊ဆိုအပ်ပြီ၊တံဝစနံ၊ထိုစကား  
 သည်၊သပ္ပံ၊မှန်၏၊အဟာရိ၊ငါသည်လည်း၊ဇာနာမိ၊သိပါ၏၊ တံ၊သင်သည်၊  
 မေ၊ငါ၏၊ဒုသံ၊အဝတ်ကို၊စောရိကာယ၊ရိုးလိုသောစေတနာဖြင့်၊အပါနုဒိ၊  
 ယု၏၊တံ၊သင်ကို၊ အညဉ္ဇခေါ၊တပါးသောအကြောင်းကိုလည်း၊ ဝုန္တုမိ၊  
 မေး၏၊ ကေန၊အဘယ်သို့သဘောရှိသောအကုသိုလ်ကံကြောင့်၊တုဝံ၊သင်

သည်၊ ဂုဏ်ဂုဏ်နိ၊ ကျင်ကြီးအနံ့ကဲ့သို့သောအနံ့ရှိသည်၊ အထိ၊ ဖြစ်သနည်း၊  
 ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏၊ ၊ တိသေ၊ ညီမတိဿ၊ အဟံ၊ ငါသည်၊ ထဝ၊  
 သင်၏၊ ပစ္စုပ္ပံ၊ အသစ်ဖြစ်သော၊ ဂန္ဓဉ္စ၊ နံ့သာကိုလည်းကောင်း၊ မာလဉ္စ၊ ပန်း  
 ကိုလည်းကောင်း၊ ဝိလေမနဉ္စ၊ နံ့သာပျောင်းကိုလည်းကောင်း၊ ဂုဏ်ကုပေ၊  
 ကျင်ကြီးတွင်း၌၊ အဓာဓေသိ၊ ဝိဝိ၊ ပစ်ချဘူး၏၊ မယာ၊ ငါသည်၊ တံပါပံ၊ ထို  
 မကောင်းမှုကံကို၊ ပကတံ၊ ပြုအပ်၏၊ တဿကမ္မတဿကမ္မဿ၊ ၊ ထိုအကု  
 သိုလ်ကံ၏၊ တေနပိပါကေန၊ ထိုအကျိုးအားဖြင့်၊ အဟံ၊ ငါသည်၊ ဂုဏ်ဂုဏ်နိ၊  
 ကျင်ကြီးအနံ့ကဲ့သို့သောအနံ့ရှိသည်၊ အမ္ဘိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊  
 မတ္တ၊ မတ္တာ၊ တယာ၊ သင်သည်၊ ယံဝစနံ၊ အကြင်စကားကို၊ ဂုတ္တံ၊ ဆိုအပ်  
 ပြီးတံပနံ၊ ထိုစကားသည်၊ သစ္စံ၊ ဖြစ်၏၊ အဟတ္ထိ၊ ငါသည်လည်း၊ ဇာနာမိ၊ သိပါ  
 ၏၊ တယာ၊ သင်သည်၊ တံပါပံ၊ ထိုငါ၏နံ့သာပန်းစသည်ကိုကျင်ကြီးတွင်း  
 ၌ပစ်ချခြင်းဟုဆိုအပ်သောမကောင်းမှုကံကို၊ ပကတံ၊ ပြုအပ်၏၊ တံ၊ သင်ကို  
 အညဉ္စ၊ တပါးသော အကြောင်းကိုလည်း၊ ပုတ္တံ၊ မေး၏၊ ကေန၊ အ  
 ဘယ်သို့သဘောရှိသောအကုသိုလ်ကံကြောင့်၊ တုဝံ၊ သင်သည်၊ နုဂ္ဂတာ၊  
 နုဂ္ဂတိသို့လားသည်၊ အထိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏၊ ၊ တိသေ  
 ညီမတိဿ၊ ဂေဟေ၊ အိမ်၌၊ ယံစနံ၊ အကြင်ဥစ္စာသည်၊ အတ္ထိ၊ ရှိ၏၊ တံစနံ၊  
 ထိုဥစ္စာသည်၊ ဥဘိန္နံ၊ သင်နှင့်ငါနှစ်ယောက်တို့အား၊ သမကံ၊ အမျှသည်၊ အာ  
 ထိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ဓေယျဓဓေယျ၊ လှူဘွယ်ဝတ္ထုတို့သည်၊ သန္တေ၊ သာ  
 ရှိကုန်လျက်၊ အတ္တဇနာ၊ မိမိ၏၊ ဒိပံ၊ တမလွန်သောကန္တံ၊ ငြိမ့်ရာကျွန်းကြီးသ  
 ဖွယ်ဖြစ်သောကုသိုလ်ကံကို၊ နအကာထိ၊ မပြုမိ၊ တဿကမ္မတဿကမ္မ  
 ဿ၊ ထိုကုသိုလ်ကံကိုမပြုခြင်းဝန်တို့ခြင်းတည်းဟူသောအကုသိုလ်ကံ၏၊  
 တေနပိပါကေန၊ ထိုအကျိုးဖြင့်၊ အဟံ၊ ငါသည်၊ နုဂ္ဂတာ၊ နုဂ္ဂတိသို့လားသည်  
 အမ္ဘိ၊ ဖြစ်၏၊ ၊ တိသေ၊ ညီမတိဿ၊ တဒေဝ၊ ထိုငါ၏အဖြစ်မှတည်သော  
 အခါ၌သာလျှင်၊ တံ၊ သင်သည်၊ မံ၊ ငါ့ကို၊ အဝစ၊ ဆိုပေ၏၊ ကိံ၊ အဝစ၊ အဘယ်  
 သို့ဆို သနည်း၊ မတ္တေ၊ အရှင်မမတ္တာ၊ တံ၊ သင်သည်၊ ပါပကမ္မာနိ၊ အကုသိုလ်  
 ကံတို့ကို၊ သေဝထိ၊ ဖြစ်၏၊ ပါပေဟိ၊ အပါပသို့ရောက်စေတတ်လှန်သော၊  
 ကမ္မေဟိ၊ အကုသိုလ်ကံတို့ဖြင့်၊ သုဂတိံ၊ သုဂတိကို၊ သုယတာ၊ ရခြင်းငှါ  
 လွယ်သည်၊ နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ အဝစ၊  
 ဆိုပေ၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ၊ မတ္တေ၊ မတ္တာ၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ တံ၊  
 သင်သည်၊ မံ၊ ငါ့ကို၊ ဝါမတော၊ ဆန့်ကျင်သောအားဖြင့်၊ ပစ္စေသိ၊ ယူမှတ်၏၊  
 အထောဝိ၊ ထိုမှတပါးလည်း၊ မံ၊ ငါ့ကို၊ ဥသုယုထိ၊ ပြုရ၏၊ ပါပါနံ၊ ယုတ်မာ



ကုန်သော၊ ကမ္ဘာနံ၊ အကုသိုလ်ကံတို့၏၊ ဝိပါကော၊ အကျိုးသည်၊ ယာဓိသော  
အကြင်သို့သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ တံဝိပါကံ၊ ထိုသို့သဘောရှိ  
သောအကျိုးကို၊ တံ၊ သင်သည်။ ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်၊ ပဿ၊  
ရှုလော့။ မတ္တေ၊ မတ္တာ၊ တေ၊ သင်၏။ စာရေ၊ အိပ်၌၊ ဓါသယော၊ ကျွန်မ  
တို့သည်သည်းကောင်း၊ တာနေဝဘရဏာနိ၊ ထိုအဝတ်တန်ဆောတို့သည်  
လည်းကောင်း၊ အာသံ၊ ရှိသည်ဖြစ်ကုန်၏။ ဣမတေဣမာနိတာနိ၊ ဤအလုံးစုံ  
ကုန်သောအခြေအရံအပတ်တန်ဆောတို့ကို၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ တယာ၊ သင်  
သည်။ ပရိဂ္ဂဟိတာနံ၊ သိမ်းစည်းအပ်ကုန်၏။ ဣဒါနိ၊ ယခုမူကား။ အညော၊  
တပါးကုန်သောသူတို့သည်၊ ပရိစာရေန္တိ၊ သုံးဆောင်စွယ်ကုန်၏။ ဘောဂါ  
စည်းစိမ်ဥစ္စာတို့သည်၊ တေ၊ သင်အား၊ သဿတာ၊ မြဲကုန်သည်။ နဟောန္တိ၊  
မဖြစ်ကုန်၊ တသ္မာ၊ ထိုကြောင့်၊ တဒတ္ထံ၊ ထိုစည်းစိမ်ဥစ္စာဟူသောအကျိုး၌၊  
ဣဿာမတ္တရိယံ၊ ပြုစုစားခြင်း၊ မြောင်းခြင်းဝန်တို့ခြင်းကို၊ နကတ္တုဗ္ဗံ၊ မပြုအပ်။  
မတ္တေ၊ မတ္တာ၊ ဣဒါနိ၊ ယခုအခါ၌၊ ဘုတဿ၊ ဖြစ်သောငါ့သား၏၊ ပီတာ၊ အဘ  
ဖြစ်သောသူကြွယ်သည်။ အာပဏာ၊ အိမ်ရေးမှ၊ ဂေဟံ၊ အိမ်သို့၊ ဖေတိတိ၊  
ထာလတ္တံ၊ ဂေဟံ၊ အိမ်သို့၊ အာဂတော၊ ထာသောသူကြွယ်သည်။ တေ၊ သင်  
အား။ ကိန္ဓိ၊ တစုံတခုသောပေးကမ်းတွယ်ကို၊ အပ္ပေဝဇေ၊ ပေးငြားအုံသည်  
မသိ၊ ယာဝ၊ အကြင်မျှလောက်။ သော၊ ထိုငါသားအဘဖြစ်သော သူကြွယ်  
သည်။ နအာဂတ္တိတိ၊ မလာရောက်သေး။ တာဝ၊ ထိုမျှလောက်၊ တံ၊ သင်သည်။  
ဣတော၊ ဤအိမ်ရာ၏နောက်ပေးမှ၊ မာသုအဂါ၊ အရပ်တပါးသို့မသွားပါလင့်  
ဣတိ၊ ဤသို့၊ ယာပိ၊ တောင်းပန်၏။ ။ တိသော၊ ညီမတ်ဿ၊ အဟံ၊ ငါသည်။  
နဂါ၊ အဝတ် မရှိသည်။ အမိ၊ ဖြစ်၏။ ဒုဗ္ဗတ္ထုဗ္ဗပါ၊ အဆင်းမထွသော ကိုယ်ရှိ  
သည်လည်း။ အမိ၊ ဖြစ်၏။ ကိဿ၊ ကြိုလို့သည်လည်း။ အမိ၊ ဖြစ်၏။ မေနိသ  
န္တတာ၊ အကြောပြိုင်ပြိုင်ထသောက်ယ့်ရှိသည်လည်း။ အမိ၊ ဖြစ်၏။ တိသော၊  
ညီမတ်ဿ၊ ဧတံ၊ ဤအဝတ်မဝတ်ခြင်းအခင်းမထွသောကိုယ်ရှိခြင်းအစ  
ရှိသောအဖြစ်သည်။ ဣတ္ထိနံ၊ မိန်းမတကာတို့၏။ ကောပိနံ၊ ရှက်ကြောက်သ  
ဖြင့်ဖုံးလွှမ်းလျှိ၍ အပ်သောအဖြစ်တည်း။ တသ္မာ၊ ထိုကြောင့်၊ ဘုတပီ  
တာ၊ သင်သား၏အဘဖြစ်သော သူကြွယ်သည်။ ဝံ၊ ငါ့ကို၊ မာအဒ္ဓဿ၊ မမြင်  
ပါစေလင့်၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ။ မတ္တေ၊ မတ္တာ၊ ဟန္ဒု၊ ငါတိုက်တွန်း  
၏၊ အဟံ၊ ငါသည်။ တေ၊ သင်အား။ ကိံ၊ အဘယ်သို့သော ပေးကမ်းတွယ်ကိုး  
ဒမ္ပိ၊ ပေးရအံ့နည်း။ အထဝါ၊ ထိုမှတပါးလည်း။ တေ၊ သင်အား။ ကိံ၊ အဘယ်  
သို့သောကျေးဇူးဥပကာရကို၊ အဟံ၊ ငါသည်။ ကာရောမိ၊ ပြုရအံ့နည်း။ မတ္တေ၊



မတ္တာ၊ ယေန၊ အကြင်ပေးကမ်းခြင်း ကျေးဇူး ဥပကာရကို ပြုခြင်းဖြင့်၊  
 တုံ့သင်သည်။ သုခိတာချမ်းသာ ခြင်းသို့ရောက်သည်။ အသး၊ ဖြစ်ရာ၏။  
 သဗ္ဗကာမသမိဒ္ဓိနိ၊ ခပ်သိမ်းသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်လည်း။  
 အသး၊ ဖြစ်ရာ၊ ထံ၊ ထိုပေးကမ်းခြင်း ကျေးဇူးဥပကာရကို ပြုခြင်း၏အ  
 ကြောင်းကို၊ မမေဝါအား၊ အကွာဟိ၊ ကြားထေထေဘူ၊ ဣတိ၊ ဤသို့၊ အာဟ၊  
 ဆို၏။ ၊ တိဝေ၊ ညီမတိသသာ၊ သံစာထော၊ သံစာမှ၊ စတ္တာရော၊ ထေး  
 ယောက်ကုန်သော၊ သိက္ခူ၊ ရဟန်းတို့ကို စည်းကောင်း၊ ပန၊ ထိုမှတပါး၊  
 စတ္တာရော၊ ထေးယောက်ကုန်သော၊ ပုဂ္ဂထေ၊ ပုဂ္ဂိုလ်တို့ကို စည်းကောင်း၊  
 ဣတိ၊ ဤသို့၊ အဋ္ဌတိက္ခူ၊ ရှစ်ယောက် ကုန်သော ရဟန်းတို့ကို၊ ဘောဇ  
 ယိတွာ၊ သွမ်းကျွေး၍၊ မမေဝါအား၊ ဒက္ခိတံ၊ အလ္လုကို၊ အာဒိသ၊ အမျှပေး  
 ဝေထော၊ ယဒါ၊ အကြင်အခါ၌၊ တုံ့သင်သည်။ ဒက္ခိတံ၊ အလ္လုကို၊ မမေဝါ  
 အား၊ အာဒိသိ သထိ၊ အမျှပေးဝေထတ္တံ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်။  
 သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်။ တိသံ၊ ဖြစ်ထတ္တံ၊ သဗ္ဗကာမသမိဒ္ဓိနိ၊  
 ခပ်သိမ်းသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသည်လည်း။ ဟိသံ၊ ဖြစ်ထတ္တံ၊  
 ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ သာ၊ ထိုတိသသာသည်။ သာရူတိ၊ ကောင်းပြီဟူ၍၊  
 တသသာ၊ ထိုမတ္တာအမည်ရှိသော ပြိတ္တာမ၏။ ဝစနံ၊ စကားကို ပဋိသုတွာ၊  
 ဝနံ၍၊ အဋ္ဌတိက္ခဝေါ၊ ရှစ်ယောက်ကုန်သော ရဟန်းတို့ကို၊ ဘောဇယိတွာ၊  
 သွမ်းကျွေး၍၊ ဝတ္ထေဟိ၊ အဝတ်သင်္ကန်းတို့ဖြင့်၊ အတ္ထာဇယိတွာန၊ လှူဒါန်း  
 ဖုံးလွှမ်း၍၊ သာ၊ ထိုပြိတ္တာမမတ္တာအား။ ဒက္ခိတံတံဒက္ခိတံ၊ ထိုအလ္လုကို၊  
 အာဒိသိ၊ အမျှပေးဝေ၏။ သမန္တရ၊ အနုဒိဋ္ဌေ၊ အလ္လုကို အမျှပေးဝေသည်၏အ  
 ခြားမဲ့၌၊ ဝိပါကော၊ အကျိုးသည်။ ဥပပဇ္ဇထ၊ ဖြစ်ထေ၏။ ဘောဇနံ၊ နတ်၏ဘော  
 ဇဉ်နှင့်တူသောဘောဇဉ် သည်လည်းကောင်း၊ အတ္ထာဇနံ၊ နတ်၏အဝတ်အရုံ  
 နှင့်တူသောအဝတ်အရုံ သည်လည်းကောင်း။ ပါနိယံ၊ နတ်၏အပျော်ရွှင်တူ  
 သောအပျော်ရွှင်သည် လည်းကောင်း။ ဣဒံဤဒိသံ၊ ဤသို့သထောရှိသော၊  
 ဒက္ခိယာယ၊ အလ္လု၏၊ ဖထံ၊ အကျိုးသည်။ ဥပပဇ္ဇထ၊ ဖြစ်ထေ၏။ ထတော၊  
 ထိုသို့သော ကောင်းကျိုးကို ရပြီးသောနောင်မှ၊ သုဒ္ဓါ၊ ရေချိုးသဖြင့်စင်  
 ကြယ်သော ကိုယ်ရှိသော၊ သုပိဝသနာ၊ သန့်ရှင်းသော အဝတ်ကိုဝတ်ပြီး  
 သော၊ ကာသိက္ခမ္မာရိနိ၊ ကာသိတိုင်း၌ဖြစ်သော အဝတ်တို့ထက်မြတ်  
 သောအဝတ် အရုံကိုဝတ်ပြီးသော၊ ဝိပိတ္တဝတ္ထာဘရဏာ၊ ဆန်းကြယ်  
 ထောအဝတ် ထန်သာတို့ဖြင့် တန်ဆာဆင်အပ်ပြီးသော၊ သာပေတိ၊ ထို  
 မတ္တာအမည်ရှိသော ပြိတ္တာမသည်။ သပတိ၊ လင်တူဖြစ်သော၊ တိသံ၊

တိဿာအမည်ရှိသောသူကြွယ်မသို့၊ ဥပသင်္ကမိ၊ကပ်လေ၏။ ဒေဝတော၊  
 နတ်ထီး၊ဩသမိတာရကာ၊ သောက်ရှူးကြွယ်သည်။ သဗ္ဗဒိဿ၊ခပ်သိမ်း  
 သောအရပ်မျက်နှာတို့ကို၊ဩဘာသန္တိ၊ထွန်းလင်းစေရောက်၊ တိဋ္ဌတိပိယ၊  
 တည်သကဲ့သို့၊ ယာထံ၊ အကြင်သင်သည်။ အဘိတ္တန္တန၊ အလွန်နှစ်လို  
 တွယ်ရှိသော၊ ဝဇ္ဇန္တန၊အရောင် အဆင်းဖြင့်၊ သဗ္ဗဒိဿ၊ ခပ်သိမ်းသော  
 အရပ်မျက်နှာတို့ကို၊ဩဘာသန္တိ၊ထွန်းလင်းစေရောက်၊ တိဋ္ဌတိ၊တည်၏။  
 ဒေဝတော၊နတ်ထီး၊ ကေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊သင်  
 အား၊တောဒိသော၊ဤသို့သဘောရှိသော၊ ဝဇ္ဇန္တော၊အရောင်အဆင်းသည်။  
 ဇာတော၊ဖြစ်သနည်း၊ ကေန၊အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ ဣဓ၊  
 ဤအရပ်၌၊ တယာ၊ သင်သည်။ လတ္တမာနံ၊ မှအပ်သော၊ သုစရိတဖလံ၊  
 သုစရိုက် ကုသိုလ်ကံ၏ အကျိုးသည်။ ဣန္ဒြတိ၊ပြည့်စုံသနည်း၊ ကေန၊  
 အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ မနသောပိယာ၊ စိတ်သည်ချစ်မြတ်  
 နိုး အပ်ကုန်သော၊ ယေကေပိ၊ အသုံးစုံကုန်သော၊ ဘောဂါဓ၊ စည်းစိမ်  
 ချမ်းသာအသုံး အဆောင်တို့သည်လည်း၊ တေ၊ သင်အား၊ ဥပ္ပဇ္ဇန္တိ၊ဖြစ်  
 ကုန်သနည်း၊ မဟာနူဘာဝေ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော၊ဒေဝ  
 တော၊နတ်ထီး၊ တံ၊သင်ကို၊အဟံ၊ငါသည်။ ဝုစ္ဆာမိ၊မေး၏၊ကိံ၊ဝုစ္ဆာမိ၊အ  
 ဘယ်သို့မေးသနည်း၊ မနုဿတူတာ၊လူ၏အဖြစ်သို့ ရောက်သည်ရှိသော်၊  
 ထံ၊သင်သည်၊ကိံ၊ဝုညံ၊အဘယ်သို့သောကုသိုလ်ကံကို၊အကောသိ၊ပြုခဲ့ဘူး  
 သနည်း၊ကေန၊အဘယ်သို့သောကုသိုလ်ကံကြောင့်၊ တေ၊သင်၏၊ဝဇ္ဇန္တောစ  
 အရောင်အဆင်းသည်လည်း၊ သဗ္ဗဒိဿ၊ခပ်သိမ်းသောအရပ်မျက်နှာတို့  
 ကို၊ပ ဘာသတိ၊ ထွန်းပစေနိုင်သနည်း၊ ဣတိ၊ဤသို့၊ဝုစ္ဆာမိ၊မေး၏။ တိ  
 သော၊ ညီမတိဿာ၊အဟံ၊ငါသည်။ မတ္တာ၊မတ္တာအမည်ရှိ၏၊ ထုဝံ၊သင်  
 သည်၊တိဿာ၊တိဿာအမည်ရှိ၏၊ ဝုရေ၊ရှေးဘဝ၌၊ အဟံ၊ငါသည်၊တေ၊  
 သင်နှင့်၊သပတိ၊လင်တူသောမိန်းမသည်။ အဟု၊ဖြစ်၏၊အဟံ၊ငါသည်၊ပါပ  
 ယမ္ပံ၊ ပြိတ္တာဖြစ်ခြင်း အကြောင်းမကောင်းမှုကံကို၊ ကရိတွာ၊ပြုမိသော  
 ကြောင့်၊ဣဒေ၊ဤလူ၊ပြည်မှ၊ပေတသေဝကံ၊ပြိတ္တာထံ၌၊ ဂထာ၊ပရိသန္ဓေ  
 အားဖြင့်ဖြစ်၏။ ဣဒါနိ၊ဟရုမူကား၊ထဝ၊သင်၏။ ဒိန္နုန၊ပေးလှူအပ်သော၊  
 ဒါနေန၊အလှူကြောင့်၊အကုတောဘာယာ၊တေးမှကင်းသည်ဖြစ်၍၊ အဟံ၊ငါ  
 သည်၊မောဒါမိ၊ မွေ့ထေ့ဝင်ပျော်ရ၏။ ဘဂိနိ၊ညီမတိဿာ၊သဗ္ဗေဟိ၊  
 ခပ်သိမ်းကုန်သော၊ ဥာတိတိ၊ အခေတ္တအမျိုးတို့နှင့်၊ သဟ၊တက္ခ၊ထံ၊သင်  
 သည်၊စိရံ၊ကြာမြင့်စွာသော ကာလပတ်စုံး၊ ဇိဝါဟိ၊အသက် ရှည်စေသ

တည်း။ အသောက်၊ စိုးရိမ်ခြင်းမရှိထသော၊ ဝိရဇံ၊ အညွှတ်အကြေးချွေးမြို့  
 ကင်းထသော၊ ဝသဝတ္တိနံ၊ မိမိ၏အလိုသို့လိုက်၍ဖြစ်စေတတ်ထသော၊ အာ  
 ဝါသံ၊ နတ်တို့၏နေရာဖြစ်ထသော၊ ဌာနံ၊ ဝသဝတ္တိနတ်ပြည်သို့၊ ဥပပဟိ၊ ရှေ့  
 စေသတည်း။ ၊ သောဘဝေ၊ တင့်တယ်သော အဆင်းရှိသော၊ ဘဂိနိ၊ ညီ  
 မတ်သော၊ တံ၊ သင် သည်၊ ဣဝ၊ ဤလူပြည်၌၊ ဓမ္မာဏုသိုလ်တရားကို၊ စရိတွာ၊  
 ကျင့်၍၊ သမူလံ၊ သောဘဒေါသတည်းဟူသော အကြောင်းနှင့်ထကူသော၊  
 မစ္ဆေရံ၊ မိမိဥစ္စာကိုမပေးမလှူယက် နှမြောရံမက်ထိုဝှက်ခြင်း ထကူတာ  
 ရှိသောမစ္ဆေရကို၊ ဝိနေယျ၊ ဖျောက်၍၊ ဒါနံ၊ အလှူကို၊ ဒတွာန၊ ပေးလှူ၍၊  
 အနိန္ဒိတာ၊ မကဲ့ရဲ့အပ်သည်ဖြစ်၍၊ သဒ္ဓံ၊ နတ်ပြည်၌ဖြစ်သော အသက်ရှည်  
 ခြင်းအစရှိသောဆယ်ပါးသောအကြောင်း တို့ဖြင့်ကောင်းမြတ်ခြင်းရှိသော  
 ကြောင့်သဂ္ဂဟုဆိုအပ်သော၊ ဌာနံ၊ နတ်ပြည်အရပ်သို့၊ ဥပပဟိ၊ ကပ်စေ  
 ထော့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏ ၊ တတိယံ၊ သုံးခုမြောက်သော၊ မတ္တာ  
 ပေတိဝတ္ထု၊ မတ္တာအမည်ရှိသောပြိတ္တာမ၏ အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီး  
 ခြင်းသို့ရောက်ပြီ။ ၊

(၁၆) ၊ တောတိ၊ ဣတ္ထိ၊ အိုမိန်းမ၊ တံ၊ သင်သည်၊ ကာဗ္ဗိ၊ မည်းသောအဆင်း  
 ရှိသည်၊ အထိ၊ ဖြစ်၏၊ ဗုဗ္ဗတ္ထရူပါ၊ မထူသောအဆင်းသဏ္ဍာန်ရှိသည်၊ အထိ၊  
 ဖြစ်၏၊ ဗရုသာ၊ ကြမ်းတမ်းသောကိုယ်ရှိသည်၊ အထိ၊ ဖြစ်၏၊ ဘိရူဒသ၊ နာ၊  
 ကြောက်မက်တွယ်သော အဆင်းသဏ္ဍာန်ရှိသည်၊ အထိ၊ ဖြစ်၏၊ ဝိင်္ဂိလာ၊  
 ကြောင်သောမျက်စိရှိသည်၊ အထိ၊ ဖြစ်၏၊ ကလာရာ၊ ကြွသောသွားရှိသည်၊  
 အထိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ထံ၊ သင့်ကို၊ မာနုယိ၊ လူမိန်းမဟူ၍၊ နမညာမိ၊  
 မမှတ်ထင်၊ ပေတညေဝ၊ ပြိတ္တာမဟူ၍သာလျှင်၊ မညာမိ မှတ်ထင်၏၊ ဣတိ၊  
 ဤသို့၊ ဝုတ္တိ၊ မေး၏ ၊ နန္ဒာသေန၊ အရှင်နန္ဒသေန၊ အဟံ၊ ငါသည်၊ နန္ဒာ၊ နန္ဒာ  
 အမည်ရှိသောမိန်းမ သည်၊ အာထိ၊ ဖြစ်၏၊ ဝုရေ၊ ရှေးဘဝ၌၊ တေ၊ သင်၏၊ တ  
 ရိယာ၊ မယားသည်၊ အဟု၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ပါပကာမံ၊ ပြိတ္တာမဖြစ်ခြင်း  
 ၏အကြောင်းမကောင်းမှုကို၊ ကရိတွာန၊ ပြုမိသောကြောင့်၊ ဣတော၊ ဤ  
 သင်တို့ ဖြစ်ရာလူပြည်မှ၊ ပေတထောကံ၊ ပြိတ္တာတံ၌၊ ဂတာ၊ ပရိသန္ဓေအား  
 ဖြင့်ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏ ၊ နန္ဒေ၊ နန္ဒာ၊ ကိံနု၊ အသို့နည်း၊ တ  
 ယာ၊ သင်သည်၊ ဝုရေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဗုက္ကဋံ၊ သူ၊ အသက်  
 ကိုသတ်ခြင်းအစရှိသောကာယဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဝါစာ  
 ယ၊ နှုတ်ဖြင့်၊ ဗုက္ကဋံ၊ မဟုတ်မမှန်ဆိုခြင်းအစရှိသောဝစီဒုစရိုက်ကို၊ ကတံ၊  
 ပြုခဲ့ဘူးသလော၊ မနုသာ၊ မိတ်ဖြင့်၊ ဗုက္ကဋံ၊ သူစည်းစိမ်ကိုမိမိသို့ ရှေးရှင်ကြံ



ခြင်းအစရှိသော မနောဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ နန္ဒေ၊ နန္ဒာ၊ ကိ  
 သာကမ္ပကိသာကမ္ပဿ၊ အဘယ်သို့သောမကောင်းမှု အကုသိုလ်ကံ၏  
 ဝိပါကောန၊ အကျိုးအားဖြင့်၊ ဣတော၊ ဤငါတို့ဖြစ်ရာလှပြည်မှာပေတလော  
 ကံ၊ ပြိတ္တာထံ၌၊ ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ရထေသနည်း၊ ဣတိ၊ ဤသို့၊ ပု  
 ဣ၊ မေး၏။ နန္ဒသေန၊ အရှင်နန္ဒသေန၊ အဟံ၊ ငါသည်၊ ပုရေ၊ ရှေးတဝ  
 ဌ၊ စက္ခုစ၊ အမျက်ထွက်တတ်သောဘောဂါရီသည်လည်း၊ အာသိ၊ ဖြစ်ပြီ၊  
 ပရုသာစ၊ ကြမ်းကြုတ်သောစကားကို ဆိုတတ်သည်လည်း၊ အာသိ၊ ဖြစ်  
 ပြီ၊ တယိ၊ သင်၌၊ အဂါရုဝါစ၊ ရိုသေခြင်းမရှိသည်လည်း၊ အာသိ၊ ဖြစ်ပြီ၊  
 သာယံ၊ ထိုငါသည်၊ ရုက္ခတ္တံ၊ မကောင်းသဖြင့်ဆိုအပ်သောစကားကို၊ ဝတ္ထာ  
 န၊ ဆိုသောကြောင့်၊ ဣတော၊ ဤသင်တို့ဖြစ်ရာ လှပြည်မှာပေတလောကံ၊  
 ပြိတ္တာထံ၌၊ ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ။  
 နန္ဒေ၊ နန္ဒာ၊ မမ၊ ငါ၏၊ ဥတ္တရိယံ၊ အပေါ်ရုံပုဆိုးကို၊ ဟန္တ၊ ယူထော၊ တေ၊ သင်  
 အား၊ အဟံ၊ ငါသည်၊ ဒေဒါမိ၊ ပေး၏၊ ဣမံဒုဿံ၊ ဤငါ၏အပေါ်ရုံပုဆိုးကို၊ နိဝါ  
 သယ၊ ဝတ်ထော့၊ နှ မံဒုဿံ၊ ဤငါ၏အပေါ်ရုံပုဆိုးကို၊ နိဝါသေ တွာ၊ ဝတ်ပြီး  
 ၍၊ ဧဟိ၊ လာထုည့်ထော၊ အဟံ၊ ငါသည်၊ တံ၊ သင့်ကို၊ စာရံ၊ အိပ်သို့၊ နေသ၊ ဝ  
 မိ၊ ဆောင်အံ့၊ တံ၊ သင်သည်၊ ဝတ္ထုဉ္စ၊ အဝတ်ကိုလည်းကောင်း၊ အနုပါနုဉ္စ  
 ထမင်းအဖျော်ကိုလည်းကောင်း၊ ဘုဉ္စ၊ သုံးဆောင်ထော၊ ပုတ္တေစ၊ သားထိုး  
 တို့ကိုလည်းကောင်း၊ သုဏိသ၊ ရောစ၊ ချွေးမသမက်တို့ကိုလည်းကောင်း၊  
 ဒက္ခ၊ ရှုထည့်လော၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ နန္ဒသေန၊ အရှင်နန္ဒသေန  
 တဝ၊ သင်၏၊ ဟတ္ထေန၊ ထက်ဖြင့်၊ မမ၊ ငါ၏၊ ဟတ္ထေ၊ လက်၌၊ တယာ၊ သင်  
 သည်၊ ဒိန္နံ၊ ပေးအပ်သောအလှူသည်၊ မဟံ၊ ငါ့အား၊ နဉ္စပကပ္ပတိ၊ မရောက်၊  
 ဝိလိသမ္ပန္နေ၊ သိထနှင့် ပြည့်စုံကုန်သော၊ ဝိတရာဂေ၊ ကင်းသောရာဂရှိကုန်  
 သော၊ ဗဟုထုတေ၊ များသောအကြားအမြင်ရှိကုန်သော၊ ဘိက္ခု၊ စ၊ ရဟန်း  
 တို့ကိုလည်း၊ အနုပါနေန၊ စွမ်းအဖျော်ဖြင့်၊ တပ္ပေဟိ၊ ရောင့်ရဲစေထော၊ မမ၊  
 ငါ့အား၊ ဒက္ခိတာဉ္စ၊ အလှူကိုလည်း၊ အာဒိယ၊ အမျှပေးဝေထော၊ တဒါ၊ တို့အ  
 မျှပေးဝေသောအခါ၌၊ အဟံ၊ ငါသည်၊ သမ္ပကာမသ၊ မိဗ္ဗိနိ၊ ခပ်ခပ်သော  
 စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်  
 သည်၊ ဧဟသံ၊ ဖြစ်ထွက်၊ သော၊ ထိုနန္ဒသေနအမည်ရှိသော ဥပါသကာ  
 သည်၊ သာဓုတိ၊ ကောင်ပြီဟူ၍၊ ထာသာ၊ ထိုပြိတ္တာမနန္ဒာ၏၊ ဝစနံ၊ စကား  
 ကို၊ ပဋိသုဏိတွာ၊ ဝန်ခံ၍၊ ဝိပုလံ၊ များစွာသော၊ ဒါနံ၊ အလှူကို၊ ဒက္ခိထေပထု  
 ခေတ္တံ၊ အလှူခံတည်းဟူသောထဟ်၌၊ ဝိကိရ၊ ကြံပြန်၏၊ အနုဉ္စ၊ စွမ်းကို

ထည်းကောင်း၊ ပါနဉ္စ၊ အပျော်ကိုထည်းကောင်း၊ ခါဒနိယဉ္စ၊ ခဲတွယ်ကို  
 ထည်းကောင်း၊ ဝတ္ထုသေနာသနာနိဝ၊ အဝတ်သင်္ကန်းကျောင်းအိမ်ရာတို့  
 ကိုထည်းကောင်း၊ ဆတ္တဉ္စ၊ ထီးကိုထည်းကောင်း၊ ဂန္ဓဉ္စ၊ နံ့သာကိုထည်း  
 မာထဉ္စ၊ မန်းကိုထည်းကောင်း၊ ဝိဝိဓာ၊ အထူးထူးအပြားပြား များကုန်  
 သော၊ ဥပါဟနာစ၊ ဘိနပ်တို့ကိုထည်းကောင်း၊ အဒါသိပေးလှူ၏၊ ဝိထ  
 သဗ္ဗန္ဓ၊ ဝိသန့်ပြည့်စုံကုန်သော၊ ဝိတရာ ဂေ၊ ကင်းသောရာဂရှိသည်ဖြစ်  
 ကုန်သော၊ ဗဟုသုဘော၊ များသောအကြားအမြင်ရှိကုန်သော၊ ဘိက္ခု၊ စာ  
 ရဟန်းတို့ကိုထည်း၊ အနုပါနေန၊ ဆွမ်းဟင်းအပျော်ဖြင့်၊ တဗ္ဗေတွာ၊ ရောင်ရဲ  
 စေ၍၊ တဿာ၊ ထိုပြိတ္တာမနန္ဒာအား၊ ဒက္ခိတံတံဒက္ခိတံ၊ ထိုအလှူကို၊ အာဒိ  
 ထိ၊ အမျှပေးဝေ၏၊ သမန္တရာအနုဒိဋ္ဌေ၊ အလှူ၏အတို့ကိုအမျှပေးဝေသည်၏  
 အခြားမဲ့၌၊ ဝိပါကော၊ အလှူ၏အကျိုးသည်၊ ဥပပဇ္ဇထ၊ ဖြစ်၏၊ ဘောဇနဉ္စ၊  
 နတ်၏ဘောဇဉ်နှင့်တူသောဘောဇဉ်သည်လည်းကောင်း၊ အတ္ထာဒနဉ္စ၊ နတ်  
 ၏အဝတ်နှင့်တူသောအဝတ်သည်လည်းကောင်း၊ ပါနဉ္စ၊ နတ်၏အပျော်နှင့်  
 တူသောအပျော်သည်လည်းကောင်း၊ ဣဒံ၊ ဤသို့သဘောရှိသော၊  
 ဒက္ခိတံ၊ ထ၊ အလှူ၏၊ ပလံ၊ အကျိုးသည်၊ ဥပပဇ္ဇထ၊ ဖြစ်ထေ၏၊ တတော၊ ထို  
 သို့အကျိုး ကိုရပြီးသောနောင်မှ၊ သာပေတိ၊ ထိုနန္ဒာအမည်ရှိသောပြိတ္တာမ  
 သည်၊ သုဒ္ဓါ၊ ရေချိုးသဖြင့်စင်ကြယ်သောကိုလ်ရှိသည်၊ သုဝိဝသနာ၊ သန့်  
 ရှင်းသောအဝတ်ကိုဝတ်ပြီးသည်၊ ကာထိကုတ္တမဓာရိနိ၊ ကာထိတိုင်း၌ဖြစ်  
 ကုန်သောအဝတ်တို့ထက် မြတ်သော အဝတ်ကိုဆောင်သည်၊ ဝိဝိတ္တာ  
 ဝတ္ထာဘဓုတာ၊ အထူးသဖြင့်ဆန်းကြယ်သောအဝတ်တန်ဆာတို့ဖြင့်ဝတ်  
 ဆင်အပ်ပြီးသည်၊ ဟုတ္တာ၊ ဖြစ်၍၊ သာမိကံ၊ ထင်မြင်သောနန္ဒာသေ့နဉ္စပါသ  
 ကာသို၊ ဥပသင်္ကမိ၊ ကပ်ထေ၏၊ ဒေဝထေ၊ နတ်ထီး၊ ဩသမိထာရကာ၊  
 သောက်ရှူးကြယ်သည်၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသော အရပ်မျက်နှာတို့ကို၊  
 ဩဘာသန္တိ၊ ထွန်းထင်းစေထွက်၊ ဘိဋ္ဌတိပိယ၊ တည်သကဲ့သို့၊ ယာတွံ၊  
 အကြင်သင်သည်၊ အဘိက္ကန္တန၊ အလွန်နှစ်သက်တွယ်ရှိသော၊ ဝဇ္ဇေန၊  
 အဆင်းဖြင့်၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသောအရပ်မျက်နှာတို့ကို၊ ဩဘာသန္တိ၊  
 ထွန်းထင်းစေထွက်၊ ဘိဋ္ဌတိ၊ တည်၏၊ ဒေဝထေ၊ နတ်ထီး၊ ဧကန၊ အဘယ်  
 သို့သောကုသိုလ်ကံကြောင့်၊ တဿာတေ၊ ထိုသင်အား၊ တောဒိသော၊  
 ဤသို့သဘောရှိသော၊ ဝဇ္ဇော၊ အဆင်းသည်၊ ဇာတော၊ ဖြစ်သနည်း၊ ဧကန၊  
 အဘယ်ကြောင့်၊ ထေ၊ သင်အား၊ ဣဓ၊ ဤအရပ်၌၊ တယာ၊ သင်သည်၊ ထဗ္ဗ  
 မာနံ၊ ရအပ်သော၊ သုစရိထပလံ၊ သုစရိတ်ကုသိုလ်ကံ၏အကျိုးသည်၊ ဣတ္ထ



တိ၊ ပြည့်စုံသနည်း။ ကောနု၊ အဘယ်ကြောင့်၊ မနုသောဝိယာ၊ ဝိတ်သည်ချစ်  
 မြတ်နိုးအပ်ကုန်သော၊ ယေကေဝိ၊ အလုံးစုံကုန်သော၊ ဘောဂါ၊ စည်းမိမိ  
 ချမ်းသာတို့သည်လည်း၊ တေ၊ သင်အား၊ ဥပ္ပန္နန္တိ၊ မြစ်ကုန်သနည်း။ မဟာ၊ န  
 ဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝတေ၊ နတ်ထီး၊ တံ၊ သင်ကို  
 အတံ၊ ငါသည်၊ ဝုန္တု၊ မိ၊ မေး၏၊ ကိ' ဝုန္တု၊ မိ၊ အဘယ်သို့မေးသနည်း။ မနု  
 သာဘုတာ၊ လူဖြစ်၍ဖြစ်သည်ရှိသော်၊ တံ၊ သင်သည်၊ ကိ' ဝုညံ၊ အဘယ်  
 သို့သောကုသိုလ်ကံကို၊ အကာထိနု၊ ပြုခဲ့ဘူးသနည်း။ ကောနု၊ အဘယ်သို့  
 သောကုသိုလ်ကံကြောင့်၊ တံ၊ သင်သည်၊ ဧဝံ၊ ဇာတိဘာနုဘာဝါ၊ ဤသို့ထွန်းပ  
 သောအရောင်အဝါတန်ခိုးအာနုဘော်ရှိသည်၊ အထိ၊ ဖြစ်သနည်း။ ကောနု၊  
 အဘယ်ကြောင့်၊ တေ၊ သင်၏၊ ဝဗ္ဗောစ၊ အရောင်အဆင်းသည်လည်း၊  
 သဗ္ဗဒိသာ၊ ခပ်သိမ်းလောအရပ်မျက်နှာတို့ကို၊ ပတာသတိ၊ ထွန်းပစေနိုင်  
 သနည်း။ ဣတိ၊ ဤသို့၊ ဝုန္တု၊ မိ၊ မေး၏၊ နန္ဒသေန၊ အရှင်နန္ဒသေန၊ အတံ၊  
 ငါသည်၊ နန္ဒာ၊ နန္ဒာအမည်ရှိသောမိန်းမသည်၊ အာထိ'၊ ဖြစ်၏၊ ဝုရေ၊ ရှေးဘဝ  
 စွဲ၊ တေ၊ သင်၏၊ ဘာရှိယာ၊ မယားသည်၊ အဟု၊ ဖြစ်ခဲ့ဘူး၏၊ အဟိ၊ အကျွန်ုပ်  
 သည်၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို၊ ကရိတွာနု၊  
 ပြုမိသောကြောင့်၊ ဣတော၊ ဤသင်တို့ဖြစ်ရာလူပြည်မှ၊ ပေဘလောကံ၊  
 ပြိတ္တာထံ၌၊ ဂတာ၊ ပမီသန္ဓေအားဖြင့်ဖြစ်၏၊ ဒါနိ၊ ယခုမူကား၊ တာ၊  
 သင်သည်၊ ဒိန္ဓေန၊ ပေးလှူအပ်သော၊ ဒါနေနု၊ အလှူဖြင့်၊ အကုဘောဘယာ၊  
 ဘေးမရှိသည်ဖြစ်၍၊ မောဒါမိ၊ မွေ့လျော်စံပျော်ရ၏၊ ဂဟပတိ၊ သူကြွယ်၊  
 သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော၊ ဥာတိတိ၊ အဆွေအမျိုးတို့နှင့်၊ သဟ၊ ယကွ  
 တံ၊ သင်သည်၊ ဝိရံ၊ ကြံမြင့်စွာသောကာလပတ်လုံး၊ ဇီဝ၊ အသက်ရှည်စေ  
 သတည်း။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော၊ ဝိရတံ၊ အညစ်အကြေးချွေးမြှ  
 ကင်းသော၊ ခေမံ၊ ဘေးမရှိရာငြိမ်းချမ်းသာယာစွာသော၊ ဝသဝတ္တိနံ၊ မိမိ  
 ၏အလိုသို့လိုက်၍ဖြစ်တတ်သော၊ အာဝါသံ၊ နတ်တို့၏နေရာသို့၊ ဥပေဟိ၊  
 ရောက်စေသတည်း။ ဂဟပတိ၊ သူကြွယ်၊ တံ၊ သင်သည်၊ ဣဝ၊ ဤလူပြည်၌  
 ဓမ္မံ၊ ကုသိုလ်တရားကို၊ စရိတွာနု၊ ကျင့်၍၊ သမူထံ၊ လောဘဒေါသတည်းဟူ  
 သောအကြောင်းနှင့်တကွသော၊ မဇ္ဈရံ၊ မေးမလှူယက်မိမိဥစ္စာကို၊ နုမ္မော  
 စုံမက်ထို့ဝှက်ခြင်း ထက္ခဏာရှိသော မဇ္ဈရကို၊ ဝိနေယ၊ ပျောက်၍၊ ဓါနံ၊  
 အလှူကို၊ ဒတွာနု၊ ပေးလှူ၍၊ အနိန္ဒိထော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍၊ သဂ္ဂဋ္ဌာနံ၊  
 နတ်ပြည်အရပ်သို့၊ ဥပေဟိ၊ ကပ်လေထော့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ။

စတုတ္ထံ၊ ထေးချမြောက်သော၊ နန္ဒာပေတိဝတ္ထု၊ နန္ဒာအမည်ရှိသောပြိတ္တာမ  
၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၁၇) မာဏဝ၊ လူထင်၊ တုံ၊ သင်သည်။ မဋ္ဌကုဏ္ဍထိ၊ ချူးပန်းချူး၊ နွယ်စသည်  
နှင့်မရောပြေပြစ်ချောမောသောနားရောင်းရှိ၏၊ မာဏာခါ၊ ပန်းကံပန်ခြင်း  
ထည်းရှိ၏၊ ဟရိစန္ဒရုဿာဒေါ၊ စန္ဒကူးနိဖြင့်ထိမ်းကွဲအပ်သောကိယ်ထည်း  
ရှိ၏၊ မာဏဝ၊ လူထင်၊ တုံ၊ သင်သည်၊ ကိံ ဒုက္ခိတော၊ အဘယ်သို့သောဆင်း  
ရဲခြင်းသို့ရောက်သည်ဖြစ်၍၊ ဝနမဇ္ဈေ၊ တော၏အထယ်၌၊ ဗာဟာ၊ ထက်  
မောင်းတို့ကို၊ ဗဂ္ဂသျှ၊ ချီမြောက်၍၊ ကန္ဓထိ၊ ဝိုကြွေးသနည်း၊ ပြောဟူထာ၊  
ပုဏ္ဏား၊ သောဝတ္ထုမယော၊ ရွှေဖြင့်ပြီးသော၊ ပတာဿရော၊ ပြုံးပြုံးပြက်ထွက်  
သောအရောင်ရှိသော၊ ရထပဉ္စရော၊ တွည်းခွက်သည်၊ မမ၊ ငါ့အား၊ ဥပ္ပန္နော၊  
ဖြစ်၏၊ ထဿ၊ ထိုတွင်းခွက်၏၊ စက္ကယုဂံ၊ တွင်းဘီးစက်အစုံကို၊ အဟံ၊ ငါ  
သည်၊ နုပိန္နဲပမိ၊ မရ၊ တောနုဒုက္ခေန၊ ထိုတွင်းဘီးစက်အစုံကိုမရခြင်းကြောင့်  
ဖြစ်သောဆင်းရဲဖြင့်၊ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်သည်ဖြစ်၍၊ အဟံ၊  
ငါသည်၊ ဇိဝိတံ၊ အသက်ကို၊ ဧဟာမိ၊ စွန့်ရထတ္ထံ၊ ဘဒ္ဒမာဏဝ၊ ကောင်း  
မြောက်သောအဆင်းရှိသောလူထင်၊ တုံ၊ သင်သည်၊ သောဝတ္ထုမယံ၊ ရွှေဖြင့်  
ပြီးသောတွင်းဘီးအစုံကို၊ ဣန္ဒြိယံ၊ အလိုရှိသလော၊ မဏိမယံ၊ ပတ္တမြား  
ဖြင့်ပြီးသောတွင်းဘီးအစုံကို၊ ဣန္ဒြိယံ၊ အလိုရှိသလော၊ ထောဟမယံ၊ ပတ္တ  
မြားနိဖြင့်ပြီးသောတွင်းဘီးအစုံကို၊ ဣန္ဒြိယံ၊ အလိုရှိသလော၊ အထ၊ ထိုမှတ  
ပါး၊ ရူပိယမယံ၊ ငွေစင်ဖြင့်ပြီးသော တွင်းဘီးအစုံကို၊ ဣန္ဒြိယံ၊ အလိုရှိသ  
လော၊ ဘဒ္ဒမာဏဝ၊ ကောင်းမြတ်သောအဆင်းရှိသောလူထင်၊ ဝုန္တိထာ၊ မေး  
အပ်သော၊ တုံ၊ သင်သည်၊ မမ၊ ငါ့အား၊ အာစိက္ခထ၊ ကြားထတ်လော၊ ထော၊  
သင်အား၊ ရထစက္ကယုဂံ၊ တွင်း၏တွင်းဘီးအစုံကို၊ အဟံ၊ ငါသည်၊ ပပိပါဒ  
ယာမိ၊ ပြည့်စုံ အောင်မြင်စွာပေးအံ့၊ သောမာဏဝေါ၊ ထိုလူထင်သည်၊ ထ  
ဿ၊ ထိုပုဏ္ဏားအား၊ ပါဝဒိ၊ ဆို၏၊ ကိံ ပါဝဒိ၊ အဘယ်သို့ဆိုသနည်း၊ ပြောဟူ  
ထာ၊ ပုဏ္ဏား၊ ဧတ္ထ၊ ဤလောက၌၊ ဝေဟာယာဝံ၊ ဟင်းထင်း အပြင်သို့၊ ဂမာ၊  
သွားကုန်သော၊ ဥဘယာ၊ နှစ်ပါးစုံကုန်သော၊ ဘာထရော၊ ညီနောင်သဘွယ်  
ဖြစ်ကုန်သော၊ စန္ဒသုရိယာ၊ ထနေတို့သည်၊ ဒိဿ၊ ရေ၊ ထင်ကုန်၏၊ တောနုစက္က  
ယုဂေန၊ ထိုလနေတည်းဟူသောတွင်းဘီးအစုံဖြင့်၊ မမ၊ ငါ၏၊ သောဝတ္ထုမ  
ယော၊ ရွှေဖြင့်ပြီးသော၊ ရထော၊ တွင်းသည်၊ သောဘတိ၊ ဘင့်ထယ်၏၊ ဣတိ၊  
ဤသို့၊ ပါဝဒိ၊ ဆို၏၊ မာဏဝ၊ လူထင်၊ တုံ၊ သင်သည်၊ ဗာလောဂေါ၊ မိက်သည်  
သာယျင်အထိ၊ ဖြစ်၏၊ ယောတုံ၊ အကြင်သင်သည်၊ အပတ္တိယံ၊ မတောင့်တ



အပ်သည်ကို၊ ပတ္တယထိ၊ တောင့်တ၏၊ မာဏဝ၊ လူထင်၊ ဟိယသွာ၊ အကြင်  
 ကြောင့်၊ တုံ၊ သင်သည်၊ စန္ဒိမသုရိယေ၊ ထနေတို့ကို၊ နလတ္ထထိ၊ မရလတ္တံ့၊ တ  
 သွာ၊ ထိုကြောင့်၊ တုဝံ၊ သင်သည်၊ မရိသာတိ၊ သေလတ္တံ့၊ ဣတိ၊ ဤသို့၊ ဧညာ  
 သိ၊ ငါအောက်မှ၏၊ ဗြာဟ္မဏ၊ ပုတ္တား၊ ဝိထိယာ၊ ကောင်းကင်ခရီး၌၊ ဂမ  
 နာဂမနန္တိ၊ သွားခြင်းသာခြင်းသည်သည်၊ ဒိဿတိ၊ ထင်၏၊ ဥဘယတ္ထ၊ ထနေ  
 နှစ်ပါး၌၊ ဝတ္ထုဓာတု၊ အဆင်းသဏ္ဍာန်သည်၊ ဒိဿတိ၊ ထင်၏၊ ပေတော၊  
 ပိညာဉ်ကင်းသည်ဖြစ်၍၊ ကာထကံတောပန၊ သေသောသူသည်ကား၊ နဒိဿ  
 တိ၊ မထင်မမြင်၊ ဣဓဋ္ဌာနေ၊ ဤအရပ်၌၊ ကန္ဓတံကန္ဓန္တနံ၊ ငိုမြည်တမ်းကုန်  
 သော၊ နိန္ဒံ၊ သင်နှင့်ငါနှစ်ယောက်တို့တွင်၊ ကော၊ အတတ်သူသည်၊ ဗာလတ  
 ရော၊ အဓိကံလွန်သနည်း၊ မာဏဝ၊ လူထင်၊ တုံ၊ သင်သည်၊ သစ္စံခေါ၊ မှန်  
 သောစကားကိုသာလျှင်၊ ဝဒေထိ၊ ခိုပေ၏၊ မာဏဝ၊ လူထင်၊ အဟံ၊ ငါသည်  
 စန္ဒိ၊ ထကို၊ အဘိပတ္တယန္တော၊ တောင့်တလျက်၊ ခုခံရဒန္တော၊ ငိုမြည်တမ်းသော  
 ဒါရကောပိယ၊ သူငယ်ကဲ့သို့၊ ပေတံ၊ ပိညာဉ်ကင်းသည်ဖြစ်၍၊ ကာထကံ  
 တံ၊ သေသောသူကို၊ အဘိပတ္တယိ၊ တောင့်တ၏၊ မာဏဝ၊ လူထင်၊ ဣဓ၊ ဤအ  
 ရပ်၌၊ ကန္ဓတံကန္ဓန္တနံ၊ ငိုမြည်တမ်းကုန်သောသင်နှင့်ငါနှစ်ယောက်တို့တွင်  
 အာဟမေဝ၊ ငါသည်သာလျှင်၊ ဗာလတရော၊ အဓိကံလွန်ချေ၏၊ မာဏဝ  
 လူထင်၊ တုံ၊ သင်သည်၊ စာတထိတ္တံစာတထိတ္တံဝေ၊ ထောပတ်ဖြင့်သွန်း  
 လောင်းအပ်သည်သာလျှင်ဖြစ်သော၊ အာဒိတ္တံ၊ ရဲရဲထောက်သော၊ ဝါဝကံ၊  
 မီးကို၊ ဝါရိနာ၊ ရေဖြင့်၊ ဩထိပ္ပိပိယ၊ သွန်းလောင်းဘိသကဲ့သို့၊ အာဒိတ္တံ၊ မိုး  
 ရိမ်းခြင်းတည်းဟူသောမီးသည်ထောင်အပ်သည်ဖြစ်၍၊ သန္တံသမာနံ၊ ဖြစ်  
 သော၊ မံ၊ ငါကို၊ သဗ္ဗံ၊ အလုံးစုံသော၊ ဓရံပိတ္တဒရထံ၊ မိတ်၏ပူပန်းခြင်းကို၊ နိ  
 ဗ္ဗာပယေဝတ၊ ငြိမ်းစေပြီးတကား၊ မာဏဝ၊ လူထင်၊ ယောထုံ၊ အကြင်သင်  
 သည်၊ သောကပရေတဿ၊ မိုးရိပ်ခြင်းသည်နှိပ်စက်အပ်သော၊ မေ၊ ငါ၏၊  
 ဝုတ္တသောကံ၊ သားကြောင့်ဖြစ်သောမိုးရိပ်ခြင်းကို၊ အနုပါဒိ၊ ပယ်ဖျောက်၏  
 ထေနုတယာ၊ ထိုသင်သည်၊ မေ၊ ငါ၏၊ ဟဒယနုသယိတံ၊ မိတ်၌ရှိသော၊ သော  
 ကံ၊ မိုးရိပ်ခြင်းတည်းဟူသော၊ သလ္လံ၊ ငြောင့်တံသင်းကို၊ အဗျုဋ္ဌံဝထ၊ နှုတ်  
 အပ်ပြီတကား၊ မာဏဝ၊ လူထင်၊ တဝ၊ သင်၏၊ ဝစနံ၊ စကားကို၊ သုတ္တံ၊  
 ကြား၍၊ အဟံ၊ ငါသည်၊ အဗျုဋ္ဌသလ္လော၊ နှုတ်အပ်ပြီးသောမိုးရိပ်ခြင်းတည်း  
 ဟူသောငြောင့်ရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ သိတိဘူတော၊ ဖြစ်သောငြိမ်းအေးခြင်း  
 ရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ နိဗ္ဗုတော၊ ငြိမ်းအေးခြင်းသို့ရောက်သော၊ သောအဟံ၊  
 ထိုငါသည်၊ ဣဒါနိ၊ ယခုအခါ၌၊ နုသောစာမိ၊ မမိုးရိပ်၊ နုရေ၊ ဒါပိ၊ မငို၊



မာဏဝ၊ လူဆင်၊ တုံ၊ သင်သည်၊ ဒေဝတာ၊ ဝေဿဝဏ်အစရှိသောထင်ရှား  
 သောစတုမ ဘာရာဇ်နတ်သည်လည်း၊ အသိနု၊ ဖြစ်သထော၊ ဝန္တဗ္ဗော၊ ဝန္တဗ္ဗ  
 နတ်သည်လည်း၊ အသိနု၊ ဖြစ်သထော၊ အရ၊ ထိုထိုမဟုတ်မူ၊ ပုရိန္ဒဒေါ၊ ရှေး၌  
 အလ္လှကိုပေးတတ်သော၊ သက္ကော၊ သိကြားမင်းသည်လည်း၊ အသိနု၊ ဖြစ်သ  
 ထော၊ မာဏဝ၊ လူဆင်၊ တုံ၊ သင်သည်၊ ကောဝါ၊ အဘယ်မည်သေသုနည်း၊  
 ကဿ၊ အဘယ်အမည်ရှိသောသူ၏ ပုတ္တောဝါ၊ သားနည်း၊ ကဝံ၊ အဘယ်  
 သို့သောအကြောင်းဖြင့်၊ တံ၊ သင့်ကို၊ မယံ၊ ငါတို့သည်၊ ဇာနေရ၊ သိရကုန်အံ့  
 နည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တုံ၊ သင်သည်၊ အာဇ္ဈာဟနေ၊ သုသာန်၌၊ သယံ၊ ကိုယ်  
 တိုင်၊ ဒဟိတွာ၊ မီးဖြင့် ဘိုက်ပြီး၍၊ ယဉ္ဇပုတ္တံ၊ အကြင်သင်၏သားမဋ္ဌကုဏ္ဍလီ  
 ကိုလည်း၊ ဥန္နိဿ၊ ရည်၍၊ ကန္ဓသိ၊ ငိုမြည်တမ်း၏၊ ယဉ္ဇပုတ္တံ၊ အကြင်သင်၏  
 သားဖြစ်သောမဋ္ဌကုဏ္ဍလီကိုလည်း၊ ဥန္နိဿ၊ ရည်၍၊ ရောဒထိ၊ မျက်ရည်ကို  
 ဖြစ်စေ၏၊ ဝေဿပုတ္တော၊ ထိုသင့်သားမဋ္ဌကုဏ္ဍလီသည်၊ အဟံ၊ ငါပင်တည်း  
 ဗြာဟ္မဏ၊ ပုဏ္ဏား၊ သွာဟံသောအဟံ၊ ထိုငါသည်၊ ကုသလံ၊ ကုသိုလ်ဖြစ်  
 သော၊ ကမ္မံ၊ ကံကို၊ ကရိတွာန၊ ပြုခြင်းကြောင့်၊ တိဒသာနံ၊ တာဝတိံသာနတ်  
 တို့၏၊ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်သို့၊ ပတ္တော၊ ရောက်သည်၊ အတ္ထိ  
 ဖြစ်၏၊ မာဏဝ၊ လူဆင်၊ သကေအဂါရေ၊ မိမိအိပ်၌၊ ဒဗန္တဿ၊ ပေးလှူ  
 သော၊ တဝ၊ သင်၏၊ အပ္ပံ၊ အနည်းငယ်သော၊ ဒါနံဝါ၊ အလှူကိုလည်း၊ ကောင်း  
 ဗဟံ၊ များစွာသော၊ ဒါနံဝါ၊ အလှူကိုလည်း၊ ကောင်း၊ မယံ၊ ငါတို့သည်၊ နအဗ္ဗ  
 သာမ၊ မမြင်ရကုန်၊ တာဒိသံ၊ ထိုသို့ သဘောရှိသော၊ ဥပေါသထကမ္မံ၊ ဥပုသ်  
 သုံးသောအမှုကိုလည်း၊ မယံ၊ ငါတို့သည်၊ နအဗ္ဗသာမ၊ မမြင်ရကုန်၊ မာဏဝ၊  
 လူဆင်၊ ကေနကဗ္ဗေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်၊ တုံ၊ သင်သည်၊  
 ဒေဝလောကံ၊ နတ်ပြည်သို့၊ ဝတော၊ ရောက်သည်၊ အသိ၊ ဖြစ်သနည်း၊  
 ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်၊ သကေနိဝေသနေ၊ မိမိအိပ်၌၊ အာဗာဓိ  
 ကော၊ အနာရှိသော၊ ဒုက္ခိဘော၊ အနာဖြင့်ဆင်းရဲခြင်းသို့ရောက်သော၊ အာ  
 ကုရုပေါ၊ ဒုက္ခဝေဒနာဖြင့် အလွန်ကြင်နာသော ကိုယ်ရှိသော၊ ဂိဇာနေ၊  
 သူနာသည်၊ အမိ၊ ဖြစ်၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်၊ တဒါ၊ ထိုနာသော  
 အခါ၌၊ ဝိဂတရဇံ၊ ကင်းသောရာဂအစရှိသော မြှိုတော်မူထသော၊ ဝိတိဏ္ဏ  
 ကဏ်၊ လွန်မြော်ပြီးသောယုံမှားခြင်းရှိတော်မူထသော၊ သုဂတံ၊ အရိယမဂ်  
 တည်းဟူသော ထင်ထက်သောခရီးဖြင့်နိဗ္ဗာန်သို့ကြွတော် မူတတ်ထသော၊  
 အနောပေညံ၊ ပြည့်စုံသော ပညာရှိတော်မူထသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရား  
 ကို၊ အဒက္ခိံ၊ မြင်ပြီး သွာဟံသောအဟံ၊ ထိုငါသည်၊ ပမောဒိတမ္ပနော၊ နှစ်

၂၆

သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍၊ ပသန္နဗိက္ခော၊ ကြည်ညိုသော  
 စိတ်ရှိသည်ဖြစ်၍၊ တထာဂတဿ၊ မြတ်စွာဘုရားအား၊ အဗ္ဗလိ၊ လက်အုပ်  
 ကို၊ အကရိ၊ ပြုပြီ၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊ အဟံ၊ ငါသည်၊ ကုသလံ၊ ကုသိုလ်ဖြစ်  
 သော၊ တံကမ္မံ၊ ထိုမြတ်စွာဘုရားအား ကြည်ညိုနှစ်သက်ဝမ်းမြောက်သော  
 စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီခြင်းကံကို၊ ကရိတွာန၊ ပြုခြင်းကြောင့်၊ တိဒဿ  
 နံ၊ တာဝတိံ သာနတ်တို့၏၊ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်သို့၊ ဂတော၊  
 ရောက်သည်၊ အတ္ထိ၊ ဖြစ်၏၊ မာဏဝ၊ လူလင်၊ အတ္ထရိဟံ၊ ဝတ၊ အံ့သွယ်ရှိ  
 စွတကား၊ အတ္ထု၊ တံဝတ၊ မဖြစ်စဘူးဖြစ်၏တကား၊ မာဏဝ၊ လူလင်၊ အဗ္ဗလိ  
 ကမ္မဿ၊ လက်အုပ်ချီကာမျှဖြစ်သော ကုသိုလ်ကံ၏၊ အဟံဝိပါကော၊ ဤအ  
 ကျိုးသည်၊ ဤဒိသော၊ ဤသို့သတောရှိ၏၊ အဟန္တိ၊ ငါသည်လည်း၊ မုဒိတမ  
 နော၊ ဝမ်းမြောက်သောနှလုံးရှိ၏၊ ပသန္နဗိက္ခော၊ ကြည်ညိုသောစိတ်ရှိ၏၊ အ  
 ဇ္ဇေဝ၊ ယနေ့ပင်လျှင်၊ အဟံ၊ ငါသည်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုး  
 ကွယ်ရာဟူ၍၊ ဝဇာဟိ၊ ဆည်းကပ်တော့အံ့၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊ တံ၊ သင်  
 သည်၊ ပသန္နဗိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ အဇ္ဇေဝ၊ ယနေ့၌  
 ပင်လျှင်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝဇာဟိ၊  
 ဆည်းကပ်လေထော၊ ဓမ္မဉ္စ၊ တရားထော်ကိုလည်း၊ သရဏံ၊ ကိုးကွယ်  
 ရာဟူ၍၊ ဝဇာဟိ၊ ဆည်းကပ်လေထော၊ သံဃဉ္စ၊ သံဃာ ထော်ကိုလည်း၊  
 သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝဇာဟိ၊ ဆည်းကပ်လေထော၊ တထေဝ၊ ထို  
 ရတနာသုံးပါးတို့၏ အပေါင်းကို ဆည်းကပ်သော အတူသာလျှင်၊ ပသန္န  
 ဗိက္ခော၊ ပစ္စုပ္ပန်လောကတမလွန်ထောက၌ စီးပွားချမ်းသာကိုဆောင်တတ်  
 သောယုံကြည်သော စိတ်ရှိသည်ဖြစ်၍၊ သိက္ခာယ၊ မြတ်သောသီလတည်း  
 ဟူသောသိက္ခာ၏၊ ပဒါနံ၊ အဖို့ဖြစ်၍ဖြစ်ကုန်သော၊ ပဉ္စသိသာနိ၊ ငါးပါးသော၊  
 သီလတို့ကို၊ အက္ခဏ္ဍဗုဒ္ဓ္ဓာနိ၊ မကျိုး မဖြတ်သည်တို့ကို၊ ကတွာ၊ ပြု၍၊  
 သမာဓိယသု၊ ဆောက်တည်လေထေဘု၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊ ပါဏာတိပါတာ၊  
 သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝိပ္ပံ၊ လျှင်စွာ၊ ဝိရမသု၊ ကြဉ်ထေထေဘု၊ လော  
 ကော၊ ထောက၌၊ အဒိန္နံ၊ အရှင်သည်ကိုယ် နှုတ်တို့ဖြင့်မပေးအပ်သော သူတပါး  
 ၏ဥစ္စာကို၊ ပရိဝဇ္ဇယ သု၊ ခိုးယူခြင်းမှ ကြဉ်ထေထေဘု၊ အမဇ္ဇပေါ၊ သေအ  
 ရက်စသောယစ်မျိုးကို မသောက်သည်၊ ဟောဟိ၊ ဖြစ်ထေထော၊ မုသာဝ၊  
 မဟုတ်မမှန်သောစကားကိုလည်း၊ မာဘဏာဟိ၊ မဆိုထေဆင့်၊ သကေနဒါ  
 ရေန၊ မိမိမယားဖြင့်၊ တုဋ္ဌောစ၊ ရောင့်ရဲသည်လည်း၊ ဟောဟိ၊ ဖြစ်ထေထော။  
 ယက္ခ၊ နတ်သား၊ တံ၊ သင့်သည်၊ မေ၊ ငါ၏၊ အတ္ထကာမော၊ အကျိုးကိုအလိုရှိ



သည့်လည်း၊ အသိ၊ ဖြစ်ပေ၏၊ ဟိတကာမော၊ အစီးအပွားကို အလိုရှိသည့်  
လည်း၊ အသိ၊ ဖြစ်ပေ၏၊ ဒေဝတော၊ နတ်သား၊ တုတ္တံ၊ သင်၏၊ ဝစနံ၊ စကားကို၊  
အဟံ၊ ငါသည်၊ ကရောမိ၊ လိုက်နာအံ့တွတ္တိ၊ သင်သည်လည်း၊ မမ၊ ငါ၏၊ အာ  
စရိယော၊ ဆရာသည်၊ အသိ၊ ဖြစ်၏၊ ဒေဝပုတ္တ၊ နတ်သား၊ အဟံ၊ ငါသည်၊  
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်၏၊  
အနုတ္တရံ၊ အထူးမရှိသောမိမိထက်လွန်မြတ်သော၊ ဓမ္မဉ္စာပိ၊ တရားတော်မြတ်  
ကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်၏၊ ဒုရဒေဝဿ၊  
မြတ်စွာဘုရား၏၊ သံဃဉ္စ၊ တပည့်သားသံဃာတော်ကိုလည်း၊ သရဏံ၊  
ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ၊ ဆည်းကပ်၏၊ ဒေဝပုတ္တ၊ နတ်သား၊ ပါဏာတိပါ  
တာ၊ သူ၏အသက်ကို သတ်ခြင်းမှ၊ ဝိပွံ၊ သျှင်စွာ၊ ဝိဟရမာမိ၊ ကြဉ်ပါ၏၊  
ယောကော၊ ယောကန္တံ၊ အနိန္ဒံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော  
သူထပါးဥစ္စာကို၊ ပရိဝုဇ္ဇယာမိ၊ ရိုးယူခြင်းမှ ကြဉ်ပါ၏၊ အမဇ္ဇပေါ၊ သေအ  
ရက်စသော ယစ်မျိုးကို မသောက်သည်လည်း၊ ဟောမိ၊ ဖြစ်၏၊ မုသာစ၊  
မဟုတ်မမှန်သောစကားကိုလည်း၊ နောဘဏာမိ၊ မဆိုပါ၊ သကောနဒါရေန၊  
မိမိမယားဖြင့်၊ တုဋ္ဌောစ၊ ရောင့်ရဲသည်လည်း၊ ဟောမိ၊ ဖြစ်ပါ၏၊ ပဉ္စဝံ၊  
ငါးခုမြောက်သော၊ မဇ္ဇကုဏ္ဍထိပေတဝတ္ထု၊ မဇ္ဇကုဏ္ဍထိ အမည်ရှိသော  
ပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

(၁၀) ကဏ္ဍ၊ ကဏ္ဍအနွယ်ဖြစ်သော၊ ကေသဝ၊ ကေသဝ အမည်ရှိ  
သောမင်းမြတ်၊ ဥဋ္ဌေတိ၊ ထလော၊ ကံ၊ အဘယ်ကြောင့်၊ သေသိ၊ အိပ်သနည်း  
သုပိနေန၊ အိပ်ခြင်းဖြင့်၊ တေ၊ သင်မင်းမြတ်အား၊ ကော၊ အတ္ထော၊ အဘယ်အ  
ကျိုးရှိသနည်း၊ ကဏ္ဍ၊ ကဏ္ဍအနွယ်ဖြစ်သော၊ ကေသဝ၊ ကေသဝ အမည်ရှိ  
သောမင်းမြတ်၊ တုတ္တံ၊ သင်မင်းမြတ်၏၊ သကောဘာတာ၊ တဝင်းတည်းကျိန်း  
တော်ညီတော်ဖြစ်သော၊ ဟဒယံ၊ ဟဒယသဒိသော၊ နှလုံးနှင့်တူသော၊ စက္ခု  
ဒက္ခိတံ၊ ဒက္ခိဏစက္ခုသဒိသော၊ ထင်ရှားမျက်စိနှင့်တူသော၊ ယောစာဓော၊  
အကြင်စာဓူပဏ္ဍိတသည်၊ အတ္ထိ၊ ရှိ၏၊ တဿ၊ ထိုစာဓူပဏ္ဍိတအား၊ ဝါတာ၊  
ရှုခြင်းကို ဖြစ်စေတတ်ကုန်သောထေတို့သည်၊ ဗလိယန္တိ၊ အားကြီးကုန်၏၊  
သောစာဓော၊ ထိုစာဓူပဏ္ဍိတသည်၊ ဇုတ္တိ၊ ယုန်ပေကုန်ယုန်ပေကုန်ဟု  
ဆိုမြည်တမ်း၏၊ ဥပါသက၊ ဥပါသကာ၊ ရောဟိဏေယျဿ၊ ရောဟိ  
ဏေယျအမည်ရှိသော၊ တဿ၊ ထိုအမတ်၏၊ ဝစနံ၊ စကားကို၊ သုတွာ၊  
ကြား၍၊ ကေသဝေါ၊ ကေသဝအမည်ရှိသောမင်းသည်၊ ဘာတုသောကေန၊  
ညီကြောင့်ဖြစ်သော စိုးရိပ်ခြင်းသည်၊ အပ္ပိတော၊ နှိပ်စက်အပ်သည်ဖြစ်၍၊

တရမာနရူပေါ၊ဆောလျှင်သော သဘောရှိသည်ဖြစ်၍၊ ဂုဠာဝိ၊ထ၏။ ။  
 ဘဒ္ဒမုခ၊ ကောင်းသော မျက်နှာရှိသောစာပူပဏ္ဍိတ၊ ကိံနု၊ အသိနည်း၊  
 တံ၊သင်သည်၊ဥဗ္ဗတ္တရူပေါဝဥဗ္ဗတ္တကောဝိယ၊ ရူးသွတ်သကဲ့သို့၊ကေဝလံ၊  
 အလုံးစုံသော၊အမိစ္ဆာရက်၊ဤဒွါရဝတီမြို့ကို၊ ဝိစရန္တော၊ထည့်လည်ထွက်၊  
 သသောသသောတိ၊ယုန်ယုန်ဟု၊ လပထိ၊ဆိုမြည်တမ်းတိသနည်း၊ ဘဒ္ဒ  
 မုခ၊ကောင်းသော မျက်နှာရှိသော စာပူပဏ္ဍိတ၊ တံ၊သင်သည်၊ ကိံဒိသံ၊  
 အဘယ်သို့ သဘောရှိသော၊ သသံ၊ ယုန်ကို၊ ဣန္ဒြိယံ၊ အလိုရှိသနည်း၊  
 သောဝဏ္ဏမယံ၊ ရွှေဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း၊ ဣန္ဒြိယံ၊ အလိုရှိသ  
 ကော၊ မကိမယံ၊ပတ္တမြားဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း၊ ဣန္ဒြိယံ၊အလိုရှိ  
 သထော၊ ထောဘမယံ၊ ကြေးနီဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း၊ ဣန္ဒြိယံ၊အ  
 လိုရှိသထော၊အထ၊ထိုသို့မဟုတ်မူ၊ရူပိယမယံ၊ရွှေဖြင့်ပြီးသောယုန်ရုပ်ကို  
 လည်း၊ဣန္ဒြိယံ၊ အလိုရှိသထော၊သင်္ခယိယာပဝါဠမယံ၊ ခရုသင်းကျောက်  
 သလင်း သန္တာဖြင့်ပြီးသော ယုန်ရုပ်ကိုလည်း၊ ဣန္ဒြိယံ၊အလိုရှိသထော၊  
 ထော၊သင်အား၊သသံ၊ယုန်ရုပ်ကို၊ ကာရယိသာသမိ၊ပြုလုပ်စေအံ့၊ ဘဒ္ဒမုခ  
 ကောင်းသော မျက်နှာရှိသော စာပူပဏ္ဍိတ၊ အညော၊ယုန်ရုပ်မှ တပါး၊  
 ကုန်သော၊ အရညာ၊ထောဋ္ဌိယားကုန်သော၊ ဝနဂေါစရာ၊ ထောဋ္ဌိကျက်စာ  
 ကုန်သော၊ သသကာပိ၊ ယုန်တို့သည်လည်း၊ သန္တိ၊ရှိကုန်၏၊ ထေပိ၊ထို  
 ယုန်တို့ကိုလည်း၊ တော၊သင်အား၊ အာနုပိသာသမိ၊ ဆောင်ပါအံ့၊တံ၊သင်  
 သည်၊ ကိံဒိသံ၊အဘယ်သို့ သဘောရှိသော၊ သသံ၊ယုန်ကို၊ ဣန္ဒြိယံ၊အ  
 လိုရှိသနည်း၊ ။ကေသဝ၊ ကေသဝ အမည်ရှိသော မင်းမြတ်၊ယေသ  
 သာ၊အကြင်ယုန်တို့သည်၊ ပထဝီ၊မြေ၌၊ သိတာ၊မြီကုန်၏၊ ဇေဓေသသေ၊  
 ထိုယုန်တို့ကို၊ အဘိ၊အကျွန်ုပ်သည်၊ နုဣန္ဒြေ အလိုမရှိ၊ ကေသဝ၊ကေသ  
 ဝအမည်ရှိသောမင်းမြတ်၊ စန္ဒတော၊လေမှ၊သသံ၊ယုန်ကို၊ အဘိ၊အကျွန်ုပ်  
 သည်၊ ဣန္ဒြိယံ၊အလိုရှိ၏၊ တံ၊ထိုလနှင့်ယုန်ကို၊ တံ၊သင်သည်၊ မေ၊ဝါ  
 အား၊ ဩဘရ၊ချိုဆောင်၍ပေးသော၊ ဥာတိ၊ဆွေရင်း ညီစွတ်ဖြစ်သော  
 စာတပဏ္ဍိတ၊ယေ၊တံ၊ အကြင်သင်သည်၊ အပတ္တယံ၊ မတောင့်တအပ်  
 သောဝတ္ထုကို၊ ပတ္တယထိ၊ တောင့်တ၏၊ စန္ဒဘော၊ထေ၊ သသံ၊ယုန်ကို၊  
 ဣန္ဒြိယံ၊ အလိုရှိ၏၊ ။ဥာတိ၊ဆွေရင်းဖြစ်သောစာပူပဏ္ဍိတ၊သေ၊တံ၊ထို  
 သင်သည်၊မရနံ၊အလွန်ကောင်းသော၊အတ္တနော၊မိမိ၏၊ဇိဝိတံ၊အသက်ကို  
 ဇဟိသာသိနုနဇဟိသာသိမညော၊ စွန့်ရလတ္တံ့သည်ဟုဝါမှတ်ထင်၏။ ။  
 ကဏ္ဍ၊ကဏ္ဍအမည်ရှိသောမင်းမြတ်၊ အလတ္တနောယုဝတ္ထု၊တောင့်တ၍မရ

အင်္ဂသောဝတ္ထုကို၊နပတ္ထေတဗ္ဗံ၊မတောင့်တအင်၊ဣတိ၊ဤသို့၊စေတနာသိ၊  
 အကယ်၍သိငြားအံ့၊ ယထာဒာနန္တော၊ ကိုယ်သိသည်အလျောက်လည်း၊အ  
 ညံ၊ကိုယ်မှတပါးသောသူကို၊စေအနုသာသသိ၊အကယ်၍ဆုံးမအံ့၊ဧဝံ၊ဤ  
 သို့မိမိသိ၍သိသည်၏ အလျောက်သူတပါးကိုဆုံးမလျက်၊ကပ္ပာ၊အတယ်  
 ကြောင့်၊ပုရေ၊ဤနေ့မှရှေ့လေးလတို့၏အထက်၌၊မတံ၊လေလွန်သော၊ပုတ္တ  
 သားကို၊အာရဟန္တ၊အကြောင်းပြု၍၊အဇ္ဈိ၊ယခုအခါ၌လည်း၊အနုသောပသိ၊  
 အဖန်တလဲလဲပိုးရိမ် ထိသနည်း၊ ကဏ္ဍ၊ ကဏ္ဍအမည်ရှိသော နောင်  
 တော်မင်းမြတ်၊ယံအလ န္တိယံ၊အကြင်တောင့်တ၍မရအပ်သောမအိုခြင်းမ  
 သေခြင်းအစရှိသော အရာကို၊ မနုဿနဝါ၊ လူသည် ထည်းကောင်း၊  
 ပန၊ထိုမှတပါး၊ အမနုဿနဝါ၊ နတ်သည်ထည်းကောင်း၊ နုဏ္ဏိ၊တောင့်  
 တ၍မရအပ်၊ တံအလ န္တိယံ၊ ထိုတောင့်တ၍ မရအပ်သော အရာကို၊တွံ၊  
 သင်သည်၊ ပတ္ထေသိ၊ တောင့်တ၏၊ ကဏ္ဍ၊ ကဏ္ဍအမည်ရှိသော နောင်  
 တော်မြတ်၊ဇာတော၊ဖွားသော၊မေ၊ငါ၏၊ ပုဏ္ဏာ၊သားသည်၊မာမရိ၊မသေ  
 စေသင့်၊ဣတိ၊ဤသို့၊ပတ္ထယိတွာ၊တောင့်တ၍၊ကုတော၊အဘယ်အကြောင်း  
 ဖြင့်၊သဒ္ဓါ ရုခြင်းငှါတတ်နိုင်အံ့နည်း၊ဧဝံ၊ဤ အရာသည်၊အလ န္တိယံ၊တောင့်  
 တ၍မရအပ်သောအရာမည်၏၊ကဏ္ဍ၊ကဏ္ဍအမည်ရှိသောနောင်တော်မင်း  
 မြတ်၊တွံ၊သင်သည်၊ယံပေတံ၊အကြင်သေသောသူကို၊အာရဟန္တ၊အကြောင်း  
 ပြု၍၊ အနုသောပသိ၊အဖန်တလဲလဲပိုးရိမ်၏၊ တံပေတံ၊ထိုသေသောသူကို၊

မန္တာမန္တေန၊မန္တန်ကိုမန်းမှုတ်ခြင်းဖြင့်လည်းကောင်း၊မူထဘော၊ဇွာမူလဘော  
 သဇ္ဇေန၊အမြစ်ပေါင်းဖြစ်သော ဆေးဖြင့်လည်းကောင်း၊ ဩသဇေဟိဝါ၊အ  
 ထူးထူးအပြားပြားရှိကုန်သောဆေးတို့ဖြင့်လည်းကောင်း၊ဓနေနဝါ၊များစွာ  
 သောဥစ္စာဖြင့် ထည်းကောင်း၊ အာနယိတံ၊ဆောင်ယူခြင်းငှါ၊ နုသက္ကာ၊  
 မထတ်နိုင်၊ ဘာဘိက၊နောင်တော်မင်းမြတ်၊မဟာဗ္ဗနာ၊မြေ၌မြှုပ်ထားအပ်  
 သောဥစ္စာ ရှိကုန်ထသော၊ မဟာဘောဂါ၊ နတ်၏စည်းစိမ်ချမ်းသာနှင့်တူ  
 သောများသောစည်းစိမ်ချမ်းသာနှင့်ထည်းပြည့်စုံ ကုန်ထသော၊ ပဟုကဓန  
 ဝညာသေ၊ သုံးနှစ်တို့၏အလို ငှါသိုမှီ၍ ထားအပ်သော နေ့တိုင်းမပြတ်သုံး  
 ဆောင်အပ်သောရွှေငွေအသပြာဥစ္စာစပါးလည်းရှိကုန်ထသော၊ရဋ္ဌဝန္တော၊  
 မိမိဥစ္စာဖြစ်သောတိုင်းနိုင်ငံကည်းရှိကုန်ထသော၊ယေခတ္တိယာ၊အကြင်မင်း  
 မြတ်တို့သည်၊သန္တိ၊ရှိကုန်၏၊တေခတ္တိယာ၊ထိုမင်းမြတ်တို့သည်၊အဇရာမ  
 ရ၊မအိုမသေကုန်သည်၊ နောဟောန္တိ၊မဖြစ်ကုန်၊ ထာတိက၊နောင်တော်  
 မင်းမြတ်၊ ထောကေ၊ထောက၌၊ ယေခတ္တိယာ၊ အကြင်မင်းမျိုးတို့သည်

☰

လည်းကောင်း၊ ယေဗြာဟ္မဏာ၊ အကြင်ပုဏ္ဏားမျိုးတို့လည်းကောင်း၊ ယေ  
ဝေဿာ၊ အကြင်ကုန်သည်သူကြွယ်မျိုးတို့သည်၎င်း၊ ယေသုဒ္ဓါ၊ အကြင်  
သူဆင်းရဲမျိုးတို့သည်လည်းကောင်း၊ ယေစဏ္ဍာလာ၊ အကြင်စဏ္ဍာလမျိုး  
တို့သည်လည်းကောင်း၊ ယေပုဏ္ဏုသာ၊ အကြင်ပန်းဖိုက်စွန်းမျိုးတို့သည်  
လည်းကောင်း၊ ဇေတဝ၊ ထိုဆိုအပ်ခဲ့ပြီးသော အမျိုးထွင်အကြောင်းရှိကုန်  
သောမင်းအစရှိကုန်သောသူတို့သည်လည်းကောင်း၊ အညေ၊ ထိုမှထပါးကုန်  
သော၊ ဇာတိယာစ၊ အမျိုးအနွယ်ထွင်အကြောင်းရှိကုန်သော အမွေအစရှိ  
ကုန်သောသူတို့ သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေပိ၊ ထိုခပ်သိမ်း  
ကုန်သောသူတို့သည်လည်း၊ အဇရာမရာ၊ မအိုမသေကုန်သည်၊ နောဟောန္တိ  
မဖြစ်ကုန်၊ ဘာတိက၊ နောင်တော်မင်းမြတ်၊ ယေဗြာဟ္မဏာ၊ အကြင်ပုဏ္ဏား  
တို့သည်၊ ဗြဟ္မဝိန္တိတံ၊ ဗြဟ္မာသည်ဟောအပ်သော၊ ခေဋ္ဌင်္ဂံ၊ အင်္ဂါ၊ ခြောက်ပါး  
နှင့်ယှဉ်သော၊ မန္တံ၊ ဗေဒင်ကို၊ ပရိဝတ္တန္တိ၊ မိမိတို့လည်းသရဏ္ဍာယ်ကုန်သူ  
တပါးတို့ကိုလည်းသင်စေကုန်၏၊ ဇေတဝ၊ ထိုပုဏ္ဏားတို့သည်လည်းကောင်း၊  
ဝိဇ္ဇာယ၊ အတတ်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်သော၊ အညေစ၊ တပါးကုန်  
သောသူတို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေပိ၊ ထိုအတတ်နှင့်ပြည့်  
စုံကုန်သောသူတို့သည်လည်း၊ အဇရာမရာ၊ မအိုမသေကုန်သည်၊ နောဟော  
န္တိ၊ မဖြစ်ကုန်၊ ဘာတိက၊ နောင်တော်မင်းမြတ်၊ သန္တာ၊ ကိုယ်နှုတ်ဖြင့်  
ငြိမ်းသက်သော သဘောအစရှိကုန်ထသော၊ သညတ္တာ၊ ရာဂအစရှိသည်တို့မှ  
စောင့်ရှောက်တတ်သောဝိတ်ရှိကုန်ထသော၊ တပသိ၊ နော၊ ကိုယ်၏ပူပန်ခြင်း  
ဟုဆိုအပ်သောအကျင့်လည်းရှိကုန်ထသော၊ ယေဝိတေဇ္ဇာယယော၊ အကြင်  
ရသေ့ရဟန်းတို့သည်လည်း၊ သန္တိ၊ ရှိကုန်၏၊ တေဝိဇ္ဇာယယော၊ ထိုရသေ့ရ  
ဟန်းတို့သည်လည်း၊ ကာလေ၊ သေချိန်ရောက်သောအခါ၌၊ သရိရံ၊ ကိုယ်ကို၊  
ဝိဇဟန္တိ၊ စွန့်ရကုန်၏၊ ဘာတိက၊ နောင်တော်မင်းမြတ်၊ ဘာဝိတတ္တာ၊ ပွား  
စေအပ်ပြီးသောဝိတ်ရှိကုန်ထသော၊ ကတကိစ္စာ၊ လေးပါးသောမင်္ဂါဖြင့်ပြု  
အပ်ပြီးသောကိစ္စလည်းရှိကုန်ထသော၊ အနာသဝါ၊ ကင်းပြီးသောအာသဝေါ  
လည်းရှိကုန်ထသော၊ အရဟန္တေပိ၊ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်  
လည်း၊ ပုညဿ၊ ဇနကကုသိုလ်ကံ၏၊ ဥပပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ ဣမံ  
ဒေဟံ၊ ဤကိုယ်ကို၊ နက္ခိပန္တိ၊ စွန့်ပစ်ရကုန်၏၊ ဘာတိက၊ ညီတော်စာပူပဏ္ဍိ  
တ၊ တွံ၊ သင်သည်၊ စာတသိတ္တံ၊ ထောပတ်ဖြင့်သွန်းလောင်းအပ်သည်သာ  
ထွင်မြှုပ်သော၊ ပါဝကံ၊ မီးကို၊ ဝါရိနာ၊ ရေဖြင့်၊ ဩသိပ္ပိဝိယ၊ သွန်းလောင်းထိ  
သကဲ့၊ အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသောမီးသည်လောင်းအပ်သည်ဖြစ်၍၊

သန္တသမာနံ၊ ဖြစ်သော၊ ဝံ၊ ငါ့ကို၊ သဗ္ဗံ၊ အထုံး၊ ဝံသော၊ ခရံ၊ စိတ်၏ပူပန်ခြင်းကို  
 ဝတ၊ စင်စစ်၊ နိဗ္ဗာပယေ၊ ငြိမ်းစေ၏၊ ဘာတိက၊ ညှိတော်စာစုပဏ္ဍိတ၊ ယော  
 တံ၊ အကြင်သင်သည်၊ သောကပရေထဿ၊ စိုးရိမ်ခြင်းသည်နှိပ်စက်အပ်  
 သော၊ မေ၊ ငါ၏၊ ပုတ္တသောကံ၊ သားကိုအကြောင်းပြု၍ဖြစ်သောစိုးရိမ်ခြင်းကို  
 အပါနုဒိ၊ ပယ်ပျောက်၏၊ သောတံ၊ ထိုသင်သည်၊ မေ၊ ငါ၏၊ ဟဒယနိသိတံ၊  
 စိတ်၌ရှိသော၊ သောကံ၊ စိုးရိမ်ခြင်းတည်းဟူသော၊ သလ္လံ၊ ငြောင့်တံသင်း  
 ကို၊ ဝတ၊ စင်စစ်၊ အဗ္ဗုဋ္ဌံ၊ နှုတ်အပ်ပြီ၊ ဘာတိက၊ ညှိတော်စာစုပဏ္ဍိတ၊  
 သောအဟံ၊ ထိုငါသည်၊ အဗ္ဗုဋ္ဌသလ္လော၊ နှုတ်အပ်ပြီးသော စိုးရိမ်ခြင်း  
 တည်းဟူသော ငြောင့်တသင်းရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ သိတိတုတော၊ ဖြစ်  
 သောစိတ်ငြိမ်ခြင်းရှိသည်၊ အတ္ထိ၊ ဖြစ်၏၊ တဝ၊ သင်၏၊ ဝစနံ၊ စကားကို၊  
 သုတ္တာ၊ ကြား၍၊ နိဗ္ဗုတော၊ ငြိမ်းပြီးသောစိတ်ရှိသော၊ သောအဟံ၊ ထိုငါ  
 သည်၊ ဣဒါနိ၊ ယခုအခါ၌၊ နသောစာမိ၊ မစိုးရိမ်၊ နရောဒါမိ၊ မငို၊ ဘော၊ အိုအ  
 ချင်းတို့၊ စာစော၊ ငါ၏ညှိတော်စာစု ပဏ္ဍိတသည်၊ ဇေဋ္ဌံ၊ ရှေးဦးစွာဖွား  
 သော၊ ဘာတနံ၊ မိမိ၏နောင်ထော်ဖြစ်သောငါ့ကို၊ ကရောတိဇ္ဇဝ၊ ပြုသကဲ့  
 သို့၊ အညေပိ၊ တပါးထည်းဖြစ်ကုန်သော၊ ယေသပပ္ပညာ၊ အကြင်ပညာရှိတို့  
 သည်၊ အနုကမ္ပကာ၊ သနားခြီးမြှောက်စောင့်ရှောက် ထတ်ကုန်သည်၊  
 ဟောန္တိ၊ ဖြစ်ကုန်၏၊ တေသပပ္ပညာ၊ ထိုပညာရှိတို့သည်၊ ဧဝံ၊ ဤသို့ညှိတော်  
 စာစုပဏ္ဍိတအတူ၊ ကရောန္တိ၊ ပြုကုန်၏၊ သောကမ္မာ၊ စိုးရိမ်ခြင်းမှ၊ နိ  
 ဝတ္တယန္တိ၊ နစ်စေကုန်၏၊ ဥပါသကာ၊ ဥပါသကာ၊ စာစော၊ စာစုပဏ္ဍိ  
 တသည်၊ ပုတ္တသောကပရေတံ၊ သားကိုအကြောင်းပြု၍ဖြစ်သောစိုးရိမ်  
 ခြင်းသည်နှိပ်စက်အပ်သော၊ ဇေဋ္ဌဘာတနံ၊ နောင်တော်အကြီးဖြစ်သော၊  
 ဝါသုဒ္ဓေဝံ၊ ဝါသုဒ္ဓေဝအမည်ရှိသောမင်းကို၊ သောကဟရထဝ္ဋ္ဌာယ၊ စိုးရိမ်  
 ခြင်းသော၊ ဝင်ခြင်းအကျိုးငှါ၊ သုထာဝိ၊ တနု၊ ကောင်းစွာဆိုအပ်သောစကား  
 ဖြင့်၊ အန္ဓေတိဇ္ဇဝ၊ အစဉ်လိုက်သကဲ့သို့၊ အညသပိ၊ ဝါသုဒ္ဓေမင်းမှတပါး  
 လည်းဖြစ်သော၊ ယဿ၊ အကြင်မင်းအစရှိသောသူအား၊ ပဏ္ဍိတာ၊ ပညာရှိ  
 ကုန်သော၊ အမတ္တာ၊ အမတ်တို့သည်လည်းကောင်း၊ ပရိစာရိကာ၊ အခြွေအရံ  
 တို့သည်လည်းကောင်း၊ တောဒိသာ၊ ဤသို့သတော့ရှိကုန်သည်။ ဟောန္တိ၊  
 ဖြစ်ကုန်၏၊ ပဏ္ဍိတာ၊ ပညာရှိကုန်သော၊ အမတ္တာ၊ အမတ်တို့သည်လည်း  
 ကောင်း၊ ပရိစာရိကာ၊ အခြွေအရံတို့သည်လည်းကောင်း၊ သုဘာဝိ၊ တေနု၊  
 ကောင်းစွာဆိုအပ်သောစကားဖြင့်၊ အန္ဓေန္တိ၊ အစဉ်လိုက်ရကုန်၏၊ တဿ၊  
 ထိုမင်းအစရှိသောသူအား၊ သောကော၊ စိုးရိမ်ခြင်းသည်၊ ကုတော၊ အ

ဘယ်မှာရှိအံ့နည်း၊ ဣတိ၊ ဤ သို့၊ မသံသတိ၊ ပြီးခွင်းပြောဆို၏၊ ၊ ဆဋ္ဌံ၊  
ခြောက်ခုမြောက်သော၊ ကဏ္ဍပေတဝတ္ထု၊ ကဏ္ဍအမည်ရှိသောပြိတ္တာ၏  
အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ၊

(၁၆) မာရိယ၊ အချင်း၊ တံ၊ သင်သည်၊ နဂ္ဂေါ၊ အဝတ်မရှိသည်လည်း၊ အသိ၊  
အသိ၊ ဖြစ်၏၊ ခုဗ္ဗဏ္ဏရူပေါ၊ အဆင်းမလှသော ကိုယ်ရှိ သည်လည်း၊ အသိ၊  
ဖြစ်၏၊ ကိသော၊ ကြိုလို့ သည်လည်း၊ အသိ၊ ဖြစ်၏၊ ဝေဒီ သန္တတော၊ အကြော  
တည်းဟူသော ကွန်ယက်ဖြင့်ခင်းအပ်သော ကိုယ်ရှိသည်လည်း၊ အသိ၊ ဖြစ်  
၏၊ ဥပ္ပါသုဋ္ဌိကော၊ ထွက်သော နံပါးရှိသည်လည်း၊ အသိ၊ ဖြစ်၏၊ ကိသိကော၊  
အရိုးအရေအကြောမျှသာ ကြွင်းသော အလွန်ကြိုလို့သော ကိုယ်ရှိ သည်  
လည်း၊ အသိ၊ ဖြစ်၏၊ မာရိယ၊ အချင်း၊ တံ၊ သင်သည်၊ ကော၊ အဘယ်အမည်  
ရှိသောသူသည်၊ အသိ၊ ခု၊ ဖြစ်သနည်း၊ ၊ ဘဒ္ဒန္တ၊ အရှင်ကောင်းတို့၊ အ  
ဘံ၊ အကျွန်ုပ်သည်၊ ခုဂ္ဂတော၊ မကောင်းမှုရှိသော သူတို့၏ဖြစ်ရာအပါယ်သို့  
လားသော၊ ယယထောကိကော၊ ပြိတ္တာတံ၌ အကျုံးဝင်သဖြင့် သိအပ်သော၊  
ပေတော၊ ပြိတ္တာသည်၊ အမှီ၊ ဖြစ်၏၊ ဘဒ္ဒန္တ၊ အရှင်ကောင်းတို့၊ အဟံ၊ အ  
ကျွန်ုပ်သည်၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို၊ က  
ရိတွာ၊ ပြုမိသောကြောင့်၊ န္နတော၊ ဤသင်တို့ဖြစ်ရာလူ့ပြည်မှာ ပေတထော  
ကံ၊ ပြိတ္တာတံ၌၊ ဂတော၊ ပဋိသန္ဓေ၏အစွမ်းဖြင့်ဖြစ်၏၊ ၊ မာရိယ၊ အချင်း၊  
ကိ ခု၊ အသိ၊ နည်း၊ တာသ၊ သင်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်  
ဖြင့်၊ ခုတ္တံ၊ သူ၏အသက်ကိုသတ်ခြင်းအစရှိသော ကာယ ခုစရိုက်ကို၊ က  
တံ၊ ပြုခဲ့ဘူးသလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ခုတ္တံ၊ မဟုတ်မမှန်ပြောဆိုခြင်းအ  
စရှိသော စိစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ မနသ၊ စိတ်ဖြင့်၊ ခုတ္တံ၊ သူ  
တပါး၏ စည်းစိမ်ကိုမိမိသို့ ရှေးရှုကြံခြင်း အစရှိသော မနောစရိုက်ကို၊  
ကတံ၊ ပြုခဲ့ဘူးသလော၊ သမ္မ၊ အချင်း၊ ကိသာကမ္မဝိပါကေန၊ အဘယ်စရိုက်  
အကုသိုလ်ကံ၏အကျိုးအားဖြင့်၊ တံ၊ သင်သည်၊ ဣထော၊ ဤ ငါတို့ဖြစ်ရာလူ့  
ပြည်မှာ ပေတထောကံ၊ ပြိတ္တာတံ၌၊ ဂတော၊ ပဋိသန္ဓေ၏အစွမ်းဖြင့်ဖြစ်လေ  
သနည်း၊ ၊ ဘဒ္ဒန္တ၊ အရှင်ကောင်းတို့၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ပဏ္ဏာနံ၊ ပဏ္ဏာ  
တိုင်း၌နေထိုင်သောမင်းတင်္ချိပ်တို့၏၊ ဝေကန္တန္တိ၊ ဝေကန္တဟူ၍၊ ဝိသု  
တံ၊ အရပ်ထက်ဝန်းကျင် မှုကျော်စောထင်ရှားသော၊ နဂရံ၊ ပြည်သည်၊  
အတ္ထိ၊ ရှိ၏၊ ဘဒ္ဒန္တ၊ အရှင်ကောင်းတို့၊ ဝုဗ္ဗေ၊ ရှေးလွန်လေပြီးသောအတ္တ  
ဘော၌၊ အဟံ၊ အကျွန်ုပ်သည်၊ တတ္ထနဂရေ၊ ထိုပြည်၌၊ သေမ္ဗိ၊ သူဌေးသည်၊  
အသိ၊ ဖြစ်၏၊ ဝံ၊ အကျွန်ုပ်ကို၊ ဝနပါလောကိ၊ ဝနပါလသူဌေးဟူ၍၊



မနုဿာ၊ လူ ဣသညံ၊ ဝိဒ္ဓံ၊ သိကြကုန်၏။ မေ၊ အက္ခန္တိဝိဇ္ဇာ၊ ဟိရညဿ၊ ငွေအ  
 ပြာဇ်၊ ပမာဏံ၊ အတိုင်းအရှည်သည်။ သကဓူဝါဟာနံ၊ ထွန်းဝန်းတို့၏အ  
 သိဘိ၊ ရှစ်ဆယ်ရှိသည်။ အဟောသိ၊ ဖြစ်၏။ ဇာတဗ္ဗပံ၊ ရွှေသည်လည်း။ မေ၊  
 အက္ခန္တိအား၊ ပဟုတံ၊ များသောအတိုင်းအရှည်ရှိသည်။ အဟောသိ၊ ဖြစ်  
 ၏။ ဓမ္မတ္တာ၊ ပုလဲတို့သည်လည်းကောင်း၊ ဝေဇ္ဇုရိယာ၊ ကျောက်မျက်ခွဲတို့  
 သည်လည်းကောင်း၊ ဗဟူ၊ များကုန်သည်။ အဟောသံ၊ ဖြစ်ကုန်၏။ ၊  
 တဒ္ဓန္တ၊ အရှင်ကောင်းတို့၊ ထာဝ၊ ထိုမျှလောက်၊ မဟာဝေဒဿာမိ၊ များ  
 သောဥစ္စာရှိသူကလေးလည်း။ မေ၊ အက္ခန္တိအား၊ ဒါနံ၊ အလှူကို၊ ဒါတုဗ္ဗိပေ  
 လ္လုခြင်းငှါလည်း။ ဝိတ္တံ၊ ဝိတ်သည်။ ယံယသ္မာ၊ အကြင်ကြောင့်၊ နအ  
 ဟု၊ မဖြစ်၊ ထသ္မာ၊ ထိုကြောင့်၊ ယာဝနကာ၊ ဖုန်းတောင် စားတို့သည်။  
 ဝံ၊ ငါ့ကို၊ မာအဒ္ဓသံ၊ မမြင်စေလင့်ကုန်း၊ ဣတိ၊ ဤသို့၊ မနုသိကရိတွာ၊  
 နှလုံးမူ၍၊ န္ဒရံ၊ တံခါးကို၊ ဝိဒ္ဓဟိတွာ၊ ဝိတ်၍၊ ဘုဇ္ဇာမိ၊ စား၏။ အဟံ၊ အ  
 ကျွန်ုပ်သည်။ အသဒ္ဓေါ၊ ကံကံ၏အကျိုးကိုယုံကြည်ခြင်းမရှိသည်။ အာသိံ၊  
 ဖြစ်ပြီးမရွာရီစ၊ ဝန်တိုခြင်းရှိသည်လည်း။ အာသိံ၊ ဖြစ်ပြီးကစရိယောစ၊  
 ကြမ်းသောဝန်တိုခြင်းရှိသည်လည်း။ အာသိံ၊ ဖြစ်၏။ ဒါနာနိ၊ အလှူတို့ကို၊  
 ဒေန္တာနံဒေန္တ၊ ပေးလှူကုန်သောသူတို့ကိုလည်းကောင်း၊ ပုညာနိ၊ ကောင်း  
 မှုတို့ကို၊ ကရောန္တာနံကရောန္တေ၊ ပြုကုန်သောသူတို့ကိုလည်းကောင်း၊ ဒိသ္မာ  
 မြင်၍၊ ပရိတာသကော၊ ဘေးဖြင့်ခြင်းခြောက်ထတ်သည်။ အာသိံ၊ ဖြစ်ပြီး  
 ဗဟုဒန္တေ၊ ပေးလှူကုန်သောကောင်းမှုပြုကုန်သော သူတို့၏ အပေါင်းဖြစ်  
 သောများသောလူတို့ကို၊ ပုညကမ္မတော၊ ကုသိုလ်ကံမှ၊ ဝါရပိသံ၊ မြစ်  
 တစ်၏၊ ဒါနဿ၊ ဒါနကုသိုလ်ကံ၏၊ ပထံ၊ အကျိုးသည်။ နတ္ထိ၊ မရှိ၊ သံယ  
 မဿ၊ သိသထည်းဟူသောစောင့်စည်းခြင်း၏၊ ပထံ၊ အကျိုးသည်။ ကုတော  
 အတ္ထိ၊ အဘယ်မှာရှိအံ့နည်း၊ ဣတိ၊ ဤသို့၊ မိစ္ဆာဒိဋ္ဌိကော၊ ဖောက်ပြန်သော  
 အမြင်ရှိသည်။ အာသိံ၊ ဖြစ်ပြီး၊ ပေါက္ခရညောဒပါနာနိစ၊ ရေတွင်းရေကန်တို့  
 ကိုလည်းကောင်း၊ ရောပိတေရောပိတာနိ၊ ပိုက်ပျိုးအပ်ကုန်သော၊ အေရာမာ  
 နိစ၊ သစ်သီးအရံပန်းအရံတို့ကိုလည်းကောင်း၊ ပပါယောစ၊ ရေအိုးစဉ်တို့  
 ကိုလည်းကောင်း၊ ဓုဂ္ဂေ၊ ရေညှန်အစရှိသည်တို့၏ အစွမ်းသွားခက်သော  
 အရပ်၌၊ သက်မနာနိစ၊ တံဘားတို့ကိုလည်းကောင်း၊ ဝိနာသေသိံ၊ ဖျက်သီး  
 ပြီး၊ တဒန္တ၊ အရှင်ကောင်းတို့၊ အကတကလျာတော၊ မပြုအပ်သော  
 ကုသိုလ်ကံရှိသော၊ ကတပါပေါ၊ ပြုအပ်သောအကုသိုလ်ရှိသော၊ သွာဟံ  
 သောအဟံ၊ ထိုအက္ခန္တိသည်။ တတော၊ ထိုဝန်ပါလသူဌေး၏အဖြစ်မှ။

စုတော၊ ရွှေ့ သည်ရှိသော်၊ ပေတ္တိဝိသယံ၊ ပြိတ္တာဝံ၊ ဥပပန္နော၊ ပဒိုသန္ဓေ၏  
 အစွမ်းဖြင့်ဖြစ်၍၊ ခုပ္ပိပါသယမပ္ပိတော၊ သောလေဝင်တော်ပွတ်ခြင်းနှင့်ပြည့်စုံ  
 သော၊ ပေတော၊ ပြိတ္တာသည်၊ အမြို့ဖြင့်၏၊ အဟံ၊ အကျွန်ုပ်သည်၊ ယတော၊  
 အကြင်အခါမှ၊ ပဋ္ဌာယ၊ စ၍၊ ကာလကံတော၊ သေလွန်၏၊ တတော၊ ထိုအခါ  
 မှ၊ ပဋ္ဌာယ၊ စ၍၊ ပဋ္ဌပဏ္ဍာသဝဿာနိ၊ ငါးဆဲ၊ ငါးနှစ်တို့ပတ်လုံး၊ တုတ္တံ၊ စား  
 အပ်သော၊ ဘောဇနံဝါ၊ ဘောဇဉ်ကို လည်းကောင်း၊ ဝိတံ၊ သေဘင်အပ်  
 သော၊ ပါနိယံ ဝါပန၊ ရေကိုလည်းကောင်း၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဘဒ္ဒန္တော၊  
 အရှင်ကောင်းတို့၊ ယောသံယမော၊ အကြင်ထောတစသည်တို့၏အစွမ်းဖြင့်  
 ထရံတယောကံသောသူအားလည်းမပေးမလှူခြင်းသည်၊ အတ္ထိ ရှိ၏၊ သော  
 သံယမော၊ ထိုမပေးမလှူခြင်းသည်၊ ပေတယောနိယံ၊ ပြိတ္တာမျိုး၌၊ နိဗ္ဗန္တပေ  
 တာနံ၊ ဖြစ်ကုန်သောပြိတ္တာတို့၏၊ မဟာဗျသနဿ၊ ကြီးစွာသောပျက်စီးခြင်း  
 ၏၊ ဟေတုသာဝတော၊ အကြောင်းဖြစ်သောကြောင့်၊ ဝိနာသော၊ မပေးမလှူ  
 ယက်သောသတ္တဝါတို့၏ပျက်စီးကြောင်းမည်၏၊ ယောဝိနာသော၊ အကြင်  
 ပျက်စီးကြောင်းသည်၊ အတ္ထိ၊ ရှိ၏၊ သောဝိနာသော၊ ထိုပျက်စီးကြောင်းသည်၊  
 သံယမော၊ မပေးမလှူယက်ခြင်းပင်တည်း၊ ဘဒ္ဒန္တော၊ အရှင်ကောင်းတို့၊  
 ယောသံယမော၊ အကြင်မပေးမလှူယက်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ သောသံ  
 ယမော၊ ထိုမပေးမလှူယက်ခြင်းသည်၊ ဝိနာသော၊ ပျက်စီးကြောင်းတည်း၊  
 ဣတိ၊ ဤသို့၊ ပေတာဟိပေတာဝေ၊ ပြိတ္တာတို့သည်သာလျှင်၊ ဇာနန္တိကံ၊  
 သိကုန်သတက်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုရေ၊ ရှေးဘဝ၌၊ ပဟုတေ၊ များစွာ  
 သော၊ ဝနေ၊ ဥစ္စာသည်၊ ဝိဇ္ဇမာနေ၊ ရှိလျက်၊ သံယဇိသံ၊ အလှူပေးခြင်းစ  
 သောကောင်းမှုငှာတို့ဖြစ်ခြင်းသည်၊ အာသိ၊ ဖြစ်ပြီးဒေယျဓမ္မေသု၊ လှူဘွယ်  
 ဝတ္ထုတို့သည်၊ သန္တေ သု၊ ရှိကုန်လျက်လည်း၊ အတ္တနေ၊ မိမိ၏၊ ဒိဝံ၊ မြို့ရံရာ  
 ကျွန်းကြီးသဘွယ်ဖြစ်သော၊ ကမ္မံ၊ ကုသိုလ်ကံကို၊ နာကာသိ၊ မပြုမိ၊ သွာဟံ  
 သောအဟံ၊ ထိုအကျွန်ုပ်သည်၊ အတ္တကမ္မပလူပဂေါ၊ ကိုယ်သည်ပြုအပ်  
 သော အကုသိုလ်ကံအကျိုးသို့ ကပ်သည်ဖြစ်၍၊ ပစ္ဆာနုတပ္ပာမိ၊ နောက်၌  
 အဖန်တလဲလဲပူပန်ရ၏၊ ဘဒ္ဒန္တော၊ အရှင်ကောင်းတို့၊ စတုဟိမာသေဟိ  
 စတုနံမာသာနံ၊ လေးထပ်တို့၏၊ ဥဋ္ဌံ၊ အထက်၌၊ မမ၊ အကျွန်ုပ်၏၊ ကာလံကရိ  
 ယာ၊ သေခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်သတ္တံ၊ အဟံ၊ အကျွန်ုပ်သည်၊ ဧကန္တ  
 ကဋုကံ၊ စင်စစ်ဆင်းရဲသော၊ ယောရံ၊ ပြင်းထန်စွာသော၊ နိရယံ၊ အဝိစိ  
 ငရဲသို့၊ ပပတိသံ၊ ကျလတ္တံ၊ ထံနိရယံ၊ ထိုငရဲကြီးသည်၊ စတုကတ္တံ၊ လေး  
 ထောင့်ရှိ၏၊ စတုဂ္ဂါရံ၊ ထံခါးလေးခုနှင့်ဖွဲ့၏၊ တံ၊ ထိုငရဲကြီးကို၊ ဝိဘတ္တံ၊

☰

ကောင်းစွာဝေဘန်အပ်၏။ ဘာဝသော၊ အဘို့အားဖြင့်၊ မိတ်၊ နှိုင်းယှဉ်အပ်  
 ၏။ အယောပါကာရပရိယန္တံ၊ သံတံတိုင်းဖြင့်ထက်ဝန်းကျင်ရုံအပ်၏။ အယံ  
 သာ၊ သံပြားဖြင့်၊ ပဋိကုဇ္ဈိတံ၊ ဝိတ်ဖုံးအပ်၏။ တဿ၊ ထိုငရဲကြီး၏။ အယောမ  
 ယာ၊ သံဖြင့်ပြီးသော၊ တုမိ၊ ဖြေသည်။ ဇလိဘော၊ အထွ်တပြောင်ပြောင်  
 ဖောက်၏။ တေဇုသာယုတာ၊ ထက်ဝန်းကျင်မှထွက်သော အထွ်ရှိသော  
 များသောမီးနှင့်မပြတ်ယှဉ်၏။ တဿ၊ ထိုငရဲကြီး၏။ သမန္တာ၊ ထက်ဝန်း  
 ကျင်မှ၊ ဗဟိ၊ အပယျို၊ သရဗ္ဗိတာ၊ ထွက်သော၊ ဇာတာ၊ မီးထွ်သည်။ သဗ္ဗဒိ  
 သာသု၊ ခပ်သိမ်းဘောအရပ်မျက်နှာတို့၌၊ ယောဇနသတံ၊ ယုဇနာတရာတိုင်  
 တိုင်၊ ဗရိတွာ၊ နှံ၍၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ တိဋ္ဌတိ၊ တည်၏။ ၊ ဘဒ္ဒန္တ၊  
 အရှင်ကောင်းတို့၊ မယာ၊ အကျွန်ုပ်သည်၊ ကတဿ၊ ပြုအပ်သော၊ ပါပထာ၊  
 ယုတ်မာသော၊ ကမ္မဿ၊ အကုသိုလ်ကံ၏၊ ပလံ၊ အကျိုးဖြစ်သော၊ ဒုက္ခဝေဒ  
 နံ၊ ဆင်းရဲဝေဒနာကို၊ တတ္ထ၊ ထိုငရဲကြီး၌၊ ဒိဗံ၊ ကြာမြင့်စွာသော၊ အဒ္ဓါနံ၊ ကာ  
 ထမတ်လုံး၊ အဟံ၊ အကျွန်ုပ်သည်၊ ဝေဒိသံ၊ ခံစားရလတ္တံ့၊ တသ္မာ၊ ထို  
 ကြောင့်၊ ထုသံ၊ ပြင်းစွာ၊ အဟံ၊ ငါသည်၊ သောစာမိ၊ ရိုရိပ်၏။ ၊ ဘဒ္ဒန္တ၊  
 အရှင်ကောင်းတို့၊ ထံတသ္မာ၊ ထိုကြောင့်၊ ဝေါ၊ သင်တို့ကို၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ဩဝါဒဝသေဒု၊ ဆုံးမသည်၏အစွမ်းဖြင့်၊ ဝဒါမိ၊ ဆို၏။ ဝေါ  
 တုမှာကံ၊ သင်တို့အား၊ ဘဒ္ဒန္၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း  
 ယာဝန္တာ၊ အကြင်မျှသောက်ကုန်သော၊ တုဋ္ဌေ၊ သင်တို့သည်၊ ဧတ္ထ၊ ဤအ  
 ရပ်သို့၊ သမာဂတာ၊ အညီအညွတ်ရောက်လာကုန်၏။ တေသဗ္ဗေ၊ ထိုအထုံး  
 စုံကုန်သောသင်တို့သည်၊ မမ၊ အကျွန်ုပ်၏၊ ဝစနံ၊ စကားကို၊ သုဏာထ၊ နာ  
 ကြကုန်လော့၊ တုဋ္ဌေ၊ သင်တို့သည်၊ အာဝိဝါ၊ ထင်စွာသည်၊ ပါပကံ၊ ယုတ်  
 မာသော၊ ကမ္မံ၊ အကုသိုလ်ကံကို၊ မာအကတ္ထ၊ မပြုစေကုန်စင့်၊ ယဒိ၊ ထိုမှ  
 တပါး၊ ရဟောဝါ၊ ပုန်းကွယ်သည်ဖြစ်၍လည်း၊ ပါပကံ၊ ယုတ်မာသော၊ ကမ္မံ၊  
 အကုသိုလ်ကံကို၊ မာအကတ္ထ၊ မပြုစေကုန်စင့်၊ တုဋ္ဌေ၊ သင်တို့သည်၊ ပါပ  
 ကံ၊ ယုတ်မာသော၊ တံကမ္မံ၊ ထိုအကုသိုလ်ကံကို၊ အာယတိံ၊ နောင်အခါ၌၊  
 သစေကရိဿထ၊ အကယ်၍ပြုကုန်သည်ဖြစ်အံ့၊ ဧတရဟိဝါ၊ ယခုအခါ၌မူ  
 ထည်း၊ ကရောထ၊ ပြုကုန်နံ၊ တဿ၊ ထိုအကုသိုလ်ကံ၏၊ ပသဘုတာ၊ အကျိုး  
 ဖြစ်၍ဖြစ်သော၊ ဒုက္ခာ၊ ဆင်းရဲမှ၊ ဥပေစ္စဥပတိတွာ၊ ပြန်၍ ပသာယတံပသာ  
 ယန္တာနံ၊ ပြေးကုန်သော်လည်း၊ ဝေါ၊ သင်တို့အား၊ ရုတ္တိ၊ လွတ်ခြင်းသည်၊  
 နအတ္ထိ၊ မရှိ၊ ၊ ဘဒ္ဒန္တ၊ အရှင်ကောင်းတို့၊ ဝေါ၊ သင်တို့သည်၊ မေတ္တေယျာ  
 အမိက္ခိလုပ်ကျွေးကုန်သည်၊ ဟောထ၊ ဖြစ်ကုန်လော့၊ ပေတ္တေယျာ၊ အဘကို

လုပ်ကြေးကုန်သည်လည်း၊ ဟောထ၊ ဖြစ်ကုန်ထော၊ ကုလေ၊ အမျိုး၌၊ ဇေဋ္ဌာ  
 ပစာယိကာ၊ အသက်ဂုဏ်ဖြင့်ကြီးကုန်သော သူတို့အားအရိုအသေပြုကုန်  
 သည်၊ ဟောထ၊ ပြုကုန်လော၊ သာမညာ၊ ရဟန်းတို့ကိုလုပ်ကြေးကုန်သည်  
 လည်း၊ ဟောထ၊ ပြုကုန်ထော၊ ဗြဟ္မညာ၊ သူတော်ကောင်းတို့ကိုလုပ်ကြေး  
 ကုန်သည်လည်း၊ ဟောထ၊ ဖြစ်ကုန်ထော၊ ဇေ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်း  
 ဖြင့်ကောင်းမှုတို့ကိုပြုကုန်သည်ရှိသော်၊ ကုမ္မေ၊ သင်တို့သည်၊ သင်္ဂ၊ နတ်  
 ပြည်သို့၊ ဂမိ၊ သာထ၊ ထားရကုန်ထက္ကံ၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ သတ္တ  
 ဓံ၊ ခုနစ်မြောက်သော၊ ဓနပါသပေတဝတ္ထု၊ ဓနပါလ သူဌေးပြိတ္တာ၏အ  
 ကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၀) ဘန္ဓေ၊ အရှင်ထုရား၊ တံ၊ သင်သည်၊ နဂ္ဂေါ၊ အဝတ်မရှိ၊ ကိသေ၊  
 ကြိုလည်းကြို၏၊ ပဗ္ဗဇိတော၊ ရဟန်းသည်၊ အသိ၊ ဖြစ်ပေသထော၊ တံ၊ သင်  
 သည်၊ ခတ္ထိ၊ ညဉ့်အခါ၌၊ ကုဟိ၊ အဘယ်အရပ်သို့၊ ကိသေဟေတု၊ အဘယ်  
 အကြောင်းရှိသည်ဖြစ်၍၊ ဂစ္ဆသိ၊ သွားသိသနည်း၊ ဘန္ဓေ၊ အရှင်ထုရား၊  
 ထုဝံ၊ သင်သည်၊ ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်၊ အာသယာနုရူပံ  
 အလိုအားထောင်စွာ၊ ဝီတ္တံ၊ စည်းစိမ်ချမ်းသာကို၊ သဗ္ဗေန၊ ခပ်သိမ်းသောအဖို့  
 အားဖြင့်၊ ပဗ္ဗိပါဒယေ၊ ပြည့်စုံပေရာ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊  
 မယံ၊ အကျွန်ုပ်တို့သည်၊ ကာတံ၊ ပြုခြင်း၌၊ အဝိသက္က၊ ကေမ၊ တတ်နိုင်ငြား  
 အံ့လည်းမသိကုန်၊ တံ၊ ထိုအခြင်း၏ အကြောင်းကို၊ မေ၊ အကျွန်ုပ်အား၊ အာ  
 ဝိက္ခ၊ ကြားလတ်စေစေ၊ မဟာရာဇ၊ မင်းမြတ်၊ ခုရယုဋ္ဌံ၊ ဝေးသောအရပ်  
 မှုဂုဏ်ကိုကြားသည်၏အစွမ်းဖြင့် ကျော်ကြားသော၊ ဗာရာဏသီနဂရံ၊  
 ဗာရာဏသီပြည်သည်၊ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုဗာရာဏသီပြည်၌၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ အနုကော၊ များသောစည်းစိမ်ချမ်းသာရှိသော၊ ဂဟပတိ၊ သူ  
 ကြွယ်သည်၊ အဟု၊ ဖြစ်ခဲ့ဘူး၏။ ဒိနော၊ မပေးလှူလိုခြင်းဟုဆိုအပ်သောစိတ်  
 ရှိသည်ဖြစ်၍၊ အဒါတာ၊ ပေးလှူမရှိသည်၊ အဟု၊ ဖြစ်၏။ အာမိသတ္ထိံ၊ ကာ  
 မဂုဏ်တည်းဟူသောအာမိသတ္ထိံ၊ ဂေဓိတမနော၊ မက်မောကပ်ငြိသောစိတ်  
 ရှိသည်၊ အဟု၊ ဖြစ်၏။ အဟံ၊ ငါသည်၊ တေနုဒုသိထေန၊ ထိုမပေးမလှူလို  
 ခြင်းဟုဆိုအပ်သောယုတ်သောစိတ်ရှိခြင်းအစရှိသောဒုသိလအကုသိုလ်  
 ကံကြောင့်၊ ယမဝိသယံ၊ ပြိတ္တာထုံသို့၊ ပတ္တော၊ ရောက်သည်၊ အဓိ၊ ဖြစ်၏။ ။  
 မဟာရာဇ၊ မင်းမြတ်၊ သောအဟံ၊ ထိုအကျွန်ုပ်သည်၊ တေဟိ၊ ထိုမပေးမလှူ  
 ခြင်းဟုသောယုတ်သောစိတ်ရှိခြင်းအစရှိသောအကုသိုလ်တို့ကြောင့်၊ သုစိ  
 ကာယ၊ ငတ်မွတ်ဆာထောင်ခြင်းဖြင့်၊ ကိလမိတော၊ ပင်ပန်း၏၊ တေ၊ နေဝ၊

ထိုဝတ်ပွတ်ဆာထောဝီခြင်းဆင်းရဲကြောင့် ပင်လျှင်၊ အာမိသကိဗ္ဗိက္ခယော  
 တု၊ အာမိသကိဗ္ဗိက္ခယော၊ အကြောင်းကြောင့်၊ ဥပဇာတိသုဇာတိနံ၊  
 အဆွေအမျိုးတို့၏၊ သဒိဝံ၊ အနိုးသို့၊ ယာမိ၊ သွားပါအံ့၊ မဟာရာဇမင်း  
 မြတ်၊ အညေပိ၊ အကျွန်ုပ်မှတစ်ပါးထည်းဖြစ်ကုန်သော၊ မနုဿာ၊ လူတို့သည်၊  
 အဒါနသိသာ၊ မပေးမလှူဘတ်သော အထေ့ရှိကုန်၏၊ ဒါနုဖလံ၊ အလှူ၏အ  
 ကျိုးသည်၊ ပရမိဓောကော၊ တမလွန်လောက၌၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊  
 ဤသို့၊ နဝသန္ဓာန္တိ၊ ယုံထည်းမယုံကြည်ကုန်၊ တေပိမနုဿာ၊ ထိုလူတို့  
 သည်ထည်း၊ အဟံဝိယ၊ အကျွန်ုပ်ကဲ့သို့၊ ပေတ္တာ၊ ပြိတ္တာတို့သည်၊ ဟုတွာ၊  
 ဖြစ်ကုန်၍၊ မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို၊ ပစ္စန္ဓတောန္တိ၊ ခံစားရကုန်၏  
 မဟာရာဇမင်းမြတ်၊ မသံ၊ အကျွန်ုပ်၏၊ ဝိတာစ၊ သွေးသည်ပင်လျှင်၊ ဝိတုနံ၊  
 အမိအဘတို့အားလည်းကောင်း၊ ဝိတုမဟာနံ၊ အတိုးအတေးတို့အားလည်း  
 ကောင်း၊ ဥန္တုဿ၊ ရည်မှတ်၍၊ ဒါနံ၊ အလှူကို၊ ဒဿာမိ၊ ပေးလှူအံ့၊ ဣတိ၊ ဤသို့၊  
 အဘိက္ခဝံ၊ မပြတ်၊ လပသော၊ ဆို၏၊ ဥပက္ခမံ၊ အကျွန်ုပ်သွေးသည်စီရင်အပ်  
 သော၊ တံဒါနံ၊ ထိုအလှူကို၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ ပရိဝိသယန္တိ၊ စား  
 ကုန်၏၊ အဟံ၊ အကျွန်ုပ်သည်၊ တောတ္ထု၊ စားခြင်းငှါ၊ အန္ဓကရိန္ဒ၊ အန္ဓကရိန္ဒ  
 အမည်ရှိသော မြို့သို့၊ ယာမိ၊ သွားအံ့၊ ရာဇာ၊ အဇာတသတ်မင်းသည်၊  
 တံ၊ ထိုပြိတ္တာကို၊ တံ၊ သင်သည်၊ တဒ္ဓိ၊ ထိုသင်သွေးသည်စီရင်အပ်သောအလှူ  
 ကိုသည်၊ အနုဘဝိယာန၊ ခံစားဦး၍၊ မမေ၊ ငါ၏၊ သန္တကံ၊ အထံသို့၊ ဝိပွံ၊ လျှင်  
 စွာ၊ ယောသိ၊ လာလည့်လော၊ အဟတ္ထိ၊ ငါသည်လည်း၊ တေ၊ သင်အား၊ ပူဇံ၊  
 ပူဇော်ခြင်းကို၊ ကဿံ၊ ပြုအံ့၊ ဟေတု၊ တစ်ခုတစ်ခုသောအကြောင်းသည်၊ ယဒိ  
 အတ္ထိ၊ အကယ်၍ရှိအံ့၊ တံ၊ ထိုအကြောင်းကို၊ မေ၊ ငါ့အား၊ အာပိက္ခ၊ ကြားထတ်  
 လော၊ သဒ္ဓါဟိတံ၊ ယုံကြည်အပ်သော၊ ဟေတု၊ စေတ၊ အကြောင်းနှင့်ထက်  
 သောစကားကို၊ ဝဒ၊ ဆိုလော၊ မယံ၊ ငါတို့သည်၊ သုဇောမ၊ နာကုန်အံ့၊  
 ဣတိ၊ ဤသို့၊ အဝေါစ၊ ဆိုးလ၏၊ သောပေတော၊ ထိုပြိတ္တာသည်၊ တထာတိ၊  
 ကောင်းပြီဟူ၍၊ ဝတွာ၊ ဆို၍၊ အန္ဓကရိန္ဒ၊ အန္ဓကရိန္ဒအမည်ရှိသောမြို့သို့၊ အ  
 ဂမာသိ၊ သွားလေ၏၊ တတ္ထု၊ ထိုအန္ဓကရိန္ဒမြို့ပုဏ္ဏားတို့ကို ကျေးမွေးရာအ  
 ရပ်၌၊ ဒုသဝိယာ၊ သိယမရှိကုန်သော၊ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၊ ဘတ္ထံ၊ ထ  
 မင်းကို၊ သုန္တိံ၊ သုစားကုန်၏၊ ဒက္ခိတာ၊ ရဟာ၊ အလှူကိုခံတိုက်ကုန်သော၊  
 ဝိသဝန္တော၊ ဝိသရှိကုန်သောသူတို့သည်၊ နဘုန္တိံ၊ သု၊ မစားသောက်ကုန်၊  
 သောပေထော၊ ထိုပြိတ္တာသည်၊ ပုန၊ ဘဘာနံ၊ အပရုံးတစ်ပါးတို့၊ ရာဇဂဟံ၊ ရာ  
 ဇဂြိုဟ်ပြည်သို့၊ ပစ္စာဂမိ၊ လာပြန်၏၊ ဇနာမိပဿ၊ လူတို့ကို အစိုးရသော၊ ရ

ညော၊ အဇာတသတ်မင်း၏၊ ပုရတော၊ ရှေး၌၊ ပါတုရဟောသိ၊ ထင်ရှားဖြစ်  
 ၏၊ ရာဇာ၊ အဇာတသတ်သည်၊ ပုနဒေဝ၊ တဖန်သာလျှင်၊ အာဂတံ၊ လာ  
 ရောက်သော၊ ပေတံ တံပေတံ၊ ထိုပြိတ္တာကို၊ ဒိသ္မာန၊ မြင်၍၊ အဟိဝိ၊ ငါသည်  
 လည်း၊ ထေ၊ သင်အား၊ ကိ၊ အတတ်သို့သောဝတ္ထုကို၊ ဒဒါမိ၊ ပေးရအံ့နည်း၊  
 ယေန၊ အကြင်အကြောင်းဖြင့်၊ တံ၊ သင်သည်၊ စိရတရံ၊ အထူးသဖြင့်ကြာ  
 မြင့်စွာသော ကာလပတ်လုံး၊ ပိကိတော၊ ရောင့်ရဲသည်၊ သိယာ၊ ဖြစ်ရာ၏၊  
 သောဂေတု၊ ထိုအကြောင်းသည်၊ ယဒိအတ္ထိ၊ အကယ်၍ရှိအံ့၊ တံ၊ ထိုအ  
 ကြောင်းကို၊ မေ၊ ငါအား၊ အာဗိက္ခ၊ ကြားလတ်လော၊ ဣတိ၊ ဤသို့၊ အဝေါဝ၊  
 ဆို၏၊ ရာဇ၊ မင်းမြတ်၊ အန္ဓေနဝ၊ ဆွမ်းဖြင့်လည်းကောင်း၊ ပါနေနဝ၊ အပျော်  
 ဖြင့်လည်းကောင်း၊ စီဝရေနဝ၊ သက်နိုးဖြင့် လည်းကောင်း၊ ဗုဒ္ဓဉ္စ၊ ထူးရားကို  
 လည်းကောင်း၊ သံဃဉ္စ၊ ထမည့်သာ၊ သံဃာတော်ကို လည်းကောင်း၊  
 ပရိဝိသယာန၊ လုပ်ကျွေးပြီး၍၊ တံဒက္ခိတံ၊ ထိုအလှူကို၊ မေ၊ အကျွန်ုပ်  
 အား၊ ဟိသာယ၊ အစီး အပွားအလို့ငှါ၊ အာဒိသံ၊ အမျှ ပေးဝေလော၊  
 ဧတံဧတသ္မာ၊ ဤသို့အမျှပေးဝေခြင်းကြောင့်၊ အဟံ၊ အကျွန်ုပ်သည်၊ စိရတ  
 ရံ၊ အထူးသဖြင့်ကြားမြင့်စွာသော ကာလပတ်လုံး၊ ပိကိတော၊ ရောင့်ရဲသည်  
 သိယာ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ ဒဒါမိ၊ ဆို၏၊ ရာဇာ၊ အဇာတသတ်မင်းသည်  
 တတောစ၊ ထိုပြိတ္တာ၏စကားဖြင့်လျှင်၊ နိပတိတွာ နိက္ခမိတွာ၊ ထွက်၍၊  
 တာဝဒေဝ၊ ထိုဆွမ်းမစားမီ နံနက်အခါ၌ပင်လျှင်၊ သဟတ္ထာ၊ မိမိထက်ဖြင့်၊  
 သံဇော၊ သံဃာအား၊ အတုလံ၊ များမြတ်သော၊ ဒါနဉ္စ၊ အလှူကိုလည်း၊ ဒတွာ၊  
 ပေး၍၊ ပကတံ၊ ပြိတ္တာကိုရည်၍ပြုအပ်သော အဖြစ်ကိုလည်း၊ တထာဂတ  
 သ၊ မြတ်စွာထူးရားအား၊ အာရောစေသိ၊ ကြားသျှောက်၏၊ ပေတသ္မဝ၊ ပြိ  
 တ္တာအားလည်း၊ ဒက္ခိတံတံဒက္ခိတံ၊ ထိုအလှူကို၊ အာဒိသိတ္ထ၊ အမျှပေးဝေ၏  
 ခညော၊ အဇာတသတ်မင်းသည်၊ ပုရတော၊ အလှူကို အမျှပေးဝေသောအား  
 ဖြင့်ပူဇော်အပ်သော၊ သော၊ ထိုပြိတ္တာသည်၊ အတိဝိယ၊ အလွန်လျှင်၊ သော  
 ဘမာနော၊ တင့်တယ်သည်ဖြစ်၍၊ ဇနာပိပယာ၊ လူတို့ကို အစိုးရသော၊ ခ  
 ညော၊ အဇာတသတ်မင်း၏၊ ပုရတော၊ ရှေး၌၊ ပါတုရဟောသိ၊ ထင်ရှားဖြစ်  
 ၏၊ မဟာရာဇာ၊ မင်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ ပရမိဒ္ဓိပတ္တော၊ မြတ်သော  
 တန်ခိုးသို့ရောက်သော၊ ယက္ခော၊ နတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ မတ္တံ၊ အကျွန်ုပ်၏၊  
 သမသဒိသာ၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းနှင့်တူကုန်သော၊ မနုဿာ၊  
 လူတို့သည်၊ နအတ္ထိ၊ မရှိကုန်၊ အပရိဝိတံ၊ အတိုင်းအရှည်မရှိသော၊ မမ၊ အ  
 ကျွန်ုပ်၏၊ ဣဒံအာနုဘာဝံ၊ ဤအာနုဘော်ကို၊ တံ၊ သင်သည်၊ ပယာ၊ ရှုပါလော၊

ဣတိ၊ ဤသို့၊ ဝဒသိ၊ ဆို၏။ မနုဿဒေဝ၊ လူတို့၏ အရှင်မင်းမြတ်၊ အနုသိဋ္ဌံ၊ ဆုံးမတိုင်း၊ သံစော၊ အရိယသံစောတော်အား၊ အတုလံ၊ များမြတ်သော၊ ဒါနံ အလှူကိုလည်း၊ ဒေတွာ၊ ပေးလှူ၍၊ ဗဟုဟိ၊ ဆွမ်းအဖျော်အဝတ်သင်္ကန်းအစရှိကုန်သောများသောလှူငွယ်ဝတ္ထုတို့ဖြင့်၊ သန္တပွေန္တန၊ ကောင်းစွာရောင့်ရဲစသော၊ တယာ၊ သင်သည်၊ သဒါ၊ အသက်ထက်ဆုံး၊ ကာသပတ်လုံး၊ သတတံ၊ မပြတ်၊ အဟံ၊ အကျွန်ုပ်ကို၊ သန္တပွေတော၊ ကောင်းစွာရောင့်ရဲစေအပ်ပြီ၊ ဣဒါနိ၊ ယခုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ သုခိထော၊ ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍၊ ဣန္ဒိထံဋ္ဌာနံ၊ လိုရာအရပ်သို့၊ ယာမိ၊ သွားပါအံ့၊ ဣတိ၊ ဤသို့၊ ရာဇာနံ၊ အစာတတ်မင်းကို၊ အာပုတ္တိ၊ ပန်ကြား၏။ «အဋ္ဌမံ၊ ရှစ်ခု၊ မြောက်သော၊ ဝုဋ္ဌသေဋ္ဌိပေထဝတ္ထု၊ ဝုဋ္ဌသုဋ္ဌေး ပြိတ္တာ၏ အကြောင်းသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

ပဋ္ဌမံ၊ ရှေးဦးစွာသော၊ တာထဝါရံ၊ တာထဝါရသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ၊

(၂၁) ဘော၊ အရှင်အင်္ဂုရမင်းသား၊ မယံ၊ အကျွန်ုပ်တို့သည်၊ ယဿ၊ အကြင်ဥစ္စာ၏၊ အတ္ထာယ၊ အကြောင်းကြောင့်၊ ဓနဟာရကာ၊ တဏှာကို ရောင်းသဖြင့် ရအပ်သောဥစ္စာကို ဆောင်လိုကုန်သည်ဖြစ်၍၊ ကမ္မောဇံ၊ ကမ္မောဇတိုင်းသို့၊ ဂစ္ဆာမ၊ သွားကုန်၏၊ အယံ၊ ယကော၊ ဤနတ်သားသည်၊ ကာမဒဒေ၊ အလိုရှိသမျှကိုပေးတတ်၏၊ ဣမံ၊ ယက္ခံ၊ ဤနတ်သားကို၊ နယာမသေ၊ ဆောင်ကုန်အံ့၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဣမံ၊ ယက္ခံ၊ ဤနတ်သားကို၊ သာဓုကနဝါ၊ တောင်းပန်သဖြင့်လည်းကောင်း၊ ပသဟ္ပဝါ၊ အနှိုင်းအထက်နှိုင်းစက်၍ လည်းကောင်း၊ ဂဟေတွာန၊ ဖမ်းယူကုန်၍၊ ယာနံ၊ ယာဉ်သို့၊ အာရောပယိတွာန၊ တင်ကုန်၍၊ ဣရကံ၊ ဣရတီမြို့သို့၊ နိပ္ပံ၊ လျှင်စွာ၊ ဂစ္ဆာမ၊ သွားကုန်အံ့။ ၊ သဗ္ဗ၊ အချင်းပုစ္ဆား၊ ယော၊ အကြင်သူသည်၊ ယဿ၊ ရုက္ခဿ၊ အကြင်သစ်ပင်၏၊ ဝာယာယ၊ အရိပ်၌၊ နိသီဒေယျဝါ၊ ထိုင်နေမှုလည်းထိုင်နေဘူးအံ့၊ သယေယျဝါ၊ အိပ်မှုလည်းအိပ်ဘူးအံ့၊ သော၊ ထိုသူသည်၊ တဿ၊ ထိုသစ်ပင်၏၊ သာခံ၊ အခက်ကို၊ နာတဗ္ဗေယျ၊ မမျိုးရာ၊ ဟိယသွာ၊ အကြင်ကြောင့်၊ ဝိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်းတို့၌ ပျက်ဆီးတတ်သောသူသည်၊ ပါပကော၊ ယုတ်မာ၏၊ တသ္မာ၊ ထိုကြောင့်၊ နာတဗ္ဗေယျ၊ မမျိုးရာ။ ၊ ဘော၊ အရှင်အင်္ဂုရမင်းသား၊ ယော၊ အကြင်သူသည်၊ ယဿ၊ ရုက္ခဿ၊ အကြင်သစ်ပင်၏၊ ဝာယာယ၊ အရိပ်၌၊ နိသီဒေယျဝါ၊ ထိုင်နေမှုလည်းထိုင်နေရာ၏၊ သယေယျဝါ၊ အိပ်မှုလည်းအိပ်ရာ၏၊ သော၊ ထိုသူသည်၊ တာဒိသော၊

ထိုသို့သဘောရှိသောအခေအခံအဦဖြင့်၊ အတ္ထောအတ္ထိကော၊ အလိုရှိသည်၊  
 စေတိယာ၊ အကယ်၍ဖြစ်အံ့၊ ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်၊ တဿ၊ ထိုသစ်  
 ပင်၏၊ ခန္ဓိ၊ ပင်စည်ကိုလည်း၊ ဆိန္ဒယျ၊ ဖြတ်ရာ၏၊ ဝေဗ္ဗ၊ အချင်းပုဏ္ဏား။  
 ယော၊ အကြင်သူသည်၊ ဟဿ၊ ရုက္ခဿ၊ အကြင်သစ်ပင်၏၊ ဘာယာယ၊  
 အရိပ်၌၊ နိသိဒေယျ၊ ထိုင်နေမှုလည်း၊ ထိုင်နေဘူးအံ့၊ သယေယျ၊ အိပ်မှု  
 ထည်း၊ အိပ်ဘူးအံ့၊ သော၊ ထိုသူသည်၊ တဿ၊ ထိုသစ်ပင်၏၊ ပတ္တံ၊ အရွက်ကို  
 မှုသည်၊ နဟိ၊ သေယျ၊ မညှဉ်းဆဲရာ၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ မိတ္တဒုဗ္ဗော  
 အဆွေခင်ပွန်းတို့၏ အကျိုးမဲ့ကို ဖြစ်စေတတ်သောသူသည်၊ ပါပကော၊  
 ယုတ်မာ၏၊ တသ္မာ၊ ထိုကြောင့်၊ နဟိ၊ သေယျ၊ မညှဉ်းဆဲရာ၊ ဘော၊ အရှင်  
 အင်္ဂုရမင်းသား၊ ယော၊ အကြင်သူသည်၊ ဟဿ၊ ရုက္ခဿ၊ အကြင်သစ်ပင်  
 ၏၊ ဘာယာယ၊ အရိပ်၌၊ နိသိဒေယျ၊ ထိုင်နေမှုလည်း၊ ထိုင်နေရာ၏၊ သယေ  
 ယျ၊ အိပ်မှုလည်း၊ အိပ်ရာ၏၊ သော၊ ထိုသူသည်၊ တာဒိသော၊ ထိုသို့သဘော  
 ရှိသောအဖြစ်စသောအခေအခံအဦဖြင့်၊ အတ္ထော၊ အလိုရှိသည်၊ စေတိယာ  
 အကယ်၍ဖြစ်ပါအံ့၊ ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်၊ တံ၊ ထိုသစ်ပင်ကို၊ သမူလံ  
 ဝိ၊ အမြစ်နှင့် တကွလည်း၊ အဗ္ဗုဟေ၊ နှုတ်ရာ၏၊ ဝေဗ္ဗ၊ အချင်းပုဏ္ဏား၊  
 ဟဿ၊ အကြင်သူ၏၊ စာရေ၊ အိမ်၌၊ ဧကေရတ္ထိန္ဒြိ၊ တညဉ်မျှလည်း၊ ဝသေယျ၊  
 နေငြားအံ့၊ ယတ္ထ၊ အကြင်သူ၏အထံ၌၊ ပုရိသော၊ ယောကျ်ားသည်၊ အနူပါနံ၊  
 ထမင်းအပျော်ကို၊ ထတေထ၊ ငြားအံ့၊ တဿ၊ ထိုသူအား၊ ပါပံ၊ မကောင်း  
 သောအမှုကို၊ မနုသာဝိ၊ စိတ်ဖြင့်လည်း၊ နုဗ္ဗိယေ၊ မကြံရာ၊ ဟိကာသ္မာ၊ အ  
 တယ်ကြောင့်နည်း၊ ကတညတ၊ သူတပါးသည်ပြုအပ်သောကျေးဇူးကိုသိ  
 တတ်သောသူ၏အဖြစ်ကို၊ သဗ္ဗုရိသေဟိ၊ ဘုရားအစရှိကျင့်သော သူထော်  
 ကောင်းတို့သည်၊ ဝတ္ထိတာ၊ ပြီးပွမ်းအပ်၏၊ ထသ္မာ၊ ထိုကြောင့်၊ နုဗ္ဗိယေ၊  
 မကြံရာ၊ ဝေဗ္ဗ၊ အချင်းပုဏ္ဏား၊ ယော၊ အကြင်သူ၏၊ စာရေ၊ အိမ်၌၊ ဧက  
 ရတ္ထိန္ဒြိ၊ တညဉ်မျှလည်း၊ ဝသေယျ၊ နေဘူးအံ့၊ ယော၊ အကြင်သူသည်၊ အနွေ  
 ထမင်းဖြင့်လည်းကောင်း၊ ပါနေန၊ အပျော်ဖြင့်လည်းကောင်း၊ ဥပဗ္ဗိတော၊  
 လုပ်ကျွေးဘူးသည်၊ သိယာ၊ ဖြစ်ငြားအံ့၊ တဿ၊ ထိုသူအား၊ ပါပံ၊ မကောင်း  
 သောအမှုကို၊ မနုသာဝိ၊ စိတ်ဖြင့်လည်း၊ နုဗ္ဗိယေ၊ မကြံရာ၊ ယသ္မာ၊ အကြင်  
 ကြောင့်၊ အနုပ္ပပါဏိ၊ မညှဉ်းဆဲ တတ်သော လက်ရှိသောသူသည်၊ မိတ္တ  
 ဒုဗ္ဗိ၊ အဆွေခင်ပွန်းတို့ကို ဖြစ်မှားတတ်သောသူကို၊ ဧဟံ၊ တိရိနာ သေတိ  
 ပျော်ဆီးတတ်၏၊ တသ္မာ၊ ထိုကြောင့်၊ နုဗ္ဗိယေ၊ မကြံရာ၊ ဝေဗ္ဗ၊ အချင်း  
 ပုဏ္ဏား၊ ယော၊ အကြင်သူသည်၊ ပုဗ္ဗေ၊ ရှေး၌၊ ကလကထျာဏော၊ ပြုအပ်၊

၀၀၀



သောကျေးဇူးရှိသည်။ သိယာ၊ ဖြစ်ငြားအံ့၊ တံပုဗ္ဗကာရိ။ ထိုရှေးဦးပြုဘူးသော  
 ကျေးဇူးရှိသောသူကို၊ ပစ္စယ၊ နေဝံကာထဋ္ဌိ၊ ပါပေန၊ မကောင်းသော၊ အမှုဖြင့်၊  
 နဟိံ သတိ၊ မညှဉ်းဆဲရာ၊ ကသ္မာ၊ အတတ်ကြောင့်နည်း၊ အနန္တိ၊ ပါဏိဟ  
 တော၊ သူ့ဇူးပြုခြင်းတည်းဟူသော ရေဖြင့်စွမ်းသော ထက်ရှိသောသူကို  
 နှိပ်စက်တတ်သော၊ ဝါဟဏော၊ ရှေးဦးပြုဘူးသော ကျေးဇူးရှိသောသူကို  
 နှိပ်စက်တတ်သော၊ အဒုတ္တိ၊ ကိ၊ ကျေးဇူးကိုမသိတတ်သော၊ သောပေါသော  
 ထိုသတ္တဝါသည်၊ ဘဒြာနိ၊ ကောင်းသောအကျိုးတို့ကို၊ နပသတိနဝိန္နတိ၊  
 မရ၊ တသ္မာ၊ ထိုကြောင့်၊ နဟိံ သတိ၊ မညှဉ်းဆဲရာ၊ မာရိယ၊ အချင်းတို့၊  
 အဟံ၊ ဝါကို၊ ဒေဝေနဝါ၊ နတ်သည် လည်းကောင်း၊ မနုဿေနဝါ၊ လူသည်  
 ထည်းကောင်း၊ ဣသဝရိယေနဝါ၊ တန်ခိုးရှိသောနတ်လူသည် ထည်းကောင်း၊  
 နပ္ပသယော၊ ညှဉ်းဆဲနှိပ်စက် ခြင်းငြါမတတ်နိုင်၊ အဟံ၊ ဝါကို၊ အပ္ပသ  
 ယော၊ အပ္ပံသိယော၊ ဗျက်ဆီးခြင်းငြါမတတ်နိုင်၊ မာရိယ၊ အချင်းတို့၊ အ  
 ဟံ၊ ဝါသည်၊ ပရမိဒ္ဓိပတ္တော၊ မြတ်သောနတ်၏တန်ခိုးနှင့် ပြည့်စုံသော၊ နုရဂီ  
 မော၊ တစတ ခြင်းဖြင့် ဝေးသော အရပ်သို့ထည်း သွားခြင်းငြါ စွမ်းနိုင်  
 သော၊ ဝဏ္ဏဗလုပပန္နော၊ အဆင်းလှခြင်းခွန်အားကြီးခြင်းနှင့် ပြည့်စုံသော၊  
 ယက္ခော၊ နတ်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဘန္တေ၊ အရှင်နတ်မင်း၊ တေ၊ သင်၏၊  
 သဗ္ဗသောဝတ္တော၊ အလုံးစုံရွှေအဆင်းကဲ့သို့သော အဆင်းရှိသော၊ ပါဏိ၊  
 ထက်ျာလက်သည်၊ ပဉ္စပေရော၊ ငါးခုသော လက်ချောင်းတို့ဖြင့်သူတပါးတို့  
 သည်အလိုရှိအပ်သောဝတ္ထုကိုဆောင်ခြင်းရှိ၏၊ မရုဿာဝေါ၊ ချိုမြိန်ကောင်း  
 မြတ်သောအရသာကို ယိုစီးစေတတ်၏၊ တေ၊ သင်၏၊ ပါဏိ၊ မှာ၊ ထက်ျာ  
 ထက်မှ၊ နာနာရသော၊ အချိုအခါးအဖန်စသော အထူးထူးအပြားပြားရှိကုန်  
 သောအရသာတို့သည်၊ ပဋ္ဌရန္တိ၊ ယိုစီးကုန်၏၊ ဘန္တေ၊ အရှင်နတ်မင်း၊ အဟံ  
 အက္ခန္တိသည်၊ တံ၊ သင့်ကို၊ ဝုရိန္ဒအံ၊ ရှေးဘဝ၌အလျှောက်ပေးတတ်သော၊ သတ္တိ  
 ဣတိ၊ ထိကြားမင်းဟူ၍၊ မညောမညာမိ၊ မှတ်ထင်၏၊ အကံ၊ ရ၊ အကံ၊ ရမင်း  
 သား၊ အဟံ၊ ဝါသည်၊ ဒေဝေါ၊ ဝေသဝဏ်အစရှိသော ထင်ရှားသောနတ်  
 သည်၊ နအဓိ၊ မဖြစ်၊ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမျိုးဖြစ်သောနတ်သည်လည်း၊ နအဓိ၊ မဖြစ်  
 ပုရိန္ဒဒေါ၊ ရှေးဘဝ၌ အလျှောက် ပေးတတ်သော၊ သက္ကော၊ ထိကြားမင်း  
 သည်လည်း၊ နအဓိ၊ မဟုတ်၊ အကံ၊ ရ၊ အကံ၊ ရမင်းသား၊ ဝံ၊ ဝါကို၊ ရောရူ  
 ဝံ၊ ရောရူဝံ၊ ရှိ၊ ဣ၊ ဤပညောင်ပင်သို့၊ အာဂတံ၊ ပရိသန္ဓေအားဖြင့်  
 ထာရောက်သော၊ ပေတံ၊ ပြိတ္တာဟူ၍၊ ဟံ၊ သင်သည်၊ ဇာနာဟိ၊ သိလော၊  
 ဘန္တေ၊ အရှင်နတ်မင်း၊ ပုရော၊ ရှေးဘဝ၌၊ ရောရူဝံ၊ ရောရူဝံ၊ ရှိ၊

ဝသန္တော၊ နေသော၊ တုဝံ၊ သင်သည်၊ ကိံ သိလော၊ အဘယ်သို့ သိလှိ  
သည်၊ အဟောသိ၊ ဖြစ်သနည်း၊ ကိံ သမာစာရော၊ အဘယ်သို့သောကောင်း  
မြတ်သောအကျင့်ရှိသည်၊ အဟောသိ၊ ဖြစ်သနည်း၊ ကေန ဗြဟ္မစရိယေန၊  
အဘယ်သို့သောမြတ်သောအကျင့်ဖြင့်၊ တော၊ သင်၏၊ ပါဏိမိ၊ လက္ခာလက်  
၌၊ ပုညံ ပုညပထံ၊ ကောင်းမှု၏အကျိုးသည်၊ ဣတ္ထိတိ၊ ပြည့်စုံသနည်း၊  
အင်္ဂုရ၊ အင်္ဂုရမင်းသား၊ အဟံ၊ ငါသည်၊ ပုရေ၊ ရှေး၊ တဝဉ္စ၊ ရောရူဝတ္ထိံ၊ ရော  
ရူပမြို့၌၊ တုန္တဝါယော၊ အင်္ဂုရသမားသည်၊ အာသိံ၊ ဖြစ်ခဲ့ဘူး၏၊ တဒါ၊ ထို  
အင်္ဂုရသမားဖြစ်သောအခါ၌၊ သုကိစ္ဆရတ္ထိံ၊ အလွန်ပြုပြင်ဆင်းရဲသဖြင့်အ  
သက်ပွေးရသော၊ ကပဏော၊ အထီးကျန်သောသူသည်၊ အာသိံ၊ ဖြစ်၏၊ ဒါ  
တဝေ၊ ရဟန်းပုစ္ဆားတို့အား ပေးလှူခြင်းငှါ၊ ကိဉ္စိ၊ တစုံတခု မှသောလှူ  
ဘွယ်ဝတ္ထုသည်၊ မေ၊ ငါ့အား၊ နဒိစ္ဆတိ၊ မရှိ၊ မေ၊ ငါ၏၊ နဝေသနံ၊ အိမ်သည်  
လည်း၊ သဒ္ဓဿ၊ ကံကံ၏အကျိုးကို ယုံကြည်သော၊ ဒါနပတိနော၊ အလှူ  
ကြောင့်လှူအပေါင်း၏အရှင်သာဘွယ်ဖြစ်၍ဖြစ်သော၊ ကတပုညဿ၊ ပြုအပ်  
သောကောင်းမှုရှိသော၊ လဇ္ဇိနော၊ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘောရှိ  
သော၊ အသယှဿ၊ အသယှအမည်ရှိသောသူဌေး၏၊ ဥပန္နိကေ၊ အနီး၌၊  
အာသိံ၊ ဖြစ်၏၊ တတ္ထ၊ ထိုငါ၏နေရာ အိမ်၌၊ နာနာဂေါတ္တာ၊ အထူးထူးသော  
အနွယ်ရှိကုန်သော၊ ယာစကာ၊ သူတောင်းစား တို့သည်လည်းကောင်း၊ ဝ  
ဏိဗ္ဗကာ၊ ပေးလှူသူ၏ကျေးဇူးကောင်းမှု၏ အကျိုးစသည်ကို ခြီးပွမ်း၍  
တောင်းထတ်ကုန်သောသူတို့သည်လည်းကောင်း၊ ယန္တိ၊ လာရောက်ကုန်  
၏၊ တေစ၊ ထိုသူတောင်းစား အစရှိကုန်သော သူတို့သည်လည်း၊ တဒ္ဓံ၊  
ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း၊ မဟံ၊ ငါတို့သည်၊ ကတ္ထ၊ အ  
ဘယ်အရပ်သို့၊ ဂစ္ဆာမ၊ သွားရကုန်အံ့နည်း၊ ကတ္ထ၊ အဘယ်အရပ်၌၊ အသယှ  
သေဋ္ဌိနာ၊ အသယှသူဌေးသည်၊ ဒါနံ၊ အလှူကို၊ ပဒိယုတိ၊ ပေးအပ်သနည်း၊  
ဣတိ၊ ဤသို့၊ ငါ့ကို၊ အသယှဿ၊ အသယှသူဌေး၏၊ နိဝေသနံ၊ အိမ်ကို၊  
ပုန္နိန္ဒိ၊ မေးကုန်၏၊ အင်္ဂုရ၊ အင်္ဂုရမင်းသား၊ တေဟိ၊ ထိုသူတောင်း  
စားစသောသူတို့သည်၊ ပုန္နိတော၊ မေးအပ်သည်ရှိသော်၊ တုမှေ၊ သင်တို့  
သည်၊ ဧတ္ထ၊ ဤအရပ်သို့၊ ဂစ္ဆထ၊ သွားလေကုန်၊ အသယှသေဋ္ဌိနာ၊ အသယှ  
သူဌေးသည်၊ ဧတ္ထ၊ ဤအရပ်၌၊ ဒါနံ၊ အလှူကို၊ ပဒိယုတိ၊ ပေးအပ်၏၊ ဣတိ၊ ဤ  
အသယှဿ၊ အသယှသူဌေး၏၊ နိဝေသနံ၊ အိမ်ကို၊ အက္ခာမိ၊ ကြား၏၊ တေ  
န၊ ထိုကြောင့်၊ မေ၊ ငါ၏၊ ပါဏိ၊ လက္ခာလက်သည်၊ ကာမဒဒေါ၊ အလိုရှိ  
အပ်သမျှသောဝတ္ထုကိုပေးတတ်သည်၊ ဟောတိ၊ ဖြစ်၏၊ တေန၊ ထိုကြောင့်၊

မေ၊ ငါ၏၊ ပါဏိ၊ ထကျာထက်သည်၊ မုရုဿဝေ၊ ကောင်းမြတ်သော ဝတ္ထု  
ကိုယိုစီးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။ တေနုဗြဟ္မစရိယေန၊ ထိုသို့သော  
မြတ်သော အကျင့်ကြောင့်၊ မေ၊ ငါ၏၊ ပါဏိမိ၊ ထကျာထက်၌၊ ပုညံပုညပထံ  
ကောင်းမှု၏အကျိုးသည်၊ ဣဇ္ဈတိ၊ ပြည့်စုံ၏။ ထန္တေ၊ အရှင်နတ်မင်း၊  
တံ၊ ဝင်သည်။ သကပါဏိဟိ၊ မိမိလက်တို့ဖြင့်၊ ကဿပိ၊ တစုံတယောက်  
သော သူအား၊ ဒါနံ၊ အလှူကို၊ အဒါ၊ မပေးလှူ၊ ပရဿ၊ သူတပါး၏ ဒါနံ၊ အလှူ  
ကို၊ အနုမောဒမာနော၊ ဝမ်းမြောက်ချက်၊ ပါဏိ၊ ထကျာထက်ကို၊ ပဂ္ဂဗ္ဗာ၊  
ချိုမြောက်၍၊ ပါ၊ ဝိ၊ သူတောင်းစားစသည်တို့အား ပြောဆို၏။ တေန၊ ထို  
ကြောင့်၊ တေ၊ သင်၏၊ ပါဏိ၊ ထကျာထက်သည်၊ ကာမဒဒေါ၊ အလိုရှိအပ်သ  
မျှသော ဝတ္ထုကိုပေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုကြောင့်၊ တေ၊  
သင်၏၊ ပါဏိ၊ ထကျာထက်သည်၊ မုရုဿဝေ၊ ကောင်းမြတ်သော ဝတ္ထု  
ကိုယိုစီးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။ တေနုဗြဟ္မစရိယေန၊ ထိုသို့သော  
မြတ်သော အကျင့်ကြောင့်၊ တေ၊ သင်၏၊ ပါဏိမိ၊ ထကျာထက်၌၊ ပုညံပုည  
ပထံ၊ ကောင်းမှု၏အကျိုးသည်၊ ဣဇ္ဈတိ၊ ပြည့်စုံ၏။ ဣတိ၊ ဤသို့၊ ကိ၊ ငါ  
ကြားရပြီးဘန္တေ၊ အရှင်နတ်မင်း၊ ယောသော၊ အကြင်အသတ္တသုဋ္ဌေးသည်၊  
ပသန္တော၊ ကံကံ၏အကျိုးကို ယုံကြည်ယျက်၊ သကပါဏိဟိ၊ မိမိလက်တို့  
ဖြင့်၊ ဒါနံ၊ အလှူကို၊ အဒါ၊ ပေးလှူ၏။ သော၊ ထိုအသတ္တသုဋ္ဌေးသည်၊ မနုသံ၊  
လူ၌ဖြစ်သော၊ ဒေဟံ၊ အတ္တဘောကို၊ ဟိတွာ၊ စွန့်၍၊ ကိ၊ နုဒိသတံ၊ အဘယ်အ  
ရပ်သို့၊ ဂတော၊ ထားထေသနည်း။ အင်္ဂိရ၊ အင်္ဂိရ မင်းသား၊ အင်္ဂိ  
ရဿ၊ ခိုယိမှထွက်သော အရောင်ရှိသော၊ အသတ္တသဟိနော၊ ပေးကမ်း  
စွန့်ကြဲခွဲဝေခြင်းတည်းဟူသော သူတော်ကောင်းတို့၏ ဝန်ကို ရှုက်ဆောင်  
နိုင်သော အသတ္တသုဋ္ဌေး၏၊ ဂတိံ ဝါ၊ ဤလူ့ပြည်မှ သွားရာ ဘဝသစ်ကို  
ထည်းကောင်း၊ အာဂတိံ ဝါ၊ ဤလူ့ပြည်သို့ လာထွက် သော ဘဝသစ်ကို  
လည်းကောင်း၊ အဟံ၊ ငါသည်၊ နုဇောနာပိ၊ မသိ၊ အသတ္တော၊ အသတ္တသုဋ္ဌေး  
သည်၊ သက္ကဿ၊ ထိကြားမင်း၏၊ သဟဗျတံ၊ အပေါင်းအတော်၏အဖြစ်သို့၊  
ဂတော၊ ရောက်သည်။ အဟောထိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ဝေဿဏဿ၊  
ဝေဿဝဏ်နတ်မင်း၏၊ သန္တိ၊ ကေ၊ အထံ၌၊ မေ၊ ငါသည်၊ သုတဉ္စသုတံ ဝေ၊  
ကြားဘူးသည်သာလျှင်တည်း။ တော၊ အချင်းတို့၊ ဣမဿ၊ ဤနတ်သား  
၏၊ ကာမဒဒံ၊ အလိုရှိအပ်သမျှသော ဝတ္ထုကိုပေးတတ်သော၊ ပါဏိ၊  
ထကျာထက်ကို၊ ဒိသ္မာ၊ မြင်၍၊ ကထျာဏံ၊ ကောင်းမှုကို၊ ကာထံ၊ ပြုခြင်း  
ငှါ၊ အသမေဝ၊ သင့်သည် သာလျှင်တည်း။ ယထာမဟံ၊ မိမိ၏စည်းစိမ်

ဥစ္စာရှိပါသည်အထောက်၊ ဒါနံ၊ အလှူကို၊ ဒါတုံ၊ ပေးခြင်းငှါ၊ အလမေဝ၊  
ထောက်ပတ်သည်သာလျှင်တည်း၊ တော၊ အချင်းတို့၊ မာဒိသော၊ ငါကဲ့သို့  
သော၊ ကော၊ အဘယ်မည်သောသူသည်၊ ဝုညံ၊ သံသရာ၌မိမိ၏တည်ရာဖြစ်  
သောကောင်းမှုကို၊ နကရိဿတိ၊ မပြုဘဲရှိထွဋ်ငြားအံ့နည်း၊ သောဟံသော  
အဟံဝေ၊ ထိုငါသည်သာလျှင်၊ နုနု၊ အကြံရှိ၏၊ ဣတော၊ ဤထဲကန္တာရမှ၊ ဝတံ  
သွား၍၊ ဣရကံ၊ ဣရာဝတီမြို့သို့၊ အနုပုတ္တာနု၊ ရောက်၍၊ ယံဒါနံ၊ အကြင်အ  
လှူသည်၊ မမ၊ ငါ၏၊ သုခေါဝဟံ၊ ချမ်းသာကိုရှက်ဆောင်သည်၊ အဿ၊ ဖြစ်ရာ  
၏၊ တံဒါနံ၊ ထိုအလှူကို၊ ပဋ္ဌပယိဿာမိ၊ ဖြစ်စေအံ့၊ အနုပါနုဗ္ဗ၊ ထမင်းအဖျော်  
ကိုလည်းကောင်း၊ ဝတ္ထုသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်ရာနေရာတို့ကို  
လည်းကောင်း၊ ပပဗ္ဗ၊ ရေအိုးစင်ကို လည်းကောင်း၊ ဥဒပါနုဗ္ဗ၊ ရေတွင်း  
ရေကန်ကို လည်းကောင်း၊ ဒုဗ္ဗေ၊ ရေညွှန်ရှိသဖြင့် ကူးခက်သော အရပ်  
၌၊ သကံမာနာနိစ၊ တံတားတို့ကိုလည်းကောင်း၊ ဒဿာမိ၊ လှူအံ့၊ ။ တော  
ပုရိသ၊ အိုယောကျ်ား၊ ကောနု၊ အဘယ်ကြောင့်၊ တေ၊ သင်၏၊ အင်္ဂုလိ၊ လက်  
ချောင်းခြေချောင်းတို့သည်၊ ကုဏ္ဍာ၊ ကောက်ကုန်သနည်း၊ မုခဗ္ဗ၊ မျက်နှာ  
သည်လည်း၊ ကုဏလိကတံ၊ တွန့်ကောက်သနည်း၊ အက္ခိနိစ၊ မျက်စိတို့  
သည်လည်း၊ ပဋ္ဌရန္တိ၊ မျက်ချေးမျက်ရည်ပဋိပီးကုန်သနည်း၊ တောပုရိသ၊  
အိုယောကျ်ား၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ တယာ၊ သင်သည်၊ ကိံ၊ ပါပံ၊ အထယ်မ  
ကောင်းမှုကို၊ ပကတံ၊ ပြုခဲ့ဘူးသနည်း၊ မာရိသ၊ အချင်းအင်္ကျီရမင်းသား၊  
အဟံ၊ ငါသည်၊ ဗာရံ၊ ထရမဇ္ဈေ၊ အိပ်ရာထောင်သောလူတို့၏ဘောင်၌၊ ဧဝိ  
နောအာဝသန္တဿ၊ နေသော၊ သဒ္ဓဿ၊ ကံကံ၏အကျိုးကို ယုံကြည်သော၊  
အင်္ဂိရဿ၊ ကိုယ်မှထွက်သောအမောင်ရှိသော၊ တယာဝဟပတိနော၊ ထိုအ  
သတ္တသုခဌး၏၊ ဒါနံ၊ သာဓွေ၊ စွန့်ကြဲရာအရပ်၌၊ ဒါနေ၊ ပေးလှူစွန့်ကြဲသောသူ  
၏အရာ၌၊ အဓိဝဟောပိတော၊ ထားအပ်သောသူသည်၊ အဟံ၊ ဖြစ်၏၊ မာရိသ  
အချင်းအင်္ကျီရမင်းသား၊ အဟံ၊ ငါသည်၊ တတ္ထ၊ ထိုပေးလှူစွန့်ကြဲရာအရပ်  
ကို၊ အာဂတာဝတေ၊ ထာရေဝံထာရောက်ကုန်သော၊ တေစနတ္ထိကေ၊ အသုံး  
အသောက်ဖြင့်အလိုရှိကုန်သော၊ ယာစနကေ၊ သူထောင်းစား စသည်တို့ကို  
ဒိက္ခာ၊ မြင်၍၊ ကေမန္တံ၊ သင့်ထင်ထောက်ပတ်သောအရပ်သို့၊ အပတ္တမ၊ ဖဲ၍၊  
ကုဏလိရခံ၊ တွန့်ရှုပ်သောမျက်နှာကို၊ အကာထိ၊ ပြုခဲ့မိ၏၊ စက္ခု၊ ကာလုသိ  
ယံ၊ မျက်စိ၏နှောင့်ရှက်ခြင်းကို၊ ဥပ္ပါဒေထိံ၊ ဖြစ်စေခဲ့ဘူး၏၊ မာရိသ၊ အချင်း  
အင်္ကျီရမင်း သား၊ တေနု၊ ထိုမဇ္ဈေရ၏အစွမ်းဖြင့်ပေးလှူစွန့်ကြဲရာမှဖဲခြင်းမိမိ  
ထက်ဖြင့်မပေးမလှူမစွန့်ကြဲခြင်းမျက်နှာတွန့်ရှုပ်ခြင်း မျက်စိ၏နှောင့်ရှက်

ခြင်းကိုဖြစ်ခြင်းကြောင့်၊ မေ၊ ငါ၏၊ အင်္ဂုလိယေ၊ ထက်ချောင်း၊ ခြေချောင်း  
 တို့သည်၊ ကုဏ္ဍာ၊ ကောက်ကုန်၏၊ ရခဉ္စ၊ မျက်နှာသည်လည်း၊ ကုဏ္ဍလိက  
 တံ၊ ကောက်ထွန်၏၊ အက္ခိနိစ၊ မျက်စိတို့သည်လည်း၊ ပဉ္စရန္တိ၊ မျက်ချေး  
 မျက်ရည်မပိုထွက်ကုန်၏၊ မာရိသ၊ အချင်းအင်္ဂုရမင်းသား၊ မယာ၊ ငါသည်၊  
 ထံပါပံ၊ ထိုသို့မကောင်းမှုကံကို၊ ပကတံ၊ ပြုအပ်၏၊ ကာပုရိသ၊ ယခုတ်  
 မာသောယောကျ်ား၊ ယံယသ္မာ၊ အကြံကြောင့်၊ ထံ၊ သင်သည်၊ ပရဿ၊  
 သူတပါး၏၊ ဒါနဿ၊ ဒါနသို့၊ အလ္လန္တိ၊ ကုဏ္ဍလိရခံ၊ တွန်ရှုံ့သောမျက်နှာကို၊  
 အကာထိ၊ ပြု၏၊ စက္ခုကာထုထိယံ၊ မျက်စိ၏နှောင့်ရှက်ခြင်းကို၊ ဥပ္ပါဒေ  
 ထိ၊ ဖြစ်စေ၏၊ တံထာသ္မာ၊ ထိုကြောင့်၊ ဓမ္မေနယုတ္တေနေဝကာရဏေန၊ သင့်  
 သောအကြောင်းဖြင့် သာလျှင်၊ တေ၊ သင်၏၊ ရခဉ္စ၊ မျက်နှာ သည်လည်း၊  
 ကုဏ္ဍလိကတံ၊ ကောက်ထွန်၏၊ အက္ခိနိစ၊ မျက်စိတို့သည်လည်း၊ ပဉ္စရန္တိ၊  
 မျက်ချေးမျက်ရည်မပိုထွက်ကုန်၏၊ ဘော၊ အိုအချင်းတို့၊ ဒါနံ၊ အလှူကို  
 ဒဒမာနေ၊ ပေးလှူသော၊ အသယော၊ အသယုသုဋ္ဌေးသည်၊ ကထံဟိကေန  
 ကာရဏေန၊ အဘယ်သို့သော အကြောင်းကြောင့်၊ ပရပတ္တိယံ၊ သူတပါး  
 သည်ပြီးစေအပ်သည်၏အဖြစ်ကို၊ ကရေယျ၊ ပြုထိသနည်း၊ အန္တုပ္ပ၊ ထမင်း  
 ကိုလည်းကောင်း၊ ပါနဉ္စ၊ အပျော်ကိုလည်းကောင်း၊ ဝတ္ထုသေနာသနာနိစ၊  
 အဝတ်ပုဆိုးအိပ်ရာနေတို့ကိုလည်းကောင်း၊ သဟတ္ထေနော၊ မိမိထက်ဖြင့်  
 သာလျှင်၊ ဒဒေယျ၊ ပေးရာ၏၊ သယံဝါဗျာဝဇော၊ မိမိလုံ့လ ပြုအပ်သည်မှု  
 လည်း၊ ဘဝေယျ၊ ဖြစ်ရာ၏၊ ဘော၊ အချင်းတို့၊ သောဟိသော ဝေအဟံ၊ ထို  
 ငါသည်သာလျှင်၊ နူနံ၊ အကြံရှိ၏၊ ဣတော၊ ဤထဲကန္တာရမှ၊ ဂတ္တံ၊ သွား၍၊ ဣ  
 ရကံ၊ ဣရဝတီမြို့သို့၊ အနုပတ္တာနု၊ ရောက်၍၊ ယံဒါနံ၊ အကြင်အလှူသည်၊ မမ၊  
 ငါ၏၊ သုခါဝဟံ၊ ချမ်းသာသည်ရှက်ဆောင်တတ်သည်၊ အဿ၊ ဖြစ်ရာ၏၊  
 တံဒါနံ၊ ထိုအလှူကို၊ ပဉ္စပယိဿာမိ၊ ဖြစ်စေအံ့၊ အန္တုပ္ပ၊ ထမင်းကိုလည်း  
 ကောင်း၊ ပါနဉ္စ၊ အပျော်ကိုလည်း၊ ဝတ္ထုသေနာသနာနိစ၊ အဝတ်ပုဆိုးအိပ်  
 ရာနေရာတို့ကိုလည်းကောင်း၊ ပပဉ္စ၊ ငွေဒိုင်းစဉ်ကို လည်းကောင်း၊ ဥဒပါ  
 နဉ္စ၊ ရေတွင်းကန်ကို လည်းကောင်း၊ ဒုက္ခေ၊ ညွှန်ရှိ၍ ကူးခက်သောမီး၌၊  
 သင်္ဂဟနာနိစ၊ တံထားတို့ကိုလည်းကောင်း၊ ဒဿာမိ၊ ပေးလှူအံ့၊ သော  
 အင်္ဂုရော၊ ထိုအင်္ဂုရမင်းသားသည်၊ တထောဟိယထောဝေ၊ ထိုထဲကန္တာ  
 ရမှသာလျှင်၊ နိတ္တိတ္တာ၊ ပြန်နစ်၍၊ ဣရကံ၊ ဣရဝတီမြို့သို့၊ အနုပတ္တာနု၊  
 ရောက်၍၊ ယံဒါနံ၊ အကြင်အလှူသည်၊ အတ္တနေ၊ မိမိ၏၊ သုခါဝဟံ၊ မျက်  
 မှောက်၌ချမ်းသာ နောင်အခါ၌ချမ်းသာကို ရှက်ဆောင်တတ်သည့်၊ ဟော

တိ၊ ဖြစ်၏။ တံဒါနံ၊ ထိုသို့သော အလှူကို ပဋ္ဌတိ၊ ဖြစ်စေ၏။ ဝိပွသန္ဓေ၊ အထူး  
 သဖြင့် ကြည်ညိုသော၊ စေတသ၊ စိတ်ဖြင့်၊ အန္တု၊ ထမင်းကို ထည်းကောင်း၊  
 ပါနု၊ အပျော်ကို ထည်းကောင်း၊ ဝတ္ထုသေသာသနာနိ၊ အဝတ်ပုဆိုးဒဿိ  
 ရာနေရာတို့ကို ထည်းကောင်း၊ ပပဉ္စ၊ ရေအိုးစဉ်ကို ထည်းကောင်း၊ ဥဒပါနု  
 ရေတွင်းရေကန်ကို ၎င်း၊ အဒါ၊ ပေးခဲ့ဘူး၏။ ကော၊ အဘယ်သူသည်၊ သာ  
 ကော၊ ထမင်းအာဟာရဇတ်သနည်း၊ သေဒါ၊ ထိုထမင်းအာဟာရဖြင့် ဇတ်  
 သောသူသည်၊ အာဂတံ၊ အထံသို့ ထာ၍၊ ယထာရူပိ၊ အလိုအတိုင်း၊ ထုဉ္စတု၊  
 စားစေသတည်း၊ ကော၊ အဘယ်သူသည်၊ တာသိတော၊ ရေအပျော်မွတ်သ  
 နည်း၊ သော၊ ထိုအရေအပျော်ဖြင့် မွတ်သော သူသည်၊ အာဂတံ၊ ထာ၍၊  
 ယထာရူပိ၊ အလိုရှိတိုင်း၊ ဝိဝတု၊ သောက်စေသတည်း၊ ကော၊ အဘယ်သူ  
 သည်၊ ဝတ္ထု၊ အဝတ်အရုံကို၊ ပရိဒဟိ၊ သတိ၊ ဝတ်ရုံထုတ် နည်း၊ သော၊ ထိုအ  
 ဝတ်အရုံလို သော သူသည်၊ အာဂတံ၊ ထာ၍၊ ပရိဒဟတု၊ ဝတ်ရုံစေသတည်း၊  
 ကသာ၊ အဘယ်သူ၏၊ ယောဂ္ဂါနု၊ ထည်း ယဉ်တို့သည်၊ သန္တာနိ၊ ပင်ပန်းခြင်း  
 သို့ ရော်သနည်း၊ ဣတော၊ ဤ ယာဉ်အပေါင်မှ၊ ဝါဟနံ၊ ယာဉ်ကို၊ ယောဇန္တု၊  
 ကစေကုန်သတည်း၊ ကော၊ အဘယ်သူသည်၊ သတ္ထိ၊ ထီးကို ၎င်း၊ ဝဉ္စု  
 နံ၊ သာကို ထည်းကောင်း၊ ဣတ္ထိ၊ အလိုရှိသနည်း၊ သော၊ ထိုအလို ရှိသော  
 သူသည်၊ ဂဗ္ဘတု၊ ယူလာထည့်၊ ကော၊ အဘယ်သူသည်၊ မာထံ၊ ပန်းကို၊  
 ဣတ္ထိ၊ အလိုရှိသနည်း၊ သော၊ ထိုအလိုရှိသော သူသည်၊ ဂဗ္ဘတု၊ ယူလာ  
 ထည့်၊ ကော၊ အဘယ်သူသည်၊ ဥပါဟနံ၊ ထိနပ်ကို၊ ဣတ္ထိ၊ အလိုရှိသနည်း၊  
 သော၊ ထိုအလိုရှိသော သူသည်၊ ဂဗ္ဘတု၊ ယူလာထည့်၊ ဣတိ၊ ဤသို့ အဘယ်  
 သူသာ မွတ်သနည်း၊ တတ္ထအင်္ဂုရနိ၊ ဝေသနေ၊ ထိုအင်္ဂုရမင်းသား၏ အိမ်၌၊  
 ကပ္ပကာ၊ သတ္ထာသည်တို့သည် ထည်းကောင်း၊ သုဒါ၊ စေသည်တို့သည်  
 ထည်းကောင်း၊ ပရုဝါ၊ နံသာသည်တို့ထည်းကောင်း၊ သဒါ၊ အခါဝပ်ထိမ်း၊  
 သာယဉ္စ၊ ညဉ့်အခါ၌ ထည်းကောင်း၊ ပါတဉ္စ၊ နံနက်အခါ၌ ထည်းကောင်း၊  
 ဗောသန္တိ၊ ကြွေးကြော်ကုန်၏။ ထိန္ဒု၊ က၊ ထိန္ဒု၊ ကလုလင်၊ အင်္ဂုရော၊  
 အင်္ဂုရမင်းသားသည်၊ သုခံ၊ ချမ်းသာစွာ၊ သုပတိ၊ အိပ်ရ၏။ ဣတိ၊ ဤသို့၊  
 ဇနော၊ ထုအပေါင်းသည်၊ ဇာနာတိ၊ ထိ၏။ အဟံ၊ ငါသည်၊ ဟံယသ္မာ၊ အကြင့်  
 ကြောင်း၊ ယာစကော၊ သူထောင်းစားတို့ကို၊ နပသာမိ၊ မမြင်၊ တသ္မာ၊ ထိုသို့  
 မမြင်သောကြောင့်၊ ဒုက္ခံ၊ ဆင်းရဲစွာ၊ သုပါမိ၊ အိပ်ရ၏။ အင်္ဂုရော၊ အင်္ဂုရ  
 မင်းသားသည်၊ သုခံ၊ ချမ်းသာစွာ၊ သုပတိ၊ အိပ်ရ၏။ ဣတိ၊ ဤသို့၊ ဇနော၊ ထုသည်  
 ဝံ၊ ငါ့ကို၊ ဇာနာတိ၊ ထိ၏။ အဟံ၊ ငါသည်၊ ဝဏိဗ္ဗကော၊ ထေးဝူးကို ပြီးပွမ်း၍

၂

တောင်းစားတတ်သောသူသည်၊ အပ္ပကောနည်းသည်ရှိသော်၊ ဒုက္ခံ၊ ဆင်းရဲ  
စွာ၊ သုပါမိ၊ အိပ်ရ၏။ အယျ၊ အရှင်မင်းသား၊ တာဝတိံသာနံ၊ တာဝတိံ  
သာနတ်တို့၏ ထည်းကောင်း၊ သဗ္ဗဿ၊ လောကဿ၊ ခပ်သိမ်းသောလူ၏  
ထည်းကောင်း၊ ဣဿဇော၊ အရှင်ဖြစ်သော၊ သက္ကော၊ သိကြားမင်းသည်၊ တေ  
သင်မင်းသားအား၊ ဝရံ၊ တောင့်တအပ်သောသူကို၊ ဝေဒဇ္ဇာ၊ အကယ်၍ပေး  
ငြားအံ့၊ ဝရမာနော၊ သူကိုအလိုရှိသော၊ ထွံ၊ အရှင်မင်းသားသည်၊ ကိဿာကီ  
ဒိသံ၊ အဘယ်သို့သတော့ရှိသော၊ ဝရံ၊ သူကို၊ ဝရေ၊ အလိုရှိမည်နည်း။  
သိန္နု၊ က၊ သိန္နု၊ နထုလင်၊ တာဝတိံသာနံ၊ တာဝတိံသာနတ်တို့၏၊ ဣဿ  
ဇော၊ အရှင်ဖြစ်သော၊ သက္ကော၊ သိကြားမင်းသည်၊ မေ၊ ငါ့အား၊ ဝရံ၊  
သူကို၊ ဝေဒဇ္ဇာ၊ အကယ်၍ပေးငြားအံ့၊ ကာထေ၊ နံနက်အခါ၌၊ ဥဋ္ဌိတဿ၊ အ  
လှူခံတို့အားအရှိအသေပြုခြင်းလုပ်ကျွေးခြင်းစသည်တို့၏အစွမ်းဖြင့်ထကြွ  
ထုံ့ထရှိသည်။ သတောသန္တဿ၊ ဖြစ်သော၊ မေ၊ ငါ၏၊ သူရိယဂ္ဂမနံပတိ၊ နေ  
တက်သောအခါ၌၊ ဒိဗ္ဗာဘက္ခာ၊ နတ်၌ဖြစ်ကုန်သောအစအာဟာရတို့သည်၊  
ပါတုဘဝေယျံ၊ ထင်စွာဖြစ်ကုန်အံ့၊ သီထဝန္တော၊ သီထရှိကုန်သော၊ ယာစကာ  
စ၊ သူတောင်းစားစသော သူတို့သည်ထည်း။ ပါတုဘဝေယျံ၊ ထင်စွာဖြစ်  
ကုန်အံ့၊ ဒေဒတော၊ လာတိုင်းလာတိုင်းသောသူတို့အားပေးလှူသော၊ မေ၊ ငါ၏  
ဒေယျဇေဓာစ၊ လှူဘွယ်ဝတ္ထုသည်ထည်း၊ နဒိယေယျထ၊ ကုန်ခြင်းသို့မရောက်  
အံ့၊ အဟံ၊ ငါသည်၊ ဒေတွာ၊ ပေးလှူရသောကြောင့်၊ နာန္တတပေယျံ၊ နောင်တာဝန်  
မပူပန်ရာ၊ ဒဒံဒန္တော၊ ပေးလှူသော၊ အဟံ၊ ငါသည်၊ ဝိတ္တံ၊ ငါ၏ပိတ်ကို၊ ပသာ  
ဒေယျံ၊ ကြည်လင်စေအံ့၊ သက္က၊ သိကြားမင်း၏၊ တေတိပိသံ၊ ဤလှူဘွယ်ဝတ္ထု  
၏ပြည့်စုံခြင်းအလှူခံ၏ပြည့်စုံခြင်း အလှူပေး၏ပြည့်စုံခြင်း ဟုဆိုအပ်သော  
သုံးပါးအပြားရှိသော၊ ဝရံ၊ သူကို၊ ဒေဟိ၊ ပေးထော့၊ ဣတိ၊ ဤသို့၊ ဝရေဝရေယျံ  
ဟောင်းယူအံ့၊ ဣတိ၊ ဤသို့၊ အဘာသိ၊ ရွတ်ဆို၏။ အယျ၊ အရှင်မင်းသား  
သဗ္ဗဝိတ္တာနိ၊ အလုံးစုံသက်ရှိသက်မဲ့ဥစ္စာတို့ကို၊ ပရေပရဿ၊ သူထပေးအား  
နပဝန္တေ၊ မပေးလှူရာ၊ ဒါနဉ္စ၊ အလှူကိုလည်း၊ ဝိဘဝါနုဉ္စပံ၊ စည်းစိမ်ဥစ္စာရှိပါ  
သည်အထောက်၊ ဒေဒေယျ၊ ပေးလှူရာ၏။ ဓနဉ္စ၊ ဥစ္စာကိုလည်း၊ ရက္ခေ၊ စောင့်  
ရှောက်ရာ၏၊ ယသ္မာ၊ အကြင်ကြောင့်၊ ဒါနံ၊ အလှူပေးခြင်းသည်၊ ဓနမူလကံ၊  
ဥစ္စာလျှင်အကြောင်းရှိ၏၊ တသ္မာဟိတသ္မာဝေ၊ ထိုကြောင့်သာလျှင်၊ ဒါနာ၊ ပေး  
လှူခြင်းတက်၊ ဓနမေဝ၊ ဥစ္စာသည်သာလျှင်၊ သေယျော၊ ကောင်းမြတ်၏၊ အပ္ပ  
ဒါနေန၊ အလွန်အလှူပေးခြင်းဖြင့်၊ ကုထာနိ၊ အမျိုးအနွယ်တို့သည်၊ နဟောန္တိ  
မဖြစ်ကုန်၊ အယျ၊ အရှင်မင်းသား။ အဒါနဉ္စ၊ အချင်းခပ်သိမ်းမပေးမလှူခြင်း

ကိုထည်းကောင်း၊ အတိဒါနုဉ္စ၊ အတိုင်းအရှည်ထက်လွန်၍ပေးလှူခြင်းကို  
ထည်းကောင်း၊ ပဏ္ဍိတ၊ ပညာရှိတို့သည်၊ နပသံသန္တိ၊ မငြိုးမွမ်းကုန်၊ ယသ္မာ  
အကြံကြောင့်၊ ဒါနံ၊ အလှူသည်၊ နေမူလကံ၊ ဥစ္စာလျှင်အကြောင်းရှိ၏၊ တ  
သ္မာဟိတသ္မာဝေ၊ ထိုကြောင့်သာလျှင်၊ ဒါနာ၊ ပေးလှူခြင်းထက်၊ နေမေဝ၊  
ဥစ္စာသည်သာလျှင်၊ သေယျော၊ ကောင်းမြတ်၏၊ အယျ၊ အရှင်မင်းသား၊  
သမေနဉ္စာယေန၊ အသင်းအားဖြင့်၊ ဝတ္တေယျ၊ ကျင့်ရာ၏၊ သော၊ ထိုထိုအပ်ခဲ့  
ပြီးသောအကျင့်သည်၊ ဝိ၊ ဝေဇ္ဇော၊ နိတ်နည်း၌လိမ္မာကုန်သောပညာရှိတို့၏အ  
ကျင့်တည်း၊ အယျ၊ အရှင်ထိန္ဒု၊ ကလုထင်၊ ဒါနံ၊ ပေးလှူခြင်းသည်၊ မေ၊ ငါ  
အား၊ အဟောဝတ၊ ကြံကောင်းစွတကား၊ အဟံ၊ ငါသည်၊ ဒါနံ၊ အလှူကို၊ ခန္တံ  
ဝေ၊ ပေးလှူသည်၊ ယာလျှင်သည်၊ တထိံ၊ ဒါနေ၊ ထိုငါးပေးသောအလှူ၌၊ သန္တော  
ဗြင်္ဂ၊ သက်သေကိုယ်နှုတ်နှုတ်ကိုကုန်သော၊ သပ္ပ၊ ရိသာ၊ သူထော်ကောင်းတို့  
သည်၊ ဘဇေယျံ၊ ကပ်ကုန်ရာ၏၊ အယျ၊ အရှင်ထိန္ဒု၊ ကလုထင်၊ မေစော၊  
ရိဗ်းသည်၊ နိန္ဒုနန္ဒဉ္စာနံ၊ နိဝှုရှိုင်းချိုင်းရာအဝတ်သို့၊ ပရိပူရယန္တော၊ ပြည့်  
စေထျက်၊ ဝဿယေဝိယ၊ ရွာသကဲ့သို့၊ အဟံ၊ ငါသည်၊ သဗ္ဗဝဏိဗ္ဗကာနံ၊  
ကျေးဇူးကိုငြိုးမွမ်း၍ တောင်းစားသောသူအစရှိကုန်သော ခပ်ထိမ်းသော  
အလှူခံတို့၏၊ အဓိပ္ပာယ်၊ အလိုကို၊ ပူရယန္တော၊ ပြည့်စေထျက်၊ သတ္တိပ္ပဟေ  
သန္တဗ္ဗေယျံ၊ ကောင်းစွာရောင့်ရဲစေအံ့၊ အရေ၊ လူလင်၊ ယာစနကေ၊ သူ  
တောင်းစားစသည်တို့ကို၊ ဒိသ္မာ၊ မြင်သောကြောင့်၊ ယဿ၊ အကြင်သူ၏၊ မ  
ခဝဇ္ဇော၊ မျက်နှာအဆင်းသည်၊ ပထိဒတိ၊ ကြည်လင်အံ့၊ ဒတွာ၊ ပေးလှူပြီး  
၍၊ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သောပိတ်ရှိသည်၊ ဟောတိ၊ ဖြစ်အံ့၊  
ဗာရံဗာရေ၊ အိမ်၌၊ ဝဿတောဝသန္တဿ၊ နေသော၊ တဿ၊ ထိုသူ၏၊ ထံ၊ ထို  
မျက်နှာ၏ကြည်လင်ခြင်းနှစ်သက်ဝမ်းမြောက်သောပိတ်ရှိခြင်းသည်၊ သုခံ၊  
ချမ်းသာခြင်း၏အကြောင်းတည်း၊ အရေ၊ လူလင်၊ ယာစနကေ၊ သူတောင်း  
စားတို့ကို၊ ဒိသ္မာ၊ မြင်ခြင်းကြောင့်၊ ယဿ၊ အကြင်သူ၏၊ မခဝဇ္ဇော၊ မျက်  
နှာအဆင်းသည်၊ ပထိဒတိ၊ ကြည်လင်အံ့၊ ဒတွာ၊ ပေးလှူပြီး၍၊ အတ္တမနော၊ နှစ်  
သက်ဝမ်းမြောက်သောပိတ်ရှိသည်၊ ဟောတိ၊ ဖြစ်အံ့၊ တဿ၊ ထိုသူ၏၊ သော  
ဤမျက်နှာအဆင်းကြည်လင်နှစ်သက်ဝမ်းမြောက်ခြင်းသည်၊ ယညဿ၊  
အလှူ၏၊ သမ္ပဒါ၊ ပြည့်စုံခြင်းတည်း၊ အရေ၊ လူလင်၊ ယော၊ အကြင်သူသည်၊  
ဒါနာ၊ ပေးလှူသည်မှ၊ ပုဗ္ဗေ၊ အဖို့၌သာလျှင်၊ သုမနော၊ နှစ်သက်ဝမ်း  
မြောက်သည်၊ ဟောတိ၊ ဖြစ်အံ့၊ ဒဒန္တော၊ ပေးလှူသောသူသည်၊ စိတ္တံ၊  
ပိတ်ကို၊ ဝဿဒယေ၊ ကြည်လင်စေအံ့၊ ဒတွာ၊ ပေးလှူပြီး၍လည်း၊ သုမနော၊



နှစ်သက်ဝမ်းမြောက်သည်၊ ဟောတီး၊ ဖြစ်အံ့၊ တဿ၊ ထိုသူ၏၊ သော၊ ဤသို့  
သောပြည့်စုံခြင်းသည်၊ ယညဿ၊ အလှူ၏၊ သမ္ပဒါ၊ ပြည့်စုံခြင်းတည်း၊  
ပုညပေက္ခ၊ ယ၊ အလှူပေးခြင်းကိုအလိုရှိသော၊ အင်္ဂုရဿ၊ အင်္ဂုရမင်းသား  
၏၊ နိဝေသနော၊ အိမ်၌၊ နန္တံ၊ ဒီဝေသနိပေ၊ နေ့တိုင်းနေ့တိုင်း၊ ဇန္တု၊ နေ့၊ သတ္တ  
ဝါအပေါင်းအား၊ သမ္ပိတံ၊ ဟသဟဿာနိ၊ အတင်းနှစ်ဆယ်ပင်ကုန်သော  
ထည်းတို့၏၊ ခြောက်သောင်းအတိုင်းအရှည်တို့ကို၊ ဘောဇနံ၊ ဘောဇဉ်စား  
တွယ်ကိုးဒီယျဘေ၊ ပေ၊ လှူအပ်၏၊ ယညဿ၊ အလှူကြီးကို၊ ဒါနေ၊ ပေးလှူပူ  
ဇော်ရာ၌၊ ဝါဝဇ္ဇာ၊ ထို့ထပြုကုန်သော၊ အာရုတ္တမဏိကုဏ္ဍလ၊ ပတ္တမြားနား  
ရောင်းဝတ်ကုန်သော၊ တိသဟဿာနိတိသဟဿာ၊ သုံးထောင်အတိုင်း  
အရှည်ရှိကုန်သော၊ သဒ္ဓါ၊ ဘတ္တကာရကာစ၊ စဒိ၊ သည်တို့သည်ထည်း၊ အင်္ဂု  
ရံ၊ အင်္ဂုရမင်းသားကို၊ ဥပဇိ၊ နန္တံ၊ ဖြစ်အသက်မွေးကုန်၏၊ အာရုတ္တမဏိ  
ကုဏ္ဍလ၊ ပတ္တမြားနားရောင်းဝတ်ဆင်ကုန်သော၊ မာဏဝါ၊ ပျိုငယ်ကုန်  
သော၊ သမ္ပိပုရိသသဟာဏာနိသမ္ပိသဟဿပုရိသ၊ ခြောက်သောင်းကုန်  
သောယောကျ်ားတို့သည်၊ အင်္ဂုရဿ၊ အင်္ဂုရမင်းသား၏၊ မဟာဒါနေ၊ အ  
လှူကြီးကိုပေးရာ၌၊ ပစနာယ၊ ချက်စိတ်သောဌာ၊ ကဋ္ဌံ၊ ထင်းကို၊ ဖာယေန္တိ၊ ခွဲ  
ကုန်၏၊ သဗ္ဗာလင်္ဂီ၊ မတူထိတာ၊ အလုံးစုံသောထန်ဆာတို့ဖြင့် ထန်ဆာဆင်  
အပ်ကုန်သော၊ နာရိယော၊ ငယ်စဉ်ကာလကမိဘစသောသူတို့သည်ဆောင်  
အပ်သောကြောင့်နာရိဟုဆိုအပ်ကုန်သော၊ သောဇ္ဇယိတ္ထိသဟဿာနိသော  
ဇ္ဇယသဟဿတ္ထိယော၊ တသောင်းခြောက်ထောင်ကုန်သောမိန်းမတို့သည်  
အင်္ဂုရဿ၊ အင်္ဂုရမင်းသား၏၊ မဟာဒါနေ၊ အလှူကြီးကိုပေးရာ၌၊ ပိဓာဝိ  
ပေတဗ္ဗာနိ၊ အလုံးအပဲပြုလုပ်အပ်ကုန်သောခဲတွယ်တို့ကို၊ ပိဏ္ဍန္တိ၊ ထုံးကုန်  
၏၊ သဗ္ဗာလင်္ဂီ၊ မတူထိတာ၊ အလုံးစုံသောထန်ဆာတို့ဖြင့် ထန်ဆာဆင်အပ်  
ကုန်သော၊ သောဇ္ဇယိတ္ထိသဟဿာနိ သောဇ္ဇယသဟဿတ္ထိယော၊ တ  
သောင်းခြောက်ထောင်ကုန်သောမိန်းမတို့သည်၊ အင်္ဂုရဿ၊ အင်္ဂုရမင်း  
သား၏၊ မဟာဒါနေ၊ အလှူကြီးကိုပေးရာ၌၊ ဒဗ္ဗိဝါဟာ၊ ယောင်းမဟင်းချို  
ကိုငွေကုန်ထုတ်၊ ဥပမ္ပိတာ၊ အနည်း၌တည်ကုန်၏၊ ခတ္ထိယော၊ မင်းမျိုးဖြစ်  
သော၊ အင်္ဂုရော၊ အင်္ဂုရော၊ အင်္ဂုရမင်းသားသည်၊ စိရံ၊ ကြောမြင့်စွာသော  
ကာထပတ်ထုံး၊ ဗဟုန္တံ၊ များစွာကုန်သောသူတို့အား၊ ဗဟုံ၊ များစွာထောလှူ  
ဝံ့ပတ်ဝတ္ထုတို့ကို၊ ပါဒါယိ၊ အပြားအားဖြင့်ပေးလှူ၏၊ သတ္တဂ္ဂဗ္ဗ၊ အရိုအသေပြု  
၍ထည်းကောင်း၊ သဟတ္တာ၊ သဟတ္ထေနစ၊ မိမိ၏ထက်ဖြင့် ထည်းကောင်း၊  
စိတ္တိကတ္တာစ၊ အထေးအမြတ်ပြု၍ထည်းကောင်း၊ ပုနပ္ပုနံ၊ အကြိမ်းများစွာ၊

ပါဒါထိ၊ အပြားအားဖြင့်ပေးလှူ၏၊ အကံရော၊ အကံရမင်းသားသည်၊ ဗဟုမာ  
 သေစ၊ များစွာသောလက်ပတ်ထုံးသည်၊ ကောင်း၊ ပက္ခေဗဟုပက္ခေစ၊ များစွာ  
 သောပက္ခေဘိပတ်ထုံးသည်၊ ကောင်း၊ ဥတုသံဝတ္ထုရာ၊ နိဗဟုဥတုသံဝတ္ထုရာ၊ နိဗ  
 များစွာသောဥတုဘိပတ်ထုံးရင်း၊ ဒိဗမန္တရေဒိဗမန္တရံ၊ ကြားဖြင့်စွာသောအ  
 ပိုင်းအခြားရှိသောကာလပတ်ထုံး၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို၊ ပဝတ္ထု  
 ထိ၊ ဖြစ်စေ၏၊ ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောအပြားအားဖြင့်၊ သောအကံရော၊  
 ထိုအကံရမင်းသားသည်၊ ဒိဗမန္တရေဒိဗမန္တရံ၊ ကြားဖြင့်စွာသောအပိုင်း  
 အခြားရှိသောကာလပတ်ထုံး၊ ကောသန္တိဒက္ခိဏေယျာနံ၊ အချိုသောအလှူခံ  
 တို့အား၊ ဧကပ္ပဿဒေယျဝပ္ပဿ၊ အချိုသောလှူဘွယ်ဝတ္ထုကို၊ ပရိဝဇ္ဇနဝ  
 သေန၊ စွန့်သည်၏အစွမ်းဖြင့်၊ ဒတ္တာစ၊ ပေးလှူ၍ထည်းကောင်း၊ သဗ္ဗေသံ၊ ခပ်  
 သိမ်းသောအလှူခံတို့အား၊ ယထာက္ကမံ၊ အလိုအတိုင်း၊ ဒါနဝသေန၊ ပေးလှူ  
 သည်၏အစွမ်းအားဖြင့်၊ ယဇိတ္တာစ၊ ပူဇော်၍ထည်းကောင်း၊ မနုသံ၊ လှူ၍ဖြစ်  
 သော၊ ဒေဟံ၊ ကိုယ်ကို၊ ဟိတ္တာန၊ စွန့်၍၊ တာဝတိံသုပဂေါ၊ တာဝတိံသာ  
 နတ်ပြည်သို့လားသည်၊ အဟုအဟောထိ၊ ဖြစ်၏၊ ယဒါ၊ ထိုအခါ၌၊ တာဝ  
 တိံသေသု၊ တာဝတိံသာနတ်တို့၌၊ ယောဇ္ဈန္ဒကော၊ အကြင်ဇ္ဈန္ဒကနတ်သား  
 သည်၊ အတ္ထိ၊ ရှိ၏၊ သောဇ္ဈန္ဒကော၊ ထိုဇ္ဈန္ဒကနတ်သားသည်၊ ဝုရေ၊ ရှေးစာဝဋ်  
 အနုရုဒ္ဓါ၊ သော၊ အနုရုဒ္ဓါအား၊ ကမ္မန္တု၊ ထိက္ခံ၊ တပင်းချိုမျှသောစွမ်းကို၊ ဒတ္တာ  
 န၊ ပေးလှူ၍၊ မနုသံ၊ လှူ၍ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဟိတ္တာန၊ စွန့်၍၊ တာဝတိံသု  
 ပဂေါ၊ တာဝတိံသာနတ်ပြည်သို့လားသည်၊ အဟုအဟောထိ၊ ဖြစ်၏၊ သော  
 ဇ္ဈန္ဒကော၊ ထိုဇ္ဈန္ဒကနတ်သားသည်၊ ဒသဟိ၊ ဆယ်ပါးကုန်သော၊ ဌာနေဟိ၊  
 အကြောင်းတို့ဖြင့်၊ အကံရံ၊ အကံရမင်းသားကို၊ အတိရေ၊ စတိ၊ ထွမ်းမိုး၍  
 ထင်တယ်၏၊ မနောရေမ္မန္တလုံးမွေထောင်ထွက်ရှိသော၊ ရှုပေစ၊ ရှုပါရုံ၏၊ ပြည့်  
 စုံခြင်းကြောင့်ရင်း၊ သဒ္ဓေစ၊ သဒ္ဓါရုံ၏ပြည့်စုံခြင်းကြောင့်ရင်း၊ မုသေစ၊ သော  
 ရုံ၏ပြည့်စုံခြင်းကြောင့်ထည်းကောင်း၊ ဝန္တေစ၊ ဝန္တာရုံ၏ပြည့်စုံခြင်းကြောင့်  
 ထည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ၊ ဖောဋ္ဌဗ္ဗာရုံ၏ပြည့်စုံခြင်းကြောင့်ထည်းကောင်း၊  
 အာယုနာစ၊ အာယုနာရုံ၏ပြည့်စုံခြင်းဖြင့်ထည်းကောင်း၊ ယသသာစေစ၊ အခြံအရံ  
 ၏ပြည့်စုံခြင်းဖြင့်ထည်းကောင်း၊ ဝတ္ထေနစ၊ သတ္တာရုံ၏ပြည့်စုံခြင်းဖြင့်ထည်း  
 ကောင်း၊ အဗိပက္ခနစ၊ အဗိုးရသော အဖြစ်ဖြစ်ထည်းကောင်း၊ ဣတိ၊ ဤသို့၊  
 ဒသဟိ၊ ဆယ်ပါးကုန်သော၊ ဌာနေဟိ၊ အကြောင်းတို့ဖြင့်၊ ဇ္ဈန္ဒကော၊ ဇ္ဈန္ဒက  
 နတ်သား သည်၊ အကံရံ၊ အကံရမင်းသားကို၊ အတိရေ၊ စတိ၊ သာလွန်၍  
 ထင်တယ်၏၊ ယဒါ၊ အကြင်အခါ၌၊ ပုရိသတ္ထမော၊ ယေဝကျားတူကာတို့

ထက်မြတ်သော၊ ဗုဒ္ဓေါ၊ ဘုရားရှင်သည်၊ ထာဝကီသေ၊ တာဝကီသာနတ်  
 ပြည်မှ၊ ပါရိသတ္တကမူလမ္ဘိ၊ ပင်သယ်ကသစ်၏အနီး၌၊ ပဏ္ဍုကမ္ဘလေ၊ ပဏ္ဍု  
 ကမ္ဘထာအမည်ရှိသော၊ ထိသာယာ၊ ကျောက်နေရာ၌၊ ဝိဟာသိ၊ နေတော်မူ  
 ၏၊ တဒါ၊ ထိုအခါ၌၊ ဓသယုဏေ၊ ကတေဘုရားတသောင်းသောလောကဓာတ်  
 တို့၌၊ ဝသန္တံ၊ နေတုန်တော၊ ဒေဝတာ၊ နတ်ဗြဟ္မာတို့သည်၊ သဒ္ဓိပတိတွာ  
 န၊ စည်းဝေးတုန်၍၊ နဂရဒ္ဓိနိ၊ မြင့်မိုရ်ကောင်စီဝိတ်၌၊ ဝသန္တံ၊ နေတော်မူ  
 သော၊ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပယိရူပါသန္တိ၊ ဆည်းကပ်တုန်၏၊ ကောဝိ  
 တရုံတယောက်သော၊ ဒေဝေါ၊ နတ်ဗြဟ္မာသည်၊ ဝဏ္ဏေန၊ အဆင်းအရောင်  
 ဖြင့်၊ သမ္ဗုဒ္ဓံ၊ ဘုရားရှင်ကို၊ နအတိဝိရောစတိ၊ သာလွန်၍မတင့်တယ်၊ သမ္ဗု  
 ဒ္ဓေါ၊ မြတ်စွာဘုရားသည်သာလျှင်၊ သဗ္ဗေဒေဝေ၊ ခင်ထိမ်းသောနတ်ဗြဟ္မာ  
 တို့ကို၊ အဓိဂ္ဂဟ၊ သာလွန်၍၊ ဝိရောစတိ၊ တင့်တယ်၏၊ တဒါ၊ ထိုအခါ၌၊ အယံ  
 အင်္ဂုရော၊ ဤအင်္ဂုရနတ်သားသည်၊ သတ္ထု၊ ဘုရားရှင်၏၊ နိယိန္တုဌာနတော၊  
 ထိုင်နေတော်မူရာအမည်မှ၊ ဓသယောဇနာနိစ၊ ဆယ်ယူဇနာတို့ကို ထည်း  
 ကောင်း၊ ဧစ္စယောဇနာနိ၊ ရှစ်ယူဇနာ တို့ကို ထည်းကောင်း၊ အန္တရံ၊  
 အခြားပြု၍၊ နိယိန္တော၊ ထိုင်နေသည်၊ အဟ၊ ဖြစ်၏၊ ဣန္ဒကော၊ ဣန္ဒက နတ်  
 သားသည်၊ သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အဝိရုရေ၊ အနီး၌၊ နိယိန္တော၊ ထိုင်  
 နေသည်၊ အဟ၊ ဖြစ်၏၊ ဣန္ဒကော၊ ဣန္ဒက နတ်သားသည်၊ အင်္ဂုရဿ၊ အင်္ဂု  
 ရနတ်သားထက်၊ အတိရောစတိ၊ သာလွန်၍တင့်တယ်၏၊ တဒါ၊ ထိုအခါ၌၊  
 သမ္ဗုဒ္ဓေါ၊ ဘုရားရှင်သည်၊ အင်္ဂုရဗ္ဗာဝိ၊ အင်္ဂုရနတ်သားကို ထည်းကောင်း  
 ဣန္ဒကဗ္ဗာဝိ၊ ဣန္ဒက နတ်သားကို ထည်းကောင်း၊ ဩလောကေတွာ၊ ဩဠ  
 တော်မူ၍၊ ဒက္ခိဏေယျံ၊ အလှူခံ၏ ပြည့်စုံခြင်းကို၊ သမ္ဗုဒ္ဓာဝေန္တံ၊ ထင်စွာပြ  
 တော်မူလိုသည်ဖြစ်၍၊ ဣဒံစနံ၊ ဤသို့သောစကားကို၊ အဗြိဝိ၊ ဆိုတော်မူ  
 ၏၊ အင်္ဂုရ၊ အင်္ဂုရနတ်သား၊ တယာ၊ သင်သည်၊ ဒိစာမန္တရေဒိစံမန္တရံ၊ ကြာ  
 မြင့်စွာအပိုင်းအခြား ရှိသောကာလပတ်လုံး၊ မဟာဒါနံ၊ ကြီးစွာသောအလှူ  
 ကို၊ ဒိန္နံ၊ ပေးလှူအပ်၏၊ ကဿ၊ အဘယ်ကြောင့်၊ တံ၊ သင်သည်၊ အတိရုရေ၊  
 အလွန်ဝေးသောအရပ်၌၊ နိယိန္တော၊ ထိုင်နေသည်၊ အထိ၊ ဖြစ်သနည်း၊ မမ  
 ငါဘုရား၏၊ သန္တိကံ၊ အထံသို့၊ အာဂစ္ဆ၊ လာခဲ့သော၊ ဣတိ၊ ဤသို့၊ အဗြိဝိ၊  
 ဆိုတော်မူ၏၊ ဘာဝိဘက္ကေန၊ ပါရမီသည် ထိုအပ်သောအရိယမဂ်တာဝ  
 နာဖြင့်ပွားစေအပ်သောစိတ်ရှိတော်မူသော၊ သမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်  
 စောဒိတော၊ တိုက်တွန်းအပ်သော၊ အင်္ဂုရေ၊ အင်္ဂုရနတ်သားသည်၊ ဣဒံ  
 စနံ၊ ဤသို့သောစကားကို၊ အဗြိဝိ၊ ဆို၏၊ ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာ

တုရား၊ တဒါ၊ ထိုအခါ၌၊ မမ၊ အကျွန်ုပ်၏၊ ခါနံ၊ အလှူသည်၊ ခက္ခိဏေယျေန  
 အလှူကိုခံထိုက်သောသူမှ၊ သုညတံ၊ ဆိတ်၏၊ ဘေဒါနေန၊ ထိုအလှူဖြင့်၊  
 မဟံ၊ အကျွန်ုပ်အား၊ ကိ၊ အထယ်မူစအံ့နည်း၊ ဣန္ဒကော၊ ဣန္ဒကအမည်ရှိ  
 သော၊ အယ်သောယက္ခော၊ ဤနတ်သားသည်၊ ပရိတ္တကံ၊ အနည်းငယ်သော၊  
 ခါနံ၊ အလှူကို၊ ခန္တုဗ္ဗိတော၊ ပေးလှူ၍၊ တာရဂဏေ၊ ကြွယ်အပေါင်း၌၊ စန္ဒော၊  
 ထသည်၊ အဘိဝိရောစတိယထာ၊ သာလွန်၍တင့်တယ်ဘိသကဲ့သို့၊ အဓေ  
 တိ၊ အကျွန်ုပ် ဘိုထက်၊ အဘိဝိရောစတိ၊ အလွန်သာ၍တင့်တယ်၏၊ ဥဇ္ဇင်္ဂလေ  
 အလွန်ကြွမ်းသောမြေအဖို့ရှိသော၊ ခေတ္တေ၊ ထယ်၌၊ ရောပိတံ၊ မိုက်ပျိုးအစ်  
 သော၊ ဗိဇံ၊ မျိုးစေ့သည်၊ ဗဟုပိ၊ များသော်လည်း၊ ဝိဂုလဖလံ၊ များမြတ်သော  
 အသီးရှိသည်၊ နဟောကိယထာ၊ မဖြစ်သကဲ့သို့၊ ကဿကံ၊ ထယ်ရှင်ကို၊  
 နာဝိဏောသေတိယထာ၊ နှစ်သက်ခြင်းကိုလည်းမဖြစ်စေနိုင် သကဲ့သို့၊ တ  
 ထေဝ၊ ထိုအတူသာလျှင်၊ ဒုသိထေသု၊ သိလမရှိကုန်သောအလှူခံတို့၌၊ ပတိ  
 ဋ္ဌိတံ၊ တည်သော၊ ခါနံ၊ အလှူသည်၊ ဗဟုကံပိ၊ များသော်လည်း၊ ဝိဂုလဖလံ၊  
 ပြန်ပြောကောင်းမြတ်သောအကျိုးသည်၊ နဟောကိ၊ မဖြစ်၊ ဒါယကံ၊ အလှူ  
 ရှင်ကို၊ နာဝိဏောသေတိ၊ နှစ်သက်ခြင်းကိုလည်းမဖြစ်စေနိုင်၊ စာဒ္ဒကော၊  
 ကောင်းမြတ်သော အဖို့ရှိသော၊ ခေတ္တေ၊ ထယ်၌၊ ရောပိတံ၊ မိုက်ပျိုးအစ်  
 သော၊ ဗိဇံ၊ မျိုးစေ့သည်၊ အပ္ပတ္တိ၊ အနည်းငယ်ပင်ဖြစ်သော်လည်း၊ ဝေရံ၊ မိုက်ပျိုး  
 ရသံ့အယဉ် သည်၊ သဗ္ဗာပဝစ္ဆန္တေ၊ ကောင်းစွာရှာသည်ရှိသော်၊ ဖလံ၊ အ  
 သီးသည်၊ ကဿကံ၊ ထယ်လုပ်သောယောကျ်ားကို၊ တောသေတိယထာပိ၊  
 နှစ်သက်စေနိုင်သကဲ့သို့လည်း၊ တထေဝ၊ ထိုအတူသာလျှင်၊ သိလဝန္တေ သု  
 သိလမရှိကုန်သော၊ ဂုဏဝန္တေ သု၊ ဂုဏ်ကျေးဇူးနှင့် ဖွင့်ကုန်သော၊ တာဒိသု၊  
 ဣဋ္ဌာရုံစသည် ဘို့၌လည်းခံခြင်းသို့ ရောက်ကုန်သောအလှူခံတို့၌၊ ကတံ၊ ပြု  
 အပ်သော၊ ကာရံ၊ ကျေးဇူး ဥပကာရသည်၊ အပ္ပကံပိ၊ အနည်းငယ်ပင်ဖြစ်  
 သော်လည်း၊ ပုညံ၊ ကောင်းမှုသည်၊ မဟပ္ပလံ၊ များမြတ်သောအကျိုးရှိသည်  
 ဟောတိ၊ ဖြစ်၏၊ ယတ္ထ၊ အကြင်ကောင်းသော ထယ်မြေခေတ်နှင့်တူထ  
 သောအလှူခံ၌၊ ဗိန္နံ၊ ပေးလှူအပ်သောအလှူသည်၊ မဟပ္ပလံ၊ အကျိုးကြီးမြတ်  
 ၏၊ တတ္ထ၊ ထိုကောင်းသောထယ်မြေခေတ်နှင့်တူသော အလှူခံ၌၊ ဝိစေယျ၊ ပ  
 ညာဖြင့်စူးစမ်း၍၊ ခါနံ၊ အလှူကို၊ ဒါတဗ္ဗံ၊ ပေးလှူအပ်၏၊ ဝိစေယျ၊ ပညာဖြင့်၊  
 ဆင်ခြင်စူးစမ်း၍၊ ခါနံ၊ အလှူကို၊ ခတော၊ ပေးလှူခြင်းကြောင့်၊ ဒါယကာ၊ ပေး  
 လှူတတ်ကုန်သောသူတို့သည်၊ သဂ္ဂံ၊ နတ်ပြည်သို့၊ ဝစ္ဆန္တိ၊ လားရကုန်၏၊ ဝိ  
 စေယျ၊ ပညာဖြင့်ဆင်ခြင်စူးစမ်း၍၊ ခါနံ၊ ပေးလှူခြင်းကို၊ သုဂထပသတ္ထံ၊ မြတ်

စွာထုရားသည်ပြီးပွမ်းတော်မူအပ်၏။ ဣဇဇိဝလောကေ၊ ဤသတ္တကောက  
 ဌံ၊ ယေဒက္ခိတောယျာ၊ အကြင်အလှူကိုခံထိုက်ကုန်သော ရဟန္တာသေခက  
 ထုရောပထုဇဉ်အလှူခံတို့သည်၊ သန္တိ၊ ရှိကုန်၏။ သုခေတ္တေ၊ ကောင်းသော  
 ထပ်မြေခေတ်၌၊ ဝုတ္တာနိ၊ ပိုက်ပျိုးအပ်ကုန်သော၊ ဗိဇာနိ၊ မျိုးစေတို့သည်၊  
 မဟပ္ပထာနိ၊ များမြတ်သောအထီးရှိကုန်သည်။ ဟောန္တိ၊ ယထာ၊ ဖြစ်ကုန်သ  
 ကဲ့သို့၊ တေသု၊ ထိုအလှူခံခြင်းငှါ ထိုက်ကုန်သော ရဟန္တာ သေကွကထုရ  
 ဝာပထုဇဉ်အလှူခံတို့၌၊ ဗိန္ဒာနိ၊ ပေးလှူအပ်ကုန်သော အလှူတို့သည်၊ မဟပ္ပ  
 ထာနိ၊ အကျိုးကြီးမြတ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ နဝမံ၊ ကိုးရ  
 မြောက်သော၊ အကုရပေတဝတ္ထု၊ အကုရမင်းသား၏ပြိတ္တာ၏အကြောင်း  
 သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၂) ဗုဗ္ဗန္တာ၊ မထုသောအရေအဆင်းရှိသော၊ ဘိရုဒသ နာ၊ ကြောက်  
 သန့်ဘွယ်ကိုပြတတ်သော၊ ပေတိ၊ ပြိတ္တာမသည်။ ခုပ္ပပါသာဘိတုတော၊ ဘာ  
 လောင်မွတ်ခြင်းသည်ပြင်းစွာနှိပ်စက်အပ်သည်ဖြစ်၍၊ ဂင်္ဂါတီဇေ၊ ဂင်္ဂါမြစ်  
 နား၌၊ ဗိဝါဝိယာရဂထံ၊ နေ့နေရာသို့ကပ်၍၊ နိသိန္ဒကံ၊ ထိုင်နေသော၊ ဘိက္ခု၊  
 ကင်္ဂါရေဝတအမည်ရှိသော ရဟန်းသို့၊ ဥပသကင်္ဂမိ၊ ကပ်လေ၏၊ အသသာ၊  
 ထိုပြိတ္တာမ၏၊ ကေသာ၊ ဆံပင်တို့သည်။ ဒိဗ္ဗာ၊ စ၊ ရှည်ကုန်သည်လည်း၊ အ  
 ဟောသု၊ ဖြစ်ကုန်၏။ ယာဝဘုမာ၊ မတ်ထတ်ရပ်ထုက် နေသော်မြေတိုင်  
 အောင်၊ ပထမ္မဇေ၊ တွဲရရွဲကျကုန်၏။ သာပေတိ၊ ထိုပြိတ္တာမသည်၊ ကေသေ  
 ဟိ၊ မိမိ၏ဆံပင်တို့ဖြင့်၊ ဖဒ္ဓိန္ဒန္တာ၊ ကိုယ်ကိုဖုံးထွင်းထုတ်၊ ဥပသကံ၊ ကပ်  
 ပြီး၍၊ ဧတံဝစနံ၊ ဤသို့သောစကားကို၊ အဖြိဝိ၊ ဆိုလေ၏။ ဝေန္တေ၊ အရှင်  
 ထုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ယတော၊ အကြင်အခါမှ၊ ကာထကံတော၊ သေ  
 လွန်သည်။ အမှိ၊ ဖြစ်၏။ ထတော၊ ထိုသေလွန်သောအခါမှ၊ ပဋ္ဌာယ၊ စ၍၊  
 ပဋ္ဌပဏ္ဍာသ ဝဿာနိ၊ ငါးဆဲ၊ ငါးနှစ် တို့ပတ်လုံး၊ ဘုတ္တံ၊ စားအပ်သော၊  
 ဘောဇနိယံဝါ၊ စားဘွယ်ကိုလည်းကောင်း၊ ပန၊ ထိုမှတပါး၊ ဝီထံ၊ သောက်  
 အပ်သော၊ ပါနီယံဝါ၊ ရေကိုလည်းကောင်း၊ နာဘိဇာနာမိ၊ မသိစဘူး၊  
 ဘန္တေ၊ အရှင်ထုရား၊ တံ၊ အရှင်ကောင်းသည်၊ တသိတာတသိတာယ၊  
 ရေတော်မွတ်သည်ဖြစ်၍၊ ပါနီယာယ၊ သောက်နေအထိုငှါ၊ အဟိန္ဒန္တိယာ၊  
 ထည့်သာသော၊ မေ၊ အကျွန်ုပ်အား၊ ပါနီယံ၊ သောက်ရေကို၊ ဒေဟိ၊ ပေးပါ  
 ထော၊ ။ ဘော၊ ဣတ္ထိ၊ ဒဗ္ဗိမိန်းမ၊ ဝီတော၊ ဒိကာ၊ ချမ်းအေးသောရေရှိသော၊  
 အယံဂင်္ဂါ၊ ဤဂင်္ဂါမြစ်သည်၊ ဟိမဝန္တာဝ၊ ဆီးနှင်းရှိသောကြောင့်ဟိမဝန္တာ  
 ဟုဆိုအပ်သော တောင်မှသာထွက်၊ သန္တတိ၊ စီး၏။ ဇေတ္ထော၊ ဤဂင်္ဂါမြစ်မှ၊

ပါနိယံ၊ သောကံရေကိ၊ ဂဟေတွာယုန္တိ၊ ဝိဝ၊ သောကံလော၊ ကံကသ္မာ၊  
 အဘယံကြောင့်၊ တံ၊ သင်သည်၊ မိ၊ ငါ့ကို၊ ပါနိယံ၊ သောကံရေကိ၊ ယာစ၊  
 ထိ၊ တောင်းထိ သနည်း၊ ဘန္တေ၊ အရှင်ထုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဂင်္ဂါ  
 ဂင်္ဂါမြစ်၌၊ သယံ၊ ကိုယ်တိုင်၊ ပါနိယံ၊ သောကံရေကိ၊ သစေဂဏ္ဍာမိ၊ အ  
 ကယ်၍ယူ ယည်ဖြစ်အံ့၊ ဧဝံ၊ ဤသို့ယူသည်ရှိသော်၊ မေ၊ အကျွန်ုပ်၏၊ ပါပ  
 ကမ္မပယောန၊ မကောင်းမှုကံ၏အကျိုးအားဖြင့်၊ သန္ဓမာနံ၊ စီးဘော၊ ဥဒကံ၊ ခေ  
 သည်၊ ထောဟိထံ၊ သွေးဖြစ်၍၊ ပရိဝတ္တတိ၊ ညွတ်၏၊ တသ္မာ၊ ထိုကြောင့်၊ ပါ  
 နိယံ၊ သောကံရေကိ၊ ယာစာမိ၊ တောင်းပါ၏၊ ဘောဇ္ဇတ္ထိ၊ အိုမိန်းမ၊ ကိ  
 နု၊ အသိုနည်း၊ တယာ၊ သင်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊  
 ဒုက္ကဋံ၊ သူ၏အသက်ကိုသတ်ခြင်းအစရှိသော ကာယ ဒုစရိုက်ကို၊ ကတံ၊  
 ပြုအပ်သော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုက္ကဋံ၊ မဟုတ်မမှန် ပြောဆိုခြင်းအစရှိ  
 သောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုအပ်သော၊ မနသာ၊ စိတ်ဖြင့်၊ ဒုက္ကဋံ၊ သူ  
 တပါးစည်၊ မိင်ကိုမိမိသို့၊ ရှေးရှုကြံခြင်းအစရှိသောမနောဒုစရိုက်ကို၊ ကတံ၊  
 ပြုအပ်သောဘောဇ္ဇတ္ထိ၊ အိုမိန်းမ၊ ကိသာကမ္မဝိပါကေန၊ အဘယ်သို့သော  
 မကောင်းမှုကံ၏အကျိုးအားဖြင့်၊ တေ၊ သင်အား၊ ဂင်္ဂါ၊ ဂင်္ဂါမြစ်သည်၊ ထော  
 ဟိတံ၊ သွေးသည်၊ ဘောကိ၊ မြစ်သေသနည်း၊ ဘန္တေ၊ အရှင်ထုရား၊ ဝုဗ္ဗေ၊ ရှေး  
 ဘဝ၌၊ မေ၊ အကျွန်ုပ်၏၊ ဝုဗ္ဗေ၊ သားဖြစ်သော၊ ဥတ္တရော၊ ဥတ္တရထုလင်  
 သည်၊ သန္ဓေ၊ ရတနာသုံးပါး၌ ကြည်ညိုခြင်းကံကံ၏အကျိုးကိုယုံကြည်  
 ခြင်းရှိသော၊ ဥပါသကော၊ ရထနာသုံးပါးတို့ကို ကိုးကွယ်ရာဟူ၍သည်  
 ကပ်သောသူသည်၊ အထိ၊ မြစ်၏၊ သောစ၊ ထိုအကျွန်ုပ်၏ သားဖြစ်သော  
 ဥတ္တရထုလင်သည်၊ မဟံ၊ အကျွန်ုပ်၏၊ အကာမာယ၊ အလိုမရှိဘဲ၊ သမဏာ  
 နံ၊ ရဟန်းတို့အား၊ ဝိဝရဉ္စ၊ သင်္ကန်းကိုလည်းကောင်း၊ ဝိဇ္ဇာပါပာဇ္ဇ၊ ဆွမ်းကို  
 လည်းကောင်း၊ ပစ္စယဉ္စ၊ သူနာအားထောက်ပတ်သော ဆေးကိုလည်း  
 ကောင်း၊ သယနာသနဉ္စ၊ ကျောင်းအိပ်ရာနေရာကိုလည်းကောင်း၊ ပဝေစ္ဆ  
 ထိ၊ ပေးထူ၏၊ ဘန္တေ၊ အရှင်ထုရား၊ အဟံ၊ အကျွန်ုပ်သည်၊ မစ္ဆေရေန၊ မိမိဥစ္စာ  
 ကိုမပေးမထူရက်နှုဗျောရုံမက် ထို့ဝှက်ခြင်းသဘောရှိသော မစ္ဆေရသည်  
 နှိပ်စက်အပ်သည်ဖြစ်၍၊ ဥပဒ္ဓုတာ၊ အမြဲမပြတ်ကပ်၍နှိပ်စက်အပ်သည်၊  
 ဟုတွာ၊ မြစ်၍၊ ဥတ္တရ၊ ချစ်သားဥတ္တရ၊ တံ၊ သင်သည်၊ မဟံ၊ ငါ၏၊ အကာမာ  
 ယ၊ အလိုမတုတ်၊ သမဏာနံ၊ ရဟန်းတို့အား၊ ယံဝိဝရဉ္စ၊ အကြင်သင်္ကန်းကို  
 လည်းကောင်း၊ ယံဝိဇ္ဇာပါပာဇ္ဇ၊ အကြင်ဆွမ်းကိုလည်းကောင်း၊ ယံပစ္စယဉ္စ၊  
 အကြင်သူနာအားထောက်ပတ်သော ဆေးကိုလည်းကောင်း၊ ယံသယနာ

သနဉ္စ၊ အကြင်ကျောင်းအိမ်ရာနေရာကိုထည်းကောင်း၊ ပဝေန္တသိ၊ ဣဇိ၊ ဧ  
 တံ၊ ဤသင်ပေးလှူအပ်သောပစ္စည်းလေးပါးသည်၊ ပရဏောကတ္ထိ၊ တာမလွန်  
 လောကန္တံ၊ တေ၊ သင်အား၊ လောဟိတံ၊ သွေးသည်၊ ဟောတု၊ ဖြစ်စေသ  
 တည်း၊ ဣတိ၊ ဤသို့၊ တံ၊ ထိုအကျွန်ုပ်သားဥတ္တရဇုထုထင်ကို၊ ပရိဘာသာမိ၊  
 ရေရွတ်ကျိန်ဆိုမိ၏၊ ဘန္တေ၊ အရှင်ထုရား၊ တဿကမ္ပဿ၊ ဝိပါကောန၊ ထိုမ  
 ကောင်းမှုကံ၏အကျိုးအားဖြင့်၊ မေ၊ အကျွန်ုပ်အား၊ ဂင်္ဂါ၊ ဂင်္ဂါမြစ်နေသည်၊  
 လောဟိတံ၊ သွေးသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ။  
 သင်္ခံ၊ သယ်ချမြောက်သော၊ ဥတ္တရမာတုပေတဝတ္ထု၊ ဥတ္တရဇုထုထင်၏အမိ  
 ဖြစ်သောပြိတ္တာမဇိအကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ ။ ။

(၂၃) အယုပုတ္တ၊ အရှင်သား၊ ဥပသင်္ကမ၊ အကျွန်ုပ်အိမ်သို့ကပ်၍၊ ယာ  
 စိတာ၊ အရိယာတို့၏တောင်းခြင်းဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်ထောင်း  
 အပ်သော၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုရေ၊ ရှေးဘဝ၌၊ ပဗ္ဗဇိတဿ၊ ကာမဂုဏ်  
 စသော အညစ်အကြေးတို့ကိုမိမိသန္တာန်မှ အကြွင်းမဲ့စွန့်ပစ်တတ်သော၊  
 ဘိက္ခုနော၊ ပစ္စေကဗုဒ္ဓါရဟန်းအား၊ သုတ္တံ၊ ဝါချည်ကို၊ အဒါသိ၊ ပေးလှူ၏၊  
 တဿ၊ ထိုပစ္စေကဗုဒ္ဓါရဟန်းအားဝါချည်ကိုပေးလှူခြင်း၏၊ ဝိဂုလဖလော၊  
 များမြတ်သောပြည့်စုံခြင်းဟုဆိုအပ်သော၊ ဝိပါကော၊ အကျိုးကို၊ တေ၊  
 တိ၊ ယခုအခါ၌၊ ဥပလတ္တတိ၊ ရအပ်ခံစားအပ်၏၊ ဝတ္ထကောဓိုယောစ၊ အဝတ်  
 တို့၏ကုဋေတို့သည်လည်း၊ ဗဟုကာ၊ များကုန်သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊  
 မေ၊ အကျွန်ုပ်အား၊ ဥပ္ပန္နဓေ၊ ဖြစ်ကုန်၏၊ ပုပ္ဖာဘိကိဏ္ဍိ၊ ပန်းမျိုးတို့ဖြင့်အ  
 လွန်ဖြန်းထသော၊ အနေကစိတ္တံ၊ အထူးထူးအပြားပြားဆန်းကြယ်သောပန်း  
 ချိုအမှုရှိထသော၊ နုရနာရိသေဝိတံ၊ အခြံအရံဖြစ်ကုန်သောယောကျ်ားမိန်းမ  
 တို့သည်ဦးအပ်ထသော၊ ရမ္မံ၊ နှလုံးမွေ့ထောင်သွယ်ရှိထသော၊ ဣဒိမာနံ၊  
 ဤဗိမာန်သည်၊ အတ္ထိ၊ ရှိ၏၊ သာဟံသာအဟံ၊ ထိုအကျွန်ုပ်သည်၊ ထံဝိမာနံ၊  
 ထိုဗိမာန်ကို၊ သုပ္ပာမိ၊ သုံးဆောင်ရ၏၊ အနေကာသု၊ များစွာကုန်သော၊ ဝတ္ထ  
 ကောဓိုသု၊ ကုဋေအတိုင်းအရှည်ရှိကုန်သောအဝတ်တို့တွင်၊ ဣန္ဒြိတိန္ဒြိတံ၊  
 အလိုရှိအပ်အလိုရှိအပ်သမျှသောအဝတ်ကို၊ နိဝါသေမိစ၊ ဝတ်ထည်းဝတ်  
 ၍၊ ပါရုပါမိစ၊ ရုံထည်းရုံ၏၊ ဗဟုတ္တဝိတ္တာ၊ နှစ်သက်ခြင်း၏ အကြောင်းဖြစ်  
 ကုန်ပေ၊ များစွာသောစည်းစိမ်ဥစ္စာတို့သည်၊ အတ္ထိ၊ ရှိကုန်၏၊ တဉ္စ၊ ထိုစည်း  
 စိမ်ဥစ္စာသည်လည်း၊ နစတာဝစိယဟိ၊ မကုန်နှိုင်းသည်သာ လျှင်တည်း၊ မ  
 ယာ၊ အကျွန်ုပ်သည်၊ တဿဝကမ္ပဿ၊ ထိုဝါချည်ကို ပေးလှူခြင်းတည်း  
 ဟူသောကုသိုလ်ကံ၏သာလျှင်၊ အန္တယာပစ္စယာ၊ အကြောင်းကြောင့်၊ ဝိပါ

ကံဝိပါကတုတံ၊ အကျိုးဖြစ်၍ ဖြစ်သော၊ သုခဉ္စ၊ ချမ်းသာကို လည်း  
ကောင်း၊ သာတဉ္စ၊ သာယာအပ်သောဣန္ဒြာရုံကို လည်းကောင်း၊ ဣဝ၊ ဤ  
ဗိမာန်၌၊ ဥပထဟ္မတိ၊ ရှေ့အပ်ခံစားအပ်၏၊ သာဟံ၊ ထိုအကျွန်ုပ်သည်၊ ပုန  
ဒေဝ၊ တဖန်သာလျှင်၊ မာနုသံ၊ လူ့ပြည်သို့၊ ဂတိံ၊ သွား၍၊ ပုညာနိ၊  
ကောင်းမှုကို၊ ကာဟာမိ၊ ပြုအံ့၊ အယျပုတ္တ၊ အရှင်သား၊ မံ၊ အကျွန်ုပ်ကို၊ န  
ယနယာဟိ၊ လူ့ပြည်သို့ပို့ဆောင်လေ့၊ ဝေဋ္ဌေ၊ အဘယ်၊ ဣဝ၊ ဤဗိမာန်  
သို့၊ အာဂထာအာဂတာယ၊ ရောက်သာသော၊ တုဝံ၊ လင်အား၊ သတ္တဝေသ  
သဘာ၊ အနှစ်ခုနှစ်ရာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တဟိံ၊ ထိုအရပ်၌၊ ပုနာ  
စ၊ အရှယ်ကြီးရင့် သည်လည်းကောင်း၊ ဇိဏ္ဏာစ၊ အိုမင်းကြခြင်းသည်  
လည်းကောင်း၊ ဘာဝိသဟိ၊ ဖြစ်ထွက်၊ တေ၊ သင်၏၊ သဗ္ဗေဝ၊ အလုံးစုံသာ  
လျှင်ဖြစ်ကုန်သော၊ ဥာကကာစ၊ အဆွေအမျိုးတို့သည်လည်း၊ ကာလင်္က  
တာ၊ သေကုန်ပြီ၊ တယျာ၊ ထိုကြောင့်၊ ဣတော၊ ဤနတ်ပြည်မှတစ်ဆင့်၊ ထိုလူ  
ပြည်သို့၊ ဂတိံ၊ သွား၍၊ ကိံ ကာရိသေသိ၊ အဘယ်သို့ပြုအံ့နည်း၊ အယျ  
ပုတ္တ၊ အရှင်သား၊ ဣဝ၊ ဤသင်၏ဗိမာန်သို့၊ အာဂထာယ၊ လာရောက်သည်  
ဖြစ်၍၊ ဒိဗ္ဗဉ္စ၊ သုခဉ္စ၊ ဒိဗ္ဗနုသုခေန၊ နတ်၌ဖြစ်သောစည်းစိမ်ချမ်းသာနှင့်၊ သမပ္ပ  
တယသမဂီဘူတာယ၊ ပြည့်စုံသော၊ မေ၊ အကျွန်ုပ်အား၊ သတ္တေဝေသေ  
နိ၊ အနှစ်ခုနှစ်ရာ တို့သည်၊ ဝိတိဝတ္တာနိ၊ လွန်ကုန်သေး၏၊ သာဟံ၊ ထိုအ  
ကျွန်ုပ်သည်၊ ပုနဒေဝ၊ တဖန်သာလျှင်၊ မာနုသံ၊ လူ့ပြည်သို့၊ ဂတိံ၊ သွား၍၊  
ပုညာနိ၊ ကောင်းမှုကို၊ ကာဟာမိ၊ ပြုအံ့၊ အယျပုတ္တ၊ အရှင်သား၊ မံ၊ အ  
ကျွန်ုပ်ကို၊ နယနယာဟိ၊ လူ့ပြည်သို့ပို့ဆောင်လေ့၊ ဝေသော၊ ထိုဗိမာန်  
ပြိတ္တာသည်၊ တံ၊ ထိုဗိမာန်ကို၊ ပသယံပသဟန္တောပိယ၊ အနိုင်အထက် မူ  
သကဲ့သို့၊ ဗာဟာယံ၊ လက်၌၊ ဂဟေတွာ၊ ကိုင်၍၊ ပပ္ပနယံတွာန၊ ဖွားရူးချက်  
မြှုပ်ရွာသို့ အဖန်ဆောင်၍၊ ထေရိံ၊ အိုမင်းကြီးရင့်ခြင်းသို့ရောက်သော၊ သု  
ဒုဗ္ဗသံ၊ အိုမင်းကြီးရင့်ခြင်းကြောင့် အလွန်အားနည်းသော၊ တံဣတ္ထိံ၊ ထိုဗိမာန်  
မကို၊ ဝေဋ္ဌေ၊ အဘယ်၊ တွတ္ထိ၊ သင်သည်လည်း၊ ပုညာနိ၊ ကောင်းမှုကို၊ က  
နေယျာယိ၊ ပြုလေ့၊ တဝ၊ သင်ကို၊ ဒသနတ္တာယ၊ ရှုခြင်းငှါ၊ ဣဝ၊ ဤအရပ်  
သို့၊ အာဂထံ၊ လာသော၊ အညန္တိဇနံ၊ တပါးသောလူအပေါင်းကိုလည်း၊ ပုညာ  
နိ၊ ကောင်းမှုကို၊ ကရောထ၊ ပြုကုန်လေ့၊ ပုညေ၊ ကောင်းမှုကို၊ ကတေ၊  
ပြုအပ်သည်ရှိသော်၊ သုခံ၊ ချမ်းသာကို၊ ဥပထဟ္မတိ၊ ရှေ့အပ်၏၊ ဣတိ၊ ဤသို့၊  
ဝဇ္ဇေဝိ၊ ဆိုလေထော၊ ဣတိ၊ ဤသို့၊ ဝတ္ထု၊ မှာဆိုလိုက်၍၊ ဂတော၊ သွားလေ  
၏၊ ဝောန္တော၊ အိုလူများတို့၊ သာရနာ၊ ကုသိုလ်ကံကို၊ အကတေန၊ မပြု



ခြင်းကြောင့်၊ ပေတာ၊ ပြိတ္တာတို့သည်၊ ဝိဟညန္တိယထာ၊ ပင်ပန်းခြင်းသို့  
 ရောက်ကုန်သကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ဝိဟညမာနာ၊ ပင်ပန်း  
 ခြင်းသို့ရောက်ကုန်သော၊ မနုဿာစ၊ လူတို့ကိုလည်း၊ မယာ၊ ငါသည်၊ ဒိဋ္ဌာ၊  
 မြင်အပ်ကုန်ပြီ၊ သုခဝေဒနိယံ၊ ကောင်းသောအကျိုးရှိသော၊ ကမ္မဉ္စ၊ ကုသိုလ်  
 ကံကိုလည်း၊ ကတွာ၊ ပြုကုန်၍၊ တေနကုသလကမ္မေန၊ ထိုကုသိုလ်ကံ  
 ကြောင့်၊ သုခေချမ်းသာ၌၊ ဌိတာ၊ ထည်ကုန်သော၊ ဒေဝါ၊ နတ်၌အကျိုး  
 ဝင်ကုန်သော၊ ပဇာစ၊ သတ္တဝါတို့ကိုလည်းကောင်း၊ မနုဿာ၊ လူ၌အကျိုး  
 ဝင်ကုန်သော၊ ပဇာစ၊ သတ္တဝါတို့ကိုလည်းကောင်း၊ မယာ၊ ငါသည်၊ ဒိဋ္ဌာ၊  
 မြင်အပ်ကုန်ပြီ၊ စာသ္မာ၊ ထိုကြောင့်၊ ပါပါ၊ မကောင်းမှုမှ၊ ပရိဝဇ္ဇန္တော၊ ဝေး  
 စွာကြဉ်ရှောင်ကုန်လျက်၊ ပုညကိရိယာ၊ အလှူပေးခြင်းစသောကောင်းမှု၌၊  
 ပယုတ္တပယုတ္တာ၊ အတန်ထလဲလဲလုံ့လအားထုတ်ကုန်သည်၊ ဟောထ၊ ဖြစ်  
 ကုန်သော၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ဧကောဒသမံ၊ တဆယ့်ဆယ့်ခြောက်  
 သော၊ သုတ္တပေတဝတ္ထု၊ အရှင်ပစ္စေကဗုဒ္ဓါကိုဝါချည်ရွှေသောပြိတ္တာမဏိအ  
 ကြောင်းသည်၊ နိဋ္ဌိထံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၄) ထရွေ၊ ကောင်းမြတ်သောအခင်းရှိသောနတ်သို့၊ တဝ၊ သင်၏၊ ပေါ  
 က္ခရဏီ၊ ရေကန်သည်၊ သောဏ္ဏာသောပါနုပသကာ၊ ရွှေဖြင့်ပြီးသောစောင်း  
 တန်းပျဉ်များရှိ၏၊ သောဏ္ဏဝါထုကသန္တတာ၊ ရွှေဖြင့် ပြီးသောထဲတို့ဖြင့်  
 ထက်ဝန်းကျင်ခင်းအပ်၏၊ တတ္ထ၊ ထိုရေကန်၌၊ သောဂန္ဓိယာ၊ တင့်တယ်  
 သောအနံ့ရှိကုန်သော၊ ဝတ္ထု၊ ကောင်းမြတ်သော အနံ့လည်းရှိကုန်ထ  
 သော၊ သုစိဂန္ဓာ၊ နှစ်သက်တွယ်သောအနံ့လည်းရှိကုန်ထသော၊ မနောရမာ၊  
 နှလုံးမွေ့လျော်တွယ်သောအနံ့လည်းရှိကုန်ထသော၊ ဝါတာ၊ လေတို့သည်၊  
 သမ္ဘဝါယန္တိ၊ ကောင်းစွာလေကုန်၏၊ တဝ၊ သင်၏၊ ပေါက္ခရဏီ၊ ရေကန်  
 သည်၊ နာနာရုက္ခေဟိ၊ အထူးထူးသောသစ်ပင်တို့ဖြင့်၊ သဗ္ဗန္ဓာ၊ ကောင်းစွာ  
 ဖုံးလွှမ်းခြင်းရှိ၏၊ နာနာဂန္ဓသမေရိတာ၊ အထူးထူးအပြားပြားကောင်းမြတ်  
 သောအနံ့တို့ဖြင့်ထုံအပ်သော အနံ့ရှိသော လေဖြင့်ထက်ဝန်းကျင်မှထာ  
 ခြင်းရှိ၏၊ သာပေါက္ခရဏီ၊ ထိုရေကန်သည်၊ နာနာပဒုမသဗ္ဗန္ဓာ၊ အထူး  
 ထူးအပြားပြားများကုန်သော ကြာနိပဒုမ္မာတို့ဖြင့်ဖုံးလွှမ်းအပ်သော ရေအ  
 ပြင်ရှိ၏၊ ပုဏ္ဏရိကသမောဟတာ၊ ကြာဖြူပုဏ္ဏရိကတို့ဖြင့်ဖြိုင်း၏၊ မာဇု  
 တေရိတာ၊ လေလွင့်အပ်သည်ဖြစ်၍၊ မနုညာ၊ နှစ်သက်တွယ်ရှိသော၊ သုရ  
 ဘိ၊ တင့်တယ်သောအနံ့သည်၊ သမ္ဘဝါယတိ၊ ကောင်းစွာသာလျှင်ပျံ့ထိုင်၏၊  
 တဝ၊ သင်၏၊ ပေါက္ခရဏီ၊ ရေကန်သည်၊ ဟံသာကောဉ္ဇာဘိရုဒါ၊ ဟင်း

သာကြီးကြာတို့သည်တွန်အပ်သော၊ ရမ္မာ၊ နှလုံးမွေ့လျော်သွယ်သောအသံ  
 ရှိ၏။ စက္ကပါကာဘိကုဇိတာ၊ စက္ကဝတ်ဌက်မျိုးတို့သည် တွန်အပ်သော၊  
 ရမ္မာ၊ နှလုံးမွေ့လျော်သွယ်သောအသံလည်းရှိ၏။ နာနာဒိဇကဏာဘိဗ္ဗာ၊ အ  
 ထူးထူးသောဌက်မျိုးတို့၏အပေါင်းဖြင့်ပြွမ်း၏။ နာနာသရဂဏ ဟုထား၊ အ  
 ထူးထူးသောဌက်မျိုးတို့သည်တွန်အပ်ကုန်သော အသံတို့၏အပေါင်းနှင့်  
 ယှဉ်၏။ ဘဒ္ဒေ၊ ကောင်းမြတ်သောအဆင်းရှိသောနတ်ဘွဲ့။ တဝ၊ သင်အား။  
 နာနာဖလဓရာ၊ အထူးထူးအပြားပြားကုန်သော အသီးတို့ကိုဆောင်ကုန်  
 သော၊ ရုက္ခာစ၊ သစ်ပင်တို့သည်လည်းကောင်း၊ နာနာဖလဓရဂနာစ၊ အထူး  
 ထူးအပြားပြားကုန်သောအပွင့်အသီးတို့ကိုပေးတတ်ကုန်သောဥယျာဉ်တို့  
 သည်လည်းကောင်း၊ အတ္ထိ၊ ရှိကုန်၏။ တဝ၊ သင်၏။ ယာဒိသံ၊ အကြင်သို့သ  
 ဘောရှိသော၊ ဣဒံနဂရံ၊ ဤမြို့သည်၊ အတ္ထိ၊ ရှိ၏။ ဤဒိသံ၊ ဤသို့သဘောရှိသော၊  
 နဂရံ၊ မြို့သည်။ မနုဿေသု၊ လူတို့၌၊ နတ္ထိ၊ မရှိ။ သောဝဏ္ဏမယာ၊ ရွှေဖြင့်ပြီးကုန်  
 သော၊ ရှုဒိယမယာ၊ ငွေဖြင့်လည်းပြီးကုန်သော၊ ဗဟုကာ၊ များကုန်သော၊ တုယှံ  
 သင်၏။ ပါသာဒါ၊ ပြာသာဒ်တို့သည်၊ ဒန္ဒထမာနာ၊ အလွန်ထွန်းလင်းကုန်ထွက်  
 သမန္တာ၊ ထက်ဝန်းကျင်မှ၊ စတုရောဒိသာ၊ အရပ်ထေးမှတ်နှာတို့ကို၊ အာဘ  
 န္ဏိ၊ ထင်ထပ်ကုန်၏။ တုယှံ၊ သင်၏။ ပရိစာရိကာ၊ အမှုကြီးငယ်ကိုပြုတတ်  
 ကုန်သော၊ ယာထေမာယာထေဣမာပဉ္စဒါသိသတာ၊ အကြင်ငါးရာကုန်  
 သောကျွန်မတို့သည်၊ အတ္ထိ၊ ရှိကုန်၏။ ကာကမ္ပ၊ ကာယုရဓရာ၊ ခရုသင်းကွင်  
 ထက်ကောက်ဖြင့်တန်းဆာဆင်အပ်ကုန်သော၊ ကဉ္စနာဝေဠာဘုသိတာ၊ ရွှေ  
 ဆုပ်ဆောင်းပန်းဖြင့်တန်းဆာ ဆင်အပ်ကုန်သောဆံပင်ရှိကုန်သော၊ တာ၊  
 ထိုအလုပ်အကျွေး ကျွန်မတို့သည်၊ ကာ ကတရဒေဝပရိယာပန္နံ၊ အဘယ်  
 နတ်ပြည့်၌အကျုံးဝင်ကုန်သောနတ်ဘွဲ့တို့နည်း။ ကဒလိမိဂသဉ္စန္ဒာ၊ ဝံပိုင်  
 ရေအခင်းဖြင့်ခင်းအပ်ကုန်သော၊ ဂေါဏကသန္တတာ၊ ရှည်သောအမွှေးရှိ  
 သောကောဇောဖြင့်လည်းကောင်း၊ စွာခင်းအပ်ကုန်သော၊ သဇ္ဇာ၊ အိမ်ခြင်းငှါ  
 လျှောက်ပတ်သော သဘောရှိကုန်သော၊ သောဝဏ္ဏမယာ၊ ရွှေဖြင့်ပြီးကုန်  
 သော၊ ပလ္လက္ခာစ၊ ပလ္လင်တို့သည်လည်းကောင်း၊ ရှုဒိယာမယာ၊ ငွေဖြင့်ပြီး  
 ကုန်သော၊ ပလ္လက္ခာစ၊ ပလ္လင်တို့သည် လည်းကောင်း။ ကုယှံ၊ သင်အား။  
 ဗဟုကာ၊ များကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သုတေ၊ တင့်တယ်သောအ  
 ဆင်းရှိသောနတ်ဘွဲ့။ သဗ္ဗကာမသမိဗ္ဗိနိ၊ ခပ်ထိမ်းသော စည်းစိမ်ချမ်းသာ  
 နှင့်ပြည့်စုံသော၊ တုဝံ၊ သင်သည်။ ယတ္ထိ၊ အကြင်ပလ္လင်၌၊ ဝါသုပဂတာ၊ အိမ်  
 ၏အိမ်ခြင်းငှါ၊ အပရုကျာ၊ ညဉ့်သန်းခေါင်အခါသည်၊ သမ္ပတ္တာ၊ ရောက်သည်

ရှိသော်၊ တတော၊ ထိုအိပ်ရာပလ္လင်မှ၊ ဥဋ္ဌာယ၊ ထ၍၊ ဂစ္ဆတိ၊ သွား၏၊ ဥယျာ  
 နဘူမိ၊ ဥယျာဉ်ရောက်ရာ မြေအရပ်သို့၊ ဂတံ၊ န၊ ရောက်၍၊ ပေါက္ခုပ္ပာ၊  
 ရေကန်၏၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ ဟရိထေ၊ စိမ်းညိုသော၊ သန္ဓုလေ  
 မြက်နှုကိုဖြစ်စေတတ်သော၊ သုဘော၊ တင့်တယ်သော၊ တဿ၊ ထိုရေကန်  
 ၏၊ တိရေ၊ ကမ်းနား၌၊ အဋ္ဌာသိ၊ ရပ်၏၊ တတော၊ ထိုရပ်ပြီးသောနောင်မှ၊ က  
 ဣရဏ္ဍော၊ ပြတ်သောနားရွက်ရှိသော၊ သုနခေါ၊ ခွေးနက်တခုသည်၊ တေ၊  
 သင်၏၊ အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို၊ ခါဒတိ၊ စား၏၊ ယဒါ၊ အကြင်အ  
 ခါ၌၊ တံ၊ သင့်ကို၊ သုနခေါ၊ ခွေးနက်သည်၊ ခါပိတ၊ စားအပ်ပြီးသည်၊ အဋ္ဌ  
 သင်္ဂါကာကတ၊ အရိုးဆက်ခြင်းသာရှိကာမျှကိုပြုအပ်ပြီးသည်၊ အာသိ၊  
 ဖြစ်၏၊ တဒါ၊ ထိုအခါ၌၊ ပေါက္ခုပ္ပာ၊ ရေကန်သို့၊ ဩဂါဟသိ၊ သက်၏၊ ဩ  
 ဂါဟန္တရေ၊ ရေကန်သို့ သက်သည်၏အခြားမဲ့၌၊ ထေ၊ သင်၏၊ ကာယော၊  
 ကိုယ်သည်၊ ပုရေယထာ၊ ခွေးနက်မစားမီရှေ့အဖို့၌ကဲ့သို့၊ ဟောတိ၊ ဖြစ်၏၊  
 တတော၊ ထိုနောင်မှ၊ တံ၊ သင်သည်၊ အင်္ဂပစ္စင်္ဂါ၊ အင်္ဂါကြီးငယ်နှစ်ပြည့်ရ  
 သည်၊ သုစာရ၊ အလွန်မွေ့လျော်ဘွယ်သောအဆင်းရှိသည်၊ ပိယဒသ၊ နာ၊  
 ရှာဘွယ်သောအဆင်းရှိသည်၊ ဟုတော၊ ဖြစ်၍၊ ဝတ္ထေန၊ အဝတ်ဖြင့်၊ ပါရုပိတော  
 န၊ ဝတ်ရုံ၍၊ မမ၊ ငါ၏၊ သန္တိကံ၊ အထံသို့၊ အာယာသိ၊ ထာ၏၊ သုဘော။ ကောင်း  
 သောအဆင်းရှိသောနတ်သမီး၊ ကိံ၊ န၊ အသို့နည်း၊ တယာ၊ သင်သည်၊ ပုရေ  
 ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုက္ကဋံ၊ သူ၏အသက်ကို သတ်ခြင်းအစရှိ  
 သောကာယဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုက္ကဋံ၊  
 မဟုတ်မမှန်ပြောဆိုခြင်းအစရှိသောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော  
 မနဿ၊ စိတ်ဖြင့်၊ ဒုက္ကဋံ၊ သူ၏စည်းစိမ်ချမ်းသာကိုမိမိသို့ရှေ့ကြံခြင်းအ  
 စရှိသောမနောဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ သုဘော၊ ကောင်းသောအ  
 ဆင်းရှိသောနတ်သမီး၊ ကိဿကပ္ပပိပါကေ၊ န၊ အဘယ်မကောင်းမှုအကုသိုလ်  
 ကံအကျိုးအားဖြင့်၊ ထေ၊ သင်၏၊ အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို၊ ကဣရ  
 ဣဏ္ဍော၊ ပြတ်သောနားရွက်ရှိသော၊ သုနခေါ၊ ခွေးသည်၊ ခါဒတိ၊ စားသနည်း။  
 ဒေဝ၊ အရှင်မင်းကြီး၊ ပုရေ၊ ရှေး၌၊ ကိပိလာယံ၊ ကိပိလအမည်ရှိသောပြည်၌  
 သဒ္ဓေါ၊ ရတနာသုံးပါးတို့၌ကြည်ညိုခြင်းကံကံ၏အကျိုးကိုယုံကြည်ခြင်းရှိ  
 သော၊ ဥပါသကော၊ ရတနာသုံးပါးတို့ကိုကိုးကွယ်ရာဟူ၍ဆည်းကပ်တတ်  
 သော၊ ဂဟပတိ၊ သူကြွယ်သည်၊ အာသိ၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ တ  
 ယာ၊ ထိုသူကြွယ်၏၊ ဒုသိလာ၊ သိလမရှိသော၊ အတိစာရာနိ၊ သင်ကိုလှူ  
 နပျူး၍ကျင့်လေ့ရှိသော၊ တရိယာ၊ မဟားသည်၊ အာသိ၊ ဖြစ်၏၊ အတိစရ-



မာနာယလွန်ကျူး၍ကျင့်တတ်သော၊ မဟ္တံ၊ အကျွန်ုပ်၏၊ သောသာမိကော  
ထိုထင်မြင်သောသူကြွယ်သည်၊ ဝံ၊ အကျွန်ုပ်ကို၊ ဧတံဝစနံ၊ ဤသို့သောစ  
ကားကို၊ အဖြိဝိ၊ ဆို၏၊ ဝိ၊ အဖြိဝိ၊ အဘယ်သို့ဆိုသနည်း၊ တံ၊ သင်သည်၊ ဝံ၊  
ငါ့ကို၊ ယံအတိစာရာသိ၊ အကြင်လွန်ကျူး၍ ကျင့်၏၊ ဧတံ၊ ဤလွန်ကျူး၍  
ကျင့်ခြင်းသည်၊ နန္ဒန္တနယုတ္တံ၊ မသင့်၊ ဧတံ၊ ဤလွန်ကျူး၍ကျင့်ခြင်းသည်၊  
နဝတိရူပံ၊ မလျော်မတ်၊ ဣတိ၊ ဤသို့၊ အဖြိဝိ၊ ဆို၏၊ ဒေဝ၊ ဗာရာဏသီပြည်  
ရှင်အရှင်မင်းကြီး၊ သာဟံ၊ ထိုအကျွန်ုပ်သည်၊ သာမိ၊ အရှင်သူကြွယ်၊ အ  
ဟံ၊ ငါသည်ကား၊ တံ၊ သင့်ကို၊ ကာယေန၊ ကိုယ်ဖြင့် လည်းကောင်း၊ ဥဒ၊ ထို  
မှတပါး၊ စေတသာ၊ စိတ်ဖြင့် လည်းကောင်း၊ နအတိစရာမိ၊ လွန်ကျူး၍မ  
ကျင့်၊ အဟံ၊ ငါသည်၊ ကာယေန၊ ကိုယ်ဖြင့် လည်းကောင်း၊ ဥဒ၊ ထိုမှတပါး၊  
စေတသာ၊ စိတ်ဖြင့်လည်းကောင်း၊ တံ၊ သင့်ကို၊ သစေအတိမာရာမိ၊ အကယ်  
၍လွန်ကျူး၍ကျင့်သည်ဖြစ်အံ့၊ ကဏ္ဍမုဏ္ဍော၊ ပြတ်သောနားရွက်ရှိသော၊  
အယံသုနခေါ၊ ဤခွေသည်၊ မေ၊ ငါ၏၊ အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို၊ ခါဒ  
တု၊ စားစေသတည်း၊ ဣတိ၊ ဤသို့၊ သမိပေ၊ အနီး၌၊ ငြိတံ၊ တည်သော၊ ကဏ္ဍမု  
ဏ္ဍသုနခံ၊ ပြတ်သောနားရွက်ရှိသောခွေနက်ကို၊ ဒေသထွာ၊ ပြု၍၊ စောရံ  
ပြင်းစွာ၊ သပတဗ္ဗ၊ ကျိန်ခြင်းကိုလည်း၊ အကရိ၊ ပြုမိ၏၊ ရသာဝါဒဗ္ဗ၊  
မဟုတ်မမှန်သောစကားကိုလည်း၊ အဘာသိသံ၊ ဆိုမိ၏၊ ဒေဝ၊ အရှင်မင်း  
ကြီးထံသို့ကမ္မဿ၊ ထိုထင်ကိုလွန်ကျူး၍ကျင့်ခြင်းတည်းဟူသောမိစ္ဆာ  
ဝိသုကံ၏လည်းကောင်း၊ ရသာဝါဒဿစ၊ မဟုတ်မမှန်ဆိုခြင်းတည်းဟူ  
သောရသာဝါဒကံ၏လည်းကောင်း၊ ဥဘယံဥဘယဿ၊ နှစ်ပါးသောအကု  
သိုလ်ကံ၏ ဝိပါကံ၊ အကျိုးကို၊ သတ္ထေဝဝဿသတောနိ၊ အနှစ်ချနှစ်ရာတို့  
ပတ်စုံ၊ သာသျှင်၊ ယတောဟိယသ္မာကာရဏာ၊ အကြင်အကြောင်းကြောင့်၊  
မေမယာ၊ အကျွန်ုပ်သည်၊ အနုတုတံ၊ ခံစားအပ်၏၊ တထောတသ္မာကာရဏာ  
ထိုအကြောင်းကြောင့်၊ ကဏ္ဍမုဏ္ဍော၊ ပြတ်သောနားရွက်ရှိသော၊ အယံသုန  
ခေါ၊ ဤခွေနက်သည်၊ မေ၊ အကျွန်ုပ်၏၊ အင်္ဂမင်္ဂါနိ၊ ဤအင်္ဂါကြီးငယ်တို့ကို၊  
ခါဒတိ၊ စား၏၊ ဒေဝ၊ အရှင်မင်းကြီး၊ တံ၊ သင်မင်းကြီးသည်၊ မေ၊ အ  
ကျွန်ုပ်အား၊ ဗဟူကာရောစ၊ များသောကျေးဇူးရှိသည်ဖြစ်၍လည်း၊ မေ၊ အ  
ကျွန်ုပ်၏၊ အတ္ထာယ၊ အကျိုးငှါ၊ ဣဓ၊ ဤအရပ်သို့၊ အာဂတော၊ ထာတော်မူ၏  
အာဟု၊ အကျွန်ုပ်သည်လည်း၊ ကဏ္ဍမုဏ္ဍဿ၊ ပြတ်သောနားရွက်ရှိသော  
ခွေနက်မှ၊ သုဗုတ္တံ၊ ကောင်းစွာလွတ်သည်ဖြစ်၍၊ အသောကာ၊ ပိုးရိပ်ခြင်း  
မရှိသည်၊ အကုတောဘယာ၊ စားမရှိသည်၊ အမိ၊ ဖြစ်၏၊ ဒေဝ၊ အရှင်မင်း

ကြီး၊ အဟံ၊ အက္ခန္ဓိဝံသု၊ တံ၊ သင်မင်းကြီးကို၊ နမသောမိ၊ ရှိခိုးပါ၏၊ အဇ္ဈ  
 လိကတာ၊ ဆက်ဆက်ချိုထွက်၊ ယာစာမိ၊ တောင်းပန်ပါ၏၊ ဒေဝ၊ အရှင်မင်း  
 ကြီး၊ အမနုဿ၊ နတ်၌ဖြစ်ကုန်သော၊ ကာမေ၊ ကာမဂုဏ်တို့ကို၊ ဘုဇ္ဈ၊ သုံး  
 ဆောင်တော်မူလော့၊ မယာ၊ အက္ခန္ဓိနှင့်၊ သဟ၊ တကွ၊ ရမ၊ မွေ့လျော်တော်  
 မူလော့၊ သုဘဂေ၊ တင့်တယ်သော အဆင်းရှိသော နတ်သွီး၊ မယာ၊ ငါ  
 သည်၊ မနုဿ၊ လူ၌ဖြစ်ဟုန်သော၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ဘုဇ္ဈာ၊ ခံစား  
 ဆင်ကုန်ပြီ၊ အဟံ၊ ငါသည်၊ တယာ၊ သင်နတ်သွီးနှင့်၊ သဟ၊ တကွ၊ ရမိတော့၊  
 မွေ့လျော် ခံယူရသည်၊ အဓိ၊ ဖြစ်၏၊ သုဘဂေ၊ တင့်တယ်သော အဆင်းရှိ  
 သော နတ်သွီး၊ အဟံ၊ ငါသည်၊ တံ၊ သင်နတ်သွီးကို၊ ယာစာမိ၊ တောင်းပန်ပါ  
 ၏၊ ဝံ၊ ငါ့ကို၊ နဂရမေဝ၊ ငါ၏နေရာမှာ ရာဇာဏသိမြို့သို့သာ သွင်း၊ ဝိပွံလျှင်စွာ၊  
 ပရိနယာဟိ၊ ပို့ဆောင်တိလော့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ဣဒမံ၊ တ  
 ဆဲ နှစ်ခုမြောက်သော၊ ကဏ္ဍရုဏ္ဏပေတဝတ္ထု၊ နားရင်းပြတ်သော ပြိတ္တာ၏ အ  
 ကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။



(၂၅) ပဉ္စာထံနံ၊ ပဉ္စလ တိုင်သားလူအများတို့၏၊ ဣဿရော၊ အရှင်  
 ဖြစ်သော၊ ရဇ္ဈေသဘော၊ တိုင်တကာတို့တွင် ဖြတ်သော မိမိဥဉ္စာဖြစ်သော  
 တိုင်းလည်းရှိထသော၊ ဗြဟ္မဒက္ကော၊ ဗြဟ္မဒတ် အမည်ရှိသော၊ ရာဇာ၊ မင်း  
 သည်၊ အဟံ၊ ဖြစ်၏၊ သောရာဇာ၊ ထိုဗြဟ္မဒတ်မင်းသည်၊ အာဟာ၊ ရုတ္တာနံ၊ များ  
 သောနေ့ညဉ့်တို့၏၊ အဇ္ဈယာ၊ အဇ္ဈယေန၊ လွန်သဖြင့်၊ ကာလံ၊ သေခြင်းကို၊ အ  
 ကြိဗ္ဗထ၊ ပြု၏၊ တဿ၊ ထိုဗြဟ္မဒတ်မင်း၏၊ ဘရိယာ၊ မယားဖြစ်သော၊ ဥပရိ၊  
 ဥပရိအမည်ရှိသော မိဖုရားဖြစ်သည်၊ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ်မင်းကို၊ အပ  
 သန္တိ၊ မမြင်သည်ရှိသော်၊ အာဇ္ဈာဟံ၊ သုသာန်သို့၊ ဂတံ၊ သွား၍၊ ဗြဟ္မဒတ္တာ  
 တိ၊ ဗြဟ္မဒတ်ဟုခေါ်ဝေါ်ထွက်၊ ကန္တတိ၊ ပိုမြည်တမ်း၏၊ သမ္ပန္နစရထော၊  
 နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောသီလ၏ ပြည့်စုံခြင်းအကြောတို့ကိုစောင့်  
 ရှောက်ခြင်းအစရှိသော အကျင့်နှင့်ပြည့်စုံသော၊ မုနိ၊ မိမိစီးပွားသူတပါး၏  
 စီးပွားကိုလည်း သိတတ်သော၊ ဣတိ၊ ရသေ့သည်၊ အာဂန္တိ၊ စ၊ လာလည်း  
 ကာ၏၊ အာဂန္တံ၊ လာပြီး၍၊ ယေမနုဿ၊ အကြင်လူတို့သည်၊ တတ္ထဟတ္ထိ  
 သုသာနေ၊ ထိုသုသာန်၌၊ သမာဂတာ၊ အညီအညွတ် ရောက်ကုန်၏၊ တတ္ထ၊  
 ထိုသုသာန်၌၊ ဥတေ၊ တည်ကုန်သော၊ တေမနုဿ၊ ထိုလူတို့ကို၊ တောန္တော  
 ဒရိလူများတို့၊ နာနာဂန္ဓသမေရိတံ၊ အထူးထူးသော အမွှေးအနံ့တို့ဖြင့်ထက်  
 ဝန်းကျင်မှ ထိုင်သော အနံ့ရှိသော၊ ဣဒံအာဇ္ဈာဟံ၊ ဤသုသာန်သည်၊  
 ကုဿ၊ အဘယ်သူ၏၊ အာဇ္ဈာဟံ၊ သုသာန်နည်း၊ ဣတေ၊ ဤလူ၊ ပြည်မှ၊

ခုရဂတံ၊ ဝေးသောအရပ်သို့ သွားသော၊ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ်အမည်ရှိသော၊  
 ပတိံ၊ ထင်ကို၊ အပဿန္တိ၊ မမြင်သည်ရှိသော်၊ ဗြဟ္မဒတ္တာတိ၊ ဗြဟ္မဒတ်ဟူ  
 ခေါ်ဆိုလျက်၊ အယံ၊ ဤ၊ ဝိနိမ္မိ၊ မသည့်၊ ပယသ၊ အတတ်သူ၏၊ ဘရိယာ၊ မ  
 ယားနည်း၊ ဣတိ၊ ဤသို့၊ အာပုန္နိတ္ထစ၊ မေးလည်းမေး၏၊ တတ္ထ၊ ထိုသူသာန်  
 နှ့်၊ ယေ၊ အကြင်သူတို့သည်၊ သမာဂကာ၊ အညီအညွတ်ရောက်ကုန်၏၊ တ  
 ဣ၊ ထိုသူသာန်နှ့်၊ တေစ၊ ထိုလူတို့သည်လည်း၊ မာရိယ၊ အရှင်ရသေ့၊ ဗြဟ္မ  
 ဒတ္တဿ၊ အကျွန်ုပ်တို့ သခင်ဗြဟ္မဒတ်မင်းအား၊ ဘဒ္ဒံ၊ ကောင်းခြင်းသည်၊  
 ဟောတု၊ ဖြစ်စေသတည်း၊ တေတဝစ၊ ထိုအရှင် ရသေ့အားလည်း၊ ဘဒ္ဒံ၊  
 ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း၊ မာရိယ၊ အရှင်ရသေ့၊ နာနာ  
 ဂန္ဓသမေရိတံ၊ အထူးထူးအပြားပြား သောအမွှေး အနံ့တို့ဖြင့်ထက်ဝန်း  
 ကျင်မှလျှင်သောအနံ့ရှိသော၊ ဣဒံ၊ အာဠာဟာနံ၊ ဤသူသာန်သည်၊ တဿ  
 ဗြဟ္မဒတ္တဿ၊ ထိုအကျွန်ုပ်တို့ သခင်ဗြဟ္မဒတ်မင်း၏၊ အာဠာဟာနံ၊ သူသာန်  
 ပေတည်း၊ ယာ၊ ဣတ္ထိ၊ အကြင်မိန်းမသည်၊ ဣတော၊ ဤလူ၊ ပြည်မှ၊ ခုရဂတံ၊ တ  
 မလွန်လောကကို သွားစေသော၊ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ်အမည်ရှိသော၊ ပတိံ  
 ထင်ကို၊ အပဿန္တိ၊ မမြင်သည်ဖြစ်၍၊ ဗြဟ္မဒတ္တာတိ၊ ဗြဟ္မဒတ်ဟူ၍ခေါ်ဆို  
 လျက်၊ ကန္ဓတိ၊ ငိုမြည်တမ်း၏၊ အယံ၊ ဤ၊ ဝိနိမ္မိ၊ မသည့်၊ တဿ၊ ထိုအ  
 ကျွန်ုပ်တို့ သခင်ဗြဟ္မဒတ်မင်း၏၊ ဘရိယာ၊ မယားဖြစ်သော၊ ဥပရိ၊ ဥပရိအ  
 မည်ရှိသော၊ ဝိဖုယာ၊ မြတ်ပင်တည်း၊ ဣတိ၊ ဤသို့၊ ဝိယာကံသု၊ ဖြေကြားကုန်  
 ၏၊ ဥပရိ၊ ဥပရိမိဖုယား၊ ဆဠာသိတိ၊ သဟဿာနိ၊ ရှစ်သောင်းခြောက်  
 ထောင်အရေ အတွက်ရှိကုန်သော၊ ဗြဟ္မဒတ္တဿ၊ နာမကာ၊ ဗြဟ္မဒတ်ဟူ  
 သောအမည်ချည်ရှိကုန်သော၊ ရာဇာနော၊ မင်းတို့ကို၊ ဣမတ္ထိံ၊ အာဠာဟာနေ  
 ဤသူသာန်နှ့်၊ ဓမ္မာ၊ ဖုတ်ကြည်းအပ်ကုန်ပြီ၊ တေသံ၊ ထိုရှစ်သောင်းခြောက်  
 ထောင်အရေအတွက်ရှိကုန်သော ဗြဟ္မဒတ်မင်းတို့တွင်၊ ကံ၊ ပြာဟ္မဒတ္တံ၊ အ  
 ဘတ်ဗြဟ္မဒတ်မင်းကို၊ ပရိစ္စ၊ စွဲ၍၊ တံ၊ သင်သည်၊ အနုသောစထိ၊ အပန်တ  
 လဲလဲစိုးရိမ်တိသနည်း၊ တန္တေ၊ အရှင်ရသေ့၊ ပဉ္စာလဟာနံ၊ ပဉ္စာလတိုင်း  
 သူလူအပေါင်းတို့၏၊ ဣဿ၊ ဧဝေ၊ အရှင်ဖြစ်သော၊ ရဋ္ဌေသဘော၊ တိုင်းတကာ  
 တို့သက်မြတ်သောတိုင်းတည်းဟူသော၊ ဥဉ္စာလလည်းရှိထသော၊ စူဠနိဝုတ္တော  
 စူဠနိအမည်ရှိသော မင်း၏သားလည်း ဖြစ်ထသော၊ ယောရာဇာ၊ အကြင်  
 ဗြဟ္မဒတ်မင်းသည်၊ ကာထကံ၊ ဟာ၊ သေလွန်ခဲ့၏၊ တန္တေ၊ အရှင်ရသေ့၊ သဗ္ဗ  
 ကာမဒံ၊ အလိုရှိအပ်သမျှသော ခပ်သိမ်းသော စည်းစိမ်ချမ်းသာကိုပေး  
 ဟတ်သော၊ ဘတ္တာရံ၊ အကျွန်ုပ်၏လင်ဖြစ်သော၊ တံရာဇာနံ၊ ထိုဗြဟ္မဒတ်

မင်းကို၊ ပရိစ္ဆာ၊ စွန္ဒါ၊ အနုသောစ၊ မိ၊ အဖန်တလဲလဲစိုးရိမ်ပေ၏။ ဥပရိ၊ ဥပရိ  
ရိမိဗုယာ၊ သဗ္ဗေဝရာဇာနော၊ ရှစ်သောင်းခြောက်ထောင်အရေအတွက်ရှိ  
ကုန်သောခပ်ထိမ်းသောမင်းတို့ သည်ပင်လျှင်၊ ဗြဟ္မဒတ္တသနာမကာ၊ ဗြဟ္မ  
ဒတ်ဟူသောအမည်သာရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏။ သဗ္ဗေဝရာဇာ  
နော၊ ရှစ်သောင်းခြောက်ထောင် အရေအတွက်ရှိကုန်သော ခပ်ထိမ်းသော  
မင်းတို့သည်ပင်လျှင်၊ ဗြဟ္မဒတ္တသနာမကာ၊ ဗြဟ္မဒတ်ဟူသောအမည်သာ  
ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏။ သဗ္ဗေဝရာဇာနော၊ ရှစ်သောင်းခြောက်  
ထောင်ကုန်သောမင်းအပေါင်းတို့သည်ပင်လျှင်၊ ပဉ္စာထာနံ၊ ပဉ္စာထာတိုင်းသူ  
လူအပေါင်းတို့၏၊ ဣဝာရာ၊ အရှင်ဖြစ်ကုန်သော၊ ရှေးထေရ်တော်၊ တိုက်တကာ  
တို့တွင်မြတ်သောတိုင်းထည်းဟူသော ဥစ္စာရှိကုန်သော၊ ဝုဇ္ဇနိပုတ္တာစ၊ ဝုဇ္ဇနိ  
အမည်ရှိကုန်သောမင်း၏သားတို့သည်လည်း၊ အဟောသုံ၊ ဖြစ်ကုန်၏။ ဥပရိ၊  
ဥပရိမိဗုယာ၊ တံ၊ သင်သည်၊ အနုပုဗ္ဗေန၊ ရှေးစဉ်နောက်ဆက်မပြတ်သဖြင့်  
သဗ္ဗေဝ၊ ရှစ်သောင်းခြောက်ထောင် အရေအတွက်ရှိကုန်သောခပ်ထိမ်း  
သောဗြဟ္မဒတ်မင်းတို့၏၊ မဟေသိတ္တံ၊ မိဗုယာ၊ မြတ်၏အဖြစ်ကို၊ အကာရ  
ယိ၊ ပြုခဲ့ဘူး၏။ ကသ္မာ၊ အဘယ်ကြောင့်၊ ဧတ္ထကေသု၊ ဤမျှအတိုင်းအရှည်ရှိ  
ကုန်သောသင်၏လင်ရင်းဗြဟ္မဒတ်မင်းတို့သည်၊ ပုရိမကော၊ ရှေးမင်းတို့ကို  
ဟိတ္တာ၊ စွန့်၍၊ ပစ္ဆိမံ၊ နောက်ဆုံးဖြစ်သော ဗြဟ္မဒတ်မင်းတလောက်ကိုသာ  
လျှင်၊ ပရိစ္ဆာ၊ အကြောင်းပြု၍ အနုသောစ၊ မိ၊ အဖန်တလဲလဲစိုးရိမ်တိနည်း။ ။  
မာရိယ၊ အရှင်ရသေ့၊ သံသာဓေ၊ သံသာရား၌၊ ဣတ္ထိဘူတာယ၊ မိန်းမ၏အဖြစ်  
သို့ရောက်သော၊ မဟေသိဘာဝံ၊ မိဗုယာ၊ မြတ်ဖြစ်သည်၏ အဖြစ်ကို၊ တံ၊  
သင်ရှင်ရသေ့သည်၊ ဗဟု၊ များစွာ၊ ဘာသာ၊ ဟောတော်မူ၏။ မာရိယ၊ ရှင်  
ရသေ့၊ ဣတ္ထိဘူတာယ၊ မိန်းမ၏အဖြစ်သို့ရောက်သော၊ အတုမေအတ္တနိ၊ ထို  
အကျွန်ုပ်၏။ ဒိဗာရတ္တာယဒိဗာရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး၊ ဣတ္ထိ  
ယေဝ၊ မိန်းမသာလျှင်၊ ဟောတိ၊ ဖြစ်လေသထေ့။ မာရိယ၊ ရှင်ရသေ့၊ တု  
မောသယံ၊ မိမိဟုဆိုအပ်သောအကျွန်ုပ်သည်၊ ဣဒံ၊ ဤအကြောင်းကို၊ အာအ  
နုသရိတံ၊ သိအပ်ပြီ၊ ဣတ္ထိဘူတာယ၊ မိန်းမ၏အဖြစ်သို့ရောက်သော၊ မယာ၊  
အကျွန်ုပ်သည်၊ ဒိဗာရတ္တာယဒိဗာရတ္တံ၊ ရှည်မြင့်စွာသောကာလပတ်လုံး၊  
ဣတ္ထိယေဝ၊ မိန်းမ၏ဖြစ်သည်သာလျှင်၊ အပရာဗရုပ္ပတ္တိ၊ အဆက်ဆက်ဖြစ်  
ခြင်းသည်၊ အဟောတိ၊ ဖြစ်၏။ ဥပရိ၊ ဥပရိမိဗုယာ၊ တံ၊ သင်သည်၊ ကဒါပိ၊  
တရံတခါ၊ ဣတ္ထိပိ၊ မိန်းမသည်လည်း၊ အဟု၊ ဖြစ်၏။ ကဒါပိ၊ တရံတခါ၊ ပုရိ  
သောပိ၊ ယောကျ်ားသည်လည်း၊ အဟု၊ ဖြစ်၏။ ကဒါပိ၊ တရံတခါ၊ ပသုယေဝ-

နိဗ္ဗိတိရတ္တန္တံ အဖြစ်သို့လည်း၊ အာဂမာရောက်၏။ ဇေဝံ၊ ဤသို့ဆိုခဲ့တိုင်း၊  
 တေံ၊ ထိုမိန်းမယောက်ျားတို့ရတ္တန္တံစသော အဖြစ်သို့၊ ဥပေတာနံ၊ ကပ်ကပ်  
 သော၊ တဝ၊ ထင်၏။ အတိတာနံ၊ လွန်စေကျန်ပြီးသော ကိုယ်အဖြစ်တို့  
 ၏၊ ပရိယန္တော၊ အပိုင်းအခြားသည်။ နဒိဿတိ၊ မထင်နိုင်၊ မဟာရုနိ၊  
 ရသေ့မြတ်၊ တံ၊ ရှင်ရသေ့သည်၊ စာသထိတ္တံ၊ ထောပတ်ဖြင့်သွန်း  
 ထောင်းအပ်သည်သာလျှင် ဖြစ်သော၊ ပါဝကံ၊ မီးကို၊ ဝါရိနာ၊ ရေဖြင့်၊  
 ဩဘိပ္ပိတိယ၊ သွန်းထောင်း၍ ငြိမ်းစေဘိသကဲ့သို့၊ အာဒိတ္တံ၊ မိုးရိပ်ခြင်း  
 တည်းဟူသောမီးဖြင့် ထောင်းအပ်သည်ဖြစ်၍၊ သန္တံသမာနံ၊ ဖြစ်သော၊ ဇေ၊  
 အကျွန်ုပ်ကို၊ သဗ္ဗံ၊ အဆုံးသို့သော၊ ဒရံ၊ စိတ်၏ ပူပန်ခြင်းကို၊ ဝတ၊ စင်စစ်၊  
 နိဗ္ဗာပော၊ ငြိမ်းစေပြီး၊ မဟာရုနိ၊ ရသေ့မြတ်၊ ယောတံ၊ အကြင်ရှင်ရသေ့  
 သည်၊ သောကပရေဇာယ၊ မိုးရိပ်ခြင်းသည်နှိပ်စက်အပ်သော၊ မေ၊ အ  
 ကျွန်ုပ်၏၊ ပတိသောကံ၊ ထင်ကွေကွင်းခြင်းကြောင့် ဖြစ်သောမိုးရိပ်ပူပန်  
 ခြင်းကို၊ အနုပါဒိ၊ ပယ်ဖျောက်တော်မူ၏။ သောတံ၊ ထိုရှင်ရသေ့သည်၊ မေ၊  
 အကျွန်ုပ်၏၊ ဟဒယနိဿိတံ၊ စိတ်၌ရှိသော၊ သောကံ၊ မိုးရိပ်ခြင်းတည်းဟူ  
 သော၊ သလ္လံ၊ ငြောင့်ကို၊ ဝတ၊ စင်စစ်၊ အဗ္ဗုဋ္ဌံ၊ နှုတ်အပ်ပြီး၊ မဟာရုနိ၊ ရသေ့  
 မြတ်၊ သာဟံသာအဟံ၊ ထိုအကျွန်ုပ်သည်၊ အဗ္ဗုဋ္ဌသလ္လံ၊ နှုတ်အပ်ပြီးသော  
 မိုးရိပ်ခြင်းတည်းဟူသောငြောင့်ရှိသည်၊ အသ္မိ၊ ဖြစ်၏။ သိတိတုတာ၊ စိတ်၏  
 ငြိမ်းခြင်းသို့ရောက်သည်၊ အသ္မိ၊ ဖြစ်၏။ တဝ၊ ရှင်ရသေ့၏၊ ဝစနံ၊ တရားစ  
 ကားကို၊ သုတ္တာ၊ ကြားနာရ၍၊ နိဗ္ဗုတာ၊ စိတ်၏ငြိမ်းခြင်းသို့ရောက်သော၊  
 သာဟံ၊ ထိုအကျွန်ုပ်သည်၊ ဣဒါနိ၊ ဟရအခါ၌၊ နသောစာသိ၊ မိုးရိပ်၊ နရော  
 ခါမိ၊ မငို၊ ဥပါသိကေ၊ ဥပါသိကာမ၊ တဿသမဏဿ၊ ထိုရသေ့၏၊ သု  
 ဘာသိတံ၊ ကောင်းစွာဟောအပ်သော၊ တံဝစနံ၊ ထိုစကားကို၊ သုတ္တာ၊ ကြား  
 ၍၊ ဥပရိ၊ ဥပရိမိဖုယားသည်၊ ပတ္တစိဝရံ၊ သဒိတ်သင်္ကန်းကို၊ အာဒါယ၊ ယူ  
 ၍၊ အနဂါရိယံ၊ အိမ်ရာထောင်သော ရသေ့ရဟန်း၏ဘောင်၌၊ ပဗ္ဗဇိ၊ ရသေ့  
 ရဟန်းပြုစေ၏။ သာ၊ ထိုဥပရိမိဖုယားသည်၊ အဂါရသ္မာ၊ အိမ်ရာထောင်  
 သောလူ၏ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရသေ့ရဟန်း  
 ဘောင်၌၊ ပဗ္ဗဇိတာ၊ ရသေ့ရဟန်း၏အဖြစ်သို့ကပ်သည်၊ သန္တာသမာနာစ၊  
 ဖြစ်၍သာလျှင်၊ ဗြဟ္မဇောကူပပတ္တိယာ၊ ဗြဟ္မာပြည်၌ပဒိုသန္ဓေနေခြင်း၌၊  
 မေတ္တစိတ္တံ၊ မေတ္တံနှင့်ယှဉ်သောစိတ်ကို၊ အဘာဝေသိ၊ ပွားစေ၏။ သာ၊ ထို  
 ဥပရိမိဖုယားသည်၊ ဂါမာ၊ ရွာမှ၊ ဂါမံ၊ ရွာသို့လည်းကောင်း၊ နိဂမေ၊ နိဂုံး  
 တို့သို့လည်းကောင်း၊ ရာဇဋ္ဌာနိယော၊ မင်းနေပြည်တို့သို့လည်းကောင်း၊ ဝိဝ



ရန္တိ၊ ထုညံ့ထည်သွားထာထျက်၊ ယတ္ထ၊ အကြင်ရွာ၌၊ ကာလံ၊ သေခြင်းကို၊  
 အကြ၊ ဗြဟ္မဏ၊ ပြု၏၊ သောဂါမော၊ ထိုရွာသည်၊ ဥရုဝေထာနာမ၊ ဥရုဝေထအ  
 မည်ရှိသည်၊ အဟောထိ၊ ဖြစ်၏၊ ဥပါသိကော၊ ဥပါသိကာမ၊ သာ၊ ထိုဥပဒိဝိ  
 ဗုဒ္ဓာသးသည်၊ ဗြဟ္မဇောကုပပတ္တိသော၊ ဗြဟ္မပြည်၌ပဋိသန္ဓေနေခြင်း၎င်း၊  
 မေတ္တဝိတ္တံ၊ မေတ္တာနှင့်ယှဉ်သောစိတ်ကို၊ အဘာဝေတွာ၊ ပွားစေ၍၊ ဣတ္ထိ  
 ဝိတ္တံ၊ မိန်းမ၏အဖြစ်၌စိတ်ကိုထည်း၊ ဝိရာဇေတွာ၊ ထပ်ခြင်းကင်းစေ၍၊ ဗြဟ္မ  
 ဇောကုပဂါ၊ ဗြဟ္မပြည်သို့လားသည်၊ အဟု၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို  
 ၏၊ တေရသမံ၊ တေရသိုသုံးခုမြောက်သော၊ ဥပဒိပေတဝတ္ထု၊ ဥပဒိဝိ  
 ဗုဒ္ဓအားပြိတ္တာမ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

ထသ၊ ထိုဥပဒိဝဂ်၏၊ ဥဒါနံ၊ ဥဒါန်းသည်ကား၊ ပန္န၊ ရွာတံခါးခရီး၌ကစား  
 သောမိန်းမငယ်မှဖြစ်သောပြိတ္တာမ၊ မာတာစ၊ ငါးဘဝမြောက်၌ရှင်သာရိ  
 ပုတ္တရာ၏ အမိဖြစ်ဘူးသောပြိတ္တာမ၊ တိသာစ၊ တိသာသူကြွယ်မ၊ နန္ဒာ၊  
 နန္ဒာအမည်ရှိသောပြိတ္တာမ၊ ကုဏ္ဍလိနာ၊ မဠကုဏ္ဍလိနတ်သားနှင့်၊ စာ  
 ဝေ၊ ဝါသုဒ္ဓေဝမင်း၏ စိုးရိမ်ခြင်းကိုပျောက်စေထတ်သော စာဝုဇဏ္ဍိတာ၊  
 ဇေသဋ္ဌိ၊ နှစ်ယောက်ကုန်သော သုဋ္ဌေးပြိတ္တာ၊ တုန္ဒဝါယောစ၊ အင်လျှိုသ  
 မားပြိတ္တာ၊ ဝိဘာရ၊ ဂင်္ဂါမြစ်နား၌နေသောကင်္ဂါရေဝေထ ထေရ်၏အထံသို့  
 ကပ်သောပြိတ္တာမ၊ သုတ္တ၊ အရှင်ပစ္စေကဗုဒ္ဓါကိုချည်လှူသောမိန်းမ၊ သောပါ  
 န၊ ရွှေစောင်းတန်းရှိသောဝိမာနပြိတ္တာမ၊ ဥပဒိ၊ ဥပဒိဝိဗုဒ္ဓအား၊ ဣတိ၊ ဤ  
 သည်သျှင်သည်၊ ။ နုတိယော၊ နှစ်ခုမြောက်သော၊ ဥပဒိဝဂ္ဂေ၊ ဥပဒိဝဂ်  
 သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

၃-ဓူဠဝဂ်၊

(၂၆) ဘောပုရိသ၊ ဒရိယောကျား၊ တံ၊ သင်သည်၊ နဂ္ဂေ၊ အဝတ်အ  
 ချည်းဝည်း၊ ပုဗ္ဗဒ္ဓပေတောဝပုဗ္ဗဒ္ဓေါ၊ အပေတောဣဝ၊ ကိုယ်၏ရှေ့ ထက်ဝက်  
 ရှိသည်နတ်သားကဲ့သို့၊ မာလာဘာရိ၊ အလင်္ကာထော၊ ပန်းတည်းဟူသော  
 ထန်ဘာဖြင့်ဘန်သာဆင်ထျက်၊ ဣစ၊ ဤအရပ်၌၊ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏အ  
 တိဇ္ဇမာနေ၊ ခြေချသဖြင့်မပျက်သော၊ ဝါရိမ္ပိ၊ ရေအပြင်၌၊ ဂစ္ဆထိ၊ သွား၏၊  
 ဘောပုရိသ၊ ဒရိယောကျား၊ ပေတောပေတဘူထော၊ ပြိတ္တာဖြစ်၍ဖြစ်သော၊  
 သောတ္တံ၊ ထိုသင် သည်၊ ကုဟိံ၊ အဘယ်အရပ်သို့၊ ဂမိသတိ၊ သွားလတ္တံ့  
 နည်း၊ ကတ္ထ၊ အဘယ်ရပ်ရွာ၌၊ တုတ္တံ၊ သင်၏၊ ဝါသော၊ နေခြင်းသည်၊ တ  
 ဝိသတိ၊ ဖြစ်လတ္တံ့နည်း၊ ။ သောပေတော၊ ထိုပြိတ္တာသည်၊ ဝါသတော၊

မဉ္ဇ၊ ဝါသဘရူ၏လည်းကောင်း၊ ဗာရာဏသီစ၊ ဗာရာဏသီပြည်၏  
လည်းကောင်း၊ အန္တရေ၊ အထပ်နှစ်၊ ဗာရာဏသီစ၊ ဗာရာဏသီပြည်၏  
လည်း၊ သန္တိကော၊ အနီး၌၊ ဗြဟ္မာ၊ တည်သော၊ ရုက္ခဗြဟ္မ၊ ရုက္ခဗြဟ္မအမည်ရှိသော  
ရွာသို့၊ အဟိ၊ အကျွန်ုပ်သည်၊ ဂမိဿာမိ၊ သွားအံ့၊ ဣတိ၊ ဤသို့၊ ဘဒ္ဒသတိ၊  
ဆို၏။ ။ ကောဗုဒ္ဓိတော၊ ဣတိ၊ ကောဗုဒ္ဓိတဟူ၍၊ ဝိသုဒ္ဓိတော၊ ကျွန်တော်ထင်  
ရှားသော၊ မဟာမတ္တောစ၊ အမတ်ကြီးသည်လည်း၊ တံ၊ ထိုပြိတ္တာကို၊  
ဒိသ္မာ၊ မြင်၍၊ သတ္တုဉ္စ၊ မှုံလုံးကိုလည်းကောင်း၊ ဘတ္တုဉ္စ၊ ထမင်းကိုလည်း  
ကောင်း၊ ပီတကံ၊ ရွှေသော အဆင်းရှိသော၊ ယုဂဉ္စ၊ ပုဆိုးအစုံကိုလည်း  
ကောင်း၊ ပေတဿ၊ ပြိတ္တာကို၊ ဥန္နိဿ၊ ရည်မှတ်၍၊ အဒါ၊ ပေးလှူ၏၊ ကဒါ၊  
အဘယ်အခါ၌၊ အဒါထိ၊ ပေးလှူသနည်း၊ နာဝါယ၊ တွေသည်၊ တိဋ္ဌမာနာယ၊  
တည်စဉ်၊ ဥပါသကဿ၊ ရတနာသုံးပါးတို့ကို ကိုးကွယ်ရာဟူ၍လည်း  
ကပ်ကတ်သော၊ ကပ္ပကဿ၊ ဆတ္တာသည်အား၊ အဒါပထိ၊ ပေးလှူစေ၏၊  
ကပ္ပကဿစ၊ ဆတ္တာသည်ဥပါသကအားလည်း၊ ဒါနေ၊ အလှူကို၊ ဗိန္နုဗ္ဗိ၊  
ပေးလှူအပ်သည်ရှိသော်၊ ဋ္ဌာနေ၊ ပေးသောစကား၊ ပေတဿ၊ ပြိတ္တာ၏၊ သရိ  
ဇေ၊ ကိုယ်၌၊ ဒိဿထ၊ ထင်စေ၏၊ တတော၊ ထိုသို့အတော်အရုံ၏ပြည့်စုံ၊  
ခြင်းကြောင့်၊ သောပေတော၊ ထိုပြိတ္တာသည်၊ သုဝတ္ထဝသနေ၊ ကောင်းစွာ  
ဝတ်ရုံအပ်သောအဝတ်ရှိသည်၊ မာယာဘာရီ၊ အလင်္ကာတော၊ ပန်းတန်ဆာ  
တို့ဖြင့်ထန်ဆာဆင်အပ်သည်၊ အဟောထိ၊ မြစ်၏၊ ယသ္မာ၊ အကြင်ကြောင့်၊  
ဋ္ဌာနေ၊ အလှူခံတည်းဟူသောအရာ၌၊ ဗြဟ္မာ၊ တည်သော၊ ဒက္ခိတာ၊ အလှူ  
သည်၊ အဿပေတဿ၊ ထိုပြိတ္တာအား၊ ဥပကပ္ပထ၊ ရောက်၏၊ တသ္မာ၊ ထို  
ကြောင့်၊ ပေတာနံ၊ ပြိတ္တာတို့အား၊ အနုကမ္မာယ၊ သနားသဖြင့်၊ ပေတာနံ၊  
ပြိတ္တာတို့ကို၊ ဥန္နိဿ၊ ရည်မှတ်၍၊ ပုနုပ္ပုနံ၊ အကြိမ်ကြိမ်၊ ဒက္ခိတံ၊ အလှူကို၊  
ဒန္တေထ၊ ပေးလှူရာ၏။ ။ ကော၊ အချို့ကုန်သော၊ ပေတာ၊ ပြိတ္တာတို့သည်၊  
သာဟုန္နဝါထိနေ၊ ရုတ်ပြတ်သောပုဆိုးညစ်ကိုဝတ်ရကုန်လျက်၊ အ၊ ညော၊  
အချို့ကုန်သော၊ ပေတာ၊ ပြိတ္တာတို့သည်၊ ကေသနိဝါထိနေ၊ မိမိဆံပင်တို့  
ဖြင့်သာလျှင်အင်္ကျီကြီးငယ်ရှက်ကြောက်ဖွယ်ဖုံးဆုတ်ကုန်လျက်၊ ဘတ္တုဉ္စ၊  
ထမင်းအစာအာဟာရအထို့ငှါ၊ ဂစ္ဆန္တိ၊ သွားကုန်၏၊ ဒိသောဒိသံ၊ အရပ်တ  
ပါးမှသည်အရပ်တပါးသို့၊ ပတ္တမန္တိ၊ ပြောင်းသွားကုန်၏၊ ကော၊ အချို့ကုန်  
သော၊ ပေတာ၊ ပြိတ္တာတို့သည်၊ ခုဇေ၊ ဝေးသောအရပ်သို့၊ စာသတ္ထာယ၊  
အစာအာဟာရအထို့ငှါ၊ ပဓာဝိတ္တာ၊ ပြေးသွားကုန်၍၊ အလေ့ရှိစွာ၊ အစား  
အရေကိုမရကုန်သည့်ဖြစ်၍ သာလျှင်၊ သာထာ၊ သောသောင်တော်ပူတ်ကုန်

လျက်၊ နိဝတ္တရေ၊ ဖြစ်ကုန်၏။ ဧကေ၊ အချို့ကုန်သော၊ ပေတာ၊ ပြိတ္တာတို့သည်၊  
သဗ္ဗိတာ၊ ဆာထောင်ငတ်မွတ်ခြင်းဖြင့်မှူးမြင်ကုန်သည်ဖြစ်၍၊ တန္တာပရိန္ဒ  
မန္တာ၊ ချာချာထည်ကုန်လျက်၊ ဘုမိယံ၊ မြေ၌၊ ပရိသုန္ဒိတာ၊ လည်းကုန်၏။  
ကေပိ၊ အချို့ကုန်သော၊ ပေတာ၊ ပြိတ္တာတို့သည်၊ တတ္ထ၊ ထိုရောက်ရာအရပ်၌၊  
ကေနပိ၊ တစ်တယောက်သောသူသည်၊ ပရိသုန္ဒိတာ၊ ရှေးရှုတွန်းလှဲအပ်  
ကုန်သကဲ့သို့၊ ဘုမိယံ၊ မြေ၌၊ ပပတိတာ၊ လည်းကုန်သည်၊ ဟောန္တိ၊  
ဖြစ်ကုန်၏။ ဧဝပေတာ၊ ထိုပြိတ္တာတို့သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ အကာတကာလျာ  
ကာ၊ ကုသိုလ်ကိုမပြုကုန်သည်ဖြစ်၍၊ နိဒါစာကာထေ၊ နွေအခါ၌၊ အာထပေ၊  
နေပူသောအရပ်၌၊ အဂ္ဂိ၊ မီးသည်၊ ဒဗ္ဗာဝဒဗ္ဗောဇ္ဇဝရုပ္ပိပါသဂ္ဂိနာ၊ လောင်အပ်  
သကဲ့သို့ဆာလောင်ငတ်မွတ်ခြင်း၊ တည်းဟူသောမီးသည်၊ ဒဗ္ဗာ၊ လောင်  
အပ်ကုန်သည်ဖြစ်၍၊ မဟာဒကွံ၊ ကြီးစွာသောဆင်းရဲကို၊ အနုဘဝန္တိ၊ ခံစား  
ရရှာကုန်၏။ မယံ၊ ငါတို့သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ စာရဏိယော၊ အိမ်ရှင်  
မတို့သည်လည်းကောင်း၊ ကုလမာတရော၊ အမျိုးသမီးအမျိုးသားတို့၏အမိ  
တို့သည်လည်းကောင်း၊ သမာနာ၊ ဖြစ်ပါကုန်လျက်၊ ပါပဓမ္မာ၊ ပြုရခြင်းဝန်  
တိုခြင်းပိတ်ပင်ခြင်းစသော အဖြစ်ဖြင့်ယုတ်သောသဘောရှိကုန်၏။ ဒေယျ  
ဓမ္မေသု၊ ဣတ္ထပိဝတ္ထုတို့သည်၊ သန္တေသု၊ ရှိကုန်လျက်၊ အတ္ထနော၊ မိမိ၏၊  
ဒိပံ၊ တမလွန်သောကသုဂတိဘဝ၌ ရပ်တည်ကြောင်းဖြစ်သော ကောင်းမှု  
ကို၊ နအကမ္ဘာ၊ မပြုမိကုန်၊ အနုပါနမ္ဘိ၊ ထမင်းအဖျော်၌၊ ပဟုတံ၊ များသည်ဖြစ်  
၍၊ အဝိသုအဝကီရတိ၊ အကယ်၍သွန်းကြံစွန့်ပစ်ရသည်ဖြစ်အံ့၊ ဧဝံသန္တေ  
ပိ၊ ဤသို့သွန်းကြံစွန့်ပစ်ရသော်လည်း၊ သမဂ္ဂဟေသမာပရိပန္နာယ၊ ကောင်း  
သောအကျင့်ရှိပေသော၊ ပဗ္ဗဇိတောပဗ္ဗဇိတာယ၊ ရဟန်းသူတော်ကောင်း  
အား၊ ကိပ္ပိ၊ တစ်တခုသောဣတ္ထပိဝတ္ထုကိုမျှလည်း၊ နအဒမ္ပသေ၊ မပေးမ  
လှူမိကုန်၊ မယံ၊ ငါတို့သည်၊ အကမ္ဘကာမာ၊ သူတော်ကောင်းတို့သည်မပြု  
အပ်သောအကုသိုလ်ကံကို အလိုရှိကုန်၏။ အထသာ၊ ကုသိုလ်တရားတို့ကို  
ဖြည့်ကုန်ခြင်း၌ပျင်းရိကုန်၏။ သာရကာမာ၊ ကောင်းမြတ်သောစားဘွယ်  
သောက်ရာကိုအလိုရှိကုန်၏။ မဟာဠုသာ၊ အစားအသောက်ကြူးကုန်၏။  
မယံ၊ ငါတို့သည်၊ အာထောပပိဏ္ဍံ၊ တလုပ်မျှသော ဆွမ်းပိုင်ကိုလည်း၊  
ဒါတာရော၊ ပေးလှူတတ်ကုန်သောသူတို့ကိုလည်းကောင်း၊ ပရိဂ္ဂဟေ၊ အလှူ  
ခံတို့ကိုလည်းကောင်း၊ ပရိဘာသိတာ၊ နှိပ်စက်၍ထိတတ်ကုန်သည်၊ အမှာ၊  
ဖြစ်ကုန်၏။ ပုဗ္ဗေ၊ ရှေး၌၊ နော၊ ငါတို့၏၊ တေဗာရာတာနိဗာရာနိစ၊ ထိုအိမ်တို့  
သည်လည်းကောင်း၊ တာစဒါသိယော၊ ထိုကျွန်မတို့သည်လည်းကောင်း။

တာနေဝါဟရဏာနိစ၊ ထိုတန်သာဘိသည့်လည်းကောင်း၊ အတ္တိ၊ ဂြိုဟ်ကုန်၏၊  
 ဘေ၊ ထိုအိမ်အစရှိသည်တို့ကို၊ အညော၊ ဘဝါးကုန်သောသူတို့သည်၊ ပရိစာ  
 ရယန္တိ၊ စမွယ်သုံးဆောင်ကုန်၏၊ မယံ၊ ငါဘိမူကား၊ ဒုက္ခဿ၊ ဆာထောင်  
 ငတ်ခြင်းဆင်းရဲဘိ၊ ဘာဂိနော၊ ခံစားသောအဖို့ရှိကုန်သည်၊ ဘဝါမ၊ ဖြစ်ကုန်  
 ၏၊ ဘေပေတာ၊ ထိုပြိတ္တာတို့သည်၊ မနုဿာသု၊ လူတို့၌၊ ဥပ္ပဇ္ဇမာနာပိ၊  
 ဖြစ်ဆာကုန်သော်လည်း၊ ပုနုပ္ပုနံ၊ ကြိမ်ဖန်များစွာ၊ ဝေဒိဝါ၊ နှိုးသည်မျိုးတို့  
 သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အဝညာစ၊ မထိခဲ့ခြင်းအောက်မှအပ်ကုန်  
 သောအမျိုးတို့သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ရထကာရာစ၊ သားရေနှင့်  
 စပ်သောအမှုကိုပြုလုပ်ကုန်သောအမျိုးတို့သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်  
 ၏၊ ဒုန္တိကာစ၊ အဆွေခင်ပွန်းတို့ကိုပြစ်မှား နှိပ်စက်တတ်ကုန်သောသူတို့  
 သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ စဏ္ဍာစိစ၊ စဏ္ဍာလမျိုးတို့သည်လည်း၊  
 ဟောန္တိ၊ ဖြစ်ကုန်၏၊ ကပဏာစ၊ သူတပါးတို့အလွန်သနားအပ်သောအဖြစ်  
 သို့မဟုတ်ကုန်သောအထီးကျန်သောအမျိုးတို့သည်လည်း၊ ဟောန္တိ၊ ဖြစ်  
 ကုန်၏၊ ကမ္မကာဇ၊ တန်ထွင်သောအမျိုးတို့သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်  
 ၏၊ အညာနိပိ၊ ဆိုအပ်ပြီးသည်မှတပါးလည်းဖြစ်ကုန်သော၊ ယာနိယာနိ၊  
 အကြင်အကြင်သို့သဘောရှိကုန်သော၊ ဟိနာနိ၊ ယုတ်ညံ့ကုန်သော၊ ကုလာ  
 နိစ၊ မူဆိုးတံငါပန်းခြံကံသွန်စသောအမျိုးတို့သည်လည်း၊ ဟောန္တိ၊ ဖြစ်  
 ကုန်၏၊ အညာနိပိ၊ ဆိုအပ်ပြီးသည်မှတပါးလည်းဖြစ်ကုန်သော၊ ယာနိယာနိ။  
 အကြင်အကြင်သို့သဘောရှိကုန်သော၊ ဟိနာနိ၊ ယုတ်ညံ့ကုန်သော၊ ကုလာ  
 နိစ၊ မူဆိုးတံငါပန်းခြံကံသွန်စသောအမျိုးတို့သည်လည်းကောင်း၊ ကပဏာ  
 နိ၊ နှိပ်စက်အပ်ကုန်သော၊ ကုလာနိစ၊ အမျိုးတို့သည်လည်းကောင်း၊ သန္တိ၊  
 ရှိကုန်၏၊ ဘေသုတေသေဝကုလေသု၊ ထိုထိုယုတ်ညံ့ကုန်သောအမျိုးတို့၌  
 သာလျှင်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဘေ၊ ဤသို့ယုတ်ညံ့သောအဖြစ်သည်၊ မစ္ဆ  
 ရိနော၊ ဝန်တို့သို့ပိတ်မရွေ့ရပိတ်ရှိသောသတ္တဝါ၏၊ ကတိ၊ ထားရာတည်း။  
 ပုဗ္ဗေဝ၊ ရှေးဘဝ၌သာလျှင်၊ ကတကလျာဏာ၊ ပြုအပ်ပြီးသောကုသိုလ်ရှိ  
 ကုန်သော၊ ဒါယကာ၊ ပေးလှူသောကုန်သော၊ ဝိတမစ္ဆရာ၊ ကင်းသောဝန်တို့  
 ခြင်းရှိကုန်သော၊ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေ  
 သတ္တာ၊ ထိုသတ္တဝါတို့သည်၊ သဂ္ဂံ၊ နတ်ပြည်ကို၊ ပရိပူရေန္တိ၊ ပြည့်စေကုန်၏၊  
 နန္ဒနံ၊ နန္ဒဝန်ဥယျာဉ်ကို၊ ဩဘာသန္တိစ၊ မိမိကိုယ်ရောင် အဝတ်တန်ဆာ  
 ရောင်တို့ဖြင့်ထွန်းလင်းစေကုန်၏၊ ဝေဇယန္တေ၊ ဝေဇယန္တေအမည်ရှိသော  
 ပါသာဒေစ၊ ပြာသာဒ်တို့၌လည်း၊ ရပိတွာ၊ မွေ့လျော်စံပျော်ကုန်၍၊ ကာမကမ္မ

မိနော၊ အလိုရှိအပ်သောစည်းစိမ်ချမ်းသာတို့ကို အလိုအတိုင်းခံစားခြင်းရှိ  
 ကုန်သော၊ တေသတ္တာ၊ ထိုသတ္တဝါတို့သည်၊ တတော၊ ထိုနတ်ပြည်မှ၊ စုတာ၊  
 စုတေမနေသေလွန်သည်ရှိသော်၊ သတောဂေသု၊ များမြတ်သောစည်းစိမ်  
 ဥစ္စာရှိကုန်သော၊ ဥစ္စကုလေသု၊ မင်းမျိုးပုဏ္ဏားမျိုးအစရှိကုန်သောမြင့်မြတ်  
 သောအမျိုးတို့၌၊ ဇာယန္တိ၊ ဖြစ်ကုန်၏၊ ကုလေ၊ မြင့်မြတ်သောအမျိုး၌၊ ဇာ  
 တာ၊ ဖြစ်ကုန်သော၊ တေသတ္တာ၊ ထိုသတ္တဝါတို့သည်၊ ကုဇာဂါရေစ၊ အ  
 ထွတ်တပ်သောအိမ်၌ထည်းကောင်း၊ ပါသာဒေစ၊ ပြာသာဒ်၌ထည်းကောင်း  
 ဂေါတာသန္တတေ၊ ရှည်သောအမွှေးရှိသော ကော်ဇောဖြင့်ခင်းအပ်သောအ  
 ခင်းရှိသော၊ ပလ္လကော်စ၊ ပလ္လင်၌ထည်းကောင်း၊ မောရဟတ္ထေဟိ၊ ဥဒေါင်းမြီး  
 တို့ဖြင့်တန်ဆာဆင်အပ်သောယင်စွဲကုန်သောလက်တို့ဖြင့်၊ ဗိဇတဂါ၊ ယင်  
 ဖြင့်ယင်အပ်သောကုတ်ကုန်သည်ဖြစ်၍၊ ရမန္တိ၊ မွေလျော်စံဖျော်ရကုန်၏၊  
 ဒဟရကာလေပိ၊ ငယ်သောအခါ၌လည်း၊ အင်္ဂိတော၊ တဦးသောအတွေအ  
 မျိုးအထိန်းအယာတို့၏ရင်ခွင်မှ၊ အင်္ဂိတဦးသောအတွေအမျိုးအထိန်းအ  
 ယာတို့၏ ရင်ခွင်သို့၊ ဂန္ထန္တိ၊ ပြောင်းသွားရကုန်၏၊ သုခမေသိနော၊ ထိုသူ  
 ငယ်၏ချမ်းသာကိုအလိုရှိကုန်သော၊ တတိယော၊ အထိန်းအယာတို့သည်၊ မာ  
 လတာရိအလင်္ကာ၊ ပန်းထန်ဆာတို့ဖြင့်ဆင်ယင်ကုန်လျက်၊ သဒယံပါတံ၊  
 ညဉ့်နံနက်၊ ဥပတိဋ္ဌန္တိ၊ စေားကုန်၏၊ အသောကံ၊ ပိုးရိပ်ခြင်းမရှိထသော၊  
 ရမ္မံ၊ နှလုံးမွေ့လျော်တွယ်လည်းရှိထသော၊ တိဒသာနံ၊ တာဝတိံသာနတ်တို့  
 ၏၊ မဟာဝနံ၊ မြတ်သောဥယျာဉ်ဖြစ်သော၊ နန္ဒနံ၊ နန္ဒဝန်ဥယျာဉ် သည်၊ အတ္ထိ၊  
 ရှိ၏၊ ဣဒံနန္ဒနံ၊ ဤနန္ဒဝန်ဥယျာဉ်သည်၊ အကတပုညာနံ၊ မပြုအပ်သောကု  
 သိုက်ရှိကုန်သောသတ္တဝါတို့အား၊ နဟောတိ၊ မဖြစ်၊ ဣဒံနန္ဒနံ၊ ဤနန္ဒဝန်ဥ  
 ယျာဉ်သည်၊ ကတပုညာနမေဝ၊ ပြုအပ်ပြီးသောကောင်းမှုရှိကုန်သောသတ္တ  
 ဝါတို့အားသာလျှင်၊ ဟောတိ၊ ဖြစ်၏၊ အကတပုညာနံ၊ မပြုအပ်သောကုသိုက်  
 ရှိကုန်သောသတ္တဝါတို့အား၊ ဣစေ၊ ဤပုဂ္ဂိုလ်ဘဝ၌၎င်း၊ ပရတ္ထစ၊ တမ  
 လွန်ဘဝ၌၎င်း၊ သုခံ၊ ချမ်းသာသည်၊ နတ္ထိ၊ မရှိ၊ ကတပုညာနဉ္စ၊ ပြုအပ်ပြီး  
 သောကောင်းမှုရှိကုန်သောသတ္တဝါတို့အားသာလျှင်၊ ဣစေဝစ၊ ဤပုဂ္ဂိုလ်  
 ဘဝ၌ထည်းကောင်း၊ ပရတ္ထစ၊ တမလွန်ဘဝ၌ ထည်းကောင်း၊ သုခံ၊ ချမ်း  
 သာသည်၊ ဟောတိ၊ ဖြစ်၏၊ တေဝံတေဟိဒေဝဟိ၊ ထိုသို့ဆိုအပ်ခဲ့ကုန်  
 ပြီးသောနတ်တို့၌၊ သဟဗျာကာမာနံ၊ တကွဖြစ်ခြင်းကိုအလိုရှိကုန်သော  
 သတ္တဝါတို့သည်၊ ကုသယံ၊ ကုသိုက်ကို၊ ဗဟံ၊ များစွာ၊ ကတ္ထုဗ္ဗံ၊ ပြုအပ်၏၊  
 ဟိ၊ အကျိုးကိုဆိုပြီးအံ့၊ ကတပုညာ၊ ပြုအပ်ပြီးသောကောင်းမှုရှိကုန်သော

တ္တဝါတို့သည်၊ သင်္ဂြိုဟ်နတ်ပြည်၌၊ တောဝဿမဂီနော၊ နတ်၌ဖြစ်ကုန်သော  
 စည်းဝပ်ချမ်းသာတို့နှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ မောဒန္တိ၊ မွေထောင်စံပျော်  
 ရကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဆိုကုန်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အထိ  
 ဇ္ဇမာနပေတဝတ္ထု၊ ဝန်တိုဆိုဝိတ် မန္တေရုဗိတ်ရှိသောပြိတ္တာ၏အကြောင်း  
 သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ကုဏ္ဍိနာဂရိယော။ ကုဏ္ဍိမြို့၌ ဖွားချာရှိသော၊ သာဏဝါထိ နိဝါထိ  
 ကော၊ သာဏဝါထိအမည်ရှိသောတောင်၌နေသော၊ ထေရော၊ မထေရ်သည်  
 နာမေန၊ အမည်အားဖြင့်၊ ပေါဋ္ဌပါဒေါတိ၊ ပေါဋ္ဌပါဒဟူသော အမည်ရှိ၏၊  
 တာဝိတိန္ဒြိယော၊ အရိယမဂ်တည်းဟူသော တာဝနာဖြင့် ပွားစေအပ်ပြီး  
 သောသဒ္ဓါစသော ဣန္ဒြိရှိသော၊ သမဏော၊ ရဟန္တာသည်၊ အဟောသိ၊  
 ဖြစ်၏၊ တဿ၊ ထိုသာဏဝါထိထေရ်၏၊ မာဏာပီတာစ၊ အမိအဘတို့သည်  
 လည်းကောင်း၊ ဘာသာစ၊ အစ်ကိုညီတို့သည် လည်းကောင်း၊ နုဂ္ဂတာ၊ နုဂ္ဂ  
 တိသို့လည်းကောင်း၊ ယမဏောကိကာ၊ ယမဏောကဟုဆိုအပ်သောပြိတ္တာ  
 ယံ၌အကျုံးဝင်သဖြင့်ထိအပ်ကုန်သော၊ ပေတာ၊ ပြိတ္တာတို့သည်၊ အဟောသုံ  
 ဖြစ်ကုန်၏၊ တေ၊ ထို သာဏဝါထိထေရ်၏မိဘစသော အလေ့အမျိုးတို့သည်  
 ပါပကမ္မံ၊ သူ့ အသက်ကိုသတ်ခြင်းအစရှိသော အကုသိုလ်ကံကို၊ ကရိတွာ  
 ပြုကုန်၍၊ ဣဘော၊ ဤလူ့ပြည်မှ၊ ပေတယောကံ၊ ပြိတ္တာယံ၌၊ ဂတာ၊ ပရိသန္ဓေ  
 အားဖြင့်ဖြစ်စေ့ရှိကုန်၏၊ ကုရုန္နိနော၊ ကြမ်းကြုတ်သော အမှုရှိကုန်သည်ဖြစ်  
 ၍၊ နုဂ္ဂတာ၊ နုဂ္ဂတိသို့လည်းကောင်း၊ ထေပတော၊ ထိုပြိတ္တာတို့သည်၊ သူမိက  
 နု၊ အပ်ကဲ့သို့ထိုးဆွ တတ်ကုန်သော သာယောဝင် ငတ်မွတ်ခြင်းသည်ဖြင့်  
 စွာနှိပ်စက်အပ်ကုန်သည်၊ ကိလန္တာ၊ ပင်ပန်းသောကိုယ်ပိတ်ရှိကုန်သည်၊  
 နဂ္ဂိနော၊ အဝတ်မရှိကုန်သည်၊ ကိ သာ၊ အရိုးအရေမျှသာဖြစ်သော အလွန်  
 ကြိုလှိသောကိုယ်ရှိကုန်သည်၊ အဟောသုံ၊ ဖြစ်ကုန်၏၊ တေပိတ္တာ၊ ထိုပြိတ္တာ  
 တို့သည်၊ ဥတ္တသန္တာ၊ ဤငါ၏သားသည်ရဟန်းဖြစ်ပေသည်တကားဟုထိတ်  
 ထန်ကုန်သည်ဖြစ်၍၊ မဟတ္တာသာ၊ ရှေ့ပြုအပ်သော နှင်ထုတ်ခြင်းအမှုကို  
 စွဲ၍ဖြစ်သောကြီးစွာသောကြောက်ခြင်းရှိကုန်သည်ဖြစ်၍၊ ထေရဿ၊ အရှင်  
 သာဏဝါထိထေရ်အား၊ နဒေယန္တိ၊ မိမိကိုယ်ကိုမပြင် ကုန်၊ တဿ၊ ထိုအ  
 ရှင် သာဏဝါထိထေရ်၏၊ တာဘာ၊ အစ်ကိုသည်၊ ဝိတရိတွာ၊ ထိတ်လန့်ခြင်း  
 ကိုလွန်၍၊ နဂ္ဂေါ၊ အဝတ်မရှိဘဲ၊ ဧကကော၊ ဘယောက်အထည်းထည်း၊  
 ဧကပထေ၊ ဘယောက်ခြေဖြင့်သွားရာခရီး၌၊ စတုကုဏ္ဍိကော၊ လေးဘက်  
 ဝန်းသွား၍ ပုဆစ်နှစ်ဖက်တို့ဖြင့် သွားသည်ရပ်သည်၊ တာဝိသွာနု၊ ဖြစ်၍။

ထေရ်ရသား၊ သာဏဝါသီထေရ်အား၊ တုခံ၊ မိမိကိုယ်ကို၊ ဒဿယိ၊ ပြု၏။  
ထေရောစ၊ အရှင်သာဏ ဝါသီထေရ်သည်လည်း၊ အမနုဿိကတွာ၊ ဤအ  
မည်ရှိသောသူဟုနှလုံးမမူဘဲ၊ အတိတ္တမိ၊ လွန်သွား၏။ သောစပေတော၊ ထို  
ပြိတ္တာသည်လည်း၊ အဘိ၊ အကျွန်ုပ်သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ တဝ၊ အရှင်တုရား  
၏၊ ဘာတာ၊ အစ်ကိုပင်လည်း၊ ဣဒါနိ၊ ယခုမူကား၊ ပေတော၊ ပြိတ္တာဖြစ်၍၊  
အာဂဗတော၊ အရှင်တုရားထံသို့သာသည်၊ ဧ၊ မှီ၊ ဖြစ်၏၊ တန္တေ၊ အရှင်တုရား၊  
ယော၊ အရှင်တုရား၏၊ မာတာစ၊ အမိသည်၎င်း၊ ဝိတာစ၊ အဘသည်၎င်း၊  
ဒုဂ္ဂဘာ၊ ဒုဂ္ဂဘိသို့ကားကုန်သည်ဖြစ်၍၊ ယမထောကိကာ၊ ယမထောကဟု  
ဆိုအစ်သောပြိတ္တာတံ၌အကျုံးဝင်သဖြင့်သိအပ်ကုန်သော၊ ပေတာ၊ ပြိတ္တာ  
တို့သည်၊ အဟောသံ၊ ဖြစ်ကုန်၏၊ ထေ၊ ထိုအရှင်တုရား၏မိဘအစရှိကုန်သော  
အသေ့အမျိုးတို့သည်၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှု  
ကံကို၊ ကရိတွာန၊ ပြုကုန်သောကြောင့်၊ ဣထော၊ ဤအရှင်တုရားတို့ဖြစ်ရာ  
ထူထံမှ၊ ပေကထောကံ၊ ပြိတ္တာတံ၌၊ ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ကုန်၏၊  
ကုရုဒ္ဓိနော၊ ကြမ်းကြုတ်သောအမှုကိုပြုကုန်သည်ဖြစ်၍၊ ဒုဂ္ဂတာ၊ ဒုဂ္ဂဘိပြိတ္တာ  
တံ၌ဖြစ်ကုန်သော၊ တေပေတာ၊ ထိုအရှင်တုရား၏ မိဘအစရှိကုန်သော  
ပြိတ္တာတို့သည်၊ သုစိကန္တာ၊ အသေလောင်ဝတ်ပွတ်ခြင်းသည်ပြင်းစွာနှိပ်မက်  
အပ်ကုန်သည်၊ ကိသန္တာ၊ ပင်ပန်းသောကိုယ်စိတ်ရှိကုန်သည်၊ နဂ္ဂိနော၊ အ  
ဝတ်မရှိကုန်သည်၊ ကိသာ၊ အစိုးအရေရသားဖြစ်သောကြိုတိသောကိယံကို  
ကုန်သည်၊ အဟောသံ၊ ဖြစ်ကုန်၏၊ ထေပေတာ၊ ထိုပြိတ္တာတို့သည်၊ ဩတ္တပန္နာ  
ဝါတို့၏သားဖြစ်သော ဤသူကားရဟန်းပေးတည်းဟုထိတ်လန့်ကုန်သည်  
ဖြစ်၍၊ မဟတ္တသာ၊ ရှေးဘဝ၌အရှင်တုရားကို နှင့်ထုတ်ဘူးသောအမှုကိုစွဲ  
၍ဖြစ်သောကြီးစွာသောကြောက်ခြင်းရှိသည်ဖြစ်၍၊ တဝ၊ အရှင်တုရားအား  
နဒသေန္တိ၊ မိမိကိုယ်ကိုမပြုဘဲ၊ ကုန်၊ တန္တေ၊ အရှင်တုရား၊ နော၊ အကျွန်ုပ်  
တို့ကို၊ အနုကမ္မထံ၊ သနားပါလော့၊ ကာရုဏိကော၊ သနားခြင်းရှိတော်မူ  
သော၊ ဟံ၊ အရှင်တုရားသည်၊ ဒါနံ၊ အလှူကို၊ ဒတ္တာ၊ ပေးလှူ၍၊ နော၊ အကျွန်ုပ်  
တို့အား၊ အနွာဒိသာဟိ၊ အမျှပေးဝေပါလော့၊ တဝ၊ အရှင်တုရား၏၊ ဒိန္နေန၊  
ပေးလှူအပ်သော၊ ဒါနေန၊ အလှူဖြင့်၊ ကုရုဒ္ဓိနော၊ ကြမ်းကြုတ်သောအမှုကိုပြု  
ဘူးကုန်သော၊ ပေတာ၊ ပြိတ္တာတို့သည်၊ ယာပေသာန္တိ၊ မျှရကုန်လတ္တံ့၊  
ထေရော၊ အရှင်သာဏဝါသီထေရ်သည်၊ ပိတ္တာယ၊ စွမ်းအလို့ငှါ၊ စရိတွာ၊  
သွား၍၊ အညေ၊ အရှင်သာဏဝါသီမှတစ်ပါးကုန်သော၊ ဣဒဿာပိက္ခ၊ တ၊ တ  
ကျိပ်နှစ်ယောက်ကုန်သောအတူနေ ရဟန်းတို့သည်လည်း၊ ပိတ္တာယ၊ လှမ်း

အလိုငှါ၊ စရိတွာ၊ သွားကုန်၍၊ ဘတ္တဿဝံကာရေတာ၊ သွမ်းစားခြင်းကိစ္စဟူ  
သောအကြောင်းကြောင့်၊ ဧကမန္တံ၊ ထင်အပ်လျောက်ပတ်သော အရပ်၌၊  
သန္နိပတိံ သု၊ တပေါင်းတတည်းစည်းဝေးကုန်၏၊ ထေရော၊ အရှင်သာဏဝါ  
သီးထေရ်သည်၊ ထေသဗ္ဗေစ၊ ထိုအလုံးစုံသော ရဟန်းတို့ကိုလည်း၊ တုမှေ၊  
အရှင်ဘုရားတို့သည်၊ ယထာလန္ဓံ၊ ရတိုင်သော ဆွမ်းကို၊ မေ၊ အကျွန်ုပ်  
၏၊ ဥာတိနံ၊ ပြိတ္တာထံ၌ ဖြစ်ကုန်သော မိဘစသောအဆွေ အမျိုးတို့ကို၊  
အနုကမ္မာယ၊ သနားသဖြင့်၊ သံစာဘတ္တံ၊ သံစာအားလျှင်အပ်သောဆွမ်းကို  
ကရိဿာမိ၊ ပြုပါအံ့၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဆို၏၊ တေတိက္ခူ၊ ထိုတကျိပ်  
နှစ်ယောက်သောရဟန်းတို့သည်၊ ထေရဿ၊ အရှင်သာဏ ဝါသီထေရ်  
အား၊ နိယာဒယိံ သု၊ ပေးကုန်၏၊ ထေရော၊ သာ ဣဝါသီထေရ်သည်၊  
သံစံ၊ တကျိပ်နှစ်ယောက်သောရဟန်းတို့၏အပေါင်းဖြစ်သောသံစာကို၊  
တံဘတ္တံ၊ ထိုဆွမ်းကို၊ ဒါတု၊ ပေးလှူအံ့သောငှါ၊ နိမန္တယိ၊ ပင့်ဖိတ်၏၊  
ဒတွာ၊ ပေးလှူပြီး၍၊ ထေရော၊ အရှင်သာဏဝါသီ ထေရ်သည်၊ ဣဒံဒါနံ၊ ဤ  
ဆွမ်းဟူသောအလှူသည်၊ မေငါ၏၊ ဝိတုစ၊ အဘအားလည်း ကောင်း၊ မာ  
တုစ၊ အမိအား လည်းကောင်း၊ တာတုနောစ၊ အစ်ကိုအားလည်းကောင်း၊  
ဟောတု၊ ဖြစ်စေသတည်း၊ ဣဒံဒါနံ၊ ဤဆွမ်းဟူသောအလှူသည်၊ မေငါ၏၊  
ဥာတိနံ၊ အဆွေအမျိုးဖြစ်ကုန်သော ပြိတ္တာတို့အား၊ ဟောတု၊ ဖြစ်စေသ  
တည်း၊ ဥာတယော၊ မိဘအစရှိကုန်သောငါ၏အဆွေအမျိုးပြိတ္တာတို့သည်၊  
ဣဒံဒါနုပလံ၊ ဤအလှူ၏အကျိုးကို၊ ပစ္စယာ နုဘောန္တေ၊ ဝမ်းစားကုန်လျက်၊  
သုခိတာ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်၊ ဟောန္တု၊ ဖြစ်စေကုန်သတည်း၊  
ဣတိ၊ ဤသို့၊ အနု၊ မိသိ၊ အမျှပေးဝေ၏၊ သမန္တန္တရာအနုမိဋ္ဌေ၊ အမျှပေးဝေ  
သည်၏အခြားမဲ့၌၊ သုခိ၊ စင်ကြယ်သန့်ရှင်းသော၊ ပဏိတံ၊ ကောင်းမြတ်  
သော၊ သမ္ပန္နံ၊ ချိုမြိန်သောအရသာရှိသော၊ အနေကရသဗျတ္တနံ၊ အထူးထူးသော  
အရသာရှိသောဟောင်းယျာနှင့်ပွဉ်သော၊ တောဇနံ၊ တောဇဉ်သည်၊ ဥဒပဇ္ဇ  
ထ၊ ဖြစ်စေ၏၊ ဘတော၊ ထိုဘောဇဉ်ကိုရပြီးသောနောင်မှ၊ ဘာတာ၊ သာဏ  
ဝါသီထေရ်၏ အစ်ကိုဖြစ်ဘူးသောပြိတ္တာသည်၊ ဝတ္ထဝါ၊ အဆင်းထွသည်၊  
ဗလဝါ၊ အားရှိသည်၊ သုခိ၊ ချမ်းသာခြင်းနှင့်ပြည့်စုံသည်၊ ဟုတွာ၊ ဖြစ်၍၊  
ထေရဿ၊ အရှင်သာဏဝါသီထေရ်အား၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဥဒ္ဓိဿတိ၊  
ပြုပြန်၏၊ ဘန္တေ၊ အရှင်ဘုရား တေ၊ အရှင်ဘုရား၏၊ ဒါနာနုဘာဝေန၊ ဒါန၏  
အာနုဘော်အားဖြင့်၊ ပဟုတံ၊ များစွာသော၊ တောဇနံ၊ တောဇဉ်ကို၊ အမှေဟိ၊  
အကျွန်ုပ်တို့သည်၊ ထန္တံ၊ ရအပ်ပြီ၊ ဘန္တေ၊ အရှင်ဘုရား၊ ပဿ၊ ရှုပါလော့၊ မယံ



အကျွန်ုပ်တို့သည်၊ နဂါးမှသော၊ အဝတ်မရှိကုန်သေး။ ယထာ၊ အကြင်ထိုသော  
အခြင်းအရာဖြင့်၊ မယ်၊ အကျွန်ုပ်တို့သည်၊ ဝတ္ထု၊ အဝတ်ကို၊ လတာမသော၊ ရ  
ကုန်ရာ၏၊ တထာ၊ ထိုထိုသောအခြင်းအရာဖြင့်၊ ပရုတ္တမ၊ လုံ့ထပြုပါလော၊  
ဣတိ၊ ဤသို့လည်း၊ အဝေါစ၊ သျှောက်၏၊ ထေရော၊ အရှင်သာဏဝါသီ ☰  
ထေရ်သည်၊ သင်္ကံရကုစုတော၊ ထိုထိုထိုသောထမြက်ချေးရရာအရပ်မှ၊  
နန္ဒကော၊ ပုဆိုးကြမ်းတို့ကို၊ ဥတ္တိဒိတွာန၊ ရှာငွေကောက်ယူ၍၊ ဝိလောတိကပ  
ဗ္ဗံ၊ ပုဆိုးကြမ်းဖြင့်ပြီးသောသင်္ကန်းကို၊ ကတွာ၊ ပြု၍၊ စာတုန္ဒိ၊ သ၊ အရပ်စေး  
မျက်နှာတို့မှသာသော၊ သံလေစ၊ သံဃာအားလည်း၊ အခါ၊ ပေးလှူ၏၊ ဓတွာ၊  
ပေးလှူပြီး၍၊ ထေရော၊ အရှင်သာဏဝါသီထေရ်သည်၊ ဣဒံဒါနံ၊ ဤသင်္ကန်း  
ဟူသောအလှူသည်၊ မေ၊ ငါ၏၊ ဝိတုစ၊ အဘအားလည်းကောင်း၊ မာတုစ၊ အ  
မိအားလည်းကောင်း၊ ဘာတုနောစ၊ အစ်ကိုယ်အားလည်းကောင်း၊ ဥာတိ  
နဗ္ဗ၊ မိဘအစ်ကိုမှကြွင်းကုန်သောပြိတ္တာထံ၌ဖြစ်ကုန်သော ဆွေမျိုးတို့အား  
လည်းကောင်း၊ ဟောတု၊ ဖြစ်စေသလည်း၊ ဥာတယော၊ မိဘအစရှိကုန်သော  
ငါ၏ဆွေမျိုးပြိတ္တာထိုသည်၊ ဣဒံဒါနံ၊ ဤသင်္ကန်းလှူသော အကျိုးကို၊  
ပစ္စာနုဘောန္တော၊ ခံစားကုန်လျက်၊ သုဝိတာ၊ ချမ်းသာ ခြင်းထိုရောက်ကုန်  
သည်၊ ဟောန္တု၊ ဖြစ်စေကုန်သလည်း၊ ဣတိ၊ ဤသို့၊ အန္ဓာဒိသိ၊ အမျှပေးဝေ၏  
သမန္တရာအန္ဓာဒိဋ္ဌေ၊ အမျှပေးဝေသည်၏အခြားမဲ့၌၊ ဝတ္ထာနိ၊ အဝတ်တို့သည်  
ဥဒပဇ္ဇိံ သု၊ ဖြစ်ကုန်၏၊ တထော၊ ထိုအဝတ်အရုံကိုပြီးသည်နောက်မှ၊ ဘာ  
တာ၊ သာဏဝါသီထေရ်၏အစ်ကိုဖြစ်ဘူးသောပြိတ္တာသည်၊ သုဝတ္ထဝသ  
နော၊ ကောင်းသောအဝတ်ကိုဝတ်ပြီးသည်၊ ဟုတွာ၊ ဖြစ်၍၊ ထေရဿ၊ အရှင်  
သာဏဝါသီထေရ်အား၊ တုမံ၊ မိမိကိုယ်ကို၊ ဒသယိ၊ ပြုပြန်၏၊ ဘန္တေ၊ အရှင်  
ဘုရား၊ နန္ဒရာဇဿ၊ နန္ဒမင်း၏၊ ဝိဇိတတ္ထိံ၊ နိုင်ငံ၌၊ ယာဝတာ၊ အကြင်မျှလောက်  
ကုန်သော၊ ပဇိတ္တာဒါ၊ အဝတ်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တထော၊ ထိုနန္ဒမင်း  
၏နိုင်ငံ၌ရှိကုန်သောအဝတ်တို့ထက်၊ နော၊ အကျွန်ုပ်တို့၏၊ ဝတ္ထုတ္တာဒနာနိ၊ အ  
ဝတ်အရုံတို့သည်၊ ဗဟုတရာဗဟုထရာနိ၊ များမြတ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်  
ကုန်၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဝိပုဿာစ၊ အလျားရှည်ခြင်းအနံ့ပြန့်ခြင်းလည်း  
ရှိကုန်သော၊ မဟန္တာစ၊ များမြတ်သော အတိုးလည်းထိုက်ထသော၊  
ကောသေယျကမ္မဿာနိစ၊ ဝိုးချည်ဖြင့်ပြီးသောပုဆိုး သားမွှေးဖြင့်ပြီးကုန်  
သောပုဆိုးတို့သည်လည်းကောင်း၊ ခေါမကပ္ပာသိကာစ၊ ခေါမမည်သော  
ချည်ဖြင့်ပြီးကုန်သော ပုဆိုးဝါချည်ဖြင့်ပြီးကုန်သော ပုဆိုးတို့သည်လည်း  
ကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေစ၊ ထိုပုဆိုးအဝတ်တို့သည်လည်း၊ အာကာ

သေဝအာကာသေဝေ၊ ကောင်းကင်၌သာလျှင်၊ ထမ္မရေ၊ တွဲရဲတွဲ ကုန်၏၊  
ဘန္တေ၊ အရှင်ဘုရား၊ ယံယံဝတ္ထုတ္ထာဒနံ၊ အကြင်အကြင် သို့သောအဝတ်အရုံ  
ကို၊ မနုဿာဝိယံ၊ အကျွန်ုပ်၏စိတ်သည်ချစ်နှစ်သက်အပ်၏၊ ထေ၊ ထိုအဝတ်  
အရုံတို့ကို၊ မယံ၊ အကျွန်ုပ်တို့သည်၊ ပရိဒဟာမ၊ ဝတ်ရုံကုန်၏၊ ဘန္တေ၊ အရှင်  
ဘုရား၊ မယံ၊ အကျွန်ုပ်တို့သည်၊ နဂေဟာမှသေ၊ အိမ်မရှိပါကုန်၊ ယထာ၊ အ  
ကြင်အခြင်းအရာဖြင့်၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဂေဟေ၊ အိမ်တို့ကို၊ ထဘါမ  
သေ၊ ရကုန်ရာ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ တံ၊ အရှင်ဘုရားသည်၊ ပရတ္ထ  
မ၊ ထုံထပြုပါသော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်ပြန်၏၊ ထေရော၊ အရှင်  
သာဓဝါဝိထေရ်သည်၊ ပဏ္ဍကုဗ္ဗိံ၊ သက်ရွက်ရိုးသောကုဗ္ဗိကို၊ ကတွာ၊  
ဆောက်ထုပ်စေ၍၊ စာတုဗ္ဗိသေ၊ အရပ်လေးမျက်နှာတို့မှသာသော၊ သံဗော၊  
သံဃာတော်အား၊ အဒါ၊ ပေးလှူ၏၊ ထေရော၊ အရှင်သာဓဝါဝိထေရ်  
သည်၊ ဒတွာစ၊ ပေလှူပြီး၍လည်း၊ ဣဒံဒါနံ၊ ဤကျောင်းဟူသောအလှူသည်၊  
မေ၊ ငါ၏၊ ပီတုစ၊ အဘအားလည်းကောင်း၊ မာတုစ၊ အမိအားလည်းကောင်း၊  
ဘာတုနောစ၊ အစ်ကိုအား လည်းကောင်း၊ ဥ၊ တိနဉ္စ၊ အမိအဘအစ်ကိုမှ  
ကြွင်းကုန်သောပြိတ္တာဘုံ၌ဖြစ်ကုန်သော ခေတ္တမျိုးတို့အားလည်းကောင်း၊  
ဟောတု၊ ဖြစ်စေသတည်း၊ ဥာတယေစ၊ မိဘအစရှိကုန်သောငါ၏ ခေတ္တမျိုး  
ပြိတ္တာတို့သည်၊ ဣဒံဒါနပထံ၊ ဤကျောင်းဟူသော အလှူ၏အကျိုးကို၊ ပစ္စာနု  
ဘောန္တေ၊ ခံစားကုန်လျက်၊ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်၊  
ဘောန္တေ၊ ဖြစ်စေကုန် သတည်း၊ ဣတိ၊ ဤသို့၊ ဥဗ္ဗိသိ၊ အမျှပေးဝေ၏၊ သမန္တရာ  
အနုမိဋ္ဌေ၊ အမျှပေးဝေသည်၏အခြားမဲ့၌၊ ဝိဘတ္တာဝိဘတ္တာနိ၊ လေးထောင်  
အလျားအဝန်းသဏ္ဍာန်အစရှိသော အားဖြင့်ဝေစွန်အပ်ကုန်သော၊ ဘာဂ  
ထော၊ အမျှအားဖြင့်၊ မိတာဝိတာနိ၊ နှိုင်းဗျဉ်အပ်ကုန်သော၊ ကုဗုဂါရုနိပေ  
သာနော၊ ရုလစ်မွန်းချွန်လည်းတပ်ကုန်သော၊ စာရာနိ၊ အိမ်တို့သည်၊ ဥဒပဇ္ဇ  
ထ၊ ဖြစ်ကုန်၏၊ ဣစ၊ ဤပြိတ္တာဘုံ၌၊ နော၊ အကျွန်ုပ်တို့၏၊ စာရာ၊ အိမ်တို့သည်  
ယာဒိသာ၊ အကြင်သဘောရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ထာဒိသာ၊ ထို  
သို့သဘောရှိကုန်သော၊ စာရာ၊ အိမ်တို့သည်၊ မနုဿေသု၊ လူတို့၌၊ နဝန္တိ၊ မ  
ရှိကုန်၊ ဓိဗ္ဗေသု၊ နတ်ပြည်တို့၌၊ စာရာ၊ အိမ်တို့သည်၊ ယာဒိသာ၊ အကြင်သို့သ  
ဘောရှိကုန်၏၊ ဣစ၊ ဤပြိတ္တာဘုံ၌၊ နော၊ အကျွန်ုပ်တို့အား၊ စာရာ၊ အိမ်တို့  
သည်လည်း၊ ထာဒိသာ၊ ထိုသို့သဘောရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဓဒ္ဒ  
လမာနာ၊ အရောင်ဖြင့်ထွန်းပကုန်လျက်၊ သမန္တာ၊ ထက်ဝန်းကျင်မှ၊ စတု  
ဇရာဒိသာ၊ အရပ်လေးမျက်နှာတို့ကို၊ အာတန္တိ၊ တင့်တယ် စေကုန်၏၊

ဘန္တေ၊ အရှင်ဘုရား၊ မယံ၊ အကျွန်ုပ်တို့သည်၊ နုပိဝါမသေ၊ ရေမသောက်  
ရကုန်သေး၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ကတော၊ ပြုအပ်သည်ရှိ  
သော်၊ မယံ၊ အကျွန်ုပ်တို့သည်၊ ပါနိယံ၊ သောက်ရေကို၊ လတာမသေ၊  
ရကုန်ရာ၏၊ တထာ၊ ထိုအခြင်းဖြင့်၊ တံ၊ သင်သည်၊ ပရက္ကမ၊ လုံ့လပြုလော၊  
ဣတိ၊ ဤသို့၊ အဝေါစ၊ ဈေးကပ်ပြန်၏၊ ထေရော၊ အရှင်သာဏဝါထိထေရ်  
သည်၊ ကရုဏံ၊ ဓမ္မကရိုက်ကို၊ ပုရေတွာ၊ ပြုစေ၍၊ စာတုဒ္ဓိသေ၊ အရပ်  
လေးမျက်နှာတို့မှသာသော၊ သံစော၊ သံစာအား၊ အဒါ၊ ပေးလှူ၏၊ ထေ  
ရော၊ အရှင်သာဏဝါထိထေရ်သည်၊ ဒတွာ၊ ပေးလှူပြီး၍လည်း၊ ဣဒံ၊ ဤ  
နံ၊ ဤရေဟူသောအဗ္ဗူသည်၊ မေ၊ ငါ၏၊ ဝိတုစ၊ အဘအားလည်းကောင်း၊  
မာတုစ၊ အမိအားလည်းကောင်း၊ ဘာတုစ၊ အစ်ကိုအားလည်းကောင်း၊ ဥာ  
တိနုဗ္ဗ၊ မိဘအစ်ကိုမိမိကြွင်းကုန်သော ပြိတ္တာထံ၌ဖြစ်ကုန်သောအဆွေအမျိုး  
တို့အားလည်းကောင်း၊ ဟောတု၊ ဖြစ်စေသလည်း၊ ဥာထယော၊ အမိအဘ  
အစ်ကိုကုန်သောငါ၏အဆွေအမျိုးပြိတ္တာတို့သည်၊ ဣဒံ၊ နုပဝံ၊ ဤမေအဗ္ဗူ  
၏အကျိုးကို၊ ပတ္တာနုဘောန္တေ၊ ခံစားရကုန်ထျက်၊ သုပိတာ၊ ချမ်းသာခြင်း  
ပျို့ရောက်ကုန်သည်၊ ဟောန္တု၊ ဖြစ်စေကုန်သလည်း၊ ဣတိ၊ ဤသို့၊ အန္ဓာမိသိ၊  
အမျှပေးဝေ၏၊ သမနန္တရာ၊ အနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏အခြားမဲ့၌၊ ပါနိယံ၊  
သောက်ရေသည်၊ ဥဒပစ္စထ၊ ဖြစ်စေ၏၊ သေဒကာ၊ ပြုသောထံ၌ဖြင့်ထက်  
ဝန်းကျင်ဖြိုင်းသည်ဖြစ်၍ပြုသောရေလည်းရှိကုန်ထသော၊ သုပတိတ္တာစ၊  
ကောင်းသောဆိပ်လည်း ရှိကုန်ထသော၊ သိဘာစ၊ ချမ်းအေးသောရေ  
လည်းရှိကုန်ထသော၊ အပ္ပဒိုဂန္ဓိယာစ၊ စက်ဆုပ်ဖွယ်သော အနံ့မှလည်း  
ကင်းကုန်ထသော၊ ပရုရပ္ပထသပ္ပန္နာစ၊ ကြာပဒုမာကြာညီစသောကြာ  
မျိုးတို့ဖြင့်ဖုံးလွှမ်းခြင်းလည်းရှိကုန်ထသော၊ ဝါရိကိဗ္ဗိကပုရိတာ၊ ကြာပဒု  
မာကြာညီစသော ကြာမျိုးတို့၏ဝတ်ဆံတို့ဖြင့် ပြည့်သောရေလည်းရှိကုန်  
ထသော၊ ဂန္တိရုစ၊ နက်လည်းနက်ကုန်ထသော၊ စတုရသာစ၊ လေးထောင့်  
လည်းရှိကုန်ထသော၊ ပေါက္ခရုညာ၊ ရေကန်တို့ကို၊ သုမံပိတာ၊ ဖန်းဆင်း  
အပ်ကုန်၏၊ ထတ္ထ၊ ထိုရေကန်တို့၌၊ နတွာစ၊ ရေမျိုးကုန်၍လည်းကောင်း၊ ပိ  
ဝိတွာစ၊ သောက်ကုန်ပြီး၍လည်းကောင်း၊ ထေရုသေ၊ အရှင်သာဏဝါထိ  
ထေရ်အား၊ အတ္ထာနံ၊ မိမိကိုယ်ကို၊ ပဒီဒဿယံ၊ ပြုကုန်၏၊ ဘန္တေ၊ အရှင်ဘု  
ရား၊ တာ၊ သင်၏၊ ဒါနာနုဘာဝေန၊ အလှူ၏အာနုဘော်အားဖြင့်၊ ပဟုတံ၊ များ  
သော၊ ပါနိယံ၊ သောက်ရေကို၊ အမှေတိ၊ အကျွန်ုပ်တို့သည်၊ လန္တံ၊ ရအပ်ပြီ၊  
နော၊ အကျွန်ုပ်တို့၏၊ ပါဒါ၊ ခြေတို့သည်၊ ဒုက္ခာ၊ ကျင်နာကုန်၏၊ ဟလေန္တံ၊

ပနောဋ်အပိုင်းအခြားစသည်တို့၌ပြတ်ကွဲကုန်၏။ အာဟိန္ဒမာနာ၊ ဝှည်းလည်  
 ကုန်သည်ရှိသော်၊ သက္ကဋေ၊ ကျောက်ပြုတ်ရှိသောအရပ်၌လည်းကောင်း၊  
 ကုသကဏ္ဍက၊ ဆူးပြောင့်ရှိသောအရပ်၌လည်းကောင်း၊ ခန္ဓာမ၊ ခွင်သဖြင့်  
 သွားလာရကုန်၏။ ဘန္တေ၊ အရှင်ထုရား၊ ယထာ၊ အကြင်သို့သောအခြင်းအ  
 ချာဖြင့်၊ ကတေ၊ ပြုအပ်သည်ရှိသော်၊ မယံ၊ အကျွန်ုပ်တို့သည်၊ ယာနံ၊ ယာဉ်  
 ကို၊ ထထာမသေ၊ ရကုန်၏၊ လထာ၊ ထိုသို့သောအခြင်းအချာဖြင့်၊ တံ၊ အရှင်  
 ထုရားသည်၊ ပရတ္တမ၊ လုံ့၊ ထပြုပါလော၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ငျှောက်ကုန်  
 ၏၊ ထေရော၊ အရှင်သာဏဝါသီထေရ်သည်၊ သိပါနိကံ၊ တထပ်သာရှိသော  
 သိနပ်ကို၊ လဒ္ဓါ၊ ရရှိ၊ စတုဒ္ဓိသ၊ အရပ်ထေးမျက်နှာတို့မှသာသော၊ သံဗော၊ သံ  
 စာအား၊ အဒါ၊ ပေးလှူ၏၊ ဧတော၊ ပေးလှူပြီး၍၊ ထေရော၊ အရှင်သာဏဝါသီ  
 ထေရ်သည်၊ ဣဒံ၊ ဤသိနပ်ဟူသောအလှူသည်၊ မေ၊ ငါ၏၊ ပိတုစ၊ အထအား  
 ထည်းကောင်း၊ မာတုစ၊ အမိအားထည်းကောင်း၊ ဘာတုနောစ၊ အစ်ကိုအား  
 ထည်းကောင်း၊ ဥာတိနံ၊ မိဘအစ်ကိုမှကြွင်းကုန်သောပြိတ္တာထံ၌ဖြစ်ကုန်  
 သောဆွေမျိုးတို့အားထည်းကောင်း၊ ဟောတု၊ ဖြစ်စေသထည်း၊ ဥာတ  
 ယော၊ မိဘအစ်ကိုကုန်သောငါ၏အဆွေအမျိုးပြိတ္တာတို့သည်၊ ဣဒံဒါနုပထံ၊  
 ဤသိနပ်လှူသောအကျိုးကို၊ ပဗ္ဗာနုဘောန္တော၊ ခံစားကုန်ထျက်၊ သုခိတာ၊  
 ချမ်းသာခြင်းသို့ရောက်ကုန်သည်၊ ဟောန္တု၊ ဖြစ်စေကုန်သထည်း၊ ဣတိ၊ ဤ  
 သို့၊ အန္ဓာဒိသိ၊ အမျှပေးဝေ၏၊ သမန္တရာအနုဒိဋ္ဌေ၊ အမျှပေးဝေသည်၏အ  
 ခြားမဲ့၌၊ ပေကာ၊ အရှင်သာဏဝါသီထေရ်၏ အဆွေအမျိုးဖြစ်ကုန်သော  
 ပြိတ္တာတို့သည်၊ ရထေန၊ ရထားဖြင့်၊ ထေရဿ၊ အရှင်သာဏဝါသီထေရ်  
 ၏၊ သန္တိကံ၊ အထံသို့၊ အာဂမံ၊ သာထတ်ကုန်၏၊ ဘဒ္ဒန္တေ၊ အရှင်ထုရား၊  
 ဘတ္တေစ၊ ဆွမ်းကိုလှူခြင်းဖြင့်လည်းကောင်း၊ အန္တရဒေနစ၊ အဝတ်အရုံ  
 ကိုပေးလှူခြင်းဖြင့်လည်းကောင်း၊ စာရေနစ၊ ကျောင်းကိုပေးလှူခြင်းဖြင့်  
 လည်းကောင်း၊ ပါနိယဒါနေနစ၊ သောက်ရေကိုပေးလှူခြင်းဖြင့်လည်း  
 ကောင်း၊ ယာနဒါနေနစ၊ ယာဉ်ကိုလှူခြင်းဖြင့်လည်းကောင်း၊ ဥာယံဥာ  
 ယေန၊ ယာဉ်ကိုပေးလှူခြင်းဆွမ်းစသောပစ္စည်းလေးပါးကို ပေးလှူခြင်းဟု  
 ဆိုအပ်သောနှစ်ပါးသောပေးလှူခြင်းဖြင့်၊ တယာ၊ အရှင်ထုရားသည်၊ မယံ၊  
 အကျွန်ုပ်တို့ကို၊ အနုကန္တိတာ၊ သနားပြီးမြောက်အပ်ကုန်သည်၊ အမှ၊ ဖြစ်  
 ကုန်၏၊ ဘန္တေ၊ အရှင်ထုရား၊ ထောကော၊ သတ္တလောကန္တံ၊ ကာရုဏိကံ၊ သ  
 နားခြင်းရှိပေသော၊ မုနိံ၊ မိမိကောင်းကျိုးသူတပါးတို့၏ကောင်းကျိုးကိုသိ  
 သတ်သောထံ၊ အရှင်ထုရားကို၊ ဝန္တိတံ၊ ရှိသိုးခြင်းငှါ၊ မယံ၊ အကျွန်ုပ်တို့

သည်၊ အာဂတာ၊ ယာပါကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဧညာကံကုန်၏၊  
ဗုဘိယံ၊ နှစ်ခုမြောက်သော၊ သာဏဝါသိထေမပေတဝတ္ထု၊ သာဏဝါသိ  
ထေရ်၏အမျိုးဖြစ်သော ဗြိတ္တာတို့၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
ရောက်ပြီ။

(၂၀) မဟာနူဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊ နတ်  
သိမ်း၊ ဝေဠု၊ ရိယထမ္ဘ၊ ကျောက်မျက်ခွဲဖြင့်ပြီးသော သိတိုင်ရှိထသော၊ ရုဗိရံ၊  
နှလုံးမွေ့ထောင်ဖွယ်ရှိထသော၊ ပဘဿရံ၊ ပြီးပြီးပြန်ထွက်သောအရောင်  
တို့ဖြင့်တပြောင်ပြောင်ထွန်းပခြင်းလည်းရှိထသော၊ အနေက၊ စိတ္တံ၊ ရွှေငွေအ  
စရှိသောများစွာသော ရထနာတို့ဖြင့်ဆန်းကြယ်ခြင်းလည်းရှိထသော၊ ဝိမာ  
နံ၊ ဝိမာန်သို့၊ အာဂုယျ၊ တက်၍၊ သပန္နတော၊ ခရီးဖြစ်၍ဖြစ်သောအစွန်၌၊ ဝန္တံ၊  
သေ၊ တဆဲ၊ ငါးရက်မြောက်သောနေ့၌ပြည့်၍ဝန်းသော၊ ဝဇ္ဇောဣဝ၊ ထကဲ့သို့  
ဝိဇောတမာနာ၊ တင့်တယ်ထွန်းပထျက်၊ တတ္ထ၊ ထိုဝိမာန်၌၊ အတ္တတိ၊ နေ၏၊  
တေ၊ သင်၏၊ ဝဇ္ဇောစ၊ အရောင်အဆင်းသည်လည်းကော၊ နာဿ၊ သန္တိတော  
ဦးသစ်သောသိင်္ဂီရွှေနှင့်တူသောထွန်းပခြင်းရှိ၏၊ ဥတ္တတ္တဗူပေါ၊ ဦးသစ်သော  
သိင်္ဂီ၊ ရှုတိုင်ကဲ့သို့တင့်တယ်သော အဆင်းသဏ္ဍာန်လည်းရှိ၏၊ သုဒဿ၊ နေ  
ပေသော၊ အလွန်လျှင်ရှုခြင်း၌ထိုက်သော အဆင်းအရုပ်လည်းရှိ၏၊ မဟာနူ  
ဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော၊ ဒေဝိ၊ နတ်သိမ်း၊ တုဝံ၊ သင်သည်၊  
အတုဒထ၊ မြတ်သောသူတို့အားထိုက်သော၊ သေဋ္ဌေ၊ အထူးသဖြင့်ချီးမွမ်း  
အပ်သော၊ ပလ္လဂေ၊ ပလ္လင်၌၊ ဧကောစကောဝေ၊ တယောက်ထည်းသာလျှင်  
နိသိန္နာ၊ ထိုင်နေ၏၊ တုယံ၊ သင်အား၊ သာမိကော၊ သင်သည်၊ နတ္ထိ၊ မရှိ၏၊ သ  
မန္တာ၊ ဝိမာန်၏ထက်ဝန်းကျင်မှ၊ ဌိတာ၊ တည်ကုန်သော၊ ဗဟုတ္တမထျာ၊ ကြာနိ  
ကြာပြုကြာညီစသောရေပန်းတို့ဖြင့်များသောပန်းရှိကုန်ထသော၊ ဗဟုပုဏ္ဏ  
ရိကာ၊ များသော ကြာပုဏ္ဏရိက်လည်းရှိကုန်ထသော၊ သုဝဏ္ဏေ၊ ရေဏ္ဍဟိ၊ ရွှေ  
သဲတို့ဖြင့်၊ သမန္တမာတ္တတာ၊ ထက်ဝန်းကျင်မှ၊ ဌိမ်းခြင်းလည်းရှိကုန်ထ  
သော၊ တေ၊ သင်၏၊ ဣမာဝိပေါက္ခရဏိ၊ ဤရေကန်တို့သည်လည်း၊ သန္တိ၊ ရှိ  
ကုန်၏၊ တတ္ထ၊ ထိုရေကန်တို့၌၊ ပကောစ၊ ညံ့ သည်လည်းကောင်း၊ ပဏကော  
စ၊ ရေညှိသည်လည်းကောင်း၊ နဝိဇ္ဇတိ၊ မရှိ၊ ဒဿနိယာ၊ ရှုဘွယ်ရှိကုန်  
ထသော၊ မနောရမာ၊ နှလုံးမွေ့ထောင်ဖွယ်လည်းရှိကုန်ထသော၊ ဣမေဟံသာ  
စ၊ ဤဟင်းသာတို့သည်လည်းကောင်း၊ ဥဒကတ္ထိ၊ ရေ၌၊ အနု၊ ရိယန္တိ၊ ထည့်ထည့်သွား  
ထာကုန်၏၊ ဗိဒ္ဓု၊ သဘာ၊ တခဲနက်သောအသံရှိကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်  
သော၊ ဟံသာ၊ ဟင်းသာတို့သည်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သမယ၊ ပေါင်းရုံး



၍ ဝတ္ထု၊ သာယာစွာသောအသံကို၊ ဥပနုဒန္တိ၊ မြည်ကုန်၏၊ နုဒ္ဒိတိနံ၊ စည်းကြီး  
 တို့၏၊ စောသောဣဝ၊ အသံကဲ့သို့၊ တဝ၊ သင်၏၊ ပေါက္ခရဏိယံ၊ ရေကန်၌၊ ယံ  
 သာနံ၊ ဟင်းသာတို့၏၊ စောသော၊ အသံသည်၊ အဟောသိ၊ မြင်၏၊ ယသသာ  
 အခြံအရံဖြင့်၊ ယသသိနိ၊ အခြံအရံရှိသော၊ တံ၊ သင်သည်၊ ဒုဒ္ဒုထမာနာ၊ အ  
 လွန်ထွန်းပထုက်၊ နာဝါယဝ၊ ထွေနှံထည်း၊ အဝလမ္ပ၊ တကယျုဉ်ကံရှိ၍ထည်း၊  
 တံဋ္ဌထိ၊ တည်၏၊ အနောမဒဿနေ၊ ပြည့်စုံသောရှုထွယ်ရှိသော၊ နာရိ၊ နတ်  
 သွီး၊ အာဠာရပဓေဝေလိတသရခိ၊ ကော့သောမျက်ထောင်ရှိထသော၊ ဟာသိ  
 ထေဟာသိတရခိ၊ ရှင်ပြီးသောမျက်နှာကည်းရှိထသော၊ ဝိယဝဓေဝိယတာ  
 ဏိနိ၊ ချစ် ဖွယ်သောစကားကိုထည်းဆိုထသော၊ သဗ္ဗင်္ဂကဏျာဏိ၊ အလုံးစုံ  
 သောအင်္ဂါတို့ဖြင့်ကောင်းခြင်းထည်းရှိထသော၊ တံ၊ သင်သည်၊ ဘုသံ၊ လွန်  
 စွာ၊ ဝိရောစကိ၊ တင့်တယ်၏၊ တဝ၊ သင်၏၊ ဣဒံဗိမာနံ၊ ဤဗိမာန်သည်လည်း၊  
 ဝိရဇံ၊ ကင်းသောမြို့ရှိ၏၊ သမေ၊ ညီညွတ်သောမြေအဖို့၌၊ ဋီတံ၊ တည်၏၊ ဥယျာ  
 နဝနံ၊ နန္ဒဥယျာဉ်နှင့်တကွဖြစ်၏၊ ရုတိနန္ဒိဝနံ၊ မွေ့လျော်ခြင်းနှစ်သက်ခြင်း  
 ကိုပွားစေတတ်၏၊ အနောမဒဿနေ၊ မယုတ်သောရှုထွယ်ရှိသော၊ နန္ဒနေ၊  
 နှစ်သက်ခြင်းကိုဖြစ်စေတတ်သော၊ နာရိ၊ နတ်သွီး၊ ဣဝ၊ ဤနန္ဒဝန်ဥယျာဉ်၌၊  
 တယာ၊ သင်နှင့်၊ သဟ၊ တကွ၊ မောဒိတံ၊ မွေ့လျော်ခြင်းငှါ၊ အဟံ၊ ငါသည်၊ ဣ  
 ဣမိ၊ အလိုရှိ၏၊ မာထာဝ၊ လူသင်၊ ဣဝ၊ ဤဗိမာန်၌၊ ဝေဒနိယံ၊ စည်းစိမ်ချမ်း  
 သာကိုခံစားရခြင်းထည်းဟူသောကောင်းကျိုးကိုပေးတတ်သော၊ ကမ္မံ၊ ကု  
 သိုထံကံကို၊ ကရဟာ၊ ပြုထေထော၊ ဣဝ၊ ဤဗိမာန်၌၊ ဝေဒနိယံ၊ စည်းစိမ်ချမ်း  
 သာကိုခံစားရခြင်းထည်းဟူသောအကျိုးကိုဖြစ်စေတတ်သော၊ ကမ္မံ၊ ကံကို  
 ကရိတွာ၊ ပြုပြီး၍၊ တေ၊ သင်၏၊ ဝိတ္တဉ္စ၊ စိတ်သည်ထည်း၊ ဣဝ၊ ဤငါ၏ဗိမာန်  
 သို့၊ နတဉ္စနဟံဝေ၊ ဣတံသည်သာလျှင်၊ ဟောတု၊ ဖြစ်စေထော့၊ ဧဝံ၊ ဤသို့ကု  
 သိုထံကံကိုပြု၍စိတ်၏ညွတ်ခြင်းဖြစ်ထတ်သည်ရှိသော်၊ ကာမကာမိနံ၊ အလို  
 ရှိအင်သောစည်းစိမ်ချမ်းသာတို့ကိုအလိုအတိုင်းခံစားရသော၊ မမံ၊ ငါ့ကို၊  
 တံ၊ သင်သည်၊ လတ္ထာထိ၊ ရုထတ္တံ ။ သောမာဏဝေ၊ ထိုလူလင်သည်၊ သာဓူ  
 တံ၊ ကောင်းပြီးဟူ၍၊ တာယာ၊ ထိုဗိမာန်ပြုတ္တာမ၏၊ ဝစနံ၊ စကားကို၊ ပဗ္ဗိသု  
 ဏိတွာ၊ ဝန်ခံ၍၊ တဟိ၊ ထိုဗိမာန်၌၊ ဝေဒနိယံ၊ ခံစားခြင်းထည်းဟူသော  
 ကောင်းကျိုးကိုပေးတတ်သော၊ ကမ္မံ၊ ကုသိုထံကံကို၊ အကောသိ၊ ပြု၏၊ တဟိ၊  
 ထိုဗိမာန်၌၊ ဝေဒနိယံ၊ ခံစားခြင်းထည်းဟူသောကောင်းကျိုးကိုဖြစ်စေ  
 တတ်သော၊ ကမ္မံ၊ ကုသိုထံကံကို၊ ကတွာ၊ ပြု၍၊ သောမာဏဝေ၊ ထိုလူလင်  
 သည်၊ တာယာ၊ ထိုဗိမာန်ပြုတ္တာမ၏၊ သဟဗျတံ၊ တကွဖြစ်ခြင်းသို့၊ ဥပ္ပန္နိ၊ ဖြစ်

လေ၏၊ ဣတိ၊ ဤသို့၊ အာဟာဆို၏၊ တတိယံ၊ သုံးခုမြော်သော၊ ရထကာရပေတ  
ဝတ္ထု၊ ရထကာရအိုင်၏အနီး၌ဖြစ်သောပြိတ္တာမဏိအကြောင်းသည်၊ နိဗ္ဗိတံ၊  
ပြီးခြင်းသို့ရောက်ပြီ။ ။

(၂၆) တောဣတ္ထိ၊ အိုမိန်းမ၊ ဇကော၊ ထယောက်သော ယောက်ျား  
သည်၊ သဒ္ဓဗိ သာဗိနော၊ သလေးစပါး၏၊ ဘဿနိ၊ အလျှော်ပြောင်ပြောင်  
တောက်ကုန်သောစပါးပျင်းတို့ကို၊ အတ္တနော၊ မိမိ၏၊ သိသောဥက္ခောင်း၌၊  
အဝကိရယတိ၊ ကြံဖြန့်၏၊ အပရေအပရော၊ ထိုမှတပါးသောယောက်ျားတ  
ယောက်သည်၊ အယောရဂ္ဂရေဟိ၊ သံဆောက်ပုတ်တို့ဖြင့်၊ အတ္တနော၊ မိမိ၏၊  
သိသံ၊ ဥက္ခောင်းကို၊ သိန္နိ၊ ရိုက်ခွဲရာ၏၊ အယံစနာဓိ၊ ဤမိန်းမသည်ထည်း၊ သ  
ကမံသယောဟိတံ၊ မိမိ၏ကြောသားကြောသွေးကို၊ ပရိတုဗ္ဗတိ၊ ထက်သည်း  
တို့ဖြင့်ခြစ်၍ခြစ်၍သုံးဆောင်စားသော်ရ၏၊ ထုဝဉ္ဇ၊ သင်သည်ထည်း၊ အသုဗိ  
မစင်ကြယ်သော၊ အကန္တံ၊ မနှစ်သက်အပ်သော၊ ဂုထံ၊ ကျင့်ကြံးကို၊ ပရိတုဗ္ဗ  
တိ၊ သုံးဆောင်ရ၏၊ တောဣတ္ထိ၊ အိုမိန်းမ၊ အယံဝိပါကော၊ ဤမကောင်းကျိုး  
သည်၊ ကိဿာဗ္ဗဿ၊ အဘယ်မကောင်းမှုအကုသိုလ်ကံ၏၊ ဝိပါကော၊  
အကျိုးနည်း။ ။ ဘန္တေ၊ အရှင်ဘုရား၊ အယံပုရိသော၊ ဤသံဆောက်ပုတ်နှစ်  
ခုတို့ဖြင့်မိမိဥက္ခောင်းကိုကိုယ် အလိုလိုရိုက်ခွဲရသော ယောက်ျားသည်။  
ပုရေ၊ ရှေးဘဝ၌၊ မာတရံ၊ မိမိ၏အမိကို၊ ဟိ သတိ၊ ရိုက်ပုတ်ညှဉ်းဆဲခဲ့ဘူး၏၊  
အယံပနပုရိသော၊ ဤသလေးစပါး၏ ပြောင်ပြောင် တောက်သော စပါး  
ပျင့်တို့ကိုမိမိဥက္ခောင်းထက်၌ကြံဖြန့်ရသောယောက်ျားကား၊ ကုဇုဝါဏိ  
ဇော၊ စဉ်းလဲစဉ်းစား သူတပါးတို့ကို ထည့်ပတ်ထတ်သော ကုန်သည်  
ထည်း၊ အဟု၊ ဖြစ်ခဲ့ဘူး၏၊ အယံဣတ္ထိ၊ မိမိကြောသားကြောသွေးကိုထက်  
သည်းတို့ဖြင့်ခြစ်ဖြတ်၍စားတတ်သောမိန်းမသည်၊ ပုရေ၊ ရှေးဘဝ၌၊ မံသာ  
နိ၊ အကျွန်ုပ်တို့ အိမ်းသားအားထုံးတို့၏ အလို၊ ငှါထားအပ်သောအမဲသား  
တို့ကို၊ ခါဒိတွာ၊ စားပြီး၍၊ ရသာဝါဇေန၊ မဟုတ်မမှန်သောစကားဖြင့်၊ ဝဗ္ဗေ  
သိ၊ ထည့်ပတ်၏၊ ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ မနုဿေသု  
လုတို့၌၊ မနုဿဘူတာ၊ လူဖြစ်၍ဖြစ်သည်ရှိသော်၊ သဗ္ဗကုဿဿ၊ အိမ်၌နေ  
သောလူဝတ်ထိပ်းကို၊ ဣဿရာ၊ မိုးအုတ်ရသော၊ အဝါရိနိ၊ အိမ်ရှင်မသည်၊  
အမိ၊ ဖြစ်၏၊ ဥပကရဇထသု၊ သူတပါးငှါးတောင်းအပ်သောအဆောက်အဦ  
တို့သည်၊ သန္တေသု၊ ရှိကုန်သည်ဖြစ်လျက်၊ ပရိဂုဟာမိ၊ လျှို့ဝှက်ဘူး၏၊ ဣ  
တော၊ ဤအကျွန်ုပ်ဥစ္စာမှ၊ ကိဗ္ဗိ၊ ထရံတရမျှကိုထည်း၊ ပရဿ၊ အလိုရှိသော  
သူတပါးအား၊ မာအဒံနအဒါသိ၊ မပေးစဘူး၊ ဇေတံ၊ ဤသင်တို့အလိုရှိအပ်



သောအဆောက်အဦးဥစ္စာသည်။ မမ၊ အကျွန်ုပ်၏၊ ဂေဟော၊ အိမ်နွဲ့၊ နုတ္တိ၊ မ  
 ရှိ၊ ဣတိ၊ ဤသို့၊ ခုသာဝါဒေန၊ မဟုတ်မမှန်သောစကားဖြင့်၊ ဆာဒေမိ၊ ဇုံး  
 လွမ်းထူး၏၊ အဟံ၊ အကျွန်ုပ်သည်။ သန္တိ၊ ထင်ရှားရှိသောဥစ္စာကို၊ သစေန်  
 ဂု ဘာဝိ၊ အကယ်၍လျှို့ဝှက်သည်ဖြစ်အံ့၊ ဘဝေဘဝေ၊ ဘဝတိုင်း၊ ဘဝတိုင်း၊  
 မေ၊ အကျွန်ုပ်၏၊ ဘောဇနံ၊ အစားသည်၊ ဂုဿော၊ ကျင်ကြီးသည်၊ ဟောတု၊  
 ဖြစ်စေသတည်း၊ ဣတိ၊ ဤသို့၊ သပတဉ္စ၊ ကျိန်ခြင်းကိုလည်း၊ အကရိ၊ ပြုတု၊  
 ၏၊ တန္တေ၊ အရှင်တုရား၊ တဿကမ္မတဿကမ္မဿာစ၊ ထိုသို့လျှို့ဝှက်ဝန်တို့  
 ခြင်းဟူသောကံ၏လည်းကောင်း၊ ခုသာဝါဒဿစ၊ မဟုတ်မမှန်ဆိုခြင်းဟူ  
 သော ခုသာဝါဒကံ၏လည်းကောင်း၊ ဥဘယံဥဘယဿ၊ နှစ်ပါးသော၊  
 ကမ္မဿ၊ အကုသိုလ်ကံ၏၊ ဝိပါကေန၊ အကျိုးအားဖြင့်၊ သုဂန္ဓံ သာလိနော၊  
 ကောင်းသော သလေးဆံ၏၊ ဘတ္တံ၊ ထမင်းသည်၊ မေ၊ အကျွန်ုပ်၏၊ ဂုထံ၊  
 ကျင်ကြီးသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ပရိဝတ္တတိ၊ ညွတ်ပါ၏၊ တန္တေ၊ အရှင်တု  
 ရား၊ ကမ္မာနိ၊ ကံတို့သည်၊ အဝဇ္ဈာနိ၊ အမောဗံသာနိ၊ အချည်းနှီးမရှိချေကုန်၊  
 ဟိယသ္မာ၊ အကြင်ကြောင့်၊ ကမ္မံ၊ ဆည်းတူးသောကံသည်၊ ဗလံ၊ အကျိုးကို၊  
 အဒတ္တံ၊ မပေးမူ၍၊ နဝိနုဿတိ၊ မပျောက်၊ တသ္မာ၊ ထို၊ ကြောင့်၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ဒုဂ္ဂန္ဓံ၊ စက်ဆုပ်ဖွယ်သော အနံ့ဖြင့်လှိုင်သော၊ ကိမိနံ၊ ပိုး  
 လောက်အတိအပြည့်ရှိသော၊ မိဠံ၊ ကျင်ကြီးကို၊ ဘုဉ္ဇာမိ၊ စားလည်းစားရ  
 ၏၊ ဝိဝိစ၊ သောက်လည်းသောက်ရ၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ ဈေျောက်၏၊  
 စတုတ္ထံ၊ လေးခုမြောက်သော၊ တုသပေတဝတ္ထု၊ ပြောင့်ပြောင်တောက်သော  
 သလေးစပါးဖျင်းတို့ကို မိမိဥက္ကောင်း၍ကြံသော ပြိတ္တာမ၏ အကြောင်း  
 သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၃၀) သုဂတဿ၊ မြတ်စွာတုရား၏၊ ဥာတံ၊ သဗ္ဗညုတညာဏ်တော်  
 သည်၊ အစ္ဆေရရူပံ၊ အံ့ဩဘွယ်သောသဘောရှိ၏၊ သတ္ထာ၊ မြတ်စွာတုရား  
 သည်၊ ယဿ၊ အကြင်အခြင်းအရာဖြင့်၊ ပုဂ္ဂထံ၊ ပုဂ္ဂိုလ်ကို၊ ဗျာကာသိ၊ ဟော  
 ကြားတော်မူ၏၊ ထထော၊ ထိုဟောကြားတော်မူတိုင်းသော အခြင်းအရာ  
 ဖြင့်၊ ဘောတိ၊ ဖြစ်၏၊ ဟိ၊ ထိုစကားသည်မှန်၏၊ ဧကေ၊ အချို့ကုန်သောသတ္တ  
 ဝါတို့သည်၊ ဥဿနုပုညာပိ၊ များမြတ်သော ကုသိုလ်ရှိကုန်သော်လည်း၊  
 တဿပုညဿ၊ ထိုကုသိုလ်ကံ၏၊ အသဒ္ဓပဂ္ဂယဘာယ၊ အထောက်အပံ့  
 ကိုမရသည်၏အဖြစ်ကြောင့်၊ ဟိနာ၊ အမျိုးစည်းစိပ်စသည်ဖြင့် ယုတ်ညံ့  
 ကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ဧကေ၊ အချို့ကုန်သောသတ္တဝါတို့သည်၊ ပ  
 ရိတ္တပုညာပိ၊ နည်းသောကုသိုလ်ရှိကုန်သော်လည်း၊ တဿ၊ ထိုကုသိုလ်ကံ



၏။ မဟာဇုတိကတာယ၊ ခေတ်၏ပြည့်စုံခြင်းစသည်ဖြင့် အာနုဘော်ကြီး  
 မြတ်သည်၏အဖြစ်ကြောင့်၊ ဥဇ္ဇာရ၊ အမျိုးစည်းစိမ်စသည်ဖြင့်ဖြင့်မြတ်ပြန်  
 ပြောကုန်သည်။ သဝန္တိ၊ ဖြစ်ကုန်၏။ သိဝထိကာယ၊ သုသာန်၌၊ ဆန္ဒိဏေ၊  
 စွန့်ပစ်အပ်သော၊ အယံကုမာရော၊ ဤသုဇယံသည်၊ ရတ္တိံ၊ ညဉ့်၌၊ အင်္ဂုဋ္ဌ  
 သေဋ္ဌဟန၊ လက်မမှဖြစ်သော အစေးချွေးဖြင့်၊ ယာပေတိ၊ မျှား၏။ ယက္ခဘူ  
 တာဝါ၊ ဘီလုံးဂုဏ္ဍတို့သည်လည်းကောင်း၊ သရိသပါဝါ၊ မြွေကင်းသန်းတို့  
 သည်လည်းကောင်း၊ ကကဂုဉ္ဇံ၊ ပြုအပ်ပြီးသောကောင်းမှုရှိသော၊ ကုမာရံ  
 တံကုမာရံ၊ ထိုသုဇယံကို၊ နုပိဟောဋ္ဌဗေယျံ၊ မညဉ့်ဆဲကုန်၊ သုနခါ၊ ခွေးတို့  
 သည်၊ ဣမဿ၊ ဤသုဇယံ၏ပါဒေသု၊ ခြေဘဝါအပြင်းတို့၌၊ အတ္တနော၊ မိမိ၏  
 ဇိဝှါယ၊ ယျာဖြင့်၊ ပထိဟိံ သု၊ ယျက်ကုန်၏။ ဝေဟိ၊ ကျီးတို့သည်လည်း  
 ကောင်း၊ သိင်္ဂါလော၊ မြေခွေးတို့သည်လည်းကောင်း၊ နံကုမာရံ၊ ထိုသုဇယံ  
 ကို၊ မာပိဟိံ သေယျန္တိ၊ ရန်သူတို့ မညဉ့်ဆဲစေကုန်သတည်းဟု နှလုံးပြု  
 ကုန်၍၊ ပရိဝတ္တယန္တိ၊ ထိုမှဤမှ ပြန်သွားထွဉ်လည်ကုန်၏။ ပက္ခိဂဏာ၊  
 လင်းတစွန်ရဲအစရှိကုန်သောဋ္ဌက်အပေါင်းတို့သည်၊ ဂဟ္တာသယံ၊ ကိုယ်ဝန်  
 အညစ်အကြေးကို၊ ဟရန္တိ၊ သုတ်သင်ကုန်၏။ ကာကာပန၊ ကျီးတို့မှကား၊  
 အက္ခိမဿံ မျက်ချေးကို၊ ဟရန္တိ၊ သုတ်သင်ကုန်၏။ ဧကပိ၊ တစ်ထပ်ထပ်  
 သောသူတို့သည်၊ ဣမဿ၊ ဤသုဇယံအား၊ ရက္ခံ၊ အစောင့်အရှောက်ကို၊ န  
 သံပိဒဟိံ သု၊ မပိရင်ကုန်၊ ဩသင်္ခဝါ၊ အနာကိုပျောက်စေတတ်သောဆေး  
 ကိုလည်းကောင်း၊ သာသပရူပန္တံ ဝါ၊ မုံညဉ့်ဆဲအနီးခံခြင်းကိုလည်း  
 ကောင်း၊ နကရောန္တိ၊ မပြုကုန်၊ နက္ခတ္တယောဂမ္ဘိ၊ ဤမည်သောနက္ခတ်၌ဖွား  
 သည်ဟူ၍နက္ခတ်နှင့်ယှဉ်ခြင်းကိုလည်း၊ နဥ္ဇဂ္ဂဟောသု၊ မယုကုန်၊ သဗ္ဗဓညာ  
 နိပိ၊ ဆီနှင့်ရောအပ်ကုန်သော ခပ်သိမ်းသောစပါးတို့ကိုလည်း၊ နအာကိရိ  
 သု၊ မကြံဖြန်ကုန်၊ တောဒိသံ၊ ဤသို့သဘောရှိသော အလွန်ငြိုငြင်ဆင်းရဲ  
 ခြင်းသို့ရောက်သော၊ ရတ္တာတတံ၊ ညဉ့်အခါ၌သုသာန်သို့ရောက်သော၊ သိ  
 ဝထိ ကာယ၊ သုသာန်၌၊ ဆန္ဒိတံ၊ စွန့်ပစ်အပ်သော၊ နဝနိတပိက္ခိဝ၊ ဆီးဦးပိုင်  
 ကဲ့သို့၊ ပဒေဝမာနံ၊ အားနည်းသဖြင့် တုန်ထွပ်ခြင်းရှိသော၊ သံသယံ၊ အ  
 သက်ရှိ၏လောမရှိလောဟုတွေးတောသွယ်ရှိသော၊ ဇိဝိထယာဝသေသံ၊  
 အသက်မျှသာအကြွင်းရှိသော၊ တံကုမာရံ၊ ထိုသုဇယံကို၊ ဒေဝမနုဿဟိ  
 နတ်လူတို့သည်၊ ပူဇိတော၊ ပူဇော်အပ်သော၊ ဘူရိပညော၊ မြေကြီးအထူနှင့်  
 တူသောပညာရှိတော်မူသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ အဗ္ဗသ၊ မြင်  
 တော်မူလေ၏။ ဒိသ္မာစ၊ မြင်တော်မူပြီး၍လည်း၊ အယံကုမာရော၊ ဤသုဇယံ



သည်။ ဣမဿနဂရဿ။ ဤဿဝတ္ထိပြည်၌။ အဂ္ဂကုလိကော။ ဥစ္စာစည်းမိပ်  
 ဖြင့်မြတ်သောအမျိုးရှိသည်။ ဘဝိဿတိ။ ဖြစ်လတ္တံ့။ ဘောဂဝါစ။ စည်းမိပ်  
 ချမ်းသာနှင့်ပြည့်စုံသည်။ ဣပိဿတိ။ ဖြစ်လတ္တံ့။ ဣတိ။ ဤသို့။ ဗျာက  
 ရိ။ ကြားတော်မူ၏။ ဘန္တေထုန်းတော်ကြီးတော်မူသောအရှင်ဘုရား။ အဿ  
 ကုမာရဿ။ ဤသူငယ်၏။ ဝတံ။ ဆောင်တည်အပ်သောအကျင့်သည်။ ကိံ။ အ  
 ဘယ်နည်း။ ဗြဟ္မစရိယံ။ မြတ်သောအကျင့်သည်။ ကိံပန။ အဘယ်နည်း။ အ  
 ယံကုမာရော။ ဤသူငယ်သည်။ ဧတာဒိသံ။ ဤသို့သဘောရှိသောပြည်တန်  
 ဆာမဏိဝမ်း၌ပဋိသန္ဓေနေရခြင်းသည်။ နန္ဒပရိရခြင်းဟုဆိုအပ်သော။ ဗျ  
 သနံ။ ပျက်စီးခြင်းသို့။ ပါပုဏိတွာ။ ရောက်ပြီး၍။ တံထာဒိသံ။ ထိုသို့သဘော  
 ရှိသော။ ဣဒ္ဓိဒိဗ္ဗသမ္ပတ္တိံ။ နတ်စည်းမိပ်ကို။ ပစ္စန္ဒဘောဿတိ။ ခံစားရလတ္တံ့။  
 အယံဝိပါကော။ ဤအကျိုးသည်။ ကိဿသုမိတ္ထဿ။ အဘယ်ဆောက်  
 တည်သောအကျင့်အဘယ်မြတ်သောအကျင့်၏။ ဝိပါကော။ အကျိုးနည်း။ ။  
 ဥပါသိကာ။ ဥပါသိကာတို့။ ပုဗ္ဗေ။ ရှေး၌။ ဇနတာ။ လူအပေါင်းသည်။ ဗုဒ္ဓပရ  
 ဓဿ။ ဘုရားအရှူးရှိသော။ သံဃဿ။ သံဃာအား။ ဥဠာရံ။ ပြန်ပြောသော။ ပူ  
 ဇံ။ ပူဇော်ခြင်းကို။ အကာသိ။ ပြု၏။ တကြ။ ထိုသို့လျှင်။ ပူဇော်ရာ၌။ အဿ။  
 ထိုသူငယ်၏။ ဝိတ္တံ။ စိတ်၏။ အညထတ္တံ။ ဖောက်ပြန်သည်၏အဖြစ်သည်။ အ  
 ဟု။ ဖြစ်၏။ အသတ္တံ။ သူတော်မဟုတ်ယုတ်သောသူတို့သာဆိုအပ်သော။ ဗ  
 ရုသံ။ ကြမ်းကြုတ်သော။ ဝါဝံ။ စကားကို။ အဘာယိ။ ဆိုဘူး၏။ သော။ ထိုသူ  
 ငယ်သည်။ ပုဗ္ဗေ။ ရှေးဘဝ၌။ ဝိတတ္တံ။ ထိုမကောင်းသောအကြံကို။ ဝိနောဓ  
 ယိတွာ။ ပယ်ပျောက်၍။ ပစ္စာ။ နောက်ကာလ၌။ ဝိတိပဿဒံ။ နှစ်သက်ခြင်း  
 ကို။ ပဋိသန္ဓေပဋိသဘိတွာ။ ရပြန်၍။ ဇေတဝနေ။ ဇေတဝန်ကျောင်း၌။ ဝသန္တံ။  
 နေတော်မူသော။ တထာဂတံ။ ဝါဘုရားကို။ သတ္တဓုတ္တိံ။ ခုနစ်ညဉ့်ပတ်လုံး။  
 ယာဂုဿ။ ယာဂုဖြင့်။ ဥပဋ္ဌာသိ။ ထုပ်ကျွေး၏။ တံ။ ထိုစိတ်၏ကြည်ညိုနှစ်  
 သက်ခြင်း။ ယာဂုကိုပေးလှူခြင်းသည်။ တဿ။ ထိုသူငယ်၏။ ဝတံ။  
 ဆောက်တည်အပ်သောအကျင့်တည်း။ တံပန။ ထိုစိတ်၏ကြည်ညိုခြင်းနှစ်  
 သက်ခြင်း။ ယာဂုကိုပေးလှူခြင်းသည်ပင်။ ဗြဟ္မစရိယံ။ မြတ်သောအ  
 ကျင့်တည်း။ အယံ။ ဤသူငယ်သည်။ ဧတာဒိသံ။ ဤသို့သဘောရှိသော။ ဗျသနံ  
 ပျက်စီးခြင်းသို့။ ပါပုဏိတွာ။ ရောက်ပြီး၍။ အာယတိံ။ နောင်အခါ၌။ တံထာ  
 ဒိသံ။ ထိုသို့သဘောရှိသော။ ဣဒ္ဓိဒိဗ္ဗသမ္ပတ္တိံ။ နတ်စည်းမိပ်ကို။ ပစ္စန္ဒဘော  
 ဿတိ။ ခံစားရလတ္တံ့။ အယံဝိပါကော။ ဤအကျိုးသည်။ တဿသုမိတ္ထဿ။  
 ထိုဆောက်တည်အပ်သောအကျင့်မြတ်သောအကျင့်၏။ ဝိပါကော။ အကျိုး



ပင်တည်း၊ ဥပါသကာ၊ ဥပါသကာတို့၊ သော၊ ထိုသူပင်သည်၊ ဝသသတံ၊ အနှစ်တရာတို့ပတ်လုံး၊ ဣဇေဝ၊ ဤလူ့ပြည့်၌သာလျှင်၊ သဗ္ဗေဟိကာမေဟိ၊ ခပ်ထိမ်းသော စည်းစိမ်ချမ်းသာတို့နှင့်၊ သမဂီဘူတော၊ ပြည့်စုံလျက်၊ ဣတ္ထာ၊ တည်၍၊ ကာယသ၊ ကိုယ်ခန္ဓာ၏၊ စောဒါ၊ ပျက်သည်မှ၊ ပရိ၊ နောက်၌၊ အဘိသမ္ပရာယံ၊ တမလွန်ဘဝ၌၊ ဝါသဝဿ၊ သိကြားမင်း၏၊ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်သို့၊ ဝတ္ထတိ၊ ရောက်လတ္တံ့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ ကုမာရပေတဝတ္ထု၊ သုသာန်၌စွန့်ပစ်အပ်သော၊ ပြည်တန်ဆာမ၏သားသူပင်၏အကြောင်းသည်၊ နိဋ္ဌတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

(၃၀) ဥပ္ပါသုန္ဓိကော၊ ထွက်သောနံပါးရှိသော၊ ကိသိကော၊ အရိုးအရေအကြောမျှသာအကြွင်းရှိသော အလွန်ကြိုလှိသော၊ ကိုယ်ရှိသော၊ ဘောတိဣတ္ထိ အိုမိန်းမ၊ တံ၊ သင်သည်၊ နဂ္ဂ၊ အဝတ်မရှိသည်ထည်း၊ အထိ၊ ဖြစ်၏၊ ဒုဗ္ဗဏ္ဏဉ္စ ပါ၊ မလှသောအဆင်းသဏ္ဍာန်ရှိသည်ထည်း၊ အထိ၊ ဖြစ်၏၊ ကိသာ၊ ကြိုလှိသည်ထည်း၊ အထိ၊ ဖြစ်၏၊ ဓမ္မနိသန္တတော၊ အကြောတည်းဟူသော ကွန်ယက်ဖြင့်ခင်းအပ်သောကိုယ်ရှိသည်ထည်း၊ အထိ၊ ဖြစ်၏၊ ကာနု၊ အစာပင်အမည်ရှိသော၊ တံ၊ သင်သည်၊ ဣဇေ၊ ဤအရပ်၌၊ တိဋ္ဌသိ၊ တည်သနည်း၊ ဝာဒ္ဓန္တေ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဒုဂ္ဂတော၊ မကောင်းမှုကိုပြုသောသူတို့၏ဖြစ်ရာအပါယ်သို့ထားသော၊ ယမလောကိကာ၊ ယမလောကဟုဆိုအပ်သောပြိတ္တာထုံ၌အကျိုးဝင်သဖြင့်သိအပ်သော၊ ဗေတိ၊ ပြိတ္တာမသည်၊ အဓိဖြစ်၏၊ သာအဟံ၊ ထိုအကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းဖြစ်သောမကောင်းမှုကံကို၊ ကရိတွာန၊ ပြုခြင်းကြောင့်၊ ဣတော၊ ဤသင်တို့ဖြစ်ရာလူ့ပြည်မှ၊ ပေတလောကံ၊ ပြိတ္တာထုံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်၏၊ ဘောတိပေတိ၊ အိုပြိတ္တာမ၊ ကိန္နု၊ အသိုနည်း၊ တယာ၊ သင်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုက္ကမံ၊ သူ၏ယက်ကိုသတ်ခြင်းအစရှိသောကာယဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုက္ကမံ၊ မဟုတ်မမှန်ဆိုခြင်း အစရှိသောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ မနသာ စိတ်ဖြင့်၊ ဒုက္ကမံ၊ သူတပါး၏စည်းစိမ်ကိုမိမိသို့ရှေးရှုကြံခြင်းအစရှိသောမနောဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ကိဿကမ္ပဝိပါကောန၊ အဘယ်မကောင်းမှုကံ၏အကျိုးအားဖြင့်၊ တံ၊ သင်သည်၊ ဣတော၊ ဤငါတို့ဖြစ်ရာလူ့ပြည်မှ၊ ပေတလောကံ၊ ပြိတ္တာထုံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်ရှာလေသနည်း၊ ဝာဒ္ဓန္တေ၊ အရှင်ဥပါသကာ၊ အဟံ၊ အ

ကျွန်ုပ်သည်၊ ဂုဗ္ဗေ၊ ရှေးဘဝ၌၊ အနာဝဇေသု၊ တစုံတယောက်သူသည်မျှမ  
 ဖြစ်အပ်ကုန်သော၊ တိဋ္ဌေသု၊ မြစ်ရေကန်အစရှိကုန်သောဆိပ်တို့၌၊ မနုဿ  
 ဟိ၊ လူတို့သည်၊ ဝိဿရိတံ၊ ရွှေရစ်အပ်သောတစုံတခုသောဝတ္ထုကို၊ လ  
 ဘေယျန္တိ၊ ရငြားအုံလည်းမထိဟုလုံးပြု၍၊ အစုမာသကံ၊ ဝဲဝက်မျှသော  
 ဥစ္စာကိုလည်း၊ ဝိစိနိံ၊ ရှာဖွေသည်းထူး၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဂုဗ္ဗေ၊ ရှေး  
 ဘဝ၌၊ ဝေယျေဓမ္မေသု၊ ဣပ္ပယံဝတ္ထုတို့သည်၊ သန္တေသု၊ ရှိကုန်လျက်လည်း၊  
 အတ္တနော၊ မိမိ၏၊ ဒိဝံ၊ တမလွန်သောကသုဂတိဘဝ၌ တည်ခြင်းအကြောင်း  
 ဖြစ်သောကောင်းမှုကို၊ နာကာသိံ၊ မပြု၊ ဘန္တေ၊ အရှင်ဥပါသကာ၊ ဣဒါနိ၊  
 ယခုဘဝ၌၊ အဟံ၊ အကျွန်ုပ်သည်၊ တသိတော၊ ရေပွတ်သည်ဖြစ်၍၊ နဒိံ၊ မြစ်  
 သို့၊ ဝါနိယာယ၊ ရေသောက်ခြင်းငှါ၊ ဥပေမိ၊ ကပ်သည်ဖြစ်အံ့၊ မမ၊ အကျွန်ုပ်  
 ၏၊ ပါပကမ္မေန၊ မကောင်းမှုကံကြောင့်၊ နဒိံ၊ မြစ်သည်၊ ဝိတ္တကာ၊ ရေ၊ ရှိသည်  
 ဖြစ်၍၊ ပရိဝတ္တတိ၊ ညွတ်၏၊ ဥဗ္ဗေသု၊ နေပူသောအခါတို့၌၊ သာယံ၊ အရိပ်သို့၊  
 ဥပေမိ၊ ကပ်သည်ဖြစ်အံ့၊ အာတပေါ၊ နေပူသည်၊ ပရိဝတ္တတိ၊ ဖြစ်၏၊ အဂ္ဂိ  
 ဝတ္ထော၊ မီးပူနှင့်တူသော၊ ဝါတောစ၊ လေသည်လည်း၊ မေ၊ အကျွန်ုပ်အား၊ ဝေ  
 ဟန္တေ၊ ထောင်ထျက်၊ ဥပဝါယတိ၊ ကပ်လာ၏၊ ဘန္တေ၊ အရှင်ဥပါသကာ၊  
 အဟံ၊ အကျွန်ုပ်သည်၊ ဧတံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော၊ ဒုက္ခဉ္စ၊ ရေပွတ်ခြင်းစ  
 သောဆင်းရဲကိုလည်းကောင်း၊ တတော၊ ထိုထက်၊ ပါပကံ၊ ယုတ်မကြမ်း  
 ကြုတ်သော၊ အညံ့၊ တပါးသော၊ ဒုက္ခဉ္စ၊ ဆင်းရဲကိုလည်းကောင်း၊ အနုဘ  
 ဝိတံ၊ ခံစားခြင်းငှါ၊ အရဟာမိ၊ ထိုက်ပချေ၏၊ ဘန္တေ၊ အရှင်ဥပါသကာ၊ တံ။  
 သင်သည်၊ ဣတော၊ ဤအရပ်မှ၊ ဝတ္တံ၊ သွား၍၊ ဟတ္ထိနိဂုရံ၊ ဟတ္ထိနိပြည်သို့၊  
 ပတ္တာ၊ ရောက်၍၊ မဟံ၊ အကျွန်ုပ်၏၊ မာထရံ၊ အမိကို၊ ဝဇ္ဇေသိ၊ ပြောဆိုပါ  
 လော၊ အယျ၊ အရှင်မ၊ ဒုပ္ပတာ၊ မကောင်းမှုကိုပြုသောသူတို့၏၊ ထားရာ၊ အ  
 ပါယံ၌ဖြစ်သော၊ ယမလောကီကာ၊ ယမလောကဟုဆိုအပ်သော ပြိတ္တာ  
 ဘုံ၌အကျုံးဝင်သဖြင့်ထိအပ်သော၊ ပေတိ၊ ပြိတ္တာမဖြစ်၍ဖြစ်သော၊ တော၊  
 သင်၏၊ ဝိဘာ၊ သွေးကို၊ မယာ၊ ငါသည်၊ ဒိဋ္ဌာစ၊ မြင်လည်းမြင်ခဲ့၏၊ ပါပကမ္မံ၊  
 ပြိတ္တာဖြစ်ခြင်း၏ အကြောင်းဖြစ်သော မကောင်းမှုကံကို၊ ကရိတ္တာန၊ ပြု  
 သောသောကြောင့်၊ ဣတော၊ ဤငါတို့ဖြစ်ရာလူ့ပြည်မှ၊ ပေတလောကံ၊ ပြိတ္တာ  
 ဘုံ၌၊ ဝတာ၊ ပရိယန္ဓေအားဖြင့်ဖြစ်ရှာလေ၏၊ ဘန္တေ၊ အရှင်ဥပါသကာ၊ တော၊  
 သင်၏၊ ဝိဘာ၊ သွေးသည်၊ ဂုဗ္ဗေ၊ ရှေးဘဝ၌၊ မယာ၊ အကျွန်ုပ်သည်၊ ပလ္လကံ၊ သာ  
 အိပ်ရာပလ္လင်၏၊ ဟေဋ္ဌတော၊ အောက်မှ၊ နိက္ခိတ္တာနိ၊ မြှုပ်ထားအပ်ကုန်  
 သော၊ ဝတ္ထာရိသကသဟာသာနိ၊ လေးသိန်းအတိုင်းအရှည်ရှိကုန်သော၊ မေ။

အကျွန်ုပ်၏၊ နေ့နံ့စား၊ ဥစ္စာတို့သည်လည်း၊ အတ္ထိ၊ ရှိကုန်၏၊ ထံဝန်၊ ထိုဥစ္စာကို  
 ဧတ္ထိ၊ ဤမည်သောအရပ်၌၊ နိက္ခိတ္တံ၊ မြှုပ်ထားအပ်ဟူ၍၊ မေ၊ အကျွန်ုပ်၏၊  
 မာတုယာ၊ အမိအား၊ အနက္ခာထဉ္စ၊ ကြားလှည်းမကြားအပ်ခဲ့၊ တထော၊ ထို  
 မြှုပ်ထားအပ်သောဥစ္စာမှ၊ ဧကဒေသံ၊ အချို့ကို၊ ဂဟေတွာ၊ ယူ၍၊ မေ၊ အ  
 ကျွန်ုပ်ကို၊ ဥဗ္ဗိဿ၊ ရည်မှတ်၍၊ ဒါနံ၊ အလှူကို၊ ဒေတု၊ ပေးပါစေ၊ တထ၊ စ၊ ထို  
 အကျွန်ုပ်အမိအားလည်း၊ ဇိဝိတာ၊ အသက်ပွေးကြောင်းသည်၊ ဟောတု၊  
 ဖြစ်ပါစေ၊ မေ၊ အကျွန်ုပ်၏၊ မာတာ၊ အမိသည်၊ ဒါနံ၊ အလှူကို၊ ဒေတွာ၊ ပေးလှူ  
 ၍၊ မေ၊ အကျွန်ုပ်အား၊ အန္ဓာဒိသာတုစ၊ အမျှပေးလည်းအမျှပေးပေးပါစေ၊ တ  
 ဒါ၊ ထိုအမျှပေးဝေသောအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ သဗ္ဗကာမသမိစ္ဆိနိ၊ ခပ်  
 သိမ်းသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခိတာ၊ ချမ်းသာခြင်း  
 သို့ရောက်သည်၊ ဟေသံ၊ ဖြစ်လတ္တံ့ ဟု၊ ဝုတ္တာစ၊ ငါ့ကိုမှီလိုက်၏ဟူ၍  
 ထည်း၊ ဝဇ္ဇေသိ၊ ပြောဆိုပါလေ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မှီလိုက်၏၊ သော၊ ထို  
 ဥပါသကာသည်၊ သာဓုတိ၊ ကောင်းပြီဟူ၍၊ ဝေသယာ၊ ထိုသေရိနိပြိတ္တာမ၏၊  
 ဝစနံ၊ စကားကို၊ ပဋိသုကိတွာ၊ ဝန်ခံ၍၊ ဟတ္ထိနိပုရံ၊ ဟတ္ထိနိပြည်သို့၊ ဝတံာနံ၊  
 ရောက်၍၊ တထာ၊ ထိုသေရိနိပြိတ္တာမ၏၊ မာတုရံ၊ အမိကို၊ အဝေါစ၊ ပြောဆို  
 လေ၏၊ အပေယျ၊ ရှင်မ၊ ဒုဂ္ဂတာ၊ မကောင်းမှုကိုပြုသောသူတို့၏ဖြစ်ချ၊ အပါယံ  
 သို့လားသော၊ ယမလောကိကာ၊ ပြိတ္တာထံ၌အကျုံးဝင်သဖြင့်သိအပ်သော၊  
 ပေတိ၊ ပြိတ္တာဖြစ်၍ဖြစ်သော၊ တေ၊ သင်၏၊ ဝိဘာ၊ သွီးကို၊ မယာ၊ ငါသည်၊  
 ဒိဋ္ဌာစ၊ မြင်လည်းမြင်အပ်၏၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမ  
 ကောင်းမှုကံကို၊ ကရိတွာန၊ ပြုလေခြင်းကြောင့်၊ ဣတော၊ ဤငါတို့ဖြစ်ရာလူ  
 ပြည်မှ၊ ပေထထောကံ၊ ပြိတ္တာထံ၌၊ ဝတာ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ရှာလေသ  
 တည်း၊ သာစ၊ ထိုသင်၏အမိသည်လည်း၊ ဝတ္ထု၊ ထိုတွေမြင်ရာအရပ်၌၊ မံ၊ ငါ  
 ကို၊ ဧံ၊ ဤသို့၊ သမာဒပေသိ၊ သတင်းကောင်းကိုယူစေ၏၊ တဇ္ဇေ၊ အရှင်ဥပါ  
 ကာ၊ တံ၊ သင်သည်၊ ဣတော၊ ဤပစ္စန္ဓရစ်မြို့မှ၊ ဝတံာနံ၊ သွား၍၊ ဟတ္ထိနိပုရံ၊  
 ဟတ္ထိနိပြည်သို့၊ ပတွာ၊ ရောက်၍၊ မယျံ၊ အကျွန်ုပ်၏၊ မာတုရံ၊ အမိကို၊ ဝဇ္ဇေသိ  
 ပြောဆိုပါလေ၊ ဒုဂ္ဂတာ၊ မကောင်းမှုကိုပြုသောသူတို့၏အားရာအပါယံ၌ဖြစ်  
 သော၊ ယမလောကိကာ၊ ပြိတ္တာထံ၌အကျုံးဝင်သဖြင့်သိအပ်သော၊ ပေတိ၊  
 ပြိတ္တာမဖြစ်၍ဖြစ်သော၊ တေ၊ သင်၏၊ ဝိဘာ၊ သွီးကို၊ မယာ၊ ငါသည်၊ ဒိဋ္ဌာစ၊  
 မြင်လည်းမြင်အပ်၏၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏ အကြောင်းမကောင်းမှု  
 ကံကို၊ ကရိတွာန၊ ပြုလေခြင်းကြောင့်၊ ဣတော၊ ဤငါတို့ဖြစ်ရာလူ၊ ပြည်မှ၊ ပေ  
 ဟထောကံ၊ ပြိတ္တာထံ၌၊ ဝတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ရှာလေ၏၊ တဇ္ဇေ၊ အ

ရှင်ဥပါသကာ၊ ဇိကာ၊ သင်၏သွေးသည်၊ မယာ၊ အကျွန်ုပ်သည်၊ ဝုဗ္ဗ၊ မှေးတ  
 ဝဋ္ဌ၊ ပလ္လင်္ကံသာ၊ အိပ်ရာပလ္လင်၏၊ ဟေဋ္ဌတော၊ အောက်မှ၊ နိက္ခိတ္တာနိ၊ မြှုပ်  
 ထားအပ်ကုန်သော၊ စက္ကာရိသတသဟဿာနိ၊ ထေးထိန်းအတိုင်းအရှည်  
 ရှိကုန်သော၊ မေ၊ အကျွန်ုပ်၏၊ ဓနာနိ၊ ဥစ္စာတို့သည်လည်း၊ အတ္ထိ၊ ရှိကုန်၏၊  
 တံခနံ၊ ထိုဥစ္စာကို၊ ဧတ္ထ၊ ဤအမည်ရှိသောအရပ်၌၊ နိက္ခိတ္တံ၊ မြှုပ်ထားအပ်  
 သည်ဟူ၍၊ အနက္ခတဉ္စ၊ ကြားလည်းမကြားခဲ့မိ၊ တတော၊ ထိုဥစ္စာမှ၊ ဧက  
 ဒေသံ၊ အချို့ကို၊ ဂဟေတွာ၊ ယူ၍၊ မေ၊ အကျွန်ုပ်ကို၊ ဥဋ္ဌိဿ၊ ရည်မှတ်၍၊ ဒါ  
 နံ၊ အလှူကို၊ ဒေတွာ၊ ပေးပါစေ၊ တဿာစ၊ ထိုအကျွန်ုပ်အမိအားလည်း၊ ဇိဝိ  
 ကာ၊ အသက်မွေးကြောင်းသည်၊ ဟောလု၊ ဖြစ်ပါလေစေ၊ မေ၊ အကျွန်ုပ်၏၊  
 မာတာ၊ အမိသည်၊ ဒါနံ၊ အလှူကို၊ ဒေတွာ၊ ပေးလှူ၍၊ မေ၊ အကျွန်ုပ်အား၊ ဒက္ခိ  
 တံ၊ အလှူကို၊ အန္ဓာဒိသတုစ၊ အမျှပေးဝေလည်းအမျှပေးဝေပါစေ၊ ထဒါ၊  
 ထိုအမျှပေးဝေသောအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ သဗ္ဗကာမသမိဋ္ဌိနိ၊ ခပ်  
 ထိမ်းသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခိတာ၊ ချမ်းသာခြင်း  
 သို့ရောက်သည်၊ ဧကေသံ၊ ဖြစ်ပါလတ္တံ့၊ ဣတိ၊ ဤသို့၊ ဝဇ္ဇေထိ၊ ပြောဆိုပါ  
 ထေ၊ ဣတိ၊ ဤသို့၊ သမာဒပေထိ၊ သတင်းစကားပါးလိုက်၏၊ ဣတိ၊ ဤသို့၊ အ  
 ဝေါစ၊ ပြောဆိုလေ၏၊ သာ၊ ထိုသေရိနိပြိတ္တာမဇ္ဇိ အဖြစ်သို့ရောက်သည်၊  
 ဧကေသံ၊ ဖြစ်ပါလတ္တံ့၊ ဟု၊ ဝဇ္ဇေထိ၊ ပြောဆိုပါလေဟူ၍၊ သမာဒပေထိ၊ သ  
 တင်းစကားပါးလိုက်၏၊ ဣတိ၊ ဤသို့အမိသည်၊ တဿ၊ ထိုပါသကာ၏၊ ဝစ  
 နံ၊ စကားကို၊ သုတွာ၊ ကြား၍၊ တတောဟိတတောဝေ၊ ထိုဥစ္စာမှသာလျှင်၊  
 ကိဋ္ဌိ၊ အချို့ကို၊ ဂဟေတွာ၊ ယူ၍၊ တဿာ၊ ထိုသွေးဖြစ်သောသေရိနိပြိတ္တာမ  
 ကို၊ ဥဋ္ဌိဿ၊ ရည်မှတ်၍၊ ဒါနံ၊ အလှူကို၊ အဒါထိ၊ ပေးလှူ၏၊ ဒေတွာ၊ ပေးလှူ၍၊  
 တဿာ၊ ထိုသွေးဖြစ်သောသေရိနိပြိတ္တာမအား၊ ဒက္ခိတံတံဒက္ခိတံ၊ ထိုအလှူ  
 ကို၊ အာဒိထိစ၊ အမျှပေးဝေလည်းအမျှပေးဝေ၏၊ ပေတိစ၊ ထိုသေရိနိပြိတ္တာ  
 မသည်လည်း၊ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်၊ အာထိ၊ ဖြစ်၏၊  
 ကဿာစ၊ ထိုသေရိနိပြိတ္တာမဇ္ဇိ အမိအားလည်း၊ သုခဇိဝိကာ၊ ချမ်းသာသ  
 ဖြင့်အသက်မွေးရသည်၊ အာထိ၊ ဖြစ်၏၊ ခေဋ္ဌံ၊ ခြောက်ခု၊ ခြောက်သော၊  
 သေရိနိပေတဝတ္ထု၊ သေရိနိပြိတ္တာမဇ္ဇိ အကြောင်းသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ။

(၃၂) ဘောဂုရိသ၊ အိုသောကျား၊ ယုဂါ၊ ပျိုလှယ်သောအရွယ်ရှိသော၊  
 တံ၊ သင်သည်၊ ရတ္တိသံ၊ ညဉ့်၌၊ နရနာရိဂုရုက္ခတော၊ နတ်သားနတ်သွီးတို့ဖြင့်  
 ဖြိုရဲလျက်၊ ရုဇ္ဇနိယေ၊ ရုဇ္ဇနိယေဟိ၊ နှလုံးမွေ့ထောင်ဖွယ်ရှိကုန်သော၊ ကာမဂု

ကောဟိ၊ ကာမဂုဏ်ငါးပါးတို့နှင့်၊ သမဏီဘာဝေန၊ ပြည့်စုံသည်၏အဖြစ်  
 ဖြင့်၊ သောဘတိ၊ တင့်၊ ဘယ်၏၊ ဒိဝသံ၊ နေ့အတို့၌ကား၊ ကာရုဏ်ဆာပတနံ၊  
 အထူးထူးအပြားပြားရှိသောသတ်ခြင်းကို၊ အနုဘောသိ၊ ခံစားရ၏၊ ဘော  
 ပုရိ သ၊ ဒရိယောကျ်ား၊ တံ၊ သင်သည်၊ ပုရိမဇာတိယာ၊ ရှေးဘဝ၌၊ ကိံကမ္မံ၊  
 အဘယ်သို့သဘောရှိသောကံကို၊ အကာသိ၊ ပြုခဲ့ဘူးသနည်း၊ နာရဒ၊  
 အရှင်နာရဒ၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုရေ၊ ရှေးဘဝ၌၊ ခုမဏိယေ၊ နှစ်သက်  
 အပ်သော၊ ဝိရိဗ္ဗဇေ၊ ဝေဘာရဝေပူထပဏ္ဍဝ ဣသိဝိလိဂိဗ္ဗဟုနိဟုဆိုအပ်  
 သောငါးလုံးသောတောင်အရံလည်းရှိထသော၊ ရမ္မေ၊ ထာလံ၊ သသုရှင်လူ  
 အပေါင်းတို့၏ နှလုံးမွေ့လျော်သွယ်ရှိသော၊ ရာဇဂဟေ၊ ရာဇပြိုဟ်ပြည်  
 ၌၊ လုဒ္ဓါ၊ ကြမ်းကြုတ်သော၊ သောဟိဘပါဏီ၊ နေ့တိုင်းမပြတ်သူ အသက်  
 ကိုသတ်သဖြင့် သွေးအလိမ်းအလိမ်းကပ်သော လက်ရှိသော၊ ဒါရုဏော၊  
 ပြင်းထန်စွာ သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ် တတ်သော၊ ဝိဂလုဒ္ဓေါ၊  
 သားမူဆုံးသည်၊ အာသိ၊ ဖြစ်၏၊ နာရဒ၊ အရှင်နာရဒ၊ အတိဒါရုဏော၊  
 အလွန် ကြမ်းကြုတ်သော သဘောရှိသော၊ ပရဟိံသာယ၊ ဆူထပါးကို  
 သက်ပုတ်ညှဉ်းဆဲခြင်း၌၊ ရထော၊ မွေ့လျော်သောစိတ်ရှိသော၊ အသညတော  
 ကိုယ်နှုတ်နှလုံးသုံးပါးကို မစောင့်သော၊ သောဟိ၊ ထိုအကျွန်ုပ်သည်၊ အဝိ  
 ရောဓကဓေသု၊ ဆန့်ကျင်ခြင်းကိုမပြုတတ်ကုန်သော၊ ပါဏီသု၊ သမင်ဒယေ  
 ယုန်ယေ၊ အစရှိကုန်သောသတ္တဝါတို့၌လည်းကောင်း၊ ပုထုသတ္တေသု၊ ထိုမှ  
 ကပါးများစွာကုန်သောသတ္တဝါတို့၌လည်းကောင်း၊ ပဒုဋ္ဌမာနသော၊ ဗျက်  
 ဆီးသတ်ခတ်လိုသောစိတ်ရှိသည်ဖြစ်၍သာလျှင်၊ သဒါ၊ အခါခပ်ထိမ်း၊ ဝိစ  
 ရိံ၊ ထည့်လည်သွားထာ၏။ နာရဒ၊ အရှင်နာရဒ၊ ဝုရေ၊ ရှေးဘဝ၌၊ တထာပေ၊  
 ထိုအကျွန်ုပ်အား၊ သုဟာဒယော၊ ကောင်းမြတ်သောနှလုံးရှိသော၊ သဒ္ဓေါ၊ ကံ  
 ကံ၏အကျိုး နိယုတ်ကြည်ခြင်းလည်းရှိသော၊ ဥပါသကော၊ ရတနာသုံးပါးတို့  
 ကိုကိုးကွယ်ရာဟု ဆည်းကပ်တတ်သော၊ သဟာဒယော၊ အဆွေခင်ပွန်း  
 ကောင်းသည်၊ အာသိ၊ ရှိသည်ဖြစ်၏၊ သောဟိသောဝေသဟာဒယော၊ ထိုဥ  
 ပါသကာဖြစ်သောအဆွေခင်ပွန်းကောင်းသည်သာလျှင်၊ တာတ၊ ချစ်သား၊  
 ပါပကံ၊ ယုတ်မာသော၊ ကမ္မံ၊ အကုသိုလ်ကံကို၊ မာအကောသိ၊ မပြုလင့်၊ ဒုဂ္ဂ  
 တိံ၊ ဒုဂ္ဂတိအပါယ်ဘုံသို့၊ မာအဂါ၊ မထားထေထင့်၊ တံ၊ သင်သည်၊ ပေဗ္ဗ၊ တမ  
 လွန်သောကမ္မံ၊ သုခံ၊ ချမ်းသာကို၊ သစေဗ္ဗန္တထိ၊ အကယ်၍ အလိုရှိသည်ဖြစ်  
 ဆုံးအသံသမံ၊ ကိုယ်နှုတ်နှလုံးသုံးပါးကိုမစောင့်စည်းခြင်းကြောင့်ဖြစ်သော  
 ပါဏဝု၊ သူ အသက်ကိုသတ်ခြင်းကို၊ ဝိရမ၊ ကြဉ်ရှောင်ထော၊ ဣတိ၊ ဤသို့



မံ၊ ငါ့ကို၊ အနုကမ္မန္တော၊ သနားခြင်းရှိသည်ဖြစ်၍၊ ပုနပုနံ၊ အကြိပ်ကြိပ် အ  
 ဘန်ဘန်၊ နိဝါရေထိ၊ မြစ်ပေ၏။ သုခကာမသာ၊ အကျွန်ုပ်၏ချမ်းသာ  
 ခြင်းကိုအလိုရှိပေသော၊ ဟိတာနုကမ္မိနော၊ အကျွန်ုပ်ကို အကျိုးစီးပွားဖြင့်  
 ငြီးမြှောက်ပေတတ်သော၊ တဿ၊ ထိုဥပါသကာဖြစ်သောအဆွေခင်ပွန်း  
 ကောင်း၏၊ ဝဏံ၊ စကားကို၊ သုတ္တာ၊ ကြားနာထုတ်လည်း၊ စိရံ၊ ကြံမြင့်စွာ  
 သောကာမပတ်လုံး၊ ပါပါထိ၊ ခုတော၊ မကောင်းမှု၌အလွန်ပွေ့လျော်သော  
 နှလုံးရှိသော၊ အေုန္တိမာ၊ အသိပညာနည်းထွစွာသော၊ အဟံ၊ အကျွန်ုပ်သည်၊  
 ကဿ၊ ထိုအဆွေခင်ပွန်းကောင်းဖြစ်သော ဥပါသကာ၏၊ သကလောနုသာ  
 သနိံ၊ ခပ်သိမ်းသောအဆုံးအမကို၊ နာကာသိံ၊ လိုက်နာ၍မပြုမိချေ၊ နာရဒ၊  
 အရှင်နာရဒ၊ သူရိ၊ မြေကြီးကဲ့သို့ထူးထပ်ကြယ်ပြောသောပညာရှိထသော  
 သုခမေသေ၊ မိမိ၏၊ ကြိုးစက်ကဲ့သို့မောဟဟူသောအရအခဲကိုခွဲဖောက်  
 တတ်သောကောင်းမြတ်သောပညာလည်းရှိထသော၊ သော၊ ထိုအဆွေခင်  
 ပွန်းကောင်းဖြစ်သောဥပါသကာသည်တာတာချစ်သား၊ ဒိဝါ၊ နေ့၌၊ ပါဏီနော  
 ပါဏေ၊ သတ္တဝါတို့ကို၊ သစေဟနတိ၊ အကယ်၍မကြဉ်ရှောင်နိုင်၍ သတ်  
 သည်ဖြစ်အံ့၊ အထ၊ ထိုသို့နေ့၌မကြဉ်ရှောင်နိုင်၍ သတ်သည်ရှိသော်၊ ရတ္တိံ  
 ညဉ့်အတို့၌၊ တေ၊ သင့်အား၊ သံယမော၊ သူ့အသက်ကိုသတ်ခြင်းမှစောင့်  
 စည်းကြဉ်ရှောင်ခြင်းသည်၊ ဘဝထု၊ ဖြစ်စေသတည်း၊ ဣတိ၊ ဤသို့၊ မံ၊ အ  
 ကျွန်ုပ်ကို၊ အနုကမ္မာယ၊ သနားသဖြင့်၊ ပုန၊ ထမန်း၊ သမေ၊ သုစရိုက်ကုသိုလ်  
 ကံ၌၊ နိဝေသယိ၊ နှလုံးသွင်းစေ၏။ သွာဟံသောအဟံ၊ ထိုအကျွန်ုပ်သည်၊  
 ဒိဝါ၊ နေ့အတို့၌၊ ပါဏေ၊ သတ္တဝါတို့ကို၊ ဟနိတွာန၊ သတ်၍၊ ရတ္တိံ၊ ညဉ့်အ  
 တို့၌၊ ဝိရေကာ၊ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်သည်ဖြစ်၍၊ သံယ  
 တော၊ ကိုယ်နှုတ်နှလုံးကိုစောင့်သည်၊ အဟောသိံ၊ မြစ်၏၊ တဿ၊ ထိုနေ့အ  
 တို့၌သူ့အသက်ကိုသတ်ခြင်းညဉ့်အတို့၌ စောင့်စည်းကြဉ်ရှောင်ခြင်းဟု  
 ဆိုအပ်သောနှစ်ပါးသောကံ၏၊ ဝိပါကော၊ အကျိုးအားဖြင့်၊ အဟံ၊ အကျွန်ုပ်  
 သည်၊ မုတ္တိံ၊ ညဉ့်အတို့၌၊ ပရိစာရေဒိ၊ စမွယ်ရ၏၊ ဒိဝါ၊ နေ့အတို့၌ကား၊ နုဂ္ဂ  
 တော၊ ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်လျက်၊ သုနခေဟိ၊ ခွေးတို့သည်၊  
 ခစ္ဆာမိ၊ ကိုက်ခဲစားသောက်အပ်၏။ နာရဒ၊ အရှင်နာရဒ၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ကု၊ သထသ၊ ကောင်းသောအကျိုးပေးခြင်းထက္ကတာရှိသော၊ တဿ  
 ကမ္မဿ၊ ထိုညဉ့်အတို့၌သူ့အသက်ကိုသတ်ခြင်းမှစောင့်စည်းကြဉ်ရှောင်  
 ခြင်းဟုဆိုအပ်သောကုသိုလ်ကံ၏၊ ဝိပါကံ၊ အကျိုးဖြစ်သော၊ အမာနုသိံ၊  
 နှုတ်စည်းစိပ်ကို၊ ရတ္တိံ၊ ညဉ့်အတို့၌၊ အနုဘောမိ၊ ခံစားရ၏၊ ဒိဝါ၊ နေ့အတို့၌



ကား၊ ကုဏ္ဍုရာ၊ ရွေးတို့သည်၊ သမ္ပုဒ္ဓိဟတဝ၊ ဖွဲ့အပ်သော ရန်ငြိမ်းရှိကုန်သ  
 ကဲ့သို့ဖြစ်ကုန်၍သာလျှင်၊ မမ၊ အကျွန်ုပ်၏၊ ဝဝရီ၊ ကိုယ်ကို၊ သမန္တာ၊ ထက်  
 ဝန်းကျင်မှ၊ ခါဒိတုံ၊ ကိုက်ခဲခြင်းငှါ၊ ဥပသာဝန္တိ၊ အနီးသို့ပြေးထာကုန်၏၊ နာ  
 ရဒ၊ အရှင်နာရဒ၊ အဟံ၊ အကျွန်ုပ်သည်၊ ရုတ္တိယံ၊ ညဉ့်အချိန်၌၊ ပါဏဇေဝိရမ  
 ဏမတ္တေန၊ သူ့အသက်ကိုသတ်ခြင်းမှကြဉ်ရှောင်ကာမျှဖြင့်၊ ဧဝံ၊ ဤသို့  
 သဘောရှိသော၊ သမ္ပုတ္တိ၊ စည်းစိမ်ချမ်းသာကို၊ အနုဘောမိ၊ စံစားရ၏၊ သထ  
 တာယောဂိနော၊ မပြတ်လုံးလအားထုတ်ခြင်းရှိကုန်သော၊ ယေစထေပုရိ  
 သာ၊ အကြင်ယောကျ်ားမြတ်တို့သည်ကား၊ သုဂတဿ၊ မြတ်စွာဘုရား၏၊  
 သာသနော၊ သာသနာတော်၌၊ အဓိသိလာဒိကော၊ အဓိပတိအစရှိသော၊ ဓမ္မေ၊  
 ကုသိုလ်တရား၌၊ ခု၊ မြဲမြံစွာ၊ ပယုတ္တာ၊ လုံ့လပြုကုန်သည်၊ ဟောန္တိ၊ ဖြစ်  
 ကုန်၏၊ ကေပုရိသာ၊ ထိုယောကျ်ားမြတ်တို့သည်၊ ကေဝံ၊ ထောတိချမ်း  
 သာနှင့်မရောသော၊ အသင်္ခတံ၊ အကြောင်းတရားတို့သည် မပြုပြင်အပ်  
 သော၊ ပဒံ၊ မဂဉ္ဇာဏ်ဒိဏ်ဉာဏ်ဖြင့်သိအပ်သော၊ အမတမေဗ၊ အမြိုက်  
 နိဗ္ဗာန်သို့သာလျှင်၊ အဓိဂစ္ဆန္တိ၊ ရောက်ကုန်ရာ၏၊ ဣတိ၊ ဤသို့၊ မညးမိ၊ အ  
 ကျွန်ုပ်မှတ်ထင်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ မိဂလုဒ္ဒကပေတဝတ္ထု  
 သားမှတ်ဆိုးပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၃၃) ဘောပုရိသာ၊ ဒိုယောကျ်ား၊ ထွံ၊ သင်သည်၊ ရုတ္တိယံ၊ ညဉ့်အချိန်၌၊  
 ကုဇ္ဇာဂါဇေ၊ ရုလစ်ပွန်းချွန်ထင်သော၊ ပါသာဒေစ၊ ပြဿာန်၌လည်းကောင်း၊  
 ဂေါဏသန္တတေ၊ ရှည်သောအပွေးရှိသော ကော်ဇောဖြင့်ခင်းအပ်သော အ  
 ခင်းရှိသော၊ ပလ္လကေဝံ၊ အိပ်ရာပလ္လင်၌လည်းကောင်း၊ ပဉ္စဂီကေန၊ အင်္ဂါငါး  
 ရှိသော၊ တူရိယေန၊ စည်မျိုးတူရိယာဖြင့်၊ သုပ္ပာဒိတေ၊ ကောင်းစွာတီးမှုတ်  
 အပ်သော၊ သဘာယေစ၊ သတင်၌လည်းကောင်း၊ ရမ္မသိ၊ မွေ့လျော်စံပျော်ရ  
 ၏၊ တတော၊ ထိုနောင်မှ၊ ရုတျာဝိဝသာနေ၊ ညဉ့်ခါကင်း၍ ခိုဗမ်းထင်းခိုဗမ်း  
 သောက်အခါ၌၊ သူရိယဿ၊ နေ၏၊ ဥဂ္ဂမနပတိ၊ ဥဂ္ဂမနဝေသာယ၊ တက်သော  
 အခါ၌၊ သုသာနတ္ထိ၊ သုသာန်တို့၊ အပဝိဇ္ဇော၊ ဝင်လျက်၊ ဗဟုဒုက္ခံ၊ များသော  
 ဆင်းရဲကို၊ နိဂစ္ဆယိ၊ ခံရ၏ဘောပုရိသာ၊ ဒိုယောကျ်ား၊ ကိံ၊ အသို့နည်း၊ ထွံ  
 သင်သည်၊ ပုရော၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုက္ကဋံ၊ သူ့အသက်ကို  
 သတ်ခြင်းစသောကာယဒုစရိုက်ကို၊ ကတံ၊ ပြုအပ်သလော၊ ဝါစာယ၊ နှုတ်  
 ဖြင့်၊ ဒုက္ကဋံ၊ မဟုတ်မမှန်ပြောဆိုခြင်းရှိသောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုအပ်  
 သလော၊ မနဿ၊ စိတ်ဖြင့်၊ ဒုက္ကဋံ၊ သူတပါးစည်းစိမ်ကိုရှေးရှုကြံခြင်းအစရှိ  
 သောမနောဒုစရိုက်ကို၊ ကတံ၊ ပြုအပ်သလော၊ ကိံ၊ သကမ္ပကိံ၊ သကမ္ပသာ။

☞

အဘယ်မကောင်းမှုအကုသိုလ်ကံ၏၊ ဝိပါကော၊ အကျိုးအားဖြင့်၊ ဣဒံဒုက္ခံ၊  
 ဤသို့သဘောရှိသောဆင်းရဲကို၊ နိဂစ္ဆတိ၊ ခံရဘိသနည်း၊ နာရဒ၊ အရှင်နာ  
 ရဒ၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ရမဏီယေ၊ မြေထွေခြင်းကို  
 ဖြစ်စေဘတ်သော၊ ဂိရိဗ္ဗဇေ၊ ဝေတာရဝေပုဏ္ဏပဏ္ဍဝ ဣသိဂိလိဂိဇ္ဈကုဋ်  
 တည်းဟူသောတောင်ငါးလုံးအရံရှိသော၊ ရမ္မေ၊ နေနေသမျှသူရှင်လူရဟန်း  
 တို့၏နှလုံးမြေထွေသွယ်ရှိသော၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ ဝိဂလုဒ္ဓေါ၊  
 သားရဲဆိုးသည်၊ အာသိ၊ ဖြစ်ဘူး၏၊ လုဒ္ဓေါ၊ ကြမ်းကြုတ်သည်၊ အသည  
 တော၊ ကိုယ်နှုတ်နှလုံးကိုမစောင့်စည်းသည်၊ အာသိ၊ ဖြစ်၏၊ တဿမေ၊ ထို  
 အကျွန်ုပ်၏၊ သဟာယော၊ အဆွေခင်ပွန်းသည်၊ သဒ္ဓေါ၊ ကံကံ၏အကျိုးကိုယုံ  
 ကြည်စွာသာ၊ ဗသန္ဓေ၊ သရားစသော ရတနာသုံးပါး၌ကြည်ညိုမြတ်နိုး  
 သော၊ ဥပါသကော၊ ရတနာသုံးပါးကိုးကွယ်ရာ ဟူ၍ဆည်းကပ်တတ်သော  
 သူသည်၊ အာသိ၊ ဖြစ်၏၊ တဿ၊ ထိုအကျွန်ုပ်၏အဆွေခင်ပွန်းဖြစ်သောဥပါ  
 ကာ၏၊ ကုလုပကော၊ အိမ်သို့မပြတ်ဆည်းကပ်တတ်သောဆရာဖြစ်သော၊  
 ဘိက္ခု၊ ရဟန်းသည်လည်း၊ ဂေါတမဿ၊ ဂေါတမမြတ်စွာဘုရား၏၊ သာဝ  
 ကော၊ တပည့်သားတော်သည်၊ အာသိ၊ ဖြစ်၏၊ နာရဒ၊ အရှင်နာရဒ၊ သောဝိဘိ  
 က္ဗု၊ ထိုရဟန်းသည်လည်း၊ တာတာ၊ ဒါယကာ၊ ပါပကံ၊ ယုတ်မာသော၊ ကမ္မံ၊  
 အကုသိုလ်ကံကို၊ မာအကာသိ၊ မပြုစဉ်၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိအပါယ်ဘုံသို့၊ မာအ  
 ဂါ၊ မလားထေဆင့်၊ တံ၊ သင်သည်၊ ပေဋ္ဌ၊ တမလွန်ကောကန္တံ၊ သုခံ၊ ချမ်းသာကို  
 သစေ၊ ဣစ္ဆတိ၊ အကယ်၍အလိုရှိသည်ဖြစ်အံ့၊ အသံယမံ၊ ကိုယ်နှုတ်နှလုံးကိုမ  
 စောင့်စည်းခြင်းကြောင့်ဖြစ်သော၊ ပါဏဝဓံ၊ သူ့အသက်ကိုသတ်ခြင်းကို၊  
 ဝိရမ၊ ကြံ၍ရှောင်ဘိလော၊ ဣတိ၊ ဤသို့မံ၊ အကျွန်ုပ်ကို၊ အနုကမ္မန္တော၊ သ  
 နားသည်ဖြစ်၍၊ ပုနုပ္ပုနံ၊ အကြိမ်ကြိမ်၊ နိဝါရေသိ၊ ဖြစ်ပေ၏၊ ဝိရံ၊ ကြာမြင့်စွာ  
 သောကာလပတ်လုံး၊ ပါပါဘိရတော၊ မကောင်းမှု၌သာမြေထွေသောနှု  
 လုံးရှိသော၊ အဗုဒ္ဓိမာ၊ အသိပညာမရှိသော၊ အဟံ၊ အကျွန်ုပ်သည်၊ သုခကာ  
 မဿ၊ ချမ်းသာခြင်းကိုအလိုရှိစွာပေသော၊ ဟိတာနုကမ္မိနော၊ အကျိုးစီးပွား  
 ဖြင့်ခြီးမြှောက်တတ်သော၊ တဿဘိက္ခုနော၊ ထိုရဟန်း၏၊ ဝစနံ၊ စကားကို၊  
 သုတွာ၊ ကြားနာလျက်လည်း၊ ဝိရံ၊ ကြာမြင့်စွာသောကာလပတ်လုံး၊ ပါပါဘိ  
 ရတော၊ မကောင်းမှု၌အလွန်မြေထွေသောနှလုံးရှိသော၊ အဗုဒ္ဓိမာ၊ အသိ  
 ပညာနည်းစွာသော၊ အဟံ၊ အကျွန်ုပ်သည်၊ တဿ၊ ထိုရဟန်း၏၊ သက  
 ထာနုသာနိံ၊ အလုံးစုံသောအဆုံးအမကို၊ နာကာသိံ၊ လိုက်နာ၍မကျင့်မိ  
 ချေ၊ နာရဒ၊ အရှင်နာရဒ၊ ဘုရား၊ မြေကြီးကဲ့သို့ထူထပ်ပြန့်ပြောသော ပညာရှိ

ထသော၊ သုမေဓတော၊ ခိဗ်းကြီးစက်ကဲ့သို့ မောဟဟူသော အရအခဲကိုခွဲ  
 ဖောက်ထက်သော ကောင်းမြတ်သော ပညာထည်းရှိထသော၊ သောဘိက္ခု၊  
 ထိုရဟန်းသည်၊ တာထ၊ ဒါယကာ၊ တံ၊ သင်သည်၊ ဒိဝါ၊ နေ့အတို၌၊ ပါဏိ  
 နော၊ သတ္တဝါတို့ကို၊ သစေဟနထိ၊ အကယ်၍ အလျှင်းမလွတ်ကင်းစေနိုင်  
 သောကြောင့် သတ်သည်ဖြစ်အံ့၊ အထ၊ ထိုသို့အလျှင်း မလွတ်ကင်းစေနိုင်  
 သောကြောင့် သတ်သည်ရှိသော်၊ တော၊ သင်အား၊ ရတ္တိံ၊ ညဉ့်အခါ၌၊ သံယ  
 မော၊ သူ့အသက်ကို သတ်ခြင်းမှစောင့်ရှောက်သည်၊ တဝတု၊ ဖြစ်စေသ  
 တည်း၊ ဣတိ၊ ဤသို့၊ ဖံ၊ အကျွန်ုပ်ကို၊ အနုကမ္ပါယ၊ သနားသဖြင့် ပြီးမြောက်  
 ခြင်းငှါ၊ ဝုန၊ တဖန်၊ သမေ၊ သုစရိုက်ကုသိုလ်ကံ၌၊ နိပေသယိ၊ နှလုံးသွင်းစေ  
 ၏၊ သွာဟံသော အဟံ၊ ထိုအကျွန်ုပ်သည်၊ ဒိဝါ၊ နေ့အတို၌၊ ပါဏိနော၊ သတ္တ  
 ဝါတို့ကို၊ ဟနိတွာ၊ သေတ်ပြီး၍၊ ရတ္တိံ၊ ညဉ့်အခါ၌၊ သံယမော၊ ကိုယ်နှုတ်နှလုံး  
 ကိုစောင့်ရှောက်သည်ဖြစ်၍၊ ဝိရတော၊ သုအသက်ကို သတ်ခြင်းမှကြဉ်  
 ရှောင်သည်၊ အဟောသိ၊ ဖြစ်၏၊ တဿကမ္ပဿ၊ ထိုနေ့အတို၌ သူ့အသက်  
 ကိုသတ်ခြင်းဟု ဆိုအပ်သော အကုသိုလ်ကံ ညဉ့်အတို၌ စောင့်စည်း  
 ကြဉ်ရှောင်ခြင်းဟု ဆိုအပ်သော အကုသိုလ်ကံ၏၊ ဝိပါကော၊ အကျိုးအားဖြင့်၊  
 အဟံ၊ အကျွန်ုပ်သည်၊ ရတ္တိံ၊ ညဉ့်အခါ၌၊ ပရိစာရေမိ၊ စမ္ပယ်ရ၏၊ ဒိဝါ၊ နေ့  
 အတို၌ကား၊ ဒုဂ္ဂတော၊ ဆင်းရဲခြင်းသို့ရောက်လျက်၊ သုနခေဟိ၊ ခွေးတို့  
 သည်၊ ခန္ဓာမိ၊ ကိုက်ခဲအပ်၏၊ နာရဒ၊ အရှင်နာရဒ၊ အဟံ၊ အကျွန်ုပ်သည်၊  
 ကုသလဿ၊ ကောင်းသော အကျိုးကိုပေးခြင်းထက္ခဏာရှိသော၊ တဿ  
 ကမ္ပဿ၊ ထိုညဉ့်အခါ၌ သူ့အသက်ကို သတ်ခြင်းမှစောင့်စည်း ကြဉ်ရှောင်  
 ခြင်းဟု ဆိုအပ်သောကံ၏၊ ဝိပါကံ၊ အကျိုးဖြစ်သော၊ အမာနုထံ၊ နတ်၌ဖြစ်  
 သောစည်းစိမ်ချမ်းသာကို၊ အနုဘောမိ၊ ခံစားရ၏၊ ဒိဝါ၊ နေ့အတို၌မူကား၊  
 ကုက္ခု၊ ခွေးတို့သည်၊ သမ္ပုဗ္ဗိ၊ ဟာတာစ၊ ရန်ငြိုးဖွဲ့အပ်ကုန်သော စိတ်ရှိကုန်  
 သကဲ့သို့ဖြစ်ကုန်၍ သာလျှင်၊ မမ၊ အကျွန်ုပ်၏၊ သရိရံ၊ ကိုယ်ကို၊ သမန္တာ၊  
 ထက်ဝန်းကျင်မှ ခါဒိတုံ၊ ကိုက်ခဲခြင်းငှါ၊ ဥပခါဝန္တိ၊ အနီးသို့ပြေးလာကုန်  
 ၏၊ နာရဒ၊ အရှင်နာရဒ၊ အဟံ၊ အကျွန်ုပ်သည်၊ ရတ္တိယံ၊ ညဉ့်အခါ၌၊ ပါဏဝေ  
 ဝိရမထမတ္တေန၊ သူ့အသက်ကို သတ်ခြင်းမှကြဉ်ကာမျှဖြင့်၊ ဝေဗ္ဗဝံ၊ ဤသို့  
 သဘောရှိသောစည်းစိမ်ချမ်းသာကို၊ အနုဘောမိ၊ ခံစားရ၏၊ သတတာနု  
 ယောဝိနော၊ အခါခပ်သိမ်းလုံ့လအားထုတ်ခြင်းရှိကုန်သော၊ ယေစတေပုရိ  
 သာ၊ အကြင်သောကျားမြတ်တို့သည်ကား၊ သုဂတဿ၊ မြတ်စွာဘုရား၏၊  
 သာ၊ သနော၊ သာသနာတော်၌၊ အမိထိသာဒိကော၊ အမိထိသအစရှိကုန်သော

ဓမ္မ၊ ကုသိုလ်တရားတို့ကို ရင်ဖြိုဖွား၊ ပယုတ္တာ၊ လုံ့လဖြိုကုန်သည်၊  
 ဟောန္တိ၊ ဖြစ်ကုန်၏။ ဘောပုရိသ၊ အိုယောကျ်ားမြတ်တို့သည်၊ ကေဝလံ၊  
 လောကီ ချမ်းသာနှင့်မရောသော၊ အသင်္ခတံ၊ အကြောင်းတရားတို့သည်  
 မပြုပြင်အပ်သော၊ ပဒံ၊ မဂ်ဥပဇာတ်ဒိုလ်ဥပဇာတ်ဖြင့်သိအပ်သော၊ အမတမေဝ၊  
 အမြိုက်နိဗ္ဗာန်သို့သာလျှင်၊ အဓိဂစ္ဆန္တိ၊ ရောက်ရကုန်၏။ ဣတိ၊ ဤသို့၊ မညာ  
 မိ၊ အကျွန်ုပ် မှတ်ထင်၏။ အဋ္ဌဓံ၊ ရှစ်ခုမြောက်သော၊ ဒုကိယမိဂလုဒ္ဓက  
 ပေဏဝတ္ထု၊ ရှစ်ယောက်မြောက်သောသားမူဆိုးပြိတ္တာ၏အကြောင်းသည်  
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၃၄) ဘောပုရိသ၊ အိုယောကျ်ား၊ တံ၊ သင်သည်၊ မာလိနိ၊ နတ်၌ဖြစ်  
 ကုန်သော ပန်းတို့ဖြင့် တန်ဆာဆင်ခြင်းရှိ၏။ တိရိစ္ဆာန်၊ ဥရုတ် ပေါင်းသော  
 ဥက္ခောင်းလည်းရှိ၏။ ကာယုရိ၊ လက်ကောက်စသော လက်တန်ဆာတို့  
 ထည်းရှိ၏။ တေ၊ သင်အား၊ စန္ဒနုယ၊ ဒါ၊ စန္ဒကူးနံ၊ သာရေဖြင့်လိမ်းကျွံအပ်  
 ကုန်သော၊ ဝတ္ထာ၊ ကိုယ်အစိတ်တို့သည်၊ သန္တိ၊ ရှိကုန်၏။ ပသန္တမုခဝတ္ထော၊  
 ကြည်ညိုတွယ်သောမျက်နှာအဆင်းသည်လည်း၊ အသိ၊ ရှိသည်ဖြစ်၏။ တံ၊  
 သင်သည်၊ သူရိယဝတ္ထော၊ သူရိယဝတ္ထော၊ တက်သစ်သောနေလုလင်နှင့်  
 တူသောအဆင်းရှိသည့်သာလျှင်၊ ဟုတ္တာ၊ ဖြစ်၍၊ သောဘယိ၊ တင့်တယ်၏။  
 ဘောပုရိသ၊ အိုယောကျ်ား၊ ပါရိသစ္စာ၊ ပရိသတ်၌ အကျုံးဝင်ကုန်သော၊  
 တေ၊ သင်၏။ ယောဗ္ဗမေပရိစာရိကာ၊ အကြင်အကြွအရံတို့သည်၊ သန္တိ၊ ရှိ  
 ကုန်၏။ ဧတပရိစာရိကာ၊ ထိုအကြွအရံတို့သည်၊ အမာနုသ၊ နတ်တို့သည်၊  
 ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ သင်၏။ ပါရိစာရိကာ၊ အကြွအရံမိန်းမဖြစ်ကုန်  
 သော၊ ယာဗ္ဗမာဒသကညာသဟာသာနံ၊ အကြင်တသောင်းအတိုင်းအ  
 ရှည်ရှိကုန်သောနတ်သိဗ္ဗိတို့သည်၊ သန္တိ၊ ရှိကုန်၏။ ကမ္မုကာယုရုဓရာ၊ ဓမ္မ  
 သင်းလက်ကောက်ကိုဆောင်ကုန်သော၊ ကဗ္ဗနာဝေဠံဝိဘူသိတာ၊ ဣဒုရ်  
 ဆောင်းပန်းတို့ဖြင့် ဆင်ယင် အပ်သော ဆံပင်ရှိကုန်သော၊ တေ၊ ထိုတ  
 သောင်းကုန်သောနတ်သိဗ္ဗိတို့သည်၊ ကာ၊ အဘယ်နတ်ပြည့်၌အကျုံးဝင်ကုန်  
 သောနတ်သိဗ္ဗိနည်း၊ ဘောပုရိသ၊ အိုယောကျ်ား၊ တံ၊ သင်သည်၊ မဟာ  
 နုဘာဝေ၊ ကြီးမြတ်သော တန်ခိုးအာနုဘော်ရှိသည်၊ အသိ၊ ဖြစ်၏။ ဝေဿမ  
 ဟံသနုဗ္ဗပဝါ၊ ရှုကုန်သောသူတို့၏ ကြက်သီးမွေးညှင်း ထခြင်းကိုဖြစ်စေ  
 တတ်သောအဆင်းသဏ္ဍာန်ရှိသည်လည်း၊ အသိ၊ ဖြစ်၏။ သောတ္ထံ၊ ထိုသို့သ  
 သောအဆင်းသဏ္ဍာန်ကြွရံပရိ သတ်နတ်၏တန်ခိုးနှင့်ပြည့်စုံသောသင်သည်  
 အပ္ပက္ခနာ၊ မိမိ၏။ ဝိဗ္ဗိဓံသာနိ၊ ကျောက်ကုန်းသာတို့ကို၊ သာမံ၊ ကိုယ်တိုင်၊



ဥက္ကဋ္ဌ၊ ခြစ်၍ ခြစ်၍၊ ခါဒသိ၊ စားရ၏၊ ဘောပုရိသ၊ အပိုယောဂျီ၊ ကိံနု၊ အသို့  
နည်း၊ တံ၊ သင်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ကောယေန၊ ကိုယ်ဖြင့်၊ ဒုက္ကဋ္ဌံ၊ သူ့၊ အ  
သက်ကို သတ်ခြင်းအစရှိသော ကာယဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊  
ဝါစာယ၊ နှုတ်ဖြင့်၊ ဒုက္ကဋ္ဌံ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းအစရှိ  
သော ဝစီဒုစရိုက်ကို၊ ကတံ၊ ပြုအပ်ခဲ့ဘူးသလော၊ မနသာ၊ မိတ်ဖြင့်၊ ဒုက္ကဋ္ဌံ၊  
သူ့စည်းစိမ်ကို မိမိသို့ရှေးရှုကြံခြင်းအစရှိသော မနောဒုစရိုက်ကို၊ ကတံ၊  
ပြုခဲ့ဘူးသလော၊ ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်းမှု အကုသိုလ်  
ကံ၏အကျိုးအားဖြင့်၊ တံ၊ သင်သည်၊ ဝိဗ္ဗိမံသာနိ၊ ကျောက်ကုန်းသားတို့ကို၊  
ဥက္ကဋ္ဌ၊ ခြစ်၍ ခြစ်၍၊ ခါဒသိ၊ စားရ၏၊ သနည်း၊ နာရဒ၊ အရှင်နာရဒ၊ အဟံ၊  
အကျွန်ုပ်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဇီဝလောကေ၊ လှပြည်၌၊ ပေသုညဓမ္မသာဝါ  
ဒေနစ၊ သူနှစ်ဦးတို့၏ ညီညွတ်ခြင်းကို ဖျက်ဆီးတတ်သော ဂုံးတိုက်သော  
စကားမဟုတ်မမှန် ချွတ်ယွင်းဖောက်ပြန်သော စကားဖြင့် ထည်းကောင်း၊  
နိကတိဝဉ္ဇနာယစ၊ ကောက်ကျစ်စဉ်းလဲခြင်းသူတပါးကို ထည့်ပတ်ခြင်းဖြင့်  
ထည်းကောင်း၊ အတ္တနော၊ မိမိ၏၊ အနုတ္တိယံ၊ အကျိုးမရှိစိန်သောဌ၊ အာစ  
ရိသံ၊ ကျင့်ခဲ့ဘူး၏၊ တတ္ထ၊ ထိုလူပြည်၌၊ အဟံ၊ အကျွန်ုပ်သည်၊ ပရိသံ၊ ပရိ  
သတ်သို့၊ ဝက္ကာ၊ သွား၍၊ သမ္ပကာယေ၊ အမှန်ဆိုခြင်းဌ၊ လျှောက်ပတ်သော အ  
ခါသည်၊ ဥပဋ္ဌိတေ၊ ဖြစ်ထတ်သော်၊ အတ္ထံ၊ အကျိုးကို ထည်းကောင်း၊ ဓမ္မံ၊  
အကြောင်းကို ထည်းကောင်း၊ နိရုကတွာ၊ ဓမ္မတွာ၊ စွန့်ပစ်၍၊ အဓမ္မံ၊ အ  
ကြောင်းမဟုတ်သည်သို့၊ အနုတ္တိယံ၊ လိုက်ခဲ့ဘူး၏၊ တဿကမ္မသ၊ ထိုမ  
ကောင်းမှုကံ၏၊ ဝိပါကေန၊ အကျိုးအားဖြင့်၊ အဟံ၊ ငါသည်၊ ဝိဗ္ဗိမံသာနိ၊  
ကျောက်သားတို့ကို ဥက္ကဋ္ဌ၊ ခြစ်၍ ခြစ်၍၊ ခါဒသိ၊ စားရ၏၊ နာရဒ၊ အရှင်နာရဒ  
ယောသတ္ထော၊ အကြင်သတ္တဝါသည်၊ ဝိဗ္ဗိမံသိကော၊ သူနှစ်ဦးတို့၏ ညီညွတ်  
ခြင်းကို ဖျက်တတ်သော ဂုံးတိုက်သော စကားကို ဆိုခြင်း အစရှိသော အ  
ကျင့်ဖြင့် သူတပါးတို့၏ ကျောက်သားကို ခြစ်၍ ခြစ်၍ စားသကဲ့သို့ ပြုတတ်  
သည်၊ ဟောတိ၊ ဖြစ်၏၊ သောသတ္ထော၊ ထိုသတ္တဝါသည်၊ အတ္ထု၊ ယခုအဟံ၊  
အကျွန်ုပ်သည်၊ အတ္တနော၊ မိမိ၏၊ ဝိဗ္ဗိမံသာနိ၊ ကျောက်ကုန်းသားတို့ကို ဥက္ကဋ္ဌ၊  
ခြစ်၍ ခြစ်၍၊ ခါဒသိ၊ စားရ၏၊ သနည်း၊ ဟောသတိ၊ ဖြစ်သတ္တံ၊ နာရဒ၊ အ  
ရှင်နာရဒ၊ မမ၊ အကျွန်ုပ်၏၊ ဣဒံ၊ ဒုက္ခံ၊ ဤမိမိ၏ ကျောက်သားကို ကိုယ်တိုင်  
ခြစ်၍ ခြစ်၍ စားရခြင်းဆင်းရဲကို၊ တယာ၊ အရှင်နာရဒ သည်၊ သာမံ၊ ကိုယ်  
တိုင်ပင်လျှင်၊ ဝိဗ္ဗိမံ၊ မြင်အပ်ပြီ၊ နာရဒ၊ အရှင်နာရဒ၊ အနုတ္တိယံ၊ သနားတတ်

သောအလေ့ရှိကုန်သော၊ ကုသယာ၊ သူကပါးတို့၏အစီးအပွားဖြစ်ကြောင်း  
 ကောင်းသောအကျင့်၌ လိမ္မာကုန်သော၊ ယေဗုဒ္ဓါဒယော၊ အကြင်ဘုရား  
 အစရှိကုန်သော သူတော်ကောင်းတို့သည်၊ လိဝစနံ၊ အကြင်စကားကို၊ ဝ  
 ဒေယျု၊ ဆိုကုန်ရာ၏၊ တေသံ၊ ထိုဘုရားအစရှိသော သူတော်ကောင်းတို့၏  
 တံပစနံ၊ ထိုစကားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝဒါမိ၊ ဆို၏၊ တုဝံ၊ အရှင်နာ  
 ရဒသည်၊ ပေသုဏံ၊ သူနှစ်ဦးတို့၏ ညီညွတ်ခြင်းကို ဗျတ်တတ်သောရူး  
 တိုက်သောစကားကို၊ မာအဘာဇာဏိ၊ မဆိုသင့်၊ မုသာစ၊ မဟုတ်မမှန်ချွတ်  
 ယွင်းဖောက်ပြန်သောစကားကိုလည်း၊ မာအဘာဇာဏိ၊ မဆိုသင့်၊ အဟံဝိယ၊  
 အကျွန်ုပ်ကဲ့သို့၊ ဝိဋ္ဌိမံသိကော၊ ကျောက်ကုန်းသားကို ခြစ်၍ခြစ်၍စားရ  
 သောပြိတ္တာသည်၊ မာခေါအသိ၊ မဖြစ်စေထင့်၊ ဣတိ၊ ဤသို့၊ အာဟ၊ သျှောက်  
 ၏၊ နာမံ၊ နိုးရူးမြောက်သော၊ ကုဗုဒ္ဓိနိဗ္ဗယိကပေတဝတ္ထု၊ တရားကို  
 ကောက်ကျစ်စဉ်းလဲ၍ဆုံးဖြတ်တတ်သောပြိတ္တာ အကြောင်းသည်၊ နိဋ္ဌိတံ၊  
 ပြီးခြင်းသို့ရောက်ပြီ။

(၃၅) ဘောပုရိသ၊ အိုယောကျ်ား၊ တံ၊ သင်သည်၊ အန္တလိက္ခတ္ထိ၊  
 ကောင်းကင်၌၊ တိဋ္ဌန္တော၊ တည်သည်၊ အသိ၊ ဖြစ်၏၊ ဗုဂ္ဂန္တော၊ မကောင်း  
 သောအနံ့ရှိသည်လည်း၊ အသိ၊ ဖြစ်၏၊ တဝ၊ သင်၏၊ မုခတော၊ ခံတွင်းမှ၊  
 ပူဘိ၊ ဝတ်သောအနံ့သည်၊ ဝါယသိ၊ လှိုင်၏၊ ပူတိဝန္တံ၊ ဝတ်သော အနံ့ဖြင့်လှိုင်  
 သော၊ ဝော၊ သင်၏၊ မုခဉ္စ၊ ခံတွင်းကိုလည်း၊ ကိမိယော၊ ပိုးလောက်တို့သည်  
 ခါဒန္တိ၊ ခဲကုန်၏၊ တံ၊ သင်သည်၊ ပုဗ္ဗေ၊ ဧတဝန္တံ၊ ကိံကန္တံ၊ အဘယ်သို့သ  
 ဘောပုရိသ၊ အကုသိုလ်ကံကို၊ အကသိ၊ ပြုခဲ့ဘူးသနည်း။ ဘောပုရိသ၊  
 အိုယောကျ်ား၊ ကမ္မသန္ဓေဒိဏာ၊ ကံသည် တိုက်တွန်းအပ်ကုန်သော၊ သ  
 ဣာ၊ သတ်ဖြတ်ခြင်းကိုပြုတတ်ကုန်သောသတ္တဝါတို့သည်၊ သတ္ထံ၊ ထက်စွာ  
 သွေးအပ်သောသန်ချက်ကို၊ ဝဟေတွာ၊ ကိုင်ကုန်၍ထိုအုပ်အနံ့၏လှိုင်  
 ခြင်းကြောင့်၊ ဥပရိ၊ အထက်၌၊ ပုနပ္ပုနံ၊ အကြိပ်ကြိပ်၊ တဝ၊ သင်၏၊ မုခံ၊  
 ခံတွင်း ကို၊ ဩက္ကန္တန္တိ၊ လှီးဖြတ်ကုန်၏၊ ပုနပိ၊ တဘန်လည်း၊ တသ္မိံ၊ အဝက  
 န္တိ၊ ထမ္ဘာနေ၊ ထိုရှေ့လှီးဖြတ်ရာအရပ်၌ပင်လျှင်၊ ခါမေန၊ သားငန်ရေဖြင့်၊ ပရိ  
 ဖေါသိဘွာ၊ ဖျန်းကုန်၍၊ ပုနပ္ပုနံ၊ အကြိပ်ကြိပ်၊ ဩက္ကန္တန္တိ၊ လှီးဖြတ်ကုန်၏၊  
 ဘောပုရိသ၊ အိုယောကျ်ား၊ ကိံနု၊ အသို့နည်း၊ တယာ၊ သင်သည်၊ ပုဗ္ဗေ၊ ဧတ  
 န္တံ၊ ကာယေန၊ ကိုယ်ဖြင့်၊ ဗုက္ကဋ္ဌိ၊ သူ့အသက်ကိုသတ်ခြင်းအစရှိသောကာ  
 ယဒုစရိုက်ကို၊ ကတံ၊ ပြုအပ်ခဲ့ဘူး သထော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဗုက္ကဋ္ဌိ၊ မ  
 ဟုတ်မမှန်သောစကားကိုပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို၊ ကတံ၊

ပြန်စူးသလော၊ မနုဿာ၊စိတ်ဖြင့်၊ ခုတ္တု၊ သူတပါးစီးစည်၊စိတ်ကို ရှေးရှု  
 ကြံခြင်းအစရှိသော မနောဒုစရိုက်ကို၊ ကတံ၊ပြန်စူး သလော၊ ကိလေ  
 ကမ္မဝိပါ ကေန၊ အဘယ်မကောင်းမှု အကုသိုလ်ကံ၏ အကျိုးအားဖြင့်၊  
 တံးသင်သည်၊ ဣဒံဒုက္ခံ၊ဤသို့သောဆင်းရဲသို့၊ နိဂစ္ဆယိ၊ခံရသနည်း၊  
 မာရိသ၊ အရှင်မဟာ ကဿပ၊ အဟံ၊အကျွန်ုပ်သည်၊ ဝုဗ္ဗေ၊ရှေးဘဝ၌၊  
 မေဏီယေ၊ နှစ်သက်ဖွယ်ရှိသော၊ဂိရိဗ္ဗဇေ၊ ဝေတာရေဝပုဏ္ဏပဏ္ဍဝဏ္ဏသိ  
 ဝိလိဂိဏ္ဍကုန်တည်းဟူသော တောင်ငါးလုံးအရံရှိထသော၊ ရမ္မေ၊ထာလာ  
 သသူရှင် လူအပေါင်းတို့၏ နှလုံးမွေ့လျော်တွယ်လည်း ရှိထသော၊ရာဇဂ  
 ဟေ၊ရာဇပြိုဟ်ပြည်၌၊ သုပဟုတဿ၊အလွန်များသော၊ဇနုညဿ၊ရွှေငွေ  
 ကျောက်သံစပါးဆန်စသော သက်ရှိသက်မဲ့ဥစ္စာ၏၊ ဣဿရော၊အရှင်ဖြစ်  
 သော၊ ဂဟပတိ၊သူကြွယ်သည်၊ အသိ၊ဖြစ်ဘူး၏၊မာရိသ၊အရှင်မဟာက  
 သပ၊ဝုဗ္ဗေ၊ရှေးဘဝ၌၊ တဿမေ၊ထိုအကျွန်ုပ်၏၊ အယံဘရိယာစ၊ဤမ  
 ဟားသည်လည်းကောင်း၊အယံဗိတာစ၊ဤသို့သည်လည်းကောင်း၊မေ၊အ  
 ကျွန်ုပ်၏၊အယံသုဏီသာစ၊ဤချွေးမသည်ရင်း၊ပသန္တိဗိက္ခာ၊ကြည်ညိုသော  
 စိတ်ရှိကုန်သည်ဖြစ်၍၊ ဝဗ္ဗပုဗ္ဗေဒိနိနံ၊သာပန်းအစရှိဟုန်သောပူဇော်တွယ်  
 ဝတ္ထုတို့ကို၊ဂဟေတွာ၊ယူကုန်၍၊ ဝေတုဋ္ဌာနံ၊ ဝေတ်တော်ထားရာအရပ်  
 သို့၊ဝဗ္ဗံ၊သွားခြင်းငှါ၊အာရုဗ္ဗန္တိ၊အားထုတ်ကုန်၏၊ထူပံ၊စေတီတော်ကို  
 ပူဇော်ပူဇော်ခြင်းငှါ၊မာလဗ္ဗပနံ ကိုလည်းကောင်း၊ ဥပ္ပသဗ္ဗာပိ၊ ကြာကို  
 လည်းကောင်း၊ပစ္စန္ဓံ၊ အသစ်ဖြစ်သော၊ ဝိလေပနဗ္ဗ၊ နံသာပျောင်းကိုလည်း  
 ကောင်း၊ဟာရန္တိ ဟေ၊ ဆောင်ကုန်သော၊တော၊ ထိုအကျွန်ုပ်၏သွီးမဟား  
 ချွေးမတို့ကို၊ဝါရေသိ၊မြစ်ဘူး၏၊တံပါပံ၊ ထိုဝေတ်တော်ထားရာစေတီကို  
 ပူဇော်ခြင်းကိုကဲ့ရဲ့သဖြင့် မြစ်မိခြင်းတည်းဟူသော မကောင်းမှုကံကို၊မ  
 ယာ၊အကျွန်ုပ်သည်၊ပကတံ၊ပြုအပ်၏၊ ဟန္တေ၊ အရှင်မဟာကဿပ၊  
 ပစ္စတ္တဝေဒနာ၊အသီးအသီးမိမိတို့ခံစားအပ်သော ကြီးစွာသောဆင်းရဲဝေဒ  
 နာရှိကုန်သော၊ဆဋ္ဌာဝိတိသဟဿာနိ၊ရှစ်သောင်းခြောက်ထောင်အတိုင်း  
 အရှည်ရှိကုန်သော၊ မယံ၊ အကျွန်ုပ်တို့သည်၊ထူပပူဇံ၊ ဝေတ်တော်ထားရာ  
 စေတီကိုပူဇော်ခြင်းကို၊ဗိဝဏ္ဏေတွာ၊ ကဲ့ရဲ့ ကုန်၍၊ နိရယံ၊ပြင်းစွာဆင်းရဲ  
 သည်၏အဖြစ်ကြောင့်ရဲနှင့်တူသောပြိတ္တာထံ၌၊ဥပပန္နာ၊ပဋိသန္ဓေအားဖြင့်  
 ဖြစ်ကုန်၏၊ဘုသံ၊လွန်စွာသောဆင်းရဲကို၊ပစ္စာမ၊ခံရကုန်၏ ဟန္တေ၊အရှင်  
 မဟာကဿပ၊ ယေစခေါပုဂ္ဂဏာ၊အကြင်ပုဂ္ဂိုလ်တို့သည်လည်း၊ အရဟ  
 တော၊ဤသောတို့မှအလွန်ဝေးတော်မူသော၊ သဗ္ဗာသမ္ပုဒ္ဓာပ၊မြတ်စွာ

ဘုရား၏ ထူဝံ၊ ဝတ်တော် ထားရာစေတီကို၊ ဥဒ္ဓိဿ၊ ရည်မှတ်၍၊ မဟော၊ ပူ  
 ဇော်ခြင်းသည်၊ ဝတ္ထုန္တဝတ္ထုမာန၊ ဖြစ်သည်ရှိသော်၊ အဟံဝိယ၊ အကျွန်ုပ်  
 ကဲ့သို့၊ ထူပူဇာယ၊ ဝတ်တော်ထားရာ စေတီကိုပူဇော်ခြင်း၏၊ အာဒိနဝံ၊  
 အပြစ်ကို ပကာသေန္တိ၊ ပြုကုန်၏၊ နေပုပ္ဖဝေ၊ ထိုပုဂ္ဂိုလ်တို့ကို၊ တတော၊  
 ထိုမကောင်းမှုမှ၊ ဝိဝေစရေထ၊ ကြဉ်ပါစေကုန်သော၊ ဘန္တေ၊ အရှင်မဟာ  
 ကဿပ၊ မာယာထာရီ၊ နတ်၌ဖြစ်ကုန်သော ပန်းတို့ကိုပန်ဆင် ကုန်လျက်၊  
 အသကံ ဘာ၊ နတ်၌ဖြစ်ကုန်သော အဝတ်တန်ဆာတို့ကိုဝတ်ဆင်ကုန်လျက်  
 အာသန္တိယော၊ လာကုန်သော၊ ဣမာစက္ကတ္တိယော၊ ဤအကျွန်ုပ်၏မယား  
 ချွေးမသွီး ဖြစ်ဘူးကုန်သော နတ်သွီးတို့ကိုလည်း၊ ပဿ၊ ရှုတော်မူထော  
 တာဇုတ္တိယော၊ ထိုနတ်သွီးတို့သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ မာသာဝိပါကံ၊ ပန်းဖြင့်  
 ဝတ်တော်ထားရာစေတီကို ပူဇော်ခြင်းအကျိုးကို၊ အနုဘောန္တိ၊ ခံစားရ  
 ကုန်သည်ဖြစ်၍၊ ဣဒ္ဓါ၊ နတ်၌ဖြစ်ကုန်သော၊ ယသသိနိယော၊ အခြံအရံနှင့်  
 ပြည့်စုံကုန်သည်ဟောန္တိ၊ ဖြစ်ကုန်၏၊ ဘန္တေ၊ အရှင်မဟာကဿပ၊ အစ္စ  
 ရံ၊ အံ့ဘွယ်ရှိသော၊ အတ္တုတံ၊ မဖြစ်စဘူးဖြစ်သော၊ ထောမဟံဘနံ၊ ကြက်  
 သီးမွေးညှင်းထခြင်းကိုဖြစ်စေဘတ်သော၊ ဟဂ္ဂတံဝေဝိပါကံ၊ ထိုသို့သော  
 အကျိုးကိုသာလျှင်၊ ဒိသ္မ၊ ညာဏ်မျက်စိဖြင့်မြင်ကြကုန်၍၊ သပ္ပညာ၊ ပညာ  
 ရှိကုန်သော၊ ဣမာဇုတ္တိယော၊ ဤအကျွန်ုပ်၏မယားသွီး ချွေးမဖြစ်ဘူးကုန်  
 သောနတ်သွီးတို့သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ နမော၊ ရှိခိုးခြင်းကို၊ ကရောန္တိ၊  
 ပြုကုန်၏၊ တံမဟာရနံ၊ ထိုမြတ်စွာဘုရား၏ ဝတ်တော်ထားရာစေတီကို၊  
 ဝန္တန္တိ၊ ရှိခိုးကုန်၏၊ ဘန္တေ၊ အရှင်မဟာကဿပ၊ နုန၊ အကျွန်ုပ်အကြံရှိ၏၊  
 ဣတော၊ ဤပြိတ္တာ၏အဖြစ်မှ၊ ဝတိံ၊ ရတော၍၊ မာနုသိ၊ လူပြည်၌ဖြစ်သော  
 ယောနိ၊ ဗမိုသန္ဓေကို၊ သဒ္ဓါနု၊ ရ၍၊ အဟံ၊ အကျွန်ုပ်သည်၊ အပ္ပမတ္တော၊ မမေ့မ  
 လျော့သည်ဖြစ်၍၊ ပုနပ္ပုနံ၊ အကြိမ်ကြိမ်၊ ထူပူဇံ၊ ဝတ်တော်ထားရာစေတီ  
 ကိုပူဇော်ခြင်းကို၊ ကရိဿာမိ၊ ပြုအံ့၊ ဣတိ၊ ဤသို့၊ အာဟ၊ လျှောက်၏၊  
 ဓသမံ၊ သယ်ခုမြောက်သော၊ မာတုဝိဝတ္ထု ပေတဝတ္ထု၊ ဝတ်တော်ကို  
 ပူဇော်ခြင်း၏ကျေးဇူးမဲ့ကိုဆိုခြင်းကြောင့်ပြိတ္တာဖြစ်သော သုက္ကိယံ၏အ  
 ကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ထတ္ထ၊ ထိုစူဠဝဂ်၌၊ ဥဒါနံ၊ ဥဒါန်းသည်ကား။ အာသန္ဓာမာန၊ ခြေချသဖြင့်  
 မပြတ်သောဝက်၊ ရေအပြင်၌အညာသို့ဆန်သွားသောပြိတ္တာ၊ ကောဏ္ဍိကော  
 ကုဏ္ဍိ၊ မြို့ချွင်ဖွားရာရှိသောသာဏဝါထိထေရ်၊ ရထကာရီ၊ ရထကာရအိုင်  
 ၏အနီး၌ဖြစ်သောပြိတ္တာမ၊ ဘုသေနာစ၊ ပြောင်ပြောင်တောက်သောသလေး



စပါးပျင်းတို့ကိုမိမိဥက္ကောင်းထက်၌ကြပျန်ရသောကုန်သည်စဉ်းလဲပြိတ္တာ  
 နှင့် သဟ၊တက္ခ၊ကုမာရော၊သုသာန်စွန့်ပစ်အပ်သောပြည်တန်ဆာမ၏သား  
 သူငယ်၊ပဏိကာစေဝ၊ဇနပုဒ်မြို့၏ ကျုံးပြင်၌ပြိတ္တာဖြစ်သော သေရိနိပြည်  
 တန်ဆာမ၊ဇန္ဒလုဒ္ဓါ၊ သားမူဆိုးပြိတ္တာနှစ်ယောက်တို့ပိဋိ၊မိမိကေချွာက်ကုန်သား  
 ကို ဆိုထံဘိုင်ခြစ်၍ခြစ်၍စားရသောတရားသူကြီးစဉ်းလဲပြိတ္တာ၊ပူဇကော၊  
 ဓာတ်ထော်ကိုပူဇော်ခြင်း၏ကျေးဇူးမဲ့ ကိုဆိုခြင်းကြောင့် ပြိတ္တာဖြစ်သော  
 သူကြွယ်၊ ဣတိဣဒံ၊ဤသည်သျှင်တည်း။ တတိယော၊သုံးခုမြောက်သော၊  
 ရူဇွန်ဝဂ္ဂ၊ရူဇွန်သည်၊နိဗ္ဗိတော၊ပြီးခြင်းသို့ရောက်ပြီ။ ။

( ၄-မဟာဝဂ် )

☸ (၃၆) ဝေသာလီနာမ၊ ဝေသာလီ အမည် ရှိသော၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်း  
 တို့၏နဂရံ၊မြို့သည်၊အတ္ထိ၊ရှိ၏။ တတ္ထ၊ထိုဝေသာလီမြို့၌၊ အဗ္ဗသက္ကဇော၊  
 အဗ္ဗသက္ကရအမည်ရှိသော၊လိစ္ဆဝိ၊လိစ္ဆဝိမင်းသည်၊ ဧ၊ဟု၊ဖြစ်၏။ သောရာ  
 ဇာ၊ထိုအဗ္ဗသက္ကရလိစ္ဆဝိမင်းသည်၊ နဂရဿ၊ ဝေသာလီမြို့၏၊ ဗာဟိရံ၊  
 အာ၌ဖြစ်သော၊ ပေတံ၊ကုန်သည်ပြိတ္တာကို၊ ဗိသွာန၊ မြင်၍၊ ကာရနတ္ထိ  
 ကော၊ ဇီဝဘော ဇီဝိတမေဝ သေယျောဟု ပြိတ္တာသည်ဆို အပ်သောစ  
 ကားအကြောင်းဖြင့်အလိုရှိ သည်ဖြစ်၍၊ တံပေတံ၊ ထိုပြိတ္တာကို၊တတ္ထေဝ၊  
 ထိုမြင်ရာအရပ်၌ပင်သျှင်၊ပုန္နိတ္ထ၊ မေး၏၊ယက္ခ၊နတ်သား။ ဣမဿ၊ဤတံ  
 ကျင့်၌တင်လျှိုအပ်သော ယောကျ်ားအား၊ သေယျောဝါ၊ ကြောကိုဆန့်၍  
 အိပ်ရခြင်းသည်သည်ကောင်း၊နိသဇ္ဇဝါ၊ တင်ပျဉ်ခွေခြင်းစေရန်သည်ကိုပြု  
 ၍ထိုင်ရခြင်းသည်သည်ကောင်း၊ နအတ္ထိ၊မရှိ၊ အဘိက္ကမောဝါ၊ ရှေ့သို့  
 တက်ရခြင်းသည်သည်ကောင်း၊ပရိတ္တမောဝါ၊ နောက်သို့ဆုတ်ရခြင်းသည်  
 လည်ကောင်း၊ နတ္ထိ၊မရှိ၊ အထိတဝီဘဝါယိယ ဝတ္ထုဘောဝါ၊ စားဖွယ်  
 သောက်ဖွယ်ခဲဖွယ်အဝတ်အရုံတို့ကို သုံးဆောင်ခြင်းဟုဆိုအပ်သော၊ယာ  
 စရိစာရိယာ၊အကြင်စဖွယ်ခြင်းသည်၊အတ္ထိ၊ရှိကုန်၏၊သာပိ၊ ထိုစားဖွယ်  
 သောက်ဖွယ်တို့ကိုသုံးဆောင်သည်၏ အစွမ်းဖြင့် ဖွယ်ခြင်းသည်လည်း၊  
 ဣမဿ၊ ဤတံကျင့်၌တင်လျှိုသောယောကျ်ားအား၊နတ္ထိ၊မရှိ၊ ပုဗ္ဗေ၊ရှေး  
 ကာသန္ဓိ၊အနုကမ္မကာ၊ သနားပြီးမြောက်တတ်ကုန်သော၊ ယေဥာတကာ၊  
 အကြင်အဆွေအမျိုးတို့သည်လည်းကောင်း၊ ယေဒိဋ္ဌသုယာ၊ အကြင်မြင်  
 တူးကြားထူးကုန်သောအဆွေခင်ပွန်းတို့သည်လည်းကောင်း၊ယေသုဟဇ္ဇာ၊  
 အကြင်နှလုံးအကျွမ်းဝင်ကုန်သော၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း။

အသမ္ဘမဿ၊ ဤတံကျင်န္ဒတင်ယျှိအပ်သောယောကျ်ားအား၊ အဟောသံ၊ ဤ  
သည့်ဖြစ်ကုန်၏၊ ဣဒါနိ၊ ယခုအခါ၌မူကား၊ တေဝိ၊ ထိုအခွေအမျိုးအစရှိ  
ကုန်သောသူ ဘုံသည်လည်း၊ တံ၊ ထိုတံကျင်န္ဒတင်ယျှိအပ်သောယောကျ်ား  
ကို၊ ဒဠုတ္တိ၊ ရှုခြင်းငှါလည်း၊ နုဝတန္တိ၊ မရကုန်၊ အယံပုရိသော၊ ဤတံကျင်န္ဒ  
တင်ယျှိအပ်သောယောကျ်ားသည်၊ တေနုဇနေန၊ ထိုအခွေအမျိုးအစရှိ  
သောသူသည်၊ ဝိရာဇိတတ္ထောဟိ၊ စွန့်ပစ်အပ်သော သဘောရှိသည်သာ  
လျှင်၊ ဟောတိ၊ ဖြစ်၏၊ ယက္ခ၊ နတ်သား၊ ဩဂ္ဂတတ္ထဿ၊ ကင်းသောဝိညာဉ်  
ရှိသောသူအား၊ မိတ္တာ၊ အခွေခင်ပွန်းတို့သည်၊ နုဘဝန္တိ၊ ရှိသည်မဖြစ်ကုန်၊  
မိတ္တာ၊ အခွေခင်ပွန်းတို့သည်၊ ကေဝထံ၊ စည်းစိမ်ဥစ္စာဖြင့်မျှတဲသည်ကို၊ ဝိ  
ဒိက္ခာ၊ သိကုန်၍၊ ဇိဝန္တန္တိ၊ အသက်ရှိသောသူကိုပင်လျှင်၊ ဝိဇဟန္တိ၊ စွန့်ပစ်  
ကုန်၏၊ ဟဿ၊ ထိုသူ၏၊ အတ္ထုဉ္စ၊ စည်းစိမ်ကိုသာလျှင်၊ ဒိသ္မာ၊ မြင်ကုန်၍၊ ပရိ  
စာယန္တိ၊ ခြံကုန်၏၊ ဥဂ္ဂတတ္ထဿစ၊ စည်းစိမ်ချမ်းသာဖြင့်မြင့်မြတ်သော  
သဘောရှိသောသူအား၊ ဗဟုမိတ္တာ၊ အခွေခင်ပွန်းများကုန်သည်၊ ဟောန္တိ၊  
ဖြစ်ကုန်၏၊ အယံ၊ ဤသို့သောဖြစ်ခြင်းသည်၊ ယောကိယသဘာဝေါ၊ သတ္တ  
ယောက၌ဖြစ်သူလူအပေါင်းတို့၏သဘောတည်း၊ ယက္ခ၊ နတ်သား၊ အယံပုရိ  
သော၊ ဤတံကျင်န္ဒတင်ယျှိအပ်သောယောကျ်ားသည်၊ သဗ္ဗဘောဂေဟိ၊ အ  
တွင်းအပသုံးဆောင်အပ်ကုန်သောခပ်သိမ်းသော စည်းစိမ်ချမ်းသာတို့မှ၊ နိ  
ယိနုတ္ထော၊ ယုတ်ခြင်းသဘောရှိသည်ဖြစ်၍၊ ကိစ္ဆော၊ အလွန်ပြိုင်ဆင်းရဲ  
၏၊ သဗ္ဗက္ခိတော၊ သွေးတို့ဖြင့်လိမ်းကျသောကိုယ်လည်းရှိ၏၊ သပရိကိတ္တ  
ဂတ္ထော၊ တံကျင်ထိုးယှိသဖြင့်ပေါက်သောကိုယ်လည်းရှိ၏၊ ဥဿာဝဗိန္နု၊  
ဝပထိဗ္ဗမာနော၊ မြက်ဖျားထိမ်းကျသောဆီနှင်းပေါက်နှင့်တူသောကိုယ်၌  
ထိမ်းကျသောသွေးပေါက်လည်းရှိ၏၊ အဇ္ဇ၊ ယနေ့၌လည်းကောင်း၊ သုပေ  
ဝါ၊ နက်ဖြန်၌လည်းကောင်း၊ ဣမဿ၊ ဤတံကျင်န္ဒယျှိအပ်သောယောကျ်ား  
အား၊ ဇိဝိတဿ၊ အသက်၏၊ ဥပရာဇော၊ ဆန့်ကျင်ခြင်းသည်၊ ဘဝိဿတိ၊  
ဖြစ်လတ္တံ့၊ ယက္ခ၊ နတ်သား၊ တဒဒိသံ၊ ဤသို့သဘောရှိသော၊ ဥဇ္ဇမ  
ကိပ္ပပတ္တံ၊ အလွန်ပြိုင်ဆင်းရဲခြင်းသို့ရောက်သော၊ ဝုပိမန္နဿ၊ တမာပင်  
၏၊ ဒဠောနု၊ အရိုးဖြင့်၊ ကတော၊ ပြုအပ်သော၊ သုဝေ၊ တံကျင်၌၊ ဥတ္တာသိတံ၊  
ထင်ယျှိအပ်သော၊ ဣမံပုရိသံ၊ ဤယောကျ်ားကို၊ တွံ၊ သင်သည်၊ ကေနုဇန္တေ  
နု၊ အဘယ်အကြောင်းကြောင့်၊ ဘော၊ အချင်းယောကျ်ား၊ ဇိဝ၊ အသက်ရှင်  
သလော၊ တေ၊ သင့်အား၊ ဇိဝိတမေဝ၊ အသက်ရှင်ခြင်းသည်သာလျှင်၊ သေ  
ယျော၊ ကောင်းမြတ်၏၊ ဣတိ၊ ဤသို့၊ အဝေဒေသိ၊ ဆိုထိသနည်း၊ ဝိတ္ထဝိ၊

အပ္ပသက္ကဋ္ဌလိစ္ဆဝိမင်းမြတ်အား အကျွန်ုပ်သည်၊ ဝုရိမဇာတိ၊ ရှေးဘဝ၌၊  
သရာဓိ၊ အောက်မှေ၏၊ ဧသောပေါသော၊ ဤတံကျင်၌တင်လျှီအပ်သော  
ယောကျ်ားသည်၊ ဝုရိမဇာတိသာ၊ ရှေးဘဝ၌၊ မသံ၊ အကျွန်ုပ်၏၊ သာဓေဝ၊  
ဟိတော၊ အဆွေအမျိုးသည်လည်း၊ အဟောသိ၊ ဖြစ်တူး၏၊ နှစ်၊ ဤတံကျင်  
၌တင်လျှီအပ်သောယောကျ်ားကို၊ ဒိသ္မာ၊ မြင်သောကြောင့်၊ ပါပဓမ္မော၊  
ယုတ်မာသော အကျင့်ရှိသော၊ အယံ၊ ဤတံကျင်၌ တင်လျှီအပ်သော  
ယောကျ်ားသည်၊ နိရယံ၊ ငရဲသို့၊ မာပတိ၊ မဆင်းစေထင့်၊ ဣတိ၊ ဤသို့၊ မေ၊ အ  
ကျွန်ုပ်အား၊ ကာရုညန္တု၊ သနားခြင်းသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ လိစ္ဆဝိ၊  
အပ္ပသက္ကဋ္ဌလိစ္ဆဝိမင်းမြတ်၊ ဒုက္ကဋ္ဌကမ္မကာရိ၊ မကောင်းမှုကိုပြုလေ့ရှိ  
သော၊ ဧသဧသောပေါသော၊ ဤတံကျင်၌တင်လျှီအပ်သော ယောကျ်ား  
သည်၊ ဣတော၊ ဤလူ၏အဖြစ်မှ၊ စုတော၊ စုတေသည်ရှိသော်၊ သတ္တု၊ သာဒံ၊  
မကောင်းမှုကိုပြုကုန်သောသတ္တဝါတို့ဖြင့်များသော၊ စောာရရူပံ၊ ပြင်းထန်  
သောသတောရှိသော၊ မဟာသိ၊ ထပ်၊ ကြီးစွာသောဆင်းရဲခြင်းရှိသော၊ ကဗျ  
ကံ၊ ခါးစပ်သော၊ ဘယာနကံ၊ ကြောက်လန့်ခြင်းကိုဖြစ်စေတတ်သော၊ နိရ  
ယံ၊ ငရဲ၌၊ ဥပ္ပဇ္ဇတိ၊ ဖြစ်ရလိမ့် သတည်း၊ တေနနိရယေနတထောနိရယတော၊  
ဤတံကျင်၌တင်လျှီအပ်သောယောကျ်ား၏ဖြစ်ရာထိုငရဲထက်၊ အနေက  
ထာဒဂန၊ များသောအဖို့ရှိသော၊ ဂုတေန၊ အကျိုးအားဖြင့်၊ အယမေဝသု  
လော၊ ဤတံကျင်သည်သာလျှင်၊ သေပေျာ၊ ကောင်းမြတ်၏၊ လိစ္ဆဝိ၊ အပ္ပ  
သက္ကဋ္ဌလိစ္ဆဝိမင်းမြတ်၊ အယံဝုရိသော၊ ဤတံကျင်၌ တင်လျှီအပ်သော  
ယောကျ်ားတည်း၊ ဣတော၊ ဤလူ၏အဖြစ်မှ၊ စုတော၊ စုတေ သည်ရှိသော်၊  
ကေန္တရက္ခံ၊ စင်စစ်ဆင်းရဲသော၊ ကဗျကံ၊ ခါးစပ်သော၊ ကေန္တတိပ္ပံ၊ စင်စစ်  
ထက်မြက်သောဆင်းရဲဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ပတိ၊ ဆင်းရဲလိမ့်သ  
တည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တံ၊ ဆိုအပ်သော၊ မမ၊ အကျွန်ုပ်၏၊ ဣဒ္ဓဝစနံ၊ ဤစကား  
ကိုလည်း၊ သုတွာ၊ ကြား၍၊ ဧသောပေါသော၊ ဤတံကျင်၌တင်လျှီအပ်သော  
ယောကျ်ားသည်၊ ဒုက္ကဋ္ဌပနိတော၊ ဤအကျွန်ုပ်၏စကားဖြင့်ငရဲ၌ဖြစ်သော  
ဆင်းရဲကိုဆောင်အပ်သည်ဖြစ်၍၊ ပါတံ၊ မိမိအသက်ကို၊ ယသ္မာ၊ အကြံ  
ကြောင့်၊ ဝိဇဟေယျ၊ စွန့်ရာ၏၊ တသ္မာ၊ ထိုကြောင့်၊ မေမယာ၊ အကျွန်ုပ်သည်၊  
ကတော၊ ပြုအပ်သောအမှုသည်၊ ဣမဿ၊ ဤတံကျင်၌ တင်လျှီအပ်သော  
ယောကျ်ား၏၊ ဇိဝိတဿ၊ အသက်၏၊ ဥပရောဓော၊ ဆန့်ကျင်ဘက်ဖြစ်  
သည်၊ မာအဟောသိ၊ မဖြစ်စေထင့်၊ ဣတိမနသိကတွာ၊ ဤသို့လုံးပြု၍၊  
အယံ၊ အကျွန်ုပ်သည်၊ သန္တိကေ၊ တံကျင်၌တင်လျှီအပ်သော ယောကျ်ား၏



အထံ၌၊ ဣဒံဝစနံ၊ ဤဆံင်းရဲ၌ ဖြစ်လတ္တံ့ သောစကားကို၊ နာတာဝါ၊ မထို၊ အထခေါ၊ စင်စပ်သော်ကား၊ ဘော၊ အချင်းယောက်ျား၊ ဇီဝံ၊ အသက်ရှင်ခြင်းကို အလိုရှိသလော၊ တေ၊ သင်အား၊ ဇီဝိဘမေဝ၊ အသက်ရှင်ခြင်းသည်သာလျှင်၊ သေယျော၊ ကောင်းမြတ်၏၊ ဣတိဣဒမေဝဝစနံ၊ ဤသို့သောစကားမျှကိုသာလျှင်၊ ဘာတာဝါ၊ ဆို၏၊ ယက္ခ၊ နတ်သား၊ ပုရိသဿ၊ တံကရင်၌ ထင်လျှ် အပ်သောယောက်ျား၏၊ သေ၊ အတ္ထော၊ ဤအကြောင်းကို၊ အဂ္ဂေယံ၊ ငါတို့သည်၊ အတ္တိတော၊ သိအပ်ပြီးတုဝံ၊ သင်ကို၊ အညဗ္ဗိ၊ တပါးသောအကြောင်းကိုလည်း၊ ပုစ္ဆိတုံ၊ မေးခြင်းငှါ၊ မယံ၊ ငါတို့သည်၊ ဣစ္ဆာမသေ၊ အလိုရှိပါကုန်၏တုံ၊ သင်သည်၊ နော၊ ငါတို့အား၊ ဩကာလကမ္ပံ၊ အခွင့်ပြုသောအမှုကို၊ သေစေကရောထိ၊ အကယ်၍ပြုသည်ဖြစ်အံ့၊ မယံ၊ ငါတို့သည်၊ တံ၊ သင့်ကို၊ ပုစ္ဆာမ၊ မေးကုန်အံ့၊ နော၊ ငါတို့အား၊ နစကုတ္တိတမ္ပံ၊ အမျက်မထွက်အပ်၊ လိစ္ဆဝီ၊ အပ္ပသက္ကုလိစ္ဆဝီမင်းမြတ်၊ တဒါ၊ ထိုရှေးဦးစွာ မြင်သောအခါ၌၊ မေ၊ အကျွန်ုပ်အား၊ အဒ္ဓါ၊ မချွတ်၊ ပရိညာ၊ မေးထောဟုဝန်ခံလိုခြင်းသည်၊ အဟု၊ ဖြစ်၏၊ နာမိက္ခနာ၊ မဖြေကြားလိုခြင်းသည်၊ အပ္ပသန္နဿ၊ မကြည်ညိုသောသူအား၊ ဟောတိ၊ ဖြစ်၏၊ ဣဒါနိပန၊ ယခု၌မူကား၊ အဟံ၊ အကျွန်ုပ်သည်၊ အကာမာ၊ မဖြေကြားလိုသော်လည်း၊ တုယံ၊ သင်၏၊ သန္ဓေယျဝစော၊ ယုံကြည်အပ်သောစကားရှိသောသူသည်၊ ဟောမိ၊ ဖြစ်၏၊ ဣတိ၊ ကတွာဣဗိနာကာရေထာန၊ ဤသို့ယုံကြည်အပ်သော စကားရှိသည်၏အဖြစ်ကြောင့်၊ တုံ၊ သင်သည်၊ ကာမံ၊ အလိုရှိအပ်သော အနက်ကို၊ မံ၊ အကျွန်ုပ်ကို၊ ပုစ္ဆဿ၊ မေးထော၊ အဟံ၊ အကျွန်ုပ်သည်၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ဝိသယံ၊ ဖြေခြင်းငှါစွမ်းနိုင်၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ အတ္တနော၊ အကျွန်ုပ်၏၊ ဥာဏဗလောနုဗ္ဗဝံ၊ ဥာထံစွမ်းအထောက်၊ ကထေသယာမိ၊ ဖြေပေအံ့၊ ယက္ခ၊ နတ်သား၊ အဟံ၊ ငါသည်၊ ယံကိဗ္ဗိ၊ အကြင်အထုံးစုံသော အရာကို၊ စက္ခုနာ၊ မျက်စိဖြင့်၊ ပသယိဿာမိ၊ မြင်လတ္တံ့၊ တံသဗ္ဗိ၊ ထိုအထုံးစုံသော အရာကိုလည်း၊ အဟံ၊ ငါသည်၊ တထေဝ၊ ထိုမြင်တိုင်းပင်လျှင်၊ အဘိသန္ဓဟေယျံ၊ ယုံကြည်ရာ၏၊ ယက္ခ၊ နတ်သား၊ ယံကိဗ္ဗိ၊ အကြင်အထုံးစုံသော အရာကို၊ စက္ခုနာ၊ မျက်စိဖြင့်၊ ပသယိဿာမိ၊ မြင်လတ္တံ့၊ တံသဗ္ဗိ၊ ထိုအထုံးစုံသော အရာကိုလည်း၊ တေ၊ သင်၏၊ ဒိဋ္ဌသုတံ၊ မြင်အပ်ကြားအပ်သော အရာကိုလည်းကောင်း၊ အညံဝါပိ၊ တပါးသော အရာကိုလည်းကောင်း၊ အဟံ၊ ငါသည်၊ အဘိသန္ဓဟေယျံ၊ ယုံကြည်ရာ၏၊ တံသမ္ပံ၊ ထိုအထုံးစုံသော အရာကို၊ ဒိဋ္ဌာစ၊ မြင်၍လည်းကောင်း၊ တဝ၊ သင်၏၊ ဝစနံ၊ စကားကို၊ သုတွာစ၊ ကြား

☰

ဤလည်းကောင်း၊ အဟိ၊ ဝါသည်၊ နောဗိစသဒ္ဓယော ယျံ၊ ယံကြည်လည်းမယုံ  
 ကြည်၊ ယက္ခ၊ နတ်သား၊ တံ၊ သင်သည်၊ မေ၊ ဝါအား၊ နိယသုကမ္မံ၊ နှိပ်သော  
 အမှုကို၊ ကရေယျာထိ၊ ပြုရာ၏၊ လိစ္ဆဝိ၊ အပ္ပသက္ကမ္မံ၊ လိစ္ဆဝိမင်းမြတ်၊ တလ၊  
 သင်၏၊ သောပရိညာ၊ ဤ သဗ္ဗိတိတာဟံ အဘိသဒ္ဓေယျံ၊ ဟူသော ဝန်ခံခြင်း  
 သည်၊ မေ၊ အက္ခန္တိအား၊ သပ္ပပရိစ္စ၊ စွဲ၍၊ ဟောတု၊ ဖြစ်စေ၊ အဟိ၊ အက္ခန္တိ  
 သည်၊ သုဟပ္ပ၊ သင်ကြားအပ်သည်လည်းဖြစ်ထသော၊ အသုတ၊ ဓွာရိ၊ မသင်  
 မှကြားအပ်သေးသည်လည်းဖြစ်ထသော၊ သဗ္ဗိန္ဒြိ၊ အလုံးစုံသည်လည်းဖြစ်ထ  
 သော၊ ယံခမ္မံ၊ အကြင်တရားကို၊ ယထာပဇာနံ၊ ယထာပဇာနန္တော၊ ကိုယ်ထိ  
 သည်အထောက်၊ ဟေ၊ သင်အား၊ အက္ခိယံ၊ ကြားလတ္တံ့၊ တံ၊ သင်သည်၊  
 အညတ္ထိကော၊ ထိခြင်းဖြင့်အလိုရှိသည်ဖြစ်၍၊ နောစပဒုဋ္ဌဝိက္ခော၊ ပြစ်မှားလို  
 သောစိတ်မရှိသည်ဖြစ်၍၊ မယာ၊ အက္ခန္တိသည်၊ ဝုပ္ပမာနံ၊ ဆိုအပ်လတ္တံ့  
 သော၊ တံခမ္မံ၊ ထိုတရားကို၊ သုတ္တာ၊ ကြားနာ၍၊ ပသာဒံ၊ ကြည်ညိုခြင်းကို၊  
 ထာဝသု၊ ရစေသတည်း၊ ယက္ခ၊ နတ်သား၊ တံ၊ သင်သည်၊ အထက်  
 ဘေးမှ၊ မြင်းတို့၏တန်ဆာဖြင့်တန်ဆာဆင်အပ်သော၊ သေတေန၊ ပြုသောအ  
 ဆင်းရှိသော၊ အသေန၊ မြင်းဖြင့်၊ သူသာဝုတကဿ၊ တံကျင်၌လျှိုအပ်သော  
 ယောကျ်ား၏၊ သန္တိ၊ ကော၊ အထံသို့၊ ဥပယာသိ၊ သွား၏၊ အပ္ပ၊ တံ၊ မဖြစ်စဘူး  
 ဖြစ်သော၊ ဒဿနေယျံ၊ ရှုချင်ဘွယ်ရှိသော၊ ဣဒံယာနံ၊ ဤမြင်းယာဉ်သည်၊  
 ကိ သကမ္မဿ၊ အဘယ်ကုသိုလ်ကံ၏၊ ပလံ၊ အကျိုးနည်း၊ အယံဝိပါကော၊  
 ဤမြင်းယာဉ်ဟည်းဟူသောအကျိုးသည်၊ ကိ သကမ္မဿ၊ အဘယ်ကုသိုလ်  
 ကံ၏၊ ဝိပါကော၊ အကျိုးနည်း၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းမြတ်၊ ဝေသာလိယာ၊  
 ဝေသာလီအမည်ရှိသော၊ နဂရဿ၊ မြို့၏၊ မဇ္ဈေ၊ အလယ်၌၊ စိက္ခလ္လမဂ္ဂေ၊  
 ရွံ့ညွှန်ရှိရာခရီး၌၊ နရကံအာဝါဝံ၊ တွင်းသည်၊ အဟောထိ၊ ဖြစ်၏၊ အဟိ၊ အ  
 က္ခန္တိသည်၊ ပသန္နဝိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ ဧကံ၊ တခု  
 သော ဂေါသီသံ၊ နွားဥက္ခောင်း ရိုးဖြင့်ပြီးသော၊ သေတုံ၊ တံတားကို၊ ဂ  
 ဟေတွာ၊ ယူ၍၊ နရကယျိံ၊ တယျိံ၊ စိက္ခလ္လဝါဓေ၊ ထိုရွံ့ညွှန်ရှိရာတွင်း၌၊ နိက္ခိဝိ  
 ခင်းထားဘူး၏၊ ဧတယျိံ၊ ထိုနွားဥက္ခောင်း ရိုးထံထား၌၊ ပါဒါနိ၊ မြေတို့ကို၊  
 ပတိဋ္ဌပေတွာ၊ ထောက်၍၊ မယပ္ပ၊ အက္ခန္တိတို့သည်၎င်း၊ အညေစ၊ ဟပါး  
 ကုန်သောသူတို့သည်လည်းကောင်း၊ အတိတ္တမိမှာ၊ ရွံ့ညွှန်ကိုလွန်မကုန်၏၊  
 အပ္ပ၊ တံ၊ မဖြစ်ဖူးဖြစ်သော၊ ဒဿနေယျံ၊ ရှုချင်ဘွယ်ရှိသော၊ ဣဒံယာနံ၊ ဤ  
 မြင်းယာဉ်သည်၊ ထသေဝကမ္မဿ၊ ထိုရွံ့ညွှန်ရှိရာတွင်း၌နွားဥက္ခောင်းရိုး  
 ဖြင့်ပြီးသောထံထားကို ခင်းခြင်းတည်းဟူသော ကုသိုလ်ကံ၏သဘာဝျှင်၊

ဗလံ၊ အကျိုးတည်း၊ အယံဝိပါကော၊ ဤခြင်းဟော၍ တည်းဟူသော အကျိုး  
 သည်၊ တသေဝကမ္မဿ၊ ထိုရွံ့ညွှန်ရှိရာတွင်း၌ နွားဥကွောင်းရိုးတံကား  
 ကိုခင်းခြင်း၏သာလျှင်၊ ဝိပါကော၊ အကျိုးတည်း၊ ယက္ခ၊ နတ်သား၊  
 တော၊ သင်၏၊ ဝဇ္ဇောစ၊ အဆင်းသည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသော အ  
 ရပ်မျက်နှာကို၊ ပတာသတိ၊ ထွန်းလင်းစေနိုင်၏၊ တော၊ သင်၏၊ ဝဇ္ဇောစ၊ အနံ့  
 သည်လည်း၊ သဗ္ဗဒိသာ၊ ခပ်ထိမ်းသော အရပ်မျက်နှာကို၊ ပတာသတိ၊ ပျံ  
 ထိုင်၏၊ တံ၊ သင်သည်၊ ယက္ခိဗ္ဗိပတ္တော၊ နတ်၌ ဖြစ်သော တန်ခိုးနှင့် ပြည့်စုံခြင်း  
 သို့ရောက်သည်၊ အထိ၊ ဖြစ်၏၊ မဟာနုဘာဝေါစ၊ ကြီးသော အာရုံဘော်ရှိ  
 သည်လည်း၊ အထိ၊ ဖြစ်၏၊ နဂ္ဂေါစနဂ္ဂေါပန၊ အဝတ်မူကားမရှိအလျှင်းကင်း  
 သည်၊ အထိ၊ ဖြစ်၏၊ အယံဝိပါကော၊ ဤအကျိုးသည်၊ ကိဿကမ္မဿ၊ အ  
 တတ်ကံ၏၊ ဝိပါကော၊ အကျိုးနည်း၊ လိစ္ဆဝိ၊ အမွသက္ကရလိစ္ဆဝိမင်းမြတ်  
 အဟံ၊ အကျွန်ုပ်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ အက္ခောဓနော၊ အမျက်မာန်နည်း  
 သည်၊ အမိ၊ ဖြစ်၏၊ နိစ္စပသန္နဝိက္ခော၊ မပြတ်ကြည်ညိုသော စိတ်ရှိသည်  
 လည်း၊ အမိ၊ ဖြစ်၏၊ သဗ္ဗာဟိ၊ သိမ်မွေ့နူးညံ့ကုန်သော၊ ဝါစာဟိ၊ စကားကို  
 ဖြင့်၊ အနံ၊ လူကံကံသို့ ဥပေမိ၊ ဆည်းကပ်၏၊ ဣဒါနိ၊ ယခုဘဝ၌၊ မေ၊ အကျွန်ုပ်  
 ၏၊ ဒိဗ္ဗော၊ နတ်၌ ဖြစ်သော၊ ဝဇ္ဇော၊ အဆင်းသည်၊ သတထံ၊ မပြတ်၊ ပတာ  
 သတိ၊ ထွန်းပ၏၊ အယံဝိပါကော၊ ဤအဆင်းအရောင်ထွန်းပခြင်းတည်းဟူ  
 သော အကျိုးသည်၊ တသေဝကမ္မဿ၊ ထိုအမျက်မာန်နည်းခြင်းအစရှိ  
 သော ကုသိုလ်ကံ၏သာလျှင်၊ ဝိပါကော၊ အကျိုးတည်း၊ လိစ္ဆဝိ၊ အမွသက္က  
 ရလိစ္ဆဝိမင်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ဝေဗ္ဗေ၊ သီလအစ  
 ရှိသောကျေးဇူး၌၊ ဝိတာနံ၊ တည်ကုန်သော သူတို့၏၊ ယသဉ္စ၊ ကျေးဇူးကို  
 လည်းကောင်း၊ ကိတ္တဉ္စ၊ ကုန်ကိုလည်းကောင်း၊ ဒိသ္မာန၊ ထိမြင်၍၊ ပသန္နဝိ  
 ဝက္ခော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ မန္တေခိကထေမိ၊ ပြောဆိုပြီးမှင်း  
 တတ်၏၊ ဣဒါနိ၊ ယခုဘဝ၌၊ မေ၊ အကျွန်ုပ်၏၊ ဒိဗ္ဗော၊ နတ်၌ ဖြစ်သော၊ ဝဇ္ဇော၊  
 အနံ့သည်လည်း၊ သကထံ၊ မပြတ်၊ ပဝါယတိ၊ ပျံထိုင်၏၊ အယံဝိပါကော၊ ဤ  
 အကျိုးသည်၊ တသေဝကမ္မဿ၊ ကျေးဇူးရှိသော သူတို့၏ကျေးဇူးကိုပြီး  
 မှင်းပြောဆိုခြင်း၏သာလျှင်၊ ဝိပါကော၊ အကျိုးတည်း၊ လိစ္ဆဝိ၊ အမွသက္က  
 ရလိစ္ဆဝိမင်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ကိတ္တဉ္စ၊ ရေခိပ်  
 ခွံ၊ နှာယန္တနံ၊ ရေချိုးကုန်သော၊ သဟာယာနံ၊ အဆွေခင်ပွန်းတို့၏၊ ထလေ၊  
 ကုန်း၌၊ ဝှပ်တံ၊ ထားအပ်သော၊ နုဿံ၊ အဝတ်ပုဆိုးကို၊ ဝိဒ္ဓတ္ထိကော၊ ကစား  
 ရယ်မြူးခြင်းဖြင့် အလိုရှိသည်ဖြစ်၍၊ နောပေဒုဗ္ဗိက္ခော၊ ဗျက်ဆီးလိုသောစိတ်



မရှိဘဲသာဓုဉ်၊ နိဒ္ဒဟိသံ၊ ဝှက်ထားဘူး၏။ တေန၊ ထိုသို့ဝှက်ထားခြင်း  
 ကြောင့်၊ ဣဒါန၊ ယခုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ နဂ္ဂေါက၊ အဝတ်မရှိသည်  
 ထည်း၊ အမှီဖြစ်၏။ ကထိရာဝုတ္တိစ၊ ဗြုံပြင်ဆင်းရဲသဖြင့်အသက်မွေးရသည်  
 ထည်း၊ အမှီဖြစ်၏။ ယက္ခ၊ နတ်သား၊ ယော၊ အကြင်သူသည်၊ ကိဇ္ဇမာ  
 နော၊ ကစားရယ်မြူးခြင်းဖြင့်အလိုရှိသည်ဖြစ်၍၊ ပါပံ၊ မကောင်းမှုကို၊ ပက  
 ရောဘိ၊ ပြု၏။ တဿကမ္မဿ၊ ထိုအကုသိုလ်ကံ၏၊ ဝိပါကံ၊ အကျိုးသည်၊  
 ဤဒိသံ၊ ဤသို့သဘောရှိသည်၊ အဟု၊ ဖြစ်၏။ ယောပန၊ အကြင်သူသည်ကား  
 အကိဇ္ဇမာနော၊ ကစားရယ်မြူးခြင်းဖြင့်အလိုမရှိဘဲ ၊ ပဒုဋ္ဌိဗ္ဗေတ္တာ၊ ဝေသာ  
 အစရှိသောအကုသိုလ်မှုထည်ပျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍၊ ပါ  
 ပံ၊ မကောင်းမှုကို၊ ကရောဘိ၊ ပြု၏။ တဿကမ္မဿ၊ ထိုအကုသိုလ်ကံ၏၊ ဝိ  
 ပါကံ၊ အကျိုးကို၊ ပဏ္ဍိတာ၊ ပညာရှိတို့သည်၊ ကိံ အဟု၊ အဘယ်သို့ဆိုကုန်  
 သနည်း၊ ၊ လိစ္ဆဝိ၊ အမွှာသတ္တုလိစ္ဆဝိမင်းမြတ်၊ ယေမနုဿာ၊ အကြင်လူ  
 တို့သည်၊ နုဋ္ဌသင်္ကပ္ပမနာ၊ ကာမဂုဏ်ကိုကြံခြင်းအစရှိသည်တို့၏အစွမ်း  
 ဖြင့်ပျက်ဆီးအပ်သောစိတ်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ကာယေန၊  
 ကိုယ်ဖြင့်လည်းကောင်း၊ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း၊ သံကိလိဋ္ဌာ၊ သူ  
 အသက် ကိုသတ်ခြင်းအစရှိသော ကာယဒုစရိုက်မဟုတ်မမှန်ဆိုခြင်းအစ  
 ရှိသောဝစီဒုစရိုက်ဖြင့်ညစ်ညူးကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ  
 မနုဿာ၊ ထိုလူတို့သည်၊ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်သည်မှ၊ ပရံ  
 နော၊ ကံ၌၊ သမ္ပယာယံ၊ တမလွန်ထောက၌၊ အသံသယံ၊ ယုံမှားမရှိ၊ နိဇယံ၊ ရဲသို့  
 ဥပေန္တိ၊ ကပ်ကုန်၏။ အပရေ၊ ထိုမှထပါးကုန်သော၊ မနုဿာပန၊ လူတို့သည်၊  
 သုဂတိံ၊ ကောင်းမှုရှိသောသူတို့၏ ဖြစ်ရာသုဂတိထုံကို၊ အာသနာ၊ တောင့်  
 တာကုန်ထွက်၊ ဒါနေ၊ အလှူပေးခြင်း၌၊ မုတာ၊ မွေ့လျော်သောနှလုံးရှိကုန်သည်  
 ဟောန္တိ၊ ဖြစ်ကုန်၏။ သံဂဟိတတ္တဘာဝါ၊ သင်္ကဟဝတ္ထုတို့ဖြင့် ကိုယ်ကို  
 ကဲ့သို့သူတပါးတို့ကို ခြီးမြှောက်ထတ် သောသဘော ရှိကုန်သည်လည်း၊  
 ဟောန္တိ၊ ဖြစ်ကုန်၏။ တေမနုဿာ၊ ထိုလူတို့သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊  
 ဘေဒါ၊ ပျက်သည်မှ၊ ပရံ၊ နောက်၌၊ အဘိသမ္ပရာဟံ၊ တမလွန်ထောက၌၊  
 အသံသယံ၊ ယုံမှားမရှိ၊ သုဂတိံ၊ ကောင်းမှုရှိသောသူတို့၏ ဖြစ်ရာသုဂတိ  
 ထုံသို့၊ ဥပေန္တိ၊ ကပ်ကုန်၏။ ယက္ခ၊ နတ်သား၊ တယာ၊ သင်သည်၊ ကာ  
 ထုပထဿ၊ ကုသိုလ်ကံ၏ထည်းကောင်း၊ ပါပဿ၊ အကုသိုလ်ကံ၏ထည်း  
 ကောင်း၊ ယောအယံဝိပါကော၊ အကြင်ကောင်းကျိုး မကောင်းကျိုးကို၊  
 ဝိဘဇ္ဇိတ္တာ၊ ခွဲဝေ၍၊ ဝုတ္တော၊ ဆိုအပ်ပြီ၊ တံ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံ၏

ကောင်းကျိုးမကောင်းကျိုးကို၊ ကိန္တိကေနကာဇောန၊ အဘယ်သို့သော  
အကြောင်းဖြင့်၊ အဝေဝေစွာစွဲ၍၊ အဟံ၊ ငါသည်၊ ဇာနေယျံ၊ သိအံ့နည်း၊ ကိံ ဝါနိ  
ဒသနံ၊ အဘယ်သို့သောသက်သေကိုမူလည်း၊ ဒိတ္ထာ၊ မျက်မှောက်ထင်ထင်  
မြင်၍၊ အဟံ၊ ငါသည်၊ သဒ္ဓဟောယျံ၊ ယုံကြည်ရအံ့နည်း၊ ကောပိပဏ္ဍိတော  
အဘယ်ဥညာရှိသည်မူလည်း၊ ဧတံ၊ ထိုကုသိုလ် အကုသိုလ်၏အကျိုးကို၊  
မှံ၊ ငါ့ကို၊ သဒ္ဓဟာပေယျံ၊ ယုံကြည်စေပါရအံ့နည်း၊ ဧတံ၊ ထိုကုသိုလ်အကု  
သိုလ်ကံ၏ အကျိုးကိုယုံကြည်အံ့သောအကြောင်းကို၊ တွံ၊ သင်သည်၊ က  
ထေတိ၊ ဆိုဘိလော့၊ ဝိန္ဒုမိ၊ အပ္ပမာဒဗျာဓိန္ဒုမိမင်းမြတ်၊ ကဇျာဏ  
ပါပဿ၊ ကုသိုလ်အကုသိုလ်ကံ၏၊ ဝိပါကံ၊ အကျိုးကို၊ ဒိတ္ထာစ၊ မျက်မှောက်  
ထင်ထင်မြင်၍လည်းကောင်း၊ သုတ္တာစ၊ တရားကိုနာ၍လည်းကောင်း၊ အယံ  
ဝိပါကော၊ ကုသိုလ်ကံ၏အကျိုးသည်၊ သုခေါ၊ ချမ်းသာ၏၊ အယံဝိပါကော၊  
အကုသိုလ်ကံ၏အကျိုးသည်၊ ဒုက္ခာ၊ ဆင်းရဲ၏၊ ဣတိ၊ ဤသို့၊ အဘိသဒ္ဓဟ  
သု၊ ယုံကြည်လော၊ ကဇျာဏပါပေ၊ ကုသိုလ်အကုသိုလ်ဟုဆိုအပ်သော၊  
ဥဘယေ၊ နှစ်ပါးသောကံသည်၊ အသန္တေ၊ မရှိသည်ဖြစ်လတ်သော်၊ သတ္တာ  
သတ္တဝါတို့ သည်၊ သုဂတာဝါ၊ သုဂတိသို့ထားကုန်သည်ဖြစ်၍လည်းကောင်း၊  
ဒုဂတာဝါ၊ ဒုဂတိသို့ထားကုန်သည်ဖြစ်၍ လည်းကောင်း၊ သိယာနု၊ ဖြစ်ရာ  
သလော၊ ဝိန္ဒုမိ၊ အပ္ပမာဒဗျာဓိန္ဒုမိမင်းမြတ်၊ ဧတ္ထမနုဿလောကော၊  
ဤလူ့ပြည်၌၊ မစ္စာ၊ သတ္တဝါတို့သည်၊ ကဇျာဏပါပါနိ၊ ကုသိုလ်အကု  
သိုလ်ဟုဆိုအပ်ကုန်သော၊ ကမ္မာနိ၊ ကံတို့ကို၊ နောစေကဓေယျံ၊ အကယ်၍  
မပြုကုန်ငြားအံ့၊ မနု ဝာလောကော၊ လူ့ပြည်၌၊ သုဂတာ၊ စည်းစိမ်ချမ်းသာ  
ဥပ္ပာပစ္စည်းဖြင့်ကြွယ်ဝကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်လည်းကောင်း၊  
ဒုဂတာ၊ စည်းစိမ်ချမ်းသာဥပ္ပာပစ္စည်း မရှိဘဲဆင်းရဲကုန်သော၊ သတ္တာ၊  
သတ္တဝါတို့သည်၎င်း၊ ဟိနာပဏိတာ၊ အမျိုးအဆင်းသတ္တဝန် အချွေအရံ  
စသည်တို့ဖြင့် ယုတ်ကုန်မြတ်ကုန်သော၊ သတ္တာ၊ သတ္တဝါတို့ သည်၎င်း၊  
နာဟေသံ၊ ရှိ သည်မဖြစ်ကုန်ရာ၊ ယသ္မာစ၊ အကြံငြိမ်းသောလျှင်၊ မနုဿ  
လောကော၊ လူ့ပြည်၌၊ မစ္စာ၊ သတ္တဝါတို့သည်၊ ကဇျာဏပါပါနိ၊ ကုသိုလ်  
အကုသိုလ်ဟုဆိုအပ်ကုန်သော၊ ကမ္မာနိ၊ ကုသိုလ်အကုသိုလ်ကံတို့ကို၊ က  
ဇောန္တိ ပြုကုန်၏၊ တသ္မာပိတသ္မာ၊ ဧဝံ၊ ထိုသို့အကုသိုလ်ကံတို့ကို ပြုကုန်  
သည်၏ အဖြစ်ကြောင့်သာလျှင်၊ မနုဿလောကော၊ လူ့ပြည်၌၊ သုဂတာ၊  
စည်းစိမ်ချမ်းသာ ဥပ္ပာပစ္စည်းဖြင့်ကြွယ်ဝကုန်သော၊ သတ္တာ၊ သတ္တဝါတို့  
သည်လည်းကောင်း၊ ဒုဂတာ၊ စည်းစိမ်ချမ်းသာဥပ္ပာပစ္စည်းမရှိဘဲ ဆင်းရဲ



ကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၎င်း၊ ဟိနာပဏိတာ၊ အမျိုးအဆင်း၊  
သတ္တဝါအားဖြင့်အရံအစရှိသည်တို့ဖြင့်ယုတ်မြတ်ကုန်သော၊ သတ္တဝါ၊ သတ္တ  
ဝါတို့သည် လည်းကောင်း၊ ဒုဂ္ဂဘာ၊ စည်းစိမ်ချမ်းသာ ဥစ္စာပစ္စည်းမရှိဘဲ  
ဆင်းရဲကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည် လည်းကောင်း၊ ဟောန္တိ၊  
ရှိသည်ဖြစ်ကုန်၏၊ အဇ္ဈန္ဒါနိ၊ ယခုအခါ၌၊ ကမ္ဘာနံ၊ ကုသိုလ်ကံအကုသိုလ်  
ကံတို့၏၊ သုခဿစ၊ ချမ်းသာကို လည်းကောင်း၊ ဒုက္ခဿစ၊ ဆင်းရဲကို  
လည်းကောင်း၊ ဝေဒနိယံ၊ ခံစားခြင်းငှါထိုက်ထျောက်သော၊ ဣယံဝိပါကံ၊ နှစ်  
ပါးသောအပြားရှိသောကောင်းကျိုး မကောင်းကျိုးကို၊ ပဏ္ဍိတာ၊ ပညာရှိ  
တို့သည်၊ အာဟု၊ ဆိုကုန်၏၊ ဒေဝတာ၊ နတ်တို့သည်၊ ဣယံ၊ ကံကံ၏အကျိုးနှစ်  
ပါးကို၊ ပဿိနောသဒ္ဓဟန္တာ၊ ယုံကြည်ကုန်သည်ဖြစ်၍၊ ဒေဝသောကော၊ နတ်  
ပြည်၌၊ ပရိစာရယန္တိ၊ စမွတ်ရကုန်၏၊ ဗာဿာ၊ သူရိုက်တို့သည်၊ ဣယန္တိ၊  
ကံကံ၏အကျိုးနှစ်ပါးကို၊ အပဿိနော အသဒ္ဓဟန္တာ၊ မယုံကြည်ကုန်  
သည်ဖြစ်၍၊ နိရယာဒိသု၊ ငရဲအစရှိသည်တို့၌၊ ပစ္စန္တိ၊ ခံရကုန်၏၊ လိစ္ဆဝိ၊  
အဗ္ဗသတ္တရုထိစ္ဆဝိမင်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ ယေဟိက၊ မွေဟိ၊ အ  
ကြင်ကုသိုလ် ကံတို့ကြောင့်၊ ဣဒါနိ၊ ယခုအခါ၌၊ အတ္ထာဒနံ၊ အဝတ်အရုံကို  
လည်းကောင်း၊ သယနံ၊ အိမ်ရာနေရာကိုလည်းကောင်း၊ အနုပါနံ၊ ထမင်း  
အဖျော်ကိုလည်းကောင်း၊ လဘောယျ၊ ရရာ၏၊ ဝုဗ္ဗေ၊ ငှေးဘဝ၌၊ သယံ၊ မိမိ  
သည်၊ ကတာနိ၊ ပြုအပ်ကုန်သော၊ ဟာနိကမ္ဘာနိ၊ ထိုကုသိုလ်ကံတို့သည်၊ မမ  
အကျွန်ုပ်အား၊ နုတ္ထိ၊ မရှိ၊ ယော၊ အကြင်သူသည်၊ သမထာ၊ ပြာဟွဏာနံ၊ ရဟန်း  
ပုဂ္ဂိုလ်တို့အား၊ ဧါနံ၊ အလှူကို၊ ဒတ္တာ၊ ပေးလှူ၍၊ မေ၊ အကျွန်ုပ်အား၊ ဥန္တိ၊ သေ  
ယျ၊ အလှူပေးဝေရာ၏၊ သောဝိ၊ ထိုသူသည်လည်း၊ နုတ္ထိ၊ မရှိ၊ လိစ္ဆဝိ၊ အဗ္ဗသ  
တ္တရုထိစ္ဆဝိမင်းမြတ်၊ ယောနု၊ ထိုသို့မရှိခြင်းကြောင့်၊ ဣဒါနိ၊ ယခုအခါ၌၊ အဟံ  
အကျွန်ုပ် လည်း၊ နဂ္ဂေါစ၊ အဝတ်မရှိသည်လည်း၊ အမိ၊ ဖြစ်၏၊ ကထိ၊ ဝုတ္တိစ၊  
ငြိငြင်ဆင်းရဲသဖြင့်အသက်မွေးရာသည်လည်း၊ အမိ၊ ဖြစ်၏၊ ယက္ခ၊ နတ်  
ယား၊ ယောနကာရုထေနု၊ အကြင်အကြောင်းဖြင့်၊ ထုဝံ၊ သင်သည်၊ အတ္ထာဒ  
နံ၊ အဝတ်အရုံကို၊ လဘောယျ၊ ရရာ၏၊ ကိပ္ပိ၊ တစ်ခုတစ်ခုသော၊ တံကာရုထံ၊ ထို  
အကြောင်းသည်၊ သိယာနုခေါ၊ ရှိသည်ဖြစ်ချအံ့သော၊ တံကာရုထံ၊ ထိုအ  
ဝတ်အရုံကိုရခြင်း၏ အကြောင်းသည်၊ ယဒိ၊ အတ္ထိ၊ အကယ်၍ရှိအံ့၊ တွံ၊ သင်  
သည်၊ မေ၊ ငါ့အား၊ အာပိက္ခ၊ ကြားထတ်သော၊ သဒ္ဓါယိကံ၊ ယုံကြည်အပ်  
သော၊ ဟောတုဝစော၊ အကြောင်းနှင့် တကွသော စကားကို၊ မယံ၊ ငါတို့  
သည်၊ သုတောမ၊ နာပါကုန်အံ့၊ လိစ္ဆဝိ၊ အဗ္ဗသတ္တရုထိစ္ဆဝိမင်းမြတ်၊

ဗျာဓိ၊ အရဟတ္တဖိုလ်နှင့် ဖြည့်သောချာန်ရှိသော၊ သုခဝိသေသာ၊ ကောင်း  
သော အစောင့်အရှောက်သိစေရန်ရှိသော၊ အရဟတ္တဖိုလ်ရှိသော၊ အရဟတ္တဖိုလ်သ  
မာပတ်ဖြင့်အလို အဿာသယလည်းရှိသော၊ ဂုဏ်ရှိသော၊ လုံခြုံသော  
စက္ခုစသော အနန္တမြောက်ပါးလည်း ရှိသော၊ သံဝုတပါးမောက္ခော၊  
စောင့်စည်းအပ်သော ပါးတိမောက်ဟု ဆိုအပ်သော မြတ်သော သီလ  
လည်းရှိသော၊ သီတိဘုတော၊ ကိလေသာတည်းဟူသော ပူပန်ခြင်းမှ  
ငြိမ်းသည်၏ အဖြစ်သို့လည်း ရောက်ပြီးသော၊ ဥတ္တမဒိဋ္ဌိပုတ္တော၊ အရ  
ဟတ္တဖိုလ်သမ္ဘာဒိဋ္ဌိသို့ လည်းရောက်ပြီးသော၊ သဒ္ဓိယော၊ ပြေပြစ်နူးညံ့  
သောသဘောလည်းရှိသော၊ ဝဒညှ၊ အလုံးစုံသောကရားတို့ကို လည်း  
သိတော်မူသော၊ သုဝစော၊ ဆိုဆုံးမလွယ်သော အဖြစ်လည်းရှိသော၊  
သုမုခေါ၊ ကြည်ဆင်ရွှင်ဆန်းသော မျက်နှာလည်းရှိသော၊ သွာဂမော၊  
ကောင်းစွာနှုတ်သို့ ဟက်သောပါဠိဝိဇ္ဇာကတ်လည်း ရှိသော၊ သုပဓိမုတ္တ  
ကောစ၊ လွတ်လွတ်ဆိုတတ်သော စကားလည်းရှိသော၊ ဝုညေတ္တံ၊  
ကောင်းမှုတည်းဟူသောမျိုးစေတီ၏ပိုက်ပျိုးရာ လယ်တာမြေကောင်းသ  
ဖွယ်လည်းရှိသော၊ အရဟတ္တဖိုလ်၊ မေတ္တာကိုပွားစေ၍နေထေ့လည်း  
ရှိသော၊ ဧဝမနုဿာနံ၊ နတ်လူတို့၏၊ ဒက္ခိဏေပေသာစ၊ အလှူကိုလည်း  
ခံယူထိုက်ထသော၊ သန္တော၊ ငြိမ်းပြီးသော ကိလေသာ လည်းရှိသော၊  
ဝိဇ္ဇာမော၊ ကင်းပြီးသောမိစ္ဆာဝိထက်တည်းဟူသောအခိုးလည်းရှိသော၊  
အနိစ္စော၊ ဆင်းရဲမရှိသော၊ နိဗ္ဗာသော၊ တဏှာလည်းမရှိ ထသော၊ မု  
က္ခော၊ ခပ်သိမ်းသော ဘဝတို့မှလွတ်ပြီးသော၊ ဝိသုဇ္ဈော၊ ရာဂအ  
စရှိသော၊ ငြာင့်တံသင်းတို့မှလွတ်ကင်းပြီးသော၊ အမမော၊ ဝါဟု၍ကျုံး  
ဝါးခြင်းလည်းမရှိသော၊ အဝကော၊ ကိုယ်နှုတ်နှုလုံးတို့ဖြင့်ကောက်ကျစ်  
ခြင်းလည်းမရှိသော၊ နိဗ္ဗပမိ၊ ကိလေသာသင်္ခါရအစရှိသော ဥပမိတို့ကို  
လည်းပယ်ပြီး ထသော၊ သဗ္ဗပပဉ္စဝိ တော၊ ကုန်ပြီးသော တဏှာမာနဒိဋ္ဌိ  
တည်းဟူသောခပ်သိမ်းသောပပဉ္စတရားရှိသော၊ တိသောဝိဇ္ဇာ၊ ဝုဗ္ဗနိ  
ဝါသာနုဿတိဒိဗ္ဗပက္ခ၊ အာသဝက္ခယဉာဏ် တည်းဟူသောဝိဇ္ဇာသုံးပါးတို့  
သို့၊ အနုပုတ္တော၊ ရောက်ပြီးသော၊ ဇုတိမာ၊ ထောဏုတ္တရာ ဉာဏ်တည်း  
ဟူသောအရောင်ဖြင့်ထွန်းပသော အရောင်လည်းရှိသော၊ ဂ၊ ဝိတကော  
နာမ၊ ကပ္ပိတကအမည်ရှိသော၊ သိက္ခ၊ မဟန်းသည်၊ ဣ၊ ဤဝေသာထီပြည်  
၏အနီး၌၊ အတ္ထိ၊ ရှိ၏၊ သောဝိက္ခ၊ ထိုကပ္ပိတကအမည်ရှိသောရဟန်းသည်၊  
အပညာတော၊ အလွန်အလို့နည်းသည်၏အဖြစ်ဖြင့်ဂုဏ်ကို ဖုံးထွမ်းသည်



၏အဖြစ်ကြောင့်၊ ဒိသွံ၊မြင်၍လည်း၊ နသုဇာနော၊ ဤသို့သောဝိသဤသို့  
သောသမာဓိဤသို့သော ပညာရှိသည်ဟူ၍ သိခြင်းငှါမလွယ်၊ ဝဇ္ဇိသု၊ ဝဇ္ဇိ  
တိုင်းတို့၌မနုဿာ၊ ထူတို့သည်၊ နံ၊ ထိုအရှင်ကပ္ပိတကကို၊ မုနိတိ၊ ရဟန်း  
ဟူ၍၊ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကြကုန်၏၊ လောကေ၊ သတ္တဝေသာကန္တိ၊ ဝိစရန္တံ၊  
ကျဉ်လည်သော၊ ကဏ္ဍာတာဝံ၊ ကောင်းမြတ်သောဝိသ သမာဓိတည်း  
ဟူသောကျေးဇူးနှင့်ပြည့်စုံသော၊ တံဘိက္ခု၊ ထိုကပ္ပိတက အမည်ရှိသော  
ရဟန်းကို၊ ယက္ခတုတာ၊ နတ်ဖြစ်၍ဖြစ်ကုန်သော သတ္တဝါတို့သည်၊ အနေဇံ  
အနေဇံဣတိ၊ သဏ္ဍာတည်းဟူသောမြို့မှကင်းသောရဟန္တာဟူ၍၊ ဇာနိန္တိ၊  
ထိကြကုန်၏၊ တုဝံ၊ သင်သည်၊ တဿ၊ ထိုအရှင်ကပ္ပိတကထေရ်မြတ်အား၊  
ကေယုဝံ၊ ပုဆိုးတစ်ချောင်း၊ နိဂုဏ်၊ ခုဝေဝါ၊ ပုဆိုးနှစ်စုံတို့ကိုဂုဏ်၊ မမံ၊ အကျွန်ုပ်  
ကိုညွှန်သိတွာ၊ ညွှန်၍၊ သစေဒဒေထ၊ အကယ်၍လျှင်လည်းဖြစ်အံ့၊ တာနိဝ၊ ထို  
ပုဆိုးစုံတို့ကိုလည်း၊ တေန၊ ထိုကပ္ပိတကထေရ်မြတ်သည်၊ ပမိဂ္ဂဟံ၊ တာနိ  
အတ္ထုခံအပ်ကုန်သည်၊ စေအသု၊ အကယ်၍ဖြစ်ကုန်အံ့၊ သန္တုဒသံ၊ ပုဆိုး  
ဖြင့်ဖွဲ့အပ်သော၊ မမံ၊ အကျွန်ုပ်ကို၊ ပသေထ၊ မြင်လတ္တံ့၊ ယက္ခ၊ နတ်သား၊  
ယောသမဏော၊ အကြင်ကပ္ပိတကအမည်ရှိသော ရဟန်းမြတ်သည်၊ အဇ္ဈ၊  
ယခု၊ မေ၊ ငါ၏၊ ကင်္ခံ၊ သို့သောသို့သောဟု တွေးတောယုံမှားခြင်းတည်းဟူ  
သော၊ ဝိဝိကိန္တိတဉ္စ၊ ဝိဝိကိန္တိကိုလည်းကောင်း၊ ဒိဋ္ဌိဝိသုကာနိ၊ မှားသော  
မိစ္ဆာ အမြင်တည်းဟူသော အကျင့်တို့ကို လည်းကောင်း၊ ဝိနောဒယေ၊  
ဈေးကန်နှင့်ရာ၏၊ ဣဒါနိ၊ ယခုအခါ၌၊ မယံ၊ ငါတို့သည်၊ ဂတိဝန၊ သွားကုန်၍၊  
ကတ္ထိံ၊ ပဒေသ၊ အဘယ်အရပ်၌၊ ဝသန္တံ၊ နေသော၊ တံသမထံ၊ ထိုကပ္ပိတက  
အမည်ရှိသောရဟန်းမြတ်ကို၊ ပသေရ၊ ဖူးမြင်ရကုန်အံ့နည်း၊ ဝလိစ္ဆဝိ၊  
အပ္ပသတ္တရုလိစ္ဆဝိမင်းမြတ်၊ ထွံ၊ သင်သည်၊ ယံသမထံ၊ အကြင်ကပ္ပိတက  
အမည်ရှိသော ရဟန်းကို၊ ပသယိတံ၊ ဖူးမြင်ခြင်းငှါ၊ ဣတ္ထဝိ၊ အလိုရှိ၏၊  
ဒေသသမဏော၊ ထိုကပ္ပိတကအမည်ရှိသောရဟန်းမြတ်သည်၊ ဣဒါနိ၊ ယ  
ခုအခါ၌၊ ဗဟူယိ၊ များစွာကုန်သော၊ ဒေဝတာဟိ၊ နတ်တို့ဖြင့်၊ ပရိဝါရိတော၊  
ခြံရံအပ်သည်ဖြစ်၍၊ ကပိနစ္စာနာယံ၊ မျောက်တို့ ဂ. စာ. မြူးချန်ရာ အရပ်၌၊  
နိသိန္ဒော၊ ထိုင်နေသည်၊ အဟောထိ၊ ဖြစ်၏၊ သစ္စနာပေ၊ ဈာယိသုထိလော၊ အ  
စရှိသော ဂုဏ်ကြောင့်ဖြစ်သော အမည်တို့ဖြင့် မှန်သော အမည်ရှိသော၊  
သကတ္ထိံ၊ အာရေရကေ၊ မိမိ၏ဆရာထူးများမြတ်စွာ၏ ဥစ္စာဖြစ်သောတရား၌၊  
အပ္ပမတ္တော၊ မမှေ့မလျော့သောသတိရှိသော၊ ဒေသသမဏော၊ ထိုကပ္ပိတ  
ကအမည်ရှိသောရဟန်းမြတ်သည်၊ ဣဒါနိ၊ ယခုအခါ၌၊ ဒေဝတာနံ၊ နတ်တို့

အား၊ ခမ္ဘိကထံ၊ ကရားစကားကို၊ ဘာသတိ၊ ပြောပဟာဇာဏံ၊ ယက္ခ၊ နတ်  
 သား၊ ထာသာ၊ သင်သည်၊ ယထာ၊ အကြွင်းအခြင်းအရာဖြင့်၊ ဝုတ္တံ၊ ဆိုအပ်၏၊  
 ထထာ၊ ထိုအခြင်းအရာဖြင့်၊ အထံ၊ ငါသည်၊ ကထာ၊ မိ၊ ပြုအံ့၊ ဣဒါနိ၊ ယခုအ  
 ခါ၌၊ ဂစ္ဆာ၊ သွား၍၊ တံ၊ သင့်ကို၊ ဥဒ္ဓိဝိတွာ၊ ညွှန်၍၊ သမဏံသမဏဿ၊ ကပ္ပိ  
 တက အမည်ရှိသော ရဟန်းအား၊ ယုဂေနယုဂံ၊ ပုဆိုးအစုံကို၊ အတ္ထာဒယိသံ  
 လ္လအံ၊ တာနိစ၊ ထိုအဝတ်တို့ကိုလည်း၊ တေန၊ ထိုကပ္ပိတက အမည်ရှိသော  
 ရဟန်းမြတ်သည်၊ ပဋိဂ္ဂဟိတာနိ၊ ခံအပ်ကုန်သည်၊ စေအထာ၊ အကယ်၍ဖြစ်  
 ကုန်အံ့၊ သန္တုဒ္ဓုသံ၊ ဝတ်ရုံအပ်သော ပုဆိုးရှိသော၊ တုဝဗ္ဗ၊ သင်ကိုလည်း၊  
 မယံ၊ ငါတို့သည်၊ ပဿေရ၊ ရှုကုန်အံ့၊ လိစ္ဆဝိ၊ အဗ္ဗသက္ကရ၊ လိစ္ဆဝိမင်း  
 မြတ်၊ သာရ၊ တောင်းပန်ပါ၏၊ အက္ခဏေ၊ အခါမဟုတ်သည်၌၊ ပဗ္ဗဇိတံ၊ ကပ္ပိ  
 တက ရဟန်းမြတ်သို့၊ မာဥပါဂမိ၊ မကပ်ဝေထင့်၊ သေလေသော၊ ဤအခါမ  
 ဟုတ်သည်၌ကပ်ခြင်းသည်၊ ဝေါ၊ သင်တို့၏၊ ဓမ္မော၊ သဘောသည်၊ နဟော  
 တိ၊ မဟုတ်၊ ပါတောစကောထေ၊ နံနက်အခါ၌သာလျှင်၊ ဥပသကံမိတွာ၊ ကပ်  
 ၍၊ တက္ကေဝ၊ ကပ္ပိနစ္စန အမည်ရှိသော အရပ်၌သာလျှင်၊ နဟော၊ ဆိတ်ငြိမ်ရာ  
 အရပ်၌၊ နိယိန္တံ၊ ထိုင်နေသော၊ ထံကပ္ပိတကံ၊ ထိုကပ္ပိတက အမည်ရှိသော ရ  
 ဟန်းမြတ်ကို၊ ပဿာဟိ၊ ဖူးမြင်ထေထော၊ တတ္ထ၊ ထိုအရပ်၌၊ ဒါသဂ  
 ထေန၊ ကျွန်အပေါင်းဖြင့်၊ ပရိဝါရိထော၊ ခြံရံထုက်၊ နိယိန္တော၊ ထိုင်နေသော၊  
 လိစ္ဆဝိ၊ အဗ္ဗသက္ကရ၊ လိစ္ဆဝိမင်းသည်၊ တထာဟိ၊ ထိုအခြင်း အရာဖြင့်သာ  
 လျှင်၊ ဝတွာ၊ ဆို၍၊ အဂမာသိ၊ ဘွားထေ၏၊ သော၊ ထိုအဗ္ဗသက္ကရလိစ္ဆဝိမင်း  
 သည်၊ တံနဂရံ၊ ထိုဝေသာထိ၌သို့၊ ဥပသကံမိတွာ၊ ကပ်ပြီး၍၊ သကေနိဝေ  
 သနေ၊ မိမိနန်း၌၊ ဝါသံ၊ နေခြင်းသို့၊ ဥပဂပ္ပိတ္ထ၊ ရောက်၏၊ တတောစ၊ ထိုသို့  
 နေပြီးသော နောင်မှလျှင်၊ ကာထေ၊ နံနက်မီးသောက်နံနက်၊ ရောက်သော အ  
 ခါ၌၊ ဂိဟိဂိစ္ဆာနိ၊ လူတို့သည်ပြုအပ်သော အမှုကိုစွတို့ကို၊ ကတွာ၊ ပြုထုပ်ပြီး  
 ၍၊ နတွာစ၊ ရေချိုး၍လည်းကောင်း၊ ဝိဝိတွာစ၊ ရေသောက်၍လည်းကောင်း၊  
 ခဏံ၊ သွားခွင့်ခဏကို၊ လဘိတွာ၊ ရ၍၊ ပေဋ္ဌတောစ၊ ပုဆိုးလည်ပါသောတ္ထာ  
 မှလျှင်၊ ဝိစေထာ၊ ရွေးစိစစ်၍၊ အဋ္ဌယုဂါနိ၊ ပုဆိုးရှစ်စုံတို့ကို၊ ဂါဟာပယိ၊  
 ယူစေ၏၊ ဂါဟာပေတွာ၊ ယူစေပြီး၍၊ သောလိစ္ဆဝိ၊ ထိုအဗ္ဗသက္ကရလိစ္ဆဝိ  
 မင်းသည်၊ ဒါသဂထေန၊ ကျွန်အပေါင်းဖြင့်၊ ပရိဝါရိထော၊ ခြံရံထုက်၊ တံပဓေ  
 သံ၊ ထိုအရှင်ကပ္ပိတက နေရာကပ္ပိနစ္စန အမည်ရှိသော အရပ်သို့၊ ဥပသကံ  
 မိတွာ၊ ကပ်ဝေပြီး၍၊ သန္တဝိတ္တံ၊ ငြိမ်သက်သော်ဝိတ်ရှိသော၊ ဂေါစရထော၊  
 ဆွမ်းခံရွာမှ၊ နိဝတ္တံ၊ ပြန်သည်ဖြစ်၍၊ ပဋိဂ္ဂဟိတာနိ၊ ဆွမ်းခံရာမှ ဝဲသွားသော၊



ရုက္ခမူလေ၊ သစ်ပင်ရင်း၌၊ နိဗ္ဗိန္ဒ၊ ထိုင်နေသော၊ သီတိတုတံ၊ ကိလေသာတို့  
မှငြိမ်းခြင်းသို့ ရောက်ပြီးသော၊ ထံသမဏံ၊ ထိုကပ္ပိတက အမည်ရှိသောရ  
ဟန်းကို၊ အဗ္ဗဿ၊ မြင်စေ၏၊ ဒိသ္မာ၊ မြင်ပြီး၍၊ တမေနံ၊ ထိုကပ္ပိတကအမည်ရှိ  
သောရဟန်းသို့၊ ဥပသကံ၊ မိတ္တူ၊ ကပ်၍၊ အပ္ပါဗာဓဉ္စ၊ အနာကင်းသည်၏အ  
ဖြစ်ကိုလည်းကောင်း၊ ဗာသုပိဟာရဉ္စ၊ ချမ်းသာစွာနေရသည်၏ အဖြစ်ကို  
လည်းကောင်း၊ ဝုတ္တိ၊ မေးလျှောက်၏၊ ဘန္ဓန္တေ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်  
သည်၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတည်း၊ ဝံ၊ အ  
ကျွန်ုပ်ကို၊ အဗ္ဗသက္ကရော၊ အဗ္ဗသက္ကရအမည်ရှိသော၊ လိစ္ဆဝိလိစ္ဆဝိဇ္ဇတိ၊  
လိစ္ဆဝိမင်းဟူ၍၊ ဇာနန္တိ၊ လူတို့ထိကြကုန်၏၊ ဘန္ဓန္တေ၊ အရှင်ဘုရား၊ မေ၊ အ  
ကျွန်ုပ်၏၊ ဣမာနိ၊ အဋ္ဌယုဂါနိ၊ ဤပုသိုးရှစ်ရံတို့ကို၊ ပရိဝုဏ္ဏ၊ ခံတော်မူလော၊  
တုတ္ထံ၊ အရှင်ဘုရားအား၊ ဒေါမိ၊ ပေးလှူ၏၊ တေနေဝအတ္ထေန၊ ထိုပေးလှူလို  
သောအကြောင်းကြောင့်သာလျှင်၊ အဟံ၊ အကျွန်ုပ်သည်၊ ဣမ၊ ဤအရပ်သို့၊  
အာဂတော၊ လာရောက်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဘန္ဓန္တေ၊ အရှင်ဘုရား၊ ယထာ၊ အ  
ကြင်အခြင်းအရာဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္ထမနေော၊ နှစ်သက်ဝမ်း  
မြောက်သောစိတ်ရှိသည်၊ ဘဝေယျံ၊ ဖြစ်ရာ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊  
ကရောထ၊ ပြုတော်မူလော၊ ဣတိစ၊ ဤသို့လည်း၊ အဝေါစ၊ လျှောက်ဆို၏၊  
မဟာရာဇမင်းမြတ်၊ သမဏာ၊ ပြာဟ္မတာ၊ ရဟန်းပုဂ္ဂိုလ်တို့သည်၊ ခုနေထော  
စ၊ အဝေးမှပင်လည်း၊ တပ၊ သင်၏၊ နဝေသနံ၊ နန်းတော်ကို၊ ပရိဝုဏ္ဏန္တိ၊  
ကြည့်ရှောင်ကုန်၏၊ တဝ၊ သင်၏၊ နိဝေသနေ၊ နန်းတော်၌၊ ဗတ္ထာနိ၊ သပိတ်တို့  
သည်၊ ဘိဇ္ဇန္တိ၊ ကွဲရကုန်၏၊ သံဃာမုယောစာဝိ၊ သက်နိုးတို့သည်လည်း၊ ပါ  
တယန္တိ၊ ကျွတ်ကျရကုန်၏၊ အထာပဇေ၊ ထိုနောင်မှ ထပါးကုန်သော၊  
သမဏာ၊ ရဟန်းပုဂ္ဂိုလ်တို့ကို၊ အဝံသိရာ၊ ဥက္ခောင်း၊ ပိုက်ဆိုက်ရှိကုန်  
အောင်၊ ပါဒကုသာရိကာဟိ၊ ရွှေဟုဆိုအပ် ကုန်သော ဓားမ တို့ဖြင့်၊  
တယာ၊ သင်သည်၊ ပါတယန္တိ၊ ကြောက်ကန် အပ်ကုန်၏၊ တယာ၊ သင်  
သည်၊ ဧထာဒိသံ၊ ဤသို့သဘောရှိသော၊ ပဗ္ဗဇိတာဝိဟေသံ၊ ရဟန်း  
သူတော်ကောင်းတို့ကိုညွှန်းဆဲခြင်းကို၊ ကတံ၊ ပြုအပ်၏၊ သမဏာ၊ ရဟန်း  
တို့သည်၊ ဝိဟေသံ၊ ပင်ပန်းဆင်းရဲခြင်းသို့၊ ပါဝုဏန္တိ၊ ရောက်ကုန်၏၊ တံ၊  
သင်သည်၊ တိဏေန၊ သမန်းမြက်ဖျားဖြင့်၊ တေသမ္ဘိ၊ ဆီကိုလည်း၊ နအဒါဝိ၊  
မပေးမလှူစဖူး၊ ခုဋ္ဌဿ၊ ခရီးမှားသောသူအား၊ မဂ္ဂမ္ဘိ၊ ခရီးကိုမျှလည်း၊ တံ၊  
သင်သည်၊ နပါဝဒါဝိ၊ မကြားစဘူး၊ အဗ္ဗဿ၊ သူကန်း၏၊ ဒဏ္ဍမ္ဘိ၊ တောင်  
ငွေးထွန်ကန်ကဲ့ပင်လျှင်၊ သယံ၊ ကိုယ်တိုင်၊ အတ္တိန္ဒိတော၊ လှူ၍၊ အာဒိယာသိ၊

ယုတတ်၏။ တုဝံ၊ သင်သည်။ တောဒိသော၊ ဤသို့ သဘောရှိသော၊ ကဒ  
 ရိယော၊ ကြမ်းတမ်းသောမရွှေ့ရရှိ၏။ အသံယတော၊ ကိုယ်နှုတ်နှုလုံး  
 ကိုမစောင့်၊ အထ၊ ထိုသို့သဘောရှိသည်ဖြစ်လျက်၊ တံ၊ သင်သည်။ ကေန  
 ဝန္တေန၊ အဘယ် အကြောင်းကြောင့်၊ ကိမေဝ ကာရဏံ၊ အဘယ်အ  
 ကြောင်းကိုသာလျှင်၊ ဒိသ္မာ၊ မြင်၍၊ အဓေဟိ၊ ငါတို့နှင့်၊ သဟ၊ ဆက္က၊ သံဝိ  
 ဘာဝံ၊ ခွဲဝေခြင်းကို၊ ကရောသိ၊ ပြုဘိသနည်း။ ဝာန္တေ၊ အရှင်ဘုရား၊  
 ယံဝစနံ၊ အကြင်စကားကို၊ ဝဒေသိ၊ ဆို၏။ တံဝစနံ၊ ထိုစကားကို၊ ပဇ္ဇေမိ၊  
 ဝန်ခံ၏။ အဟံ၊ အကျွန်ုပ်သည်။ သမဏေစ၊ ရဟန်းတို့ကို ထည်းကောင်း၊  
 ဗြာဟ္မဿစ၊ ဝုဏ္ဏားတို့ကို ထည်းကောင်း၊ ဝိဒုတ္ထိကော၊ ကစားရယ်မြူး  
 မြင်းနှင့် အလိုရှိသည်ဖြစ်၍၊ ဝိဟေသယိ၊ ဣဉ်းဆဲဘူးပေ၏။ နောစဒုဋ္ဌ  
 စိဏ္ဍာ၊ ဒေါသသည်ပျက်ဆီးအပ်သောစိတ်ရှိ၍ကားမဟုတ်၊ သန္တေ၊ အရှင်  
 ဘုရား၊ တေတိ၊ ဤကစားရယ်မြူးလိုသဖြင့်ပြုအပ်သောအမှုသည်ထည်း။ မေ၊  
 အကျွန်ုပ်အား၊ ဒုက္ကဋ္ဌမေဝ၊ မကောင်းသဖြင့်ပြုအပ်သည်သာလျှင်၊ ကောတိ၊  
 ဖြစ်၏။ ယက္ခော၊ နတ်သားသည်။ ဝိဒုယ၊ ကစားရယ်မြူးခြင်းကိုအလိုရှိသ  
 ဖြင့်၊ ပါဝံ၊ မကောင်းမှုကို၊ ပသဝိတွာ၊ ဆည်းပူး၍၊ အပမတ္တဘောဂိ၊ မပြည့်  
 စုံသောစည်းစိမ်ချမ်းသာရှိသည်ဖြစ်၍။ ဒုက္ခံ၊ ဆင်းရဲကို၊ ဝေဒေတိ၊ ခံစား  
 ရ၏။ ဝာန္တေ၊ အရှင်ဘုရား၊ ဗဟရော၊ ပျိုလယ်သော၊ ယုဝံ၊ အရွယ်အဆင်း  
 နှင့်ပြည့်စုံသော၊ သောယက္ခော၊ ထိုနတ်သားသည်။ နဝ္ဗနိဟယ၊ အဝတ်မရှိ  
 သောအဖြစ်၏။ ဘာဂိ၊ အတို့ရှိသည်၊ ဘောတိ၊ ဖြစ်၏။ တသ၊ ထိုနတ်သား  
 အား၊ ကဘော၊ ထိုအဝတ်မရှိသည်၏အဖြစ်ထက်၊ ဒုက္ခတရံ၊ လွန်ပွာသော  
 ဆင်းရဲသည်၊ ကိံ သုကိံ နာမေ ကောတိ၊ အဘယ်မှာဖြစ်တော့အံ့နည်း။ ဝာန္တေ၊  
 အရှင်ဘုရား၊ တံယက္ခံ၊ ထိုနတ်သားကို၊ ဒိသ္မာ၊ မြင်၍၊ အဟံ၊ ငါသည်၊ သံဝေ  
 ဝံ၊ ထိတ်လန့်ခြင်းကို၊ အထတ္ထံ၊ ခုဖြို၊ တပ္ပတ္တယာဝါပိ၊ ထိုသံဝေဝရခြင်းဟူ  
 သောအကြောင်းကြောင့်လည်း၊ ဒါနံ၊ အလှူကို၊ ဒေါမိ၊ ပေးလှူပါ၏။ ဝာန္တေ၊  
 အရှင်ဘုရား၊ မေ၊ အကျွန်ုပ်၏၊ အဋ္ဌဝတ္ထယုဂါနိ၊ ပုဆိုးရှစ်စုံတို့ကို၊ တံ၊ အ  
 ရှင်ဘုရားသည်၊ ပရိဝုဏ္ဏ၊ ခံဘော်မှလော့၊ ဣမာဒက္ခိတာယော၊ ဤအဝတ်အ  
 လှူတို့သည်၊ ယက္ခာယ၊ နတ်သားအား၊ ဂစ္ဆန္တု၊ ရောက်စေကုန်သတည်း။ မ  
 ဘာရာဇ၊ မင်းမြတ်၊ အဒ္ဓါဟိအဒ္ဓါဝေ၊ မချွတ်သာလျှင်၊ ဒါနံ၊ အလှူကို၊ ဗုဒ္ဓါဒိ  
 တိ၊ ဘုရားအစရှိသောပညာရှိတို့သည်။ ပသာတ္ထံ၊ ပြီးပွမ်းအပ်၏။ ဒဒေတာ၊  
 ပေးလှူသော၊ တေစ၊ သင်အားလည်း။ အက္ခယဓမ္မံ၊ မကုန်နိုင်သောသဘော  
 ရှိသည်။ အတ္ထု၊ ဖြစ်စေသတည်း။ အဟံ၊ ငါသည်၊ တေ၊ သင်၏။ အဋ္ဌဝတ္ထယုဂါ



နိ၊ ပုဆိုးရှစ်စုံ တို့ကို ပရိဝုဏ္ဏသမိ၊ ခံရ၏။ ဣမာဒက္ခိတာယော၊ ဤအဝတ်အ  
လှူတို့သည်၊ ယက္ခဿ၊ နတ်သားအား၊ ဂစ္ဆန္တု၊ ရောက်စေထုန် သတည်း။ ။  
တထောဟိတတောဇေ၊ ထိုနောင်မှသာလျှင်၊ သေဝလိစ္ဆဝိ၊ ထိုအမွှေးသက္က  
ရလိစ္ဆဝိမင်းသည်။ အာစမပထိတွာ၊ လက်ခြေတို့နှင့် မြက်နှာကို ဆေးသစ်  
၍၊ ထေရုဿ၊ အရှင်ကပ္ပိတကထေရ်မြတ်အား၊ အဋ္ဌယုဂါနိ၊ ပုဆိုးရှစ်စုံတို့  
ကို၊ ဒတွာန၊ ပေးလှူ၍၊ တာနိပ၊ ထိုပုဆိုးရှစ်စုံ တို့ကိုလည်း၊ တေန၊ ထိုအ  
ရှင်ကပ္ပိတကထေရ်မြတ်သည်၊ ပရိဝုဏ္ဏတာနိ၊ ခံအပ်ထုန်သည်၊ အထျ၊ ဖြစ်  
ထုန်ရာ၏။ သန္တုဗ္ဗဒုဿံ၊ ဝက်ရုံအပ်သော အဝတ်ပုဆိုးရှိသော၊ ယက္ခဿ၊ နတ်  
ပြိတ္တာကိုလည်း၊ ပသလိတ္ထ၊ မြင်၏။ သော၊ ထိုအမွှေးသက္ကရလိစ္ဆဝိ မင်းသည်၊  
စန္ဒနသာရလိတ္တံ၊ စန္ဒကူးနှစ်ဖြင့်ထိမ်းကျွဲ အပ်သော ကိုယ်ရှိသော၊ အာဇ  
ညံ၊ အာဇာနည်နတ်မြင်းသို့ တက်စီးသော၊ အာရုဠံ၊ တက်စီးသော၊ ဥဇ္ဇာရ  
ဝဏ္ဏံ၊ ကောင်းမြတ်သော အဆင်းသဏ္ဍာန် လည်းရှိသော၊ သာဓုနိဝတ္ထ  
ဒုဿံ၊ ကောင်းသော အဝတ်အရုံကို ဝတ်ရုံခြင်းလည်းရှိသော၊ ပရိဝါရိတံ၊  
လျှောက်ပတ်သော အခြေအရံဖြင့်ခြံရံခြင်းလည်းရှိသော၊ မဟိဗ္ဗိပတ္တံ၊ မြတ်  
သောနတ်၌ဖြစ်သော ထန်ခိုးနှင့်ထည် ပြည့်စုံထသော၊ တံယက္ခံ၊ ထိုနတ်ပြိတ္တာ  
ကို၊ အဒ္ဓဿ၊ မြင်စေ၏။ သော၊ ထိုအမွှေးသက္ကရလိစ္ဆဝိမင်းသည်။ တံယက္ခံ၊ ထို  
နတ်ပြိတ္တာကို၊ ဒိသ္မာ၊ မြင်ပြီး၍၊ အတ္တမနော၊ မိမိစိတ်ဟု ဆိုအပ်သောကောင်း  
သောစိတ်ရှိသည်ဖြစ်၍၊ ဥဒဂ္ဂေါ၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍၊ ပဟ  
ဠပိတ္တောစ၊ ရှင်ထန်းသောစိတ်ရှိသည်လည်းဖြစ်၍၊ သုဘဂ္ဂုပေါ၊ တင့်တယ်  
သော အရုပ်အသွင်ရှိသည်ဖြစ်၍၊ ကဗ္ဗဉ္ဇ၊ ကံကိုလည်း၊ ဒိသ္မာန၊ မြင်၍၊ သန္တိဗ္ဗ  
ကံ၊ မျက်မှောက်၌ဖြစ်သော မဟာဝိပါကဉ္ဇ၊ ကြီးမြတ်သော အကျိုးကိုလည်း  
စက္ခုနာ၊ မျက်စိဖြင့်၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ တမေနံ၊ ထိုနတ်ပြိတ္တာ  
သို့ ဥပသင်္ကမိတွာ၊ ကပ်၍၊ ယက္ခဿ၊ နတ်သားမေ၊ ငါ့အား၊ ကိပ္ပိ၊ တစ်စုံတစ်ခုသာ  
လှူဘွယ်ဝတ္ထုသည်၊ နုစာပိအတ္ထိ၊ အကယ်၍ မရှိငြားအံ့ ။ ဇေတိ၊ ဤသို့ပင်မရှိ  
ငြားသော်လည်း အဟံ၊ ငါသည်၊ သမဏ၊ ပြာဟွထာနံ၊ ရဟန်းပုဂ္ဂိုလ်တို့အား  
ဒါနံ၊ အလှူကို၊ ဒေဝာမိ၊ ပေးလှူအံ့ ။ တုဝဉ္ဇ၊ သင်သည်လည်း၊ မေ၊ ငါ့အား၊  
ဗဟုပကာရော၊ များသောကျေးဇူးကို ပြုပေ၏။ ဣတိ၊ ဤသို့၊ အဝေါ၊ ဆိုလေ  
၏။ လိစ္ဆဝိ၊ အမွှေးသက္ကရလိစ္ဆဝိမင်းမြတ်၊ တုဝဉ္ဇ၊ သင်သည်လည်း၊ မေ၊ အ  
ကျွန်ုပ်အား၊ ဥဒ္ဓိဿ၊ ရည်မှတ်၍၊ ဧကဒေသံ၊ ပစ္စည်းထေးပါးတို့တွင် တစ်စုံ  
ဖြစ်သော၊ ဒါနာနိ၊ အဝတ်အလှူတို့ကို၊ အဒါသိ၊ ပေးလှူပေ၏။ ဧတံဒါနံ၊ ဤ  
အဝတ်ဟူသော အလှူသည်၊ အမောစံ၊ အချည်းနှီးမရှိ၊ ။ သွာယံသောအံ



ဟံ၊ ထိုအကျွန်ုပ်သည်။ တယာစ၊ သင်နှင့်သည်။ သက္ကိံ သက္ကိတာဝံ၊ သက်  
 သေ၏အဖြစ်ကို၊ ကရိယာသိ၊ ပြုအံ့။ ဣတိ၊ ဤသို့၊ ဝတ္ထု၊ သိ၍၊ အမာနုဿာ၊  
 နတ်ပြိတ္တာသည်။ မာနုဿကေန၊ လူ၌ဖြစ်သော အပ္ပသတ္တရုယိစ္ဆာမင်းနှင့်၊  
 သဒ္ဓိံ၊ ထက္က၊ သက္ကိံ၊ သက်သေ၏အဖြစ်ကို၊ အကာသိ၊ ပြု၏။ ယက္ခ၊ နတ်သား  
 တုဝံ၊ သင်သည်။ မမ၊ ငါ၏၊ ဂတိစ၊ ထားရာသည်သည်ကောင်း။ ဗန္ဓုစ၊ အ  
 ဆွေအမျိုးကိုသည် ထည်းကောင်း၊ ပရ၊ ယနဉ္စ၊ မှီခိုသည်၊ ထောင်းရာသည်  
 ထည်းကောင်း။ မိတ္တောစ၊ အဆွေခင်ပွန်းကောင်းသည် ထည်းကောင်း။  
 အာသိ၊ ဖြစ်၏။ အထ၊ ထိုမှတပါး၊ မမ၊ ငါ၏၊ ဒေဝတာသေဒေဝတာစ၊  
 ကိုးကွယ်ရာနတ်သည်သည်။ အာသိ၊ ဖြစ်၏။ ယက္ခ၊ နတ်သား၊ ထံ၊ သင့်ကို၊  
 အပ္ပလိကောဘပိတ္တာ၊ လက်အုပ်ချီသည်ဖြစ်၍။ အဟံ၊ ငါသည်၊ ယာစာမိ၊  
 ကောင်းပန်ပါ၏။ အဟံ၊ ငါသည်၊ တံ၊ ထင်ကို၊ ဝုနာပိ၊ တာဘန်လည်း၊ ဧဋ္ဌံ၊  
 ဖူးမြင်ခြင်းငှါ။ ဣစ္ဆာမိ၊ အလိုရှိ၏။ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ တံ၊ သင်  
 သည်။ ဣတော၊ ဤနေ့မှ၊ ပဋ္ဌာယ၊ စ၍၊ အသဒ္ဓေါ၊ ကံကံ၏အကျိုးကိုမယုံကြည်  
 သည်၊ ကဒရိယဂ္ဂပေါ၊ ဝန်တိုဆို၊ ဝိတ်ခြင်းသဘောရှိသည်၊ ဝိပုဗ္ဗိပန္နပိတ္တော၊  
 ဘောက်ပြန်သဖြင့်ကျင့်လိုသော နှလုံးရှိ သည်၊ သစောပိသထိ၊ အကယ်၍  
 ဖြစ်ပြန်အံ့။ ဝေံ၊ ဤသို့ဖြစ်သည်ရှိသော်၊ ဝံ၊ အကျွန်ုပ်ကို၊ ဒဿနာယ၊ ရှုခြင်း  
 ငှါ၊ နေဝထစ္ဆထိ၊ မရလတ္တံ့၊ ဒိသ္မာစ၊ မြင်၍ထည်း၊ အဟံ၊ အကျွန်ုပ်သည်၊ တံ  
 သင့်ကို၊ နောဝိစအာလိယံ၊ ခေါ်ထည်းမခေါ်လတ္တံ့။ တံ၊ သင်သည်၊ ဓမ္မဂါ  
 ရဝေါ၊ တရား၌ရှိသေခြင်းရှိသည်၊ ဒါနေ၊ အလှူပေးခြင်း၌၊ နိရုတော၊ မွေ့လျော်  
 သောနှလုံးရှိသည်၊ သင်္ဂဟိတတ္ထဟာဝေါ၊ သင်္ဂဟဝတ္ထုတို့ဖြင့်ကိုယ်ကိုကွဲ  
 သို့သူတပါးကိုကိုဗြီးခြေခံခြင်းသဘောရှိသည်၊ သမဏဗြဟ္မဏာနံ၊ ရဟန်း  
 ပုဂ္ဂိုလ်တို့၏၊ ဩပါနဘူတော၊ ရေတွင်းသဖွယ်ဖြစ်၍ထည်းဖြစ်သည်၊ သစေ  
 ပနာပိသထိ၊ အကယ်၍ဖြစ်သေအံ့။ ဝေံ၊ ဤသို့ ဖြစ်သည်ရှိသော်၊ ဝံ၊ အ  
 ကျွန်ုပ်ကို၊ ဒဿနာယ၊ ရှုခြင်းငှါ၊ လစ္ဆထိ၊ ရလတ္တံ့၊ ဒိသ္မာစ၊ မြင်၍ထည်း၊ တံ  
 သင့်ကို၊ ဝုနာ၊ တာဘန်၊ အဟံ၊ အကျွန်ုပ်သည်၊ အာလိယံ၊ ခေါ်ဝေါ်ပြောဆို  
 လတ္တံ့။ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ ယကောနိဒါနံ၊ အကြင်တံကျင့်၍တင်လှူ  
 အပ်သောယောကျ်ား၏အထံသို့သာခြင်းသည်လျှင် အကြောင်းရှိသည်ဖြစ်  
 ၍၊ မယံ၊ အကျွန်ုပ်တို့သည်၊ သက္ကိံ၊ သက်သေ၏အဖြစ်ကို၊ အကရိဋ္ဌာ၊ ပြုကြ  
 ရကုန်အံ့။ ဣမဉ္စ၊ ဤယောကျ်ားကိုထည်း၊ သုဗ္ဗတော၊ တံကျင့်မှ၊ ထဟုံ၊  
 လျှင်စွာ၊ တံ၊ သင်သည်၊ ဗရုဉ္စ၊ လွတ်ဘိဏော၊ သုဗ္ဗတုတသကရဏာ၊  
 တံကျင့်၍ တင်လှူ အပ်သော ယောကျ်ား ဟူသော အကြောင်းကြောင့်



တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ အညံ့မညံ့အညောအညာယ၊ ထယောကံ  
 သညံတယောကံအား၊ သက္ခိ၊ သက်သေ၏အဖြစ်ကို၊ အကရိမှ၊ ပြုကြရ  
 ကုန်၏၊ ဣတိ၊ ဤသို့၊ မညာမိ၊ အကျွန်ုပ်မှတ်ထင်၏၊ အယဉ္ဇသုဏ္ဏာဝတော၊ ဤ  
 တံကုင်၌ တင်လျှိုအပ်သော ယောကျ်ားသည်လည်း၊ ထဟို၊ သျှင်စွာ၊ ပ  
 ရုတ္တော၊ လွတ်သည်၊ သစေတောတိ၊ အကယံ၍ဖြစ်အံ့၊ သော၊ ထိုယောကျ်ား  
 သည်၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ကထံ၊ ပြုအပ်သော၊ ကမ္ပံ၊ ကုသိုလ်ကံကို၊ အတိဘဝိ  
 တံ၊ နှိပ်နင်းခြင်းငှါ၊ သမတ္ထေ၊ စွမ်းနိုင်ကုန်သော၊ ဓမ္မာနိဓမ္မေ၊ ကုသိုလ်တရား  
 တို့ကို၊ သက္ကန္တံ၊ ရှိသေစွာ၊ သမာစရန္တော၊ မဘောက်မပြန် ကုန်သည်ဖြစ်၍၊  
 တမ္ဘာနိရယာဝ၊ ထိုငရဲမှသာလျှင်၊ ရုဉ္ဇေယျ၊ လွတ်ရာ၏၊ ဝေဒနိယံ၊ တတ်ယ  
 ဝဝမှစ၍ အဆက်ဆက်သောတဝ၌ခံစားအပ်သော အကျိုးရှိသော အထပယ်  
 ဇောငါးချက်စေတနာကို၊ အညတြ၊ ထား၍၊ ကမ္ပံ၊ အန္တရဘဝ၌ခံစားအပ်  
 သော အကျိုးရှိသော ဥပဇ္ဇဝေဒနိယကံသည်၊ အဟောသိကမ္ပံ၊ အဟောသိ  
 ကံသည်၊ သိသာ၊ ဖြစ်ရာ၏၊ တန္ဒုန္တ၊ အရှင်ကောင်း၊ ကာထေ၊ ထျောက်မတ်  
 သော အခါ၌၊ ကပ္ပိတကပ္ပ၊ ကပ္ပိတကထေရ်မြတ်သို့လည်း၊ ဥပသင်္ကမိတွာ၊  
 ဆည်းကပ်၍၊ တေန၊ ထိုကပ္ပိတကထေရ်မြတ်နှင့်၊ သဟ၊ တကွ၊ သံဝိတ  
 ဇိတွာန၊ ဝေဘနိခြင်းဟုဆိုအပ်သော အလ္လကိပေးခြင်းကိုပြု၍၊ ဘုဉ္ဇ၊ သုံး  
 ခောင်ထေထော၊ အည၊ တပါးကုန်သောသူတို့ကို၊ အပေသေတွာ၊ မစေ  
 နိုင်းမူ၍၊ ဥပနိသန္တ၊ ကိုယ်တိုင်အနီးသို့ကပ်နေ၍၊ သမ္ပုဓေန၊ မျက်မှောက်အား  
 ဖြင့်သာလျှင်၊ ပုစ္ဆ၊ မေးလျှောက်ထေထော၊ သော၊ ထိုကပ္ပိတကထေရ်မြတ်  
 သည်၊ တေမတ္ထံ၊ ထိုအနက်ကို၊ တေ၊ သင်အား၊ ဥက္ခိ၊ သတိ၊ ဖြေကြားထတ္တံ၊  
 တွံ၊ သင်သည်၊ တမေဝသိတွံ၊ ထိုကပ္ပိတက ရဟန်းမြတ်သို့သာလျှင်၊ ဥပ  
 သင်္ကမိတွာ၊ ကပ်၍၊ ဝုဉ္ဇတ္ထိကော၊ ကောင်းမှုဖြင့် အလိုရှိသည်ဖြစ်၍၊ နောစ  
 ပဒုဋ္ဌပိတ္တော၊ ဒေါသသည် ဖျက်အပ်သော စိတ်ကားထားထားမရှိသည်ဖြစ်၍၊  
 ပုစ္ဆ၊ သုမေးလျှင်ထေထော၊ သော၊ ထိုကပ္ပိတကရဟန်းမြတ်သည်၊ သုတဉ္ဇ  
 ကြားအပ်ပြီးသည်လည်းဖြစ်ထသော၊ အသုတဉ္ဇာပိ၊ မသင်ကြားအပ်သေး  
 သည်လည်းဖြစ်ထသော၊ သမ္ပံ၊ အထုံးရံသောတရားကိုလည်း၊ ယထာပ  
 ဇာနံ၊ သထာပဇာနန္တော၊ သူသိသည်အထျောက်၊ တေ၊ သင်အား၊ အက္ခယိသ  
 တိ၊ ဟောကြားထတ္တံ၊ «သောလိစ္စပိ၊ ထိုအပ္ပသက္ကရ လိစ္စပိမင်းသည်၊  
 တတ္ထံ၊ ထိုကပ္ပိနုစ္စန အမည်ရှိသောတောအရပ်၌၊ အမာနုဓေန၊ ကုန်သည်  
 ပြိက္ခာနတ်နှင့်၊ သဟ၊ တကွ၊ ရဟသံ၊ ဆိတ်ကွယ်ရာအရပ်၌၊ သရုဠပိတွာ၊  
 ပြောဆိုကြ၍၊ သက္ခိ၊ သက်သေ၏အဖြစ်ကိုလည်း၊ ကရိတွာန၊ ပြုပြီး၍၊ ပက္က

မိ၊ ဖဲသွားလေ၏။ သော၊ ထိုအမွေသက္ကရာဇ်လိစ္ဆာဗိမင်းသည်၊ လိစ္ဆာဗိမင်း၊ မိမိမှတစ်ပါး  
ကုန်သောလိစ္ဆာဗိမင်းတို့ကို၊ သကာသံ၊ မိမိ၏နရာနန်း၌၊ သန္နိပတိတွာ၊ စည်း  
ဝေးစေ၍၊ အထ၊ ထိုသို့စည်းဝေးစေပြီးနောင်မှ၊ သန္နိသိန္နံ၊ အညီအညွတ်ထိုင်  
နေသော၊ ပရိသံ၊ လိစ္ဆာဗိမင်းပရိသတ်ကို၊ ဘောဇ္ဇန္တ၊ အိုမင်းများတို့၊ မမ၊  
အကျွန်ုပ်၏၊ ကေဝါဏျံ၊ တခွန်းသောစကားကို၊ သုဏန္တ၊ နာကြကုန်လော့၊  
အဟံ၊ အကျွန်ုပ်သည်၊ ဝရံ၊ ဆုကို၊ ဝရိသံ၊ ယူပါအံ့၊ မယာ၊ အကျွန်ုပ်သည်၊  
ဣန္ဒြိယံ၊ အလိုရှိအပ်သော၊ အတ္တံ၊ အကျိုးကို၊ ယတိယာမိ၊ ရပါစေတို့၊ လုဒ္ဒ  
ကဗ္ဗော၊ ကြမ်းကြုတ်သော အမှုရှိသော၊ ပဏီတဒဗ္ဗော၊ ထားအပ်သော  
ဧတံရှိထသော၊ အနုပုတ္တရူပေါ၊ မင်းအာဏာဖြင့်ကွပ်ညွှန်ဆုံးမအပ်သော  
သဘောရှိသော၊ သုဏာဂတော၊ တံကျင်၌ ထင်လျှိုအပ်သော၊ ပုရိသော၊  
ယောကျ်ားသည် ဧတ္ထာဝကာ၊ ဤမျှအတိုင်းအရှည်ဖြင့်၊ ဝိသတိဇ္ဇိမတ္တာ၊  
အရက်နှစ်ဆယ် အတိုင်းအရှည်တို့ကို၊ အကိဝတ္တတိ၊ လွန်၏၊ ယတော၊ အ  
ကြင်အခါမှ၊ ပဋ္ဌာယ၊ စ၍၊ အာဂုတော၊ တံကျင်၌သိလျှိုအပ်သည်၊ ဟောတိ၊  
ဖြစ်၏၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ သောပုရိသော၊ ထိုယောကျ်ားသည်  
နေဝဇီပတိ၊ အသက်ရှင်သည်လည်းမမည်၊ နမတော၊ သေသည်လည်းမ  
မည်၊ အဟံ၊ အကျွန်ုပ်သည်၊ ဒါနိဣဒါနိ၊ ယခုအခါ၌၊ တံ၊ ထိုယောကျ်ားကို၊  
မောစဟိယာမိ၊ လွတ်စေအံ့၊ ဝံဗော၊ လိစ္ဆာဗိမင်းအပေါင်းသည်၊ မယံ၊ အ  
ကျွန်ုပ်၏၊ ယထာမတိ၊ ယထာရူပိ၊ အလိုအတိုင်း၊ အနုဇာနာတု၊ ခွင့်ပြုစေသ  
တည်း၊ ဣတိ၊ ဤသို့၊ အဗြဟ္မိ၊ ဆိုလေ၏၊ လိစ္ဆာဗိမင်း၊ အမွေသက္ကရာဇ်လိစ္ဆာဗိမင်းဖြစ်၊  
တံ၊ သင်သည်၊ ဧတဉ္စ၊ ထိုယောကျ်ားကိုလည်းကောင်း၊ အညဉ္စ၊ မင်းအာ  
ဏာဖြင့်ထားအပ်သော သူတစ်ပါးကိုလည်းကောင်း၊ လဟာ၊ လျှင်စွာ၊ မုဉ္စ၊  
လွှတ်လော့၊ တထာ၊ ကရောန္တံ၊ ထိုတရားနှင့်လျော်သော အမှုကိုပြုသော၊ တံ၊  
သင်ကို၊ မာတိမာမောစေဟိဣတိ၊ မလွှတ်ထင်ဟူ၍၊ ဣမတ္ထံ၊ ဝဇ္ဇိရဋ္ဌော၊ ဤဝဇ္ဇိ  
တိုင်း၌၊ ဝသန္တော၊ နေသော၊ ကော၊ အထတ်မည်သောသူသည်၊ ဝဒေ၊ ဆိုရာ  
အံ့နည်း၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ တံ၊ သင်သည်၊ ဇာနာသိ၊ ထိ၏၊  
တထာ၊ ထိုအခြင်းအရာဖြင့်၊ ကရောဟိ၊ ပြုလေလော့၊ ဣတိ၊ ဤသို့၊ ဝံဗော၊  
လိစ္ဆာဗိမင်းအပေါင်းသည်၊ ယထာမတိ၊ အမွေသက္ကရာဇ်လိစ္ဆာဗိမင်း၏ အလိုအ  
တိုင်း၊ အနုဇာနာတိ၊ ခွင့်ပြု၏။ သော၊ ထိုအမွေသက္ကရာဇ်လိစ္ဆာဗိမင်းသည်၊ တံပဒေ  
သံ၊ ထိုအရပ်သို့၊ ဥပသကီမိတွာ၊ ကပ်၍၊ သုဏာဂတံ၊ တံကျင်၌ထင်လျှိုအပ်  
သော၊ တံပုရိသံ၊ ထိုယောကျ်ားကို၊ ဝိပုမော၊ လျှင်စွာသာလျှင်၊ စောစဟိ၊  
လွှတ်စေ၏။ သဗ္ဗ၊ အချင်းယောကျ်ား၊ မာထာယိ၊ မကြောက်လင့်၊ ဣတိ၊ စ။

ဤသို့လည်း၊ အဝေါဝ၊ သိုဇ်၊ တိကိစ္ဆကာနဉ္စ၊ ဆေးသမားတို့ကိုလည်း၊ ဥပဋ္ဌ  
 ပေထိ၊ စောင်မစေဇ်၊ သောလိစ္ဆဝိ၊ ထိုအမွှာသတ္တရလိစ္ဆဝိမင်းသည်၊ ကာထေ  
 လျောက်ပတ်သောအခါ၌၊ ကပ္ပိတကဉ္စ၊ ကပ္ပိတကထေရ်မြတ်သို့လည်း၊ ဥပ  
 သင်္ကမိတွာ၊ သည်းကပ်၍၊ တေန၊ ထိုကပ္ပိတကထေရ်မြတ်နှင့်၊ သဟ၊ တကွ၊  
 သံဝိဘဇိတွာနု၊ ခွဲပေးလျှ၍၊ ထုဗ္ဗိ၊ သုံးဆောင်၏။ အညော၊ တပါးကုန်သော  
 သူတို့ကို၊ အပေသေတွာ၊ မစေပဲ၊ သံရခေန၊ မျက်မှောက်အားဖြင့်သာလျှင်  
 ဥပနိသဇ္ဇ၊ သည်းကပ်နေ၍၊ တတ္ထေဝ၊ ထိုကဗိနဉ္စန အမည်ရှိသောတောအ  
 ရပ်၌သာလျှင်၊ နိသိန္နံ၊ ထိုင်နေသော၊ နံကပ္ပိတကံ၊ ထိုကပ္ပိတကထေရ်မြတ်  
 ကို၊ ကာရုဏတ္ထိကော၊ အကြောင်းဖြင့်အလိုရှိသည်ဖြစ်၍၊ ပုန္နိတ္ထ၊ မေးလျှော်  
 ၏၊ ဘန္တေ၊ အရှင်ထုရား၊ ထုဒ္ဒကမ္မော၊ ကြမ်းကြုတ်သောအမှုရှိသော၊ ပဏီတ  
 ဒဏ္ဍော၊ ထားအပ်သောဒဏ်ရှိသော၊ အနုပ္ပတ္တဂူပေါ၊ မင်းအာဏာဖြင့်ကွပ်  
 ညွှတ်ဆုံးမအပ်သောဝဘောရှိသော၊ သူလာဝုတော၊ တံကျင်၌ သီလျှိုအပ်  
 သော၊ ဝုရိသော၊ ယောကျ်ားသည်၊ ဧက္ကာဝတော၊ ဤမျှအတိုင်းအရှည်ဖြင့်၊  
 ဝိသတိရတ္ထိမတ္တာ၊ အရက်နှစ်ဆယ်အတိုင်းအရှည်တို့ကို၊ ဝိတိဝတ္တတိ၊ လွန်  
 ၏၊ ယတော၊ အကြင်အခါမှ၊ ပဋ္ဌာယ၊ စ၍၊ သူလာဝုတော၊ တံကျင်၌ တင်လျှို  
 အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဟထော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ သောဝုရိသော၊  
 ထိုယောကျ်ားသည်၊ နေဝဇိဝတိ၊ ရှင်လည်းမရှင်းနမတော၊ သေလည်းမသေ  
 ဣဒါနိ၊ ယခုအခါ၌၊ မယာ၊ အကျွန်ုပ်သည်၊ ဝတံ၊ သွား၍၊ သော၊ ထိုယောကျ်ား  
 ကို၊ မောစိဟော၊ တံကျင်မှလွတ်စေအပ်ပြီ၊ ဘန္တေ၊ အရှင်ထုရား၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ တေသယကွဿ၊ ထိုပြိတ္တာနတ်၏၊ ဝစောဟိ၊ စကားကိုပင်  
 လျှင်၊ အနုဝတ္ထန္တော၊ လိုက်နာ၍၊ ဝေံ၊ ဤသို့၊ အကာထိ၊ ပြု၏၊ ဘန္တေ၊ အရှင်  
 ထုရား၊ ယေနကာမုဏေန၊ အကြင်အကြောင်းဖြင့်၊ သော၊ ထိုယောကျ်ား  
 သည်၊ နိရယံ၊ ငရဲသို့၊ နောဝဇေယျ၊ မလားရု၊ ကိပ္ပိဒေဝ၊ တရံတရံသာလျှင်  
 ဖြစ်သော၊ တံကာရတံ၊ ထိုအကြောင်းသည်၊ သိယာနုခေါ၊ ရှိသည့်ဖြစ်ရာ  
 ၏၊ သောဟောထု၊ ထိုအကြောင်းသည်၊ ယဒိအတ္ထိ၊ အကယ်၍ရှိအံ့၊ မေ၊ အ  
 ကျွန်ုပ်အား၊ အာစိက္ခ၊ ကြားထော်မှုလော၊ သေခွါယိကံ၊ ယုံကြည်ထိုက်သော၊  
 ဟေထုဝစော၊ အကြောင်းနှင့်တကွသောစကားကို၊ မယံ၊ အကျွန်ုပ်တို့သည်  
 သုဏောမ၊ နာပါကုန်အံ့၊ မဟာရာဇ၊ မင်းမြတ်၊ တေသံကမ္မာနံ၊ ထိုကံ  
 တို့၏၊ သောဝုရိသော၊ ထိုယောကျ်ားသည်၊ အပ္ပမတ္တော၊ မမှေ့မလျော့၊ ဝု  
 ဇ္ဇေ၊ ရှေး၌၊ ကတံ၊ ပြုအပ်သော၊ ပါပံ၊ မကောင်းမှုကံကို၊ အသိဘဝိတံ၊ နှိပ်နင်း  
 ဖြင်း၍၊ သမတ္ထေ၊ စွမ်းနှိုင်ကုန်သော၊ ဓမ္မာနိဓမ္မေ၊ ကုသိုလ်တရားတို့ကို၊

သက္ကန္တံ၊ ရှိသော၊ သစေမာပစရေယျ၊ အကယ်၍မဟောကံမပြန်ဖြည့်ကျင့်နိုင်  
သည်ဖြစ်အံ့၊ သောဝုရိသော၊ ထိုယောကျ်ားသည်၊ တဗ္ဗာနိရယာဝ၊ ထိုရေ  
မှသာလျှင်၊ ရုစေယျ၊ လွတ်ရာ၏၊ ဝေဒနိယံ၊ တတိယဘဝမှစ၍အဆက်  
ဆက်သောဘဝ၌ခံစားအပ်သော အကျိုးရှိသောအပရာအပရိယဝေဒနိယ  
ကံကို၊ အညတြိ၊ ထား၍၊ ကမ္မံ၊ အနန္တသဝဏ္ဍိ ခံစားအပ်သောအကျိုးရှိသော  
ဥပပဇ္ဇဝေဒနိယကံသည်၊ အဟောသိကမ္မံ၊ အဟောပထိကံသံညံ၊ သိယစ၊  
ဖြစ်ရာ၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဝုရိသဿ၊ ယောကျ်ား၏၊ သောအ  
တ္တော၊ ဤအကြောင်းကို၊ မယာ၊ အကျွန်ုပ်သည်၊ အညာထော၊ သိအပ်ပြီ၊  
တုရိပည၊ မြေကြီးကဲ့သို့ ထူထပ်ကျယ်ပြောသော ပညာရှိတော်သောအရှင်  
ဘုရား၊ မဝံ၊ အကျွန်ုပ်ကိုလည်း၊ အနုကမ္မ၊ သနားခြင်းဖြောက် တော်မူပါ  
သော၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ အဘိ၊ အကျွန်ုပ်သည်၊ နိရယံ၊ ရေ  
ထိုး၊ နောဝဇေယျံ၊ မထားရာ၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ မံ၊ အကျွန်ုပ်ကို၊  
အနုဿာသ၊ ကဖြစ်တော်မူထော၊ ဩဝါဒ၊ အကျိုး အကြောင်းကိုပြု  
၍ဆုံးမတော်မူပါထော၊ မဟာနာဇ၊ မင်းမြတ်၊ အဇ္ဇေဝ၊ ယနေ့ပင်လျှင်၊  
ပသန္တိတ္ထော၊ ကြည်ညိုသော စိတ်ရှိသည် ဖြစ်၍၊ ဗုဒ္ဓံ၊ မြတ်စွာဘုရား  
ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေဟိ၊ ဆည်းကပ်လေလော့၊ ဓမ္မဉ္စ၊ တရား  
တော်ကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေဟိ၊ ဆည်းကပ်လေလော့၊  
သံဃဉ္စ၊ သံဃာတော်ကိုလည်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေဟိ၊ ဆည်း  
ကပ်လေလော့၊ တထေဝ၊ ထိုအတူသာလျှင်၊ သိက္ခာပဒါနိ၊ ကျင့်ဆောင်  
တည်အပ်သောသိက္ခာပုဒ်၏ အဖို့ဖြစ်ကုန်သော၊ ပဉ္စသိသာနိ၊ ငါးပါးသော  
သိလတို့ကို၊ အက္ခဏ္ဍပုဏ္ဏာနိ၊ မကျိုးမဖျက်သည်တို့ကို၊ ကတွာ၊ ပြု၍၊ သမာ  
ဗိယထာ၊ ဆောက်တည်လော့၊ ပါတာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်း  
မှ၊ ဝိပွံ၊ လျှင်စွာ၊ ဝိရမထာ၊ ကြဉ်လော့၊ ထောကော၊ ထောကဉ္စ၊ အနိန္ဒ၊ အရှင်  
သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သောသူတပါး၏ ဥစ္စာကို၊ ပရိဝိဇ္ဇယထာ၊  
နိုးယူခြင်းမှ ကြဉ်ရှောင်လော့၊ အမစ္စပေါ၊ သေအရက်စသော ယစ်မျိုးမ  
သောက်စားသည်၊ ဟောဟိ၊ ဖြစ်လော့၊ ရသာ၊ မဟုတ်မမှန်သောစကားကို  
လည်း၊ နောစအဘာဏိ၊ မဆိုသင့်၊ သကေနဒါရေန၊ မိမိမယားဖြင့်သာ၊ တု  
ဋ္ဌာစ၊ ရောင့်ရဲသည်လည်း၊ ဟောဟိ၊ ဖြစ်လော့၊ အရိယံ၊ ဖြစ်သော၊ အဠာ  
ဝရဉ္စပတံ၊ ပါတာတိပါတာမှ ကြဉ်ရှောင်ခြင်းအစရှိကုန်သော အင်္ဂါရှစ်ပါး  
ကိုနှင့်ဖြည့်မှ သည်ဖြစ်၍ မြတ်သော၊ ကုသလံ၊ အပြစ်မရှိသော၊ သုခဒြိယံ၊  
ကောင်းသောအကျိုးကို ပွားစေထုတ်သော၊ ဣမဉ္စဥပေါသထထိကံ၊ ဤဥ

ပုသ်သီလကိလည်း၊ သမာဒိယာဟိ၊ ဆောက်တည်သော၊ မဟာရာဇမင်း  
 မြတ်၊ တံ၊ သင်သည်၊ ဥဇာဘူတေသုဥဇာဘူတာနံ၊ ဖြောင့်မတ်သောအဖြစ်သို့  
 ရောက်ကုန်သောရဟန်းပုဏ္ဏားတို့အား၊ စိဝရဗ္ဗသင်္ကန်းကိလည်းကောင်း၊  
 ဒိဏ္ဍုပါတဗ္ဗ၊ ဆွမ်းကိလည်းကောင်း၊ ပဗ္ဗယဗ္ဗ၊ သူနာအားလျောက်ပတ်သော  
 ဆေးကိလည်း၊ သယနာသနဗ္ဗ၊ အိပ်ရာနေရာဖြစ်သော ကျောင်းကိလည်း၊  
 ကောင်း၊ အန္ဓပါနဗ္ဗ၊ ဆွမ်းအပျော်ကိလည်းကောင်း၊ ခါဒနိယဗ္ဗ၊ ခဲသွယ်  
 ကိလည်းကောင်း၊ ဝတ္ထုသေနာသနာနိဝ၊ အဝတ်ညောင်စောင်းအင်းယှဉ်အ  
 စရှိကုန်သော အိပ်ရာနေရာတို့ကို လည်းကောင်း၊ ဒဒါယိ၊ ပေးလှူသော၊  
 တေ၊ သင်အား၊ သဒါ၊ အခါခပ်သိမ်း၊ ပုညံ၊ ကောင်းမှုသည်၊ ပဝနုတိ၊ ပွား  
 များ၏၊ သီလသမ္ပန္နံ၊ သီလနှင့်ပြည့်စုံကုန်သော၊ ဝိတရာဂေ၊ ကင်းသောရာ  
 ဂရှိကုန်သော၊ ဗဟုသုတေ၊ များသော အကြားအမြင်ရှိကုန်သော၊ သိက္ခူ၊  
 ရဟန်းတို့ကို၊ အန္ဓပါနေနု၊ ဆွမ်းအပျော်ဖြင့်၊ တပေဟိ၊ ရောင့်ရဲစေလော၊  
 တေ၊ သင်အား၊ သဒါ၊ အခါခပ်သိမ်း၊ ပုညံ၊ ကောင်းမှုသည်၊ ပဝနုတိ၊ ပွား  
 များ၏၊ မဟာရာဇမင်းမြတ်သောမင်းကြီး၊ ဝေဗ္ဗ၊ ဤသို့ဆိုအင်ပြီးသော နည်း  
 ဖြင့်လည်း၊ တံ၊ သင်သည်၊ ဓမ္မာနိဓမ္မေ၊ ကုသိုလ်တရားတို့ကို၊ အပ္ပမတ္တော၊  
 မမေ့မလျော့၊ ရတ္တိံ ဒိဝံ၊ ညဉ့်နေ့မပြတ်၊ သက္ကဋ္ဌံ၊ ရှိသေ့စွာ၊ သမာစရန္တော၊  
 မဖောက်မပြန်ကျင့်သည်ရှိသော်၊ တမ္ဘာနိရယာဝ၊ ထိုအပါယ်ဆင်းရဲ ငရဲ  
 မှသာလျှင်၊ ရုက္ခေယျ၊ လွတ်ရာ၏၊ ဝေဒနိယံ၊ တတိယဘဝမှစ၍ အဆက်  
 ဆက်သောဘဝ၌ခံစားအပ်သော အကျိုးကိုဖြစ်စေတတ်သောကံကို၊ အည  
 ကြ၊ ထား၍၊ ကမ္မံ၊ အနန္တရဘဝ၌အကျိုးကို ဖြစ်စေတတ်သောကံသည်၊ သိ  
 ယာ၊ အကျိုးမပေးသည်ဖြစ်ရာ၏၊ ဝာန္တေ၊ အရှင်ထုရား၊ အဟံ၊ အကျွန်ုပ်  
 သည်၊ အန္တေဝ၊ ယနေ့၌ပင်လျှင်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်  
 ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်ပါ၏၊ ဓမ္မဗ္ဗ၊ တရားတော်ကိုလည်း၊ သရဏံ၊  
 ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်ပါ၏၊ သံဃာဗ္ဗ၊ သံဃာတော်ကိုလည်း၊  
 သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်ပါ၏၊ တထေဝ၊ ထိုအတူသာ  
 လျှင်၊ သိက္ခာပဒါနိ၊ ကျင့်အပ်ဆောက်တည်အပ်သော သိက္ခာဝန်၏အစိတ်  
 အပိုဖြစ်ကုန်သော၊ ပဗ္ဗသီယာနိ၊ ငါးပါးသောသီလတို့ကို၊ အေဏ္ဍုဗ္ဗလ္လာနိ၊  
 မကျိုးမပျက်သည်တို့ကို၊ ကတော၊ ပြု၍၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊  
 ပါတာတိပါထာ၊ သူ၏အသက်ကို သတ်ခြင်းမှာ ခိပ္ပံ၊ လျှင်စွာ၊ ဝိဟရာမိ၊  
 ကြည့်ပါ၏၊ ထောကေ၊ ထောက၌၊ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မပေး  
 အပ်သော သူတပါး၏ဥပ္ပာကို၊ ပရိဝဇ္ဇယာမိ၊ ခိုးယူခြင်းမှကြဉ်ရှောင်ပါ

၏၊ အမေဇပေါ၊ သေအရက်စသောယက်မျိုးကို မသောက်စားခြင်းသည်၊  
 ဟောတိဖြစ်ပါ၏၊ ရုသာ၊ မဟုတ်မမှန်သောစကားကို၊ နောစဘဏာမိ၊ မဆို  
 ပါ၊ သကေနဒါရေနစ၊ မိမိမယားဖြင့်သာလျှင်၊ တုဋ္ဌော၊ နှောင့်ရဲသည်၊ ဟော  
 တိဖြစ်ပါ၏၊ အရိယံ၊ ဖြစ်စေသော၊ အဋ္ဌင်္ဂီဝရံဥပေတံ၊ ပါဏာတိပါတမှကြဉ်  
 ခြင်းအစရှိသော ဖြတ်သော အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ သုချဒြိသံ၊  
 ကောင်းသောအကျိုးကိုပွားစေတတ်သော၊ ဣမဉ္ဇေပေါသထသိလံ၊ ဤပုဂံ  
 သိသကိုလည်း၊ သမာဒိဘာမိ၊ ဆောက်တည်ပါ၏၊ ဝိဝရဉ္စ၊ သင်္ကန်းကိုလည်း  
 ကောင်း၊ ဝိဗ္ဗာပါသဉ္စ၊ ဆွမ်းကိုလည်းကောင်း၊ ဗစ္စယဉ္စ၊ ဆေးပစ္စည်းကို  
 လည်းကောင်း၊ သယနာသနဉ္စ၊ အိပ်ရာနေရာဖြစ်သောကျောင်းကိုလည်း  
 ကောင်း၊ အန္ဓပါနဉ္စ၊ ဆွမ်းအပျော်ကိုလည်းကောင်း၊ ခါဒနိယဉ္စ၊ ခဲတွယ်ကို  
 လည်းကောင်း၊ ဝတ္ထုသေနာသနာနိစ၊ အဝတ်ညောင်စောင်းအင်းယျဉ်းအစ  
 ရှိကုန်သောအိပ်ရာတို့ကိုလည်းကောင်း၊ ဒဒါမိ၊ ပေးလှူဆံ့၊ သီထသမ္ပန္နော၊  
 သီသနှင့်ပြည့်စုံကုန်သော၊ ဝိတံရာဂေ၊ ကင်းသောရာဂရှိကုန်သော၊ ဗဟု  
 သုဒတ၊ များသောကြောအခြင်ရှိကုန်သော၊ သိက္ခူစ၊ ရဟန်းတို့ကိုလည်း  
 အန္ဓပါနေန၊ ဆွမ်းအပျော်ဖြင့်၊ တပေမိ၊ ရှောင့်ရဲစေဆံ့၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား  
 တို့၏၊ သာသနောသ၊ သနာတော်၌၊ ရတော၊ မြေလျော်သော၊ သောအာဟံ၊ ဤ  
 အကျွန်ုပ်သည်၊ ဣဒံသဗ္ဗံ၊ ဤအထုံးစုံသော ကျင့်ဝတ်ကို၊ နဝိကပ္ပာမိ၊  
 မပျက်၊ တောဒိသော၊ ဤသို့ဆိုအပ်ခဲ့ပြီးသော သဘောရှိသော လိစ္ဆဝိမင်း  
 သည်၊ ဝေသာလိသံ၊ ဝေသာလီပြည်၌၊ အညတရော၊ တယောက်သော၊ ဥပါ  
 သကော၊ ဥပါသကာသည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗေစ၊ ကံကံ၏အကျိုးကိုယုံ  
 ကြည်ခြင်းဘုရားစသောရတနာသုံးပါးတို့၌ ကြည်ညိုခြင်းရှိသည်၊ ဟော  
 တိဖြစ်၏၊ ရုဒုစ၊ နူးညံ့သိမ်မွေ့သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ကာရကရောစ  
 ကျေးဇူးဥပကာရကိုပြုတတ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ တဒါ၊ ထိုအခါ၌၊  
 ဘိက္ခုဝင်စာဉ္စ၊ ရဟန်းအပေါင်းကိုလည်း၊ သက္ကဋ္ဌံ၊ ရှိသေစွား၊ ဥပဋ္ဌဟိ၊ ထုတ်  
 ကျွေး၏၊ သုသာဂုတကောစ၊ တံကျင်၌ထင်လျှိုအပ်သောယောက်ျားသည်  
 လည်း၊ အရောဂေ၊ အနာမရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ သေရိသုဝိပဗ္ဗန္တံ၊ မိမိအလို  
 အတိုင်းနေခြင်းလျှင်ချမ်းသာရှိသောရဟန်း၏အဖြစ်သို့၊ ဥပါဂန္တိ၊ ကပ်၏၊  
 ဥက္ကမံ၊ ဖြတ်သော၊ ကပ္ပိထကံ၊ ကပ္ပိဘကအမည်ရှိသော၊ ဘိက္ခုစ၊ ရဟန်းကို  
 သာလျှင်၊ အာဂမ္မ၊ အဖို့ပြု၍၊ ဥဘောသိ၊ နှစ်ယောက်ကုန်သောသူတို့သည်  
 လည်း၊ သာမညဖသာနိ၊ သာမညဖိုက်တို့သို့၊ အဇ္ဈင်္ဂံ၊ ရောက်ကုန်၏၊ သတံ  
 သန္တာနံ၊ ငြိမ်သက်သောကိလေသာရှိကုန်သော၊ ဝိစောနတံဝိစောနန္တာနံ၊



သောကီလောကုတ္တရာ ဥာဏ်ရှိကုန်သော၊ သဗ္ဗုရိသာနံ၊ သူတော်ကောင်း  
 တို့ကို၊ သေဝနာ၊ ငြိမ်းခြင်းသည်၊ တောဒိသာ၊ ဤသို့သဘောရှိသော၊ မဟာပု  
 ထာ၊ မြတ်သောအကျိုးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သူသာဝုတော၊ တံထွင်နှံသိ  
 လျှို့အပ်သေယောကျ်ားသည်၊ အပ္ပပလံ၊ အရဟတ္တဖိုသို့၊ အဖုဿယိ၊ နေ့၏  
 အမွသက္ကဋ္ဌောပန၊ အမွသက္ကဋ္ဌလိစ္ဆဝိမင်းသည်ကား၊ ကနိဋ္ဌပလံ၊ သောတာ  
 ပတ္တိဖိုသ်သို့၊ အဖုဿယိ၊ ရောက်၏၊ ပဋ္ဌဝံ၊ ရှေးဦးစွာသော၊ အမွသက္ကဋ္ဌ  
 ပေဘဝတ္တု၊ အမွသက္ကဋ္ဌလိစ္ဆဝိမင်း၏ပြိတ္တာ၏ အကြောင်းသည်၊ နိဋ္ဌိတံ၊ ပြီး  
 ခြင်းသို့ရောက်ပြီ။ ။

(၃၇) ဣဒါနံ၊ ယခုအခါ၌၊ မယံ၊ ဝါတို့သည်၊ ယံဝစနံ၊ အကြင်စကားကို၊  
 ဘယာမ၊ ဆိုကြကုန်အံ့၊ တံဝစနံ၊ ထိုစကားကို၊ တုဋ္ဌေ၊ သင်တို့သည်၊ သုဏာ  
 ထ၊ နာထင်္ဂကုန်၊ ယဒါ၊ အကြင်အခါ၌၊ ဝါဏိဇာ၊ ကုန်သည်တို့သည်၊ မဂ္ဂရဋ္ဌာ  
 ခရီးမှားကုန်သည်ဖြစ်၍၊ ယတ္ထ၊ အကြင်ထဲအတိရှိသောခရီး၌၊ အဂမံသု၊ သွား  
 ကုန်၏၊ တဒါ၊ ထိုခရီးမှား၍သွားသောအခါ၌၊ ယက္ခဿစ၊ သေရိသကနတ်  
 သား၏ လည်းကောင်း၊ ဝါဏိဇာဝါဏိဇာနဋ္ဌ၊ ကုန်သည်တို့၏ လည်း  
 ကောင်း၊ သမာဂမော၊ အစည်းအဝေးသည်၊ တတ္ထ၊ ထိုထဲအတိရှိသောခရီး၌  
 အယောထိ၊ ဖြစ်၏၊ တံ၊ ထိုအစည်းအဝေး၏ဖြစ်ခြင်းကိုလည်းကောင်း၊ တေ  
 ဟိ၊ ထိုသေရိသကနတ်သားကုန်သည်တို့သည်၊ အညမညံ၊ အချင်းချင်း၊ သု  
 ဘာထိတံ၊ ကောင်းစွာဆိုအပ်သော၊ ကတံပဝတ္တိတံ၊ ဖြစ်စေအပ်သော၊ ယ  
 ထာဣတဒိတရေန ယံဣတဒိတရဉ္စာဝိ၊ အကြင်ထိုစကား ဤစကားသည်  
 ထည်း၊ အတ္ထိ၊ ရှိ၏၊ တဉ္စ၊ ထိုစကားကိုလည်းကောင်း၊ သဗ္ဗေ၊ ခပ်သိမ်းကုန်  
 သော၊ တုဋ္ဌေ၊ သင်တို့သည်၊ သုဏာထ၊ နာထင်္ဂကုန်၊ ပါယာထိနာမ၊ ပါယာထိ  
 အမည်ရှိသော၊ ယောသောရာဇာ၊ အကြင်မင်းသည်၊ အတ္ထိ၊ ရှိ၏၊ သောရာ  
 ဇာ၊ ထိုပါယာထိအမည်ရှိသောမင်းသည်၊ သုဗ္ဗာနံ၊ သုဗ္ဗရို၊ ဖြစ်ကုန်သောစ  
 တုမဟာရာဇိနတ်တို့၏၊ သဟဗျဂတော၊ အပေါင်းအပော်၏ အဖြစ်သို့ရောက်  
 သည်၊ အဟု၊ ဖြစ်၏၊ ယသယိ၊ အခြံအရံနှင့်ပြည့်စုံသော၊ သောအဂမာနု  
 သော၊ ထိုနတ်သားသည်၊ သကေဝိမာနေ၊ မိမိဥစ္စာဖြစ်သောဗိမာန်၌၊ မောဒ  
 မာနေ၊ မြေလျော်လျက်၊ မာနုသေ၊ လူတို့ကို၊ အဏ္ဏဘာထိ၊ ဆိုလေ၏။ ၂၀  
 ကော်၊ အသက်ရှင်ပါကုန်အံ့သော သေရကုန်အံ့သောဟုတွေးတောဖွယ်ရှိ  
 သော၊ အမနုဿာဉ္စာနေ၊ မြေဘုတ်ဘီလူး အစရှိသည်တို့၏သွားလာရာ၊ အရပ်  
 ဖြစ်သော၊ အရညေ၊ တော၌၊ ခကော်ဘယာ၊ ကန္တာရသို့မဝင်မီရှေးအဖို့နွဲကျိုး  
 တို့ကြောင့်ဖြစ်သောကြောက်လန့်ခြင်းရှိကုန်လျက်၊ ကန္တာရေ၊ ရေကိုဆောင်



ဤသွားရာဖြစ်သော၊ အပွေါဒကော၊ ရေမရှိသော၊ အပ္ပဘက္ခေ၊ အစာလည်းမရှိ  
 သော၊ သုရုဂ္ဂမေ၊ အလွန်ကူးစပ်ပေါက်မြောက်ကမ်းတဖက်သို့ရောက်နိုင်  
 ခဲ့သော၊ ဝဗ္ဗပထသ၊ သဲအတိရှိသောခရီး၏၊ မဇ္ဈေ၊ အထယ်၌၊ ဂစ္ဆန္တံ၊  
 သွားကုန်သော၊ နဋ္ဌမနာ၊ ခရီးမှားသော အားဖြင့်ပျက်သောနှလုံးရှိကုန်သော၊  
 မနုဿာ၊ အိုလူအများတို့၊ ဣဝ၊ ဤရေကိုဆောင်ယူ၍သွားရာဖြစ်သော သဲအ  
 တိရှိသောခရီး၌၊ ဗလဓဝ၊ သုရက်သပြေဝိန်အရင်း အစရှိကုန်သော သစ်သီး  
 တို့သည်လည်းကောင်း၊ မူလပယာစ၊ အုန်မွှန်းတံတွေးကြွေးသင်အရင်းအစ  
 ရှိကုန်သော အမြစ်ခဲတွယ်တို့သည်လည်းကောင်း၊ နဟိသန္တိ၊ မရှိကုန်သည်  
 သာလျှင်တည်း၊ ဥပါဒါနံ၊ တရံတရသော၊ ရိက္ခာသည်၊ နတ္ထိ၊ မရှိ၊ ဒါရုဏာဟိစ  
 ကြမ်းလည်းကြမ်းကုန်ထသော၊ ဥဗ္ဗာဟိစ၊ ပူလည်းပူကုန်ထသော၊ တတ္ထာ  
 ဟိစ၊ ထောင်ဆည်းထောင်ကုန်ထသော၊ ဝံသုဟိ၊ မြေမှုန့်တို့ကိုရင်း၊ ဝါလုကာ  
 ဟိစ၊ သဲတို့ ရိုရင်း၊ အညတြ၊ ထမ်း၍၊ ဘက္ခေ၊ လူတိစ္ဆာန်တို့၏အစာသည်  
 ဣဝ၊ ဤသဲကန္တာရ၌၊ ကုတော၊ အတ္ထိ၊ အဘယ်မှာရှိအံ့နည်း၊ မနုဿာ၊ လူအ  
 များတို့၊ ဥဇ္ဇင်္ဂိယံ၊ အလွန်ခေါင်းပါးသော၊ တတ္ထံ၊ ထောထောပူးဝသာ၊ ကပါ  
 လံ၊ ဣဝ၊ သံအိုးခင်းနှင့်တူသော၊ အနာသယံ၊ ချမ်းသာမရှိသည်ဖြစ်၍ အသက်  
 ဇီဝိတိန္ဒြေကိုပျက်ဆီးသတ်သော၊ ပရေယောကေန၊ စင်စစ်သတ္တဝါတို့၏အ  
 ကျိုးမရှိသည်၏အဖြစ် ကြောင့်ပရေယောက ဟုဆိုအပ်သော ဇေတုတွင်းနှင့်  
 တုယျံ၊ တူသော၊ ဣဒဋ္ဌာနံ၊ ဤသဲကန္တာရအရပ်သည်၊ လုဒ္ဓါနံ၊ ကြမ်းကြုတ်  
 သောမြေထုတ်တီးလူးအစရှိကုန်သောသူတို့၏၊ ပုရာထံ၊ ကြာမြင့်စွာ၊ အာ  
 ဝါသံ၊ အာဝါသတူတံ၊ နေရာဖြစ်၍ဖြစ်၏၊ အယံ၊ တုမိပဒေသော၊ ဤမြေအရပ်  
 သည်၊ ဥဇ္ဇင်္ဂိယော၊ အလွန်ခေါင်းပါးသည်၊ ဟောတု၊ ဖြစ်စေ၊ ဣတိ၊ ဤသို့၊  
 ပေါရာဏေဟိ၊ ရှေ့သူတော်ဟောင်းတို့သည်၊ အဘိသတ္တဈပေါ၊ ကျိန်ဆဲအပ်  
 သည်နှင့်တူ၏၊ အထ၊ ထိုသို့ဖြစ်လျက်၊ ကေန၊ ဝတ္ထေန၊ အဘယ်အကြောင်း  
 ကြောင့်၊ ကိမာသံ၊ သနာမာ၊ အဘယ်ကိုးထာင့်တကုန်သည်ဖြစ်၍၊ တုမ္ပေ၊  
 သင်တို့သည်၊ ဣမံ၊ ပဒေသံဟိ၊ ဣမံ၊ ပဒေသံ၊ ဇေ၊ ဤအရပ်သို့သာလျှင်၊ အနုပဓိ  
 ဋ္ဌာနံ၊ ဝင်ကုန်ဘိသနည်း၊ သဟ၊ သာ၊ အသောတလျှင်အပြစ်အကျိုးတို့ကိုမ  
 ဆင်ခြင်ဘဲ၊ သမေတ္တညီညွတ်ခြင်းကိုစွဲ၍၊ အနုပဓိဋ္ဌာ၊ ဝင်ကုန်သလော၊ ထော  
 ဘာယာ၊ ထောဘကြောင့်တရံတယောက်သောရန်သူသည်လိုက်ခြင်းဟု  
 ဆိုအပ်သောဘေးရှိကုန်သည်ဖြစ်၍၊ အနုပဓိဋ္ဌာ၊ ဝင်ကုန်သလော၊ အထဝါ၊  
 ဧဝံ၊ ဘာပါး၊ သမ္ပရုဋ္ဌ၊ ခရီးမှားကုန်သည်ဖြစ်၍၊ အနုပဓိဋ္ဌာ၊ ဝင်ကုန်သလော။  
 'ယက္ခန္ဓာနတ်သား၊ မဂ၊ ဝသုစ၊ မဂ၊ ဝတိုင်းတို့၌ရင်း၊ အင်္ဂေသုစ၊ အင်္ဂတိုင်းတို့၌



ရင်း၊ အာတသံဝဏှာ၊ ဗွားမြင်ကြီးမြောက်ကုန်သော၊ သတ္တဝါဟာ၊ ထည်း  
 ကုန်သည်ဖြစ်ကုန်သော၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ ပဟုတံ၊ များစွာ  
 သော၊ ပဏိယံ၊ တဏှာကို၊ အာရောပယိတွာ၊ ထည်း၌တင်ကုန်၍၊ ဓနတ္ထိကာ  
 ဥစ္စာဖြင့်အလိုရှိကုန်သည်ဖြစ်၍၊ ဥဒယံ၊ အမြတ်ဥစ္စာကို၊ ပတ္တယနာ၊ တောင့်  
 တကုန်သည်ဖြစ်၍၊ သိန္ဓု၊ သောဝိရတုမိ၊ သိန္ဓုအမည်ရှိသောအရပ်သော  
 ဝိရအမည်ရှိသောအရပ်သို့၊ ယာမသေ၊ သွားကုန်၏၊ ယက္ခ၊ နတ်သား၊ သဗ္ဗေ  
 ဝိ၊ အသုံးစုံထည်း ဖြစ်ကုန်သော၊ မယံ ။ အကျွန်ုပ်တို့သည်၊ ဒိဝါ၊ နေ့၌၊ ပိပါ  
 သံ၊ ရေမွတ်ခြင်းကို၊ အနိဝါသယန္တာ၊ သည်းမခံနိုင် ကုန်သည် ဖြစ်၍၊  
 ယောဂ္ဂါနုကမ္ပဗ္ဗန္ဓားအစရှိကုန်သောသတ္တဝါတို့ကိုခြီးမြောက်ခြင်းကိုထည်း  
 သမက္ခမာနာ၊ ကောင်းစွာဆင်ခြင်ကုန်သည်ဖြစ်၍၊ ဓတ္ထိ၊ ညဉ့်၌၊ ဧတေနဝေ  
 ဝေန၊ ဤသို့သောသျှင်ခြင်းဖြင့်၊ ပုဗ္ဗေ၊ သင်ကိုထွေမြင်သည်မှ ရှေးအစို့၌၊  
 အာယာမ၊ သွားကြကုန်၏၊ ယက္ခ၊ နတ်သား၊ ဝိကာလေ၊ အခါမဟုတ်သော၊  
 ရတ္ထိ၊ ညဉ့်၌၊ မဂ္ဂံ၊ ခရီးကို၊ ပဗ္ဗိပန္နာ၊ သွားကုန်သော၊ တေမယံ၊ ထိုအကျွန်ုပ်တို့  
 သည်၊ အရညော၊ ဘီးလူးတို့၏သွားသာရာတော၌၊ ဗုဂ္ဂမေ၊ တပက်သို့ရောက်  
 ပေါက်ကူးမြောက်ခြင်းငှါခဲသော၊ ဝဏ္ဏပထသ၊ သဲအတိရှိသော ခရီး၏၊  
 မဇ္ဈေ၊ အထယ်၌၊ ဗုပ္ပယာတာ၊ မကောင်းသဖြင့် သွားခြင်းရှိကုန်သည်ဖြစ်၍၊  
 အပရဒ္ဓမဂ္ဂါ၊ ချွတ်လွှဲသောခရီးရှိကုန်သည်ဖြစ်၍၊ အန္ဓာကုလော၊ သူကန်းကဲ့သို့  
 နှောင့်ရှက်ကုန်သည်ဖြစ်၍၊ ဝိမနဋ္ဌာ၊ ခရီးမှားသဖြင့်ပျက်သော မိတ်ရှိကုန်  
 သည်ဖြစ်၍၊ သံရုဋ္ဌမိတ္တာ၊ တွေဝေသောမိတ်ရှိကုန်သည်ဖြစ်၍၊ ဒိသံ၊ သိန္ဓု  
 မည်သောအရပ်သောဝိရမည်သောအရပ်ကို၊ နဇာနာမ၊ မသိနိုင်ကုန်၊ ယက္ခ  
 နတ်သား၊ ဣဒါနိ၊ ယခုအခါ၌မူကား၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ အဒိဋ္ဌ  
 ပုဗ္ဗံ၊ ရှေး၌မမြင်ဘူးသော၊ ဝိမာနသေဋ္ဌဉ္စ၊ မြတ်သောဝိမာန်ကိုထည်းကောင်း၊  
 တုဝဉ္စ၊ သင်နတ်သားကို ထည်းကောင်း၊ ဣဒဉ္စဣဒံဝေသဗ္ဗံ၊ ဤအလုံးစုံကို  
 သာသျှင်၊ ဒိသွာန၊ မြင်ကုန်၍၊ တတော၊ ထိုသင်ကိုမမြင်မီရှေးကာလထက်၊  
 ဥတ္တရိ၊ အလွန်၊ ဇိပိတံ၊ အသက်ကို၊ အောသမာနာ၊ တောင့်တကုန်သည်၊ အမှ၊  
 ဖြစ်ကုန်၏၊ ဒိသွာ၊ သင်နတ်သားကိုထွေမြင်ခြင်းကြောင့်၊ ပတိတာ၊ ရွှင်လန်း  
 ကုန်သည် ထည်းကောင်း၊ သုမနာ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကုန်သည်  
 ထည်းကောင်း၊ ဥဒ္ဓါ၊ ပိတိဖြင့်တက်သောမိတ်ရှိကုန်သည်ထည်းကောင်း၊  
 အမှ၊ ဖြစ်ကုန်၏၊ တာတာ၊ အိုကုန်သည်တို့၊ တုဓေ၊ သင်တို့သည်၊ တောဂဟေ  
 တု၊ ဥစ္စာဟူသောအကြောင်းကြောင့်၊ သရဒ္ဓသာ၊ သရဒ္ဓရာ၏၊ ပါရံ၊ တပက်  
 ကမ်းသို့ထည်းကောင်း၊ ဣမဉ္စဝနံ၊ ဤသဲကန္တာရရှိသော တောသို့ထည်း



ကောင်း၊ ဝေတ္တာစာရုံ၊ ကြိပ်နွယ်ခက်၍သွားအပ်သော၊ မဂ္ဂဉ္စ၊ ခရီးသို့လည်း  
ကောင်း၊ သင်္ကသထံ၊ သစ်ထုတ်ထုတ်နှက်၍သွားအပ်သော၊ မဂ္ဂဉ္စ၊ ခရီးသို့  
လည်းကောင်း၊ ပန၊ ထိုမှတစ်ပါး၊ နဒိယော၊ မြစ်ကြောင်း၊ ခရီးတို့သို့လည်း  
ကောင်း၊ ပဗ္ဗတာနံ၊ တောင်တို့၏၊ ဝိသမပဒေသံ၊ မညီညွတ်သော အရပ်သို့  
လည်းကောင်း၊ ဝေ၊ ဤသို့၊ ဒုဂ္ဂါ၊ ကူးမြောက်ရောက် ပေါက်မြင်းဌါခဲကုန်  
သော၊ ပုထုဒ္ဓိသာ၊ များကုန်သော အရပ်မျက်နှာတို့သို့၊ ဂစ္ဆထ၊ သွားကုန်၏ ၊  
ပရာဇ္ဇနံ၊ တစ်ပါးကုန်သော မင်းတို့၏၊ ဝိဇိတံ၊ တိုင်းနိုင်ငံ ဖြစ်သော၊ ပဒေသံ၊ အ  
ရပ်သို့လည်း၊ ပက္ခန္ဓိယာဝ၊ ဝင်ကုန်၍သာလျှင်၊ ဝေရဇ္ဇကေ၊ တိုင်းတစ်ပါး၌နေ  
ကုန်သော၊ မနုဿော၊ လူတို့ကို၊ ပေက္ခမာနာ၊ ရှုကုန်လျက်၊ ဂစ္ဆထ၊ သွားကုန်၏  
ဝေဘုတေဟိ၊ ဤသို့အထူးထူးသော အရပ်တို့သို့ရောက်ပေါက် ကုန်သော၊  
ဝေါ၊ သင်တို့သည်၊ သုတံဝါ၊ ကြားဘူးသည်လည်းဖြစ်ထသော၊ အထဝါပိ၊  
ထိုမှတစ်ပါးလည်း၊ ဒိဋ္ဌဝါ၊ မြင်ဘူးသည်လည်းဖြစ်ထသော၊ ယံအစ္ဆေရကံ၊ အ  
ကြင်အံ့ဩဘွယ်၏အဖြစ်သည်၊ အတ္ထိ၊ ရှိ၏ ၊ တံ၊ ထိုသင်တို့ကြားဘူးမြင်ဘူး  
သောအံ့ဩဘွယ်ကို၊ ကထေထ၊ ဆိုကုန်လော့၊ ဝေါ၊ သင်တို့၏၊ သန္တိကေ၊ အ  
ထံ၌၊ မယံ၊ ငါတို့သည်၊ သုတောမ၊ နာကုန်အံ့ ၊ ကုမာရ၊ ဂျိုလယ်သောနတ်  
သား၊ ဣတော၊ ဤဗိမာန်နှင့်သင်နတ်သားထက်၊ အစ္ဆေရတရံ၊ ထူးမြတ်လွန်  
ကဲသောအံ့ဩဘွယ်ကို၊ နော၊ အကျွန်ုပ်တို့သည်၊ နသုတံဝါ၊ ကြားလည်းမ  
ကြားဘူး၊ အထဝါ၊ ထိုမှတစ်ပါးလည်း၊ ဒိဋ္ဌဝါ၊ မြင်းလည်းမမြင်ဘူး၊ မာနုဿ  
ကမေဝ၊ လူတို့၌ဖြစ်သော အဆင်းသဏ္ဍာန်ထက်လျှင်၊ အတိတံ၊ လွန်ကဲသော  
အနောမဝတ္ထံ၊ ပြည့်စုံသော အဆင်းသဏ္ဍာန်ရှိသော၊ သဗ္ဗံ၊ သင်နတ်သား  
သင့်ဗိမာန်နှင့်စပ်သော အလုံးစုံကို၊ ဒိသ္မာန၊ မြင်ကုန်၍၊ မယံ၊ အကျွန်ုပ်တို့  
သည်၊ နတပ္ပါမ၊ မရောင့်ရဲနိုင်ကုန်၊ ဗဟုတမထျော၊ များသောပန်းရှိကုန်သော  
ဗဟုတပုဏ္ဏရိကာ၊ များသော ကြာဖြူပုဏ္ဏရိကလည်းရှိကုန်ထသော၊ တဝ၊  
သင်၏၊ ပေါက္ခရဉ္စေတ၊ ရေကန်တို့သည်၊ ဝေဟာယသံ၊ ကောင်းကင်၌၊ သ  
ဝန္တိ၊ စီးကုန်၏၊ နိဂ္ဂပလူပပနာ၊ အခါခပ်သိမ်းအသီးနှင့်ပြည့်စုံ ကုန်သော၊ တေ  
သင်၏၊ ခုမာစ၊ သစ်ပင်တို့သည်လည်း၊ အတိဝဂန္ဓာ၊ အလွန်လျှင်ကောင်း  
မြတ်သောအနံ့ရှိကုန်သည်၊ ဟောန္တိ၊ မြင်ကုန်၏၊ တေဟိနမေဟိ၊ ထိုသစ်ပင်  
တို့မှ၊ သုရတိ၊ တင့်တယ် လျောက်ပတ်သောအနံ့တို့သည်၊ ဗဝါယန္တိ၊ မွေး  
ကြိုင်ထိုင်ဖျံ့ကုန်၏ ၊ တဝ၊ သင်၏ ဝိမာနောဗိမာန်၌၊ သတရသိတာသော၊ အ  
ထောင်အရာဖြင့် ကုန်သော၊ ဝေဠုရိယထမ္ဘာစ၊ ကျောက်မျက်နှာဖြင့်ပြီး  
သောသိတိုင်တို့သည် လည်းကောင်း၊ သိလာသိလမယာ၊ ဖတ်ကျောက်သ

လင်းဖြင့်ပြီးကုန်သော၊ ထမ္မာစ၊ သီတိုင်တို့သည်လည်းကောင်း၊ ပါဝါဝဠာသ  
 ပဝါဝဠာမယာ၊ သန္တာဖြင့်ပြီးကုန်သော၊ ထမ္မာစ၊ သီတိုင်တို့သည်လည်းကောင်း  
 အာယတံတသာ၊ ရှည်သော အမြောင့်ရှိကုန်သော၊ မသာမဂ္ဂလ္လာ၊ ပတ္တမြား  
 ပြောက်ဖြင့်ပြီးကုန်သော၊ ထမ္မာစ၊ သီတိုင်တို့သည်လည်းကောင်း၊ လောဟိ  
 တင်္ဂါ၊ ပတ္တမြားနီဖြင့်ပြီးကုန်သော၊ ထမ္မာစ၊ သီတိုင်တို့သည်လည်းကောင်း၊  
 သန္တိ၊ ရှိကုန်၏။ ဣမေထမ္မာ၊ ဤသီ တိုင်တို့သည်၊ ဇောတိရသမယာသော၊  
 ထွန်းပခြင်း ကိစ္စဖြင့်ပြီးကုန်၏။ ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသောနတ်  
 သား၊ ဇောသံ၊ ထိုသီတိုင်တို့၏၊ ဥပရိ၊ အထက်၌၊ ဝိတံ၊ တည်သော၊ သဟသာ  
 ထမ္မံ၊ တထောင်သော သီတိုင်ရှိသော၊ အတုဏာနူဘာဝံ၊ မနှိုင်းယှဉ်အပ်  
 သော အာနုဘော်ရှိသော၊ သာဓုသုန္ဓရံ၊ ကောင်းမွန်စွာသော၊ တဝ၊ သင်၏။  
 ဣဒံဗိမာနံ၊ ဤဗိမာန်သည်၊ ရဟန္တာရံ၊ နံရံ၊ သီတိုင်စောင်းတန်းအစရှိသည်တို့  
 ၏အထူးထူးအပြားပြားကုန်သော ရတနာတို့နှင့်ယှဉ်၏။ ကဗ္ဗနဝေဒိမိသံ၊  
 ရွှေဖြင့်ပြီးသောပွတ်တိုက်တို့ဖြင့်ခြံရံအပ်၏။ တာပနိယပဇ္ဇဟိစ၊ ထွန်းပသော  
 အရောင် ရှိကုန်သောရွှေပြား၊ ငွေပြားအစရှိကုန်သော တပါးမက များကုန်  
 သောရတနာတို့ဖြင့်ပြီးသော အဖျိတို့ဖြင့်သည်၊ သာဓု၊ ကောင်းစွာ၊ ဆန္ဒ၊ မိုး  
 အပ်၏။ တဝ၊ သင်၏။ ဣဒံဗိမာနံ၊ ဤဗိမာန်သည်၊ ယေဘုယျေန၊ များသော  
 အားဖြင့်၊ ဇေမ္မာနုဒုတ္တတ္တံ၊ ဦးသစ်သောဇမ္မုရစ်ရွှေအဆင်းကဲ့သို့ တပြောင်  
 ပြောင်ထွန်းပ၏။ တသစ၊ ထိုဗိမာန်၏သည်၊ သောသောပဒေသော၊ ထိုထို  
 သို့သောအရပ်သည်၊ သုမဋ္ဌော၊ အလွန်ချောမောပြေပြစ်၏။ ပါသာဒေ သာပါ  
 နုပလူပပဇ္ဇော၊ ထိုထိုသို့သောနှစ်သက်ဖွယ်ရှိကုန်သော ပြဿာဒ်စောင်းတန်း  
 ပျဉ်အထုတို့နှင့်ပြည့်စုံ၏။ ဒဠောစ၊ ခိုင်သည်၊ ခိုင်ခံ့၏။ ဝတ္ထုစ၊ ကောင်းမြတ်  
 လျောက်ပတ်သော အမြင်သည်ရှိ၏။ သုသင်တောစ၊ အချင်းချင်းလျောက်  
 ပတ်သောပြဿာဒ်အစိတ်သည်ရှိ၏။ အဘိဝနိနက္ခမော၊ အလွန်ထွင်ရှုခြင်း  
 ငြိမ် ၏။ မနုညော၊ နှလုံးမွေ့လျော်ပျော်တွယ်သည်ရှိ၏။ ရတနန္တရသိပ္ပံ၊ ရတ  
 နာဖြင့်ပြီးသောဗိမာန်၌၊ ဗဟုအန္တပါနံ၊ များသောထမင်းအပျော်သည်၊ ဝိဇ္ဇတိ၊  
 ရှိ၏။ အတ္တရာသင်္ဂဏော၊ နတ်သို့တို့၏အပေါင်းသည်၊ တံ၊ သင်ကို၊ ပရိဝါရိ  
 တော၊ ခြံရံအပ်၏။ ရုရုဇအာထမ္မရတုရိယသင်္ကဋ္ဌော၊ ရုရိုးစည်ထက်စည်  
 စသောတုရိယာ မျိုးတို့၏အသံတို့ဖြင့် ကြွေးကြော်ခြင်းရှိ၏။ တံ၊ သင်ကို၊  
 ထုတိဝန္ဓနာယ၊ ဦးဖွားခြင်းရှိခိုးခြင်းဖြင့်၊ အဘိဝနိတော၊ ရှိခိုးအပ်ပြီးဖွမ်း  
 အပ်သည်၊ အသိ၊ ဖြစ်၏။ ယက္ခ၊ နတ်သား၊ ဝေဿဝဏော၊ ဝေဿဝဏ်အ  
 မည်ရှိသော၊ ရာဇာ၊ စတုမဟာရာဇ်နတ်မင်းကြီးသည်၊ နာဠိန္ဒေ၊ နာဠိန္ဒအ

၂၃

မည်ရှိသောနတ်တို့မွေ့လျော်ရာ၌၊ မောဒတိယထာ၊ မွေ့လျော်စံပျော်သကဲ့  
 သို့၊ ထထာ၊ ထိုအတူ၊ အဝိန္နိယော၊ ကြံခြင်းငှါမထတ်နှိုင်းသော အာနုဘော်  
 ရှိသော၊ သဗ္ဗဂုဏုပပန္နော၊ နတ်တို့၏ ခပ်သိမ်းသော ကျေးဇူးနှင့်ပြည့်စုံသော  
 သောတုံ၊ ထိုသင်သည်၊ မနောရမ္ပေ၊ နှလုံးမွေ့လျော်တွယ်ရှိသော၊ ဝိမာနပါ  
 သာဒဝရော၊ မြတ်သော ပြာသာဒ်ဗိမာန်၌၊ နာရိဂဏပဗောဓနော၊ နတ်ထီးတို့  
 ၏အပေါင်းဖြင့်နိုးကြား ပွင့်လန်းသော ဝီတိသောမနဿ ရှိသည်ဖြစ်၍၊ မော  
 ဒသိ၊ မွေ့လျော် စံပျော်၏၊ တုံ၊ သင်သည်၊ ဒေဝေါဗ၊ ဝေဿဝဏ်အစရှိသော  
 စတုမဟာရာဇ်နတ်သည်၊ အသိနု၊ ဖြစ်သလော၊ ဥဒေါဟ၊ ထိုမှထပါးသည်၊  
 ယက္ခော၊ နတ်တိလူးသည်၊ အသိနု၊ ဖြစ်သလော၊ ဥဒေါဟ၊ ထိုသို့မဟုတ်မူ၊  
 ဒေဝိန္နော၊ နတ်တို့ကိုအပိုးရသော သိကြားမင်းသည်၊ အသိနု၊ ဖြစ်သလော၊  
 မနုဿဘူတော၊ လူတို့၌ဖြစ်သော လူဇာတ်သည်၊ အသိနု၊ ဖြစ်သလော၊ တံ၊  
 သင့်ကို၊ သတ္ထဝါဟာ၊ ထွန်းကို ဆောင်ကုန်သော၊ ဝါဏိဇာ၊ ကုန်သည်တို့  
 သည်၊ ပုစ္ဆန္တိ၊ မေးပါကုန်၏၊ ပုစ္ဆိတော၊ အကျွန်ုပ်တို့သည်မေးအပ်သော၊  
 တုံ၊ သင်သည်၊ အာဗိက္ခ၊ ကြားထတ်ထော၊ တုဝံ၊ သင်သည်၊ ကောနာမ၊ အ  
 ဘာဟ်အမည်ရှိသော၊ ယက္ခော၊ နတ်သားသည်၊ အသိနု၊ ဖြစ်သနည်း။  
 ထာထာ၊ အိုကုန်သည်တို့၊ အဟံ၊ ငါသည်၊ ကန္တာရိယော၊ ကန္တာရ၌ဖွဉ်  
 သော၊ ဝတ္ထုပထမိ၊ သဲအတိရှိသော ခရီး၌၊ ဂုတ္တော၊ စောင့်ရှောက်သော၊ သေ  
 ရိသကောနာမ၊ သေရိသကအမည်ရှိသော၊ ယက္ခော၊ နတ်သည်၊ အဟိ၊ ဖြစ်၏  
 အဟံ၊ ငါသည်၊ ဝေဿဝဏဿ၊ ဝေဿဝဏ်အမည်ရှိသော၊ ရညော၊ စတု  
 မဟာရာဇ်နတ်မင်းကြီး၏၊ ဝစနကရော၊ စကားကိုလိုက်နာ၍၊ ဣဝံပဒေသံ၊  
 ဤသဲအတိရှိသော အရပ်ကို၊ အဘိပါယယာမိ၊ စောင့်ရှောက်ရ၏။  
 ကုမာရ၊ ပျိုငယ်သော အရွယ်ရှိသော နတ်သား၊ ဣဒံဗိမာနံ၊ ဤဗိမာန်ကို၊ တ  
 ထာ၊ သင်သည်၊ အဓိစ္စထဒ္ဓံ၊ အလိုအတိုင်းရအပ်သလော၊ ထော၊ သင်အား၊  
 ပရိဏာမဇံ၊ ဆောင်သဖြင့် ညွတ်ခြင်းကြောင့် ဖြစ်သထော၊ ဣဒံဗိမာနံ၊ ဤဗိ  
 မာန်ကို၊ ထထာ၊ သင်သည်၊ သပင်္ဃိသယမေဝ၊ မိမိကိုယ်တိုင်ပင်လျှင်၊ ဒေ  
 ဝိဒ္ဓိယာ၊ နတ်တန်ခိုးဖြင့်၊ ကတံ၊ ပြုအပ်သထော၊ ဥဒေါဟ၊ ထိုသို့မဟုတ်မူ၊ ဒေ  
 ဝေဟိ၊ သင်နှစ်သက် စေကုန်သော နတ်တို့သည်၊ ပသာဒဝသေန၊ ကြည်ညို  
 သည်၏အစွမ်းဖြင့်၊ ထော၊ သင်အား၊ ဗိန္နံ၊ ပေးအပ်သထော၊ သတ္ထဝါဟာ၊  
 ထွန်းကိုဆောင်ကုန်သော၊ ဝါဏိဇာ၊ ကုန်သည်တို့သည်၊ တံ၊ သင့်ကို၊ ပုစ္ဆ  
 န္တိ၊ မေးပါကုန်၏၊ မနုညံ၊ နှစ်သက်တွယ်ရှိသော၊ ဣဒံဗိမာနံ၊ ဤဗိမာန်ကို၊  
 ကံထံကောနကာရဏေန၊ အဘာဟ်သို့သော အကြောင်းဖြင့်၊ ထထာ၊ သင်

သည်။ လန္ဒ၊ ရအင်္ဂသနည်း။ တာတာ၊ အိုကုန်သည်တို့၊ ဣဒ္ဓိမာနံ၊ ဤဗိ  
မာန်ကို၊ မယာ၊ ငါသည်။ အာဗိစ္စလန္ဒ၊ အလိုအတိုင်းရအင်္ဂသည်၊ နဟောတိ၊  
မဖြစ်၊ မေ၊ ငါ့အား။ ဝရိဏာမန္တံ၊ ညွတ်ခြင်းကြောင့်ဖြစ်သည်လည်း၊ နဟော  
တိ၊ မဖြစ်။ ဣဒ္ဓိမာနံ၊ ဤဗိမာန်ကို၊ မယာ၊ ငါသည်။ သယံ၊ ကိုယ်တိုင်သာ  
လျှင်၊ ဒေဝိဒ္ဓိယာ၊ နတ်တန်ခိုးဖြင့်၊ ကထံ၊ ပြုအပ်သည်လည်း၊ နဟောတိ၊ မဖြစ်၊  
မေ၊ ငါ့အား။ ဒေဝေဟိ၊ ငါနှစ်သက်အပ်ကုန်သော နက်တို့သည်။ ပသာဒဝ  
သေန၊ ကြည်ညိုသည်၏အစွမ်းဖြင့်၊ ဗိန္ဒူ၊ ပေးအပ်သည်လည်း၊ နဟိဟောတိ၊  
မဖြစ်သည်သာလျှင်တည်း။ ဝုညေဟိ၊ မိမိ၏ဖြစ်ရာ စိတ်ကိုဖြူစင်စေတတ်  
ကုန်သော၊ အပါပကေဟိ၊ မယုတ်မာကုန်သော၊ သကေဟိ၊ ကရွေ့ဟိ၊ မိမိဥစ္စာ  
ဖြစ်ကုန်သော၊ ကုသိုဝ်ကံတို့ကြောင့်။ မနုညံ၊ နှစ်သက်ဖွယ်ရှိသော၊ ဣဒ္ဓိမာ  
နံ၊ ဤဗိမာန်ကို၊ မေမယာ၊ ငါသည်။ လန္ဒ၊ ရအင်္ဂ၏။ ကုမာရ၊ ပျိုငယ်သောအ  
ရွယ်ရှိသောနတ်သား၊ တေ၊ သင်၏။ ဝတံ၊ ဆောင်တည်အပ်သောအကျင့်  
သည်။ ကိံ၊ အဘယ်နည်း။ ဗြဟ္မစရိယံ၊ မြတ်သောအကြံသည်။ ကိံ၊ ဝန၊ အ  
ဘယ်နည်း။ အယံ၊ ဝိပါကော၊ ဤအကျိုးသည်။ ကိံ၊ သသုစိန္တု၊ သာ၊ အဘယ်  
ဆောင်တည်အပ်သောအကျင့်အဘယ်မြတ်သောအကျင့်၏။ ဝိပါကော၊ အ  
ကျိုးနည်း။ သတ္ထဝါဟာ၊ တွည်းကိုဆောင်ကုန်သော၊ ဝါဏိဇော၊ ကုန်သည်  
တို့သည်။ တံ၊ သင့်ကို၊ ပုစ္ဆန္တိ၊ မေးပါကုန်၏။ ကထံ၊ ကေနသုစိန္တုန၊ အဘယ်  
လိုသောအကျင့်ကြောင့်။ ဣဒ္ဓိမာနံ၊ ဤဗိမာန်ကို၊ တယာ၊ သင်သည်။ လန္ဒ၊  
ရအင်္ဂသနည်း။ တာတာ၊ အိုကုန်သည်တို့၊ အဟံ၊ ငါသည်။ ယဒေါ၊ အကြင်  
အခါ၌၊ ကောသထာနံ၊ ကောသထတိုင်းသားလူအများတို့၏။ ခန္တံ၊ မင်း၏အ  
ဖြစ်ကို၊ အကောရယိံ၊ ပြု၏။ တဒေါ၊ ထိုအခါ၌၊ ပါယာသိတိ၊ သမညာ၊ ပါယာသိ  
ဟူသောအမည်သည်။ အဟု၊ ဖြစ်၏။ နတ္ထိကဒိဗ္ဗစ၊ ပေးအပ်သောအလှူ၏အ  
ကျိုးမရှိသုံးအပ်သော သီလသီတင်း၏။ အကျိုးမရှိသည်၏။ အဖြစ်ဖြင့်ဖြစ်  
သောနတ္ထိကဒိဗ္ဗစအမြင်ရှိသည်လည်း။ အဟောသိ၊ ဖြစ်၏။ ကဒရိယောစ၊  
သူတပါးကိုလည်းဖြစ်တားသည်၏။ အစွမ်းဖြင့်ဖြစ်သောကြမ်းသောမစ္ဆေ  
ရရှိသည်လည်း။ အဟောသိ၊ ဖြစ်၏။ ပါပဓမ္မောစ၊ ယုတ်မာသော အကျင့်ရှိ  
သည်လည်း။ အဟောသိ၊ ဖြစ်၏။ ဥစ္ဆေဒဝါဒီစ၊ သတ္တဝါတို့သည်ထိုထိုဖြစ်  
ဆဲတဝ၌သာလျှင်ပြတ်၏ဟူသော အယုရှိသည်လည်း။ အဟောသိ၊ ဖြစ်၏။  
တဒေါ၊ ထိုအခါ၌၊ ဥဋ္ဌာရော၊ မြတ်သော၊ ဝိဠာကဝီ၊ ဆန်းကျယ်စွာသောတ  
ရားစကားကို ဟောတတ်သော၊ ကုမာရကဿပေါ၊ ကုမာရကဿပအ  
မည်ရှိသော၊ သမတောစခေါ၊ ရဟန်းသည်လည်း။ အာသိ၊ ရှိသည်ဖြစ်၏။

၀၀၀

သော။ ထိုကုမာရကဿပ အမည်ရှိသောရဟန်းသည်လည်း၊ ဝံ၊ ငါ့ကိုးဓမ္မ  
ကထံ၊ တရားစကားကို၊ အကောသိ၊ ပြောဟော၏၊ မေ၊ ငါ၏၊ ဒိဗ္ဗိဝိသုကာနိ၊  
မှားသောမိစ္ဆာအမြင် တည်းဟူသော အကျင့်တို့ကို၊ ဝိနောဒယိ၊ ပယ်  
ဖျောက်၏၊ အဟံ၊ ငါသည်၊ တံဓမ္မကထံ၊ ထိုတရားစကားကို၊ သုဏိတွာ၊  
နာချဲ့ဥပါသကတ္တံ၊ ဥပါသကာ၏အဖြစ်ကို၊ ပရိဝေဒယိသံ၊ ကြားပြောပါ  
ကာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ဝိရတော၊ ကြဉ်ရှောင်သည်၊  
အဟောသိ၊ ဖြစ်ပြီ၊ သောကော၊ သောကဗ္ဗ၊ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့  
ဖြင့်မပေးအပ်သော သူဘဝါး၏ဥစ္စာကို၊ ပရိဝေဒယိသံ၊ ခိုးယူခြင်းမှကြဉ်  
ရှောင်၏၊ အမစ္စပေါ၊ သေအရက်စသောယစ်မျိုးကို သောက်စားခြင်းမရှိ  
သည်၊ အဟောသိ၊ ဖြစ်ပြီ၊ ရုသာ၊ မဟုတ်မမှန်သောစကားကို၊ နောစအ  
ဘာဏိ၊ ဆိုသည်မဆို၊ သကောနဒါရေနစ၊ ကိုယ်မယားဖြင့်သာလျှင်၊ တု  
ဋ္ဌော၊ ရောင့်ရဲသည်၊ အဟောသိ၊ ဖြစ်ပြီ၊ သာတာ၊ အိုကုန်သည်တို့၊ တံ၊ ထိုသ  
ရဏဂုံယူခြင်းငါးပါးသော၊ သီလကိုဆောက်တည်ခြင်းသည်ပင်လျှင်၊ မေ၊  
ငါ၏၊ ဝတံ၊ ဆောက်တည်အပ်သော အကျင့်ပင်တည်း၊ တံဗန၊ ထိုသရဏ  
ဂုံယူခြင်းငါးပါးသောသီလကို ဆောက်တည်ခြင်းသည်ပင်လျှင်၊ ဗြာဟ္မ  
စရိယံ၊ မြတ်သောအကျင့်ပင်တည်း၊ အယံဝိပါကော၊ ဤအကျိုးသည်၊ တဿ  
သုမိစ္ဆာသ၊ ထိုဆောက်တည်အပ်သော အကျင့်မြတ်သော အကျင့်၏၊ ဝိပါ  
ကော၊ အကျိုးတည်း၊ ဝုညေဟိ၊ မိမိ၏ဖြစ်ရာပိတ်ကိုဖြူစင်စေတတ်ကုန်သော  
အပါပကေဟိ၊ မယုတ်မာ ကုန်သော၊ တေဟေဝကဓမ္မဟိ၊ ထိုကုသိုလ်ကံ  
တို့ကြောင့်သာလျှင်၊ ဣဒံဝိမာနံ၊ ဤဝိမာန်ကို၊ မေမယာ၊ ငါသည်၊ ထဒ္ဓံ၊ ရအပ်  
၏။ ။ အယံသုရဏသမညာ၊ ဤရှေးသူတော်ဟောင်းတို့၏ ပညာပေါဟာ  
ရသည်၊ သစ္စံကိရ၊ မှန်သည်သာတည်း၊ ပဏ္ဍိတာနံ၊ ပညာရှိတို့၏၊ ဝစနံ၊ စ  
ကားသည်၊ အနုညထာ၊ ဘေးကပ်ပြန်ခြင်းမရှိ၊ ဝုညကဓမ္မာ၊ ကုသိုလ်ကံရှိ  
သောသူသည်၊ ယဟိံယဟိံ၊ အကြင်အကြင်အရပ်သို့၊ ဝုတ္တတိ၊ ရောက်အံ့၊  
တဟိံဟဟိံ၊ ထိုထိုရောက်ရာအရပ်၌၊ ကာမကာမိ၊ အလိုရှိတိုင်းသော  
စည်၊ မိတ်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍၊ မောဒတိ၊ မွေ့လျော်စံးလျှင်ရ၏၊  
ယဟိံယဟိံ၊ အကြင်အကြင်အရပ်၌၊ သောကပရိဒေဝေါစ၊ သူ၏စိုးရိမ်  
ခြင်းငိုကြွေးခြင်းကိုလည်းကောင်း၊ ဝဇောစ၊ သူ့အသက်ကို သတ်ခြင်းကို  
လည်းကောင်း၊ ဗန္ဓောစ၊ ရှောင်ဖွဲ့ခြင်းကိုလည်းကောင်း၊ ပရိတ္တိဏေသောစ  
ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် သတ္တဝါတို့ကိုနှိပ်စက်ပူပန်စေခြင်းကို လည်း  
ကောင်း၊ ကရိယော၊ ပြုအပ်သည်ဖြစ်အံ့၊ ပါပကဓမ္မာ၊ မကောင်းမှုရှိသော

သုသည်၊ တဏှိံတပဏိံ၊ ထိုထိုသို့သော အရပ်၌၊ ဒုဂ္ဂတိယဒါ၊ မကောင်းသော  
အလားမျှ၊ ကဒါစိ၊ တရံတဆစ်မျှ၊ နရပွတိ၊ မလွတ်၊ ကုမာရ၊ ပျိုငယ်  
သော အရွယ်ရှိသော နတ်၊ ဇနော၊ နတ်အပေါင်းသည်၊ သံရဋ္ဌဂ္ဂပေါဝ၊ တွေ  
ဝေသော သဘောရှိသကဲ့သို့၊ အဟောသိ၊ ဖြစ်၏။ အတ္ထိံရဟုတ္တေ၊ ဤငါတို့  
ပြောဆိုကြသော စကား၌၊ ဣမသံဇနဿ၊ ဤသင်၏အချွေအရံဖြစ်သော နတ်  
အပေါင်းအား ထည်းကောင်း၊ တုတ္တဉ္ဇ၊ သင်နတ်သားအား ထည်းကောင်း၊  
ကလထိကမထလံပိယကထော၊ ညွှန်ကဲ့သို့ဖြစ်၏။ ကေန၊ အဘယ်သို့သော  
အကြောင်းကြောင့်၊ အပစ္စယော၊ နှလုံးမသာ ယာခြင်းသည်၊ အဟောသိ  
နုခေါ၊ ဖြစ်သနည်း။ တာတာ၊ အိုကုန်သည်တို့၊ သိရိသဝနာ၊ ကုက္ကို  
တောမှ၊ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော၊ သုရတိ၊ တင့်တယ် ကုန်သော၊ ဣမေစ  
ဂန္ဓာ၊ ဤအနံတို့ သည်သာလျှင်၊ သံပဝန္တိ၊ ထက်ဝန်းကျင်မှ ပျံလှိုင်ကုန်  
၏။ တေ၊ ထိုနတ်၌ဖြစ်ကုန်သော တင့်တယ်သော အနံရှိကုန်သော ကုက္ကိုပင်  
တောတို့သည်၊ ဒိဝါစ၊ နေ၌လည်းကောင်း၊ ရတ္တောစ၊ ည၌လည်းကောင်း၊  
တမံ၊ အရိက်ကို နှိပ် တွဲ၊ ဖျောက်ကုန်သည်ဖြစ်၍၊ ဣဒံပိမာနံ၊ ဤဗိမာန်ကို၊  
သမ္ပဝါယန္တိ၊ ထက်ဝန်းကျင်မှ လှိုင်စေကုန်၏။ ဣမေသဉ္ဇခေါ၊ ဤကုက္ကိုပင်  
တို့၏လည်း၊ ဧကမေကာ၊ တခုတခုကုန်သော၊ သိပါဒိကာ၊ အသီးအိမ်တို့  
သည်၊ ဝဿသတစ္စယေန၊ အနှစ်တရာတို့၏လွန်သဖြင့်၊ ဗလန္တိ၊ ပြတ်၍ အညွှာ  
မှလွတ်ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ မတ္တံ၊ ငါအား၊ မာနုသကံ၊ လူ၌ဖြစ်သော၊  
ဝဿသတံ၊ အနှစ်တရာသည်၊ အတိတံ၊ လွန်ပြီ၊ ဟဒဂ္ဂေယဒထာပဋ္ဌာယ၊ အ  
ကြင်အခါမှစ၍၊ ဣကောယ မြို့၊ ဤနတ်တို့၏အပေါင်း၌၊ ဥပပန္နော၊ ပမိုသန္ဓေ  
အားဖြင့်ဖြစ်၏။ တထာပဋ္ဌာယ၊ ထိုအခါမှစ၍၊ အဟံ၊ ငါသည်၊ ဒိဗ္ဗာနိ၊ နတ်၌  
ဖြစ်ကုန်သော၊ ပဉ္စဝဿသတာနိ၊ အနှစ်ငါးရာတို့ပတ်လုံး၊ အတ္ထိံပိမာနေ၊ ဤ  
ဗိမာန်၌၊ ဋ္ဌတ္တာန၊ တည်ပြီး၍၊ အာယုက္ခယာ၊ အသက်၏ အပိုင်းအခြားကုန်  
ခြင်းကြောင့် လည်းကောင်း၊ ပုဉ္ဇက္ခယာ၊ ဇနက ကုသိုလ်ကံ၏ ကုန်ခြင်း  
ကြောင့်လည်းကောင်း၊ စပိသံ၊ ရတေရလတ္တံ၊ တေနေဝသောကေန၊ ထိုရ  
တေရလတ္တံ သည်ကို အကြောင်းပြု၍ ဖြစ်သော ပိုးရိမ်ခြင်းဖြင့်သာလျှင်၊ အ  
ဟံ၊ ငါသည်၊ ရန္တိတော၊ တွေဝေသည်၊ အတ္ထိံ၊ ဖြစ်၏။ ကုမာရ၊ ပျိုငယ်  
သော အရွယ်ရှိသော နတ်သား၊ ယေစာပိခေါသတ္တာ၊ အကြင်သတ္တဝါတို့သည်  
လည်း၊ ဥပပန္နော၊ ပမိုသန္ဓေအားဖြင့်ဖြစ်ကုန်၍၊ ဣတ္တရံ၊ မကြာမမြင့်၊ စဝေယံ၊  
စုံတေကုန်၏။ ပရိတ္တပုညာ၊ နည်းသော ကုသိုလ်ကံရှိကုန်သော၊ တေသတ္တာ  
ထိုသုတ္တဝါတို့သည်သာ၊ မရုဏံ၊ သေခြင်းကို၊ ပမိုစွာ စွဲ၍၊ သောစေယျံ၊ နှု၊

စိုးရိမ်ကုန်ရာသည်မဟုတ်လော၊ ယောသတ္တော၊ အကြင်သတ္တဝါသည်၊ ဤဒိ  
 သံ၊ ဤသို့သဘောရှိသော၊ အတုထံ၊ မြတ်သော၊ ဝိမာနံ၊ ဝိမာနံကို၊ လဒ္ဓါ၊ ရ၏၊  
 ဝိရာယစိရံကာထံ၊ ကြာမြင့်စွာသောကာလမတ်လုံး၊ ဒိဗ္ဗသမ္ပတ္တိံ၊ နတ်၌ဖြစ်  
 သောစည်းစိမ်ချမ်းသာကို၊ အနုဘဝေယျံ၊ ခံစားရအံ့၊ တထာပိဇော၊ ထိုသို့  
 သဘောရှိသော၊ သောသတ္တဝေါ၊ ထိုသတ္တဝါသည်၊ ကထံ၊ အဘယ်ကြောင့်  
 မရလံ၊ သေခြင်းကို၊ ပဒုစ္စ၊ အကြောင်းပြု၍၊ သောစေယျံ၊ စိုးရိမ်အံ့နည်း၊ ။  
 တာတာ၊ အိုကုန်သည်တို့၊ တုဋ္ဌေ၊ သင်တို့သည်၊ ဝံ၊ ငါကို၊ ယံပေယျဝါဝံ၊ အ  
 ကြင်ကထံနုသောစေယျ၊ အစရှိသည်ဖြင့်ချစ်ဖွယ်သောစကားကို၊ ဝဒေထ၊  
 ဆိုကုန်၏၊ တုဋ္ဌေ၊ သင်တို့သည်၊ မေ၊ ငါအား၊ ဩဝါဒိယံ၊ ဆုံးမသည်၏အ  
 စွမ်းဖြင့် ဆိုအပ်သော၊ တဉ္စဝစနံ၊ ထိုစကား သည်ထည်း၊ အနုစ္ဆိကံ၊  
 ထောက်ပတ်၏၊ တုဋ္ဌေ၊ သင်တို့သည်၊ ဝံ၊ ငါကို၊ ပေယျဝါဝံ၊ ကထံနုသောစေ  
 ယျစသည်ဖြင့်ချစ်ဖွယ်သောစကားကို၊ ဝဒေထ၊ ဆိုကုန်၏၊ တံတသ္မာ၊ ထို  
 ကြောင့်၊ အနုစ္ဆိကံ၊ ထောက်ပတ်သော၊ ဩဝ ဒိယဉ္စ၊ အဆုံးအမအားလျော်  
 သောအမှုကိုထည်း၊ မေ၊ ငါသည်၊ ကတံ၊ ပြုအပ်၏၊ တုဋ္ဌေ၊ သင်တို့ကိုထည်း၊  
 အမနုဿပရိဂ္ဂဟေ၊ ဘီလူးတို့သည်သိမ်းစည်းအပ်သော၊ ဣမတ္ထိံ၊ မရုကန္တာ  
 ရေ၊ ဤသဲအတိရှိသောကန္တာရ၌၊ မယာ၊ ငါသည်၊ အနုဂုတ္တာ၊ စောင့်ရှောက်  
 အပ်ကုန်၏၊ ယေ၊ အကြင်ခရီးဖြင့်၊ ဝန္တု၊ သွားခြင်းငှါ၊ တုဋ္ဌာကံ၊ သင်တို့  
 အား၊ အစ္စ္စကိရုစိတံ၊ အလိုရှိအပ်၏၊ တေန၊ ထိုခရီးဖြင့်၊ တုဋ္ဌေ၊ သင်တို့သည်၊  
 သောတ္ထိံ၊ ချမ်းသာစွာ၊ ပဇေထ၊ သွားကုန်လော၊ ။ ကုမာရ၊ ပျိုငယ်  
 သောအရွယ်ရှိသောနတ်သား၊ ဝေနတ္ထိကာ၊ အမြတ်ဥစ္စာဖြင့် အလိုရှိကုန်သော  
 ဥဒယံ၊ အမြတ်ဥစ္စာကို၊ ပတ္တယာနာ၊ တောင့်တကုန်သော၊ မယံ၊ အကျွန်ုပ်တို့  
 သည်၊ အစေမေန၊ ထေးမရှိသဖြင့်၊ သိန္ဓု၊ သောဝိရတုခိံ၊ သိန္ဓု၊ အရပ်သောဝိရ  
 အရပ်သို့၊ ဂတိာ၊ သွားကုန်ပြီး၍၊ ယထာပယောဂါ၊ ဤယခုအခါ၌ဝန်ခံခြင်း  
 အားထောက်ပတ်သောသို့ ထရှိကုန်သည်ဖြစ်၍၊ ပရိပုဏ္ဏာစာဂါ၊ ပြည့်စုံသော  
 စွန့်ကြဲခြင်းရှိကုန်သည်ဖြစ်၍၊ ဥဠာရံ၊ များမြတ်သော၊ သေရိယမဟံ၊ သေရိ  
 သကနတ်အားသဘင်ဖြင့်ပူဇော်ခြင်းကို၊ ကဟာမ၊ ပြုကုန်အံ့၊ ။ တာတာ၊  
 အိုကုန်သည်တို့၊ တုဋ္ဌေ၊ သင်တို့သည်၊ သေရိယမဟံ၊ သေရိသကနတ်သား  
 အား သဘင်ဖြင့် ပူဇော်ခြင်းကို၊ မာဟေဝ အကတ္ထ၊ မပြုလင့် လေကုန်၊  
 တုဋ္ဌေ၊ သင်တို့သည်၊ ပစ္စာဝိသန္တာ၊ ဘေးမရှိသဖြင့်သိန္ဓု၊ သောဝိရအရပ်သို့  
 ရောက်ခြင်းအမြတ်ဥစ္စာကိုရခြင်းအမြတ်ဥစ္စာကို ရခြင်းကိုတောင်းတကုန်  
 ၍၊ ယံဝစနံ၊ အကြင်ဂတိာမယံ စသောစကားကို၊ ဝဒေထ၊ ဆိုကုန်၏၊ တံ၊



သဗ္ဗဗ္ဗ၊ ထိုဘေးမရှိသဖြင့် လိုရာအရပ်သို့ရောက်ခြင်း အမြတ် ဥစ္စာကိုရ  
 ခြင်းဟု ဆိုအပ်သော အထုံးစုံသည်လည်း၊ ဝေါ၊ သင်တို့အား၊ ထထထ၊  
 ထိုကောင့်ထပြောဆိုသောစကားအတိုင်းပင်လျှင်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊  
 တု၊ ငှ၊ သင်တို့သည်၊ ပါပါနိုး၊ ယုတ်မာကုန်သော၊ ကမ္မာနိ၊ အကုသိုလ်ကံ  
 တို့ကို၊ ပရိဝဇ္ဇယာထ၊ ကြဉ်ရှောင်ထေ့ကုန်၊ ဓမ္မာနုယောဂဗ္ဗ၊ အတ္ထုပေးခြင်း  
 အစရှိသော ကုသိုလ်ဓမ္မကို အားထုတ်ခြင်း လုံ့လကိုလည်း၊ အဓိဋ္ဌဟထ၊  
 ဆောက်တည်ထေ့ကုန်၊ ဣဒံ၊ ဤကုသိုလ်ဓမ္မ၌လုံ့လ အားထုတ်၍ဖြည့်ကုန်  
 ခြင်းသည်၊ သေရိသကမဟံ၊ သေရိသကနတ်ကို ပူဇော်ခြင်းပင်တည်း။  
 ဝါဏိဇာ၊ ကုန်သည်တို့၊ ဣမသ္မိံ သံစော၊ ဤလူအပေါင်း၌၊ ဗဟုသုတော၊  
 များသော အကြားအမြင်ရှိသော၊ သီထဝတုပပန္နောစ၊ သီထအကျင့်နှင့်လည်း  
 ပြည့်စုံသော၊ သဒ္ဓေါစကံကံဇီအကျိုးကို ယုံကြည်ခြင်းလည်း ရှိသော၊  
 စာဂိစ၊ ပေးကမ်း၊ လှူဒါန်းခြင်းလည်းရှိသော၊ သုပေသထောစ၊ သီထကိုအ  
 လွန်မြတ်နိုးခြင်းလည်းရှိသော၊ ဝိစက္ခထောစ၊ ထိုထိုသို့သော ပြုအပ်သော  
 အမှု၌လည်း လိမ္မာသော၊ သန္တုသသိတောစ၊ ရောင့်ရဲလွယ်ခြင်းလည်းရှိသော  
 ရတိမာစ၊ ကမ္မသမ္မာ ထည့်ထပ်စသည်ဖြင့်ပစ္စုပ္ပန် စီးပွားသံသရာစီးပွားတို့  
 ကို သီထတ် သည်လည်းဖြစ်သော၊ ဥပါသကော၊ ဥပါသကာသည်၊ အတ္ထိ၊ ရှိ၏  
 သောဥပါသကော၊ ထိုဥပါသကာသည်၊ သဗ္ဗာနမာနော၊ မဆိုမိရှေးအဖို့၌ဆို  
 စဉ်ဆဲဆဲ၌သိလျက်၊ ရသ၊ မဟုတ်မမှန်သောစကားကို၊ နာဘဏေယျ၊ မဆို  
 များ၊ ဝရူပစာဘာယ၊ သူတပါးကိုသတ်ခြင်းငှါ၊ နစေတယေယျ၊ လုံ့လမပြုရာ  
 ဝေဘုတ်ယံ၊ အပေါင်းအပေတ်တို့၏ မြဲမြံခြင်းမရှိသည်၏ အဖြစ်ကိုပြုထတ်  
 သော၊ ဝိ သုဏံ၊ ဂုံးတိုက်စကားကို၊ နောကရေယျ၊ မလိုက်နာရာ၊ သဏ္ဍံ၊ သိပ်  
 မွေ့သော၊ ဝါဒဗ္ဗ၊ စကားကိုလည်းကောင်း၊ သဝိလံ၊ ပြေပြစ်ချောမောသော၊  
 ဝါဒဗ္ဗ၊ စကားကိုလည်းကောင်း၊ ဘဏေယျ၊ ဆိုသည်မည်၏၊ သောဥပါသ  
 ကော၊ ထိုဥပါသကာသည်၊ သဂါရဝေါ၊ ရှိသောအပ်သောသူတို့ကိုလည်းအရို  
 အသေပြုခြင်းရှိ၏၊ သပ္ပတံသော၊ အလေးအမြတ်ပြုအပ်သော သူတို့၌ထေး  
 မြတ်ခြင်းနှင့် တကူဖြစ်၏၊ ဝိနိတော၊ ဆုံးမအပ်သော ကိုယ်နှုတ် နှလုံးရှိ၏၊  
 အဓိသိထေ၊ ဥပါသကာသည်စောင့်အပ်သောမြတ်သောသီထ၌၊ ဝိသုဒ္ဓေါ၊ အ  
 ထူးသဖြင့် စင်ကြယ်၏၊ ဝါဏိဇာ၊ ကုန်သည်တို့၊ ယောဇန္တု၊ အကြင်  
 သတ္တဝါသည်၊ မာတရဗ္ဗ၊ အမိကိုလည်းကောင်း၊ ဝိတရဗ္ဗာယံ၊ အဘကိုလည်း  
 ကောင်း၊ ဓမ္မေန၊ ထရားသဖြင့်၊ ပေါသေတိ၊ ပွေးကြွေး၏၊ သောဇန္တု၊ ထိုသတ္တ  
 ဝါသည်၊ အရိယဂုဏ္ဏိ၊ စင်ကြယ်သော အသက်ပွေးခြင်းရှိ၏၊ ဣတိ၊ ဤသို့၊

မညောမညာမိ၊ ဝါမှတ်ထင်၏။ သောဥပါသကော၊ ထိုဥပါသကာသည်၊ မာ  
 တာဝိတုနံ၊ အမိအဘတို့၏၊ ကာရဏာ၊ အကြောင်းကြောင့်၊ ဘောဂါနိ၊  
 စည်းစိမ်ဥစ္စာတို့ကို၊ ပရိယေသတိ၊ ရှာဖွေ၏၊ အတ္တဟေတု၊ မိမိဟူသောအ  
 ကြောင်းကြောင့်၊ နပရိယေသတိ၊ မရှာဖွေ၊ ယောဥပါသကော၊ အကြင်  
 ဥပါသကာသည်၊ မာတာဝိတုနံ၊ အမိဘတို့၏၊ အစ္စယေန၊ သေလွန်သဖြင့်၊  
 နေက္ခမ္မပေါဏော၊ နိဗ္ဗာန်သို့ညွတ်သော စိတ်ရှိသည် ဖြစ်၍၊ ဗြဟ္မစရိယံ၊  
 မြတ်သော အကျင့်ကို၊ စရိယတိ၊ ကျင့်ထက်၊ ဥဇျ၊ ဖြောင့်မတ်သော၊  
 အဝကော၊ ကောက်ကျစ်ခြင်းမရှိသော၊ အသထော၊ စဉ်းလဲစဉ်းစား  
 မပြုတတ်သော၊ အမာယော၊ မထွဋ်ပတ်တတ်သော၊ သောဥပါသကော၊  
 ထိုဥပါသကာသည်၊ ထေသကပ္ပေန၊ အမြွက်မျှကိုကြံသဖြင့်၊ ဝေဓံ၊ ထူညှပ်ပတ်  
 ခြင်းစဉ်းလဲကောံကျစ်ခြင်း၏ အစွမ်းဖြင့်ဖြစ်သောစကားကို၊ နဝေါဟရေ  
 ယျ၊ မမြွက်ဆိုရာ၊ တာဒိသော၊ ထိုသို့သဘောရှိသော၊ သုကထကမ္မကာဓိ၊  
 သုစရိုက်ကုသိုလ်ကံကို ဖြုလေ့ရှိသော၊ ဓမ္မေ၊ ကုသိုလ် တရား၌၊ ဌိတော၊  
 တည်သော၊ သောဥပါသကော၊ ထိုဥပါသကာသည်၊ ကိန္တိ၊ ကေနကောရေန  
 အဘယ်သို့သောအပြားအားဖြင့်၊ ဒုက္ခံ၊ ဆင်းရဲကို၊ ယထေထ၊ ရရာအံ့နည်း၊  
 တံကာရဏာ၊ ထိုဥပါသကာတို့အကြောင်းကြောင့်၊ အဟံ၊ ငါသည်၊ အတ္တနာ  
 ကိုယ်တိုင်ပင်လျှင်၊ တုမှာကံ၊ သင်တို့အား၊ ပါတုကတော၊ ထင်စွာပြုအပ်  
 သည်၊ အမိ၊ ဖြစ်၏။ အဟံ၊ ငါသည်၊ အတ္တနံ၊ မိမိကိုယ်ကို၊ တုမှာကံ၊  
 သင်တို့အား၊ ပါတုကတော၊ ထင်စွာပြုသည်၊ အမိ၊ ဖြစ်၏။ တသ္မာ၊ ထို  
 ကြောင့်၊ တုမှေ၊ သင်တို့သည်၊ စရိတမ္ပံ၊ ကျင့်အပ်သည်၏အဖြစ်ကို၊ ကတွာ၊  
 ပြု၍၊ ပဿာထ၊ ရှုကြကုန်လော့၊ တုမှေ၊ သင်တို့သည်၊ တေန၊ ထိုဥပါသကာ  
 ကို၊ အညတြ၊ ကြည့်၍၊ စေအာဂတာ၊ အကယ်၍ ယာကုန်သည်ဖြစ်အံ့၊ အရ  
 ညော၊ ကောန္တိ၊ အနွာကုလ၊ သူကန်းကဲ့သို့နှောင့်ရှက်ကုန်သည်ဖြစ်၍၊ ဝိပန္နဋ္ဌာ  
 ခရီးမှားသဖြင့်ပျက်သောနှလုံးရှိကုန်သော၊ တုမှေ၊ သင်တို့သည်၊ ဣဟ၊ ဤ  
 သဲကန္တာရ၌၊ တံသိပ္ပမာနေန၊ ထိုကန္တာရ၌ဖြစ်သော ဘေးရန်၏နှိပ်စက်ခြင်း  
 ဖြင့်လည်းကောင်း၊ ပရေန၊ တပါးသော ဘေးရန်၏နှိပ်စက်ခြင်းဖြင့်လည်း  
 ကောင်း၊ လဟုံ၊ လျှင်စွာ၊ ဘသ္မံ၊ ဘသ္မတာဝံ၊ ပြာဇ်အဖြစ်သို့၊ ဘဝေထဂဗ္ဗေ  
 ယျာထ၊ ရောက်ကုန်ရာ၏၊ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်၊ သင်္ဂဟေ၊  
 ပေါင်းဖော်ခြင်းသည်၊ ဟဝေ၊ စင်စစ်၊ သုခေါ၊ ချမ်းသာ၏၊ ယက္ခ၊ နတ်သား၊  
 ထွံ၊ သင်သည်၊ ယသ္မဥပါသကဿ၊ အကြင်ဥပါသကာကို၊ အနုကမ္မာယ၊  
 သနားသဖြင့်ဗြီးမြှောက်ခြင်းငှါ၊ ဣမ၊ ဤသဲကန္တာရသို့၊ အာဂတော၊ လာရေခံ

သည်၊ အထိ၊ ဖြစ်၏၊ သောဥပါသကော၊ ထိုဥပါသကာသည်၊ နာမသော၊ အမည်အားဖြင့်၊ ကိံ ကောန၊ မ၊ အဘယ်အမည်ရှိသနည်း၊ သောဥပါသကော၊ ထိုဥပါသကာသည်၊ ကဝိဝါဏိဇာဒိသု၊ ထယ်ထုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ အစရှိကုန်သောအမှုတို့တွင်၊ ကိဗ္ဗိကမ္ပံ၊ အဘယ်သို့သောအမှုကို၊ ကဇေတိ၊ ပြုထုပ်သနည်း၊ တိသောတုာဒိသု၊ တိသဟူသော အမည်အစရှိသည်တို့တွင်၊ ဘသဥပါသကဿ၊ ထိုဥပါသကာအား၊ ကိန္နာမဇေယျံ၊ အဘယ်အမည်နှင့်စပ်သနည်း၊ မယန္တိ၊ အကျွန်ုပ်တို့သည်လည်း၊ နံဥပါသကံ၊ ထိုဥပါသကာကို၊ ဒဗ္ဗကာမာ၊ မူးမြင်လိုကုန်သည်၊ အမှ၊ ဖြစ်ကုန်၏၊ ယက္ခ၊ နတ်သား၊ ယသဥပါသကဿ၊ အကြင်ဥပါသကာကို၊ ထုဝံ၊ သင်သည်၊ ဝိဟေထိ၊ ချစ်၏၊ တသဥပါသကဿ၊ ထိုဥပါသကာသည်၊ ဟိတသုခါ၊ စီးပွားချမ်းသာတို့ကို၊ ထာဘာဟိလာဘာဇေ၊ မတော်မူကုန်သည်သာလျှင်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဝါဏိဇာ၊ ကုန်သည်တို့၊ ကောန္တပလူပဇိဝိ၊ ကိုအစရှိသည်တို့၏ပမာဏကိုနှိုင်းယှဉ်ခြင်း၊ အမှုကုန်သွယ်ခြင်း၊ အမှုကိုမှီ၍ အသက်မွေးသော၊ သန္တဝနာမဇေယျာ၊ သန္တဝဟူသောအမည်နှင့် စပ်ယှဉ်သော၊ ကပ္ပကော၊ ဆတ္တာသည်ဖြစ်သော၊ သောဥပါသကော၊ အကြင်ဥပါသကာသည်၊ အတ္ထိ၊ ရှိ၏၊ နံဥပါသကံ၊ ထိုဥပါသကာကို၊ တုမှေ၊ သင်တို့သည်၊ ဇာနာထ၊ ထိထင့်ကုန်သော၊ ထိုဥပါသကာသည်၊ တုမှာကံ၊ သင်တို့၏၊ ပေထိယောပေသနကာရကော၊ စေခြင်းဖြင့်အမှုကိုပြုလုပ်တတ်သောသူတည်း၊ ဇော၊ ထိုဥပါသကာသည်၊ သုပေသထော၊ ထိထကိုအလွန်ချစ်မြတ်နိုး၏၊ နံ၊ ထိုဥပါသကာကို၊ တုမှေ၊ သင်တို့သည်၊ မာစခေါဟိန္ဒတ္ထ၊ မရိုမသမပြုကြကုန်သင့်၊ ယက္ခ၊ နတ်သား၊ ယံဥပါသကံ၊ အကြင်ဥပါသကာကို၊ နာမာဒိနာ၊ သန္တဝဟူသောအမည်အစရှိသည်ဖြင့်၊ တံ၊ သင်သည်၊ ဝဇေထိ၊ ပြောဆို၏၊ နံ၊ ထိုဥပါသကာတို့၊ မယံ၊ အကျွန်ုပ်တို့သည်၊ သရူပတော၊ သရုပ်အားဖြင့်၊ ဇာနာမသေထိကုန်၏၊ ဂုဏတော၊ ဂုဏ်အားဖြင့်မူကား၊ ဇေဒိသောတိ၊ ဤသို့သတော့ရှိ၏ဟူ၍၊ နခေါဇာနာမသေ၊ မထိပါကုန်၊ ယက္ခ၊ နတ်သား၊ တုယံ၊ သင်၏၊ ဥဇ္ဇာရံ၊ မြတ်သော၊ ဝစနံ၊ စကားကို၊ သုတွာန၊ ကြားကုန်၍၊ မယံ၊ အကျွန်ုပ်တို့သည်၊ နံ၊ ထိုဥပါသကာကို၊ ပူဇေယိ သာမ၊ ပူဇော်ကုန်အံ့၊ ဝါဏိဇာ၊ ကုန်သည်တို့၊ ဣမသ္မိံ သတ္ထေ၊ ဤထည်း၌၊ နဝါ၊ အလယ်ထည်းဖြစ်ကုန်ထသော၊ မဟန္တာ၊ အရှယ်အားဖြင့်ကြီးသည်သည်၊ ဖြစ်ကုန်ထသော၊ အထ၊ ထိုမှတပါး၊ မဇ္ဈိမာ အရှယ်အားဖြင့် အလယ်ထည်း ဖြစ်ကုန်ထသော၊ ယေကေစိမနုဿာ၊ အကြင်ခပ်ထိမ်းကုန်သောလူတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ထေသဗ္ဗေဝ၊ ထိုခင်



သိမ်းကုန်သောလူတို့သည်ပင်လျှင်၊ မမ၊ ငါ၏၊ ဝိမာန်မိမာန်သို့၊ အာရောဟန္တ၊  
 တက်ကုန်သော၊ ကဒရိယာ၊ ဝန်တိုသို့ဝိတ်တတ်သော၊ မစ္ဆေရရှိကုန်သော၊ သူ  
 တို့သည်၊ ပုညာနံ၊ ကောင်းမှုတို့၏၊ ပထံ၊ အကျိုးကို၊ ပဿန္တ၊ ရှုကုန်သော၊ ။  
 တတ္ထ၊ ထိုအရပ်၌၊ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေဝါဏိဇာ၊  
 ထိုကုန်သည်တို့သည်၊ အဟံပုရေတိ၊ ငါရှေးငါရှေးဟူ၍၊ ဝတ္တု၊ ဆိုကုန်၍၊  
 တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်၊ တံကပ္ပကံ၊ ထိုသတ္တုသည်ဥပါသကာကို၊  
 ပုရကိတ္တု၊ ရှေးသွားပြုကုန်၍၊ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော၊  
 တေ၊ ထိုကုန်သည်တို့သည်၊ ဝါသဝဿ၊ သိကြားမင်း၏၊ မသတ္တုသာရိယ၊  
 နေရာမိမာန်ကဲ့သို့၊ သောဘမာနံ၊ ထင့်တယ်သော၊ ဝိမာနံ၊ သေရိသကာနတ်  
 သား၏မိမာန်ကို၊ အဘိရုဟိံ၊ သု၊ တက်ကုန်၏၊ တတ္ထ၊ ထိုမိမာန်၌၊ သဗ္ဗေဝ၊  
 အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ တေ၊ ထိုကုန်သည်တို့သည်၊ အဟံပုရေတိ၊  
 ငါရှေးငါရှေးဟု၊ ဝတ္တု၊ ဆိုကုန်၍၊ ဥပါသကတ္တံ၊ ဥပါသကာ၏ အဖြစ်ကို၊  
 ပဗ္ဗိဝေဒယိံ၊ သု၊ ကြားကုန်၏၊ ပါတာတိပါတာ၊ သူ၏အသက်၊ ဘိသတ်ခြင်းမှ  
 ပဗ္ဗိဝိရတာ၊ ကြဉ်ရှောင်ကုန်သည်၊ အဟောသံ၊ ဖြစ်ကုန်၏၊ လောကေ၊ လူ၌၊  
 အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါး၏ဥစ္စာကို၊  
 ပရိဝဇ္ဇယိံ၊ သု၊ ခိုးယူခြင်းမှ ကြဉ်ရှောင်ကုန်၏၊ အမဇ္ဇပေါ၊ သေအရက်စ  
 သောယစ်မျိုးကိုမသောက်စားကုန်သည်၊ အဟောသံ၊ ဖြစ်ကုန်၏၊ သကေနဒါ  
 ရေနစ၊ ကိုယ်မယားဖြင့်သာ၊ တုဋ္ဌာ၊ ရောင့်ရဲကုန်သည်၊ အဟောသံ၊ ဖြစ်ကုန်၏  
 သဗ္ဗေဝ၊ အလုံးစုံကုန်သာလျှင် ဖြစ်ကုန်သော၊ တေ၊ ထိုကုန်သည်တို့သည်၊  
 အဟံပုရေတိ၊ ငါရှေးငါရှေးဟု၊ ဝတ္တု၊ ဆိုကုန်၍၊ ဥပါသကတ္တံ၊ ဥပါသကာ၏  
 အဖြစ်ကို၊ ပဗ္ဗိဝေဒယိံတွာ၊ ကြားကုန်ပြီး၍၊ သတ္ထေဝ၊ ထွန်းကုန် သည်အ  
 ပေါင်းသည်၊ ယက္ခိန္ဒိယာ၊ သေရိသကာနတ်သား၏ တန်ခိုးဖြင့်၊ ပုနပ္ပုနံ၊ အဘန်  
 တလဲလဲ၊ အနုမောဒမာနော၊ ဝမ်းမြောက်ထွက်၊ အနုမတော၊ အလိုအားဖြင့်၊  
 ပက္ကမိ၊ သွားထေ၏၊ ခနတ္ထိကာ၊ ဥစ္စာဖြင့်အလိုရှိကုန်သော၊ ဥဒ္ဓယံ၊ အမြတ်ဥစ္စာ  
 ကို၊ ပတ္တယာနာ၊ တောင့်တကုန်သော၊ တေဝါဏိဇာ၊ ထိုကုန်သည်တို့သည်  
 သိန္နု၊ သောဝိရဘူမိံ၊ သိန္နု၊ အရပ်သောဝိရအရပ်သို့၊ ဂတ္တာနု၊ ရောက်ကုန်၍၊  
 ယထာပယောဂါ၊ မိမိတို့၏အလိုအတိုင်းပြုအပ်သောထုံ၊ ယဂ္ဂိကုန်သည်ဖြစ်  
 ၍၊ ပရိပုတ္တုထာဘာ၊ ပြည့်စုံသောထာဘာရှိကုန်သည်ဖြစ်၍၊ အက္ခတံအနုရူပံ  
 ဂေျာက်ပတ်သော၊ ပါဗုလိပုတ္တံ၊ ပါဗုလိပုတ်ပြည်သို့၊ ပစ္စာဂမိံ၊ သု၊ တဘန်  
 ပြန်လေကုန်၏၊ တေ၊ ထိုကုန်သည်တို့သည်၊ သောတ္ထိဝန္တော၊ ချမ်းသာသော  
 အဖြစ်ရှိကုန်သည်ဖြစ်၍၊ သထာရံ၊ မိမိအိမ်သို့၊ ဂတ္တာနု၊ ရောက်ကုန်၍၊ ပုတ္တယိ

သားသမီးတို့နှင့် လည်းကောင်း၊ ဒါရေဟိ၊မယားတို့နှင့် လည်းဟောင်း၊ သမင်္ဂီထူဘာ၊တကွဖြစ်ကုန်ထျက်၊ အာနန္ဒမိတ္တဿ၊အလွန်နှစ်သက်သောပိတ် ကုန်ထျက်၊သုမနာ၊ဝမ်းမြောက်ကုန်ထျက်၊ပတိတာ၊ရွှင်ကုန်ထျက်၊ဥဇ္ဇာရုံ၊ ကြီးမြတ်သော၊သေရိ သမတ်၊သေရိသကနတ်သားအား သတင်ဖြင့်ပူဇော်၊ ခြင်းကို၊အကံသု၊ပြုကုန်၏။ သေရိသကံ၊သေရိသကအမည်ရှိသော၊ပရိဝေ ဟာအာဝါသံ၊ပြာသာဒ်ရုထစ်မွန်းချွန်ယင်သောအိမ်စသည်တို့နှင့်ပြည့်စုံသော နေရာကို၊မာပယိံသု၊ဖန်ဆင်းပြုကုန်၏။သပ္ပုရိသာနံ၊သူတော်ကောင်းတို့ ကို၊သေဝနာ၊မြှစ်ခြင်းသည် ထည်းကောင်း၊ ဓမ္မဂုဏာနံ၊ တရားတော်၏မ ဘောဏ်မပြန်သော ဂုဏ်ကျေးဇူးတို့ကို၊ သေဝနာ၊မြှစ်ခြင်းသည် ထည်း ကောင်း၊ တောဒိသာ၊ဤသို့အကျိုးမဲ့ ကိုပျောက်၍ ကောင်းကျိုးကိုပြီးစေ ခြင်းသဘောရှိသော၊မဟိဒ္ဓိယာ၊များမြတ်သော အကျိုးအာနိသင်ရှိသည်၊ အဟောသိ၊ဖြစ်၏။ဧကယာ၊တယောက်သော၊ဥပါသကဿ၊သမ္ဘဝအမည် ရှိသောဥပါသကာ၏၊အတ္ထာယ၊အကျိုးငှါ၊ သဗ္ဗေဝ၊အလုံးရံသာလျှင်ဖြစ် ကုန်သော၊ သတ္ထာ၊ထည်းကုန်သည်နှင့် အကျုံးဝင်ကုန်သော သတ္တဝါတို့ သည်၊သုခိတာ၊ချမ်းသာခြင်းသို့ရောက်ကုန်သည်၊ အဟောသု၊ဖြစ်ကုန်၏။ ဣတိ၊ဤသို့၊အဝေါစ၊ဆို၏။ ဗုတိယံ၊နှစ်ခုမြောက်သော၊ သေရိသကပေတ ဝတ္ထု၊ကုတ္တိပင်ရှိသောမိမာန်၌ဖြစ်သောပါယာသိနတ်သား၏ အကြောင်း သည်၊နိဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

တတိယံ၊သုံးခုမြောက်သော၊ သာယာဝါရံ၊သာယာပါရသည်၊နိဗ္ဗိတံ၊ပြီး ခြင်းသို့ရောက်ပြီ။ ။

(၃၀) ပိင်္ဂီသောနာမ၊ပိင်္ဂီထအမည်ရှိသော၊ရာဇာမင်းသည်၊သုရဋ္ဌာဗိပ တိ၊သုရဋ္ဌတိုင်း၏အရှင်သည်၊အဟု၊ဖြစ်၏။သောရာဇာ၊ထိုပိင်္ဂီထမင်းသည် မောရိယာနံ၊မောရိယမင်းတို့ကို၊ဥပဋ္ဌာနံ၊စားခြင်းငှါ၊ ဝတ္တံ၊သွား၍၊သုရ ဋ္ဌံ၊သုရဋ္ဌတိုင်းသို့၊ပုန၊တဘန်၊အာဝမာ၊ပြန်သွား၏။ရာဇာပိင်္ဂီထမင်းသည် ဥဏှာ၊ပူပြင်းသောအကာထဖြစ်သော၊ မဇ္ဈိနိကေကာထေ၊မွန်းတည့်သောအ ခါ၌၊ဝင်္ဂီမရုံထုတ္တိမဂ္ဂံ၊ သုမ္ဘဝိုးနတ်တို့၏နေရာအရပ်သို့ သွားသောခရီးသို့၊ ဥပါဂမိ၊ကင်ထေ၏၊ဥပဂတ္တာ၊ကပ်ပြီး၍၊ ပေတာနံ၊ပြိတ္တာတို့သည်၊ဝတ္ထုပ ထံ၊ဖန်ဆင်းအပ်သော၊ရမဏီယံ၊ နှလုံးမွေ့ထျော်ထွယ်ရှိသော၊ တံမဂ္ဂံ၊ထို ခရီးကို၊ အဒ္ဓဿ၊မြင်ထေ၏။ ဒိသ္မာ၊မြင်ခြင်းကြောင့်၊ ရာဇာ၊ ပိင်္ဂီထမင်း သည်၊သာရထိံ၊ရထားထိန်းကို၊အာမန္တယိ၊ခေါ်ဆို၏။ ဘိံအာမန္တယိ၊အ တယ်သို့ခေါ်ဆိုသနည်း၊ သာရထိံ၊ရထားထိန်း၊ အယံမဂ္ဂေါ၊ဤခရီးသည်။

☰

ရမတိယော၊ နှလုံးမွေ့ထောင်တွယ်ရှိ၏။ ခေမော၊ဘေးမရှိ၊ သောတ္ထိကော၊  
ချမ်းသာသောအဖြစ်ကို ရွက်ဆောင်တတ်၏။ ထိဝေါဥပဒ်မရှိ၊မယံ၊ငါတို့  
သည်၊ဣဒိနာမဂ္ဂေန၊ဤခရီးဖြင့်၊ ဣတော၊ဤအရပ်မှ၊ သုရဋ္ဌသန္တိကော၊သု  
ရဋ္ဌတိုင်း၏အနီးသို့၊ယာမ၊သွားကုန်ဆံ့၊ဣတိ၊ဤသို့၊ အာမန္တယိ၊ခေါ်ဆို၏  
စတုရင်္ဂီနိယာ၊အင်္ဂါလေးပါးရှိသော၊ ဝေဒနာယ၊စစ်သည်နှင့်၊သဟ၊တကွ၊  
သောရဋ္ဌော၊သုရဋ္ဌတိုင်းရှင်ဖြစ်သော၊ရာဇာ၊ဝိင်္ဂထမင်းသည်၊ တေနမဂ္ဂေန၊  
ထိုပြိတ္တာသည်ဖန်ဆင်းအပ်သောခရီးဖြင့်၊ ပါယာသိ၊သွားထေ၏၊ဥဗ္ဗိဂ္ဂဓ  
ပေါ၊ထိတ်လန့်သောသဘောရှိသော၊ပုရိသော၊လောကဂျားသည်၊သောရဋ္ဌ  
သုရဋ္ဌတိုင်းရှင်ဖြစ်သော၊ရာဇာနံ၊ ဝိင်္ဂထမင်းကြီးကို၊ဇေတံဝစနံ၊ဤသို့သော  
စကားကို၊ အဗြုဝိ၊ဈေျာက်၏။ ကိံ၊အဗြုဝိ၊အဘယ်သို့ဈေျာက်သနည်း၊  
ဒေဝ၊အရှင်မင်းကြီး၊မယံ၊အကျွန်ုပ်တို့သည်၊ ဘိသနံ၊ကြောက်လန့်ခြင်းကို  
ဖြစ်စေတတ်သော၊ထောမဟံသနံ၊ကြောက်လန့်သဖြင့်ကြက်သီး၊ ပွေးညှင်း  
ထခြင်းရှိသော၊ ကုမဂ္ဂံ၊မကောင်းသောခရီးကို၊ ပဗ္ဗိပန္နာ၊ သွားကြကုန်သည်၊  
အမှာ၊ဖြစ်ကုန်၏။ ဒေဝ၊အရှင်မင်းကြီး၊ပုရထော၊ရှေ့မှ၊ မဂ္ဂေါ၊ခရီးသည်၊  
ဒိဿတိ၊ထင်၏၊ပစ္စတောစ၊နောက်မှကား၊နဒိဿတိ၊မထင်၊ မယံ၊အကျွန်  
တော်မျိုးတို့သည်၊ကုမဂ္ဂံ၊မကောင်းသောခရီးကို၊ပဗ္ဗိပန္နာ၊သွားမိကုန်သည်  
အမှာ၊ဖြစ်ကုန်၏။ယမပုရိ သာနံ၊ပြိတ္တာတို့၏။ သန္တိကော၊အထံ၌၊ ဝတ္ထာမ၊  
ဖြစ်ကုန်၏။ဧတ္ထ၊ဤခရီး၌၊အမနုဿော၊ပြိတ္တာတို့၏ကိုယ်မှဖြစ်သော၊ဂန္ဓော  
အနံ၊သည်၊ဝါယတိ၊ ထိုင်၏၊ဒါရုထော၊ကြင်းကြိုတ်သော၊စောသော၊ငရဲ  
၌ပိရင် အပ်သောသတ္တဝါတို့၏ အသံကို၊အမှေတိ၊ ကျွန်တော်မျိုးတို့သည်၊  
သုယုတိ၊ကြားအပ်၏။ ဣတိ၊ဤသို့၊အဗြုဝိ၊ ဈေျာက်၏၊သောရဋ္ဌော၊ သုရ  
ဋ္ဌတိုင်းတို့၏ အရှင်ဖြစ်သော၊ ရာဇာ၊ဝိင်္ဂထမင်းသည်၊ သံဝိဂ္ဂေါ၊ထိတ်လန့်  
သောနှလုံးရှိသည်ဖြစ်၍၊သာရထိံ၊ ရထားထိန်းကို၊ဇေတံဝစနံ၊ဤသို့သောစ  
ကားကို၊အဗြုဝိ၊ခေါ်ဆို၏၊ကိံ၊အဗြုဝိ၊ အဘယ်သို့ဆိုသနည်း၊သာရထိံ၊ရထား  
ထိန်း၊မယံ၊ငါတို့သည်၊ ဘိံသနံ၊ကြောက်လန့်ခြင်းကိုဖြစ်စေတတ်သော၊  
ထောမဟံသနံ၊ကြောက်လန့်သော၊အားဖြင့်ကြက်သီး၊ပွေးညှင်းထခြင်းရှိထ  
သော၊ကုမဂ္ဂံ၊ မကောင်းသောခရီးကို၊ ပဗ္ဗိပန္နာ၊သွားကြကုန်သည်၊အမှာ၊  
ဖြစ်ကုန်၏။သာရထိံ၊ ရထားထိန်း၊မဂ္ဂေါ၊ခရီးသည်၊ ပုရထော၊ရှေ့မှ၊ဒိဿ  
တိ၊ထင်၏၊ပစ္စတောစ၊ နောက်မှကား၊နဒိဿတိ၊မထင်၊ကုမဂ္ဂံ၊မကောင်း  
သောခရီးကို၊ပဗ္ဗိပန္နာ၊သွားကြကုန်သည်၊အမှာ၊ဖြစ်ကုန်၏၊မယံ၊ငါတို့သည်  
ယမပုရိသာနံ၊ပြိတ္တာတို့၏၊သန္တိကော၊ အထံ၌၊ဝတ္ထာမ၊ဖြစ်ကုန်၏။ဧတ္ထ၊ဤ

ခရီး၌၊ အမရသေသာ၊ ပြိတ္တာတို့၏ကိုယ်မှဖြစ်သော၊ ဂန္ဓော၊ အနုသည်၊ ဝါယတိ၊ ထိုင်၏၊ ဒါရုဏော၊ ကြမ်းကြိုတ်သော၊ စောဉ္ဇသော၊ ငရဲတို့၌စီရင်အပ်ကုန်သော သတ္တဝါတို့၏အသံကို၊ အဓမ္မတိ၊ ငါတို့သည်၊ သုယုတိ၊ ကြားအပ်၏၊ ဣတိ၊ ဤသို့၊ အဗြဟ္မိ၊ ဆို၏၊ ဝတ္ထု၊ ဆိုပြီး၍၊ သောဗုဒ္ဓာ ထိုပိဂ်လမင်းသည်၊ ဟတ္ထိက္ခန္ဓံ၊ ဆင်သည်ဘင်းသို့၊ အာရုပ္ပာ၊ တက်၍၊ စတုဒ္ဓိသာ၊ အရပ်ထေးမျက်နှာတို့ကို၊ ဩဇောကောဇ္ဇော၊ ကြည့်သည်ရှိသော်၊ ဆာယာသမ္ပန္နံ၊ ပြည့်စုံသောအရိပ်ရှိသော၊ နိလမ္ဘဝဏ္ဏသဒိသံ၊ ညိုသောတိမ်၏အဆင်းနှင့်တူသော၊ မေဓဝဏ္ဏသိရိနိတံ၊ တိမ်၏သဏ္ဍာန်ကဲ့သို့ တင့်တယ်သောသဏ္ဍာန်ရှိသည်ဖြစ်၍ ထင်သော၊ ပါဒပံ၊ အမြစ်ခြေဖြင့်ရေကို သောက်တတ်သောကြောင့်ပါဒဟုဆိုအပ်သော၊ နိဂြောဓေ၊ ပညောင်ပင်ကို၊ အဒ္ဓသစ၊ မြင်သည်းမြင်ထေ၏၊ ဒိသ္မာ၊ မြင်ပြီး၍၊ ရာဇာ၊ ပိဂ်လမင်းသည်၊ သာရထိ၊ ရထားထိန်း၊ ဗြဟ္မာ၊ ကြီးစွာသော၊ နိလမ္ဘဝဏ္ဏသဒိသော၊ တိမ်ညိုအဆင်းနှင့်တူသော၊ မေဓဝဏ္ဏသိရိနိတော၊ တိမ်၏သဏ္ဍာန်ကဲ့သို့ တင့်တယ်သော သဏ္ဍာန်ရှိသည်ဖြစ်၍ ထင်သော၊ ယောရုက္ခော၊ အကြင်သစ်ပင်သည်၊ ဒိဿတိ၊ ထင်၏၊ ယောရုက္ခော၊ ဤသစ်ပင်သည်၊ ကိံ ကောနာမရုက္ခော၊ အဘယ်မည်သောသစ်ပင်နည်း၊ ဣတိ၊ ဤသို့၊ သာရထိံ၊ ရထားထိန်းကို၊ အာမန္တယိ၊ ခေါ်၍မေး၏၊ မဟာရာဇာမင်းမြတ်၊ ယောရုက္ခော၊ အကြင်သစ်ပင်သည်၊ ဒိဿတိ၊ ထင်၏၊ ဆာယာသမ္ပန္နံ၊ ပြည့်စုံသောအရိပ်ရှိသော နိလမ္ဘဝဏ္ဏသဒိသော၊ တိမ်ညိုအဆင်းနှင့်တူသော၊ မေဓဝဏ္ဏသိရိနိတော၊ ခိုဗင်းတိမ်သဏ္ဍာန်ကဲ့သို့ တင့်တယ်သော သဏ္ဍာန်ရှိသည်ဖြစ်၍ ထင်သော၊ ပါဒပေါ၊ အမြစ်ခြေဖြင့်ရေကို သောက်တတ်သောကြောင့် ပါဒဟုဆိုအပ်သော၊ သောရုက္ခော၊ ထိုသစ်ပင်သည်၊ နိဂြောဓေ၊ ပညောင်ပင်မည်၏၊ ဣတိ ဤသို့၊ သာရထိံ၊ ရထားထိန်းသည်၊ အဗြဟ္မိ၊ ဈေးကံကြား၏၊ သောရဇ္ဇော၊ သုရဋ္ဌတိုင်းရှင်ဖြစ်သော၊ ရာဇာ၊ ပိဂ်လမင်းသည်၊ ယေန၊ အကြင်အရပ်၌၊ ဗြဟ္မာ၊ ကြီးစွာသော၊ နိလမ္ဘဝဏ္ဏသဒိသော၊ တိမ်ညိုအဆင်းနှင့် တူသော၊ မေဓဝဏ္ဏ သိရိနိတော၊ တိမ်၏သဏ္ဍာန်ကဲ့သို့ တင့်တယ်သောသဏ္ဍာန်ရှိသည်ဖြစ်၍ ထင်သော၊ သောနိဂြောဓေ၊ ထိုပညောင်ပင်သည်၊ ဒိဿတိ၊ ထင်၏၊ တေန၊ ထိုပညောင်ပင်ရှိရာသို့၊ ပယာသိ၊ သွားထေ၏၊ ရာဇာ၊ ပိဂ်လမင်းမြတ်သည်၊ ဟတ္ထိက္ခန္ဓတော၊ ဆင်သည်ဘင်းမှ၊ ဩရုပ္ပာ၊ သက်၍၊ ရုက္ခံ၊ ပညောင်ပင်၏အနီးသို့၊ ဥပါဂမိ၊ ကပ်ထေ၏၊ ဥပသကံမိတော၊ ကပ်ထေပြီး၍၊ သမဇ္ဈော၊ အမတ်၏ နှစ်ဦးတို့အပတ်ရိဒေနော၊ အခြွေအရံနှင့်ထကွ၊ ရုက္ခ

☰

မူလသိင်္ဂါ၊ ပညောင်ပင်၏အနီး၌၊ နိဿိဒါ၊ ထိုင်နေ၏၊ ပူရံ၊ ရေဖြင့်ပြည့်သော၊  
 ပါနိယသဓကံ၊ ရေခွက်ကိုလည်းကောင်း၊ ဝိတ္ထေ၊ နှစ်သက်ခြင်းကိုဖြစ်စေ  
 တတ်ကုန်သော၊ ပူဝေစ၊ မှုံတို့ကို လည်းကောင်း၊ အဗ္ဗဿ၊ မြင်လည်းမြင်  
 ထေ၏၊ ဒေဝဝတ္ထု၊ နတ်၏အဆင်း၊ သတ္တဝါနှင့်တူသော သတ္တဝါရှိသော၊  
 သဗ္ဗာတရုဏာဘူထိတော၊ ခပ်သိမ်းသောတန်ဆာတို့ဖြင့်တန်ဆာဆင်အပ်  
 သော၊ ပုရိသောစ၊ ယောကျ်ားသည်လည်း၊ သောရဋ္ဌံ၊ သုရဋ္ဌံ တိုင်းရှင်ဖြစ်  
 ဖြစ်သော၊ ရာဇာနံ၊ ပိင်္ဂလမင်းသို့၊ ဥပသကံ၊ ဝိတွာ၊ ကပ်၍၊ ဇေတံဝစနံ၊ ဤသို့  
 သောစကားကို၊ အဗြုဗိ၊ ဈျောက်၏၊ ကိံ၊ အဗြုဗိ၊ အဘယ်သို့ဈျောက်သနည်း  
 မဟာရာဇ၊ မင်းမြတ်၊ တေ၊ သင်မင်းမြတ်အား၊ သ္မာဂတံ၊ ကောင်းသောထာ  
 ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အထော၊ ထိုမှတစ်ပါး၊ တေ၊ သင်မင်းမြတ်အား၊  
 အနုရာဂတံ၊ မကောင်းသောထာခြင်းမဟုတ်၊ အဂ္ဂိန္ဒမ၊ ရန်သူကိုဆုံးမတော်  
 မူထတ်သောမင်းမြတ်၊ ဒေဝေါ၊ မင်းမြတ်သည်၊ ပါနိယံ၊ သောက်ရေကို၊  
 ဝိဝတု၊ သော်တော်မူလော၊ ပူဝေ၊ မှုံတို့ကိုလည်း၊ ခါဒ၊ ခဲတော်မူလော၊ ဣတိ။  
 ဤသို့၊ အဗြုဗိ၊ ဈျောက်၍၊ အဂ္ဂိန္ဒမ၊ ရန်သူတို့ကိုဆုံးမထတ်သောအထွေရှိ  
 ရှိသော၊ ရာဇာ၊ ပိင်္ဂလမင်းသည်၊ သာမဇ္ဈော၊ အမတ်နှင့်တကွ၊ သပရိဇနော၊  
 အကြွေအရံနှင့်တကွ၊ ပါနိယံ၊ သောက်ရေကို၊ ဝိဝိတွာ၊ သောက်၍၊ ပူဝေ၊  
 မှုံတို့ကို၊ ခါဒတိ၊ ခဲ၏၊ သောရဋ္ဌော၊ သုရဋ္ဌတိုင်းရှင်ဖြစ်သော၊ ရာဇာ၊ ပိင်  
 လမင်းသည်၊ တတ္ထေ၊ ထိုအရပ်၌၊ နှတွာစ၊ ရေချိုးပြီး၍လည်းကောင်း၊ ဝိဝိတွာ  
 စ၊ ရေသောက်ပြီး၍ လည်းကောင်း၊ ဇေတံဝစနံ၊ ဤသို့သောစကားကို၊ အဗြု  
 ဝိ၊ ဆို၏၊ ကိံ၊ အဗြုဗိ၊ အဘယ်သို့ဆိုသနည်း၊ ယက္ခ၊ နတ်သား၊ တံ၊ သင်သည်၊  
 ဒေဝဟာ၊ ဝေသာဝဏ်အစရှိသော ထင်ရှားသော စတုမဟာရာဇ်နတ်မင်း  
 သည်လည်း၊ အသိနု၊ ဖြစ်သလော၊ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမျိုးဖြစ်သော နတ်သည်  
 လည်း၊ အသိနု၊ ဖြစ်သလော၊ အနု၊ ထိုသို့မဟုတ်မူ၊ ပုရိန္ဒဒေါ၊ ရှေးဘဝ၌အလှူ  
 ကိုပေးတတ်သော၊ သက္ကော၊ သိကြားမင်းသည်လည်း၊ အသိနု၊ ဖြစ်သလော  
 မယံ၊ ငါတို့သည်၊ အဇာနန္တော၊ မထိကုန်သည်ဖြစ်၍၊ တံ၊ သင့်ကို၊ ပုစ္ဆာမ၊  
 မေးကုန်၏၊ ကထံကောနကာမုဏောန၊ အဘယ်သို့သောအကြောင်းဖြင့်၊ တံ၊  
 သင့်ကို၊ မယံ၊ ငါတို့သည်၊ ဇာနေရ၊ သိရကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ အဗြု  
 ဝိ၊ ဆို၏၊ မဟာရာဇ၊ မင်းမြတ်၊ အဘိ၊ အကျွန်ုပ်သည်၊ ဒေဝေါ၊ ဝေသာ  
 ဝဏ်အစရှိသော ထင်ရှားသော စတုမဟာရာဇ် နတ်သည်လည်း၊ နအဂ္ဂိ၊  
 မဖြစ်၊ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမျိုးဖြစ်သော နတ်သားသည်လည်း၊ နအဂ္ဂိ၊ မဖြစ်၊ ပုရိ  
 န္ဒဒေါ၊ ရှေးဘဝ၌ အလှူကိုပေးတတ်သော သက္ကော၊ သိကြားမင်းသည်



လည်း၊ နအံ့၊ မဖြစ်၊ မဟာရာဇ်၊ မင်းမြတ်၊ အဟိ၊ အကျွန်ုပ်သည်ကား၊  
 သုရဋ္ဌ၊ သုရဋ္ဌတိုင်းမှ၊ ဣဝ၊ ဤပညောင်ပင်သို့၊ အာဂထော၊ ပဋိသန္ဓေအား  
 ဖြင့်သာရောက်သော၊ ဗေထော၊ ပြိတ္တာသည်၊ အံ့၊ မြစ်၏၊ ယက္ခ၊ နတ်  
 သား၊ ဝုရေ၊ ရှေးတဝဋ်၊ သုရဋ္ဌတို့၊ သုရဋ္ဌတိုင်း၌၊ ဝသန္ဓေ၊ နေသော၊ တုဝံ၊  
 သင်သည်၊ ကိံ၊ သိထော၊ အဘယ်သို့သော သိလရှိသည်၊ အသိ၊ မြစ်သ  
 နည်း၊ ကိံ၊ သမာစာရေ၊ အဘယ်သို့သော အကျင့်ကိုကျင့်သည်၊ အသိ၊  
 မြစ်သနည်း၊ တေ၊ သင်၏၊ ကေန၊ မြဟွစရိယေ၊ အဘယ်သို့ သဘောရှိသော  
 မြတ်သော အကျင့်ကြောင့်၊ အယံ၊ အာနုဘာဝေါ၊ ဤသို့သော ထန်ခိုးအာနု  
 ဘော်သည်၊ တဝ၊ သင်အား၊ ဟောထိ၊ မြစ်သနည်း၊ အရိန္ဒမ၊ ရန်သူတို့ကို  
 ဆုံးမတတ် ထသော၊ ရဋ္ဌဝဏ္ဏ၊ တိုင်းသားပြည်သူ ရဟန်းရှင်လူတို့၏အ  
 စီးအပွားကို ရှက်ဆောင်တတ်ထသော၊ မဟာရာဇ်၊ မင်းမြတ်၊ မယာ၊ အ  
 ကျွန်ုပ် သည်၊ ဝုစ္စမာနံ၊ ဆိုအပ်ထက္ကံ၊ သော၊ ယံဝစနံ၊ အကြင်စကားသည်၊  
 အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကားကို တွံ၊ သင်မင်းမြတ်၊ သည်၊ သုဇောဟိ၊ နာ  
 တော်မူထော၊ အမေဗ္ဗပါရိသန္ဓေ၊ မှူးမတ်ကြွရံပရိသတ်တို့သည်လည်း၊ သု  
 ဝေဋ္ဌ၊ နာကုန်ထော၊ ဝုရောဟိတော၊ ဝုရောဟိတ်ဖြစ်သော၊ မြဟွထော၊  
 ဝုစ္စပွားသည်လည်း၊ သုဇောထု၊ နာထော၊ ဧဝ၊ လူတို့သခင်အရှင်မင်းမြတ်၊  
 အဟိ၊ အကျွန်ုပ်သည်၊ ဝုရေ၊ ရှေးတဝဋ်၊ သုရဋ္ဌတို့၊ သုရဋ္ဌတိုင်း၌၊ ပါပစေထ  
 ထော၊ သုတ်မာသောအကြံရှိသော၊ ပိတ္တာမိဋ္ဌိစ၊ ပေးအပ်သောအလှူ၏အ  
 ကျိုးမရှိသုံးအပ်သော သိသသိတင်း၏ အကျိုးမရှိစသည်ဖြင့် ဖြစ်သော၊  
 နုသသိထော၊ သိလည်းမရှိသော၊ ကရိယော၊ သူတပါးတို့ပေးလှူသည်ကို  
 ထည်းမြစ်ကားသည်၊ ဝစ္စမ်းဖြင့်ဖြစ်သောကြမ်းသောမစ္ဆေရထည်းရှိသော၊  
 ပရိဘာဝကော၊ ရဟန်း သူတော်ကောင်းတို့ကို ဆဲရေးတတ်သော၊ ဗါသု  
 သော၊ များသောမကောင်းမှုရှိသောသူသည်၊ အသိ၊ မြစ်၏၊ အဟိ၊ အကျွန်ုပ်  
 သည်၊ ဒါနံ၊ အလှူကို၊ ဒန္တနံ၊ ဒန္တေ၊ ပေးလှူကုန်သောသူတို့ကို၎င်း၊ ဝုညံ၊  
 ကောင်းမှုကို၊ ကရောန္တနံ၊ ကရောန္တေ၊ ပြုကုန်သောသူတို့ကို၎င်း၊ ဝါရယိသံ၊  
 မြစ်ဘူး၏၊ ဒါနံ၊ အလှူကို၊ ဒန္တနံ၊ ပေးလှူကုန်သော၊ အညေသံ၊ တပါးကုန်  
 သောသူတို့၏၊ အန္တရာယကရော၊ အန္တရာယ်ကိုပြုသည်၊ ဟုထွာ၊ မြစ်၍၊ ဗဟုဇ္ဇ  
 နံ၊ များစွာသောသူကို၊ ဝါရယိသံ၊ မြစ်ဘူး၏၊ ဒါနံ၊ အလှူ၏၊ ဝိပါကော၊  
 အကျိုးသည်၊ နတ္ထိ၊ မရှိ၊ သံယမယာ၊ စောင့်စည်းသောသိလ၏၊ ဗထံ၊ အကျိုး  
 ကား၊ ကုထော၊ အတ္ထိ၊ အဘယ်မှာအကျိုးရှိအံ့နည်း၊ အာစရိယော၊ နာမ၊ အာ  
 စရသမာစာရေကိုသင်ကုန်သောအရာမည့်သည်လည်း၊ နတ္ထိ၊ မရှိ၊ အန္တံ၊

မယဉ်ကျေးသောသူကို၊ ကော၊ အဘယံသုသညံ၊ ဒမိဿတိ၊ ဆုံးမထတ္တံ  
နည်း၊ တုထာနိ၊ သတ္တဝါတို့သည်၊ အညမညံ၊ အချင်းချင်း၊ သမတုဗျာနိ၊  
အညီအညွတ်တုမျှကြ၊ အနံ၊ ကုဗေ၊ အမျိုး၌၊ ဇေဋ္ဌာဝစ၊ ပဏိကော၊ ကြီး  
သူတို့အားအရှိအသေပြုခြင်းဟူသောကုသိုလ်ကံသည်၊ နတ္ထိ၊ မရှိ၊ ပေဝံ၊  
ထုံ၊ လဖြင့် ရောက်အပ်သော အကျိုးသည်လည်းကောင်း၊ ဝိရိယံ၊ လုံ့လ  
သည်လည်းကောင်း၊ နတ္ထိ၊ မရှိ၊ ဥဋ္ဌာနပေါရိသံ၊ ယောကျ်ား၏ ထကြွလုံ့လ  
ဖြင့်ရောက်အပ်သောအကျိုးကား၊ ကုတော၊ အတ္ထိ၊ အဘယံ၊ မှာရှိအံ့၊ နည်း၊  
ဒါနဖလံ၊ နာမ၊ လူ့ဘွယ်ဝတ္ထုကို ပေးလှူခြင်း၏ အကျိုးမည်သည်၊ နတ္ထိ၊  
မရှိ၊ ဝေရိနံ၊ ဝေရိယဟု ဆိုအပ်သောပါဏာတိပါတစသော မကောင်းမှု  
ရှိသောပုဂ္ဂိုလ်ကို၊ နဝိသော၊ ခေတိ၊ မစင်ကြယ်စေနိုင်၊ မစ္စော၊ သတ္တဝါ  
သည်၊ လဒ္ဓေယျံ၊ ရအပ်သော ချမ်းသာဆင်းရဲကို၊ ဇာတန္တော၊ ရသည်ရှိ  
သော်၊ နိယတိ၊ ပရိတာမံ၊ ဆောင်သဖြင့် ညွှန်းခြင်းကြောင့်ဖြင့်၍သာလျှင်၊  
ထာတိ၊ ရ၏၊ ကမ္မဿ၊ ကုသိုလ် အကုသိုလ်ကံကို၊ ကထာဒိနာ၊ ပြုခြင်း  
စသော အကြောင်းကြောင့်၊ နထာတိ၊ မရ၊ မာတာ၊ အမိလည်းကောင်း၊  
ပီတာ၊ အဘလည်းကောင်း၊ ဘာတာ၊ အစ်ကိုလည်းကောင်း၊ ဇေတေယျ၊ ထို  
အမိအဘအစရှိသောသူတို့၌၊ ပထံ၊ ကောင်းသောအကျင့် မကောင်းသော  
အကျင့်၏အကျိုးသည်၊ နတ္ထိ၊ မရှိ၊ ဣတော၊ ဤပစ္စုပ္ပန်ထောကမှ၊ ပရံ၊ ထပါး  
သော၊ ထောကော၊ လောကသည်၊ နတ္ထိ၊ မရှိ၊ ဒိန္နံ၊ အတ္ထုကြီး၏အကျိုးသည်၊  
နတ္ထိ၊ မရှိ၊ ဟုတံ၊ ပူဇော်သတ္တရ၏အကျိုးသည်၊ နတ္ထိ၊ မရှိ၊ သုနိဟိတံ၊ ရဟန်း  
သူတော်ကောင်းတို့အား၊ ပေးလှူသည်၏အစွမ်းဖြင့် သိမ္ဗိ၊ မြှုပ်ထားအပ်  
သောကောင်းမှုသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ယောဝိ၊ အကြင်သူသည်လည်း၊ ပုရိသံ၊  
သတ္တဝါကို၊ ဟန္တေ၊ သတ်အံ့၊ ပုရိသဿ၊ သတ္တဝါ၏၊ သိရံ၊ ဥက္ခောင်းကို၊  
ဘိန္ဒေ၊ သိန္ဒေယျ၊ ဖြတ်ပြားအံ့၊ ပရမတ္ထတော၊ ပရမတ္ထအားဖြင့်၊ ကောပိ၊ တရံ  
တယောကံသောသုသည်၊ ကိဉ္စိ၊ တရံတယောကံသောသတ္တဝါကို၊ နဟန္တေ  
တိ၊ သတ်သည်မမည်၊ သတ္တန္တံ၊ ပထဝီကာယအစရှိကုန်သောရုနပ်ပါးသော  
ကာယတို့၏၊ ပိဝရမန္တရေ၊ အပေါက်အကြား၌၊ သတ္တံ၊ ဓားလက်နက်သည်၊  
ပဝိသတိ၊ ဝင်နိုင်၏၊ ဇိဝေါ၊ သတ္တဝါတို့၏အသက်ဇိဝိန္ဒေသည်၊ အန္တေ  
ဇ္ဇာဘိဇ္ဇော၊ ဓားလက်နက်စသည်တို့ဖြင့်မဖြတ်အပ်မခွဲအပ်သည်၊ အထိ၊ ဖြစ်  
၏၊ သောဇိဝေါ၊ ထိုသတ္တဝါတို့၏အသက်ဇိဝိတိန္ဒေသည်၊ ကဒါပိ၊ ရံခါ၊ အဋ္ဌံ  
သော၊ ရှစ်မြှောင်ရှိသည်ဟောတိ၊ ဖြစ်၏၊ ကဒါပိ၊ ရံခါ၊ ဂုဇ္ဇပရိ မဏ္ဍုလော၊  
အခဲအဝန်းသည်၊ ဟောတိ၊ ဖြစ်၏၊ သေပုဒ္ဓိ၊ သေပုဒ္ဓိတို့၏ အသက်ဇိ

ဝိတိန္ဒြေသည်၊ ယောဇနာနံ၊ ယုဇနာတို့၏၊ ပဉ္စသတ္တဝါငါးရာတို့တိုင်အောင်  
 အထက်သို့တက်သဖြင့်မြင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကော၊ အဘယ်သူသည်  
 ဇိဝံ၊ ဇိဝိတိန္ဒြေကို၊ ဆေတုံ၊ မြတ်ခြင်းငှါ၊ အဟရတိ၊ ထိုက်အံ့နည်း၊ သုတ္တဂု  
 ဇ္ဇေ၊ ရစ်၍ပြုအပ်သောချစ်လုံးကို၊ ဝိက္ခော၊ ပစ်အပ်သည်ရှိသော်၊ နိဗ္ဗေဓ္မန္တံ၊  
 ပြေသမှုသောအတိုင်းအတိုင်းရှိရုံသာလျှင်၊ ပဿယတိယထာ၊ ပြေးသွားသ  
 ကဲ့သို့၊ ဧဝမေဝစ၊ ထိုအတူသာလျှင်၊ သောဇိဝေါ၊ ထိုသတ္တဝါတို့၏အသက်  
 ဇိဝိတိန္ဒြေသည်၊ မဟာကပ္ပုနော၊ မဟာကပ္ပါနံ၊ မဟာကပ်တို့၏၊ ဝုဠာသိတိ  
 သတသဟဿာနိ၊ ရှစ်သန်းလေးထိန်းတို့ပတ်ထုံးသာလျှင်၊ အတ္တဘာဝဂုဠံ၊  
 ကိုယ်သည်းဟူသောအထုံးကို၊ နိဗ္ဗေဓ္မန္တော၊ ဖြေလျက်၊ ပဿယတိ၊ ဖြစ်၏၊  
 တဘော၊ ထိုမဟာကပ်၏ရှစ်သန်းလေးထိန်းတို့မှ၊ ဥဠံ၊ အထက်၌၊ နပဝတ္တတိ၊  
 မဖြစ်၊ ကောစိ၊ တရံတယောကံသော၊ ဝုရိသော၊ ယောကျ်ားသည်၊ ဂါမ  
 ထော၊ မိမိရွာမှ၊ နိက္ခမ္မ၊ ထွက်၍၊ အညံ၊ တပါးသော၊ ဂါမံ၊ ရွာသို့၊ ပဝိသတိယ  
 ထာ၊ ဝင်သကဲ့သို့၊ ဧဝမေဝစ၊ ထိုအတူသာလျှင်၊ သောဇိဝေါ၊ ထိုသတ္တဝါ  
 တို့၏အသက်ဇိဝိတိန္ဒြေသည်၊ အညံ၊ တပါးသော၊ ကာယံ၊ ကိုယ်သို့၊ ပဝိသ  
 တိ၊ ဝင်၏၊ ကောစိ၊ တရံတယောကံသော၊ ဝုရိသော၊ ယောကျ်ားသည်၊ ဂေ  
 ဟဘော၊ မိမိအိမ်မှ၊ နိက္ခမ္မ၊ ထွက်၍၊ အညံ၊ တပါးသော၊ ဂေဟံ၊ အိမ်သို့၊ ပဝိ  
 သတိယထာ၊ ဝင်သကဲ့သို့၊ ဧဝမေဝစ၊ ထိုအတူသာလျှင်၊ သောဇိဝေါ၊ ထို  
 အသက်ဇိဝိတိန္ဒြေသည်၊ အညံ၊ တပါးသော၊ ဗောဇ္ဇိံ၊ ကိုယ်သို့၊ ပဝိသတိ၊ ဝင်  
 ၏၊ မဟာကပ္ပုနော၊ မဟာကပ္ပါနံ၊ မဟာကပ်တို့၏၊ ယာနိဝုဠာသိတိသ  
 ဟဿာနိ၊ အကြင်ရှစ်သန်းလေးထိန်းတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာနိ၊ ထိုရှစ်  
 သန်းလေးထိန်းတို့သည်၊ သံသာရဿ၊ သံသရာ၏၊ ပရိမာဏံ၊ အတိုင်းအရှည်  
 တည်း၊ ယေဗာဏာစ၊ အကြင်သူရိက်တို့သည်၎င်း၊ ယေဝပဏ္ဍိတာ၊ အကြင်  
 ပညာရှိတို့သည်၎င်း၊ သန္တိ၊ ရှိကုန်၏၊ တေသဗ္ဗေပိ၊ ထိုဝင်ထိမ်းကုန်သောသူ  
 တို့သည်လည်း၊ သံသာရံ၊ ဆိုအပ်ခဲ့ပြီးသောအပိုင်းအခြားရှိသောသံသရာ  
 ကို၊ ဝေပယိတွာန၊ ကုန်စေကုန်၍၊ ဗုက္ခဿ၊ ဝဇီဆင်းရဲ၏၊ အန္တံ၊ အဆုံးကို၊ က  
 ရိယ၊ ရေပြုကုန်ထွက်၊ တိထထဏ္ဍုလ၊ အိမ်၊ နှမ်းဆန်အစရှိသည်တို့ကို၊ ဧဝါ  
 ဧကဟိဝပိဓုကေဟိ၊ ဇနားအစရှိသောချင်းတို့ဖြင့်လည်းကောင်း၊ မာနဘာ  
 ဇနေဟိစ၊ အိုးခွက်အစရှိသောထည့်စရာတို့ဖြင့်လည်းကောင်း၊ မိထာနိပိယ  
 နှိုင်းယှဉ်အပ်ကုန်သကဲ့သို့၊ သတ္တာနံ၊ သတ္တဝါတို့၏၊ သုခဒုက္ခာနိ၊ ချမ်းသာ  
 ဆင်းရဲတို့မည်သည်တို့ကို၊ ယထာဝုက္ကကာလပရိစ္ဆေဒေန၊ အကြင်အကြင်  
 ဆိုအပ်ခဲ့ပြီးသောမဟာကပ်တို့၏ရှစ်သန်းလေးထိန်းအတိုင်းအရှည်ရှိသော

ကာသဖြင့်၊ မိတာနိ၊ နှိုင်းယှဉ်အပ်ကုန်၏။ ဖိနော၊ ဖိနသံ၌ ထည့်သောပညာရှိ  
သည်။ သဗ္ဗံ၊ အထုံးစုံကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဣတရာ၊ ဖိနသံ၌  
ထည့်သောပညာရှိမှထပါးသော၊ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်၊ သံ  
ရဋ္ဌာ၊ တွေဝေ၏။ မဟာရာဇ၊ မင်းမြတ်၊ အဟံ၊ အကျွန်ုပ်သည်၊ ပုရေ၊ ရှေး၌၊  
ဝေံဒိဗ္ဗိ၊ ဤဆိုအပ်ခဲ့ပြီးသော ပေးအပ်သောအလှူ၏ အကျိုးအစရှိသောသုံး  
အပ်သောသိသိတင်း၏အကျိုးမရှိစသည် ဖြင့်ဖြစ်သောမှားသောအမြင်  
ရှိသည်။ အာသိံ၊ ဖြစ်၏။ မောဟပါရုတော၊ ဆိုအပ်ခဲ့ပြီးသောဒိဗ္ဗိအကြောင်း  
ဖြစ်သောမောဟသည်ဖုံးထွင်းအပ်သည်ဖြစ်၍၊ သရဋ္ဌော၊ ပြင်းစွာတွေဝေ  
သည်။ အာသိံ၊ ဖြစ်၏။ ဝိစ္ဆာဒိဗ္ဗိစ၊ ပေးအပ်သောအလှူ၏အကျိုးမရှိသုံးအပ်  
သောသိသိတင်း၏ အကျိုးမရှိစသော နည်းဖြင့်ဖြစ်သောနတ္ထိကဒိဗ္ဗိဖြင့်  
တောက်ပြန်သောအမြင်ရှိသည်လည်း၊ အာသိံ၊ ဖြစ်၏။ နုသိယောစ၊ သိသိမ  
ရှိသည်လည်း၊ အာသိံ၊ ဖြစ်၏။ ကဒရိယောစ၊ သူတပါးပေးလှူသည်ကိုလည်း  
မြစ်တားသည်၏အစွမ်းဖြင့်ဖြစ်သောကြမ်းသောမစ္ဆေရရှိသည်လည်း၊ အာ  
သိံ၊ ဖြစ်၏။ ပရိတာသကောစ၊ ရဟန်းသူတော်ကောင်းတို့ကို ဆဲရေးတတ်  
သည်လည်း၊ အာသိံ၊ ဖြစ်၏။ မဟာရာဇ၊ မင်းမြတ်၊ ဆဟိမာယေဟိဆ  
န္ဒမာသာနံ၊ ခြောက်လတို့၏၊ ဩရံ၊ အောက်၌၊ မေ၊ အကျွန်ုပ်အား၊ ကာလံကိ  
ရိယာ၊ သေခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ အဟံ၊ အကျွန်ုပ်သည်၊ ဧကန္တ  
ကဋုကံ၊ စင်စစ်ခါစင်သော၊ စောရံ၊ ပြင်းထန်စွာသော၊ နိရယံ၊ အဝီစိငဲ့သို့၊  
ပပတိသံ၊ ယူသတ္တံ၊ တံနိရယံ၊ ထိုအဝီစိငဲ့ကြီးသည်၊ စတုကဏ္ဍံ၊ လေး  
ထောင့်ရှိ၏။ စတုစ္စါရံ၊ တံခါးလေးမျက်နှာတို့နှင့်ယှဉ်၏။ တံနိရယံ၊ ထိုငဲ့ကြီး  
ကို၊ ပိဘတ္တံ၊ ကောင်းစွာဝေဘန်အပ်၏။ ဘာဂသော၊ အဖို့အားဖြင့်၊ မိတံ၊ နှိုင်း  
ယှဉ်အပ်၏။ အယောပါကာရပရိယန္တံ၊ သံတံတိုင်းတို့ဖြင့်ပိုင်းခြားအပ်၏။  
အယသာ၊ သံပြားဖြင့်၊ ပရိကုဋ္ဌိတံ၊ ပိတ်ဖုံးအပ်၏။ တဿ၊ ထိုအဝီစိငဲ့ကြီး၏  
အယောမယာ၊ သံဖြင့်ပြီးသော၊ ဘူမိ၊ မြေအရပ်သည်၊ ဇတိတာ၊ အလျှံပြောင်  
ပြောင်တောက်၏။ တေဇသာယုတာ၊ အလျှံထပြောင်ပြောင်တောက်သော  
များသောမီးနှင့်မပြတ်ယှဉ်၏။ သမန္တာ၊ ထက်ဝန်းကျင်မှာ၊ ယောဇနသတံ၊ ယူ  
ဇနာတရာကို၊ ပရိတွာ၊ နှံ့စေ၍၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ထိဋ္ဌတိ၊ တည်၏။ တ  
ဿ၊ ထိုအဝီစိငဲ့ကြီး၏။ ဇာထာ၊ မီးလျှံသည်၊ သမန္တာ၊ ထက်ဝန်းကျင်မှာ၊ နိ  
က္ခမိတွာ၊ ထွက်၍၊ ဝဿာနိသတသဟဿာနိ၊ အနှစ်တစ်ဝန်းတို့ကို၊ အတိ  
က္ခမိတွာ၊ လွန်၍၊ ထာဝဒေတတ္ထိံ၊ ကာလေ၊ ထိုအခါ၌၊ ဣဓ၊ ဤအဝီစိငဲ့ကြီး  
၌၊ ပစ္စန္ဒာနံ၊ ခံရကုန်သော၊ ဝေါ၊ သင်္ဃာတိ၊ အသုတသဟဿပရိမာ

ထော၊ အနှစ်ထထိန်းအတိုင်းအရှည်ရှိသော၊ ကာဏော၊ အခါသည်၊ အတိ  
 တော၊ လွန်ပြီ၊ ဣတိ၊ ဤသို့၊ စောသော၊ အဝတ်ကို၊ သုယျတိ၊ ကြမ်းအပ်၏၊ ယာ  
 သတာဘာဂ ဝသသကောမ္ဘိယော၊ အကြင်နှစ်ကို၏ကုဋေတထိန်းအတိုင်းအ  
 ရှည်ရှိကုန်သောအဖို့တို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဒေသ၊ ဤနှစ်ကို၏ကုဋေတ  
 ထိန်းအတိုင်းအရှည်ရှိသောအဖို့ သည်၊ နိရယော၊ အဝိစိငရဲကြီး၌၊ ပစ္စန္ဒာနံ၊ ခံ  
 ရကုန်သောငရဲသုသတ္တဝါတို့၏၊ အာယုနော၊ အသက်၏၊ လက္ခော၊ အပိုင်းအ  
 ခြားတည်း၊ မဟာရာဇ၊ မင်းမြတ်၊ ယေဇနာ၊ အကြင်သတ္တဝါတို့သည်၊  
 မိစ္ဆာဒိဋ္ဌိစ၊ မှားသော အမြင်ရှိကုန်သည်တည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဗုသဗိ  
 လာစ၊ သီလမရှိကုန်သည်တည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အရိယုပဝါဒိနောစ၊  
 ထုရားစသော သူတော်ကောင်းတို့ကို ကဲ့ရဲ့ဖြစ်မှားဟတ်ကုန်သည်တည်း၊  
 ဟောန္တိ၊ ဖြစ်ကုန်၏၊ တေဇနာ၊ ထိုသတ္တဝါတို့သည်၊ ကောမ္ဘိသတသဟသော  
 နိ၊ နှစ်အကုဋေတထိန်းတို့ပတ်လုံး၊ နိရယော၊ အဝိစိငရဲကြီး၌၊ ပစ္စဇေ၊ ခံရကုန်  
 ၏၊ အဟံ၊ အကျွန်ုပ်သည်၊ တတ္ထ၊ ထိုအဝိစိငရဲကြီး၌၊ ပါပသကာမ္ဘသ၊  
 အကျွန်ုပ်ပြုအပ်သော မကောင်းမှု၏၊ ပထံ၊ အကျိုးဖြစ်သော်၊ ဗုက္ခံဝေဒနံ၊  
 သင်းရဲဝေဒနာကို၊ ဒီဗံမဒ္ဓါနံ၊ ကြာမြင့်စွာသောကာလပတ်လုံး၊ ယသ္မာ၊ အ  
 ကြင့်ကြောင့်၊ ဝေဒိသံ၊ ခံစားမှုလတ္တံ့၊ တသ္မာ၊ ထိုကြောင့်၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ဘုသံ၊ ပြင်းစွာ၊ သောစာမိ၊ မိုးရိပ်၏၊ အရိန္ဒမ၊ ရန်သူတို့ကိုဆုံးမ  
 တတ်သော၊ ရဋ္ဌဝဇ္ဇန၊ တိုင်းနေပြည်သူရှင်လူအပေါင်းတို့၏ အတ္တု၊ စီးပွား  
 ကိုပွားစေတတ်သော၊ မဟာရာဇ၊ မင်းမြတ်၊ မယာ၊ အကျွန်ုပ်သည်၊ ဝုပ္ပမာနံ၊  
 ဆိုသတ္တံ့ သော၊ သံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကား  
 ကို၊ တံ၊ သင်မင်းမြတ်သည်၊ သုဏောတိ၊ နာထော၊ ကေ၊ သင်မင်းမြတ်အား၊  
 တဒ္ဓံ၊ ကောင်းမြတ်သောအကျိုးစီးပွားသည်၊ အတ္ထု၊ ဖြစ်စေသတည်း၊ မဟာ  
 ရာဇ၊ မင်းမြတ်၊ မယျံ၊ အကျွန်ုပ်၏၊ ဝိတာ၊ ထွီးဖြစ်သော၊ ဥတ္တရာ၊ ဥတ္တရအ  
 မည်ရှိသောမိန်းမသည်၊ ဘဒ္ဒကံ၊ ကောင်းမြတ်သော အကျိုးရှိသော၊ ကမ္မံ၊  
 ကုသိုလ်ကံကို၊ ကရောတိ၊ ပြု၏၊ သီလေစ၊ နိစ္စသီလ၌လည်းကောင်း၊ ဥပေါ  
 သထေစ၊ ဥပုသ်သီလ၌လည်းကောင်း၊ ရတော၊ မြေထွေသည်၊ ဟောတိ၊ ဖြစ်  
 ၏၊ သညတာစ၊ မကောင်းမှုမှစောင့်စည်းသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ သံဝိ  
 ဘာဂီစ၊ ပေးကမ်းလှူဒါန်းခြင်းသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဝေဠုစ၊ အလှူ  
 ခံတို့ဆိုသောစကားကိုသိတတ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဝိဝေမဇ္ဈရာ  
 စ၊ ကင်းသော ဝန်တို့ခြင်းရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ သိက္ခာယ၊  
 ကျင့်အပ်သော ဝန်တို့သည်လည်းကောင်း၊ မကျိုးမပေါက်သည်ကိုပြုလေ့ရှိ



သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ပရကုလေသု၊ သူတပါး၏ အိမ်တို့၌၊ သုဗ္ဗာစ၊  
 ချွေးမ သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ သမ္ပန္နဿစ၊ ခပ်ထိမ်းသော တရားတို့ကို  
 အလိုလိုထိတော်မူသော၊ ထိရိမတော၊ ဘုန်းကြွက်သရေထည်းရှိတော်မူထ  
 သော၊ သက္ကုရနိနော၊ မြတ်စွာထုရား၏၊ ဥပါသိကာစ၊ ဥပါသိကာမသည်  
 ထည်း၊ ဟောတိ၊ ဖြစ်၏၊ မဟာရာဇ၊ မင်းမြတ်၊ သီထသမ္ပန္နော၊ သီထနှင့်ပြည့်  
 စုံသော၊ သိက္ခ၊ စ၊ ရဟန်း သည်ထည်း၊ ဂါမိ၊ ရှာသို့၊ ဝိဇ္ဇာယ၊ ဆွမ်းအလို၊ ဌ၊  
 ပါဝိသိ၊ ဝင်၏၊ ဩက္ခိတ္တစက္ခ၊ ချသောမျက်စိရှိသည်ဖြစ်၍၊ သတိမာ၊ ရှေ့  
 သို့ထက်ခြင်းနော်သို့ဆုတ်ခြင်းစသည်တို့၌ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝုတ္တ  
 န္နာရော၊ စောင့်အပ်သော အုဇ္ဈိရှိသည်ဖြစ်၍၊ သံဝုတော၊ ဝိတ်အပ်သော၊ ကိုယ်  
 နှုတ်နှုတ်ရှိ သည်ဖြစ်၍၊ သပဒါနံ၊ အိမ်စဉ်အတိုင်း၊ စရမာနော၊ ဆွမ်းခံ  
 သွားသော၊ သောသိက္ခ၊ ထိုရဟန်းသည်၊ ဥတ္တရာယ၊ အကျွန်ုပ်တို့ဖြစ်သော  
 ဥတ္တရာ၏၊ နိဝေသနံ၊ အိမ်သို့၊ အဂမာသိ၊ ရောက်လေ၏၊ မဟာရာဇ၊ မင်း  
 မြတ်၊ တော၊ သင့်မင်းမြတ်အား၊ သန္တု၊ ကောင်းမြတ်သော အကျိုးစီးပွားသည်၊  
 အတ္ထု၊ ဖြစ်စေသတည်း၊ ဥတ္တရာ၊ အကျွန်ုပ် တို့ဥတ္တရာသည်၊ တံသိက္ခ၊  
 ထိုရဟန်းကို၊ အဒ္ဓသ၊ မြင်လေ၏၊ ဒိဝ္ဗာ၊ မြင်ပြီး၍၊ သာ၊ ထိုဥတ္တရာ  
 သည်၊ ပုရိ၊ ရေဖြင့်ပြည့်သော၊ ပါနိယသရကံ၊ ရေခွက်ကို လည်းကောင်း၊  
 ဝိက္ခော၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ပူဝေစ၊ မှုတို့ကို လည်း  
 ကောင်း၊ ကသာသိက္ခ၊ နော၊ ထိုရဟန်းအား၊ အဒါပေးလှူ၏၊ ဒတွာ၊ ပေးလှူ  
 ပြီး၍၊ ကာဇန္တု၊ အရှင်ထုရား၊ မေးအကျွန်ုပ်၏၊ ဝိကာ၊ အဘသည်၊ ကာသကံ  
 တော၊ အံ့လွန်၍၊ တော်၊ ဤရေမှုဟူသော အလှူသည်၊ ထဿ၊ ထိုသေလွန်  
 လေသော အကျွန်ုပ်အဘအား၊ ဥပကပ္ပတု၊ ဖြစ်ပါစေသတည်း၊ ဣတိ၊ ဤသို့၊  
 အန္ဓာဒိတိ၊ အမျှပေးဝေ၏၊ မဟာရာဇ၊ မင်းမြတ်၊ သမနန္တရာ၊ အနုဒိဋ္ဌေ၊  
 အမျှပေးဝေသည်၏ အခြားမဲ့၌၊ ဝိပါကော၊ အလှူ၏အကျိုးသည်၊ ဥပပဇ္ဇ  
 ထ၊ ဖြစ်၏၊ ဝေဿဝတော၊ ဝေဿဝတ်အမည်ရှိသော၊ ရာဇာ၊ စတုမဟာ  
 ရာဇိနတ်မင်းကြီးသည်၊ ကာမကာမော၊ အလိုရှိအပ်သမျှသော စည်းစိမ်  
 ချမ်းသာကို အလိုရှိသည်ဖြစ်၍၊ ဘုဂ္ဂတိယထာ၊ အလိုအတိုင်း ခံစားရစေ  
 သကဲ့သို့၊ အဟံ၊ အကျွန်ုပ်သည်၊ ကာမကာမိနိ၊ အလိုရှိသမျှသော စည်းစိမ်  
 ချမ်းသာကို အလိုရှိသည်ဖြစ်၍၊ တုဇ္ဇာပိစ၊ အလိုအတိုင်းလည်း ခံစားရ၏၊  
 အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတတ်သော၊ ရဋ္ဌဝဇ္ဇန၊ တိုင်းနေပြည်သူအပေါင်း  
 တို့၏အကျိုးစီးပွားကို ပွားစေတတ်သော၊ မဟာရာဇ၊ မင်းမြတ်၊ မယာ၊  
 အကျွန်ုပ်သည်၊ ဝုတ္တမာနံ၊ ဆိုအပ်လတ္တံ့ ~~သော၊ အိမ်စဉ်ကဲ့သို့~~ ဝိဝိဇ္ဇာ၊ ဝိဝိဇ္ဇာကားသည်။

အတ္ထိ၊ ငှိ၏၊ တံဝစနံ၊ ထိုစကားကို။ သုဏ္ဍောဟိ၊ နာထော၊ သဒေဝကဿ၊ နတ်  
 နှင့်တကွသော၊ လောကဿ၊ လူ၌၊ ဗုဒ္ဓေါ၊ ထုရားကို၊ အဝ္ဗေါ၊ မြတ်၏ဟူ၍၊  
 ပဝုပ္ပတိ၊ အပြားအားဖြင့်ဆိုအပ်၏၊ အရိန္ဒမ၊ ရန်သူတို့ကိုဆုံးမတော်မူတတ်  
 သောမင်းမြတ်၊ သပုတ္တဒါရော၊ သားမယားနှင့်တကွသော၊ တံ၊ သင်မင်း  
 မြတ်သည်၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာထုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆိ၊  
 ဆည်းကပ်ဝေထော၊ အဋ္ဌာနိကေန၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော၊ မဂ္ဂန၊ မဂ်  
 ဖြင့်၊ အမတံ၊ သေခြင်းကင်းသော၊ ပဒံ၊ နိဗ္ဗာန်သို့၊ ဗုဿန္တိ၊ ရောက်ကုန်၏၊  
 အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတော်မူတတ်သော မင်းမြတ်၊ သပုတ္တဒါရော၊  
 သားမယားနှင့်တကွဖြစ်သော၊ တံ၊ သင်မင်းမြတ်သည်၊ တံဗုဒ္ဓံ၊ ထိုနိဗ္ဗာန်သို့  
 ရောက်ကြောင်းဖြစ်သောမဂ်တရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆိ၊  
 ဆည်းကပ်ဝေထော၊ ပဋိပန္နာ၊ ဖိုလ်ကိုရခြင်းငှါ ကျင့်ဆဲဖြစ်ကုန်သော၊  
 စတ္တာရော၊ ထေးယောက်ကုန်သောပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ဗထေ၊  
 ဖိုလ်၌၊ ဝိကာ၊ တည်ကုန်သော၊ စတ္တာရော၊ ထေးယောက်ကုန်သောပုဂ္ဂိုလ်  
 တို့သည် လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ ဥဇာဘူတော၊ ဖြောင့်မတ်သော  
 အဖြစ်သို့ရောက်သော၊ ဒေသဿောဝင်စော၊ ဤမဂ္ဂဋ္ဌာန်ထေးယောက်ဖလဋ္ဌာန်  
 ထေးယောက်တို့၏ အပေါင်းဖြစ်သော သံဃာသည်၊ ပညာသီလသမာပဟိ  
 တော၊ ပညာသီလသမာပဟိတို့နှင့်ပြည့်စုံထော်မူ၏၊ အရိန္ဒမ၊ ရန်သူတို့ကိုဆုံး  
 မတော်မူတတ်သောမင်းမြတ်၊ သပုတ္တဒါရော၊ သားမယားနှင့်တကွသော၊  
 တံ၊ သင်မင်းမြတ်သည်၊ တံသံဃံ၊ ထိုမဂ္ဂဋ္ဌာန်ထေးယောက် ဖလဋ္ဌာန်ထေး  
 ယောက်တို့၏အပေါင်းသံဃာဖော်ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂစ္ဆိ၊  
 ဆည်းကပ်ဝေထော၊ မဟာရာဇ၊ မင်းမြတ်၊ တံ၊ သင်မင်းမြတ်သည်။  
 ပါဏာတိပါတာ၊ သူ့အသက်ကိုသတ်ခြင်းမှ၊ ခိပ္ပံ၊ လျှင်စွာ၊ ဝိရမဿ၊ ကြဉ်  
 ရှောင်လေသော၊ လောကေ၊ လူ၌၊ အဗိန္နံ၊ အရှင်သည်ကိုယ် နှုတ်တို့ဖြင့်မပေး  
 အပ်သောသူတပါး၏ ဥစ္စာကို၊ ပရိဝုဇ္ဈယထာ၊ သိုးယူခြင်းမှ ကြဉ်ရှောင်လေ  
 သော၊ အမဇ္ဈပေါ၊ သေအရက်စသောယစ်မျိုးကိုမသောက်စားသည်၊ ဟော  
 ဟိ၊ ဖြစ်လေထော၊ ရုသာစ၊ မဟုတ်မမှန်သောစကားကိုလည်း၊ မာစအဘာ  
 ဏိ၊ မဆိုလေထင်္ဂ၊ သကေနဒါရေန၊ မိမိမယားဖြင့်၊ တုဋ္ဌောစ၊ ရောင့်ရဲသည်  
 လည်း၊ ဟောဟိ၊ ဖြစ်လေထော၊ ယက္ခ၊ နတ်သား၊ တံ၊ သင်သည်၊ မေ၊  
 ငါ၏၊ အတ္ထကာမောစ၊ အကျိုးကိုအလိုရှိသည်လည်း၊ အသိ၊ ဖြစ်ပေ၏၊ ဟိ၊ တ  
 ကာမောစ၊ အစီးအပွားကိုအလိုရှိသည်လည်း၊ အသိ၊ ဖြစ်ပေ၏၊ ဒေဝထေ၊  
 နတ်သား၊ အတ္တံ၊ အတ္တံ၏၊ ဝစနံ၊ စကားကို၊ ကရောမိ၊ လိုက်

နာဇီ၊ တံ၊ သင်္ဃာ၊ သင်္ဃာ၊ မေ၊ ငါ၊ ဇီ၊ အာစရိယော၊ ဆရာ သင်္ဃာ၊ အထိ၊ ဖြစ်ပေ၏။  
 ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။  
 အနုတ္တရံ၊ အတုမရှိသော၊ ဓမ္မဉ္စာပိ၊ ထာရားတော် ကိုလည်း။ သရဏံ၊ ကိုး  
 ကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။ နရဒေဝဿ၊ မြတ်စွာဘုရား၏၊ သံဃာ  
 ဉ္စာ၊ သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်  
 ပါ၏။ ပါဏာတိ၊ ပါဏာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။ ဝိပ္ပံ၊ ယွင်စွာ၊ ဝိရမာ  
 မိ၊ ကြဉ်ရှောင်၏။ ထောကော၊ လူနွဲ့။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့်မ  
 ပေးအပ်သော သူကပါး၏။ ဥစ္စာကို၊ ပရိဝုဇ္ဇယာမိ၊ ခိုးယူခြင်းမှကြဉ်ရှောင်  
 ၏။ အမဇ္ဇပေါ၊ သေအရက်စသောယစ်မျိုးကို မသောက်စားသည်။ ဟောမိ၊  
 ဖြစ်၏။ ရုဿာစ၊ မဟုတ်မမှန်သော စကားကိုလည်း။ နောစတထာမိ၊ ဆို  
 လည်းမဆို။ သကောနဒါ၊ ရေနစ၊ ကိုယ်မယားဖြင့်လည်း။ သန္တုဇ္ဇော၊ ရောင့်  
 ရဲသည်လည်း။ ဟောမိ၊ ဖြစ်၏။ ယက္ခ၊ နတ်သား။ မဟာဝါထော၊ ပြင်း  
 စွာသောလေ၌။ တုသံ၊ ဗွဲပြာကို၊ ကြံဖန်တိပိယ၊ ယွင်ထေသကဲ့သို့။ အဟံ၊  
 ငါသည်။ တာ၊ သင်၏။ ဓမ္မဒေသနာယ၊ တရားဟောခြင်းဖြင့်၊ ပါပကံ၊ ယုတ်  
 မာသော၊ ဒိဋ္ဌိံ၊ မိစ္ဆာဉာဏ်ကို၊ ကြံဖန်သိ၊ ယွင်၏။ သိစာဝါပိယာ၊ ယွင်မြန်  
 စွာစီးသွားခြင်းရှိသော၊ နဒိယာ၊ မြစ်၌။ တိဏကဋ္ဌပဏ္ဍကသင်္ခံ၊ မြက်ပေါင်း  
 သစ်ရွက်ကို၊ ကောပိ၊ တရံထယောကံသော သူသည်။ ပဝါဟောတိယထာ၊  
 ရှောသကဲ့သို့။ အဟံ၊ ငါသည်။ ပါပကံ၊ ယုတ်မာသော၊ ဒိဋ္ဌိံ၊ မိစ္ဆာအမြင်  
 ကို၊ ပဝါဟောမိ၊ ရှော၏။ ဗုဒ္ဓါနံ၊ မြတ်စွာ ဘုရားတို့၏။ သာသနေ၊ သာသနာ  
 တော်၌။ ရတော၊ ဓမ္မဈေယျာသော၊ အဟံ၊ ငါသည်။ ပါပကံ၊ ယုတ်မာသော၊  
 ဒိဋ္ဌိံ၊ မိစ္ဆာဒိဋ္ဌိကို၊ ဝမာမိ၊ အန်၏။ သောရဇ္ဇော၊ သုရဇ္ဇတိုင်း၏အရှင်ဖြစ်  
 သော၊ ရာဇာ၊ ဝိကံထမင်းသည်။ ဣဒံဝစနံ၊ ဤသို့သောစကားကို၊ ပါပဒဿနံ၊  
 မှားသောမိစ္ဆာအမြင်ကို၊ ဝမိတွာ၊ အန်၍။ ဘဂဝတော၊ မြတ်စွာဘုရားအား။  
 နမော၊ ရှိခိုးခြင်းကို၊ ကာတွာ၊ ပြု၍။ ပါမောက္ခော၊ ရှေ့မျက်နှာသို့ရှေးရှု၊ ဟုတွာ  
 ဖြစ်၍။ ရထံ၊ ရထားသို့။ အာရုပ္ပာ၊ တက်လေ၏။ ဣတိ၊ ဤသို့။ အဝေါဝံ၊ ဆိုကုန်  
 ၏။ ထေတိယံ၊ သုံးခုမြောက်သော၊ နန္ဒိကပေတဝတ္ထု၊ နန္ဒိကပြိတ္တာ၏အ  
 ကြောင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၃၉) သုပါပဓမ္မေ၊ ရဟန်းသူတော် ကောင်းတို့ကို ဆဲရေခြင်းဘေး  
 ဖြင့်မြင်းခြောက် ဆိုမည်ခြင်းအစရှိသော အကျင့်ဖြင့်အလွန်ယုတ်မာသော  
 အကျင့်ရှိသော၊ အပါရုတဒ္ဓါရေ၊ မပိတ်အပ်သောအပါပတ်တံခါးလည်းရှိသော  
 အံဒါနပိဓေ၊ တရံထယောကံသော သူသည်။ ဝတ္ထုကို




ဈေးပေးလှူထွေလည်းမရှိသော၊ ရေဝတေး၊ ရေဝတီ၊ ဥဋ္ဌေဟိ၊ ထဏော၊ ခုက္ခတာ  
 ခုက္ခတိသို့ထားကုန်သောမကောင်းမှုရှိကုန်သောသူတို့၏ ဖြစ်ရာအပါယ်သို့  
 သို့ထားကုန်သော၊ နေရယိကဒုက္ခေန၊ ဝရေ၌ဖြစ်သောဆင်းရဲနှင့်၊ သမပ္ပိတော၊  
 ပြည့်စုံကုန်သော၊ သတ္တံ၊ ဝရေသုသတ္တဝါတို့သည်၊ ယတ္ထ၊ အကြင်ဝရေ၌၊  
 နိက္ခမိတံ၊ ထွက်ခြင်းငှါ၊ အထာန္တာ၊ မရကုန်သည်ဖြစ်၍၊ ထုနန္တိ၊ ကြည်း  
 ညည်းကုန်၏၊ ကတ္ထ၊ ထိုဝရေသို့၊ တံ၊ သင့်ကို၊ မယံ၊ ငါတို့သည်၊ နေသာမ၊  
 ဆောင်ကုန်အံ့၊ ။ ဣစ္စေဝံဣတိဇေံ၊ ဤဥဋ္ဌေဟိရေဝတေအစရှိသည်ဖြင့်၊ ဝ  
 တွာန၊ ဆိုကုန်၍၊ ယမဿ၊ ယမမင်း၏၊ ခုတာခုတာသဒိသာ၊ တမန်နှင့်တူကုန်  
 သော၊ ဗြာဟ္မာ၊ ကြီးသောကိုယ်ရှိကုန်သော၊ ဝေဟိတက္ခာ၊ ချင်းချင်းနိုး  
 သောမျက်စိလည်း ရှိကုန်သော၊ တေဇ္ဇယက္ခာ၊ ဘိုဝီလူးနှစ်ယောက်တို့  
 သည့်၊ ပစ္စေကဗာဟာသု၊ အဝိးအဝိးသောမောင်းတို့၌၊ ရေဝတီ၊ ရေဝတီ  
 ကို၊ ဝဘာတွာ၊ ကိုင်ကုန်၍၊ ခေဝဂဏဿ၊ တာဝတိံသာနတ်အပေါင်း၏၊  
 သန္တိကံ၊ အထံသို့၊ ပတ္တမိံသုဥပနေသံ၊ ဆောင်လေကုန်၏၊ ။ တာတာ၊  
 အမောင်တို့၊ အာဒိစ္စဝဏ္ဏံ၊ နေကဲ့သို့ထွန်းပသောအဆင်းရှိသော၊ ခုဗိရံ၊ နှလုံး  
 မွေ့ထွေသွယ်လည်း ရှိထသော၊ ပာသာရံ၊ ပြီးပြီးပြန်ထွက်သောအ  
 ရောင်လည်းရှိထသော၊ သုသံ၊ တင့်တယ်ကောင်းမြတ်သောသတ္တန်လည်း  
 ရှိထသော၊ ကဗ္ဗနဇာထန္တန္တံ၊ ရွှေကွန်ယက်ဖြင့်ဖုံးထွင်းခြင်းလည်းရှိထသော  
 ဗျာဒံ၊ နတ်တို့၏နေရာဖြစ်သော၊ ယံဝိမာနံ၊ အကြင်ဝိမာန်သည်၊ အတ္ထိ၊ ရှိ၏၊  
 အာကိဏ္ဏဇနံ၊ နတ် သားနတ်ဆွီးတို့ဖြင့်ဖြှမ်းသော၊ သုရိယဿ၊ နေ၏၊ ရံထိံ၊ ရိ  
 ဝယထိဏ္ဏာ၊ အရောင်ကဲ့သို့၊ ဇောထမာနံ၊ တပြောင်ပြောင်ထွန်းပသော၊ ဇေတံ  
 ဝိမာနံ၊ သိုဝိမာန်သည်၊ ကဿ၊ အဘယ်သူ၏၊ ဝိမာနံ၊ ဝိမာန်နည်း၊ ။ စန္ဒန  
 သာဒုလိတ္တာ၊ အနှစ်ဖြစ်၍ ဖြစ်သော စန္ဒကူးနံသာဖြင့် ထိမ်းကျ အပ်သော  
 ကိုယ်ရှိကုန်သော၊ နာရိဂဏာ၊ နတ်ဆွီးအပေါင်းတို့သည်၊ ဥဘတောဝိမာ  
 နံ၊ ဝိမာန်၏ အတွင်းအပနှစ်ပါးစုကို၊ ဥပသောဘယန္တိ၊ တင့်တယ်စေကုန်  
 ၍၊ တံဝိမာနံ၊ ထိုဝိမာန် ယည်၊ သုရိယသမာနဝဏ္ဏံ၊ နေနှင့်တူသောအဆင်း  
 အရောင်သည်၊ ဗိဿတိ၊ ထင်၏၊ ကော၊ အဘယ်သူသည်၊ သဂ္ဂပတ္တော၊ နတ်  
 ပြည်သို့ ရောက်သည်ဖြစ်၍၊ ဝိမာနေ၊ ဝိမာန်၌၊ မောဒတိ၊ မွေ့ထွေပံပျော်စ  
 သနည်း၊ ။ ရေဝတေ၊ ရေဝတီ၊ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌၊ အမတ္တရိ၊  
 ဝန်တို့ သို့ပိတ်ထာတ်သော မတ္တရ ပိတ်မရှိသော၊ ဒါနပတိ၊ အလှူရှင်ဖြစ်  
 သော၊ ဝဒည၊ အလှူခံတို့၏ဆိုသောစကားကိုထိထာတ်သောအထွေရှိသော  
 နန္ဒိယောနာမ၊ နန္ဒိယော၊ သကော၊ ဥပါသကာသည်၊ အာထိ၊

၂၂

ရှိသည်ဖြစ်၏။ အာဂီဗ္ဗစနံ၊ နတ်ထီးနတ်သားတို့ဖြင့်ပြောင်းသော၊ သူရိယ  
 သာ၊ နေ၏။ ဂုံသီရိဝ၊ အရောင်ကဲ့သို့၊ ဇောတမာနံ၊ ဘပြောင်ပြောင်ထွန်း  
 ထောက်ပသော၊ ထေဝီမာနံ၊ ဤမိမာန်သည်၊ တဿ၊ ထိုနန္ဒိယအမည်ရှိ  
 သော ဥပါသကာ၏။ ဝိမာနံ၊ မိမာန်တည်း၊ စန္ဒနုဿာရလိတ္တာ၊ အနှစ်ဖြစ်  
 ၍ဖြစ်သော စန္ဒကူးနံ၊ သာဖြင့် ထိပ်ကျွံအပ်သော ကိုယ်ရှိကုန်သော၊ နာရိ  
 ဝဏာ၊ နတ်ထီး အပေါင်းတို့သည်၊ ဥဘတောဝိမာနံ၊ မိမာန်၏ အတွင်း  
 အပနှစ်ပါးစုံကို၊ ဥပသောဘယန္တိ၊ ထင်တယ်စေကုန်၏။ ထေဝီမာနံ၊ ထိုမိ  
 မာန်သည်၊ သူရိယာသမာနဝဏ္ဏံ၊ နေနှင့်တူသော အရောင်အဆင်းရှိသည့်ဖြစ်  
 ၍၊ ဒိဿာဘိ၊ ထင်၏။ သော၊ ထိုနန္ဒိယ ဥပါသကာသည်၊ သဂ္ဂပတ္တော၊ တာဝတိံ  
 သာနတ်ပြည်သို့ရောက်သည်ဖြစ်၍၊ ဝိမာနေ၊ မိမာန်၌၊ မောဒတံ၊ မွေ့ထောင်  
 စံပျော်ရ၏။ တာတာ၊ အမောင်တို့၊ အဟံ၊ အကျွန်ုပ်သည်၊ နန္ဒိယဿ၊  
 နန္ဒိယဥပါသကာ၏။ သဗ္ဗဏုဿဿ၊ အိမ်၌နေသော အမျိုးသားအလုံးကို၊  
 ဣဿာရာ၊ အစိုးရသော၊ အဂါရိနိ၊ အိမ်ရှင်မဖြစ်သော၊ ဘရိယာ၊ မယားသည်  
 အမှီဖြစ်၏။ ဣဒါနိ၊ ယခုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ ဘတ္တု၊ နေ၊ လင်နန္ဒိယ  
 နတ်သား၏။ ဝိမာနေ၊ မိမာန်၌၊ ရမိဿာမိ၊ မွေ့ထောင်စံပျော်အံ့၊ နိရယံ၊ ဝရေသို့၊  
 ဒဿနာယ၊ ရှုခြင်းငှါ၊ နပတ္တယေး၊ မထောင့်တ၊ သုပါပဓမ္မော၊ အလွန်ယုတ်  
 မာသော အကျင့်ရှိသော၊ ရေဝတော၊ ရေဝတီ၊ ယသ္မာ၊ အကြင်ကြောင့်၊ တ  
 ယာ၊ သင်သည်၊ ဇိဝတော၊ ထူပြည့်၌၊ ဝုညံ၊ ကောင်းမှုကို၊ အကထဉ္စ၊ မပြုအပ်  
 သည်သာလျှင်တည်း၊ တသ္မာ၊ ထိုကြောင့်၊ ဧသောနိရယော၊ ဤငရဲသည်၊  
 ကော၊ သင်၏၊ ဥရယော၊ ကြာမြင့်စွာသောကာလပတ်လုံး ဆင်းရဲကိုခံရာဖြစ်  
 သောငရဲတည်း၊ ရေဝတီ၊ ရေဝတီ၊ မဏ္ဍရိ၊ မိမိ၏စီးစိပ်ဥစ္စာကိုမျှဝှက်ခြင်း  
 လက္ခဏာရှိသောမစ္ဆေရနှင့်ပြည့်စုံသော၊ နောသကာ၊ သူတပါးတို့ကိုချုတ်  
 ချယ်တတ်သောသဘောရှိသော၊ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိသော  
 သူသည်၊ သဂ္ဂမဂ္ဂါနံ၊ နတ်ပြည်သို့သွားရာခရီးတို့၏။ သဟဗျတံ၊ အပေါင်းအ  
 အဖော်အဖြစ်ကို၊ နထဘတိ၊ မရ၊ ထာထာ၊ အမောင်တို့၊ ကိံနု၊ အသို့  
 နည်း၊ ယတ္ထ၊ အကြင်ငရဲ၌၊ ဂုထဉ္စ၊ ကျင်ကြီးသည်၊ လည်းကောင်း၊ ရတ္တဉ္စ၊  
 ကျင်ငယ်သည်လည်းကောင်း၊ အသုဝိ၊ မစင်ကြယ်သောဝတ္ထုသည်၊ ပရိ  
 ဒိဿာဘိ၊ ထင်၏။ ဒုဂ္ဂန္ဓံ၊ မကောင်းသောအနံ့ရှိသော၊ မိဋ္ဌံ၊ ကျင်ကြီးအတိ  
 ပြည့်သော၊ ဣဒံနိရယံ၊ ဤငရဲသည်၊ ကိံနိရယံ၊ အဘယ်မည်သောငရဲနည်း၊  
 ကိံနု၊ အဘယ်ကြောင့်၊ ထေဝီနိရယံ၊ ထိုငရဲသည်၊ ဥပဝါယတိ၊ မကောင်း  
 သောအနံ့ဖြင့်ထိုင်သနည်း။ ရေဝတေ၊ ရေဝတီ၊ ကျင်ငရဲ၌၊ တုဝံ၊

သင်သည်၊ သာသဟသံသံနိ၊ အနှစ်တထောင်တို့ပတ်လုံး၊ ပစ္စသိ၊ ခံရလတ္တံ့၊  
 ဂန္တိရော၊ နက်စွာသော၊ သတပေါရိသော၊ အသုတရာရှိသော၊ ဇေသဇေသောနိ  
 ရဟော၊ ထိုစေသည်၊ သံသဝကောနာမ၊ သံသဝဟဇရဲမည်၏။ ထာတာ၊ အ  
 မောင်တို့၊ ကိံ နု၊ အသိုနည်း၊ မယာ၊ အကျွန်ုပ်သည်၊ ကာယောနုမာသိယံဖြင့်၊  
 နုတ္တံ၊ သူအသက်ကိုသတ်ခြင်းစသောကာယဒုစရိုက်ကို၊ ကတံ၊ ပြုအပ်သ  
 ထော၊ ဝါစာယ၊ နှုတ်ဖြင့်၊ နုတ္တံ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း  
 အစရှိသောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုအပ်သထော၊ မနုသာ၊ စိတ်ဖြင့်၊ နုတ္တံ၊  
 သူ့ပါး၏စည်းစိမ်ကိုရှေးရှုကြံခြင်းအစရှိသော မနောဒုစရိုက်ကို၊ ကတံ၊  
 ပြုအပ်သထော၊ ကောနု၊ အဘယ်အကုသိုလ်ကံကြောင့်၊ မယာ၊ အကျွန်ုပ်သည်  
 သာပေါရိသော၊ အသုတရာနက်သော၊ သံသဝကော၊ ကျွင်ကြီးကျင်ငယ်စ  
 သောမစင်ကြယ်သောဝတ္ထုကို ယိုစီးတတ်သော၊ နိရယော၊ ဇရဲကို၊ ထဋ္ဌေ၊  
 ရအပ်သနည်း၊ ဇရဝတော၊ ဇရတီ၊ တံ၊ သင်သည်၊ သမထော၊ ရဟန်းတို့  
 ကိုလည်းကောင်း၊ ဗြာဟ္မဏေစာပိ၊ ဝုဇ္ဈားတို့ကိုလည်းကောင်း၊ အညော၊  
 ရဟန်း သူတော်ကောင်းတို့မှ တပါးကုန်သော၊ ဝဏိဗ္ဗကေစာပိ၊ ကေး  
 ဇူးကိုဗြီးမွမ်းတောင်းစားတတ်ကုန်သော သူတို့ကို လည်းကောင်း၊ ရသာ  
 ဝါဒန၊ မဟုတ်မမှန်သောပြန်သောစကားဖြင့်၊ ဝဋ္ဌေသိ၊ တုညံပတ်တတ်  
 ၏၊ ထယာ၊ သင်သည်၊ တံပါပံ၊ ထိုရဟန်းသူတော်ကောင်း စသော သူတို့  
 ကိုတုညံပတ်ခြင်းဟု ဆိုအပ်သော အကုသိုလ်ကံကို၊ ပကတံ၊ ပြုအပ်၏၊  
 ထောနု၊ ထိုမကောင်းမှုအကုသိုလ်ကံကြောင့်၊ ဂန္တိရော၊ နက်စွာသော၊ သထ  
 ပေါရိသော၊ အသုတရာရှိသော၊ သံသဝကော၊ ကျွင်ကြီးကျင်ငယ်စသောမ  
 စင်ကြယ်သောဝတ္ထုကို ယိုစီးတတ်သော၊ နိရယော၊ ဇရဲကို၊ ထယာ၊ သင်  
 သည်၊ ထဋ္ဌေ၊ ရအပ်၏၊ တတ္ထံ၊ ထိုသံသဝကဇရဲ၌၊ ဝဿ၊ သဟသံသံနိ၊ အနှစ်  
 ထထောင်တို့ပတ်လုံး၊ တုဝံ၊ သင်သည်၊ ပစ္စသိ၊ ခံရလတ္တံ့၊ ဇရဝတော၊ ဇရ  
 တီ၊ ထတော၊ ထိုသံသဝကဇရဲမှ ဥတ္တိဗ္ဗာယ၊ ထက်သော၊ ကဝ၊ သင်၏၊  
 ဟတ္ထေဝိ၊ ထက်တို့ကိုလည်း၊ ဆိန္ဒန္တိ၊ ဖြစ်ကုန်လတ္တံ့၊ အထော၊ ထိုမှတပါး၊  
 ပါဒေဝိ၊ ခြေတို့ကိုလည်း၊ ဆိန္ဒန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ကတ္ထေဝိ၊ နားတို့ကိုလည်း၊  
 ဆိန္ဒန္တိ၊ ဖြစ်ကုန်လတ္တံ့၊ အထော၊ ထိုမှတပါး၊ နှာသန္တိ၊ နှာခေါင်းကိုလည်း၊  
 ဆိန္ဒန္တိ၊ ဖြစ်ကုန်လတ္တံ့၊ အထော၊ ထိုမှတပါး၊ ဝိပ္ပန္နမာနံ၊ တုန်ထုပ်သော၊ ထံ၊  
 သင့်ကို၊ ကာကောထဝဏာ၊ ကြီးထင်းတစွန့်ရဲအစရှိကုန်သောဌက်အပေါင်း  
 တို့သည်၊ သမစ္စေ၊ ပေါင်းရုံးကုန်၍၊ ခါဒန္တိ၊ ခဲကုန်လတ္တံ့၊ တာတာ၊ အ  
 မောင်တို့၊ သာသုသော၊ သာသုသော၊ ကောင်းပန်ပါ၏၊ ဝံ၊ အကျွန်ုပ်ကို၊ မနုသာ

၂၅



ထောက်၊ လူ့ပြည်သို့၊ ပံ့ပိုးနေထ၊ တဘန်ပို့ဆောင်ပါကုန်ထော့၊ သတ္တဝါ၊ သတ္တ  
 ဝါတို့သည်၊ ယံကုသလံ၊ အကြင်ကုသိုလ်ကံကို၊ ကတွာ၊ ပြုကုန်၍၊ သုခိဿ၊  
 ချမ်းသာခြင်းသို့ရောက်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ပစ္စာ၊ နောက်ကာ  
 လ၌၊ နစအနုတပ္ပဓရ၊ အဘန်တလဲလဲ ပူပန်းခြင်းလည်း မရှိကုန်၊ အဟံ၊  
 အကျွန်ုပ်သည်၊ ခါနေနစ၊ အလှူပေးခြင်းဖြင့် လည်းကောင်း၊ သမစရိယာ  
 ယစ၊ ဝိသအစရှိသော ကုသိုလ်ကို ဖြည့်ကုန်၍ ခြင်းဖြင့် လည်းကောင်း၊  
 သံယမေနစ၊ ဗုဒ္ဓါနုဿတိအစရှိသော သမထကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြင့်  
 လည်းကောင်း၊ ဓမေနစ၊ ခန္ဓာငါးပါးစသော သင်္ခါရတို့ကို အနုစွအစရှိသော  
 အခြင်းအရာဖြင့် ရှုတတ်သော ဝိသနာကမ္မိပ္ပါးစေခြင်းဖြင့် လည်းကောင်း၊  
 ဗဟံ၊ များစွာသော၊ ကုသလံ၊ ကုသိုလ်ကံကို၊ ကာဟာမိ၊ ပြုပါအံ့၊ ဓရဝ  
 တေ၊ ဓရဝတိ၊ တုဝံ၊ သင်သည်၊ ပုရေ၊ ရှေးကာလ၌၊ ပမဇ္ဇိတ္တာ၊ မေ့ထော့  
 ၍၊ ဣဒါနိ၊ ယခုအခါ၌၊ ပရိဒေဝထိ၊ ငိုမြည်တမ်း၏၊ သယံ၊ မိမိသည်၊  
 ကထာနံ၊ ပြုအပ်ကုန်သော၊ ကမ္မာနံ၊ ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ တံယ  
 ဝ၊ သင်သည်ပင်လျှင်၊ အနုဘောသယထိ၊ ခံစာရလတ္တံ့ သတည်း၊ တာ  
 တာ၊ အောင်တို့၊ ကော၊ အဘယ်မည်သောနတ်သားသည်၊ ဒေဝေထာက  
 ထော၊ နတ်ပြည်မှ၊ မနုဿထောကံ၊ လူ့ပြည်သို့၊ ဂတံ၊ လာရောက်၍၊ ပုဗ္ဗော၊  
 အကျွန်ုပ်မေးအပ်သည်ရှိသော်၊ ဝံ၊ အကျွန်ုပ်ကို၊ ဝဒေယျ၊ ဆိုပါအံ့နည်း၊ တံ၊  
 သင်သည်၊ နိက္ခိတ္တဒဏ္ဍေသု၊ ချအပ်သောဒဏ်ရှိကုန်သော ရဟန်းသူတော်  
 ကောင်းတို့အား၊ ခါနံ၊ အလှူကို၊ ဒဒါဟိ၊ ပေးလှူလေအံ့၊ အတ္ထာဒနံ၊ အရုံကို  
 လည်းကောင်း၊ သေယျံ၊ ကျောင်းအိမ်ရာနေရာကိုလည်းကောင်း၊ ဣဒံ၊ အ  
 ဝတ်ကို လည်းကောင်း၊ အနုပါနံ၊ ထမင်းအဖျော်ကို၎င်း၊ ဒဒါဟိ၊ ပေးလှူ  
 လေအံ့၊ မတ္တရီ၊ မိမိလည်းမိမိ ဥစ္စာကိုလျှင်၊ ဝှက်ဖုံးလွှမ်းခြင်း လက္ခဏာရှိသော  
 မန္တေရနှင့်ပြည့်စုံသော၊ ရောသကော၊ သူတပါးကို ချုတ်ချစ်တတ်သော  
 သဘောရှိသော၊ ပါပဓမ္မော၊ သောတအစရှိသော အကုသိုလ်တို့နှင့်ပြည့်စုံ  
 ခြင်းကြောင့် ယုတ်မာသော အကျင့်ရှိသော သူလည်း၊ သဂ္ဂ၊ ပဂါမိ၊ နတ်တို့၏၊  
 သဟဗုထံ၊ တကွဖြစ်သည်၏အဖြစ်ကို၊ နဟိယတတိ၊ မရသလျှင်ကတည်း၊  
 ဣတိ၊ ဤသို့၊ ကော၊ အဘယ်မည်သောနတ်သည်၊ ဂတံ၊ လာရောက်၍၊ ဝဒေ  
 ယျ၊ ဆိုပါအံ့နည်း၊ မယာ၊ အကျွန်ုပ်သည်၊ ဣဒံ၊ ဤမကောင်းမှုရှိသောသူတို့  
 သည်ခံစားအပ်သော ဆင်းရဲကို၊ သာမံ၊ ကိုယ်တိုင်ပင်လျှင်၊ ယသ္မာ၊ အကြင်  
 ကြောင့်၊ ဒိဋ္ဌံ၊ မြင်အပ်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ သာဟံသာအဟံ၊ ထိုအကျွန်ုပ်  
 စသည်၊ နုနု၊ အကြံရှိ၏၊ ဣတော၊ ဤနေရာ၊ သာသမိံ၊ လူ့ပြည်၌

ဖြစ်သော၊ သောနိ၊ ပံဒိုသန္ဓေကို၊ ဆဒ္ဓါ၊ ရှေ့၊ ဝဒည၊ အလှူခံတို့ဆိုသောစကား  
 ကိုထိသည်၊ ဝိလသမ္ပန္န၊ ဝိလသန္ဓိုပြည့်စုံသည်၊ ဟုတွေး၊ ဖြစ်၍၊ ဒါနေစ၊  
 အလှူပေးခြင်းဖြင့်လည်းကောင်း၊ သမစရိယာယစ၊ ဝိလကံဆောက်တည်  
 ခြင်းစသောကုသိုလ်ကံကိုဖြည့်ကျင့်ခြင်းဖြင့်လည်းကောင်း၊ သံယ မေနစ၊  
 ဗုဒ္ဓါနုဿတိအစရှိသော သမထကမ္မဋ္ဌာန်းကိုစီးဖြန်းခြင်းဖြင့်လည်းကောင်း၊  
 ဒမေနစ၊ ခန္ဓာငါးပါးအစရှိသော သင်္ခါရတို့ကိုအနိစ္စအစရှိသော အခြင်းအရာ  
 ဖြင့်ရှုတတ်သောဝိပဿနာကို ပွားစေခြင်းဖြင့်လည်းကောင်း၊ ဗဟို များစွာ  
 သော၊ ကုသလံ၊ ကုသိုလ်ကံကို၊ ကာဟာမိ၊ ပြုအံ့၊ အရာမာနိစ၊ သစ်ထိအရံ  
 ပန်းအရံတို့ကိုလည်း၊ ဂေဟိသံ၊ စိုက်ပျိုးအံ့၊ ဒုဂ္ဂေ၊ ရေညွှန်၍ ကူးခက်သော  
 အရပ်၌၊ သကံမာနာနိစ၊ တံတားတို့ကိုလည်း၊ ကရိသံ၊ ဆောက်လုပ်အံ့၊ ကု  
 ပဉ္စ၊ ရေတွင်း၊ ရေကန်ကိုလည်း၊ ကောင်း၊ ဥဒပါနဉ္စ၊ ရေအိုးစင်ကိုလည်း  
 ကောင်း၊ ကရိသံ၊ တူးဆည်းဆောက်လုပ်အံ့၊ ဝိပ္ပဿန္တေန၊ ကြည်ညိုစွာသော  
 စေကာသာစိတ်ဖြင့်၊ ပာက္ခဿ၊ ထွန်းဝကူထွတ်၊ တွဏ်၊ မာတုဒ္ဓဿိ၊ တဆဲထေး  
 ရက်ကို၏ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း၊ ပဉ္စဒဿိ၊ တဆဲငါး  
 ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌လည်း၊ ယောအဋ္ဌမိ၊ အကြင်ရှစ်ရက်  
 တို့၏ပြည့်ကြောင်းဖြစ်သောနေ့သည်၊ အတ္ထိ၊ ရှိ၏၊ တသံအဋ္ဌမိဟုဉ္စ၊ ထိုရှစ်  
 ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း၊ ပါပိဟာရိယပက္ခမ္မ၊  
 နှစ်တိုင်းနှစ်တိုင်းသော အတန်တလဲလဲအောက်အပ်ဖြစ်အပ်သောကြောင့်ပါ  
 ပိဟာရိယ မည်သော နေ့တိုင်း အမြဲ စောင့်အပ်သော ဥပုသ်ကိုလည်း  
 ကောင်း၊ အဋ္ဌင်္ဂါသုသမာတိတံ၊ ပါကာတိပါတမ္ပကြည်ခြင်းအစရှိကုန်သော  
 အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော၊ ဥပေါ၊ ပထံ၊ ဥပုသ်ကိုလည်းကောင်း၊ ဥပဝ  
 ဝိသံ၊ စောင့်သုံးအံ့၊ သဒါ၊ အခါခပ်ထိမ်းသော နေ့တို့၌၊ ဝိလသံဝုတော၊ ငါး  
 ပါးသောဝိလကိုစောင့်စည်းသည်၊ ဟေသံ၊ ဖြစ်အံ့၊ ဒါနေစ၊ အလှူပေးခြင်း  
 ၌လည်း၊ နပမဇ္ဇိသံ၊ မဇေထေဉ္စအံ့၊ အုပ္ပေဝံအုတိဝေံ၊ ဤသို့ဆိုအပ်ခဲ့ပြီး  
 သောနည်းဖြင့်၊ ဝိပဏန္တိ၊ မြည်တမ်းသော ဗန္ဓမာနံ၊ တုန်ထွတ်ခြင်းရှိသောရေ  
 ဝဘီကို၊ နိရယပါယာ၊ ငရဲထိန်းတို့သည်၊ ဥဒ္ဓါဒါ၊ အထက်သို့မြေရိုးမျှော်၊  
 အဝံသိရံ၊ အောက်သို့ဥက္ခောင်းရှိသည်ကို၊ ကတွာ၊ ပြုကုန်၍၊ ဝေဗ္ဗန္ဓာ၊ ကိုင်  
 ကုန်ထွက်၊ တတောတတော၊ ထိုထိုသို့သောအရပ်မှ၊ ယောရေ၊ ပြင်းသော  
 သဘောရှိသော၊ နိရယေ၊ ငရဲ၌၊ ဝိပိ သု၊ ပစ်ချကုန်၏၊ အဟံ၊ ငါသည်၊ ဝုရေ၊  
 ရှေးဘဝ၌၊ မဇ္ဈဂိနိ၊ မိမိဥစ္စာကိုဖုံးထွမ်းထိုမှတ်ခြင်းထက္ခာလာရှိသော မဇ္ဈ  
 ရရှိသည်၊ အာ... မဟာဝဂ်... ရဟန်းပုဂ္ဂိုလ်တို့၏...

ဘာသာကော၊ ရေခွတ်တတ်သည်၊ အဟောသိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ဝိတထေဒ၊ မဟုတ်မမှန်သဖြင့်၊ သာမိကဗ္ဗ၊ လင်ကိုလည်း၊ ဝဗ္ဗယိဝ္ဗာ၊ ထုည့်ပတ်၍၊ စောရဂ္ဂပေ၊ ပြင်းထန်သောသဘောရှိသော၊ နိရယေ၊ ငရဲ၌၊ ပစ္စာမိ၊ ခံရ၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊ ရေဝတီပေတဝတ္ထု၊ ရေဝတီပြိတ္တာမ၏ အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဘန္တေ၊ အရှင်ဘုရား၊ ဝဗ္ဗယထံ၊ ကောင်းမှု၏အကျိုးဖြစ်သော၊ အနုပ္ပကံ၊ များသော၊ မဟန္တံ၊ ကြီးကျယ်စွာသော၊ ဣဒံ၊ ဤကြံတောသည်၊ မမ၊ အကျွန်ုပ်အား၊ နိဗ္ဗန္တကံ၊ ဖြစ်၏၊ တံဗ္ဗန္တံ၊ ထိုကြံတောသည်၊ ဣဒါနိ၊ ယခုအခါ၌၊ မေ၊ အကျွန်ုပ်၏၊ ပရိဘောဂံ၊ သုံးဆောင်ခြင်းသို့၊ နတေ၊ မရောက်၊ တန္တေ၊ အရှင်ဘုရား၊ အာပိက္ခ၊ ဖြေကြားတော်မူလော့၊ အယံဝိပါကော၊ ဤအကျိုးသည်၊ ကိဿကဗ္ဗယ၊ အဘယ်သို့သဘောရှိသောကံ၏၊ ဝိပါကော၊ အကျိုးနည်း၊ တန္တေ၊ အရှင်ဘုရား၊ သွားဟံသောအဟံ၊ ထိုအကျွန်ုပ်သည်၊ ကိဗ္ဗိ၊ စင်စစ်သဘောကြံကို၊ ပရိသတ္တံ၊ သုံးဆောင်ခြင်း၌၊ ဝါယာမာမိစ၊ ထုံ့ကကိုလည်းပြု၏၊ ပရိသတ္တာမိစ၊ ပထောပကိုလည်းပြု၏၊ တေဗ္ဗန္တံ၊ နေ့၊ ထိုကြံတောသည်၊ အဟံ၊ အကျွန်ုပ်ကို၊ ဝိဟညာမိစ၊ နှိပ်စည်းနှိပ်စက်အပ်၏၊ ဗ္ဗန္တံ၊ ပတ္တတိ၊ သန်ထုတ်သွားနှင့် တူကုန်သော ကြံရွက်ကိုသည်၊ အဟံ၊ အကျွန်ုပ်ကို၊ ခန္ဓာမိကိန္တိယာမိစ၊ ဖြတ်သည်၊ ဖြတ်၏၊ သွာဘံသောအဟံ၊ ထိုအကျွန်ုပ်သည်၊ ဆိန္ဒုတုမေဆိန္ဒုသာဘာဝေါ၊ ပြတ်သောအားဖြင့်ရှိသည်ဖြစ်၍၊ ကပဏော၊ ပြင်းစွာဆင်းရဲခြင်းသို့ရောက်သည်ဖြစ်၍၊ ယာယပါမိ၊ အလွန်မြတ်တမ်းရ၏၊ တန္တေ၊ အရှင်ဘုရား၊ အာပိက္ခ၊ ကြားတော်မူလော့၊ အယံဝိပါကော၊ ဤအကျိုးသည်၊ ကိဿကဗ္ဗယ၊ အဘယ်သို့သဘောရှိသောကံ၏၊ ဝိပါကော၊ အကျိုးနည်း၊ တန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ဝိစာတောဝိစာတောဝေ၊ ပင်ပန်းသည်ဖြစ်၍သာလျှင်၊ စမာယံ၊ မြေ၌၊ ပရိပတာမိ၊ လည်း၏၊ စာဓမ္မေ၊ ပူသောကျဉ်းကုန်းခင်း၌၊ ဝါရိစရောမတ္ထေ၊ ဝိယ၊ ဝါးကဲ့သို့၊ ပရိဝတ္တာမိပရိတ္တမာမိ၊ ချာချာလည်၏၊ ဗုရတောဝ၊ အဂေးမှပင်လျှင်၊ မေ၊ အကျွန်ုပ်၏၊ အသုကာနိ၊ မျက်ရည်တို့သည်၊ ဝလန္တိ၊ ပထိစီးကုန်၏၊ တန္တေ၊ အရှင်ဘုရား၊ အာပိက္ခ၊ ကြားတော်မူလော့၊ အယံဝိပါကော၊ ဤအကျိုးသည်၊ ကိဿကဗ္ဗယ၊ အဘယ်သို့သဘောရှိသောကံ၏၊ ဝိပါကော၊ အကျိုးနည်း၊ တန္တေ၊ အရှင်ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ စာတောစ၊ သာလောင်သည်လည်း၊ အမ္ဘိ၊ ဖြစ်၊ ကိဿန္တောစ၊ ပင်ပင်း သည်လည်း အမ္ဘိဖြစ်၏၊ ဝိပါသိတောစ၊ ရေမွတ်သည်။

☰

နှုတ်ခင်းလည်ချောင်းအာစပ်ခြေခံခြင်းသို့ရောက်သည့်ဖြစ်၍ အလွန်မွတ်သိပ်  
သည့်လည်း၊ အမှီးဖြစ်၏အဟံ၊ အကျွန်ုပ်သည်၊ သာတံ၊ သာယာအပ်သည်  
ဖြစ်၍ဖြစ်သော၊ သုခံ၊ ချမ်းသာကို၊ နှိပ်နှေးမရ၊ ဘန္တေ၊ အရှင်ဘုရား၊ ဧတမတ္ထံ  
ထိုအကြောင်းကို၊ အရှင်ဘုရားကို၊ အဟံ၊ အကျွန်ုပ်သည်၊ ပုစ္ဆာမိ၊ မေး  
သျှော့ပါ၏၊ ကထံကေနကာရထေန၊ အဘယ်သို့သောအကြောင်းဖြင့်၊ အဟံ၊  
အကျွန်ုပ်သည်၊ ဥစ္ဆိ၊ ကြံကို၊ ပရိဘောဂံ၊ သုံးဆောင်ခြင်းကို၊ ထတေယျ၊ ရပါ  
အံ့နည်း၊ ဘောပုရိ၊ သဒ္ဓိယောကျ်ား၊ ပုရေ၊ ရှေးဘဝ၌၊ အတ္တနာ၊ မိမိသည်၊ က  
တံ၊ ပြုအပ်သော၊ ကမ္မံ၊ ကံသည်၊ တံတုဝံ၊ သင်ကို၊ ဧဝံ၊ ဤသို့၊ အကာသိ၊ ပြု၏၊  
ပုရိမာယ ဇာတိယာ၊ ရှေးဘဝ၌၊ မနုဿဘူတော၊ လူဖြစ်၍ဖြစ်သော၊ တံ၊  
သင်သည်၊ ယေနကာရထေန၊ အကြင်အကြောင်းဖြင့်၊ အကာသိ၊ ပြုဘူး၏၊  
ဧတမတ္ထံ၊ ထိုအကြောင်းကို၊ အဟံ၊ ငါသည်လည်း၊ ဝဒါမိ၊ ဆိုအံ့၊ တွပ္ပ  
သင်သည်လည်း၊ သုတွာ၊ နာ၍၊ ဧတမတ္ထံ၊ ထိုအကြောင်းကို၊ ဝိဇာန၊ သိထော  
တုဝံ၊ သင်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ဥစ္ဆိ၊ ကြံကို၊ ခါဒယမာနော၊ ခဲလျက်၊  
ပယာဘော၊ သွားသည်၊ အသိ၊ ဖြစ်၏၊ ပုရိသေဝေ၊ ဥပါသကာဖြစ်သော  
ယောကျ်ားတယောက်သည်လည်း၊ တေ၊ သင်၏၊ ပိဗ္ဗိတော၊ နောက်မှ၊ အန္ဓာ  
ဂန္တိ၊ အနုအပန္တိ၊ လိုက်၏၊ သေဝေ၊ ထိုဥပါသကာဖြစ်သောယောကျ်ားသည်  
တံ၊ သင့်ကို၊ ပစ္စာသန္တေ၊ ပစ္စာသိသန္တေ၊ တောင့်တလျက်၊ ကထေသိ၊ ပြော  
ဆို၏၊ တဿ၊ ထိုဥပါသကာဖြစ်သောယောကျ်ားအား၊ တုဝံ၊ သင်သည်၊  
ကိပ္ပိ၊ တစ်ခုတစ်ခုနဲ့သေစကားကုန်၍၊ နေအာသဝိတ္ထံ၊ မပြောဆိုသောစာ၊ ထိုဥပါ  
သကာဖြစ်သောယောကျ်ားသည်လည်း၊ အဘဏန္တံ၊ မပြောမဆိုသောတံ၊  
သင့်ကို၊ အာယာစိ၊ ထောင်းပန်၏၊ အယျ၊ အရှင်ယောကျ်ား၊ ဥစ္ဆိ၊ တဆစ်၍  
သောကြံကို၊ ဒေတိ၊ ပေးပါသော၊ ဣတိစ၊ ဤသို့လည်း၊ တံ၊ သင့်ကို၊ အဝေါ  
စ၊ ဆို၏၊ တုဝံ၊ သင်သည်၊ တဿ၊ ထိုဥပါသကာအား၊ ပိဗ္ဗိတော၊ နောက်ပြန်၊  
ဥစ္ဆိ၊ ကြံတချောင်းကို၊ အဒါသိ၊ ပေး၏၊ ဧဝံ၊ ဤကြံတချောင်းကုန်ပေးခြင်း  
သည်၊ တဿကမ္မဿ၊ ထိုကံ၏၊ ဝိပါကော၊ အကျိုးတည်း၊ ဘောပုရိသ၊  
ဒ္ဓိယောကျ်ား၊ ဣဗံ၊ ငါတိုက်တွန်း၏၊ တံ၊ သင်သည်၊ ဂန္တိ၊ သွား၍၊ ပိဗ္ဗိ  
တော၊ နောက်ပြန်၊ ဥစ္ဆိ၊ ကြံကို၊ ဂဗ္ဘေယျာသိ၊ ယူလေလော၊ ဂဟေတွာန၊  
ယူပြီး၍၊ သာဝဒတ္ထံ၊ အလိုအတိုင်း၊ ခါဒယ၊ ခဲလော၊ ဝေ၊ နေဝ၊ ထိုခဲသဖြင့်  
လျှင်၊ တံ၊ သင်သည်၊ အတ္တမနော၊ မိမိ၏စိတ်ဟုဆိုအပ်သော ကောင်းသော  
စိတ်ရှိသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဟဋ္ဌေဝ၊ ရွှင်လန်းသောစိတ်ရှိသည်  
လည်း၊ ဘဝိဿတိ၊ ရွှေစ၊ စိတ်ဖြင့်တက်ကြွသော စိတ်ရှိ

သည်လည်း၊ ဘဝိဿထိ၊ ဖြစ်လတ္တံ့၊ ပမောဒိတောစ၊ ဝမ်းမြောက်သည်  
 လည်း၊ ဘဝိဿထိ၊ ဖြစ်လတ္တံ့၊ သောပေတော၊ ထိုပြိတ္တာသည်၊ ဝတ္တံန  
 ကြံတောသိသွား၍၊ ဝိဋ္ဌိတော၊ နောက်ပြန်၊ ဥစ္ဆု၊ ကြံကို၊ အဂ္ဂဟေထိ၊ ယူ၏၊  
 ဝဟေသွာန၊ ယူပြီး၍၊ ထံ၊ ထိုကြံကို၊ ယာဝတ္ထံ၊ အလိဂ္ဂိတိုင်း၊ ခါဒါ၊ ခဲ၏၊ တေ  
 နေဝ၊ ထိုသို့ခဲခြင်းကြောင့်၊ သော၊ ထိုပြိတ္တာသည်၊ အတ္တမနော၊ ကောင်း  
 သောစိတ်ရှိသည်၊ အဟေသိ၊ ဖြစ်၏၊ ဟဋ္ဌောစ၊ ရွှင်လန်းသောစိတ်ရှိသည်  
 လည်း၊ အဟေသိ၊ ဖြစ်၏၊ ဥဒဂ္ဂေါစ၊ ပီတိဖြင့်တက်ကြွသော စိတ်ရှိသည်  
 လည်း၊ အဟေသိ၊ ဖြစ်၏၊ ပမောဒိတောစ၊ အလွန်ဝမ်းမြောက်သောစိတ်  
 ရှိသည်လည်း၊ အဟေသိ၊ ဖြစ်၏၊ မဗ္ဗဝံ၊ ငါးခုမြောက်သော၊ ဥစ္ဆု၊ ပေတ  
 ဝတ္ထု၊ ကြံကိုခဲရသောပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်  
 ပြီ။

(၄၁) ဥပါသကာ၊ ဥပါသကာတို့၊ ဟိမဝန္တဿ၊ ဟိမဝန္တာတောင်၏၊  
 ပဿတောပဿ၊ နံပါး၌၊ ပဝတ္ထံ၊ ဖြစ်သော၊ သာဝတ္ထိနာမေနဂရံ၊ သာဝတ္ထိ  
 အမည်ရှိသော မြို့သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုသာဝတ္ထိမည်သောပြည်၌၊  
 ဧဒုက္ခမာရာ၊ နှစ်ယောက်ကုန်သောလူဆင်တို့သည်၊ အာသု၊ ရှိသည်ဖြစ်ကုန်  
 ၏၊ ရာဇပုတ္တာ၊ ကိုမင်းသားတို့ဟူ၍၊ မေမယာ၊ ငါထုရားသည်၊ သုတံ၊ ကြား  
 အပ်၏၊ တေရာဇပုတ္တာ၊ ထိုမင်းသားနှစ်ယောက်တို့သည်၊ သမ္ပတ္တာ၊ အပြား  
 အားဖြင့်ယစ်နေကုန်သည်၊ ရဇနိယေသု၊ ဘပ်မက်အပ်ကုန်သော၊ ကာမဂု  
 ဝေသသု၊ မူပါရုံအစရှိကုန်သောကာမဂုဏ်ငါးပါးတို့၌၊ အသာဒါ၊ တိနန္ဒိနော၊  
 သာယာသည်၏ အစွမ်းအားဖြင့် အလွန်နှစ်သက်သော အလေ့ရှိကုန်သည်  
 ပတ္တု၊ ပြန့်သုပေး၊ ပတ္တု၊ ပြန့်၌ဖြစ်သောချမ်းသာ၌၊ ဂိဇ္ဈိ၊ မက်မောကုန်သည်၊ ဟုတ္တာ  
 ဖြစ်ကုန်၍၊ အနာဂတံ၊ နောင်ခါလူတို့၌မူအပ်သော ချမ်းသာကို၊ နပဿိံ သု၊  
 မမြင်ကုန်၊ တေရာဇပုတ္တာ၊ ထိုမင်းသားတို့သည်၊ ဣတောမနုဿတော  
 ဤလူ၏အဖြစ်မှ၊ ရုတာစ၊ ရုတေကုန်သည်ဖြစ်၍လျှင်၊ ပရထေဝကံ၊ လူ့ပြည်  
 မှာတပါးဖြစ်သောပြိတ္တာထံ၌၊ ဂတာ၊ မစိုသခွေအားဖြင့်ဖြစ်ကုန်၏၊ တေစပေ  
 တာ၊ ထိုမင်းသား ဖြစ်ကုန်သော ပြိတ္တာတို့သည်၊ သာဝတ္ထိယာ၊ သာဝတ္ထိ  
 ပြည်၏၊ သမိပေ၊ အနီးဖြစ်သော အမှတ်၌၊ နဒိဿန္တာ၊ မထင်သောအရပ်အ  
 သွင်ရှိကုန်သည်ဖြစ်၍၊ ဗုဗ္ဗေ၊ ရှေးဘဝ၌၊ အဓေဟိ၊ ငါတို့သည်၊ ကထံ၊ ပြုအပ်  
 သော၊ အတ္တနေ၊ မိမိ၏၊ ဒုတ္တု၊ ကာယဒုစရိုက်အစရှိသော မကောင်းမှု၏  
 အကျိုးကို၊ ဣဒါနံ၊ ယခုအခါ၌၊ မယံ၊ ငါတို့သည်၊ အနဘောမ၊ ခံစားရကုန်၏၊  
 ဣတိ၊ ဤသို့၊ မယာ၊ သန္တိ၊ မြည်တမ်းကုန်၊ ဗုဗ္ဗေ၊ ရှေး





တာဝန္တံ၊ ဗဟုသု၊ များစွာကုန်သော၊ ဒက္ခိဏေယျေသု အလှူကိုခံခြင်းငှါထိုက်  
 ကုန်သောသူတို့သည်၊ သန္တေသု၊ ရှိပေကုန်လျက်၊ ဒေယျဓမ္မေစ၊ လှူဝတ္ထု  
 ဝတ္ထုကိုလည်း၊ ဥပဗ္ဗိတေလက္ခမာနေ၊ ရအပ်သည်ဖြစ်လျက်၊ သုခါဝဟံ၊  
 နောင်အခါ၌ ချမ်းသာကို ရှုက်ဆောင်တတ်သော၊ ပရိတ္တံ၊ အနည်းငယ်မျှ  
 သော၊ ပုညံ၊ ကုသိုလ်ကံကို၊ ကတွာ၊ ပြုကုန်၍၊ အတ္တနံ၊ ဝိမိတို့၏ကိုယ်ကို၊  
 သောတ္ထိ၊ ချမ်းသာစွာ၊ ကာဝရံ၊ ပြုခြင်းငှါ၊ နုသက္ခိယာဝတ၊ မတတ်နိုင်ချေ  
 ကုန်တကား၊ ယံယေနပါပေန၊ အကြင်မကောင်းမှုကြောင့်၊ နောမယံ၊ ငါတို့  
 သည်၊ ရာဇကုလ၊ မင်းမျိုးမှ၊ ရတာ၊ ရတေကုန်သည်ဖြစ်၍၊ ပေတ္တိဝိသယံ၊  
 ပြိတ္တာဝရံ၊ ဥပပန္နံ၊ ပရိသန္တေအားဖြင့်ဖြစ်ကုန်၍၊ ခုပ္ပိပါသသမပ္ပိတာ၊ ဆာ  
 လောင်ငတ်မွတ်ခြင်းနှင့်ပြည့်စုံကုန်လျက်၊ ဝိစရမသွားသာကျင်လည်ရ  
 ကုန်၏၊ တတော၊ ထိုမကောင်းမှုကြောင့်၊ ပါပကံ၊ မကောင်းကျိုးသည်၊ အသာ  
 ဖြစ်၏၊ အညံ၊ မကောင်းကျိုးမှထပါးသောကောင်းကျိုးသည်ကား၊ ကိံအ  
 သာ၊ အဘယ်မှာဖြစ်ရာအံ့နည်း၊ ဥပါသကာ၊ ဥပါသကာတို့၊ တေရာဇပုတ္တာ  
 ထိုမင်းသားတို့သည်၊ ဣဓ၊ ဤသောက၌၊ ယထိံယေဝဋ္ဌာနေ၊ အကြင်အရပ်  
 ၌ပင်လျှင်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ သာမိနော၊ ထူတို့၏အရှင်တို့သည်၊ ဟုတွာဖြစ်  
 ကုန်၍၊ ဝိစရန္တိ၊ ကျင်လည်သွားသာကုန်၏၊ ဣဒါနိ၊ ယခုမူကား၊ တဟိံတ  
 ထိံယေဝဋ္ဌာနေ၊ ထိုအရပ်၌ပင်လျှင်၊ အသာမိနော၊ အရှင်မဟုတ်ကုန်သည်၊  
 ဟောန္တိ၊ ဖြစ်ကုန်၏၊ တေရာဇပုတ္တာ၊ ထိုမင်းသားတို့သည်၊ မနုဿာမနုဿ  
 ကာလေ၊ လူဖြစ်သောအခါ၌၊ ဥတ္တဘာ၊ လူတို့၏အရှင်ဖြစ်သဖြင့် မြင့်မြတ်  
 ကုန်သည်ဖြစ်၍၊ ရမန္တိ၊ မွေထျော်ရကုန်၏၊ ကာလေ၊ သေသောအခါ၌၊ ကမ္မ  
 ဗလေန၊ ကံ၏အစွမ်းကြောင့်၊ ဩဏတာ၊ ယုတ်သော ပြိတ္တာ၏အဖြစ်သို့  
 ညွတ်ကုန်သည်ဖြစ်၍၊ ခုပ္ပိပါသသယ၊ ဆာလောင်ငတ်မွတ်ခြင်းဖြင့်၊ စန္ဒိ၊  
 သွားသာကျင်လည်ရကုန်၏၊ ဘံသာရပကထိံ၊ ဘံသာရ၏သတောကို၊ တု  
 မှေ၊ သင်တို့သည်၊ ပဿထ၊ ရှုကုန်လော့၊ ဥပါသကာ၊ ဥပါသကာတို့၊ နရော၊  
 သတ္တဝါသည်၊ ဣဿရမဒသန္တံ၊ အပိုးရခြင်းကိုမှီ၍ဖြစ်သော မာန်ယစ်  
 ခြင်းကြောင့်ဖြစ်သော၊ ဇတံအာဒိနဝံ၊ အပါယ်၌ဖြစ်ခြင်းဟုဆိုအပ်သောထို  
 အပြစ်ကို၊ ဥတွာ၊ သိ၍၊ ဣဿရိယံ၊ အပိုးရခြင်းကို မှီ၍ဖြစ်သောမာန်ယစ်  
 ခြင်းကို၊ ပဟာယ၊ စွန့်ပစ်၍၊ သဂ္ဂဝတော၊ နတ်ပြည်သို့လားသည်၊ ဘဝေ၊  
 ဖြစ်ရာ၏၊ သပ္ပညော၊ ပညာရှိသော၊ သောနရော၊ ထိုသတ္တဝါသည်၊ ကာယ  
 သာ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်သည်မှ၊ ပရံ၊ နောက်၌၊ သဂ္ဂံ၊ နတ်ပြည်၌၊ ဥပ  
 ပဇ္ဇတိ၊ ဖြစ်၏။

ကုမာရပေတဝတ္ထု၊ ကောသလမင်းသားကိတဝမင်းသားပြိတ္တာနှစ်ယောက်တို့၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၄၂) ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ၊ မနောရမေ၊ နှလုံးမွေ့လျော်သွယ်ရှိသော၊ ရှုပေစ၊ ရှုပါရုံဟူသော အကြောင်းကြောင့်လည်းကောင်း၊ သဒ္ဓေစ၊ သဒ္ဓါရုံဟူသော အကြောင်းကြောင့်လည်းကောင်း၊ ရသေစ၊ ရသာရုံဟူသော အကြောင်းကြောင့်လည်းကောင်း၊ ဂန္ဓေစ၊ ဂန္ဓာရုံဟူသော အကြောင်းကြောင့်လည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ၊ ဖောဋ္ဌဗ္ဗာရုံဟူသော အကြောင်းကြောင့်လည်းကောင်း၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ကတာနံ၊ ပြုအပ်ကုန်သော၊ ကမ္မာနံ၊ ကံတို့၏၊ ဝိပါကော၊ အကျိုးသည်၊ အန္ဓဗာသာနံ၊ ပစ္စုပ္ပန်ကောင်းကျိုးကို မမြင်ကုန်သော သူရိုက်တို့၏၊ မနံ၊ စိတ်ကို၊ ပထေယျ၊ အဘိဘဝေယျ၊ နှိပ်စက်ရာ၏၊ ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ကိတဝဿ၊ ကိတဝမင်း၏၊ ဝုတ္တော၊ သားသည်၊ နစ္စန္ဒ၊ ကခြင်းကိုလည်းကောင်း၊ ဂိဘဉ္စ၊ ဘိခြင်းကိုလည်းကောင်း၊ ရုတိဉ္စ၊ ကာမဖြင့် မွေ့လျော်ခြင်းကိုလည်းကောင်း၊ ဝိဒ္ဓုဉ္စ၊ အပေါင်းအဖော်တို့နှင့်ရှင်ရှူးခြင်းကို လည်းကောင်း၊ ဣတိ၊ ဤသို့၊ အနုပ္ပကံ၊ များစွာသော စည်းစိမ်ချမ်းသာကို၊ အနုဘဝိတွာ၊ ခံစား၍၊ ဥယျာနေ၊ ဥယျာဉ်၌၊ ပရိစာရိတွာ၊ စမွယ်၍၊ ဂိရိပ္ပဇံ၊ ရာဇဂြိုဟ်ပြည်သို့၊ ပဝိသန္တော၊ ဝင်သည်ရှိသော်၊ အတ္တဒန္တံ၊ ဆုံးမအပ်ပြီးသောစိတ်ရှိသော၊ သမာဟိတံ၊ အရဟတ္တဖိုလ်နှင့် ယှဉ်သော သမာဓိဖြင့်တည်ကြည်ခြင်းရှိသော၊ အပ္ပိန္နံ၊ နည်းသော အလိုရှိသော၊ ဟိရိသမ္ပန္နံ၊ မကောင်းမှုမှရှက်ကြောက်ခြင်းနှင့်ပြည့်စုံသော၊ ဥစ္ဆေ၊ ဆွမ်းခံသွားသဖြင့် ရအပ်သော၊ ပတ္တဂတေ၊ သပိတ်၌အကျုံးဝင်သော၊ ဘတ္တေ၊ ဆွမ်း၌၊ ရတံ၊ မွေ့လျော်သောနှလုံးရှိသော၊ သုနေတ္တံ၊ သုနေတ္တအမည်ရှိသော၊ ဣတိ၊ ပစ္စေကဗုဒ္ဓါကို၊ အဒက္ခိ၊ မြင်စေ၏၊ ဒိသ္မာ၊ ငြင်ပြီး၍၊ သောခတ္တိယော၊ ထိုမင်းသားသည်၊ ဟတ္ထိကန္ဓေကော၊ ဆင်လည်ဘင်းမှာ ဩရုတ္တံ၊ သက်၍၊ ဘန္တေ၊ အရှင်ထုရား၊ ဘတ္တံ၊ ဆွမ်းကို၊ တယာ၊ သင်သည်၊ လန္တံ၊ ရအပ်ပြီးသော၊ ဣတိစ၊ ဤသို့လည်း၊ အဗြိဝိ၊ ပြောဆိုမေးမြန်း၏၊ တဿ၊ ထို သုနေတ္တအမည်ရှိသော ပစ္စေကဗုဒ္ဓါ၏၊ ပတ္တံ၊ သပိတ်ကို၊ ဂဟေတွာ၊ ယူ၍၊ ဥစ္စံ၊ မြင့်စွာ၊ ပဂ္ဂယျာ၊ ချီမြောက်၍၊ တဏှိယေ၊ ခိုင်ခန့်ကျိတ်မာသော ဖြေအရပ်၌၊ ပတ္တံ၊ သပိတ်ကို၊ ဘိန္ဒိတွာ၊ ပစ်ခွဲ၍၊ ဟာသမာနော၊ ရယ်လျက်၊ အပတ္တမိ၊ စဉ်ငယ်ဖဲ၏၊ အပတ္တမိတွာ၊ စဉ်းငယ်ဖဲပြီး၍၊ ကရုဏာယ၊ သနားသဖြင့်၊ ဩယောကေန္တံ၊ ကြည့်သော၊ သုနေတ္တံ၊ သုနေတ္တအမည်ရှိသော၊ ဣတိ၊ ပစ္စေကဗုဒ္ဓါကို၊ ဝိက္ခု၊ ရဟန်း၊ အပတံ၊ ဝါသည်ဖြစ်၍၊ အမည်ရှိသော။

ရညော၊မင်း၏၊ပုတ္တော၊ သားတည်း၊ တံ၊သင်သည်၊ဝံ၊ငါ့ကို၊ ဩဏော  
 ကောဇ္ဇောပိ၊ ကြည့်သော်လည်း၊ ကံ၊ကရိယသိ၊ အဘယ်သို့ပြုနိုင်လတ္တံ့၊  
 နည်း၊ဣတိ၊ဤသို့၊အဘာသိ၊ဆို၏၊ ပေါဋ္ဌပါဒ၊ပေါဋ္ဌပါဒ၊ ဗရုသဿ၊ကြမ်း  
 ကြုတ်သော၊တဿကမ္မဿ၊ အကုသိုလ်ကံ၏၊ယံပိပါကံ၊ အကြင်အကျိုး  
 ကို၊ရာဇပုတ္တော၊မင်းသားသည်၊နိရယမ္ပိ၊အဝိစိငရဲ၌၊သမပ္ပိတော၊ ကပ်ငြိ  
 သည်ဖြစ်၍၊ဆဝဋ္ဌဝစတုရာသိတိဝဿာနိ၊ အနှစ်ရှစ်သောင်းလေးထောင်  
 ခြောက်ကြိမ်တို့ ပတ်လုံးသျှင်၊ နဟုတာနိစ၊ ထိုအနှစ်ရှစ်သောင်း လေး  
 ထောင်ခြောက်ကြိမ်အားဖြင့်များစွာကုန်သော အနှစ်တသောင်းတို့ပတ်လုံး  
 ထည်း၊ဝေဒေသိ၊ခံရ၏၊သောပိပါကော၊ထိုအကျိုးသည်၊ကရု၊ကော၊အလွန်  
 ဆင်းရဲသည်၊အဟု၊ဖြစ်၏၊ကတကိပ္ပိသော၊ ပြုအပ်ပြီးသောမကောင်းမှုရှိ  
 သော၊သောရာဇပုတ္တော၊ ထိုမင်းသားသည်၊နိရယေ၊ အဝိစိငရဲ၌၊တုသံ၊  
 ပြင်းစွာသော၊ဒုက္ခံ၊ဆင်းရဲသို့၊နိဂစ္ဆိတ္တော၊ရောက်၏၊ ဥတ္တာနောပိစ၊ပက်  
 ထက်သည်၊ပစ္စိတ္တံ၊ခံရ၏၊နိကုဋ္ဌေစ၊ မှောက်ထုက်လည်းပစ္စိတ္တံ၊ခံရ၏၊ဝါ  
 မဒက္ခိကောစ၊လစ်ဝဲသင်္ချာပြန်ထုက်လည်း၊ပစ္စိတ္တံ၊ခံရ၏၊ ဥဒ္ဓပါဒေါစ၊  
 ဥက္ကောင်းစောက် ထိုလည်း၊ ပစ္စိတ္တံ၊ခံရ၏၊ ဝိတောစေဝ၊ ရပ်ထုက်လည်း၊  
 ပစ္စိတ္တံ၊ခံရ၏၊ဣတိ၊ဤသို့၊ဗဟုဏော၊ရိုက်ထွစွာသော၊ သောရာဇပုတ္တော၊ထို  
 မင်းသားသည်၊ဝိရံ၊ကြာမြင့်စွာ၎င်း၊ဗဟုနိဝဿသ၊ ဘဿာနိစ၊များစွာကုန်  
 သောအနှစ် တသောင်းတို့ပတ်လုံး၎င်း၊ ဗဟုနိ၊များစွာကုန်သော၊ ပုဂါနိ  
 ဝဿနဟုတာနိစ၊ထိုနှစ်တို့၏အပေါင်းဖြစ်ကုန်သောအနှစ် နှစ်သောင်းတို့  
 ပတ်လုံး၎င်း၊အပစ္စိတ္တံ၊ခံရ၏၊ကတကိပ္ပိသော၊ ပြုအပ်ပြီးသော မကောင်း  
 မှုရှိသော၊သောရာဇပုတ္တော၊ထိုမင်းသားသည်၊နိရယေ၊အဝိစိငရဲ၌၊တုသံ၊  
 ပြင်းစွာသော၊ဒုက္ခံ၊ဆင်းရဲသို့၊နိဂစ္ဆိတ္တော၊ရောက်၏၊ပေါဋ္ဌပါဒ၊ပေါဋ္ဌပါဒ၊  
 အပ္ပဒုဋ္ဌ ပဒဒါသိနံ၊ ပြစ်မှားအပ်သောအပြစ်မရှိသော၊ သုဗ္ဗတံ၊ ကောင်း  
 သောအကျင့်ရှိသော၊ ဣသိံ၊ ပစ္စေကဗုဒ္ဓါကို၊ အာသန္ဓ၊ ထိခိုက်၏၊ပါပ  
 ကမ္မန္တာ၊မကောင်းမှုကိုပြုကုန်သော၊ပုဂ္ဂဏာ၊သတ္တဝါတို့သည်၊ ဝောဒိသံ  
 ခေါ၊ဤသို့သဘောရှိသော၊ ကရု၊ကံ၊လွန်စွာသောဆင်းရဲကို၊ ပစ္စိတ္တံ၊ခံရ  
 ကုန်၏၊သောရာဇပုတ္တော၊ထိုမင်းသားသည်၊တတ္ထ၊ ထိုအဝိစိငရဲ၌၊ဗဟုနိ  
 ဝဿာနိ၊များစွာကုန်သောနှစ်လတို့ပတ်လုံး၊ဗဟုဒုက္ခံ၊ များစွာသောဆင်း  
 ရဲကို၊ဝေဒယိတွာ၊ ခံစားပြီး၍၊ ဘတော၊ ထိုအဝိစိငရဲမှ၊ စုတော၊စုတေ  
 နံ၊သည်ရှိသော်၊ရုပိပါသဟကောနာမ၊ ဆာထောင်ဝတ်မွတ်ခြင်းသည်၊ပြင်း  
 စွာနှိပ်စက်

နှင့် ချဉ်ပါသဟထဟူသော အမည်ရှိ

သော၊ပေတော၊ ပြိတ္တာသည်၊အာထိ၊ဖြစ်၏။ ပေါဠပါဒ၊ ပေါဠပါဒ၊ဝေံ၊  
 ဤသို့ဆိုအပ်ပြီးသောနည်းဖြင့်၊ ဣဿရမဒသမ္ပဝံ၊ အစိုးရခြင်းကုန်၍ဖြစ်  
 သောမာန်ယစ်ခြင်းကြောင့်ဖြစ်သော၊အာဒိနဝံ၊အပြစ်ကို၊ဥတွာ၊ သိ၍၊ပဏ္ဍိ  
 တော၊ပညာရှိသောသူသည်၊ဣဿရမဒံ၊ အစိုးရခြင်းကုန်၍ဖြစ်သောမာန်  
 ယစ်ခြင်းကို၊ပဟာယ၊စွန့်၍၊နိဝါတံ၊နှိပ်ချခြင်းကို၊ ကတွာ၊ပြု၍၊ အနုဝိတ္တ  
 တော၊လျောက်ပတ်စွာကျင့်ရ၏။ ယောနုရော၊အကြင်သူသည်၊ ဗုဒ္ဓေသု၊ဘု  
 ရားတို့၌၊သဂါရဝေါ၊ရှိသေခြင်းရှိသည်၊ပောတိ၊ဖြစ်၏။ သောနုရော၊ထိုသူ  
 သည်၊ဒိဋ္ဌဝဓမ္မေ၊မျက်မှောက်သောကိုယ်၏အဖြစ်၌ပင်လျှင်၊ ပါသံသော၊  
 မြီးပွမ်းခြင်း၌ထိုက်၏။ သပ္ပညော၊ပညာရှိသော၊သောနုရော၊ ထိုသူသည်၊  
 ကာယသော၊ကိုယ်ခန္ဓာ၏၊ဘေဒါ၊ပျက်သည်မှ၊ပရံ၊နောက်၌၊သဂ္ဂံ၊နတ်ပြည်  
 ၌၊ဥပပဇ္ဇသိ၊ဖြစ်ရ၏။ ဣတိ၊ဤသို့၊ အဘာသိ၊ရွတ်ဆို၏။ သတ္ထမံ၊ခုနစ်ခု  
 မြောက်သော၊ရာဇဂုတ္တပေတဝတ္ထု၊မင်းသားပြိတ္တာ၏အကြောင်းသည်၊နိဗ္ဗိ  
 တံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

(၄၃) ဘောပုရိသ၊အရိယောကျား၊တွံ၊သည်၊ ဂူထကူပတော၊ ကျင်  
 ကြီးတွင်းမှ၊ ဥဂ္ဂတိာ၊တက်၍၊ ဣဓ၊ဤအရပ်၌၊ပတိဠသိ၊တည်၏။ ဒိနော၊  
 ယုတ်ညံ့သောအသက်မွေးခြင်း ရှိသော၊သောတွံ၊ထိုသင်သည်၊ ကော၊အ  
 တယ်မည်သောသူသည်၊ အထိနု၊ဖြစ်သနည်း၊ ဘောပုရိသ၊ယောကျား၊နိ  
 သံသယံ၊မချွတ်၊ ပါပကမ္မန္တော၊မကောင်းမှုရှိသော၊ တုဝံ၊သင်သည်၊ကိံ  
 ကေနကာရဏေန၊အတယ်အကြောင်းကြောင့်၊သဒ္ဓဟသေနု၊မြည်တင်းတိ  
 သနည်း၊ ဘဒ္ဒန္တေ၊အရှင်ကောင်း၊ အဟံ၊အကျွန်ုပ်သည်။ ဒုဂ္ဂတော၊မ  
 ကောင်းမှုရှိသောသူတို့၏ ကားရာအပါယ်၌ဖြစ်သော၊ယမထောကိကော၊  
 ပြိတ္တာထံ၌အကျုံးဝင်သဖြင့်ထိအပ်သော၊ပေတော၊ ပြိတ္တာသည်၊အမှီ၊ဖြစ်  
 ၏။ဘဒ္ဒန္တေ၊အရှင်ကောင်း၊ အဟံ၊အကျွန်ုပ်သည်၊ပါပကမ္မံ၊ပြိတ္တာဖြစ်ခြင်း၏  
 အကြောင်းမကောင်းမှုကံကို၊ ကရိတွာနု၊ပြုမိသောကြောင့်၊ဣတော၊ဤအ  
 ရှင်ဘုရားတို့ဖြစ်ရာလူပြည်မှ၊ပေတသောကံ၊ပြိတ္တာထံ၌၊ဂတော၊ပရိသန္ဓေ  
 အားဖြင့်ဖြစ်၏။ ဘောပုရိသ၊အရိယောကျား၊ ကိံနု၊အသို့နည်း၊တယာ၊  
 သင်သည်၊ပုဗ္ဗေ၊ရှေးဘဝ၌၊ ကာယေန၊ကိုယ်ဖြင့်၊ဒုက္ကဋံ၊သူ၏အသက်ကို  
 သတ်ခြင်းစသောကာယဒုစရိုက်ကို၊ ကတံ၊ပြုအပ်သလော၊ဝါစာယ၊နှုတ်  
 ဖြင့်၊ ဒုက္ကဋံ၊မဟုတ်မမှန်စကားကို ပြောဆိုခြင်းအစရှိသော ဝစီဒုစရိုက်  
 ကို၊ကတံ၊ပြုအပ်သလော၊ မနုဿ၊မိတ်ဖြင့်၊ ဒုက္ကဋံ၊သူတပါး စည်းမိတ်  
 ကိုမိမိသို့ရှေး၍ ကြံခြင်းအစရှိသော

ထော၊ ဘောပုရိသ၊ အိုယောကျာ်း၊ ကိဿကမ္မဿ ဝိပါကေန၊ အာပတ်  
 မကောင်းမှ အကုသိုလ်ကံ၏အကျိုးအားဖြင့်၊ တံ၊ သင်သည်၊ ဣဒံ၊ ဤ  
 သို့သောဆင်းရဲကို၊ နိက္ခယသိ၊ ရေဝံဘိသနည်း၊ ဘန္တေ၊ အရှင်ဘုရား၊  
 ပုဗ္ဗေ၊ ရှေးဘဝ၌၊ မဗ္ဗံ၊ အကျွန်ုပ်၏၊ အာဝါသေ၊ ကျောင်း၌၊ ဧကော၊ တ  
 ယောက်သော၊ ဘိက္ခု၊ ရဟန်းသည်၊ အာဝါသိကော၊ အမြီးကျောင်း၌နေ  
 သည်၊ အဟု၊ ဖြစ်၏၊ သောဘိက္ခု၊ ထိုကျောင်းနေ ရဟန်းသည်၊ မဗ္ဗံ၊  
 အကျွန်ုပ်၏၊ စဝရေ၊ အိပ်၌၊ အဇ္ဈောထိတော၊ ပစ္စည်း၌ တပ်မက် မောသော  
 နှလုံးဖြင့်မပြတ်ဝင်သည်၊ အဟု၊ ဖြစ်၏၊ ဣသုကိ၊ ငြူစူတတ်သည်၊ အဟု၊  
 ဖြစ်၏၊ ကုထမတ္တရိ၊ ဒါယကာ၌ ဝန်တိုခြင်းရှိသည်၊ အဟု၊ ဖြစ်၏၊ ကဒရိ  
 ယော၊ သူတပါး ပေးလှူ သည်ကိုထည်း ဖြစ်တားခြင်း၏ အစွမ်းဖြင့်ဖြစ်  
 သောကြမ်းသော မစ္ဆေရရှိသည်၊ အဟု၊ ဖြစ်၏၊ ပရိဘာသကော၊ ရဟန်း  
 ပုဗ္ဗားတို့ကိုဆဲရေးထတ် သည်၊ အဟု၊ ဖြစ်၏၊ ဘန္တေ၊ အရှင် ဘုရား၊ အ  
 တံ၊ အကျွန်ုပ်သည်၊ တဿံ၊ ထိုအိပ်သို့မပြတ် ဆည်းကပ်တတ်သော  
 ကျောင်းနေရဟန်း၏၊ ဝစနံ၊ စကားကို၊ သုတ္တာ၊ ကြားနာ၍၊ ဘိက္ခဝေါ၊ ရဟန်း  
 တို့ကို၊ ပရိဘာသိသံ၊ ဆဲရေးခဲ့ဘူး၏၊ တဿကမ္မဿ ဝိပါကေန၊ ထိုမ  
 ကောင်းမှ အကုသိုလ်ကံ၏အကျိုးအားဖြင့်၊ အတံ၊ အကျွန်ုပ်သည်၊ ဣတော၊  
 ဤအရှင်ဘုရားတို့ဖြစ်ရာလူ့ပြည်မှ၊ ဝေတလေဝကံ၊ ပြိတ္တာတံ၌၊ ဝတော၊ ပဋိ  
 သန္ဓေအားဖြင့်ဖြစ်၏၊ ဘောပုရိသ၊ အိုယောကျာ်း၊ မိတ္တဝဇ္ဈောန၊ အဆွေ  
 ခင်ပွန်း၏အကြောင်းကြောင့်၊ မဝတ္တော၊ ဖြစ်သော၊ အမိတ္တော၊ ရန်သူနှင့်ဆွေ  
 သော၊ တေ၊ သင်၏၊ ကုလူပကော၊ အိပ်သို့မပြတ်ဆည်းကပ် တတ်သော၊  
 ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ အာသိ၊ ရှိ၏၊ ဒုပ္ပညော၊ ပညာမရှိသော၊  
 သောဘိက္ခု၊ ထိုရဟန်းသည်၊ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဝေဒါ၊ ပျက်သည်  
 မှ၊ ပရိ၊ နောက်၌၊ ပေစ္စ၊ တမလွန်သောက၌၊ ကိံ၊ ဝတိံ၊ အထပ်ဝတိသို့၊ ဝ  
 တောနု၊ လားထေသနည်း၊ ဘန္တေ၊ အရှင်ကောင်း၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ ပါပ  
 ဓမ္မဿ၊ ယုတ်မာသောအကျင့်ရှိသော၊ တဿေဝ၊ ထိုအကျွန်ုပ်၏အိပ်သို့မ  
 ပြတ်ဆည်းကပ်တတ်သော ရဟန်းပြိတ္တာ၏သာလျှင်၊ သိသေ၊ ဥက္ခောင်း၌၊  
 မတ္တကေ၊ ထိပ်ထက်၌၊ အတံ၊ အကျွန်ုပ်သည်၊ တိဋ္ဌာမိ၊ တည်ရ၏၊ ပရေ၊ သယံ  
 ပြိတ္တာတံသို့၊ ပတ္တော၊ ရောက်သော၊ သောစပေတော၊ ထိုအကျွန်ုပ်တို့၏အိပ်  
 သို့မပြတ်ဆည်းကပ်တတ်သောဆရာရဟန်းပြိတ္တာသည်၊ မမေဝ၊ အကျွန်ုပ်  
 ၏သာလျှင်၊ ပရိစာရိကော၊ အလုပ်အကျွေးသည်၊ အပေ၊ သိ၊ ဖြစ်၏၊ ဘန္တေ  
 အရှင်ကောင်း၊ သူတို့သည်၊ နယံ၊ ဝစ္စံ၊ အကြင်ကျွန်



ကြီးကို၊ ဟဒန္တိ၊ စွန်ကုန်၏၊ တော်ဝံ၊ ထိုသူထပါးတို့သည်စွန်အပ်သောကျင်  
 ကြီးသည်၊ မေအကျွန်ုပ်၏၊ ဘောဇနံ၊ အစာသည်၊ ဟောတိ၊ ဖြစ်၏၊ အဟဉ္စ  
 ခေါအဟံဇေ၊ အကျွန်ုပ်သည်သာလျှင်၊ သံဝံ၊ အကြင်ကျင်ကြီးကို၊ ဟဒါမိ၊  
 စွန်၏၊ တော်ဝံ၊ ထိုအကျွန်ုပ်သည်စွန်အပ်သောကျင်ကြီးကို၊ သောပေတော  
 ထိုအကျွန်ုပ်၏အိမ်သို့ မပြတ်ဆည်းကပ်တတ်သော ရဟန်းပြိတ္တာသည်၊  
 ဥပဇိဝတံ၊ ငြိ၍အသက်မွေး၏၊ ဣတိ၊ ဤသို့၊ အာဟာ၊ လျှောက်၏၊ အဋ္ဌမံ၊  
 ရှစ်ခုမြောက်သော၊ ဂုဏဝါဒကပေတဝတ္ထု၊ ကျင်ကြီးစားသောပြိတ္တာ၏အ  
 ကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၄၄) ဘောတိဣတ္ထိ၊ အိုမိန်းမ၊ တံ၊ သင်သည်၊ ဂုဏကူပတေး၊ ကျင်  
 ကြီးတွင်းမှ၊ ဥပ္ပတံ၊ တက်၍၊ ဣမ၊ ဤအရပ်၌၊ ပတိဋ္ဌသိ၊ တည်၏၊ ဒိနာ၊ ယုတ်  
 နှင်းသောအသက်မွေးခြင်းရှိသော၊ သာတံ၊ ထိုသင်သည်၊ ကာ၊ အဘယ်အ  
 မည်ရှိသောမိန်းမသည်၊ အထိန္န၊ ဖြစ်သနည်း၊ ဘောတိဣတ္ထိ၊ အိုမိန်းမ၊ နိသံသ  
 ယံ၊ မချွတ်၊ ပါပကမ္မန္တိ၊ မကောင်းမှုကိုပြုခြင်းရှိသော၊ တုဝံ၊ သင်သည်၊ ကိ  
 ကေနုကာရုဏေန၊ အဘယ်သို့သောအကြောင်းကြောင့်၊ သန္ဓာသေခွ၊ မြည်  
 တမ်းသနည်း။ ဘန္ဓန္တု၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဒုပ္ပတာ၊  
 မကောင်းမှုရှိသူတို့၏ဖြစ်ရာအပါယ်သို့ထားသော၊ ယမထောကိကာ၊ ပြိတ္တာ  
 တံ၌အကျူးဝင်သဖြင့်ထိအပ်သော၊ ပေတိ၊ ပြိတ္တာမသည်၊ အမ္ဘိ၊ ဖြစ်၏၊ ဘန္ဓ  
 န္တေ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အ  
 ကြောင်းမကောင်းမှုကံကို၊ ကရိတွာန၊ ပြုမိသောကြောင့်၊ ဣထော၊ ဤအရှင်  
 တုရားတို့၏ဖြစ်ရာလူ့ပြည်မှ၊ ပေတယောကံ၊ ပြိတ္တာထံ၌၊ ဝဘာ၊ ပဋိသန္ဓေ  
 အားဖြင့်ဖြစ်၏။ ဘောတိဣတ္ထိ၊ အိုမိန်းမ၊ ကိန္နု၊ အသိနည်း၊ တယာ၊ သင်သည်၊  
 ပုဗ္ဗေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုက္ကမံ၊ သူ၏အသက်ကို သတ်ခြင်း  
 အစရှိသောကာယဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဝါစာယ၊ နှုတ်ဖြင့်၊  
 ဒုက္ကမံ၊ မဟုတ်မမှန်သောစကားကိုပြောဆိုခြင်းအစရှိသောဝစီဒုစရိုက်ကို၊  
 ကတံ၊ ပြုခဲ့ဘူးသလော၊ မနုဿ၊ စိတ်ဖြင့်၊ ဒုက္ကမံ၊ သူထပါး၏စည်းစိမ်ကိုမိမိ  
 သို့ရှေးရှုကြံခြင်းအစရှိသောမနောဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဘော  
 တိဣတ္ထိ၊ အိုမိန်းမ၊ ကိဿကမ္မပိပါကေန၊ အဘယ်မကောင်းမှုအကုသိုလ်  
 ကံ၏အကျိုးအားဖြင့်၊ တံ၊ သင်သည်၊ ဣဒံ၊ ဤသို့သောဆင်းရဲသို့၊ နိဂစ္ဆ  
 သိ၊ ရောက်သိသနည်း။ ဘန္ဓန္တု၊ အရှင်ဘုရား၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ မဟာ၊ အ  
 ကျွန်ုပ်၏အာဝါသေ၊ ကျောင်း၌၊ ဧကော၊ ဘာသာသင်သော၊ တိက္ခ၊ ရဟန်း  
 သည်၊ အာဝါသိကော၊ မပြတ်ကျော့

သဘင်က္ခု။

ထိုရဟန်းသည် မယှံ၊ အကျွန်ုပ်၏၊ ဗာဓရ၊ အိမ်၌၊ အဇ္ဈောသိတော၊ ပစ္စည်း၌ တပ်မက်ခြင်းတဏှာ၏အစွမ်းဖြင့် မပြတ်ဝင်သည်။ အဟု၊ ဖြစ်၏၊ ဣသယုကီ၊ ငြိစူတတ်သည်လည်း။ အဟု၊ ဖြစ်၏၊ ကုသမစ္ဆရီ၊ ဒါယကာ၌ ဝန်တိုခြင်းရှိ သည်လည်း။ အဟု၊ ဖြစ်၏၊ ကဒရိယော၊ သူတပါးပေးလှူသည်ကို ဖြစ်တား သည်၏အစွမ်းဖြင့် ဖြစ်သောကြမ်းသော မစ္ဆရိယရှိသည်လည်း။ အဟု၊ ဖြစ်၏၊ အဟံ၊ အကျွန်ုပ်သည်၊ တဿ၊ ထိုမိမိအိမ်သို့ မပြတ်သည်၊ ကပ်တတ် သောဆရာဖြစ်သော ကျောင်းနေရဟန်း၏၊ ဝစနံ၊ စကားကို၊ သုတ္တာ၊ နာ၍၊ တိက္ခဝေါ၊ ရဟန်းတို့ကို၊ ပရိဘာသိသံ၊ ဆဲရေးဘူး၏၊ တဿကမ္မဝိပါကောန ထိုမကောင်းမှု အကုသိုလ်ကံ၏အကျိုးအားဖြင့်၊ အဟံ၊ အကျွန်ုပ်သည်၊ ဣ တော၊ ဤအရှင်တုရားတို့၏ဖြစ်ရာလူ့ပြည်မှ၊ ပေတထောကံ၊ ပြိတ္တာထံ၌၊ ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၏။ ဘောတိဗ္ဗတ္ထိ၊ အိုမိန်းမ၊ မိတ္တဝဇ္ဇောန၊ အဆွေခင်ပွန်း၏ အယောင်ဖြင့်၊ ကတော၊ ပြုအပ်သော၊ အမိတ္တော၊ ရန်သူ ဖြစ်သော၊ တေ၊ သင်၏၊ ကုလုပကော၊ အိမ်သို့ မပြတ်သည်၊ ကပ်တတ်သော၊ ယောဘိက္ခု၊ အကြင်ရဟန်းသည်၊ အာသိ၊ ရှိ၏၊ ဒုပ္ပညော၊ ပညာမရှိသော၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်သည် မှ၊ ပရိ၊ နေ့နက်၌၊ ပေစ္စ၊ တမလွန်ဆောက၌၊ ကိံဂတိ၊ အထယ်သို့ သဘောရှိ သောဂတိသို့၊ ဂတောနု၊ ထားရှာထေသနည်း။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ ပုဗ္ဗ၊ ရှေးဘဝ၌၊ ပါပဓမ္မဿ၊ ယုတ်မာသော အကျင့်ရှိသော၊ တသေဝေ၊ ထို အကျွန်ုပ်အိမ်သို့ မပြတ်သည်၊ ကပ်တတ်သော ဆရာဖြစ်သော ရဟန်းပြိတ္တာ ၏သာလျှင်၊ သိသေ၊ ဥက္ခောင်း၌၊ မတ္တကေ၊ ထိပ်ထက်၌၊ အဟံ၊ အကျွန်ုပ် သည်၊ တိဗ္ဗာမိ၊ တည်ရ၏၊ ပရိဝိသယံ၊ ပြိတ္တာထံသို့၊ ပတ္တော၊ ရောက်သော၊ သောစ၊ ထိုအကျွန်ုပ်၏အိမ်သို့ မပြတ်သည်၊ ကပ်တတ်သော ဆရာဖြစ်သော ရဟန်းပြိတ္တာသည်၊ မမေဝ၊ အကျွန်ုပ်၏သာလျှင်၊ ပရိဝာရိကော၊ အလုပ်အ ကျွေးသည်၊ အဟောသိ၊ ဖြစ်၏၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ အညော၊ တပါးကုန် သောသူတို့သည်၊ ယံဝစ္စံ၊ အကြင်ကျင်ကြီးကို၊ ဟဒန္တိ၊ စွန့်ကုန်၊ တေံဝစ္စံ၊ ထိုသူတပါးတို့သည် စွန့်အပ်သော ကျင်ကြီးသည်၊ မေ၊ အကျွန်ုပ်၏၊ ဘောဇ နံ၊ အစာသည်၊ ဟောကိ၊ ဖြစ်၏၊ အဟဉ္ဇဂေါ၊ အဟံဝေ၊ အကျွန်ုပ်သည်သာလျှင် ယံဝစ္စံ၊ အကြင်ကျင်ကြီးကို၊ ဟဒါမိ၊ စွန့်၏၊ တေံဝစ္စံ၊ ထိုအကျွန်ုပ်သည် စွန့် အပ်သော ကျင်ကြီးကို၊ သောပေတော၊ ထိုအကျွန်ုပ်၏အိမ်သို့ မပြတ်သည်၊ ကပ်တတ်သော ဆရာဖြစ်သော ရဟန်းပြိတ္တာသည်၊ ဥပဇိဝတိ၊ ခြံ၍ အသက်

မွေးရ၏။ ဣတိ၊ ဤသို့။ အာဟာ၊ ဈေးကတ်၏။ နပဝံ၊ ကိုးရံ၊ မြောက်သော၊ ဂူ  
တခါဒကပေတိဝတ္ထု၊ ကျွင်ကြီးစားသောပြိတ္တာမ၏ အကြောင်းသည်၊ နိဗ္ဗိ  
တံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

မာရိသာ၊ အချင်းတို့၊ ဝုဗ္ဗေ၊ သင်တို့သည်။ နဂ္ဂါ၊ အဝတ်မရှိကုန်သည်။  
အထ၊ ဖြစ်ကုန်၏။ ဒုဗ္ဗန္တ၊ ချပါ။ အဆင်းမထွသောကိုယ်ရှိကုန်သည်။ အထ၊  
ဖြစ်ကုန်၏။ ကိသာ၊ ကျုံ့လှ်ကုန်သည်။ အထ၊ ဖြစ်ကုန်၏။ ဝေဗ္ဗနိသန္တယာ၊ အ  
ကြော့ပြင်းပြင်းထသောကိုယ်ရှိကုန်သည်။ အထ၊ ဖြစ်ကုန်၏။ ဥပ္ပါသုဗ္ဗိကာ၊  
ထွက်သောနံပါးရှိကုန်သည်။ အထ၊ ဖြစ်ကုန်၏။ ကိသိကာ၊ အရိုးအမေအ  
ကြော့မျှသာကြွင်းသော အလွန်ကြုံလှ်သောကိုယ်ရှိကုန်သည်။ အထ၊ ဖြစ်  
ကုန်၏။ မာရိသာ၊ အချင်းတို့၊ ဝုဗ္ဗေ၊ သင်တို့သည်။ ဧက၊ အဘယ်အမည်ရှိကုန်  
သောသူတို့သည်။ အတ္ထန္တု၊ ဖြစ်ကုန်သနည်း။ ဟန္တန္တု၊ အရှင်ကောင်း၊ မယံ၊ အ  
ကျွန်ုပ်တို့သည်။ ဒုဂ္ဂတာ၊ မကောင်းမှုကိုပြုကုန်သောသူတို့၏ ဖြစ်ရာအပါယ်  
သို့ထားကုန်သော၊ ယမထောကိကာ၊ ပြိတ္တာထံ၌အကျိုးဝင်သဖြင့်သိအပ်ကုန်  
သော၊ ပေတာ၊ ပြိတ္တာဒတိ သည်။ အမ္မ၊ ဖြစ်ကုန်၏။ ဘန္တန္တု၊ အရှင်ကောင်း၊ မယံ၊  
အကျွန်ုပ်တို့သည်။ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို၊  
ကရိတ္တာနု၊ ပြုမိကုန်သောကြောင့်။ ဣတော၊ ဤအရှင်ဘုရားတို့ဖြစ်ရာလူ့ပြည်  
မှ၊ ပေတာလောကံ၊ ပြိတ္တာဘုံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့် ဖြစ်ကုန်၏။ ။  
မာရိသာ၊ အချင်းတို့၊ ဝုဗ္ဗေ၊ ရှေးဘဝ၌၊ ဝုဗ္ဗေ၊ သင်တို့သည်။ ကာယေန၊  
ကိုယ်ဖြင့်၊ ဒုက္ကဋ္ဌံ၊ သူ၏အသက်ကိုသတ်ခြင်းအစရှိသော ကာယဒုစရိုက်  
ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုက္ကဋ္ဌံ၊ မဟုတ်မမှန်ပြောဆို  
ခြင်းအစရှိသောဝစီဒုစရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ မနသာ၊ စိတ်ဖြင့်၊  
ဒုက္ကဋ္ဌံ၊ သူတပါးစည်းစိမ်ကို မိမိသို့ရှေးရှုကြံခြင်း အစရှိသောမနောဒုစ  
ရိုက်ကို၊ ကတံ၊ ပြုခဲ့ဘူးသလော၊ ကိဿကမ္မဝိပါကေန၊ အဘယ်မကောင်း  
မှုအလှူသိုက်ကံ၏ အကျိုးအားဖြင့်၊ ဝုဗ္ဗေ၊ သင်တို့သည်။ ဣတော၊ ဤဝါတို့  
ဖြစ်ရာလူ့ပြည်မှ၊ ပေတာလောကံ၊ ပြိတ္တာဘုံ၌၊ ဂတာ၊ ပရိသန္ဓေအားဖြင့်ဖြစ်  
ထေကုန်သနည်း။ ဟန္တန္တု၊ အရှင်ဘုရား၊ မယံ၊ အကျွန်ုပ်တို့သည်။ ဝုဗ္ဗေ၊  
ရှေးဘဝ၌၊ အနာဝဇေသု၊ တစ်ထယောကံသောသူသည် မစိတ်ပင်အပ်  
ကုန်သော၊ တိတ္ထေသု၊ ဖြစ်တဖက်၏ကမ်း အစရှိသည်တို့၌၊ မနုဿေဟိ၊ လူ  
တို့သည်၊ ဝိဿရိတံ၊ မေ့ရပ်အပ်သော၊ ကိဗ္ဗိ၊ တစ်တစ်သောဝတ္ထုကို၊ ထဘော  
ယျာမ၊ ရကုန်ငြားအံ့လည်းမထိ၊ ဣတိမနသိကရိတော၊ ဤသို့နှလုံးပြုကုန်၍၊  
အာနာဝဇေသု၊ တစ်ထယောကံသောသူသည်



သု၊ သည်းကပ်ကုန်သည်ရှိသော် တစုံကယောကံသောသုသည်မမြစ်အပ်  
ကုန်သော၊ တိတ္ထေသု၊ သတ္တဝါတို့၏ ပယောဂအာသယကို ဆေးကြောရာ  
ဆိပ်သတ္တုသိဖြစ်၍ဖြစ်ကုန်သော၊ သမထာဗြာဟ္မဏေသု၊ ရဟန်းပုဂ္ဂိုလ်တို့  
သည်၊ ဝိဇ္ဇမာနေသု၊ ရှိကုန်သော်လည်း၊ ကိပ္ပိ၊ တစုံတခုသော ဣတ္ထိဝတ္ထု  
ကိုမူသည်း၊ အဒေန္တော၊ မပေးဣကုန်မူ၍၊ အဗမာ သကံ၊ ဝဲပက်သော ဥစ္စာ  
ကိုမျှသည်း၊ ဝိစိနိမ္မာ၊ ဆည်းဘူးကုန်၏၊ ဒေယျဓမ္မေသု၊ ဣတ္ထိဝတ္ထုတို့  
သည်၊ သန္တေသု၊ ရှိကုန်လျက်လည်း၊ မယံ၊ အကျွန်ုပ်တို့သည်၊ အတ္တနော၊  
မိမိ၏၊ ဒိဝံ၊ တမလွန်လောကသုဂတိဘဝ၌ ရပ်တည်ခြင်း၏ အကြောင်းဖြစ်  
သော၊ ကောင်းမှုကို၊ နာကမ္မာ၊ မပြုမိချေကုန်၊ တန္တေ၊ အရှင်ဘုရား၊ တထိ  
တာ၊ ရေထိပ်ကုန်သော၊ မယံ၊ အကျွန်ုပ်တို့သည်၊ နဒိ၊ မြစ်သို့၊ ဥပေမ၊ ကပ်  
ကုန်သည်ဖြစ်အံ့၊ နဒိ၊ မြစ်သည်၊ ရိတ္တကာ၊ ရေမရှိသည်၊ ပရိဝတ္တတိ၊ ဖြစ်၏၊  
ဥပေသု၊ နေပူသောအခါ နိဗ္ဗိ၊ ဆာယံ၊ အရိပ်သို့၊ ဥပေမ၊ ကပ်ကုန်သည်ဖြစ်  
အံ့၊ အဘာပေါ၊ နေပူသည်၊ ပရိဝတ္တတိ၊ ဖြစ်၏၊ အပ္ပိဝတ္တေ၊ မီးပူနှင့်  
တူသော၊ ဝါဘောစ၊ လေသည်လည်း၊ နော၊ အကျွန်ုပ်တို့ကို၊ ဒဟန္တော၊  
လောင်လျက်၊ ဥပဝါယကိ၊ လာ၏၊ တန္တေ၊ အရှင်ဘုရား၊ မယံ၊ အကျွန်ုပ်တို့  
သည်၊ ဧ ဝဉ္ဇနက္ခံ၊ ဤသို့သော ဆင်းရဲကိုလည်းကောင်း၊ ကထော၊ ထိုထက်၊  
ပါပကံ၊ ယုတ်မာ ကြမ်းကြုတ်စွာသော၊ အညဉ္ဇနက္ခံ၊ တပါးသော ဆင်းရဲကို  
လည်းကောင်း၊ အနုဘဝိကံ၊ ခံစားခြင်းငှါ၊ အရဟာမ၊ ထိုက်ပချေကုန်၏၊  
မယံ၊ အကျွန်ုပ်တို့သည်၊ ဆာတာ၊ ဆာလောင်ကုန်သည်ဖြစ်၍၊ အာဟာရ  
ဂေမိနော၊ စားဝတ်သောက်ဝတ် အာဟာရ၌ တပ်မက်မောကုန်သည်ဖြစ်  
၍၊ လောဇနာနိအဝိ၊ များစွာသော ယုဇနာတို့ တိုင်အောင်လည်း၊ ဝတ္ထဝမ၊  
သွားကြကုန်၏၊ ဝေဝန္တိ၊ ဤသို့သွားကုန်သော်လည်း၊ ကိပ္ပိအာဟာရ၊  
တစုံတခုသော စားဝတ်လော ကံရာအာဟာရကို၊ အလန္တရိယေဝ၊ မရကုန်  
မူ၍ သာလျင်းနိဝတ္ထာမ၊ ပြန်ခဲ့ရကုန်၏၊ နော၊ အကျွန်ုပ်တို့၏၊ အပ္ပဗုညတာ၊  
နည်းသော ကုသိုလ်ရှိသည်၏အဖြစ်သည်၊ အဟော၊ အံ့ဝတ်ရှိ၏၊ တန္တေ၊  
အရှင်ဘုရား၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဆာတာ၊ ဆာလောင်ကုန်သည်ဖြစ်  
၏၊ သရုတ္တိတာ၊ ဆာလောင်ခြင်းကြောင့် မျှော်ကုန်သည်ဖြစ်၍၊ ပရိသုတ္တိ  
တာ၊ တစုံကယောကံသော သူသည်ရှေးရှုတွန်းအပ်ကုန်သကဲ့သို့ဖြစ်ကုန်  
၍၊ ဘုမိယာ၊ မြေ၌၊ ဥတ္တနာ၊ ပက်ထက်၊ ပရိကိရာမ၊ အင်္ဂါကြီးငယ်ကိုပရိ  
ပရိဖြန့်လျက်လည်းကုန်၏၊ ကခါ၊ ရံခါ၊ အဝကုဇ္ဇာ၊ မြောက်ရံလည်း၊ ပတာ  
မသေ၊ လည်းကောင်း၊ ကံယံ၊ အကျွန်ုပ်တို့သည်လည်း၊ တတ္ထ၊ ထို

ရောက်ရာအရပ်၌၊ ပဋိသုန္ဒိတာ၊ ကမ်းပါးပြတ်၌ကျကုန်သကဲ့သို့၊ သူမိယံ၊  
 မြေ၌၊ ဗပတိတာ၊ မှောက်ခုံ လည်းကုန်သည်ဖြစ်၍၊ ဥရုစ၊ ရင်ကိုလည်း  
 ကောင်း၊ သိသံစ၊ ဥက္ခောင်းအထူးနဖူးကိုလည်းကောင်း၊ စာရွေမ၊ ထိခိုက်  
 ကုန်၏၊ နေ၊ အကျွန်ုပ်တို့၏၊ အပ္ပုညတာ၊ နည်းသော ကုသိုလ်ရှိသည်၏အ  
 ဖြစ်သည်၊ အဟော၊ အံ့ဘွယ်ရှိ၏၊ ၂။ သန္တေ၊ အရှင်ဘုရား၊ မယံ၊ အကျွန်ုပ်  
 တို့သည်၊ ဝေဠုဒုက္ခံ၊ ဤသို့ဆိုခဲ့ပြီးသောဆင်းရဲကိုလည်းကောင်း၊ တာတော၊  
 ထိုထက်၊ ပါပကံ၊ ယုတ်မာကြမ်းကြုတ်စွာသော၊ အညုဉ္ဇဒုက္ခံ၊ တပါးသော  
 ဆင်းရဲကိုလည်းကောင်း၊ အနုဘာမိတံ၊ ခံစားခြင်းငှါ၊ အရဟာမ၊ ထိုက်ပချေ  
 ကုန်၏၊ ဒေယျဓမ္မေသု၊ ဣသွယ်ဝတ္ထု တို့သည်၊ သန္တေသု၊ ရှိကုန်လျက်လည်း၊  
 မယံ၊ အကျွန်ုပ်တို့သည်၊ အတ္တနေ၊ မိမိ၏၊ ဒိဝံ၊ တမလွန်လောက သုဂတိဘ  
 ဝ၌တည်ခြင်း၏အကြောင်းဖြစ်သောကောင်းမှုကို၊ နကမ္မ၊ မပြုမိချေကုန်၊ ၂။  
 တေတိတေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ နုနု၊ အကြံရှိကုန်၏၊ ဣတော၊ ဤပြိတ္တာ  
 အဖြစ်မှ၊ ဂတံ၊ ရတေကုန်၍၊ မာနုထံ၊ ၂။ လူပြည်၌ဖြစ်သော၊ ယောနိ၊ ပဋိ  
 သန္ဓေကို၊ လဒ္ဓါန၊ ရကုန်၍၊ ဝဒညူ၊ အလှူခံတို့၏ စကားကိုထိကုန်သည်ဖြစ်  
 ၍၊ သိလသတ္တံ၊ သိလနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ ဗဟံ၊ များစွာသော၊ ကုသ  
 လံ၊ ကုသိုလ်ကံကို၊ ကာဟာမ၊ ပြုကုန်အံ့၊ ဣတံ၊ ဤသို့၊ အဝေါစ၊ လျှောက်၏၊ ၂။  
 ဒသမံ၊ ဆယ်ခုမြောက်သော၊ ဂဏာပေတဝတ္ထု၊ ကုသိုလ်ဓမ္မ၌မွေ့ထောင်  
 သောပြိတ္တာအပေါင်း၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ၂။  
 ၂။ တဗ္ဗေ၊ အဘယ်၊ တယာ၊ သင်သည်၊ နိရယာ၊ အချို့ကုန်သောအထီးသော  
 ငဲ့တို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ တိရုတ္တနယောနိ၊ တန်းရိုးကြီးကုန်  
 သောနဂါးဂဠုန် အစရှိသောတိရုတ္တနတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ ပေ  
 တာ၊ ခုပြီပါသအစရှိသော အပြားရှိကုန်သောပြိတ္တာတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်  
 အပ်ကုန်ပြီ၊ အသုရာ၊ ကာလကိပ္ပိကအသုရာမျိုးတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်  
 ကုန်ပြီ၊ အထဝါ၊ ထိုမှထပါး၊ မနုဿာပိ၊ လူတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်  
 ပြီ၊ ဒေဝါ၊ အချို့ကုန်သောစတုမဟာရာဇ်နတ်တို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်  
 ပြီ၊ တံ၊ သင်သည်၊ အတ္တနေ၊ မိမိ၏၊ ကမ္မဝိပါကံ၊ ပြုအပ်ကုန်သောကံတို့၏အ  
 ကျိုးကို၊ သယံ၊ ကိုယ်တိုင်ပင်လျှင်၊ ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်၊ အဒ္ဓ  
 သအဒ္ဓက္ခိ၊ မြင်ရပြီ၊ ဣဒါနိ၊ ယခုအခါ၌၊ အဟံ၊ ငါသည်၊ အက္ခတံ၊ တစ်စုံတစ်ယောက်  
 သော၊ သူသည်မနှိပ်စက်အပ်သော၊ တံ၊ သင့်ကို၊ ပါရုထိပုတ္တံ၊ ပါရုထိပုတ်  
 ပြည်သို့၊ နေသာမိ၊ ပြုဆောင်အံ့၊ တံ၊ သင်သည်၊ တတ္ထံ၊ ထိုပါရုထိပုတ်ပြည်  
 သို့၊ ဂတံ၊ ရောက်၍၊ ကုသထကမ္မံ၊ ကုသိုလ်ကံ၊ ပြုလေသော၊ ၂။

ယက္ခန္ဓာနုတ်သား၊ တွံ၊ သင်သည်၊ မေ၊ ငါ၏၊ အတ္ထကာမော၊ အကျိုးကိုအလိုရှိသည်လည်း၊ အထိ၊ ဖြစ်ပေ၏၊ ဟိတကာမော၊ အစီးအပွားကို အလိုရှိသည်လည်း၊ အထိ၊ ဖြစ်ပေ၏၊ ဒေဝတော၊ နုတ်သား၊ အဟံ၊ အကျွန်ုပ်သည်၊ တုယံ၊ သင်၏၊ ဝစနံ၊ စကားကို၊ ကရေ၊ မိ၊ လိုက်နာပါ၏၊ တွံ၊ သင်သည်၊ မမ၊ အကျွန်ုပ်၏၊ အာစရိယော၊ ဆရာသည်၊ အထိ၊ ဖြစ်၏၊ ယက္ခန္ဓာနုတ်သား၊ မယော၊ အကျွန်ုပ်သည်၊ နိရယော၊ အချို့ကုန်သောအထိ၊ သောဇရတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ တိရစ္ဆာန်ယောနိ၊ တန်းရိုးကြီးသောနဂါးဂဠုန်အစရှိကုန်သော တိရစ္ဆာန်တို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ လေတာ၊ ခုပ္ပပါသအစရှိသောအပြားရှိကုန်သောပြိတ္တာတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ အသုရာ၊ ကာလကိပ္ပိ၊ ကအသုရာတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ အထဝါ၊ ထိုမှတစ်ပါး၊ မာနုသာဝါ၊ လူတို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ ဒေဝါ၊ အချို့ကုန်သောစတုမဟာရာဇ်နတ်တို့ကိုလည်း၊ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္ထနော၊ မိမိ၏၊ ကမ္မဝိပါကံ၊ ပြုအပ်ကုန်သောကံတို့၏အကျိုးကို၊ သယံ၊ ကိုယ်တိုင်ပင်လျှင်၊ ပစ္စက္ခန္တေ၊ မျက်မှောက်အားဖြင့်၊ အဒ္ဓသံအဒက္ခိ၊ မြင်ရပြီ၊ အဟံ၊ အကျွန်ုပ်သည်၊ ပါတလိပုတ္တံ၊ ပါတလိပုတ်ပြည်သို့၊ ဝတိံ၊ ရောက်၍၊ အနုပ္ပကာနိ၊ များစွာကုန်သော၊ ပုညာနိ၊ ကောင်းမှုတို့ကို၊ ကာဟာမိ၊ ပြုအံ၊ ဣတိ၊ ဤသို့၊ ကထေသံ၊ ပြောဆိုကြကုန်၏၊ ကောဓသဓံ၊ တဆဲ့တခုမြောက်သော၊ ပါတလိပုတ္တံပေတဝတ္ထု၊ ပါတလိပုတ်ပြည်သို့ရှိသောဝင်သောပြိတ္တာ၏အကြောင်းသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

(၄၇) ထောယက္ခန္ဓာနုတ်သား၊ သုရဗ္ဗာစ၊ အလွန်နှလုံးမွေ့လျော်ဝွယ်လည်းရှိသော၊ သမာသမတသာစ၊ ညီညွတ်သောအပြင်လည်းရှိသော သုတိတ္တာစ၊ ရတနာဖြင့်ပြီးသောစောင်းတန်းရှိသည်၏အဖြစ်ကြောင့်ကောင်းသောဆိပ်လည်းရှိသော၊ မဟောဒကာစ၊ များသောနေလည်းရှိသော၊ သုပုပ္ဖိတာစ၊ ကောင်းစွာတွင်သောကြာနိကြာဖြူသောပန်းလည်းရှိသော တမရဂတာနုကိတ္တာ၊ ပျားပိတုန်းတို့၏ အပေါင်းဖြင့်ဖြွမ်းခြင်းလည်းရှိသော၊ တေ၊ သင်၏၊ အယဉ္ဇပေါက္ခရဏီ၊ ဤနေကန်သည်လည်း၊ အတ္ထိ၊ ရှိ၏၊ မနုညာ၊ နှစ်သက်ဖွယ်ရှိသော၊ အယံပေါက္ခရဏီ၊ ဤနေကန်ကို၊ တယော၊ သင်သည်၊ ကထံကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်၊ လဒ္ဓါ၊ ရအပ်သနည်း၊ ယက္ခန္ဓာနုတ်သား၊ တေ၊ သင်၏၊ ဣဒ္ဓုအဗ္ဗဝနံ၊ ဤသရက်ဥယျာဉ်သည်လည်း၊ သုရဗ္ဗံ၊ အလွန်နှလုံးမွေ့လျော်ဝွယ်ရှိ၏၊ သဗ္ဗောတုကံ၊ အပွင့်အထိ၊ အစရှိသည်တို့ကို၊ ကာဟာမိ၊ ပြုအံ၊ သာကုန္တုချမ်းသာကိုရွက်ဆောင်ထုတ်၏။

ဖလာနိ၊ အဝိးတိုက်၊ ဝေရယတိ၊ ဆောင်၏။ သုပုတ္တိတံ၊ အခါခပ်သိမ်းပွင့်၏။  
 ဘမရဂဏာနုကိတ္တံ၊ ပျားပိတုန်းအပေါင်းတို့ဖြင့်ပြောင်း၏။ ဘယံ၊ သင်သည်။  
 ဣဒံပိမာနံ၊ ဤပိမာန်ကို။ ဘထံကေနကောရတေန၊ အဘယ်သို့သောအ  
 ကြောင်းဖြင့်၊ လန္တံ၊ ရအပ်သည်။ ။ဝါဏိဇော၊ ကုန်သည်တို့၊ မယံ၊ အ  
 ကျွန်ုပ်၏မိတား၊ သမိးသည်၊ မမ၊ အကျွန်ုပ်ကို၊ ဥဒ္ဓိန္ဒ၊ ရည်မှတ်၍၊ ဘဂဝ  
 ထောစ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဘိက္ခုနဉ္စ၊ ရဟန်းတို့အားလည်း  
 ကောင်း၊ ယံဒါနံ၊ အကြင်အလှူကို၊ ဒေတိ၊ ပေးလှူ၏။ မ၊ အကျွန်ုပ်၏၊ ကေန  
 ဒိန္နဒါနော၊ ထိုသို့ပေးလှူအပ်သော အလှူကြောင့်၊ ဣစ၊ ဤသရက်တော၌၊ သ  
 ဗ္ဗောတုကံ၊ ခပ်သိမ်းသောဥတုတို့၌၊ ချမ်းသာကို ဆောင်တတ်သော၊ အမ္မ  
 ပတ္တံ၊ သရက်သီးမှည့်ကိုလည်းကောင်း၊ ဣမိဿာပေါက္ခရုဏိကာ၊ ဤရေ  
 ကန်၌၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော၊ ဥဒ္ဓကံ၊ ရေကိုလည်းကောင်း၊ ပိမာနကပ္ပရက္ခာဒိသု  
 ဝိမာနံ၊ ပဒေသာပင်အင်္ဂါ သည်တို့၌၊ မနောမမာ၊ နှလုံးမွေ့လျော်သွယ်ရှိသော  
 သိတက္ခယာ၊ ချမ်းအေးသောအရိပ်ကို၊ မေမယာ၊ အကျွန်ုပ်သည်၊ လတ္တတိ၊  
 ရအပ်၏။ ဘော၊ အချင်းတို့၊ ဒါနဿ၊ အလှူပေးခြင်း၏ လည်းကောင်း၊  
 ဒမယာ၊ ဣန္ဒြေကိုဆုံးမခြင်း၏ လည်းကောင်း၊ သံယမဿ၊ သီလစောင့်  
 ရှောက်ခြင်း၏လည်းကောင်း၊ သန္တိဗြိကံ၊ မျက်မှောက်၌ရှုအပ်သော၊ ပိပါကံ  
 ဝေ၊ အကျိုးကိုသာလျှင်၊ ပဿထ၊ ရှုကုန်လော၊ အပံ၊ အကျွန်ုပ်သည်၊ အယု  
 ကုလေသု၊ အရှင်အိပ်တို့၌၊ ဒါသိ၊ ကျွန်ုပ်သည်၊ ဟုတ္တာ၊ ဖြစ်ပြီး၍၊ ဣဒါနံ၊ ယ  
 ခုအခါ၌၊ အဂါယုဿ၊ အိပ်ကို၊ ဣဿရ၊ အပိုးရသော၊ သုဏိဿ၊ ချွေးမ  
 သည်၊ ဟောမိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ဧဒါသမံ၊ တဆဲ့နှစ်ခု  
 မြောက်သော၊ အမ္မပေတဝတ္ထု၊ သရက်ဥယျာဉ် စောင့်သော ဗြိက္ကာအ  
 ကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။  
 (၄၈)မာရိယ၊ အချင်းဥပါသကာ၊ ဒါသကော၊ ဒါယကာသည်၊ ယံဒေယျဓမ္မံ၊  
 အကြင်လှူသွယ်ဝတ္ထုကို၊ ဒေတိ၊ ပေးလှူ၏။ တံသောဝေဒေယျဓမ္မော၊ ထို  
 လှူသွယ်ဝတ္ထုသည်သာလျှင်၊ ပရယောကော၊ တမလွန်လောက၌၊ ထဿဒါ  
 နဿ၊ ထိုအလှူ၏၊ ဖလာဘာဂေါ၊ အကျိုး၏ အဖြစ်သည်၊ နဟောတိ၊ မဖြစ်၊ အ  
 ထခေါ၊ စင်စစ်သော်ကား၊ အညံ၊ တပါးသော၊ ဗဟု၊ များစွာသော၊ ဖလံ၊  
 ကောင်းကျိုးသည်၊ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်၊ တုဗ္ဗေ၊ သင်တို့  
 သည်၊ ဒါနံ၊ အလှူကို၊ ဒေထေဝဒေထဝေ၊ ပေးလှူကုန်ရာ သလျှင်ကလည်း၊  
 ပတ္တိတော၊ ပညာရှိသောသူသည်၊ ဒါနံ၊ အလှူကို၊ ဒတ္တာ၊ ပေးလှူခြင်းကြောင့်၊  
 ဥာယံ၊ ပစ္စုပ္ပန်၌ဖြစ်သော ဆင်းရဲ ခပ်

☰

ဖြစ်ထွန်းသောချမ်းသာဆင်းရဲဟုဆိုအပ်သော နှစ်ပါးသော ဆင်းရဲကို၊ တရုတ်၊ လွန်နိုင်၏။ တေနေဒါနေန၊ ထိုအလှူပေးခြင်းကြောင့်၊ ဥဘယံ၊ ပဏ္ဍိပွန် ဤဖြစ်သောချမ်းသာသံသရာ၌ဖြစ်ထွန်းသောချမ်းသာဟုဆိုအပ်ကုန်သော၊ နှစ်ပါးသောချမ်းသာသို့၊ ဝတ္ထု တိ၊ ရောက်၏။ တုဋ္ဌေ၊ သင်ဘို့သည်၊ ဥဘယတ္ထ နိဝရဏတ္ထဉ္စ၊ နှစ်ပါးသောမကောင်းကျိုးကိုဖြစ်ခြင်းငှါလည်းကောင်း၊ ဥဘယဟိတသာဓနတ္ထဉ္စ၊ နှစ်ပါးသော ကောင်းကျိုးစီးပွားကို ပြီးစေခြင်းငှါလည်းကောင်း၊ ဇာဂရထ၊ နိုးကြားလို့ လပြုကုန်သော၊ မာပမဇ္ဇထ၊ မမေ့မလျော့ကုန်လင့်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ ကေရသဓံ၊ တဆဲ့သုံးခုမြောက်သော၊ အက္ခရက္ခပေတဝတ္ထု၊ ဥပါသကာအားထွန်းဝင်ရိုးတင်၍ပေးသောသစ်ခုတ်ယောကျ်ားပြိတ္တာ၏ အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၄၉) မယံ၊ ငါတို့သည်၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ သမေနစ၊ အသင့်အားဖြင့်လည်းကောင်း၊ ဝိသမနေစ၊ မသင့်သောအားဖြင့်လည်းကောင်း၊ ဘောဂေ၊ အဝတ်တန်ဆာအစရှိကုန်သောအသုံးအဆောင်တို့ကို၊ သံဟာရိမှ၊ ဆောင်ယူရုံးရကုန်၏။ ဣဒါနိ၊ ယခုအခါ၌၊ တေဘောဂေ၊ ထိုအဝတ်တန်ဆာအစရှိကုန်သောအသုံးအဆောင်တို့ကို၊ အညေ၊ တပါးကုန်သောယူတို့သည်၊ ပရိတုဗ္ဗန္တိ၊ သုံးဆောင်ကုန်၏။ မယံ၊ ငါတို့မူကား၊ ဒုက္ခဿ၊ ပြိတ္တာထံ၌ဖြစ်သော ဆင်းရဲ၏။ ဘာဂိနိ၊ အဖို့ရှိကုန်သည်၊ တဝါမ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ ဝေဒသဓံ၊ တဆဲ့လေးခုမြောက်သော၊ ဝေပဂသံဟာရပေတဝတ္ထု၊ အဝတ်တန်ဆာအသုံးအဆောင်ရုံးရသောပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၅၀) မာရိယာ၊ အချင်း ဘို့၊ သဗ္ဗဿ၊ အချင်းခပ်သိမ်း၊ နိရဇယ၊ လောဟက္ခန္တိ ငရဲ၌၊ ပစ္စမာနာနံ၊ ကျက်ရကုန်သောငါတို့အား၊ သမ္ဘိဝဿ၊ သဟဿာနိ၊ နှစ်ဘို့၏ခြောက်သောင်းတို့သည်၊ ပရိပုတ္တာနိ၊ ပြည့်ကုန်ပြီ၊ အမှောက်၊ ငါတို့အား၊ ကဒါ၊ အဘယ်အခါ၌၊ ဣမဿ ဒုက္ခဿ၊ ဤဆင်းရဲ၏၊ အန္တော၊ အဆုံးသည်၊ တဝိသတိ၊ ဖြစ်ထွန်းနည်း၊ မာရိယာ၊ အချင်းတို့၊ တဒါ၊ ထိုသူဌေးသားဖြစ်သော အခါ၌၊ ပကတံ၊ ပြုခဲ့ကြသော၊ ပါပံ၊ မကောင်းမှုသည်၊ တုယုဉ္စ၊ သင်အားလည်းကောင်း၊ မယုဉ္စ၊ ငါအားလည်းကောင်း၊ အန္တော၊ အဆုံးသည်၊ နုတ္ထိ၊ မရှိ၊ အန္တော၊ အဆုံးသည်၊ တုထော၊ အတ္ထိ၊ အဘယ်မှာရှိအံ့နည်း၊ အန္တော၊ အဆုံးသည်၊ နပမ္ပိဒိဿတိ၊ မထင်မြင်။ ။

ယေသံသုး... နာအယျဓမ္မေသု၊ ဣတုပဟံပတ္ထုတို့သည်၊

သန္တော၊ ထင်ရှားရှိကုန်လျက်၊ နဒဒါမသေ၊ မပေးမယူမိကုန်၊ အတ္တနော၊ မိမိ၏ဒီဝံ၊ ကျွန်းကြီးသာဝွယ်ဖြစ်သောကောင်းမှုကို၊ နကမ္ဘာ၊ မပြုမိကုန်၊ တေမယံ၊ ထိုငါတို့သည်၊ ဒုဇ္ဈိဝိတံ၊ မကောင်းသောအသက်ရှည်ခြင်းကို၊ အဇိဝိဝှာ၊ အသက်ရှည်ရလေကုန်ပြီ။ ။

သောအဟံ၊ ထိုငါသည်၊ ဣတော၊ ဤလောကုန္တိ ငရဲမှာ၊ ဂတံ၊ သွားရ၍၊ မာနုသံ၊ လူ၌ဖြစ်သော၊ ယောနိ၊ ပရိသန္ဓေကို၊ သဒ္ဓါနုနု၊ ရပါမူကား၊ ပဒညှ၊ အလှူခံပုဂ္ဂိုလ်ဆိုသော စကားကိုထိသည်ဖြစ်၍၊ ဝိလသမ္ပန္နော၊ ဝိလနုဉ်ပြည့်စုံသည်ဖြစ်၍၊ ကုသလံ၊ ကုသိုလ်ကို၊ ဗဟံ၊ များစွာ၊ ကာဟာမိ၊ ပြုပေအံ့။ ။ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ပန္နရသမံ၊ တဆဲ့ငါးခုမြောက်သော၊ သေဗြိပေဘဝတ္ထု၊ သောဟကုန္တိ ငရဲ၌ခံရသော သုဋ္ဌေးသားလေးယောက်၏ပြိတ္တာ၏အကြောင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

(၅၀) တောပုရိသ၊ ဒိုယောကျ်ား၊ ကိံကေနကောရဏေန၊ အဘယ်အကြောင်းကြောင့်၊ တံ၊ သင်သည်၊ ဥမ္မတ္တရူပေါဝ၊ ရူးသောသူ၏သဘောကဲ့သို့၊ ဘေန္တော၊ ကြောက်လန့်သဖြင့်တုန်ထုပ်သော၊ မိဂေါဝ၊ သမင်ကဲ့သို့၊ ဣကောဝိတောစ၊ ထိုမှဤမှလည်း၊ ဝေဝသိနု၊ ပြေးထိသနည်း။ တောပုရိသ၊ ဒိုယောကျ်ား၊ နိဝံသယံ၊ မချွတ်၊ ပါပကမ္မန္တော၊ မကောင်းမှုရှိသော၊ တုဝံ၊ သင်သည်၊ ကိံကေနကောရဏေန၊ အဘယ်အကြောင်းကြောင့်၊ သဒ္ဓါယသေ၊ အလွန်ကျင်နာသော အသံကိုပြုလျက် သွားလာရသနည်း။ ။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဒုဂ္ဂတော၊ အပါယ်သို့ ယားသော၊ ယမယောကိကော၊ ပြိတ္တာသံ၌အကျုံးဝင်သဖြင့်ထိအပ်သော၊ ပေထော၊ ပြိတ္တာသည်၊ အမ္ဘိ၊ ဖြစ်၏၊ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို၊ ကရိတွာနု၊ ပြုမိသောကြောင့်၊ ဣတော၊ ဤအရှင်ထူးတို့ ဖြစ်ရာလူ့ပြည်မှာ၊ ပေတယောကံ၊ ပြိတ္တာသံ၌၊ ဂတော၊ ပရိသန္ဓေအားဖြင့်ဖြစ်၏။ ။ ဘဒ္ဒန္တ၊ အရှင်ကောင်း၊ ပရိပုဏ္ဏာနိ၊ မယုတ်မလွန်ပြည့်ကုန်သော၊ သဗ္ဗိကုဗု သဟာယာနိ၊ ခြောက်သောင်းကုန်သောသံတူသည်၊ သဗ္ဗယော၊ ခမ်းထိမ်းသော အစို့အားဖြင့်၊ မယံ၊ အကျွန်ုပ်၏၊ ဝိသေ၊ ဥက္ခောင်း၌၊ နိပတန္တိ၊ ကျွန်ုပ်၏ထေ၊ ထိုခြောက်သောင်းကုန်သောသံတူတို့သည်၊ မယံ၊ အကျွန်ုပ်၏၊ မတ္တကံ၊ ဥက္ခောင်းကို၊ ထိန္နန္တိစ၊ ခွဲလည်းခွဲကုန်၏။ ။ တောပုရိသ၊ ဒိုယောကျ်ား၊ ကိံနု၊ အထိုနည်း၊ တယာ၊ သင်သည်၊ ပုရေ၊ ရှေးဘဝ၌၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုက္ကမံ၊ သူ၏အသက်ကို သတ်ခြင်းအစရှိသော



ကိစ္ဆာတံ၊ ပြုခဲ့ဘူး

သလော၊ ဝါစာယ၊ နှုတ်ဖြင့်၊ နုတ္တရံ၊ မဟုတ်မမှန်သော စကားကိုဆိုခြင်း၊  
 အစရှိသောဝစီဒုစရိုက်ကိုကတံ၊ ပြုခဲ့ဘူးသလော၊ မနသာ၊ စိတ်ဖြင့်၊ နုတ္တရံ၊  
 သူကပါး၏ စည်းစိမ်ကို မိမိသို့ရှေးရှုကြံခြင်း အစရှိသော မနေ့ဒုစရိုက်  
 ကိုကတံ၊ ပြုခဲ့ဘူးသလော၊ ဘောပုရိသ၊ အိုဖော်ကဏ္ဍား၊ ကိသ၊ ကမ္မဝိပါ  
 ကောန၊ အဘယ်မကောင်းမှုအကုသိုလ်ကံ၏အကျိုးအားဖြင့်၊ တံ၊ သင်သည်၊  
 ဣဒံနုက္ခံ၊ ဤသို့သောဆင်းရဲကို၊ နိဂစ္ဆသိ၊ ခံရတိသနည်း၊ ပရိပုဏ္ဏာနိ၊ မ  
 ယုတ်မလွန်ပြည့်စုံကုန်သော၊ သမ္ဗိက္ခုဋ္ဌသဟဿာနိ၊ သံတူခြေခံသောင်းတို့  
 သည်၊ သဗ္ဗသော၊ ခပ်သိမ်းသော အတို့အားဖြင့်၊ တုယံ၊ သင်၏၊ သိသေ  
 ဉက္ခောင်း၌၊ နိပတန္တိ၊ ကျကုန်သနည်း၊ တေ၊ ထိုခြောက်သောင်းသောသံ  
 တုတို့သည်၊ တုယံ၊ သင်၏၊ မတ္တကံ၊ ဉက္ခောင်းကို၊ ဘိန္နန္တိစ၊ ခွဲသည်းခွဲကုန်  
 သနည်း၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ ပုဗ္ဗေ၊ ရှေးဘဝ၌၊ အဟံ၊ အကျွန်ုပ်  
 သည်၊ ဂုက္ခမူလသ္မိံ၊ သစ်ပင်ရင်း၌၊ နိထိန္နံ၊ ထိုင်နေသော၊ ဘာဝိတိန္ဒြိယံ၊ အ  
 ရိယာမဂံဖြင့်ပွားစေအပ်သောသဒ္ဓါအစရှိသောအုန္ဒြေရှိသော၊ ဗျာဟန္တံ၊ အ  
 ရဟန္တုရိယံနှင့်ယှဉ်သော ဗျာနိယည်းရှိထသော၊ အကုတောတယံ၊ ကိလေ  
 သာကြောင့်ဖြစ်သော ဘေးလည်းမရှိထသော၊ သုနေတ္တံ၊ သုနေတ္တအမည်ရှိ  
 သော၊ သမ္ပန္နံ၊ ပစ္စေကဗုဒ္ဓါကို၊ အဒ္ဓသာထိံ၊ မြင်၏၊ ဒိသ္မာ၊ မြင်ပြီး၍၊ တ  
 သ၊ ထိုသုနေတ္တအမည်ရှိသောအရှင်ပစ္စေကဗုဒ္ဓါ၏၊ မတ္တကံ၊ ဉက္ခောင်းကို၊  
 သာလိတ္တကပ္ပာဘရေန၊ ထောက်လေးဖြင့်ကြောက်စစ်ကို ပစ်ခတ်သောပ  
 သောဂဖြင့်၊ ဘိန္နိယံ၊ ခွဲဘူး၏၊ ဘဒ္ဒန္တေ၊ အရှင်ကောင်း၊ တသကမ္မတသ  
 ကမ္မဿ၊ ထိုမကောင်းမှုအကုသိုလ်ကံ၏၊ ဝိပါကောန၊ အကျိုးအားဖြင့်၊ အ  
 ဟံ၊ အကျွန်ုပ်သည်၊ ဣဒံနုက္ခံ၊ ဤသို့သောဆင်းရဲကို၊ နိဂစ္ဆသိ၊ ခံရ၏၊ ပရိ  
 ပုဏ္ဏာနိ၊ မယုတ်မလွန်ပြည့်စုံကုန်သော၊ သမ္ဗိက္ခုဋ္ဌသဟဿာနိ၊ ခြောက်  
 သောင်းအတိုင်းအရှည် ရှိကုန်သော သံတုတို့သည်၊ သဗ္ဗသော၊ ခပ်သိမ်း  
 သောအတို့အားဖြင့်၊ တုယံ၊ အကျွန်ုပ်၏၊ သိသေ၊ ဉက္ခောင်း၌၊ နိပတန္တိ၊ ကျ  
 ကုန်၏၊ တေ၊ ထိုခြောက်သောင်းကုန်သောသံတုတို့သည်၊ တုယံ၊ အကျွန်ုပ်  
 ၏၊ မတ္တကံ၊ ဉက္ခောင်းကို၊ ဘိန္နန္တိစ၊ ခွဲသည်းခွဲကုန်၏၊ ကာပုရိသ၊ ယုတ်  
 မာသောလောကဏ္ဍား၊ ဓမ္မေန၊ ဘရားသဖြင့်၊ ပရိပုဏ္ဏာနိ၊ မယုတ်မလွန်ပြည့်  
 ကုန်သော၊ တေတာနိ၊ သမ္ဗိက္ခုဋ္ဌသဟဿာနိ၊ ထိုခြောက်သောင်းသော သံ  
 တုတို့သည်၊ သဗ္ဗသော၊ ခပ်သိမ်းသောအတို့အားဖြင့်၊ တုယံ၊ သင်၏၊ သိသေ၊  
 ဉက္ခောင်း၌၊ နိပတန္တိ၊ ကျကုန်၏၊ တေ၊ ထိုခြောက်သောင်းသော သံတုတို့  
 သည်၊ တုယံ၊ သင်၏၊ မတ္တကံ၊ ဉက္ခောင်းကို၊ ဘိန္နန္တိစ၊ ခွဲသည်းခွဲကုန်၏၊

စေတနာသန္တမံ၊ ကဆဲဒြေခံကံ၊ ခုမြောက်သော၊ သမ္ပိကုဋသဟာဿ၊ ပေတဝတ္ထု၊  
မြောက်သောင်းကုန်သော သံတု၏ ကျရာဥက္ခေသင်းရှိသော ပြိတ္တာ၏အ  
ကြောင်းသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ စတုတ္ထော၊ လေးခုမြောက်  
သော၊ မဟာဝဂ္ဂေါ၊ မဟာဝဂ်သည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

တဿ၊ ဘိမဟာဝဂ်၏။ ဥဒါနံ၊ ဥဒါန်းကား။ အဗ္ဗသက္ကရာ၊ အဗ္ဗသက္ကရ  
လိန္တုပိမင်း၊ သေရိသကော၊ ကုက္ကိုပင်ရှိသောပိမာန်နှင့် ဖြစ်သောပါယာသိ  
နတ်သား၊ ပိင်္ဂလော၊ သုရဋ္ဌတိုင်း၏ အရှင်ဖြစ်သောပိင်္ဂလမင်း၊ ရေဝတိ၊ နန္ဒ  
ယဥပါသကာ၏ မယားဖြစ်သော ရေဝတိ။ ဥန္တု၊ ခါဒကော၊ ကြံကိုခဲရ  
သောပြိတ္တာ၊ ဧကုမာရာ၊ ကောသလမင်းသားကိတဝမင်းသားပြိတ္တာနှင့်  
ယောဏ်တို့၊ ဧကုထကောဇနာ၊ ကျင်ကြီးကံစားရသော သူကြွယ်မပြိတ္တာ  
နှင့်ယောဏ်၊ ဝဏော၊ များတောပြိတ္တာတို့၏ အပေါင်းပါဝုလိ၊ ပါဝုလိပုတ်  
ပြည်သားဖြစ်သော ဥပါသကာပြိတ္တာ၊ ပေါက္ခရဏီ၊ နှလုံးမွေ့ ရေချစ်တွယ်  
ရှိသော ရေကန်ရှင်ဖြစ်သော သူကြွယ်ပြိတ္တာ၊ အက္ခ၊ ဥပါသကာအားထွန်း  
ဝင်းရိုးတပ်၍ ပေးသော သစ်ချစ်ယောကျ်ားသည်။ ဝိတ္တာဘောဂသံဟ  
တံ၊ ချိန်းစဉ်လဲစသည်ဖြင့် စည်းစိမ်ဥစ္စာတို့ကို ယူဆောင်ရုံးစုကုန်သော  
ပြိတ္တာမလေးယောက်တို့၊ သေဗ္ဗိပုတ္တာ၊ လောဟကုန္တိဝရံ၌ခံသောသူဌေး  
သားလေးယောက်၊ သမ္ပိကုဋသဟာဿ၊ နိမြောက်သောင်းကုန်သောသံတု  
တို့၏၊ နိပါကော၊ ကျရာဥက္ခေသင်းရှိသော၊ သာလိတ္တကော၊ ယောက်လေးသ  
မားပြိတ္တာ၊ ဣတိဣဒံ၊ ဤသည်ချွင်တည်း။ ။ တေန၊ ထိုကြောင့်၊ ဝဂ္ဂေါ၊ ဝဂ်  
ဟူ၍၊ ပဝုပ္ပတိ၊ ဆိုအပ်၏။ ဥရဂေါ၊ ဥရဂဝဂ်လည်းကောင်း၊ ဥပရိဝဂ္ဂေါ၊ ဥပ  
ရိဝဂ် လည်းကောင်း၊ ဝုဋ္ဌံ၊ ဝုဋ္ဌဝဂ်လည်းကောင်း၊ မဟာ၊ မဟာဝဂ်လည်း  
ကောင်း၊ ဣတိ၊ ဤသို့၊ စတုစော၊ လေးပါးအပြားရှိကုန်၏။ ဝတ္ထု၊ နိ၊ ဝတ္ထုတို့  
သည်။ ကေပညာယ၊ တဆဲတပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘာဏဝါ  
ရတော၊ ဘာဏဝါရအားဖြင့်၊ စတုစော၊ လေးပါးအပြားရှိ၏။ ပေတဝတ္ထု၊  
ပေတဝတ္ထုပါဠိတော်သည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ပေတဝတ္ထုပါဠိတော်အုပြီး၏။





- ( ၁ ) ဗဟုသုတရဂါမေသု၊ ခန္တိနာမောမဟာဣသိ၊  
မန္တလေရတနာပုဏ္ဏံ၊ ပုရေမန္တလပဗ္ဗထေ၊ ။
- ( ၂ ) မန္တလေပုရသာသနော၊ ဝသံဗုဒ္ဓသာသာသနော၊  
ပတ္တေစရုမိဝေပုဏ္ဏံ၊ ဘုဗ္ဗိဿန္တိမဟာဇနာ၊ ။
- ( ၃ ) မနုတ္တိဣတိကတွာန၊ လဘိတွာတိဝိဓံသုခံ၊  
သာသနသာဟိတေကန္တေ၊ သောပါနေဂုဟအပ္ပထေ၊ ။
- ( ၄ ) ထုပေဓိဗ္ဗေစသာဏယော၊ ဆန္ဒေနသဟအတ္ထထေ၊  
ပါဿဒေဥဒပါနေစ၊ ကရောတိသုန္ဓရေသုဘော၊  
ဘိဟရူပေဝိဟာရေစ၊ ပါကာရေစသုကာရိတေ၊ ။
- ( ၅ ) ဝိဇုကတ္တယပါဠိဉ္စ၊ သဟဒိကာယဠိက္ကထံ၊  
မာဂန္တေနဿနတ္ထာယ၊ အာရောပေတိစပေါတ္ထကံ၊ ။
- ( ၆ ) ဓုဒ္ဓစက္ကဉ္စသေလဉ္စ၊ မူလဋ္ဌိသာသနဿစ၊  
ဓမ္မက္ခရံသမူဟေန၊ ဌဝိတာယစပါဠိယာ၊ ။
- ( ၇ ) ဧကေကပဒမေကတ္ထံ၊ ရစနတ္ထာယနိဿယံ၊  
မန္တလာစလအာသန္ဓေ၊ ဝသံအဘယနာမကေ၊ ။
- ( ၈ ) မေစာသုသိတိအာရာမေ၊ ထေရိယာစတိဇာဂရံ၊  
ထေရေနသုန္ဓိက္ကေန၊ ဝေပုဏ္ဏတ္ထာယသာသနံ၊ ။
- ( ၉ ) ရမိတေပုဗ္ဗစေရေတိ၊ ပသိတွာနနိဿယေ၊  
သုန္တိဌဝိတာယတ္ထံ၊ ပဝေသေတွာနပါဠိယာ၊ ။
- ( ၁၀ ) သေသေတွာပုဗ္ဗစေရေတိ၊ ရမိတသပုနုပ္ပုနံ၊  
တတ္ထဂုဋ္ဌံပေတသစ၊ ဝတ္ထုပါဠိဿနိဿယေစ၊ ။
- ( ၁၁ ) သတ္တရာဇေသဟသာမ္ဘိ၊ မ္ဘိသတေအဋ္ဌဘိတိယံ၊  
ကဏ္ဍေသာဝတမာသဿ၊ ဒသမေဝသုနိဋ္ဌိတော၊ ။
- ( ၁၂ ) သမ္မာဆန္ဒနိဓံဂန္တံ၊ ဝါစေန္တပရိယာပုဏ္ဏာ၊  
ပသန္ဓေနာနာယာသေနေ၊ ပတွာသုခေနကောဝိဒံ၊ ။
- ( ၁၃ ) စန္ဒာဒိတ္တာဝအာကာသေ၊ ဝိဇုကတ္တယပါရဂူ၊  
ဝိသေသဂဂကာဟတွာ၊ ပပ္ပေါန္တုအမဝံပဒံ၊ ။

မန္တလေးရတနာပုဏ္ဏပုရေ။ မန္တလေးရတနာပုဏ္ဏပြည်၌။ မန္တလေး  
 ပုရဿ။ မန္တလေးမြို့၏။ အာသန္ဓေ။ အနီးဖြစ်သော။ မန္တလပဗ္ဗတေ။ မန္တလေး  
 တောင်၌။ ဝသံဝသန္တော။ နေသော။ ခန္တိနာမော။ ခန္တိမည်သော။ မဟာ  
 ဣသိ။ ရှင်ရသေ့ကြီးသည်။ ဗုဒ္ဓဿာသန္ဓေ။ မြတ်စွာဘုရား သာသနာတော်  
 သည်။ ဝန်ဝေပုလ္လံ။ ကြီးပွားစည်ပင်ခြင်းသို့။ ပတ္တေ။ ရောက်သည်ရှိသော်။  
 မဟာဇနာ။ လူများအပေါင်းတို့သည်။ တိဝိဓံသုခံ။ လူနတ်နိဗ္ဗာန်သုံးတန်သော  
 ချမ်းသာကို။ ထာဝိတွာ။ ရကြကုန်၍။ ဘုဒ္ဓိဿန္တိ။ သုံးဆောင်ခံစားကြကုန်  
 ထတ္တံ။ ဣတိ။ ဤသို့။ မနုဗ္ဗိ။ မိတ်၌။ ကာတွာ။ ထားသည်ကိုပြု၍။ ဗဟူသု။ များစွာ  
 ကုန်သော။ ပုရဂါမေသု။ မြို့ရွာတို့၌။ သာသနဿ။ သာသနာတော်၏။ ဟိတေ။  
 အစီးအပွားဖြစ်ကုန်သော။ ကန္တေ။ နှစ်သက်အပ်ကုန်သော။ ထုပေစ။ စေတီ  
 တော်တို့ကိုလည်းကောင်း။ ဗိမ္ဗေစ။ ရုပ်ပွားဆင်းထု တော်တို့ကိုလည်း  
 ကောင်း။ သာယာယောစ။ စရပ်တန်ဆောင်းတို့ကိုလည်းကောင်း။ သောပါ  
 နေစ။ စောင်းတန်းတို့ကိုလည်းကောင်း။ ဂုဟအပ္ပသေစ။ ဂူလိုက်လမ်းတို့  
 ကိုလည်းကောင်း။ ဆန္ဒေန။ အမိုးနှင့်။ သဟ။ တကွ။ အတ္ထတေစ။ အခင်းတို့  
 ကိုလည်းကောင်း။ ပါသာဒေစ။ ပြာသာဒ်တို့ကိုလည်းကောင်း။ ဥဒပါနေစ။  
 ရေတွင်းရေကန်တို့ကိုလည်းကောင်း။ သုန္ဒရေ။ ကောင်းကုန်သော။ သုတေ။  
 တင့်တယ်ကုန်သော။ ထိဟရူပေစ။ ခြင်္သေ့ရုပ်တို့ကိုလည်းကောင်း။ ဝိဟာ  
 ရေစ။ ကျောင်းကြီးကျောင်းငယ် တို့ကိုလည်းကောင်း။ သုကာရိထေ။  
 ကောင်းစွာပြုအပ်ကုန်သော။ ပါကာရေစ။ တံတိုင်းတို့ကိုလည်းကောင်း။  
 ကရောတိ။ ပြုရ၏။ သာသနဿ။ သာသနာတော်၏။ မူလဋ္ဌံ။ အရင်းမူလတူထ  
 အဖြစ်၌တည်သော။ ဝိဇုကတ္တယပါဠိ။ ဝိဇုကတ်သုံးပုံ ပါဠိတော်ကိုလည်း  
 ကောင်း။ ဝိကာယ။ ဝိကာနှင့်။ သဟ။ တကွ။ အဋ္ဌတ္တထံစ။ အဋ္ဌကထာကိုလည်း  
 ကောင်း။ ဝန္တေ။ ကျမ်းတို့ကို။ မာနဿနတ္ထာယ။ မကွယ်မပျောက်စေခြင်း  
 အကျိုးငှါ။ ပေါတ္ထကဉ္စ။ ပေသို့လည်းကောင်း။ ရန္ဒစက္ကဉ္စ။ ပုံနှိပ်စက်သို့လည်း  
 ကောင်း။ သေလဉ္စ။ ကျောက်သို့လည်းကောင်း။ အာရောပေတိ။ တင်၏။ စ။  
 ထိုမှထပါး။ ဓမ္မက္ခရသမူဟေန။ တရားဒေသနာအက္ခရာသမူဟေ။ ဖြင့်။ ဋ္ဌဝိတာ  
 ယ။ ထားအပ်သော။ ပါဠိယာ။ မာဂဘာသာ။ ပါဠိပိဋကတော်၏။  
 မေကတ္တံ။ တပုန်တပုန်သျှင်တနက်တနက်စဉ်သော။ နိဿယံ။ ဗြဟ္မာသာသနာ  
 အနက်နိဿယကို။ ရစနတ္ထာယ။ ရေးသားပြုပြင်စီစဉ်ခြင်းငှါ။ မန္တလေး  
 အာသန္ဓေ။ မန္တလေးတောင်၏ အနီး၌။ အာယနာမကေ။ အာယာရာမ  
 အမည်ရှိသော။ မေစာဗျာထိတိအာရာမေ။ ဝိဇုကတ်သုံးပုံ ကျောင်းတို့ကို၌။

ဝသံ။ သိတင်းသုံးထော်မူသော။ ဇာတင်။ ဇာတရမည်သော။ ထေရ်။ မထေရ်  
 ကို။ ယာစတိ။ တောင်းပန်၏။ ထေရေန။ မထေရ်သည်။ သုဒ္ဓမိတ္တေန။ စင်ကြယ်  
 ကောင်းမြတ်သောစိတ်ဖြင့်။ သာသနံ။ သာသနာထော်ကို။ ဝေပုလ္လတ္တယ။  
 စည်ပင်ပြန့်ပွား ထွန်းကား စေခြင်းငှါ။ ပုဗ္ဗာစေရေဟိ။ ရှေးဆရာ မြတ်တို့  
 သည်။ ရမိထေ။ စိရင်အပ်ကုန်သော။ နိဿယေ။ အနက်ဖြဟွာတာသာ မှီရာ  
 နိဿယတို့ကို။ ပုနပ္ပုနံ။ အထပ်ထပ်။ ပသမိတွာန။ ကြည့်ရှု၍။ တတ္ထ။ ထိုနိဿ  
 ယတို့၌။ ပုဗ္ဗာစေရေဟိ။ ရှေးဆရာထော်ကြီးတို့သည်။ သုခန္တိ။ လွယ်ပြီဟူ၍။  
 သေသေတွာ။ ချွင်းချန်၍။ ဝ္ဗဝိတာယ။ ထားအပ်သော။ ပါဠိယာ။ ပါဠိ၏။ ဂုဠံ။  
 ဟိုဝှက်အပ်သော။ အတ္ထံ။ အနက်ကို။ ပဝေသေတွာန။ သွင်း၍။ ရမိတသ။  
 ရေးသားပြု ပြင်စီစဉ်အပ်သော။ ပေတသစဝတ္ထုပါဌဿ။ ပေတဝတ္ထု  
 ပါဠိထော်၏လည်း။ နိဿယေ။ အနက်ဖြဟွာတာသာ မှီရာနိဿယသည်။  
 သက္ကရာဇေ။ လူတို့ဝေါဟာ။ ကောဇာ သက္ကရာဇ်သည်။ သဟဿမိန္ဒိသထေ  
 အဋ္ဌသီတိယံ။ တထောင့်နှစ်ရာ ရှစ်ဆဲ့ရှစ်ချွန်၌။ သာပထာမာသသယ။ သရ  
 ဝဏ်နက္ခတ်နှင့်ယှဉ်သောဝါခေါင်သ၏။ ကဏ္ဍော။ ဣတိပက္ခဖြစ်သော။ ဧပ  
 မေဝ။ ဆယ်ရက်မြောက်သော ကြာသပတေးနေ့၌သာလျှင်။ သုနိဋ္ဌိတော။  
 ကောင်းစွာ ပြီးခြင်းသို့ ရောက်ပြီ။ ဣဝံနန္တံ။ ဤကျမ်းကို။ သဗ္ဗာဆန္ဓေန။  
 ကောင်းမြတ်သောဆန္ဒဖြင့်။ ဝါစေန္ဒာ။ ပြုချကြကုန်သော။ ပရိယာပုဏာ။  
 သင်ကြားကြ ကုန်သော ပုဂ္ဂိုလ်တို့သည်။ ပသန္ဓေန။ ကြည်လင်ရှင်သန်း  
 လာဖြင့်။ အနာယာသေန။ မပင်ပန်းသဖြင့်။ သုခေန။ ချမ်းချမ်းသာသာလွယ်ကူ  
 စွာဖြင့်။ ကောဝိဒံ။ လိမ်မာ ထတ်မြောက်ခြင်းသို့။ ပတွာ။ ရောက်ကြကုန်  
 ၍။ အာကာသေ။ ကောင်းကင်၌။ စန္ဒာဒိဋ္ဌာဝ။ လနေတို့ကဲ့သို့။ ဝိဇုကတ္တယပါရ  
 ဂူ။ ဝိဇုကတ်၌ကမ်းတဘက်သို့ရောက်ကုန်သော။ ဝိသေသပုဂ္ဂထာ။ ထူးမြတ်  
 ထင်ရှားသော ပုဂ္ဂိုလ်တို့သည်။ ဟုတွာ။ ဖြစ်ကြကုန်၍။ အမတံ။ သေခြင်း  
 ကင်းသော။ ဗဒံ။ သုရားပစ္စေကဗုဒ္ဓါရဟန္တာတို့ ကိန်းအောင်းမွေထျော်စံ  
 ဖျော်ရာဖြစ်သောနိဗ္ဗာန်သို့။ ပပ္ပေါန္တု။ ရောက်ကြပါစေကုန်သတည်း။ ။

နိဂုံးပြီး၏။